

THE PĀḲI ALPHABET IN MYANMAR AND ROMAN CHARACTERS

VOWELS

အ a အာ ā ဣ i ဤ ī ဥ u ဦ ū ဧ e ဩ o

CONSONANTS WITH VOWEL "A"

က ka	ခ kha	ဂ ga	ဃ gha	င ṇa
စ ca	ဆ cha	ဇ ja	ဈ jha	ည ṇa
ဋ ṭa	ဌ ṭha	ဍ ḍa	ဎ ḍha	ဏ ṇa
တ ta	ထ tha	ဒ da	ဓ dha	န na
ပ pa	ဖ pha	ဗ ba	ဘ bha	မ ma
ယ ya	ရ ra	လ la	ဝ va	သ sa
			ဟ ha	ဌ ḷa ṁ

VOWELS IN COMBINATION

က ka	ကာ kā	ကိ ki	ကီ kī	ကု ku	ကူ kū	ကေ ke	ကော ko
ခ kha	ခါ khā	ခိ khi	ခီ khī	ခု khu	ခု khū	ခေ khe	ခေါ kho

CONJUNCT-CONSONANTS

ကက kka	ခ နိ ca	ဒ dva	ဓ mba
ကွ kkha	ည နိ cha	ဇ dhya	ဋ mbha
ကျ kya	ဇ နိ ja	ဈ dhva	ဌ mma
ကြိ kri	ဈ နိ jha	န nta	ဍ mya
ကလ kla	န ṭṭa	ဓ ntva	မ mha
ကွ kva	ဌ ṭṭha	ဋ ntha	ယ yya
ချ khya	ဍ ḍḍa	ဓ nda	ယ yha
ခ khva	ဗ ḍḍha	ဋ ndra	လ lla
ဂ gga	ဏ ṇṭa	ဓ ndha	လ ly a
ဃ ggha	ဏ ṇṭha	န nna	လ lha
ဂျ gya	ဏ ṇḍa	ဇ nya	ဂ vha
ဂြ gra	ဏ ṇṇa	န nha	ဋ sta
ကိ ṇka	ဏ ṇha	ပ ppa	ကြိ stra
နိ ṇkha	ဏ ṭta	ပ ppha	သ sna
ဂိ ṇga	ဏ ṭtha	ပ pya	သ sya
ဃိ ṇgha	ဏ ṭva	ပ pla	သ ssa
စ cca	ကျ ṭya	ဓ bba	သ sma
ဋ ccha	ကြ ṭra	ဋ bbha	သ sva
ဇ jja	ဒ ḍda	ဇ bya	ဟ hma
ဈ jjha	ဒ ḍḍha	ဋ bra	ဟ hva
ည ṇṇa	ချ ḍya	ဓ mpa	ဋ ḷha
ဉ ṇha	ဋ dra	ဓ mpha	

-ā = ā; ° = i; ° = ī; -u = u; -ū = ū; e = e; e-o = o

၁	၂	၃	၄	၅	၆	၇	၈	၉	၀
1	2	3	4	5	6	7	8	9	0

ဝိဘင်္ဂါဠိ

မာတိကာ

ပိဋကံ

၁-ဓမ္မဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၁-ရူပက္ခန္ဓ			၁
၂-ဝေဒနာက္ခန္ဓ			၃
၃-သညာက္ခန္ဓ			၅
၄-သင်္ခါရက္ခန္ဓ			၇
၅-ဝိညာဏက္ခန္ဓ			၁၀

၂-အဘိဓမ္မဘာဇနိယ

၁-ရူပက္ခန္ဓ			၁၃
၂-ဝေဒနာက္ခန္ဓ			၁၅
၃-သညာက္ခန္ဓ			၂၆
၄-သင်္ခါရက္ခန္ဓ			၃၇
၅-ဝိညာဏက္ခန္ဓ			၄၉

၃-ပဉ္စာပုစ္ဆက

၁-တိက			၅၉
၂-ဒုက			၆၁

၂-အာယတနနိဗ္ဗာန်

၁-သုတ္တန္တဘာဇနိယ			၆၉
၂-အဘိဓမ္မဘာဇနိယ			၆၉
၃-ပဉ္စာပုစ္ဆက			၇၄
၁-တိက			၇၄
၂-ဒုက			၇၆

၃-ဓာတုဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ			၈၄
၂-အဘိဓမ္မဘာဇနိယ			၈၉

အဘိ ၂-က

[ခ]

ဝိဘင်္ဂပါဠိ

မာတိကာ			ပိဋက
၃-ပဉ္စာပုစ္ဆက			၉၂
၁-တိက			၉၃
၂-ဒုက			၉၅
၄-သစ္စဝိဘင်္ဂ			
၈-သုတ္တန္တဘာဇနီယ			
၁-ဒုက္ခသစ္စ			၁၀၄
၂-သမုဒယသစ္စ			၁၀၆
၃-နိရောဓသစ္စ			၁၀၈
၄-မဂ္ဂသစ္စ			၁၁၀
၂-အဘိဓမ္မဘာဇနီယ			၁၁၂
၃-ပဉ္စာပုစ္ဆက			၁၁၈
၁-တိက			၁၁၉
၂-ဒုက			၁၂၁
၅-ဣန္ဒြိယဝိဘင်္ဂ			
၁-အဘိဓမ္မဘာဇနီယ			၁၂၈
၂-ပဉ္စာပုစ္ဆက			၁၃၁
၁-တိက			၁၃၁
၂-ဒုက			၁၃၄
၆-ပဋိစ္စသမုပ္ပါဒ်ဝိဘင်္ဂ			
၁-သုတ္တန္တဘာဇနီယ			၁၄၂
၂-အဘိဓမ္မဘာဇနီယ			၁၄၅
၁-ပစ္စယစတုက္က			၁၄၅
၂-ဟေတုစတုက္က			၁၄၆
၃-သမ္ပယုတ္တစတုက္က			၁၄၇
၄-အညမညစတုက္က			၁၄၈
မာတိကာ			၁၄၉
၅-ပစ္စယစတုက္က (နိဒ္ဒေသ)			၁၅၀
၆-ဟေတုစတုက္က (နိဒ္ဒေသ)			၁၅၄
၇-သမ္ပယုတ္တစတုက္က (နိဒ္ဒေသ)			၁၅၉

ဝိဘင်္ဂပါဠိ

[၈]

မာတိကာ			ပိုဒ်
၈-အညမညစတုက္က (နိဒ္ဒေသ)			၁၆၄
၉-အကုသလနိဒ္ဒေသ			၁၇၁
၁၀-ကုသလနိဒ္ဒေသ			၁၇၅
၁၁-အဗျာကတနိဒ္ဒေသ			၁၈၁
၁၂-အဝိဇ္ဇာမူလကကုသလနိဒ္ဒေသ			၁၉၁
၁၃-ကုသလမူလကဝိပါကနိဒ္ဒေသ			၁၉၄
၁၄-အကုသလမူလကဝိပါကနိဒ္ဒေသ			၁၉၇
၇-သတိပဋ္ဌာနဝိဘင်္ဂ			
၁-သုတ္တန္တဘာဇနီယ			
၁-ကာယာနုပဿနာနိဒ္ဒေသ			၂၀၀
၂-ဝေဒနာနုပဿနာနိဒ္ဒေသ			၂၀၂
၃-စိတ္တာနုပဿနာနိဒ္ဒေသ			၂၀၄
၄-ဓမ္မာနုပဿနာနိဒ္ဒေသ			၂၀၆
၂-အဘိဓမ္မဘာဇနီယ			၂၁၀
၃-ပညာပုစ္ဆက			၂၁၃
၁-တိက			၂၁၄
၂-ဒုက			၂၁၄
၈-သမ္မပ္ပဓာနဝိဘင်္ဂ			
၁-သုတ္တန္တဘာဇနီယ			၂၁၆
၂-အဘိဓမ္မဘာဇနီယ			၂၁၉
၃-ပညာပုစ္ဆက			၂၂၃
၁-တိက			၂၂၃
၂-ဒုက			၂၂၃
၉-ဣဒ္ဓိပါဒဝိဘင်္ဂ			
၁-သုတ္တန္တဘာဇနီယ			
၁-ဆန္ဒိဒ္ဓိပါဒ			၂၂၅
၂-ဝီရိယိဒ္ဓိပါဒ			၂၂၆
၃-စိတ္တိဒ္ဓိပါဒ			၂၂၇
၄-ဝိမံသိဒ္ဓိပါဒ			၂၂၈

[ဃ]

ဝိဘင်္ဂပါဠိ

မာတိကာ			ပိဋက
	၂- အဘိဓမ္မဘာဇနီယ		
၁-ဆန္ဒိဒ္ဓိပါဒ			၂၂၉
၂-ဝီရိယိဒ္ဓိပါဒ			၂၃၀
၃-စိတ္တိဒ္ဓိပါဒ			၂၃၁
၄-ဝိမံသိဒ္ဓိပါဒ			၂၃၁
	၃- ပဉ္စာပုစ္ဆက		
၁-တိက			၂၃၃
၂-ဒုက			၂၃၄
	၁၀- ဗောဇ္ဈင်္ဂိဘင်္ဂ		
၁-သုတ္တန္တဘာဇနီယ			၂၃၆
၂-အဘိဓမ္မဘာဇနီယ			၂၃၈
၃-ပဉ္စာပုစ္ဆက			၂၄၁
၁-တိက			၂၄၂
၂-ဒုက			၂၄၂
	၁၁- မဂ္ဂင်္ဂိဘင်္ဂ		
၁-သုတ္တန္တဘာဇနီယ			၂၄၄
၂-အဘိဓမ္မဘာဇနီယ			၂၄၅
၃-ပဉ္စာပုစ္ဆက			၂၅၀
၁-တိက			၂၅၀
၂-ဒုက			၂၅၁
	၁၂- ချာနုဘင်္ဂ		
၁-သုတ္တန္တဘာဇနီယ			၂၅၃
၂-အဘိဓမ္မဘာဇနီယ			၂၇၄
၁-ရူပါဝစရကုသလ			၂၇၄
၂-အရူပါဝစရကုသလ			၂၇၆
၃-လောကုတ္တရကုသလ			၂၇၆
၄-ရူပါဝစရဝိပါက			၂၇၈

ဝိဘင်္ဂပါဠိ

[င]

မာတိကာ

ပိဋက

၅-အရူပါဝစရဝိပါက			၂၇၉
၆-လောကုတ္တရဝိပါက			၂၇၉
၇-ရူပါရူပါဝစရကိရိယ			၂၈၀

၃-ပဉ္စာပုစ္ဆက

၁-တိက			၂၈၁
၂-ဒုက			၂၈၂

၁၃-အပ္ပမညာဝိဘင်္ဂ

၁-သုတ္တန္တဘာဇနီယ

၁-မေတ္တာ			၂၈၄
၂-ကရုဏာ			၂၈၆
၃-မုဒိတာ			၂၈၇
၄-ဥပေက္ခာ			၂၈၈
၂-အဘိဓမ္မဘာဇနီယ			၂၈၉
၃-ပဉ္စာပုစ္ဆက			၂၉၆
၁-တိက			၂၉၇
၂-ဒုက			၂၉၇

၁၄-သိက္ခာပဒဝိဘင်္ဂ

၁-အဘိဓမ္မဘာဇနီယ			၂၉၉
၂-ပဉ္စာပုစ္ဆက			၃၀၄
၁-တိက			၃၀၅
၂-ဒုက			၃၀၅

၁၅-ပဋိသန္ဓိဒါဝိဘင်္ဂ

၁-သုတ္တန္တဘာဇနီယ

၁-သင်္ဂဟဝါရ			၃၀၇
၂-သစ္စဝါရ			၃၀၇
၃-ဟေတုဝါရ			၃၀၇
၄-ဓမ္မဝါရ			၃၀၇
၅-ပဋိစ္စသမုပ္ပါဒဝါရ			၃၀၈
၆-ပရိယတ္တိဝါရ			၃၀၈

မာတိကာ			ပိဋက
	၂-အဘိဓမ္မဘာဇနိယ		
၁-ကုသလဝါရ			၃၀၉
၂-အကုသလဝါရ			၃၁၁
၃-ဝိပါကဝါရ			၃၁၂
၄-ကိရိယဝါရ			၃၁၇
	၃-ပဉ္စာပုစ္ဆက		
၁-တိက			၃၁၉
၂-ဒုက			၃၂၀
	၁၆-ဉာဏဒိဏီ		
၁-ဧကကမာတိကာ			၃၂၃
၂-ဒုကမာတိကာ			၃၂၄
၃-တိကမာတိကာ			၃၂၅
၄-စတုက္ကမာတိကာ			၃၂၇
၅-ပဉ္စကမာတိကာ			၃၂၈
၆-ဆက္ကမာတိကာ			၃၂၈
၇-သတ္တကမာတိကာ			၃၂၈
၈-အဋ္ဌကမာတိကာ			၃၂၈
၉-နဝကမာတိကာ			၃၂၈
၁၀-ဒသကမာတိကာ			၃၂၈
၁-ဧကကနိဒ္ဒေသ			၃၃၁
၂-ဒုကနိဒ္ဒေသ			၃၃၄
၃-တိကနိဒ္ဒေသ			၃၃၇
၄-စတုက္ကနိဒ္ဒေသ			၃၄၁
၅-ပဉ္စကနိဒ္ဒေသ			၃၄၆
၆-ဆက္ကနိဒ္ဒေသ			၃၄၇
၇-သတ္တကနိဒ္ဒေသ			၃၄၇
၈-အဋ္ဌကနိဒ္ဒေသ			၃၄၈
၉-နဝကနိဒ္ဒေသ			၃၄၈
၁၀-ဒသကနိဒ္ဒေသ			၃၄၈

ဝိဘင်္ဂပါဠိ

[ဆ]

မာတိကာ	ပိုဒ်	ပိုဒ်	ပိုဒ်
	၁၇-ခုဒ္ဒကသတ္တဝါဘင်္ဂ		
၁-ဧကကမာတိကာ			၃၅၉
၂-ဒုကမာတိကာ			၃၅၉
၃-တိကမာတိကာ			၃၆၀
၄-စတုက္ကမာတိကာ			၃၆၀
၅-ပဉ္စကမာတိကာ			၃၆၁
၆-ဆက္ကမာတိကာ			၃၆၁
၇-သတ္တကမာတိကာ			၃၆၁
၈-အဋ္ဌကမာတိကာ			၃၆၂
၉-နဝကမာတိကာ			၃၆၂
၁၀-ဒသကမာတိကာ			၃၆၂
၁-ဧကကနိဒ္ဒေသ			၃၆၃
၂-ဒုကနိဒ္ဒေသ			၃၇၁
၃-တိကနိဒ္ဒေသ			၃၇၆
၄-စတုက္ကနိဒ္ဒေသ			၃၈၈
၅-ပဉ္စကနိဒ္ဒေသ			၃၉၁
၆-ဆက္ကနိဒ္ဒေသ			၃၉၄
၇-သတ္တကနိဒ္ဒေသ			၃၉၇
၈-အဋ္ဌကနိဒ္ဒေသ			၃၉၉
၉-နဝကနိဒ္ဒေသ			၄၀၃
၁၀-ဒသကနိဒ္ဒေသ			၄၀၅
၁၁-တဏှာဝိစရိတနိဒ္ဒေသ			၄၀၆
	၁၈-ဓမ္မဟဒယဝိဘင်္ဂ		
	၁-သဗ္ဗသင်္ဂါဟိကဝါရ		
	၂-ဥပ္ပတ္တာနုပ္ပတ္တိဝါရ		
၁-ကာမဓာတု			၄၁၇
၂-ရူပဓာတု			၄၁၉
၃-အရူပဓာတု			၄၂၁
၄-အပရိယာပန			၄၂၂

မာတိကာ			ပိုဒ်
	၃-ပရိယာပန္နာပရိယာပန္နဝါရ		
၁-ကာမဓာတု			၄၂၃
၂-ရူပဓာတု			၄၂၄
၃-အရူပဓာတု			၄၂၅
	၄-ဓမ္မဒဿနဝါရ		
၁-ကာမဓာတု			၄၂၆
၂-ရူပဓာတု			၄၃၃
၃-အသညသတ္တ			၄၃၄
၄-အရူပဓာတု			၄၃၄
၅-ဘူမန္တရဒဿနဝါရ			၄၃၆
၆-ဥပ္ပါဒကကမ္မအာယုပ္ပမာဏဝါရ			၄၃၇
၁-ဥပ္ပါဒကကမ္မ			၄၃၇
၂-အာယုပ္ပမာဏ			၄၃၇
၇-အဘိညေယျာဒိဝါရ			၄၄၁
၈-သာရမ္ပဏာနာရမ္ပဏဝါရ			၄၄၃
၉-ဒိဋ္ဌသုတာဒိဒဿနဝါရ			၄၄၄
၁၀-တိကာဒိဒဿနဝါရ			၄၄၅
၁-ကုသလတ္တိက			၄၄၅
၂-ဝေဒနာတ္တိက			၄၄၆
၃-ဝိပါကတ္တိက			၄၄၈
၄-ဥပါဒိန္နတ္တိက			၄၄၉
၅-ဝိတက္ကတ္တိက			၄၅၁
၁-ရူပဒုက			၄၅၂
၂-လောကီယဒုက			၄၅၂


ဝိဘင်္ဂပါဠိမာတိကာ နိဋ္ဌိတာ။

ဆဋ္ဌသင်္ဂီတိ ပိဋကံ

အဘိဓမ္မပိဋကေ

ဝိဘင်္ဂပါဠိ

ဆဋ္ဌသင်္ဂီတိယံ ထေရော၊ သင်္ဂီတိကာရကာ ယထာ။
သင်္ဂီယံသု တထေဝါယံ၊ ကောမ္ဘုတယ သမုဒ္ဓိတာ။



မရမ္မရဇ္ဇေ ဗုဒ္ဓသာသနသမိတိယာ
မုဗ္ဗဏယန္တောလယေ မုဗ္ဗိတိတာ။

အဘိဓမ္မာပိဋက

ဝိဘင်္ဂပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁ - ခန္ဓဝိဘင်္ဂ

၁ - သုတ္တန္တဘာဇနိယ

၁။ ပဉ္စကုန္ဒာ ရူပကုန္ဒော ဝေဒနာကုန္ဒော သညာကုန္ဒော သင်္ခါရကုန္ဒော
ဝိညာဏကုန္ဒော။

၁ - ရူပကုန္ဒ

၂။ တတ္ထ ကတမော ရူပကုန္ဒော၊ ယံ ကိဉ္စိ ရူပံ အတိတာနာဂတပစ္စုပ္ပန်
အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟိန် ဝါ ပဏိတံ ဝါ ယံ
ဒူရေ သန္တိကေ ဝါ၊ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အယံ
ဝုစ္စတိ ရူပကုန္ဒော။

၃။ တတ္ထ ကတမံ ရူပံ အတိတံ၊ ယံ ရူပံ အတိတံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ
အတ္တဂံ အပ္ပတ္တဂံ ဥပ္ပဇ္ဇိတွာ ဝိဂတံ အတိတံ အတိတံသေန သင်္ဂဟိတံ၊
စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ
ဝုစ္စတိ ရူပံ အတိတံ။

တတ္ထ ကတမံ ရူပံ အနာဂတံ၊ ယံ ရူပံ အဇာတံ အဘူတံ အသဉ္ဇာတံ
အနိဗ္ဗတ္တံ အနာဘိဓိဗ္ဗတ္တံ အပါတုဘူတံ အနုပ္ပန္နံ အသမုပ္ပန္နံ အနုဋ္ဌိတံ အသမုဋ္ဌိတံ
အနာဂတံ အနာဂတံသေန သင်္ဂဟိတံ၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ
မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ အနာဂတံ။

တတ္ထ ကတမံ ရူပံ ပစ္စုပ္ပန်၊ ယံ ရူပံ ဇာတံ ဘူတံ သဉ္ဇာတံ နိဗ္ဗတ္တံ
အဘိနိဗ္ဗတ္တံ ပါတုဘူတံ ဥပ္ပန္နံ သမုပ္ပန္နံ ဥဋ္ဌိတံ သမုဋ္ဌိတံ ပစ္စုပ္ပန် ပစ္စုပ္ပန်သေန
သင်္ဂဟိတံ၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊
ဣဒံ ဝုစ္စတိ ရူပံ ပစ္စုပ္ပန်။

၄။ တတ္ထ ကတမံ ရူပံ အဇ္ဈတ္တံ၊ ယံ ရူပံ တေသံ တေသံ သတ္တာနံ အဇ္ဈတ္တံ
ပစ္စုပ္ပန် နိယကံ ပါဠိပုဂ္ဂလိကံ ဥပါဒိန္နံ၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ
မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ အဇ္ဈတ္တံ။

တတ္ထ ကတမံ ရူပံ ဗဟိဒ္ဓါ၊ ယံ ရူပံ တေသံ တေသံ ပရသတ္တာနံ
ပရပုဂ္ဂလာနံ အဇ္ဈတ္တံ ပစ္စုပ္ပန် နိယကံ ပါဠိပုဂ္ဂလိကံ ဥပါဒိန္နံ၊ စတ္တာရော စ
မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ ဗဟိဒ္ဓါ။

၅။ တတ္ထ ကတမံ ရူပံ ဩဠာရိကံ၊ စက္ခာယတနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ၊
ဣဒံ ဝုစ္စတိ ရူပံ ဩဠာရိကံ။

တတ္ထ ကတမံ ရူပံ သုခုမံ၊ ဣတ္ထိန္ဒြိယံ။ပ။ ကဗဠိကာရော^၁ အာဟာရော၊
ဣဒံ ဝုစ္စတိ ရူပံ သုခုမံ။

၆။ တတ္ထ ကတမံ ရူပံ ဟိနံ၊ ယံ ရူပံ တေသံ တေသံ သတ္တာနံ ဥညာတံ
အဝညာတံ ဟိဋ္ဌိတံ ပရိဘူတံ အစိတ္တိကတံ ဟိနံ ဟိနမတံ ဟိနသမ္မတံ
အနိဋ္ဌံ အကန္တံ အမနာပံ၊ ရူပါ သဒ္ဓါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ၊ ဣဒံ ဝုစ္စတိ
ရူပံ ဟိနံ။

တတ္ထ ကတမံ ရူပံ ပဏီတံ၊ ယံ ရူပံ တေသံ တေသံ သတ္တာနံ
အနုညာတံ အနဝညာတံ အဟိဋ္ဌိတံ အပရိဘူတံ စိတ္တိကတံ ပဏီတံ
ပဏီတမတံ ပဏီတသမ္မတံ ဣဋ္ဌံ ကန္တံ မနာပံ၊ ရူပါ သဒ္ဓါ ဂန္ဓာ ရသာ
ဖောဋ္ဌဗ္ဗာ၊ ဣဒံ ဝုစ္စတိ ရူပံ ပဏီတံ။ တံ တံ ဝါ ပန ရူပံ ဥပါဒါယုပါဒါယ
ရူပံ ဟိနံ ပဏီတံ ဒဋ္ဌဗ္ဗံ။

၇။ တတ္ထ ကတမံ ရူပံ ဒူရေ၊ ဣတ္ထိန္ဒြိယံ။ပ။ ကဗဠိကာရော အာဟာရော၊
ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ အနာသန္ဓေ အနုပကဋ္ဌေ ဒူရေ အသန္တိကေ၊ ဣဒံ
ဝုစ္စတိ ရူပံ ဒူရေ။

တတ္ထ ကတမံ ရူပံ သန္တိကေ၊ စက္ကာယတနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ၊ ယံ
ဝါ ပနညမ္ပိ အတ္ထိ ရူပံ အာသန္နေ ဥပကဋ္ဌေ အဝိဒူရေ သန္တိကေ၊ ဣဒံ
ဝုစ္စတိ ရူပံ သန္တိကေ။ တံ တံ ဝါ ပန ရူပံ ဥပါဒါယုပါဒါယ ရူပံ ဒူရေ
သန္တိကေ ဒဋ္ဌဗ္ဗံ။

၂-ဝေဒနာက္ခန္ဓ

၈။ တတ္ထ ကတမော ဝေဒနာက္ခန္ဓော၊ ယာ ကာမီ ဝေဒနာ အတီတာ-
နာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ
ဟိနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ တဒေနန္တံ အဘိသညဟိတွာ
အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ဝေဒနာက္ခန္ဓော။

၉။ တတ္ထ ကတမော ဝေဒနာ အတီတာ၊ ယာ ဝေဒနာ အတီတာ နိရုဒ္ဓါ
ဝိဂတာ ဝိပရိဏတာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ ဥပ္ပဇ္ဇိတွာ ဝိဂတာ အတီတာ
အတီတံသေန သင်္ဂဟိတာ သုခါ ဝေဒနာ ဒုက္ခာ ဝေဒနာ အဒုက္ခမသုခါ ဝေဒနာ၊
အယံ ဝုစ္စတိ ဝေဒနာ အတီတာ။

တတ္ထ ကတမော ဝေဒနာ အနာဂတာ၊ ယာ ဝေဒနာ အဇာတာ
အဘူတာ အသဉ္ဇာတာ အနိဗ္ဗတ္တာ အနဘိနိဗ္ဗတ္တာ အပါတုဘူတာ အနုပ္ပန္နာ
အသမုပ္ပန္နာ အနုဋ္ဌိတာ အသမုဋ္ဌိတာ အနာဂတာ အနာဂတံသေန သင်္ဂဟိတာ
သုခါ ဝေဒနာ ဒုက္ခာ ဝေဒနာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဝေဒနာ
အနာဂတာ။

တတ္ထ ကတမော ဝေဒနာ ပစ္စုပ္ပန္နာ၊ ယာ ဝေဒနာ ဇာတာ ဘူတာ သဉ္ဇာတာ
နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ ပါတုဘူတာ ဥပ္ပန္နာ သမုပ္ပန္နာ ဥဋ္ဌိတာ သမုဋ္ဌိတာ ပစ္စုပ္ပန္နာ
ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ သုခါ ဝေဒနာ ဒုက္ခာ ဝေဒနာ အဒုက္ခမသုခါ
ဝေဒနာ၊ အယံ ဝုစ္စတိ ဝေဒနာ ပစ္စုပ္ပန္နာ။

၁၀။ တတ္ထ ကတမော ဝေဒနာ အဇ္ဈတ္တာ၊ ယာ ဝေဒနာ တေသံ တေသံ
သတ္တာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ သုခါ ဝေဒနာ
ဒုက္ခာ ဝေဒနာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဝေဒနာ အဇ္ဈတ္တာ။

တတ္ထ ကတမော ဝေဒနာ ဗဟိဒ္ဓါ၊ ယာ ဝေဒနာ တေသံ တေသံ
ပရသတ္တာနံ ပရပုဂ္ဂလာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ
သုခါ ဝေဒနာ ဒုက္ခာ ဝေဒနာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဝေဒနာ
ဗဟိဒ္ဓါ။

၁၁။ တတ္ထ ကတမာ ဝေဒနာ ဩဠာရိကာ သုခုမာ၊ အကုသလာ ဝေဒနာ ဩဠာရိကာ၊ ကုသလာဗျာကတာ ဝေဒနာ သုခုမာ။ ကုသလာကုသလာ ဝေဒနာ ဩဠာရိကာ၊ အဗျာကတာ ဝေဒနာ သုခုမာ။ ဒုက္ခာ ဝေဒနာ ဩဠာရိကာ၊ သုခါ စ အဒုက္ခမသုခါ စ ဝေဒနာ သုခုမာ။ သုခဒုက္ခာ ဝေဒနာ ဩဠာရိကာ၊ အဒုက္ခမသုခါ ဝေဒနာ သုခုမာ။ အသမာပန္နဿ ဝေဒနာ ဩဠာရိကာ၊ သမာပန္နဿ ဝေဒနာ သုခုမာ။ သာသဝါ ဝေဒနာ ဩဠာရိကာ၊ အနာသဝါ ဝေဒနာ သုခုမာ။ တံ တံ ဝါ ပန ဝေဒနံ ဥပါဒါယုပါဒါယ ဝေဒနာ ဩဠာရိကာ သုခုမာ ဒဋ္ဌဗ္ဗာ။

၁၂။ တတ္ထ ကတမာ ဝေဒနာ ဟိနာ ပဏီတာ၊ အကုသလာ ဝေဒနာ ဟိနာ၊ ကုသလာဗျာကတာ ဝေဒနာ ပဏီတာ။ ကုသလာကုသလာ ဝေဒနာ ဟိနာ၊ အဗျာကတာ ဝေဒနာ ပဏီတာ။ ဒုက္ခာ ဝေဒနာ ဟိနာ၊ သုခါ စ အဒုက္ခမသုခါ စ ဝေဒနာ ပဏီတာ။ သုခဒုက္ခာ ဝေဒနာ ဟိနာ၊ အဒုက္ခမသုခါ ဝေဒနာ ပဏီတာ။ အသမာပန္နဿ ဝေဒနာ ဟိနာ၊ သမာပန္နဿ ဝေဒနာ ပဏီတာ။ သာသဝါ ဝေဒနာ ဟိနာ၊ အနာသဝါ ဝေဒနာ ပဏီတာ။ တံ တံ ဝါ ပန ဝေဒနံ ဥပါဒါယုပါဒါယ ဝေဒနာ ဟိနာ ပဏီတာ ဒဋ္ဌဗ္ဗာ။

၁၃။ တတ္ထ ကတမာ ဝေဒနာ ဒူရေ၊ အကုသလာ ဝေဒနာ ကုသလာဗျာကတာဟိ ဝေဒနာဟိ ဒူရေ၊ ကုသလာဗျာကတာ ဝေဒနာ အကုသလာယ ဝေဒနာယ ဒူရေ၊ ကုသလာ ဝေဒနာ အကုသလာဗျာကတာဟိ ဝေဒနာဟိ ဒူရေ၊ အကုသလာဗျာကတာ ဝေဒနာ ကုသလာယ ဝေဒနာယ ဒူရေ၊ အဗျာကတာ ဝေဒနာ ကုသလာကုသလာဟိ ဝေဒနာဟိ ဒူရေ၊ ကုသလာကုသလာ ဝေဒနာ အဗျာကတာယ ဝေဒနာယ ဒူရေ။ ဒုက္ခာ ဝေဒနာ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ ဒူရေ၊ သုခါ စ အဒုက္ခမသုခါ စ ဝေဒနာ ဒုက္ခာယ ဝေဒနာယ ဒူရေ၊ သုခါ ဝေဒနာ ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ ဒူရေ၊ ဒုက္ခာ စ အဒုက္ခမသုခါ စ ဝေဒနာ သုခါယ ဝေဒနာယ ဒူရေ၊ အဒုက္ခမသုခါ ဝေဒနာ သုခဒုက္ခာဟိ ဝေဒနာဟိ ဒူရေ၊ သုခဒုက္ခာ ဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ ဒူရေ။ အသမာပန္နဿ ဝေဒနာ သမာပန္နဿ ဝေဒနာယ ဒူရေ၊ သမာပန္နဿ ဝေဒနာ အသမာပန္နဿ ဝေဒနာယ ဒူရေ။ သာသဝါ ဝေဒနာ အနာသဝါယ ဝေဒနာယ ဒူရေ၊ အနာသဝါ ဝေဒနာ သာသဝါယ ဝေဒနာယ ဒူရေ။ အယံ ဝုစ္စတိ ဝေဒနာ ဒူရေ။

တတ္ထ ကတမာ ဝေဒနာ သန္တိကေ၊ အကုသလာ ဝေဒနာ အကုသလာယ ဝေဒနာယ သန္တိကေ၊ ကုသလာ ဝေဒနာ ကုသလာယ ဝေဒနာယ သန္တိကေ။

အဗျာကတာ ဝေဒနာ အဗျာကတာယ ဝေဒနာယ သန္တိကေ။ ဒုက္ခာ ဝေဒနာ ဒုက္ခာယ ဝေဒနာယ သန္တိကေ၊ သုခါ ဝေဒနာ သုခါယ ဝေဒနာယ သန္တိကေ၊ အဒုက္ခမသုခါ ဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ သန္တိကေ။ အသမာပန္နဿ ဝေဒနာ အသမာပန္နဿ ဝေဒနာယ သန္တိကေ၊ သမာပန္နဿ ဝေဒနာ သမာပန္နဿ ဝေဒနာယ သန္တိကေ။ သာသဝါ ဝေဒနာ သာသဝါယ ဝေဒနာယ သန္တိကေ၊ အနာသဝါ ဝေဒနာ အနာသဝါယ ဝေဒနာယ သန္တိကေ။ အယံ ဝုစ္စတိ ဝေဒနာ သန္တိကေ။ တံ တံ ဝါ ပန ဝေဒနံ ဥပါဒါယုပါဒါယ ဝေဒနာ ဒူရေ သန္တိကေ ဒဋ္ဌဗ္ဗာ။

၃-သညာက္ခန္ဓ

၁၄။ တတ္ထ ကတမော သညာက္ခန္ဓော၊ ယာ ကာစိ သညာ အတိတာ-
နာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟိနာ ဝါ
ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ တဒေကန္တံ အဘိသညဟိတွာ
အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ သညာက္ခန္ဓော။

၁၅။ တတ္ထ ကတမော သညာ အတိတာ၊ ယာ သညာ အတိတာ နိရုဒ္ဓါ
ဝိဂတာ ဝိပရိဏတာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ ဥပ္ပဇ္ဇိတွာ ဝိဂတာ အတိတာ
အတိတံသေန သင်္ဂဟိတာ စက္ခုသမ္ပဿဇာ သညာ သောတသမ္ပဿဇာ သညာ
ဃာနသမ္ပဿဇာ သညာ ဇီဝါသမ္ပဿဇာ သညာ ကာယသမ္ပဿဇာ သညာ
မနောသမ္ပဿဇာ သညာ၊ အယံ ဝုစ္စတိ သညာ အတိတာ။

တတ္ထ ကတမော သညာ အနာဂတာ၊ ယာ သညာ အဇာတာ အဘူတာ
အသဉ္ဇာတာ အနိဗ္ဗတ္တာ အနဘိနိဗ္ဗတ္တာ အပါတုဘူတာ အနုပ္ပန္နာ အသမုပ္ပန္နာ
အနုဋ္ဌိတာ အသမုဋ္ဌိတာ အနာဂတာ အနာဂတံသေန သင်္ဂဟိတာ စက္ခု-
သမ္ပဿဇာ သညာ သောတသမ္ပဿဇာ သညာ ဃာနသမ္ပဿဇာ သညာ ဇီဝါ-
သမ္ပဿဇာ သညာ ကာယသမ္ပဿဇာ သညာ မနောသမ္ပဿဇာ သညာ၊ အယံ
ဝုစ္စတိ သညာ အနာဂတာ။

တတ္ထ ကတမော သညာ ပစ္စုပ္ပန္နာ၊ ယာ သညာ ဇာတာ ဘူတာ သဉ္ဇာတာ
နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ ပါတုဘူတာ ဥပ္ပန္နာ သမုပ္ပန္နာ ဥဋ္ဌိတာ သမုဋ္ဌိတာ
ပစ္စုပ္ပန္နာ ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ စက္ခုသမ္ပဿဇာ သညာ သောတသမ္ပဿဇာ
သညာ ဃာနသမ္ပဿဇာ သညာ ဇီဝါသမ္ပဿဇာ သညာ ကာယသမ္ပဿဇာ
သညာ မနောသမ္ပဿဇာ သညာ၊ အယံ ဝုစ္စတိ သညာ ပစ္စုပ္ပန္နာ။

၁၆။ တတ္ထ ကတမာ သညာ အဇ္ဈတ္တာ၊ ယာ သညာ တေသံ တေသံ သတ္တာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ စက္ခုသမ္ပဿဇာ သညာ သောတသမ္ပဿဇာ သညာ ဃာနသမ္ပဿဇာ သညာ ဇီဝါသမ္ပဿဇာ သညာ ကာယသမ္ပဿဇာ သညာ မနောသမ္ပဿဇာ သညာ၊ အယံ ဝုစ္စတိ သညာ အဇ္ဈတ္တာ။

တတ္ထ ကတမာ သညာ ဗဟိဒ္ဓါ၊ ယာ သညာ တေသံ တေသံ ပရသတ္တာနံ ပရပုဂ္ဂလာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ စက္ခုသမ္ပဿဇာ သညာ သောတသမ္ပဿဇာ သညာ ဃာနသမ္ပဿဇာ သညာ ဇီဝါသမ္ပဿဇာ သညာ ကာယသမ္ပဿဇာ သညာ မနောသမ္ပဿဇာ သညာ၊ အယံ ဝုစ္စတိ သညာ ဗဟိဒ္ဓါ။

၁၇။ တတ္ထ ကတမာ သညာ ဩဠာရိကာ သုခုမာ၊ ပဋိဃသမ္ပဿဇာ သညာ ဩဠာရိကာ၊ အဓိဝစနသမ္ပဿဇာ သညာ သုခုမာ။ အကုသလာ သညာ ဩဠာရိကာ၊ ကုသလာဗျာကတာ သညာ သုခုမာ။ ကုသလာကုသလာ သညာ ဩဠာရိကာ၊ အဗျာကတာ သညာ သုခုမာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သညာ ဩဠာရိကာ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သညာ သုခုမာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ သညာ ဩဠာရိကာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သညာ သုခုမာ။ အသမာပန္နဿ သညာ ဩဠာရိကာ၊ သမာပန္နဿ သညာ သုခုမာ။ သာသဝါ သညာ ဩဠာရိကာ၊ အနာသဝါ သညာ သုခုမာ။ တံ တံ ဝါ ပန သညံ ဥပါဒါယုပါဒါယ သညာ ဩဠာရိကာ သုခုမာ ဒဋ္ဌဗ္ဗာ။

၁၈။ တတ္ထ ကတမာ သညာ ဟိနာ ပဏီတာ၊ အကုသလာ သညာ ဟိနာ၊ ကုသလာဗျာကတာ သညာ ပဏီတာ။ ကုသလာကုသလာ သညာ ဟိနာ၊ အဗျာကတာ သညာ ပဏီတာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သညာ ဟိနာ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သညာ ပဏီတာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ သညာ ဟိနာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သညာ ပဏီတာ။ အသမာပန္နဿ သညာ ဟိနာ၊ သမာပန္နဿ သညာ ပဏီတာ။ သာသဝါ သညာ ဟိနာ၊ အနာသဝါ သညာ ပဏီတာ။ တံ တံ ဝါ ပန သညံ ဥပါဒါယုပါဒါယ သညာ ဟိနာ ပဏီတာ ဒဋ္ဌဗ္ဗာ။

၁၉။ တတ္ထ ကတမာ သညာ ဒူရေ၊ အကုသလာ သညာ ကုသလာဗျာကတာဟိ သညာဟိ ဒူရေ၊ ကုသလာဗျာကတာ သညာ အကုသလာယ

သညာယ နှုရေ၊ ကုသလာ သညာ အကုသလာဗျာကတာဟိ သညာဟိ
 နှုရေ၊ အကုသလာဗျာကတာ သညာ ကုသလာယ သညာယ နှုရေ။ အဗျာကတာ
 သညာ ကုသလာကုသလာဟိ သညာဟိ နှုရေ၊ ကုသလာကုသလာ သညာ
 အဗျာကတာယ သညာယ နှုရေ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သညာ
 သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာဟိ သညာဟိ နှုရေ၊ သုခါယ
 စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သညာ ဒုက္ခာယ ဝေဒနာယ
 သမ္ပယုတ္တာယ သညာယ နှုရေ၊ သုခါယ ဝေဒနာယ သမ္ပယုတ္တာ သညာ
 ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာဟိ သညာဟိ နှုရေ၊
 ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သညာ သုခါယ ဝေဒနာယ
 သမ္ပယုတ္တာယ သညာယ နှုရေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ
 သညာ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာဟိ သညာဟိ နှုရေ၊ သုခဒုက္ခာဟိ
 ဝေဒနာဟိ သမ္ပယုတ္တာ သညာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာယ
 သညာယ နှုရေ။ အသမာပန္နဿ သညာ သမာပန္နဿ သညာယ နှုရေ၊
 သမာပန္နဿ သညာ အသမာပန္နဿ သညာယ နှုရေ။ သာသဝါ သညာ
 အနာသဝါယ သညာယ နှုရေ၊ အနာသဝါ သညာ သာသဝါယ သညာယ
 နှုရေ။ အယံ ဝုစ္စတိ သညာ နှုရေ။

တတ္ထ ကတမာ သညာ သန္တိကေ၊ အကုသလာ သညာ အကုသလာယ
 သညာယ သန္တိကေ၊ ကုသလာ သညာ ကုသလာယ သညာယ သန္တိကေ၊
 အဗျာကတာ သညာ အဗျာကတာယ သညာယ သန္တိကေ၊ ဒုက္ခာယ ဝေဒနာယ
 သမ္ပယုတ္တာ သညာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာယ သညာယ သန္တိကေ၊
 သုခါယ ဝေဒနာယ သမ္ပယုတ္တာ သညာ သုခါယ ဝေဒနာယ သမ္ပယုတ္တာယ
 သညာယ သန္တိကေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သညာ
 အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာယ သညာယ သန္တိကေ။ အသမာပန္နဿ
 သညာ အသမာပန္နဿ သညာယ သန္တိကေ၊ သမာပန္နဿ သညာ သမာ-
 ပန္နဿ သညာယ သန္တိကေ။ သာသဝါ သညာ သာသဝါယ သညာယ
 သန္တိကေ၊ အနာသဝါ သညာ အနာသဝါယ သညာယ သန္တိကေ။ အယံ ဝုစ္စတိ
 သညာ သန္တိကေ။ တံ တံ ဝါ ပန သညံ ဥပါဒါယုပါဒါယ သညာ နှုရေ
 သန္တိကေ ဒဋ္ဌဗ္ဗာ။

၄-သင်္ခါရက္ခန္ဓ

၂၀။ တတ္ထ ကတမော သင်္ခါရက္ခန္ဓော၊ ယေ ကေစိ သင်္ခါရာ အတိတာ-
 နာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ

ဟိနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ တဒေကန္တံ အဘိသညဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ သင်္ခါရက္ခန္ဓော။

၂၁။ တတ္ထ ကတမေ သင်္ခါရာ အတိတာ၊ ယေ သင်္ခါရာ အတိတာ နိရုဒ္ဓါ ဝိဂတာ ဝိပရိဏတာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ ဥပ္ပဇ္ဇိတွာ ဝိဂတာ အတိတာ အတိတံသေန သင်္ဂဟိတာ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောသမ္ပဿဇာ စေတနာ၊ ဣမေ ဝုစ္စန္တိ သင်္ခါရာ အတိတာ။

တတ္ထ ကတမေ သင်္ခါရာ အနာဂတာ၊ ယေ သင်္ခါရာ အဇာတာ အဘူတာ အသဉ္ဇာတာ အနိဗ္ဗတ္တာ အနဘိနိဗ္ဗတ္တာ အပါတုဘူတာ အနုပ္ပန္နာ အသမုပ္ပန္နာ အနုဋ္ဌိတာ အသမုဋ္ဌိတာ အနာဂတာ အနာဂတံသေန သင်္ဂဟိတာ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောသမ္ပဿဇာ စေတနာ၊ ဣမေ ဝုစ္စန္တိ သင်္ခါရာ အနာဂတာ။

တတ္ထ ကတမေ သင်္ခါရာ ပစ္စုပ္ပန္နာ၊ ယေ သင်္ခါရာ ဇာတာ ဘူတာ သဉ္ဇာတာ နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ ပါတုဘူတာ ဥပ္ပန္နာ သမုပ္ပန္နာ ဥဋ္ဌိတာ သမုဋ္ဌိတာ ပစ္စုပ္ပန္နာ ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောသမ္ပဿဇာ စေတနာ၊ ဣမေ ဝုစ္စန္တိ သင်္ခါရာ ပစ္စုပ္ပန္နာ။

၂၂။ တတ္ထ ကတမေ သင်္ခါရာ အဇ္ဈတ္တာ၊ ယေ သင်္ခါရာ တေသံ တေသံ သတ္တာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောသမ္ပဿဇာ စေတနာ၊ ဣမေ ဝုစ္စန္တိ သင်္ခါရာ အဇ္ဈတ္တာ။

တတ္ထ ကတမေ သင်္ခါရာ ဗဟိဒ္ဓါ၊ ယေ သင်္ခါရာ တေသံ တေသံ ပရသတ္တာနံ ပရပုဂ္ဂလာနံ အဇ္ဈတ္တံ ပစ္စတ္တံ နိယကာ ပါဠိပုဂ္ဂလိကာ ဥပါဒိန္နာ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောသမ္ပဿဇာ စေတနာ၊ ဣမေ ဝုစ္စန္တိ သင်္ခါရာ ဗဟိဒ္ဓါ။

၂၃။ တတ္ထ ကတမေ သင်္ခါရာ သြဠာရိကာ သုခုမာ၊ အကုသလာ သင်္ခါရာ သြဠာရိကာ၊ ကုသလာဗျာကတာ သင်္ခါရာ သုခုမာ။ ကုသလာကုသလာ သင်္ခါရာ သြဠာရိကာ၊ အဗျာကတာ သင်္ခါရာ သုခုမာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ သြဠာရိကာ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ သုခုမာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ သြဠာရိကာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ သုခုမာ။ အသမာပန္နဿ သင်္ခါရာ သြဠာရိကာ၊ သမာပန္နဿ သင်္ခါရာ သုခုမာ။ သာသဝါ သင်္ခါရာ သြဠာရိကာ၊ အနာသဝါ သင်္ခါရာ သုခုမာ။ တေ တေ ဝါ ပန သင်္ခါရေ ဥပါဒါယုပါဒါယ သင်္ခါရာ သြဠာရိကာ သုခုမာ ဒဋ္ဌဗ္ဗာ။

၂၄။ တတ္ထ ကတမေ သင်္ခါရာ ဟိနာ ပဏီတာ၊ အကုသလာ သင်္ခါရာ ဟိနာ၊ ကုသလာဗျာကတာ သင်္ခါရာ ပဏီတာ။ ကုသလာကုသလာ သင်္ခါရာ ဟိနာ၊ အဗျာကတာ သင်္ခါရာ ပဏီတာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ ဟိနာ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ ပဏီတာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ ဟိနာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ ပဏီတာ။ အသမာပန္နဿ သင်္ခါရာ ဟိနာ၊ သမာပန္နဿ သင်္ခါရာ ပဏီတာ။ သာသဝါ သင်္ခါရာ ဟိနာ၊ အနာသဝါ သင်္ခါရာ ပဏီတာ။ တေ တေ ဝါ ပန သင်္ခါရေ ဥပါဒါယုပါဒါယ သင်္ခါရာ ဟိနာ ပဏီတာ ဒဋ္ဌဗ္ဗာ။

၂၅။ တတ္ထ ကတမေ သင်္ခါရာ ဒူရေ၊ အကုသလာ သင်္ခါရာ ကုသလာ-ဗျာကတေဟိ သင်္ခါရေဟိ ဒူရေ၊ ကုသလာဗျာကတာ သင်္ခါရာ အကုသလေဟိ သင်္ခါရေဟိ ဒူရေ၊ ကုသလာ သင်္ခါရာ အကုသလာဗျာကတေဟိ သင်္ခါရေဟိ ဒူရေ၊ အကုသလာဗျာကတာ သင်္ခါရာ ကုသလေဟိ သင်္ခါရေဟိ ဒူရေ၊ အဗျာကတာ သင်္ခါရာ ကုသလာကုသလေဟိ သင်္ခါရေဟိ ဒူရေ၊ ကုသလာ-ကုသလာ သင်္ခါရာ အဗျာကတေဟိ သင်္ခါရေဟိ ဒူရေ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တေဟိ သင်္ခါရေဟိ ဒူရေ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ သင်္ခါရေဟိ ဒူရေ၊ သုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တေဟိ သင်္ခါရေဟိ ဒူရေ၊ ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ သင်္ခါရေဟိ ဒူရေ။

အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တေဟိ သင်္ခါရေဟိ နူရေ၊ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ သင်္ခါရာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ သင်္ခါရေဟိ နူရေ။ အသမာပန္နဿ သင်္ခါရာ သမာပန္နဿ သင်္ခါရေဟိ နူရေ၊ သမာပန္နဿ သင်္ခါရာ အသမာပန္နဿ သင်္ခါရေဟိ နူရေ။ သာသဝါ သင်္ခါရာ အနာသဝေဟိ သင်္ခါရေဟိ နူရေ၊ အနာသဝါ သင်္ခါရာ သာသဝေဟိ သင်္ခါရေဟိ နူရေ။ ဣမေ ဝုစ္စန္တိ သင်္ခါရာ နူရေ။

တတ္ထ ကတမေ သင်္ခါရာ သန္တိကေ၊ အကုသလာ သင်္ခါရာ အကုသလာနံ သင်္ခါရာနံ သန္တိကေ၊ ကုသလာ သင်္ခါရာ ကုသလာနံ သင်္ခါရာနံ သန္တိကေ၊ အဗျာကတာ သင်္ခါရာ အဗျာကတာနံ သင်္ခါရာနံ သန္တိကေ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာနံ သင်္ခါရာနံ သန္တိကေ၊ သုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ သုခါယ ဝေဒနာယ သမ္ပယုတ္တာနံ သင်္ခါရာနံ သန္တိကေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ သင်္ခါရာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာနံ သင်္ခါရာနံ သန္တိကေ။ အသမာပန္နဿ သင်္ခါရာ အသမာပန္နဿ သင်္ခါရာနံ သန္တိကေ၊ သမာပန္နဿ သင်္ခါရာ သမာပန္နဿ သင်္ခါရာနံ သန္တိကေ။ သာသဝါ သင်္ခါရာ သာသဝါနံ သင်္ခါရာနံ သန္တိကေ၊ အနာသဝါ သင်္ခါရာ အနာသဝါနံ သင်္ခါရာနံ သန္တိကေ။ ဣမေ ဝုစ္စန္တိ သင်္ခါရာ သန္တိကေ။ တေ တေ ဝါ ပန သင်္ခါရေ ဥပါဒါယုပါဒါယ သင်္ခါရာ နူရေ သန္တိကေ ဒဋ္ဌဗ္ဗာ။

၅-ဝိညာဏက္ခန္ဓ

၂၆။ တတ္ထ ကတမော ဝိညာဏက္ခန္ဓော၊ ယံ ကိဉ္စိ ဝိညာဏံ အတီတာ- နာဂတပစ္စုပ္ပန် အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟိန် ဝါ ပဏီတံ ဝါ ယံ နူရေ သန္တိကေ ဝါ၊ တဒေကန္တံ အဘိသညဟိတွာ အဘိ- သမိပိတွာ အယံ ဝုစ္စတိ ဝိညာဏက္ခန္ဓော။

၂၇။ တတ္ထ ကတမံ ဝိညာဏံ အတီတံ၊ ယံ ဝိညာဏံ အတီတံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္တဂံတံ အဗ္ဘတ္တဂံတံ ဥပ္ပဇ္ဇိတွာ ဝိဂတံ အတီတံ အတီတံ- သေန သင်္ဂဟိတံ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ အတီတံ။

တတ္ထ ကတမံ ဝိညာဏံ အနာဂတံ၊ ယံ ဝိညာဏံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတံ အနုပ္ပန္နံ အသမုပ္ပန္နံ အနဋ္ဌိတံ

အသမုဋ္ဌိတံ အနာဂတံ အနာဂတံသေန သင်္ဂဟိတံ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇီဝိဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ အနာဂတံ။

တတ္ထ ကတမံ ဝိညာဏံ ပစ္စုပ္ပန်၊ ယံ ဝိညာဏံ ဇာတံ ဘူတံ သဗ္ဗာတံ နိဗ္ဗတ္တံ အဘိနိဗ္ဗတ္တံ ပါတုဘူတံ ဥပ္ပန္နံ သမုပ္ပန္နံ ဥဋ္ဌိတံ သမုဋ္ဌိတံ ပစ္စုပ္ပန် ပစ္စုပ္ပန်-သေန သင်္ဂဟိတံ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇီဝိဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ ပစ္စုပ္ပန်။

၂၈။ တတ္ထ ကတမံ ဝိညာဏံ အဇ္ဈတ္တံ၊ ယံ ဝိညာဏံ တေသံ တေသံ သတ္တာနံ အဇ္ဈတ္တံ ပစ္စုပ္ပန် နိယကံ ပါဠိပုဂ္ဂလိကံ ဥပါဒိန္နံ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇီဝိဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ အဇ္ဈတ္တံ။

တတ္ထ ကတမံ ဝိညာဏံ ဗဟိဒ္ဓါ၊ ယံ ဝိညာဏံ တေသံ တေသံ ပရသတ္တာနံ ပရပုဂ္ဂလာနံ အဇ္ဈတ္တံ ပစ္စုပ္ပန် နိယကံ ပါဠိပုဂ္ဂလိကံ ဥပါဒိန္နံ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇီဝိဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ ဝိညာဏံ ဗဟိဒ္ဓါ။

၂၉။ တတ္ထ ကတမံ ဝိညာဏံ ဩဠာရိကံ သုခုမံ၊ အကုသလံ ဝိညာဏံ ဩဠာရိကံ၊ ကုသလာဗျာကတာ ဝိညာဏာ သုခုမာ။ ကုသလာကုသလာ ဝိညာဏာ ဩဠာရိကာ၊ အဗျာကတံ ဝိညာဏံ သုခုမံ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ ဩဠာရိကံ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ ဝိညာဏာ သုခုမာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ ဝိညာဏာ ဩဠာရိကာ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ သုခုမံ။ အသမာပန္နဿ ဝိညာဏံ ဩဠာရိကံ၊ သမာပန္နဿ ဝိညာဏံ သုခုမံ။ သာသဝံ ဝိညာဏံ ဩဠာရိကံ၊ အနာသဝံ ဝိညာဏံ သုခုမံ။ တံ တံ ဝါ ပန ဝိညာဏံ ဥပါဒါယုပါဒါယ ဝိညာဏံ ဩဠာရိကံ သုခုမံ ဒဋ္ဌဗ္ဗံ။

၃၀။ တတ္ထ ကတမံ ဝိညာဏံ ဟိနံ ပဏီတံ၊ အကုသလံ ဝိညာဏံ ဟိနံ၊ ကုသလာဗျာကတာ ဝိညာဏာ ပဏီတာ။ ကုသလာကုသလာ ဝိညာဏာ ဟိနာ၊ အဗျာကတံ ဝိညာဏံ ပဏီတံ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ ဟိနံ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ ဝိညာဏာ ပဏီတာ။ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ ဝိညာဏာ ဟိနာ၊ အဒုက္ခမသုခါယ

ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ ပဏီတံ။ အသမာပန္နဿ ဝိညာဏံ ဟီနံ၊ သမာပန္နဿ ဝိညာဏံ ပဏီတံ။ သာသဝံ ဝိညာဏံ ဟီနံ၊ အနာသဝံ ဝိညာဏံ ပဏီတံ။ တံ တံ ဝါ ပန ဝိညာဏံ ဥပါဒါယုပါဒါယ ဝိညာဏံ ဟီနံ ပဏီတံ ဒဋ္ဌဗ္ဗံ။

၃၁။ တတ္ထ ကတမံ ဝိညာဏံ ဒူရေ၊ အကုသလံ ဝိညာဏံ ကုသလာ-
ဗျာကတေဟိ ဝိညာဏေဟိ ဒူရေ၊ ကုသလာဗျာကတာ ဝိညာဏာ အကုသလာ
ဝိညာဏာ ဒူရေ၊ ကုသလံ ဝိညာဏံ အကုသလာဗျာကတေဟိ ဝိညာဏေဟိ
ဒူရေ၊ အကုသလာဗျာကတာ ဝိညာဏာ ကုသလာ ဝိညာဏာ ဒူရေ၊
အဗျာကတံ ဝိညာဏံ ကုသလာကုသလေဟိ ဝိညာဏေဟိ ဒူရေ၊ ကုသလာ-
ကုသလာ ဝိညာဏာ အဗျာကတာ ဝိညာဏာ ဒူရေ။ ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တံ ဝိညာဏံ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တေဟိ
ဝိညာဏေဟိ ဒူရေ၊ သုခါယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ သမ္ပယုတ္တာ
ဝိညာဏာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ ဝိညာဏာ ဒူရေ၊ သုခါယ
ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ
သမ္ပယုတ္တေဟိ ဝိညာဏေဟိ ဒူရေ၊ ဒုက္ခာယ စ အဒုက္ခမသုခါယ စ ဝေဒနာဟိ
သမ္ပယုတ္တာ ဝိညာဏာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဝိညာဏာ ဒူရေ။
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ သုခဒုက္ခာဟိ ဝေဒနာဟိ
သမ္ပယုတ္တေဟိ ဝိညာဏေဟိ ဒူရေ၊ သုခဒုက္ခာဟိ ဝေဒနာဟိ သမ္ပယုတ္တာ
ဝိညာဏာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဝိညာဏာ ဒူရေ။
အသမာပန္နဿ ဝိညာဏံ သမာပန္နဿ ဝိညာဏာ ဒူရေ၊ သမာပန္နဿ ဝိညာဏံ
အသမာပန္နဿ ဝိညာဏာ ဒူရေ။ သာသဝံ ဝိညာဏံ အနာသဝါ ဝိညာဏာ
ဒူရေ၊ အနာသဝံ ဝိညာဏံ သာသဝါ ဝိညာဏာ ဒူရေ။ ဣဒံ ဝုစ္စတိ ဝိညာဏံ
ဒူရေ။

တတ္ထ ကတမံ ဝိညာဏံ သန္တိကေ၊ အကုသလံ ဝိညာဏံ အကုသလဿ
ဝိညာဏဿ သန္တိကေ၊ ကုသလံ ဝိညာဏံ ကုသလဿ ဝိညာဏဿ သန္တိကေ၊
အဗျာကတံ ဝိညာဏံ အဗျာကတဿ ဝိညာဏဿ သန္တိကေ။ ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တဿ ဝိညာဏဿ
သန္တိကေ၊ သုခါယ ဝေဒနာယ သမ္ပယုတ္တံ ဝိညာဏံ သုခါယ ဝေဒနာယ
သမ္ပယုတ္တဿ ဝိညာဏဿ သန္တိကေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ
ဝိညာဏံ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တဿ ဝိညာဏဿ သန္တိကေ။
အသမာပန္နဿ ဝိညာဏံ အသမာပန္နဿ ဝိညာဏဿ သန္တိကေ၊ သမာပန္နဿ
ဝိညာဏံ သမာပန္နဿ ဝိညာဏဿ သန္တိကေ။ သာသဝံ ဝိညာဏံ သာသဝဿ

ဝိညာဏဿ သန္တိကေ၊ အနာသဝံ ဝိညာဏံ အနာသဝဿ ဝိညာဏဿ သန္တိကေ။ ဣဒံ ဝုစ္စတိ ဝိညာဏံ သန္တိကေ။ တံ တံ ဝါ ပန ဝိညာဏံ ဥပါဒါ-ယုပါဒါယ ဝိညာဏံ ဒုရေ သန္တိကေ ဒဋ္ဌဗ္ဗံ။

သုတ္တန္တဘာဇနိယံ။

၂-အဘိဓမ္မဘာဇနိယ

၃၂။ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။

၁-ရူပက္ခန္ဓ

၃၃။ တတ္ထ ကတမော ရူပက္ခန္ဓော၊ ဧကဝိဓေန ရူပက္ခန္ဓော—သဗ္ဗံ ရူပံ န ဟေတု၊ အဟေတုကံ၊ ဟေတုဝိပ္ပယုတ္တံ၊ သပ္ပစ္စယံ၊ သင်္ခတံ၊ ရူပံ၊ လောကီယံ၊ သာသဝံ၊ သံယောဇနိယံ၊ ဂန္ထနိယံ၊ ဩဃနိယံ၊ ယောဂနိယံ၊ နိဝရဏီယံ၊ ပရာမဋ္ဌံ၊ ဥပါဒါနိယံ၊ သံကိလေသိကံ၊ အဗျာကတံ၊ အနာရမ္မဏံ၊ အစေတသိကံ၊ စိတ္တဝိပ္ပယုတ္တံ၊ နေဝဝိပါကနဝိပါကဓမ္မဓမ္မံ၊ အသံကိလိဋ္ဌသံကိလေသိကံ၊ န သဝိတက္ကသဝိစာရံ၊ န အဝိတက္ကဝိစာရမတ္တံ၊ အဝိတက္ကအဝိစာရံ၊ န ပီတိသဟဂတံ၊ န သုခသဟဂတံ၊ န ဥပေက္ခာသဟဂတံ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗံ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကံ၊ နေဝါစယဂါမိနာပစယဂါမိ၊ နေဝသေက္ခနာသေက္ခံ၊ ပရိတ္တံ၊ ကာမာဝစရံ၊ န ရူပါဝစရံ၊ န အရူပါဝစရံ၊ ပရိယာပန္နံ၊ နော အပရိယာပန္နံ၊ အနိယတံ၊ အနိယျာနိကံ၊ ဥပ္ပန္နံ၊ ဆဟိ ဝိညာဏေဟိ ဝိညေယျံ၊ အနိစ္စံ၊ ဧရာဘိဘူတံ။ ဧဝံ ဧကဝိဓေန ရူပက္ခန္ဓော။

ဒုဝိဓေန ရူပက္ခန္ဓော—အတ္ထိ ရူပံ ဥပါဒါ၊ အတ္ထိ ရူပံ နော ဥပါဒါ^၁။ အတ္ထိ ရူပံ ဥပါဒိန္နံ၊ အတ္ထိ ရူပံ အနုပါဒိန္နံ။ အတ္ထိ ရူပံ ဥပါဒိန္နုပါဒါနိယံ၊ အတ္ထိ ရူပံ အနုပါဒိန္နုပါဒါနိယံ။ အတ္ထိ ရူပံ သနိဒဿနံ၊ အတ္ထိ ရူပံ အနိဒဿနံ။ အတ္ထိ ရူပံ သပ္ပဋိဗ္ဗံ၊ အတ္ထိ ရူပံ အပ္ပဋိဗ္ဗံ။ အတ္ထိ ရူပံ ဣန္ဒြိယံ၊ အတ္ထိ ရူပံ န ဣန္ဒြိယံ။ အတ္ထိ ရူပံ မဟာဘူတံ၊ အတ္ထိ ရူပံ န မဟာဘူတံ။ အတ္ထိ ရူပံ ဝိညတ္တိ၊ အတ္ထိ ရူပံ န ဝိညတ္တိ။ အတ္ထိ ရူပံ စိတ္တသမုဋ္ဌာနံ၊ အတ္ထိ ရူပံ န စိတ္တသမုဋ္ဌာနံ။ အတ္ထိ ရူပံ စိတ္တသဟဘု၊ အတ္ထိ ရူပံ န စိတ္တသဟဘု။ အတ္ထိ ရူပံ စိတ္တာနုပရိဝတ္တိ၊ အတ္ထိ ရူပံ

န စိတ္တာနုပရိဝတ္တိ။ အတ္ထိ ရူပံ အဇ္ဈတ္တိကံ၊ အတ္ထိ ရူပံ ဗာဟိရံ။ အတ္ထိ ရူပံ
 ဩဠာရိကံ၊ အတ္ထိ ရူပံ သုခုမံ။ အတ္ထိ ရူပံ ဒူရေ၊ အတ္ထိ ရူပံ သန္တိကေ။ပ။ အတ္ထိ
 ရူပံ ကဗဠိကာရော အာဟာရော၊ အတ္ထိ ရူပံ န ကဗဠိကာရော အာဟာရော။
 ဧဝံ ဒုဝိဓေန ရူပက္ခန္ဓော။

(ယထာ ရူပကဏ္ဍော ဝိဘတ္တံ၊ တထာ ဣဓ ဝိဘဇိတဗ္ဗံ။)

တိဝိဓေန ရူပက္ခန္ဓော—ယံ တံ ရူပံ အဇ္ဈတ္တိကံ တံ ဥပါဒါ၊ ယံ တံ ရူပံ ဗာဟိရံ
 တံ အတ္ထိ ဥပါဒါ၊ အတ္ထိ နော ဥပါဒါ။ ယံ တံ ရူပံ အဇ္ဈတ္တိကံ တံ ဥပါဒိန္နံ၊ ယံ
 တံ ရူပံ ဗာဟိရံ တံ အတ္ထိ ဥပါဒိန္နံ၊ အတ္ထိ အနုပါဒိန္နံ။ ယံ တံ ရူပံ အဇ္ဈတ္တိကံ တံ
 ဥပါဒိန္နုပါဒါနိယံ၊ ယံ တံ ရူပံ ဗာဟိရံ တံ အတ္ထိ ဥပါဒိန္နုပါဒါနိယံ၊ အတ္ထိ
 အနုပါဒိန္နုပါဒါနိယံ။ပ။ ယံ တံ ရူပံ အဇ္ဈတ္တိကံ တံ န ကဗဠိကာရော အာဟာရော၊
 ယံ တံ ရူပံ ဗာဟိရံ တံ အတ္ထိ ကဗဠိကာရော အာဟာရော၊ အတ္ထိ န ကဗဠိ-
 ကာရော အာဟာရော။ ဧဝံ တိဝိဓေန ရူပက္ခန္ဓော။

စတုဗ္ဗိဓေန ရူပက္ခန္ဓော—ယံ တံ ရူပံ ဥပါဒါ တံ အတ္ထိ ဥပါဒိန္နံ၊ အတ္ထိ
 အနုပါဒိန္နံ၊ ယံ တံ ရူပံ နော ဥပါဒါ တံ အတ္ထိ ဥပါဒိန္နံ၊ အတ္ထိ အနုပါဒိန္နံ။ ယံ တံ ရူပံ
 ဥပါဒါ တံ အတ္ထိ ဥပါဒိန္နုပါဒါနိယံ၊ အတ္ထိ အနုပါဒိန္နုပါဒါနိယံ၊ ယံ တံ ရူပံ
 နော ဥပါဒါ တံ အတ္ထိ ဥပါဒိန္နုပါဒါနိယံ၊ အတ္ထိ အနုပါဒိန္နုပါဒါနိယံ။ ယံ တံ
 ရူပံ ဥပါဒါ တံ အတ္ထိ သပ္ပဋိဃံ၊ အတ္ထိ အပ္ပဋိဃံ၊ ယံ တံ ရူပံ နော ဥပါဒါ တံ အတ္ထိ
 သပ္ပဋိဃံ၊ အတ္ထိ အပ္ပဋိဃံ။ ယံ တံ ရူပံ ဥပါဒါ တံ အတ္ထိ ဩဠာရိကံ၊ အတ္ထိ သုခုမံ၊
 ယံ တံ ရူပံ နော ဥပါဒါ တံ အတ္ထိ ဩဠာရိကံ၊ အတ္ထိ သုခုမံ။ ယံ တံ ရူပံ ဥပါဒါ
 တံ အတ္ထိ ဒူရေ၊ အတ္ထိ သန္တိကေ၊ ယံ တံ ရူပံ နော ဥပါဒါ တံ အတ္ထိ ဒူရေ၊ အတ္ထိ
 သန္တိကေ။ပ။ ဒိဋ္ဌံ သုတံ မုတံ ဝိညာတံ ရူပံ။ ဧဝံ စတုဗ္ဗိဓေန ရူပက္ခန္ဓော။

ပဉ္စဝိဓေန ရူပက္ခန္ဓော—ပထဝီဓာတု၊ အာပေါဓာတု၊ တေဇောဓာတု၊
 ဝါယောဓာတု၊ ယဉ္ဇ ရူပံ ဥပါဒါ။ ဧဝံ ပဉ္စဝိဓေန ရူပက္ခန္ဓော။

ဆဗ္ဗိဓေန ရူပက္ခန္ဓော—စက္ခုဝိညေယျံ ရူပံ၊ သောတဝိညေယျံ ရူပံ၊ ဃာန-
 ဝိညေယျံ ရူပံ၊ ဇီဝှိဝိညေယျံ ရူပံ၊ ကာယဝိညေယျံ ရူပံ၊ မနောဝိညေယျံ ရူပံ။
 ဧဝံ ဆဗ္ဗိဓေန ရူပက္ခန္ဓော။

သတ္တဝိဓေန ရူပက္ခန္ဓော—စက္ခုဝိညေယျံ ရူပံ၊ သောတဝိညေယျံ ရူပံ၊
 ဃာနဝိညေယျံ ရူပံ၊ ဇီဝှိဝိညေယျံ ရူပံ၊ ကာယဝိညေယျံ ရူပံ၊ မနောဓာတု-
 ဝိညေယျံ ရူပံ၊ မနောဝိညာဏဓာတုဝိညေယျံ ရူပံ။ ဧဝံ သတ္တဝိဓေန ရူပက္ခန္ဓော။

အဋ္ဌဝိဓေန ရူပက္ခန္ဓော—စက္ခုဝိညေယျံ ရူပံ၊ သောတဝိညေယျံ ရူပံ၊ ဃာနဝိညေယျံ ရူပံ၊ ဇိဝှိဝိညေယျံ ရူပံ၊ ကာယဝိညေယျံ ရူပံ၊ အတ္ထိ သုခသမ္ပဿံ၊ အတ္ထိ ဒုက္ခသမ္ပဿံ၊ မနောဓာတုဝိညေယျံ ရူပံ၊ မနောဝိညာဏဓာတုဝိညေယျံ ရူပံ။ ဧဝံ အဋ္ဌဝိဓေန ရူပက္ခန္ဓော။

နဝဝိဓေန ရူပက္ခန္ဓော—စက္ခုန္ဒြိယံ၊ သောတိန္ဒြိယံ၊ ဃာနိန္ဒြိယံ၊ ဇိဝှိန္ဒြိယံ၊ ကာယိန္ဒြိယံ၊ ဣတ္ထိန္ဒြိယံ၊ ပုရိသိန္ဒြိယံ၊ ဇီဝိတိန္ဒြိယံ၊ ယဉ္ဇ ရူပံ န ဣန္ဒြိယံ။ ဧဝံ နဝဝိဓေန ရူပက္ခန္ဓော။

ဒသဝိဓေန ရူပက္ခန္ဓော—စက္ခုန္ဒြိယံ၊ သောတိန္ဒြိယံ၊ ဃာနိန္ဒြိယံ၊ ဇိဝှိန္ဒြိယံ၊ ကာယိန္ဒြိယံ၊ ဣတ္ထိန္ဒြိယံ၊ ပုရိသိန္ဒြိယံ၊ ဇီဝိတိန္ဒြိယံ၊ န ဣန္ဒြိယံ ရူပံ အတ္ထိ သပ္ပဋိဗ္ဗံ၊ အတ္ထိ အပ္ပဋိဗ္ဗံ။ ဧဝံ ဒသဝိဓေန ရူပက္ခန္ဓော။

ဧကာဒသဝိဓေန ရူပက္ခန္ဓော—စက္ခာယတနံ၊ သောတာယတနံ၊ ဃာနာယတနံ၊ ဇိဝှိယတနံ၊ ကာယာယတနံ၊ ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊ ယဉ္ဇ ရူပံ အနိဒဿနအပ္ပဋိဗ္ဗံ ဓမ္မာယတနံ၊ ပရိယာပနံ။ ဧဝံ ဧကာဒသဝိဓေန ရူပက္ခန္ဓော။

အယံ ဝုစ္စတိ ရူပက္ခန္ဓော။

၂-ဝေဒနာက္ခန္ဓ

၃၄။ တတ္ထ ကတမော ဝေဒနာက္ခန္ဓော၊ ဧကဝိဓေန ဝေဒနာက္ခန္ဓော—
ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော။

စတုဗ္ဗိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊
အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပနော။

ပဉ္စဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သုခိန္ဒြိယံ၊ အတ္ထိ ဒုက္ခိန္ဒြိယံ၊ အတ္ထိ
သောမနသိန္ဒြိယံ၊ အတ္ထိ ဒေါမနသိန္ဒြိယံ၊ အတ္ထိ ဥပေက္ခိန္ဒြိယံ။ ဧဝံ ပဉ္စဝိဓေန
ဝေဒနာက္ခန္ဓော။

ဆဗ္ဗိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ၊ မနောသမ္ပဿဇာ ဝေဒနာ။ ဧဝံ ဆဗ္ဗိဓေန ဝေဒနာက္ခန္ဓော။

သတ္တဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ၊ မနောဓာတုသမ္ပဿဇာ ဝေဒနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ။ ဧဝံ သတ္တဝိဓေန ဝေဒနာက္ခန္ဓော။

အဋ္ဌဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ အတ္ထိ သုခါ၊ အတ္ထိ ဒုက္ခာ၊ မနောဓာတုသမ္ပဿဇာ ဝေဒနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ။ ဧဝံ အဋ္ဌဝိဓေန ဝေဒနာက္ခန္ဓော။

နဝရိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ၊ မနောဓာတုသမ္ပဿဇာ ဝေဒနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ နဝရိဓေန ဝေဒနာက္ခန္ဓော။

ဒသဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ အတ္ထိ သုခါ၊ အတ္ထိ ဒုက္ခာ၊ မနောဓာတုသမ္ပဿဇာ ဝေဒနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၃၅။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဇဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊ အတ္ထိ နေဝရိပါကနဝရိပါကဓမ္မဓမ္မော။ အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္ကသဝိစာရမတ္တော၊

အတ္တိ အဝိတက္ကအဝိစာရော။ အတ္တိ ဒဿနေန ပဟာတဗ္ဗော၊ အတ္တိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္တိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ အတ္တိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္တိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္တိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္တိ အာစယဂါမိ၊ အတ္တိ အပစယဂါမိ၊ အတ္တိ နေဝါစယဂါမိနာပစယဂါမိ။ အတ္တိ သေက္ခော၊ အတ္တိ အသေက္ခော၊ အတ္တိ နေဝသေက္ခနာသေက္ခော။ အတ္တိ ပရိတ္တော၊ အတ္တိ မဟဂ္ဂတော၊ အတ္တိ အပ္ပမာဏော။ အတ္တိ ပရိတ္တာရမ္မဏော၊ အတ္တိ မဟဂ္ဂတာရမ္မဏော၊ အတ္တိ အပ္ပမာဏာရမ္မဏော။ အတ္တိ ဟီနော၊ အတ္တိ မဇ္ဈိမော၊ အတ္တိ ပဏီတော။ အတ္တိ မိစ္ဆတ္တနိယတော၊ အတ္တိ သမ္မတ္တနိယတော၊ အတ္တိ အနိယတော။ အတ္တိ မဂ္ဂါရမ္မဏော၊ အတ္တိ မဂ္ဂဟေတုကော၊ အတ္တိ မဂ္ဂါမိပတိ။ အတ္တိ ဥပ္ပန္နော၊ အတ္တိ အနုပ္ပန္နော၊ အတ္တိ ဥပ္ပါဒိ။ အတ္တိ အတီတော၊ အတ္တိ အနာဂတော၊ အတ္တိ ပစ္စုပ္ပန္နော။ အတ္တိ အတီတာရမ္မဏော၊ အတ္တိ အနာဂတာရမ္မဏော၊ အတ္တိ ပစ္စုပ္ပန္နာရမ္မဏော။ အတ္တိ အဇ္ဈတ္တော၊ အတ္တိ ဗဟိဒ္ဓေါ၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓေါ။ အတ္တိ အဇ္ဈတ္တာရမ္မဏော၊ အတ္တိ ဗဟိဒ္ဓါရမ္မဏော၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၃၆။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္တိ ဟေတုသမ္ပယုတ္တော၊ အတ္တိ ဟေတုဝိပ္ပယုတ္တော။ပ။ အတ္တိ န ဟေတုသဟေတုကော၊ အတ္တိ န ဟေတုအဟေတုကော။ အတ္တိ လောကိယော၊ အတ္တိ လောကုတ္တရော။ အတ္တိ ဧကနစိ ဝိညေယျော၊ အတ္တိ ဧကနစိ န ဝိညေယျော။ အတ္တိ သာသဝေါ၊ အတ္တိ အနာသဝေါ။ အတ္တိ အာသဝသမ္ပယုတ္တော၊ အတ္တိ အာသဝဝိပ္ပယုတ္တော။ အတ္တိ အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္တိ အာသဝဝိပ္ပယုတ္တအနာသဝေါ။ အတ္တိ သံယောဇနိယော၊ အတ္တိ အသံယောဇနိယော။ အတ္တိ သံယောဇနသမ္ပယုတ္တော၊ အတ္တိ သံယောဇနဝိပ္ပယုတ္တော။ အတ္တိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊ အတ္တိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။ အတ္တိ ဂန္ထနိယော၊ အတ္တိ အဂန္ထနိယော။ အတ္တိ ဂန္ထသမ္ပယုတ္တော၊ အတ္တိ ဂန္ထဝိပ္ပယုတ္တော။ အတ္တိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္တိ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယော။ အတ္တိ ဩဃနိယော၊ အတ္တိ အနောဃနိယော။ အတ္တိ ဩဃသမ္ပယုတ္တော၊ အတ္တိ ဩဃဝိပ္ပယုတ္တော။ အတ္တိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္တိ ဩဃဝိပ္ပယုတ္တအနောဃနိယော။ အတ္တိ ယောဂနိယော၊ အတ္တိ အယောဂနိယော။ အတ္တိ ယောဂသမ္ပယုတ္တော၊ အတ္တိ ယောဂဝိပ္ပယုတ္တော။

အတ္ထိ ယောဂဝိပ္ပယုတ္တယောဂနိယော၊ အတ္ထိ ယောဂဝိပ္ပယုတ္တအယောဂနိယော။
 အတ္ထိ နိဝရဏိယော၊ အတ္ထိ အနိဝရဏိယော။ အတ္ထိ နိဝရဏသမ္ပယုတ္တော၊ အတ္ထိ
 နိဝရဏဝိပ္ပယုတ္တော။ အတ္ထိ နိဝရဏဝိပ္ပယုတ္တနိဝရဏိယော၊ အတ္ထိ နိဝရဏ-
 ဝိပ္ပယုတ္တအနိဝရဏိယော။ အတ္ထိ ပရာမဋ္ဌော၊ အတ္ထိ အပရာမဋ္ဌော။ အတ္ထိ
 ပရာမာသသမ္ပယုတ္တော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တော။ အတ္ထိ ပရာမာသဝိပ္ပယုတ္တ-
 ပရာမဋ္ဌော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌော။ အတ္ထိ ဥပါဒိန္နော၊ အတ္ထိ
 အနုပါဒိန္နော။ အတ္ထိ ဥပါဒါနိယော၊ အတ္ထိ အနုပါဒါနိယော။ အတ္ထိ ဥပါဒါန-
 သမ္ပယုတ္တော၊ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တော။ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယော၊
 အတ္ထိ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယော။ အတ္ထိ သံကိလေသိကော၊ အတ္ထိ
 အသံကိလေသိကော။ အတ္ထိ သံကိလိဋ္ဌော၊ အတ္ထိ အသံကိလိဋ္ဌော။ အတ္ထိ
 ကိလေသသမ္ပယုတ္တော၊ အတ္ထိ ကိလေသဝိပ္ပယုတ္တော။ အတ္ထိ ကိလေသဝိပ္ပယုတ္တ-
 သံကိလေသိကော၊ အတ္ထိ ကိလေသဝိပ္ပယုတ္တအသံကိလေသိကော။ အတ္ထိ
 ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ န ဒဿနေန ပဟာတဗ္ဗော။ အတ္ထိ ဘာဝနာယ
 ပဟာတဗ္ဗော၊ အတ္ထိ န ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ ဒဿနေန ပဟာ-
 တဗ္ဗဟေတုကော၊ အတ္ထိ န ဒဿနေန ပဟာတဗ္ဗဟေတုကော။ အတ္ထိ ဘာဝနာယ
 ပဟာတဗ္ဗဟေတုကော၊ အတ္ထိ န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္ထိ
 သဝိတက္ကော၊ အတ္ထိ အဝိတက္ကော။ အတ္ထိ သဝိစာရော၊ အတ္ထိ အဝိစာရော။
 အတ္ထိ သပ္ပိတိကော၊ အတ္ထိ အပ္ပိတိကော။ အတ္ထိ ပိတိသဟဂတော၊ အတ္ထိ န
 ပိတိသဟဂတော။ အတ္ထိ ကာမာဝစရော၊ အတ္ထိ န ကာမာဝစရော။ အတ္ထိ
 ရူပါဝစရော၊ အတ္ထိ န ရူပါဝစရော။ အတ္ထိ အရူပါဝစရော၊ အတ္ထိ န အရူပါ-
 ဝစရော။ အတ္ထိ ပရိယာပန္နော၊ အတ္ထိ အပရိယာပန္နော။ အတ္ထိ နိယျာနိကော၊
 အတ္ထိ အနိယျာနိကော။ အတ္ထိ နိယတော၊ အတ္ထိ အနိယတော။ အတ္ထိ
 သဥတ္တရော၊ အတ္ထိ အနုတ္တရော။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
 အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၃၇။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဗုဒ္ဓသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊
 အတ္ထိ နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ အတ္ထိ ဥပါဒိန္နုပါဒါနိယော။ပ။ အတ္ထိ

အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။
ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

ဒုကမူလကံ။

၃၈။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၃၉။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၀။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ န ဟေတုသဟေတုကော၊ အတ္ထိ န
ဟေတုအဟေတုကော။ အတ္ထိ လောကိယော၊ အတ္ထိ လောကုတ္တရော။ အတ္ထိ
ကေနစိ ဝိညေယျော၊ အတ္ထိ ကေနစိ န ဝိညေယျော။ အတ္ထိ သာသဝေါ၊ အတ္ထိ
အနာသဝေါ။ အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။ အတ္ထိ
အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။ပ။ အတ္ထိ
သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၁။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊
အတ္ထိ နေဝဝိပါကနိဝိပါကဓမ္မဓမ္မော။ အတ္ထိ ဥပါဒိန္နုပါဒိနိယော၊ အတ္ထိ

အနုပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ အတ္ထိ သံကိလိဋ္ဌ-
သံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌ-
အသံကိလေသိကော။ အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္ကဝိစာရမတ္တော၊
အတ္ထိ အဝိတက္ကအဝိစာရော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ
ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ
ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊
အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္ထိ
အာစယဂါမီ၊ အတ္ထိ အပစယဂါမီ၊ အတ္ထိ နေဝါစယဂါမိနာပစယဂါမီ။ အတ္ထိ
သေက္ခော၊ အတ္ထိ အသေက္ခော၊ အတ္ထိ နေဝသေက္ခနာသေက္ခော။ အတ္ထိ ပရိတ္တော၊
အတ္ထိ မဟဂ္ဂတော၊ အတ္ထိ အပ္ပမာဏော။ အတ္ထိ ပရိတ္တာရမ္မဏော၊ အတ္ထိ
မဟဂ္ဂတာရမ္မဏော၊ အတ္ထိ အပ္ပမာဏာရမ္မဏော။ အတ္ထိ ဟိနော၊ အတ္ထိ မဇ္ဈိမော၊
အတ္ထိ ပဏီတော။ အတ္ထိ မိစ္ဆတ္တနိယတော၊ အတ္ထိ သမ္မတ္တနိယတော၊ အတ္ထိ
အနိယတော။ အတ္ထိ မဂ္ဂါရမ္မဏော၊ အတ္ထိ မဂ္ဂဟေတုကော၊ အတ္ထိ မဂ္ဂါမိပတိ။
အတ္ထိ ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ ဥပ္ပါဒိ။ အတ္ထိ အတီတော၊ အတ္ထိ
အနာဂတော၊ အတ္ထိ ပစ္စုပ္ပန္နော။ အတ္ထိ အတီတာရမ္မဏော၊ အတ္ထိ အနာဂတာ-
ရမ္မဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏော။ အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ
အဇ္ဈတ္တဗဟိဒ္ဓေါ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ
အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၂။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။ အတ္ထိ န ဟေတုသဟေတုကော၊ အတ္ထိ န ဟေတုအဟေတုကော။
အတ္ထိ လောကီယော၊ အတ္ထိ လောကုတ္တရော။ အတ္ထိ ဧကနစိ ဝိညေယျော၊
အတ္ထိ ဧကနစိ န ဝိညေယျော။ အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။ အတ္ထိ
အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။ အတ္ထိ အာသဝဝိပ္ပယုတ္တ-
သာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။ အတ္ထိ သံယောဇနိယော၊
အတ္ထိ အသံယောဇနိယော။ပ။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

တိကမူလကံ။

၄၃။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၄။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊ အတ္ထိ
နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၅။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ န ဟေတုသဟေတုကော၊ အတ္ထိ န ဟေတု-
အဟေတုကော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါ-
ဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ပ။ ဧဝံ ဒသဝိဓေန
ဝေဒနာက္ခန္ဓော။

၄၆။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ လောကိယော၊ အတ္ထိ လောကုတ္တရော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ
အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ပ။ ဧဝံ
ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၇။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကေနစိ ဝိညေယျော၊ အတ္ထိ ကေနစိ န
ဝိညေယျော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္က-
ဝိစာရမတ္တော၊ အတ္ထိ အဝိတက္ကအဝိစာရော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၈။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ပ။
ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၄၉။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၀။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အာစယဂါမီ၊ အတ္ထိ အပစယဂါမီ၊ အတ္ထိ နေဝါစယဂါမီနာပစယဂါမီ။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၁။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သံယောဇနိယော၊ အတ္ထိ အသံယောဇနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သေက္ခော၊ အတ္ထိ အသေက္ခော၊ အတ္ထိ နေဝသေက္ခနာသေက္ခော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၂။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ပရိတ္တော၊ အတ္ထိ မဟဂ္ဂတော၊ အတ္ထိ အပ္ပမာဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၃။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊
အတ္ထိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ပရိတ္တာရမ္ပဏော၊ အတ္ထိ မဟဂ္ဂတာ-
ရမ္ပဏော၊ အတ္ထိ အပ္ပမာဏာရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၄။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဂန္ထနိယော၊ အတ္ထိ အဂန္ထနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဟီနော၊ အတ္ထိ မဇ္ဈိမော၊ အတ္ထိ ပဏီ-
တော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၅။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဂန္ထသမ္ပယုတ္တော၊ အတ္ထိ ဂန္ထဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ မိစ္ဆတ္တနိယတော၊ အတ္ထိ သမ္ပတ္တနိယတော၊
အတ္ထိ အနိယတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၆။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္ထိ ဂန္ထ-
ဝိပ္ပယုတ္တအဂန္ထနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ မဂ္ဂါရမ္ပဏော၊ အတ္ထိ မဂ္ဂဟေတုကော၊
အတ္ထိ မဂ္ဂါဓိပတိ။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၇။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဩဃနိယော၊ အတ္ထိ အနောဃနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ
ဥပ္ပါဒိ။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၈။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဩဃသမ္ပယုတ္တော၊ အတ္ထိ ဩဃဝိပ္ပ-
ယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အတိတော၊ အတ္ထိ အနာဂတော၊ အတ္ထိ ပစ္စုပ္ပန္နော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၅၉။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္ထိ ဩဃဝိပ္ပယုတ္တအနောဃနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အတိတာရမ္ပဏော၊ အတ္ထိ အနာဂတာရမ္ပဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၆၀။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ယောဂနိယော၊ အတ္ထိ အယောဂနိယော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓေါ။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

၆၁။ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ယောဂသမ္ပယုတ္တော၊ အတ္ထိ ယောဂဝိပ္ပယုတ္တော။

တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။

ဥဘတောဝဇ္ဇကံ။

သတ္တဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန ဝေဒနာက္ခန္ဓော။

အပရောပိ သတ္တဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ဝိပါဏော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန ဝေဒနာက္ခန္ဓော။

စတုဝိသတိဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော
 အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ သောတ-
 သမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ဃာနသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။
 ဇိဝှိသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ကာယသမ္ပဿပစ္စယာ ဝေဒ-
 နာက္ခန္ဓော။ပ။ မနောသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ ကုသလော၊
 အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ စက္ခုသမ္ပဿဇာ ဝေဒနာ၊
 သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ
 ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ၊ မနောသမ္ပဿဇာ ဝေဒနာ။ ဧဝံ
 စတုဝိသတိဝိဓေန ဝေဒနာက္ခန္ဓော။

အပရောပိ စတုဝိသတိဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ ဝိပါကော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ စက္ခုသမ္ပဿဇာ ဝေဒနာ။ပ။ မနောသမ္ပဿဇာ ဝေဒနာ။ သောတသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ဃာနသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ဇီဝါသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ကာယသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ မနောသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ ဝိပါကော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ စက္ခုသမ္ပဿဇာ ဝေဒနာ။ပ။ မနောသမ္ပဿဇာ ဝေဒနာ။ ဧဝံ စတုဝိသတိဝိဓေန ဝေဒနာက္ခန္ဓော။

တိဿဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ
ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာ-
ပန္နော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿ-
ပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော
အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ
အပရိယာပန္နော။ စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊
ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ
ဝေဒနာ၊ မနောသမ္ပဿဇာ ဝေဒနာ။ ဧဝံ တိဿဝိဓေန ဝေဒနာက္ခန္ဓော။

ဗဟုဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ
ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊
အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ သောတ-
သမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။
ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ

ကုသလော၊ အတ္တိ အကုသလော၊ အတ္တိ အဗျာကတော၊ အတ္တိ ကာမာဝစရော၊
 အတ္တိ ရူပါဝစရော၊ အတ္တိ အရူပါဝစရော၊ အတ္တိ အပရိယာပန္နော။ စက္ခု-
 သမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊
 ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယသမ္ပဿဇာ ဝေဒနာ၊ မနောသမ္ပဿဇာ
 ဝေဒနာ။ ဧဝံ ဗဟုဝိဓေန ဝေဒနာက္ခန္ဓော။

အပရောပိ ဗဟုဝိဓေန ဝေဒနာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝေဒ-
 နာက္ခန္ဓော အတ္တိ ဝိပါကော။ပ။ အတ္တိ အဇ္ဈတ္တာရမ္ပဏော၊ အတ္တိ ဗဟိဒ္ဓါ-
 ရမ္ပဏော၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္တိ ကာမာဝစရော၊ အတ္တိ
 ရူပါဝစရော၊ အတ္တိ အရူပါဝစရော၊ အတ္တိ အပရိယာပန္နော။ သောတသမ္ပဿ-
 ပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ဃာနသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။
 ဇိဝှိသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော။ပ။ ကာယသမ္ပဿပစ္စယာ ဝေဒ-
 နာက္ခန္ဓော။ပ။ မနောသမ္ပဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္တိ ဝိပါကော။ပ။
 အတ္တိ အဇ္ဈတ္တာရမ္ပဏော၊ အတ္တိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါ-
 ရမ္ပဏော၊ အတ္တိ ကာမာဝစရော၊ အတ္တိ ရူပါဝစရော၊ အတ္တိ အရူပါဝစရော၊
 အတ္တိ အပရိယာပန္နော။ စက္ခုသမ္ပဿဇာ ဝေဒနာ၊ သောတသမ္ပဿဇာ
 ဝေဒနာ၊ ဃာနသမ္ပဿဇာ ဝေဒနာ၊ ဇိဝှိသမ္ပဿဇာ ဝေဒနာ၊ ကာယ-
 သမ္ပဿဇာ ဝေဒနာ၊ မနောသမ္ပဿဇာ ဝေဒနာ။ ဧဝံ ဗဟုဝိဓေန
 ဝေဒနာက္ခန္ဓော။

အယံ ဂုစ္စတိ ဝေဒနာက္ခန္ဓော။

၃-သညာက္ခန္ဓ

၆၂။ တတ္ထ ကတမော သညာက္ခန္ဓော၊ ဧကဝိဓေန သညာက္ခန္ဓော—
 ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ သဟေတုကော၊ အတ္တိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ ကုသလော၊ အတ္တိ အကုသလော၊ အတ္တိ
 အဗျာကတော။

စတုဗ္ဗိဓေန သညာက္ခန္ဓော—အတ္တိ ကာမာဝစရော၊ အတ္တိ ရူပါဝစရော၊
 အတ္တိ အရူပါဝစရော၊ အတ္တိ အပရိယာပန္နော။

ပဉ္စဝိဓေန သညာက္ခန္ဓော—အတ္တိ သုခိန္ဒြိယသမ္ပယုတ္တော၊ အတ္တိ ဒုက္ခိန္ဒြိယ-
သမ္ပယုတ္တော၊ အတ္တိ သောမနဿိန္ဒြိယသမ္ပယုတ္တော၊ အတ္တိ ဒေါမနဿိန္ဒြိယ-
သမ္ပယုတ္တော၊ အတ္တိ ဥပေက္ခိန္ဒြိယသမ္ပယုတ္တော။ ဧဝံ ပဉ္စဝိဓေန သညာက္ခန္ဓော။

ဆဗ္ဗိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿဇာ သညာ၊ သောတသမ္ပဿဇာ
သညာ၊ ဃာနသမ္ပဿဇာ သညာ၊ ဇိဝှိသမ္ပဿဇာ သညာ၊ ကာယသမ္ပဿဇာ
သညာ၊ မနောသမ္ပဿဇာ သညာ။ ဧဝံ ဆဗ္ဗိဓေန သညာက္ခန္ဓော။

သတ္တဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿဇာ သညာ၊ သောတသမ္ပဿဇာ
သညာ၊ ဃာနသမ္ပဿဇာ သညာ၊ ဇိဝှိသမ္ပဿဇာ သညာ၊ ကာယသမ္ပဿဇာ
သညာ၊ မနောဓာတုသမ္ပဿဇာ သညာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ
သညာ။ ဧဝံ သတ္တဝိဓေန သညာက္ခန္ဓော။

အဋ္ဌဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿဇာ သညာ။ပ။ ကာယသမ္ပဿဇာ
သညာ အတ္တိ သုခသဟဂတာ၊ အတ္တိ ဒုက္ခသဟဂတာ၊ မနောဓာတုသမ္ပဿဇာ
သညာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ သညာ။ ဧဝံ အဋ္ဌဝိဓေန သညာက္ခန္ဓော။

နဝဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿဇာ သညာ။ပ။ ကာယသမ္ပဿဇာ
သညာ၊ မနောဓာတုသမ္ပဿဇာ သညာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ
သညာ အတ္တိ ကုသလာ၊ အတ္တိ အကုသလာ၊ အတ္တိ အဗျာကတာ။ ဧဝံ နဝဝိဓေန
သညာက္ခန္ဓော။

ဒသဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿဇာ သညာ။ပ။ ကာယသမ္ပဿဇာ
သညာ အတ္တိ သုခသဟဂတာ၊ အတ္တိ ဒုက္ခသဟဂတာ၊ မနောဓာတုသမ္ပဿဇာ
သညာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ သညာ အတ္တိ ကုသလာ၊ အတ္တိ
အကုသလာ၊ အတ္တိ အဗျာကတာ။ ဧဝံ ဒသဝိဓေနသညာက္ခန္ဓော။

၆၃။ ဧကဝိဓေန သညာက္ခန္ဓော—ဇဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ သဟေတုကော၊ အတ္တိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္တိ
ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္တိ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၆၄။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊ အတ္ထိ နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္ကသဝိစာရမတ္တော၊ အတ္ထိ အဝိတက္ကသဝိစာရော။ အတ္ထိ ပီတိသဟဂတော၊ အတ္ထိ သုခသဟဂတော၊ အတ္ထိ ဥပေက္ခာသဟဂတော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္ထိ အာစယဂါမိ၊ အတ္ထိ အပစယဂါမိ၊ အတ္ထိ နေဝါစယဂါမိနာပစယဂါမိ။ အတ္ထိ သေက္ခော၊ အတ္ထိ အသေက္ခော၊ အတ္ထိ နေဝသေက္ခနာသေက္ခော။ အတ္ထိ ပရိတ္တော၊ အတ္ထိ မဟဂ္ဂတော၊ အတ္ထိ အပ္ပမာဏော။ အတ္ထိ ပရိတ္တာရမ္မဏော၊ အတ္ထိ မဟဂ္ဂတာရမ္မဏော၊ အတ္ထိ အပ္ပမာဏာရမ္မဏော။ အတ္ထိ ဟီနေ၊ အတ္ထိ မဇ္ဈိမော၊ အတ္ထိ ပဏီတော။ အတ္ထိ မိစ္ဆတ္တနိယတော၊ အတ္ထိ သမ္ပတ္တနိယတော၊ အတ္ထိ အနိယတော။ အတ္ထိ မဂ္ဂါရမ္မဏော၊ အတ္ထိ မဂ္ဂဟေတုကော၊ အတ္ထိ မဂ္ဂါမိပတိ။ အတ္ထိ ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ ဥပ္ပါဒိ။ အတ္ထိ အတိတော၊ အတ္ထိ အနာဂတော၊ အတ္ထိ ပစ္စုပ္ပန္နော။ အတ္ထိ အတိတာရမ္မဏော၊ အတ္ထိ အနာဂတာရမ္မဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏော။ အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓေါ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၆၅။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတုဝိပ္ပယုတ္တော။ အတ္ထိ န ဟေတုသဟေတုကော၊ အတ္ထိ န ဟေတုအဟေတုကော။ အတ္ထိ လောကိယော၊ အတ္ထိ လောကုတ္တရော။ အတ္ထိ ဧကနစိဝိညေယျော၊ အတ္ထိ ဧကနစိ န ဝိညေယျော။ အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။ အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။ အတ္ထိ

အာသဝိပ္ပယုတ္တသာသဝေါ၊ အတ္ထိ အာသဝိပ္ပယုတ္တအနာသဝေါ။ အတ္ထိ သံယောဇနိယော၊ အတ္ထိ အသံယောဇနိယော။ အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တော။ အတ္ထိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။ အတ္ထိ ဂန္ထနိယော၊ အတ္ထိ အဂန္ထနိယော။ အတ္ထိ ဂန္ထသမ္ပယုတ္တော၊ အတ္ထိ ဂန္ထဝိပ္ပယုတ္တော။ အတ္ထိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္ထိ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယော။ အတ္ထိ ဩဃနိယော၊ အတ္ထိ အနောဃနိယော။ အတ္ထိ ဩဃသမ္ပယုတ္တော၊ အတ္ထိ ဩဃဝိပ္ပယုတ္တော။ အတ္ထိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္ထိ ဩဃဝိပ္ပယုတ္တအနောဃနိယော။ အတ္ထိ ယောဂနိယော၊ အတ္ထိ အယောဂနိယော။ အတ္ထိ ယောဂသမ္ပယုတ္တော၊ အတ္ထိ ယောဂဝိပ္ပယုတ္တော။ အတ္ထိ ယောဂဝိပ္ပယုတ္တယောဂနိယော၊ အတ္ထိ ယောဂဝိပ္ပယုတ္တအယောဂနိယော။ အတ္ထိ နီဝရဏိယော၊ အတ္ထိ အနီဝရဏိယော။ အတ္ထိ နီဝရဏသမ္ပယုတ္တော၊ အတ္ထိ နီဝရဏဝိပ္ပယုတ္တော။ အတ္ထိ နီဝရဏဝိပ္ပယုတ္တနီဝရဏိယော၊ အတ္ထိ နီဝရဏဝိပ္ပယုတ္တအနီဝရဏိယော။ အတ္ထိ ပရာမဋ္ဌော၊ အတ္ထိ အပရာမဋ္ဌော။ အတ္ထိ ပရာမာသသမ္ပယုတ္တော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တော။ အတ္ထိ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌော။ အတ္ထိ ဥပါဒိန္နော၊ အတ္ထိ အနုပါဒိန္နော။ အတ္ထိ ဥပါဒါနိယော၊ အတ္ထိ အနုပါဒါနိယော။ အတ္ထိ ဥပါဒါနသမ္ပယုတ္တော၊ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တော။ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယော၊ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယော။ အတ္ထိ သံကိလေသိကော၊ အတ္ထိ အသံကိလေသိကော။ အတ္ထိ သံကိလိဋ္ဌော၊ အတ္ထိ အသံကိလိဋ္ဌော။ အတ္ထိ ကိလေသသမ္ပယုတ္တော၊ အတ္ထိ ကိလေသဝိပ္ပယုတ္တော။ အတ္ထိ ကိလေသဝိပ္ပယုတ္တသံကိလေသိကော၊ အတ္ထိ ကိလေသဝိပ္ပယုတ္တအသံကိလေသိကော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ န ဒဿနေန ပဟာတဗ္ဗော။ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ န ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ န ဒဿနေန ပဟာတဗ္ဗဟေတုကော။ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္ထိ န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္ထိ သဝိတက္ကော၊ အတ္ထိ အဝိတက္ကော။ အတ္ထိ သဝိစာရော၊ အတ္ထိ အဝိစာရော။ အတ္ထိ သပ္ပိတိကော၊ အတ္ထိ အပ္ပိတိကော။ အတ္ထိ ပီတိသဟဂတော၊ အတ္ထိ န ပီတိသဟဂတော။ အတ္ထိ သုခသဟဂတော၊ အတ္ထိ န သုခသဟဂတော။ အတ္ထိ ဥပေက္ခာသဟဂတော၊ အတ္ထိ န ဥပေက္ခာသဟဂတော။ အတ္ထိ ကာမာဝစရော၊ အတ္ထိ န ကာမာဝစရော။ အတ္ထိ ရူပါဝစရော၊ အတ္ထိ န ရူပါဝစရော။ အတ္ထိ အရူပါဝစရော၊ အတ္ထိ န အရူပါဝစရော။ အတ္ထိ

ပရိယာပန္နော၊ အတ္ထိ အပရိယာပန္နော။ အတ္ထိ နိယျာနိကော၊ အတ္ထိ အနိယျာ-
နိကော။ အတ္ထိ နိယတော၊ အတ္ထိ အနိယတော။ အတ္ထိ သဥတ္တရော၊ အတ္ထိ
အနုတ္တရော။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၆၆။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တော။ အတ္ထိ ဝိပါကော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

(ယထာ ကုသလတ္ထိကေ ဝိတ္တာရော၊ ဧဝံ သဗ္ဗေပိ တိကာ ဝိတ္တာရေတဗ္ဗာ။)

ဒုကမူလကံ။

၆၇။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၆၈။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။ပ။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၆၉။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ

သမ္ပယုတ္တော။ အတ္ထိ ဝိပါကော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၀။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။ပ။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သညာက္ခန္ဓော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

တိကမူလကံ။

၇၁။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၂။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၃။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ န ဟေတုသဟေတုကော၊ အတ္ထိ န
ဟေတုအဟေတုကော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊
အတ္ထိ နေဝဝိပါကနိဝိပါကဓမ္မဓမ္မော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၄။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ လောကီယော၊ အတ္တိ လောကုတ္တရော။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ ဥပါဒိန္နုပါဒါနီယော၊ အတ္တိ အနု-
ပါဒိန္နုပါဒါနီယော၊ အတ္တိ အနုပါဒိန္နုအနုပါဒါနီယော။ပ။ ဧဝံ ဒသဝိဓေန
သညာက္ခန္ဓော။

၇၅။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ ဧကနစိ ဝိညေယျော၊ အတ္တိ ဧကနစိ
န ဝိညေယျော။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္တိ
အသံကိလိဋ္ဌသံကိလေသိကော၊ အတ္တိ အသံကိလိဋ္ဌအသံကိလေသိကော။ပ။
ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၆။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ သာသဝေါ အတ္တိ အနာသဝေါ။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ သဝိတက္ကသဝိစာရော၊ အတ္တိ အဝိတက္က-
ဝိစာရမတ္တော၊ အတ္တိ အဝိတက္ကအဝိစာရော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၇။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ အာသဝသမ္ပယုတ္တော၊ အတ္တိ အာသဝ-
ဝိပ္ပယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ ဝီတိသဟဂတော၊ အတ္တိ သုခ-
သဟဂတော၊ အတ္တိ ဥပေက္ခာသဟဂတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၈။ ဧကဝိဓေန သညာက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္တိ အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္တိ
အာသဝဝိပ္ပယုတ္တအနာသဝေါ။

တိဝိဓေန သညာက္ခန္ဓော—အတ္တိ ဒဿနေန ပဟာတဗ္ဗော၊ အတ္တိ ဘာဝ-
နာယ ပဟာတဗ္ဗော၊ အတ္တိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ပ။
ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၇၉။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သံယောဇနိယော၊ အတ္ထိ အသံယောဇနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၀။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ အာစယဂါမိ၊ အတ္ထိ အပစယဂါမိ၊ အတ္ထိ နေဝါစယဂါမိနာပစယဂါမိ။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၁။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ သေက္ခော၊ အတ္ထိ အသေက္ခော၊ အတ္ထိ နေဝသေက္ခနာသေက္ခော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၂။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဂန္ထနိယော၊ အတ္ထိ အဂန္ထနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ပရိတ္တော၊ အတ္ထိ မဟဂ္ဂတော၊ အတ္ထိ အပ္ပမာဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၃။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဂန္ထသမ္ပယုတ္တော၊ အတ္ထိ ဂန္ထဝိပ္ပယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ပရိတ္တာရမ္မဏော၊ အတ္ထိ မဟဂ္ဂတာရမ္မဏော၊ အတ္ထိ အပ္ပမာဏာရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၄။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္ထိ ဂန္ထ-
ဝိပ္ပယုတ္တအဂန္ထနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ဟီနော၊ အတ္ထိ မဇ္ဈိမော၊ အတ္ထိ ပဏီ-
တော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၅။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဩဃနိယော၊ အတ္ထိ အနောဃနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ မိစ္ဆတ္တနိယတော၊ အတ္ထိ သမ္ပတ္တနိယတော၊
အတ္ထိ အနိယတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၆။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဩဃသမ္ပယုတ္တော၊ အတ္ထိ ဩဃဝိပ္ပယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ မဂ္ဂါရမ္မဏော၊ အတ္ထိ မဂ္ဂဟေတုကော၊
အတ္ထိ မဂ္ဂါဓိပတိ။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၇။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္ထိ ဩဃ-
ဝိပ္ပယုတ္တအနောဃနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ
ဥပ္ပါဒီ။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၈။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ယောဂနိယော၊ အတ္ထိ အယောဂနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ အတီတော၊ အတ္ထိ အနာဂတော၊ အတ္ထိ
ပစ္စုပ္ပန္နော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၈၉။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိယောဂသမ္ပယုတ္တော၊ အတ္ထိယောဂဝိပ္ပ-
ယုတ္တော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ အတိတာရမ္မဏော၊ အတ္ထိ အနာဂတာ-
ရမ္မဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၉၀။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ ယောဂဝိပ္ပယုတ္တယောဂနိယော၊ အတ္ထိ
ယောဂဝိပ္ပယုတ္တအယောဂနိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ
အဇ္ဈတ္တဗဟိဒ္ဓေါ။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

၉၁။ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ နိဝရဏိယော၊ အတ္ထိ အနိဝရဏိယော။

တိဝိဓေန သညာက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊
အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။

ဥဘတောဝဗျကံ။

သတ္တဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ
အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန သညာက္ခန္ဓော။

အပရောပိ သတ္တဝိဓေန သညာက္ခန္ဓော—အတ္ထိ သုခိယ ဝေဒနာယ
သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခိယ
ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ
အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ
ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ
ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန
သညာက္ခန္ဓော။

စတုဝိသတိဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သညာက္ခန္ဓော
အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ သောတ-
သမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယ-
သမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ သညာက္ခန္ဓော အတ္ထိ ကုသလော၊

အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ စက္ခုသမ္ပဿဇာ သညာ၊ သောတ-
သမ္ပဿဇာ သညာ၊ ဃာနသမ္ပဿဇာ သညာ၊ ဇိဝှိသမ္ပဿဇာ သညာ၊
ကာယသမ္ပဿဇာ သညာ၊ မနောသမ္ပဿဇာ သညာ။ ဧဝံ စတုရိသတိဝိဓေန
သညာက္ခန္ဓော။

အပရောပိ စတုရိသတိဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ
သညာက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာ-
ရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော၊ စက္ခု-
သမ္ပဿဇာ သညာ။ပ။ မနောသမ္ပဿဇာ သညာ။ သောတသမ္ပဿပစ္စယာ။ပ။
ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။
မနောသမ္ပဿပစ္စယာ သညာက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။
အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော၊
စက္ခုသမ္ပဿဇာ သညာ။ပ။ မနောသမ္ပဿဇာ သညာ။ ဧဝံ စတုရိသတိဝိဓေန
သညာက္ခန္ဓော။

တိသတိဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သညာက္ခန္ဓော
အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ
အပရိယာပန္နော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။
ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ
သညာက္ခန္ဓော အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊
အတ္ထိ အပရိယာပန္နော။ စက္ခုသမ္ပဿဇာ သညာ။ပ။ မနောသမ္ပဿဇာ သညာ။
ဧဝံ တိသတိဝိဓေန သညာက္ခန္ဓော။

ဗဟုဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သညာက္ခန္ဓော
အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ
ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာ-
ပန္နော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿ-
ပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ သညာက္ခန္ဓော
အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ
ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာ-
ပန္နော၊ စက္ခုသမ္ပဿဇာ သညာ။ပ။ မနောသမ္ပဿဇာ သညာ။ ဧဝံ ဗဟုဝိဓေန
သညာက္ခန္ဓော။

အပရောပိ ဗဟုဝိဓေန သညာက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သညာက္ခန္ဓော
 အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ
 ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ
 ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ သောတသမ္ပဿ-
 ပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿ-
 ပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ သညာက္ခန္ဓော အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊
 အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊
 အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ စက္ခုသမ္ပဿ-
 ဇာ သညာ၊ သောတသမ္ပဿဇာ သညာ၊ ဃာနသမ္ပဿဇာ သညာ၊ ဇိဝှိ-
 သမ္ပဿဇာ သညာ၊ ကာယသမ္ပဿဇာ သညာ၊ မနောသမ္ပဿဇာ သညာ။
 ဧဝံ ဗဟုဝိဓေန သညာက္ခန္ဓော။

အယံ ဂုစ္စတိ သညာက္ခန္ဓော။

၄-သင်္ခါရက္ခန္ဓ

၉၂။ တတ္ထ ကတမော သင်္ခါရက္ခန္ဓော၊ ဧကဝိဓေန သင်္ခါရက္ခန္ဓော—
 စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
 အဗျာကတော။

စတုဗ္ဗိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ
 အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။

ပဉ္စဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သုခိန္ဒြိယသမ္ပယုတ္တော၊ အတ္ထိ ဒုက္ခိန္ဒြိယ-
 သမ္ပယုတ္တော၊ အတ္ထိ သောမနသိန္ဒြိယသမ္ပယုတ္တော၊ အတ္ထိ ဒေါမနသိန္ဒြိယ-
 သမ္ပယုတ္တော၊ အတ္ထိ ဥပေက္ခိန္ဒြိယသမ္ပယုတ္တော။ ဧဝံ ပဉ္စဝိဓေန သင်္ခါရက္ခန္ဓော။

ဆဗ္ဗိဓေန သင်္ခါရက္ခန္ဓော—စက္ခုသမ္ပဿဇာ စေတနာ၊ သောတသမ္ပဿဇာ
 စေတနာ၊ ဃာနသမ္ပဿဇာ စေတနာ၊ ဇိဝှိသမ္ပဿဇာ စေတနာ၊ ကာယ-
 သမ္ပဿဇာ စေတနာ၊ မနောသမ္ပဿဇာ စေတနာ။ ဧဝံ ဆဗ္ဗိဓေန သင်္ခါရက္ခန္ဓော။

သတ္တဝိဓန သင်္ခါရက္ခန္ဓာ—စက္ခုသမ္ပဿဇာ စေတနာ၊ သောတသမ္ပဿဇာ စေတနာ၊ ဃာနသမ္ပဿဇာ စေတနာ၊ ဇိဝှိသမ္ပဿဇာ စေတနာ၊ ကာယသမ္ပဿဇာ စေတနာ၊ မနောဓာတုသမ္ပဿဇာ စေတနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ စေတနာ။ ဧဝံ သတ္တဝိဓန သင်္ခါရက္ခန္ဓာ။

အဋ္ဌဝိဓန သင်္ခါရက္ခန္ဓာ—စက္ခုသမ္ပဿဇာ စေတနာ။ပ။ ကာယသမ္ပဿဇာ စေတနာ အတ္ထိ သုခသဟဂတာ၊ အတ္ထိ ဒုက္ခသဟဂတာ၊ မနောဓာတုသမ္ပဿဇာ စေတနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ စေတနာ။ ဧဝံ အဋ္ဌဝိဓန သင်္ခါရက္ခန္ဓာ။

နဝဝိဓန သင်္ခါရက္ခန္ဓာ—စက္ခုသမ္ပဿဇာ စေတနာ။ပ။ မနောဓာတုသမ္ပဿဇာ စေတနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ စေတနာ အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ နဝဝိဓန သင်္ခါရက္ခန္ဓာ။

ဒသဝိဓန သင်္ခါရက္ခန္ဓာ—စက္ခုသမ္ပဿဇာ စေတနာ။ပ။ ကာယသမ္ပဿဇာ စေတနာ အတ္ထိ သုခသဟဂတာ၊ အတ္ထိ ဒုက္ခသဟဂတာ၊ မနောဓာတုသမ္ပဿဇာ စေတနာ၊ မနောဝိညာဏဓာတုသမ္ပဿဇာ စေတနာ အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ ဒသဝိဓန သင်္ခါရက္ခန္ဓာ။

ဉ္စရ။ ဧကဝိဓန သင်္ခါရက္ခန္ဓာ—စိတ္တသမ္ပယုတ္တော။

ဒုဝိဓန သင်္ခါရက္ခန္ဓာ—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။

တိဝိဓန သင်္ခါရက္ခန္ဓာ—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊ အတ္ထိ နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္ကဝိစာရမတ္တော၊ အတ္ထိ အဝိတက္ကအဝိစာရော။ အတ္ထိ ပီတိသဟဂတော၊ အတ္ထိ သုခသဟဂတော၊ အတ္ထိ ဥပေက္ခာသဟဂတော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ

ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊
 အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္ထိ အာစယ-
 ဂါမိ၊ အတ္ထိ အပစယဂါမိ၊ အတ္ထိ နေဝါစယဂါမိနာပစယဂါမိ။ အတ္ထိ သေက္ခော၊
 အတ္ထိ အသေက္ခော၊ အတ္ထိ နေဝသေက္ခနာသေက္ခော။ အတ္ထိ ပရိတ္တော၊ အတ္ထိ
 မဟဂ္ဂတော၊ အတ္ထိ အပ္ပမာဏော။ အတ္ထိ ပရိတ္တာရမ္မဏော၊ အတ္ထိ မဟဂ္ဂတာ-
 ရမ္မဏော၊ အတ္ထိ အပ္ပမာဏာရမ္မဏော။ အတ္ထိ ဟိနေ၊ အတ္ထိ မဇ္ဈိမော၊ အတ္ထိ
 ပဏီတော။ အတ္ထိ မိစ္ဆတ္တနိယတော၊ အတ္ထိ သမ္မတ္တနိယတော၊ အတ္ထိ အနိယ-
 တော။ အတ္ထိ မဂ္ဂါရမ္မဏော၊ အတ္ထိ မဂ္ဂဟေတုကော၊ အတ္ထိ မဂ္ဂိမိပတိ။ အတ္ထိ
 ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ ဥပ္ပါဒိ။ အတ္ထိ အတီတော၊ အတ္ထိ အနာဂတော၊
 အတ္ထိ ပစ္စုပ္ပန္နော။ အတ္ထိ အတီတာရမ္မဏော၊ အတ္ထိ အနာဂတာရမ္မဏော၊ အတ္ထိ
 ပစ္စုပ္ပန္နာရမ္မဏော။ အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓေါ။
 အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မ-
 ဏော။ ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၉၄။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။
 အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတုဝိပ္ပယုတ္တော။ အတ္ထိ ဟေတု စေဝ
 သဟေတုကော စ၊ အတ္ထိ သဟေတုကော စေဝ န စ ဟေတု။ အတ္ထိ
 ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ၊ အတ္ထိ ဟေတုသမ္ပယုတ္တော စေဝ န စ
 ဟေတု။ အတ္ထိ န ဟေတု သဟေတုကော၊ အတ္ထိ န ဟေတု အဟေတုကော။
 အတ္ထိ လောကီယော၊ အတ္ထိ လောကုတ္တရော။ အတ္ထိ ဧကနစိ ဝိညေယျော၊
 အတ္ထိ ဧကနစိ န ဝိညေယျော။ အတ္ထိ အာသဝေါ၊ အတ္ထိ နော အာသဝေါ။
 အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။ အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ
 အာသဝဝိပ္ပယုတ္တော။ အတ္ထိ အာသဝေါ စေဝ သာသဝေါ စ၊ အတ္ထိ သာသဝေါ
 စေဝ နော စ အာသဝေါ။ အတ္ထိ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ၊
 အတ္ထိ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ။ အတ္ထိ အာသဝဝိပ္ပယုတ္တ-
 သာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။ အတ္ထိ သံယောဇနံ၊ အတ္ထိ
 နော သံယောဇနံ။ အတ္ထိ သံယောဇနိယော၊ အတ္ထိ အသံယောဇနိယော။
 အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တော။ အတ္ထိ
 သံယောဇနဉ္စေဝ သံယောဇနိယော စ၊ အတ္ထိ သံယောဇနိယော စေဝ နော စ
 သံယောဇနံ။ အတ္ထိ သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တော စ၊ အတ္ထိ

သံယောဇနသမ္ပယုတ္တော စေတ နော စ သံယောဇနံ။ အတ္ထိ သံယောဇနဝိပ္ပယုတ္တ-
သံယောဇနိယော၊ အတ္ထိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။

အတ္ထိ ဂန္ဓော၊ အတ္ထိ နော ဂန္ဓော။ အတ္ထိ ဂန္ဓနိယော၊ အတ္ထိ
အဂန္ဓနိယော။ အတ္ထိ ဂန္ဓသမ္ပယုတ္တော၊ အတ္ထိ ဂန္ဓဝိပ္ပယုတ္တော။ အတ္ထိ
ဂန္ဓော စေတ ဂန္ဓနိယော စ၊ အတ္ထိ ဂန္ဓနိယော စေတ နော စ ဂန္ဓော။ အတ္ထိ
ဂန္ဓော စေတ ဂန္ဓသမ္ပယုတ္တော စ၊ အတ္ထိ ဂန္ဓသမ္ပယုတ္တော စေတ နော စ ဂန္ဓော။
အတ္ထိ ဂန္ဓဝိပ္ပယုတ္တဂန္ဓနိယော၊ အတ္ထိ ဂန္ဓဝိပ္ပယုတ္တအဂန္ဓနိယော။ အတ္ထိ
ဩဇော၊ အတ္ထိ နော ဩဇော။ အတ္ထိ ဩဇနိယော၊ အတ္ထိ အနောဇနိယော။
အတ္ထိ ဩဇသမ္ပယုတ္တော၊ အတ္ထိ ဩဇဝိပ္ပယုတ္တော။ အတ္ထိ ဩဇော စေတ
ဩဇနိယော စ၊ အတ္ထိ ဩဇနိယော စေတ နော စ ဩဇော။ အတ္ထိ ဩဇော စေတ
ဩဇသမ္ပယုတ္တော စ၊ အတ္ထိ ဩဇသမ္ပယုတ္တော စေတ နော စ ဩဇော။ အတ္ထိ
ဩဇဝိပ္ပယုတ္တဩဇနိယော၊ အတ္ထိ ဩဇဝိပ္ပယုတ္တအနောဇနိယော။ အတ္ထိ
ယောဂေါ၊ အတ္ထိ နော ယောဂေါ။ အတ္ထိ ယောဂနိယော၊ အတ္ထိ အယောဂ-
နိယော။ အတ္ထိ ယောဂသမ္ပယုတ္တော၊ အတ္ထိ ယောဂဝိပ္ပယုတ္တော။ အတ္ထိ ယောဂေါ
စေတ ယောဂနိယော စ၊ အတ္ထိ ယောဂနိယော စေတ နော စ ယောဂေါ။ အတ္ထိ
ယောဂေါ စေတ ယောဂသမ္ပယုတ္တော စ၊ အတ္ထိ ယောဂသမ္ပယုတ္တော စေတ နော
စ ယောဂေါ။ အတ္ထိ ယောဂဝိပ္ပယုတ္တယောဂနိယော၊ အတ္ထိ ယောဂဝိပ္ပယုတ္တ-
အယောဂနိယော။ အတ္ထိ နိဝရဏံ၊ အတ္ထိ နော နိဝရဏံ။ အတ္ထိ နိဝရဏိယော၊
အတ္ထိ အနိဝရဏိယော။ အတ္ထိ နိဝရဏသမ္ပယုတ္တော၊ အတ္ထိ နိဝရဏဝိပ္ပယုတ္တော။
အတ္ထိ နိဝရဏဉ္စေတ နိဝရဏိယော စ၊ အတ္ထိ နိဝရဏိယော စေတ နော စ
နိဝရဏံ။ အတ္ထိ နိဝရဏဉ္စေတ နိဝရဏသမ္ပယုတ္တော စ၊ အတ္ထိ နိဝရဏသမ္ပယုတ္တော
စေတ နော စ နိဝရဏံ။ အတ္ထိ နိဝရဏဝိပ္ပယုတ္တနိဝရဏိယော၊ အတ္ထိ နိဝရဏ-
ဝိပ္ပယုတ္တအနိဝရဏိယော။

အတ္ထိ ပရာမာသော၊ အတ္ထိ နော ပရာမာသော။ အတ္ထိ ပရာမဋ္ဌော၊ အတ္ထိ
အပရာမဋ္ဌော။ အတ္ထိ ပရာမာသသမ္ပယုတ္တော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တော။ အတ္ထိ
ပရာမာသော စေတ ပရာမဋ္ဌော စ၊ အတ္ထိ ပရာမဋ္ဌော စေတ နော စ ပရာမာသော။
အတ္ထိ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော၊ အတ္ထိ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌော။
အတ္ထိ ဥပါဒိန္နော၊ အတ္ထိ အနုပါဒိန္နော။ အတ္ထိ ဥပါဒါနံ၊ အတ္ထိ နော ဥပါဒါနံ။
အတ္ထိ ဥပါဒါနိယော၊ အတ္ထိ အနုပါဒါနိယော။ အတ္ထိ ဥပါဒါနသမ္ပယုတ္တော၊
အတ္ထိ ဥပါဒါနဝိပ္ပယုတ္တော။ အတ္ထိ ဥပါဒါနဉ္စေတ ဥပါဒါနိယော စ၊ အတ္ထိ
ဥပါဒါနိယော စေတ နော စ ဥပါဒါနံ။ အတ္ထိ ဥပါဒါနဉ္စေတ ဥပါဒါနသမ္ပယုတ္တော

စ၊ အတ္တိ ဥပါဒါနသမ္ပယုတ္တော စေဝ နော စ ဥပါဒါနံ။ အတ္တိ ဥပါဒါနဝိပ္ပယုတ္တ-
ဥပါဒါနိယော၊ အတ္တိ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယော။

အတ္တိ ကိလေသော၊ အတ္တိ နော ကိလေသော။ အတ္တိ သံကိလေသိကော၊
အတ္တိ အသံကိလေသိကော။ အတ္တိ သံကိလိဋ္ဌော၊ အတ္တိ အသံကိလိဋ္ဌော။
အတ္တိ ကိလေသသမ္ပယုတ္တော၊ အတ္တိ ကိလေသဝိပ္ပယုတ္တော။ အတ္တိ ကိလေသော
စေဝ သံကိလေသိကော စ၊ အတ္တိ သံကိလေသိကော စေဝ နော စ ကိလေသော။
အတ္တိ ကိလေသော စေဝ သံကိလိဋ္ဌော စ၊ အတ္တိ သံကိလိဋ္ဌော စေဝ နော စ
ကိလေသော။ အတ္တိ ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စ၊ အတ္တိ
ကိလေသသမ္ပယုတ္တော စေဝ နော စ ကိလေသော။ အတ္တိ ကိလေသဝိပ္ပယုတ္တ-
သံကိလေသိကော၊ အတ္တိ ကိလေသဝိပ္ပယုတ္တအသံကိလေသိကော။ အတ္တိ
ဒဿနေန ပဟာတဗ္ဗော၊ အတ္တိ န ဒဿနေန ပဟာတဗ္ဗော။ အတ္တိ ဘာဝနာယ
ပဟာတဗ္ဗော၊ အတ္တိ န ဘာဝနာယ ပဟာတဗ္ဗော။ အတ္တိ ဒဿနေန
ပဟာတဗ္ဗဟေတုကော၊ အတ္တိ န ဒဿနေန ပဟာတဗ္ဗဟေတုကော။ အတ္တိ
ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္တိ န ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကော။

အတ္တိ သဝိတက္ခော၊ အတ္တိ အဝိတက္ခော။ အတ္တိ သဝိစာရော၊ အတ္တိ
အဝိစာရော။ အတ္တိ သပ္ပိတိကော၊ အတ္တိ အပ္ပိတိကော။ အတ္တိ ပီတိသဟဂတော၊
အတ္တိ န ပီတိသဟဂတော။ အတ္တိ သုခသဟဂတော၊ အတ္တိ န သုခသဟဂတော။
အတ္တိ ဥပေက္ခာသဟဂတော၊ အတ္တိ န ဥပေက္ခာသဟဂတော။ အတ္တိ ကာမာ-
ဝစရော၊ အတ္တိ န ကာမာဝစရော။ အတ္တိ ရူပါဝစရော၊ အတ္တိ န ရူပါဝစရော။
အတ္တိ အရူပါဝစရော၊ အတ္တိ န အရူပါဝစရော။ အတ္တိ ပရိယာပန္နော၊ အတ္တိ
အပရိယာပန္နော။ အတ္တိ နိယျာနိကော၊ အတ္တိ အနိယျာနိကော။ အတ္တိ နိယတော၊
အတ္တိ အနိယတော။ အတ္တိ သဥတ္တရော၊ အတ္တိ အနုတ္တရော။ အတ္တိ သရဏော၊
အတ္တိ အရဏော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ ကုသလော၊ အတ္တိ အကုသလော၊ အတ္တိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၉၅။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ သရဏော၊ အတ္တိ အရဏော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။
 အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါ-
 ရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

ဒုကမူလကံ။

၉၆။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
 အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၉၇။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
 အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၉၈။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊
 အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၉၉။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊
 အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

တိကမူလကံ။

၁၀၀။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။

တိရိစ္ဆေနေ သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၁။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိရိစ္ဆေနေ သင်္ခါရက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၂။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။

တိရိစ္ဆေနေ သင်္ခါရက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊ အတ္ထိ နေဝဝိပါကနိဝိပါကဓမ္မဓမ္မော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၃။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု စေဝ သဟေတုကော စ၊ အတ္ထိ သဟေတုကော စေဝ န စ ဟေတု။

တိရိစ္ဆေနေ သင်္ခါရက္ခန္ဓော—အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နု-
ပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၄။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ၊ အတ္ထိ
ဟေတုသမ္ပယုတ္တော စေဝ န စ ဟေတု။

တိရိစ္ဆေနေ သင်္ခါရက္ခန္ဓော—အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံ-
ကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ပ။ ဧဝံ
ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၅။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ န ဟေတု သဟေတုကော၊ အတ္ထိ န ဟေတု
အဟေတုကော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္က-
ဝိစာရမတ္တော၊ အတ္ထိ အဝိတက္ကအဝိစာရော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၆။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ လောကိယော၊ အတ္ထိ လောကုတ္တရော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ပီတိသဟဂတော၊ အတ္ထိ သုခသဟဂတော၊
အတ္ထိ ဥပေက္ခာသဟဂတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၇။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကေနစိ ဝိညေယျော၊ အတ္ထိ ကေနစိ န
ဝိညေယျော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ
ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ပ။ ဧဝံ
ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၈။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အာသဝေါ၊ အတ္ထိ နော အာသဝေါ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ
ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ
ပဟာတဗ္ဗဟေတုကော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၀၉။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အာစယဂါမိ၊ အတ္ထိ အပစယဂါမိ၊ အတ္ထိ
နေဝါစယဂါမိနာပစယဂါမိ။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၀။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝ-
ဝိပ္ပယုတ္တော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သေက္ခော၊ အတ္ထိ အသေက္ခော၊ အတ္ထိ
နေဝသေက္ခနာသေက္ခော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၁။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ အာသဝေါ စေဝ သာသဝေါ စ၊ အတ္တိ သာသဝေါ စေဝ နော စ အာသဝေါ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ ပရိတ္တော၊ အတ္တိ မဟဂ္ဂတော၊ အတ္တိ အပ္ပမာဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၂။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ၊ အတ္တိ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ ပရိတ္တာရမ္ပဏော၊ အတ္တိ မဟဂ္ဂတာ-
ရမ္ပဏော၊ အတ္တိ အပ္ပမာဏာရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၃။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္တိ အာသဝဝိပ္ပယုတ္တအနာသဝေါ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ ဟီနော၊ အတ္တိ မဇ္ဈိမော၊ အတ္တိ ပဏီတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၄။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ သံယောဇနံ၊ အတ္တိ နော သံယောဇနံ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ မိစ္ဆတ္တနိယတော၊ အတ္တိ သမ္ပတ္တနိယတော၊
အတ္တိ အနိယတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၅။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ သံယောဇနိယော၊ အတ္တိ အသံယော-
ဇနိယော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္တိ မဂ္ဂါရမ္ပဏော၊ အတ္တိ မဂ္ဂဟေတုကော၊
အတ္တိ မဂ္ဂါဓိပတိ။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၆။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇန-
ဝိပ္ပယုတ္တော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဥပ္ပန္နော၊ အတ္ထိ အနုပ္ပန္နော၊ အတ္ထိ ဥပ္ပါဒီ။ပ။
ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၇။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သံယောဇနဉ္စေ သံယောဇနိယော စ၊
အတ္ထိ သံယောဇနိယော စေဝ နော စ သံယောဇနံ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အတီတော၊ အတ္ထိ အနာဂတော၊
အတ္ထိ ပစ္စုပ္ပန္နော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၈။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သံယောဇနဉ္စေ သံယောဇနသမ္ပယုတ္တော
စ၊ အတ္ထိ သံယောဇနသမ္ပယုတ္တော စေဝ နော စ သံယောဇနံ။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အတီတာရမ္မဏော၊ အတ္ထိ အနာဂတာ-
ရမ္မဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၁၉။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊
အတ္ထိ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အဇ္ဈတ္တော၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ
အဇ္ဈတ္တဗဟိဒ္ဓေါ။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

၁၂၀။ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပယုတ္တော။

ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဂန္ဓော၊ အတ္ထိ နော ဂန္ဓော။

တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏော၊
အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။

ဥဘတောဝဗုဒ္ဓံ။

သတ္တဝိဓနသင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓနသင်္ခါရက္ခန္ဓော။

အပရောပိ သတ္တဝိဓနသင်္ခါရက္ခန္ဓော—အတ္ထိ သုခိယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခိယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓနသင်္ခါရက္ခန္ဓော။

စတုရိသတိဝိဓနသင်္ခါရက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ စက္ခုသမ္ပဿဇာ စေတနာ။ပ။ မနောသမ္ပဿဇာ စေတနာ။ ဧဝံ စတုရိသတိဝိဓနသင်္ခါရက္ခန္ဓော။

အပရောပိ စတုရိသတိဝိဓနသင်္ခါရက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ သုခိယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ စက္ခုသမ္ပဿဇာ စေတနာ။ပ။ မနောသမ္ပဿဇာ စေတနာ။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ သုခိယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ စက္ခုသမ္ပဿဇာ စေတနာ၊ သောတသမ္ပဿဇာ စေတနာ၊ ဃာနသမ္ပဿဇာ စေတနာ၊ ဇိဝှိသမ္ပဿဇာ စေတနာ၊ ကာယသမ္ပဿဇာ စေတနာ၊ မနောသမ္ပဿဇာ စေတနာ။ ဧဝံ စတုရိသတိဝိဓနသင်္ခါရက္ခန္ဓော။

တိသတိဝိဓနသင်္ခါရက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ

အပရိယာပနော။ သောတသမ္ဘဿပစ္စယာ။ပ။ ဃာနသမ္ဘဿပစ္စယာ။ပ။
 ဇိဝှိသမ္ဘဿပစ္စယာ။ပ။ ကာယသမ္ဘဿပစ္စယာ။ပ။ မနောသမ္ဘဿပစ္စယာ
 သင်္ခါရက္ခန္ဓော အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊
 အတ္ထိ အပရိယာပနော။ စက္ခုသမ္ဘဿဇာ စေတနာ။ပ။ မနောသမ္ဘဿဇာ
 စေတနာ။ ဧဝံ တိသတိဝိဓေန သင်္ခါရက္ခန္ဓော။

ဗဟုဝိဓေန သင်္ခါရက္ခန္ဓော—စက္ခုသမ္ဘဿပစ္စယာ သင်္ခါရက္ခန္ဓော အတ္ထိ
 ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊
 အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပနော။ သောတသမ္ဘဿပစ္စယာ။ပ။
 ဃာနသမ္ဘဿပစ္စယာ။ပ။ ဇိဝှိသမ္ဘဿပစ္စယာ၊ ကာယသမ္ဘဿပစ္စယာ။ပ။ မနောသမ္ဘဿပစ္စယာ
 သင်္ခါရက္ခန္ဓော အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊
 အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပနော။ စက္ခု-
 သမ္ဘဿဇာ စေတနာ၊ သောတသမ္ဘဿဇာ စေတနာ၊ ဃာနသမ္ဘဿဇာ
 စေတနာ၊ ဇိဝှိသမ္ဘဿဇာ စေတနာ၊ ကာယသမ္ဘဿဇာ စေတနာ၊
 မနောသမ္ဘဿဇာ စေတနာ။ ဧဝံ ဗဟုဝိဓေန သင်္ခါရက္ခန္ဓော။

အပရောပိ ဗဟုဝိဓေန သင်္ခါရက္ခန္ဓော—စက္ခုသမ္ဘဿပစ္စယာ သင်္ခါရက္ခန္ဓော
 အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ
 သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။
 အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါ-
 ရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊
 အတ္ထိ အပရိယာပနော။ သောတသမ္ဘဿပစ္စယာ။ပ။ ဃာနသမ္ဘဿပစ္စယာ။ပ။
 ဇိဝှိသမ္ဘဿပစ္စယာ။ပ။ ကာယသမ္ဘဿပစ္စယာ။ပ။ မနောသမ္ဘဿပစ္စယာ
 သင်္ခါရက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာ-
 ရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ
 ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာ-
 ပနော။ စက္ခုသမ္ဘဿဇာ စေတနာ၊ သောတသမ္ဘဿဇာ စေတနာ၊ ဃာန-
 သမ္ဘဿဇာ စေတနာ၊ ဇိဝှိသမ္ဘဿဇာ စေတနာ၊ ကာယသမ္ဘဿဇာ စေတနာ၊
 မနောသမ္ဘဿဇာ စေတနာ။ ဧဝံ ဗဟုဝိဓေန သင်္ခါရက္ခန္ဓော။

အယံ ဝုစ္စတိ သင်္ခါရက္ခန္ဓော။

၅-ဝိညာဏက္ခန္ဓ

၁၂၁။ တတ္ထ ကတမော ဝိညာဏက္ခန္ဓော၊ ဧကဝိဓေန ဝိညာဏက္ခန္ဓော—
ဇဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော။

စတုဗ္ဗိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊
အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။

ပဉ္စဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သုခိန္ဒြိယသမ္ပယုတ္တော၊ အတ္ထိ ဒုက္ခိန္ဒြိယ-
သမ္ပယုတ္တော၊ အတ္ထိ သောမနသိန္ဒြိယသမ္ပယုတ္တော၊ အတ္ထိ ဒေါမနသိန္ဒြိယ-
သမ္ပယုတ္တော၊ အတ္ထိ ဥပေက္ခိန္ဒြိယသမ္ပယုတ္တော။ ဧဝံ ပဉ္စဝိဓေန ဝိညာဏက္ခန္ဓော။

ဆဗ္ဗိဓေန ဝိညာဏက္ခန္ဓော—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန-
ဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ ဆဗ္ဗိဓေန
ဝိညာဏက္ခန္ဓော။

သတ္တဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန-
ဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု။
ဧဝံ သတ္တဝိဓေန ဝိညာဏက္ခန္ဓော။

အဋ္ဌဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန-
ဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ အတ္ထိ သုခသဟဂတံ၊ အတ္ထိ
ဒုက္ခသဟဂတံ၊ မနောဓာတု၊ မနောဝိညာဏဓာတု။ ဧဝံ အဋ္ဌဝိဓေန ဝိညာ-
ဏက္ခန္ဓော။

နဝဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန-
ဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု
အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ ဧဝံ နဝဝိဓေန
ဝိညာဏက္ခန္ဓော။

ဒသဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ အတ္ထိ
သုခသဟဂတံ၊ အတ္ထိ ဒုက္ခသဟဂတံ၊ မနောဓာတု၊ မနောဝိညာဏဓာတု အတ္ထိ
ကုသလံ၊ အတ္ထိ အကုသလံ၊ အတ္ထိ အဗျာကတံ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၂။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သဟေတုကော၊ အတ္တိ အဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
 အတ္တိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္တိ အဒုက္ခမသုခါယ ဝေဒနာယ
 သမ္ပယုတ္တော။ အတ္တိ ဝိပါကော၊ အတ္တိ ဝိပါကဓမ္မဓမ္မော၊ အတ္တိ နေဝ-
 ဝိပါကနဝိပါကဓမ္မဓမ္မော။ အတ္တိ ဥပါဒိန္နုပါဒါနိယော၊ အတ္တိ အနုပါဒိန္နုပါဒါ-
 နိယော၊ အတ္တိ အနုပါဒိန္နုအနုပါဒါနိယော။ အတ္တိ သံကိလိဋ္ဌသံကိလေသိကော၊
 အတ္တိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္တိ အသံကိလိဋ္ဌအသံကိလေသိကော။
 အတ္တိ သဝိတက္ကသဝိစာရော၊ အတ္တိ အဝိတက္ကဝိစာရမတ္တော၊ အတ္တိ အဝိတက္ကအဝိ-
 စာရော။ အတ္တိ ပီတိသဟဂတော၊ အတ္တိ သုခသဟဂတော၊ အတ္တိ ဥပေက္ခာ-
 သဟဂတော။ အတ္တိ ဒဿနေန ပဟာတဗ္ဗော၊ အတ္တိ ဘာဝနာယ ပဟာတဗ္ဗော၊
 အတ္တိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ အတ္တိ ဒဿနေန ပဟာတဗ္ဗ-
 ဟေတုကော၊ အတ္တိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္တိ နေဝ ဒဿနေန
 န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ အတ္တိ အာစယဂါမီ၊ အတ္တိ အပစယဂါမီ၊
 အတ္တိ နေဝါစယဂါမိနာပစယဂါမီ။ အတ္တိ သေက္ခော၊ အတ္တိ အသေက္ခော၊
 အတ္တိ နေဝသေက္ခနာသေက္ခော။ အတ္တိ ပရိတ္တော၊ အတ္တိ မဟဂ္ဂတော၊ အတ္တိ
 အပ္ပမာဏော။ အတ္တိ ပရိတ္တာရမ္မဏော၊ အတ္တိ မဟဂ္ဂတာရမ္မဏော၊ အတ္တိ
 အပ္ပမာဏာရမ္မဏော။ အတ္တိ ဟီနေ၊ အတ္တိ မဇ္ဈိမော၊ အတ္တိ ပဏီတော။
 အတ္တိ မိစ္ဆတ္တနိယတော၊ အတ္တိ သမ္ပတ္တနိယတော၊ အတ္တိ အနိယတော။ အတ္တိ
 မဂ္ဂါရမ္မဏော၊ အတ္တိ မဂ္ဂဟေတုကော၊ အတ္တိ မဂ္ဂါမိပတိ။ အတ္တိ ဥပ္ပန္နော၊ အတ္တိ
 အနုပ္ပန္နော၊ အတ္တိ ဥပ္ပါဒိ။ အတ္တိ အတီတော၊ အတ္တိ အနာဂတော၊ အတ္တိ
 ပစ္စုပ္ပန္နော။ အတ္တိ အတီတာရမ္မဏော၊ အတ္တိ အနာဂတာရမ္မဏော၊ အတ္တိ
 ပစ္စုပ္ပန္နာရမ္မဏော။ အတ္တိ အဇ္ဈတ္တော၊ အတ္တိ ဗဟိဒ္ဓေါ၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓေါ။
 အတ္တိ အဇ္ဈတ္တာရမ္မဏော၊ အတ္တိ ဗဟိဒ္ဓါရမ္မဏော၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါ-
 ရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၃။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဗဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဟေတုသမ္ပယုတ္တော၊ အတ္တိ ဟေတု-
 ဝိပ္ပယုတ္တော။ အတ္တိ န ဟေတု သဟေတုကော၊ အတ္တိ န ဟေတု အဟေတုကော။
 အတ္တိ လောကိယော၊ အတ္တိ လောကုတ္တရော။ အတ္တိ ဂေနစိ ဝိညေယျော၊
 အတ္တိ ဂေနစိ န ဝိညေယျော။ အတ္တိ သာသဝေါ၊ အတ္တိ အနာသဝေါ။ အတ္တိ

အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။ အတ္ထိ အာသဝဝိပ္ပယုတ္တ-
သာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။ အတ္ထိ သံယောဇနိယော၊
အတ္ထိ အသံယောဇနိယော။ အတ္ထိ သံယောဇနသမ္ပယုတ္တော၊ အတ္ထိ သံယောဇန-
ဝိပ္ပယုတ္တော။ အတ္ထိ သံယောဇနဝိပ္ပယုတ္တသံယောဇနိယော၊ အတ္ထိ သံယောဇန-
ဝိပ္ပယုတ္တအသံယောဇနိယော။

အတ္ထိ ဂန္ထနိယော၊ အတ္ထိ အဂန္ထနိယော။ အတ္ထိ ဂန္ထသမ္ပယုတ္တော၊ အတ္ထိ
ဂန္ထဝိပ္ပယုတ္တော။ အတ္ထိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္ထိ ဂန္ထဝိပ္ပယုတ္တအဂန္ထ-
နိယော။ အတ္ထိ ဩဃနိယော၊ အတ္ထိ အနောဃနိယော။ အတ္ထိ ဩဃသမ္ပ-
ယုတ္တော၊ အတ္ထိ ဩဃဝိပ္ပယုတ္တော။ အတ္ထိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္ထိ
ဩဃဝိပ္ပယုတ္တအနောဃနိယော။ အတ္ထိ ယောဂနိယော၊ အတ္ထိ အယောဂနိယော။
အတ္ထိ ယောဂသမ္ပယုတ္တော၊ အတ္ထိ ယောဂဝိပ္ပယုတ္တော။ အတ္ထိ ယောဂဝိပ္ပယုတ္တ-
ယောဂနိယော၊ အတ္ထိ ယောဂဝိပ္ပယုတ္တအယောဂနိယော။ အတ္ထိ နီဝရဏိယော၊
အတ္ထိ အနီဝရဏိယော။ အတ္ထိ နီဝရဏသမ္ပယုတ္တော၊ အတ္ထိ နီဝရဏဝိပ္ပယုတ္တော။
အတ္ထိ နီဝရဏဝိပ္ပယုတ္တနီဝရဏိယော၊ အတ္ထိ နီဝရဏဝိပ္ပယုတ္တအနီဝရဏိယော။

အတ္ထိ ပရာမဋ္ဌော၊ အတ္ထိ အပရာမဋ္ဌော။ အတ္ထိ ပရာမာသသမ္ပယုတ္တော၊ အတ္ထိ
ပရာမာသဝိပ္ပယုတ္တော။ အတ္ထိ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော၊ အတ္ထိ ပရာမာသ-
ဝိပ္ပယုတ္တအပရာမဋ္ဌော။ အတ္ထိ ဥပါဒိန္နော၊ အတ္ထိ အနုပါဒိန္နော။ အတ္ထိ
ဥပါဒါနိယော၊ အတ္ထိ အနုပါဒါနိယော။ အတ္ထိ ဥပါဒါနသမ္ပယုတ္တော၊ အတ္ထိ
ဥပါဒါနဝိပ္ပယုတ္တော။ အတ္ထိ ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယော၊ အတ္ထိ ဥပါဒါန-
ဝိပ္ပယုတ္တအနုပါဒါနိယော။ အတ္ထိ သံကိလေသိကော၊ အတ္ထိ အသံကိလေသိကော။
အတ္ထိ သံကိလိဋ္ဌော၊ အတ္ထိ အသံကိလိဋ္ဌော။ အတ္ထိ ကိလေသသမ္ပယုတ္တော၊ အတ္ထိ
ကိလေသဝိပ္ပယုတ္တော။ အတ္ထိ ကိလေသဝိပ္ပယုတ္တသံကိလေသိကော၊ အတ္ထိ
ကိလေသဝိပ္ပယုတ္တအသံကိလေသိကော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ
န ဒဿနေန ပဟာတဗ္ဗော။ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ န
ဘာဝနာယ ပဟာတဗ္ဗော။ အတ္ထိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္ထိ
န ဒဿနေန ပဟာတဗ္ဗဟေတုကော။ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊
အတ္ထိ န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။

အတ္ထိ သဝိတက္ကော၊ အတ္ထိ အဝိတက္ကော။ အတ္ထိ သဝိစာရော၊ အတ္ထိ အဝိ-
စာရော။ အတ္ထိ သပ္ပိတိကော၊ အတ္ထိ အပ္ပိတိကော။ အတ္ထိ ပီတိသဟဂတော၊
အတ္ထိ န ပီတိသဟဂတော။ အတ္ထိ သုခသဟဂတော၊ အတ္ထိ န သုခသဟဂတော။
အတ္ထိ ဥပေက္ခာသဟဂတော၊ အတ္ထိ န ဥပေက္ခာသဟဂတော။ အတ္ထိ

ကာမာဝစရော၊ အတ္တိ န ကာမာဝစရော။ အတ္တိ ရူပါဝစရော၊ အတ္တိ န ရူပါဝစရော။
 အတ္တိ အရူပါဝစရော၊ အတ္တိ န အရူပါဝစရော။ အတ္တိ ပရိယာပန္နော၊ အတ္တိ
 အပရိယာပန္နော။ အတ္တိ နိယျာနိကော၊ အတ္တိ အနိယျာနိကော။ အတ္တိ နိယတော၊
 အတ္တိ အနိယတော။ အတ္တိ သဥတ္တရော၊ အတ္တိ အနုတ္တရော။ အတ္တိ သရဏော၊
 အတ္တိ အရဏော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ကုသလော၊ အတ္တိ အကုသလော အတ္တိ
 အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၄။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သရဏော၊ အတ္တိ အရဏော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
 အတ္တိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္တိ အဒုက္ခမသုခါယ ဝေဒနာယ
 သမ္ပယုတ္တော။ အတ္တိ ဝိပါကော။ပ။ အတ္တိ အဇ္ဈတ္တာရမ္ပဏော၊ အတ္တိ ဗဟိဒ္ဓါ-
 ရမ္ပဏော၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

ဒုကမူလကံ။

၁၂၅။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သဟေတုကော၊ အတ္တိ အဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ကုသလော၊ အတ္တိ အကုသလော၊ အတ္တိ
 အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၆။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဟေတုသမ္ပယုတ္တော၊ အတ္တိ ဟေတု-
 ဝိပ္ပယုတ္တော။ပ။ အတ္တိ သရဏော၊ အတ္တိ အရဏော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ကုသလော၊ အတ္တိ အကုသလော၊
 အတ္တိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၇။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သဟေတုကော၊ အတ္တိ အဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
 အတ္တိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္တိ အဒုက္ခမသုခါယ ဝေဒနာယ

သမ္ပယုတ္တော။ အတ္ထိ ဝိပါကော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၂၈။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။ပ။ အတ္ထိ သရဏော၊ အတ္ထိ အရဏော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

တိကမူလကံ။

၁၂၉။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၀။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဟေတုသမ္ပယုတ္တော၊ အတ္ထိ ဟေတု-
ဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊
အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၁။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ န ဟေတု သဟေတုကော၊ အတ္ထိ န
ဟေတုအဟေတုကော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဝိပါကော၊ အတ္ထိ ဝိပါကဓမ္မဓမ္မော၊
အတ္ထိ နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၂။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ လောကီယော၊ အတ္ထိ လောကုတ္တရော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဥပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုပါဒါနိယော၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၃။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဂေနစိ ဝိညေယျော၊ အတ္ထိ ဂေနစိ န ဝိညေယျော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌသံကိလေသိကော၊ အတ္ထိ အသံကိလိဋ္ဌအသံကိလေသိကော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၄။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သာသဝေါ၊ အတ္ထိ အနာသဝေါ။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သဝိတက္ကသဝိစာရော၊ အတ္ထိ အဝိတက္ကသဝိစာရမတ္တော၊ အတ္ထိ အဝိတက္ကအဝိစာရော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၅။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အာသဝသမ္ပယုတ္တော၊ အတ္ထိ အာသဝဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ပီတိသဟဂတော၊ အတ္ထိ သုခသဟဂတော၊ အတ္ထိ ဥပေက္ခာသဟဂတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၆။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အာသဝဝိပ္ပယုတ္တသာသဝေါ၊ အတ္ထိ အာသဝဝိပ္ပယုတ္တအနာသဝေါ။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ဒဿနေန ပဟာတဗ္ဗော၊ အတ္ထိ ဘာဝနာယ ပဟာတဗ္ဗော၊ အတ္ထိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၇။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သံယောဇနီယော၊ အတ္တိ အသံယောဇနီယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ အတ္တိ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ အတ္တိ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၈။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သံယောဇနသမ္ပယုတ္တော၊ အတ္တိ သံယောဇနဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ အာစယဂါမီ၊ အတ္တိ အပစယဂါမီ၊ အတ္တိ နေဝါစယဂါမိနာပစယဂါမီ။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၃၉။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သံယောဇနဝိပ္ပယုတ္တသံယောဇနီယော၊ အတ္တိ သံယောဇနဝိပ္ပယုတ္တအသံယောဇနီယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ သေက္ခော၊ အတ္တိ အသေက္ခော၊ အတ္တိ နေဝသေက္ခနာသေက္ခော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၀။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဂန္ထနိယော၊ အတ္တိ အဂန္ထနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ပရိတ္တော၊ အတ္တိ မဟဂ္ဂတော၊ အတ္တိ အပ္ပမာဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၁။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဂန္ထသမ္ပယုတ္တော၊ အတ္တိ ဂန္ထဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ပရိတ္တာရမ္ပဏော၊ အတ္တိ မဟဂ္ဂတာရမ္ပဏော၊ အတ္တိ အပ္ပမာဏာရမ္ပဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၂။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဂန္ထဝိပ္ပယုတ္တဂန္ထနိယော၊ အတ္တိ ဂန္ထ-
ဝိပ္ပယုတ္တအဂန္ထနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဟီနော၊ အတ္တိ မဇ္ဈိမော၊ အတ္တိ
ပဏီတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၃။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဩဃနိယော၊ အတ္တိ အနောဃနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ မိစ္ဆတ္တနိယတော၊ အတ္တိ သမ္ပတ္တ-
နိယတော၊ အတ္တိ အနိယတော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၄။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဩဃသမ္ပယုတ္တော၊ အတ္တိ ဩဃ-
ဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ မဂ္ဂါရမ္ပဏော၊ အတ္တိ မဂ္ဂဟေတုကော၊
အတ္တိ မဂ္ဂါဓိပတိ။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၅။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဩဃဝိပ္ပယုတ္တဩဃနိယော၊ အတ္တိ
ဩဃဝိပ္ပယုတ္တအနောဃနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ဥပ္ပန္နော၊ အတ္တိ အနုပ္ပန္နော၊ အတ္တိ
ဥပ္ပါဒီ။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၆။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ယောဂနိယော၊ အတ္တိ အယောဂနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ အတီတော၊ အတ္တိ အနာဂတော၊
အတ္တိ ပစ္စုပ္ပန္နော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၇။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္တိ ယောဂသမ္ပယုတ္တော၊ အတ္တိ ယောဂ-
ဝိပ္ပယုတ္တော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အတိတာရမ္မဏော၊ အတ္ထိ အနာဂတာ-
ရမ္မဏော၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၈။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ယောဂဝိပ္ပယုတ္တယောဂနိယော၊ အတ္ထိ
ယောဂဝိပ္ပယုတ္တအယောဂနိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာ၊ အတ္ထိ ဗဟိဒ္ဓေါ၊ အတ္ထိ
အဇ္ဈတ္တဗဟိဒ္ဓေါ။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

၁၄၉။ ဧကဝိဓေန ဝိညာဏက္ခန္ဓော—ဖဿသမ္ပယုတ္တော။

ဒုဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ နိဝရဏိယော၊ အတ္ထိ အနိဝရဏိယော။

တိဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ ဗဟိဒ္ဓါ-
ရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော။ပ။ ဧဝံ ဒသဝိဓေန ဝိညာဏက္ခန္ဓော။

ဥဘတောဝဇ္ဇကံ။

သတ္တဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါ-
ဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန ဝိညာဏက္ခန္ဓော။

အပရောပိ သတ္တဝိဓေန ဝိညာဏက္ခန္ဓော—အတ္ထိ သုခါယ ဝေဒနာယ
သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ
အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္မဏော၊ အတ္ထိ
ဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ
ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ ဧဝံ သတ္တဝိဓေန
ဝိညာဏက္ခန္ဓော။

စတုရိသတိဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော
အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ သောတ-
သမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇီဝှိသမ္ပဿပစ္စယာ။ပ။ ကာယ-
သမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ ကုသလော၊
အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊

ဃာနဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ စတုရိသတိဝိဓေန ဝိညာဏက္ခန္ဓော။

အပရောပိ စတုရိသတိဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ၊ မနောဝိညာဏံ။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော။ စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ စတုရိသတိဝိဓေန ဝိညာဏက္ခန္ဓော။

တိသတိဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ တိသတိဝိဓေန ဝိညာဏက္ခန္ဓော။

ဗဟုဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ စက္ခုဝိညာဏံ။ပ။ မနောဝိညာဏံ၊ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ စက္ခုဝိညာဏံ။ပ။ မနောဝိညာဏံ။ ဧဝံ ဗဟုဝိဓေန ဝိညာဏက္ခန္ဓော။

အပရောပိ ဗဟုဝိဓေန ဝိညာဏက္ခန္ဓော—စက္ခုသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ သောတသမ္ပဿပစ္စယာ။ပ။ ဃာနသမ္ပဿပစ္စယာ။ပ။ ဇိဝှိသမ္ပဿပစ္စယာ။ပ။ ကာယသမ္ပဿပစ္စယာ။ပ။ မနောသမ္ပဿပစ္စယာ ဝိညာဏက္ခန္ဓော အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တော။ပ။ အတ္ထိ အဇ္ဈတ္တာရမ္ပဏော၊ အတ္ထိ ဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏော၊ အတ္ထိ ကာမာဝစရော၊ အတ္ထိ ရူပါဝစရော၊ အတ္ထိ အရူပါဝစရော၊ အတ္ထိ အပရိယာပန္နော။ စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ ဗဟုဝိဓေန ဝိညာဏက္ခန္ဓော။

အယံ ပုစ္ဆတိ ဝိညာဏက္ခန္ဓော။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၁၅၀။ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။

၁၅၁။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၁၅၂။ ရူပက္ခန္ဓော အဗျာကတော။ စတ္တာရော ခန္ဓာ သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။ ဒွေ ခန္ဓာ န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ တယော ခန္ဓာ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ရူပက္ခန္ဓော နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ စတ္တာရော ခန္ဓာ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မော၊ သိယာ နေဝဝိပါကနဝိပါကဓမ္မဓမ္မော။ ရူပက္ခန္ဓော သိယာ ဥပါဒိန္နုပါဒိနိယော၊ သိယာ

အနုပါဒိန္နုပါဒါနိယော၊ စတ္တာရော ခန္ဓာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။

ရူပက္ခန္ဓော အသံကိလိဋ္ဌသံကိလေသိကာ။ စတ္တာရော ခန္ဓာ သိယာ သံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။ ရူပက္ခန္ဓော အဝိတက္ကအဝိစာရော။ တယော ခန္ဓာ သိယာ သဝိတက္ကသဝိစာရ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရ။ သင်္ခါရက္ခန္ဓော သိယာ သဝိတက္ကသဝိစာရော၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရော၊ သိယာ န ဝတ္တဗ္ဗော “သဝိတက္ကသဝိစာရော”တိပိ၊ “အဝိတက္ကဝိစာရမတ္တာ”တိပိ၊ “အဝိတက္ကအဝိစာရော”တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ပီတိသဟဂတော”တိပိ၊ “သုခသဟဂတော”တိပိ၊ “ဥပေက္ခာသဟဂတော”တိပိ။ ဝေဒနာက္ခန္ဓော သိယာ ပီတိသဟဂတော၊ န သုခသဟဂတော၊ န ဥပေက္ခာသဟဂတော၊ သိယာ န ဝတ္တဗ္ဗော “ပီတိသဟဂတော”တိပိ။ တယော ခန္ဓာ သိယာ ပီတိသဟဂတော၊ သိယာ သုခသဟဂတော၊ သိယာ ဥပေက္ခာသဟဂတော၊ သိယာ န ဝတ္တဗ္ဗော “ပီတိသဟဂတော”တိပိ၊ “သုခသဟဂတော”တိပိ၊ “ဥပေက္ခာသဟဂတော”တိပိ။

ရူပက္ခန္ဓော နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ စတ္တာရော ခန္ဓာ သိယာ ဒဿနေန ပဟာတဗ္ဗော၊ သိယာ ဘာဝနာယ ပဟာတဗ္ဗော၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗော။ ရူပက္ခန္ဓော နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ စတ္တာရော ခန္ဓာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ရူပက္ခန္ဓော နေဝါစယဂါမိနာပစယဂါမိ။ စတ္တာရော ခန္ဓာ သိယာ အာစယဂါမိနော၊ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော။ ရူပက္ခန္ဓော နေဝသေက္ခနာသေက္ခော။ စတ္တာရော ခန္ဓာ သိယာ သေက္ခော၊ သိယာ အသေက္ခော၊ သိယာ နေဝသေက္ခနာသေက္ခော။ ရူပက္ခန္ဓော ပရိတ္တော။ စတ္တာရော ခန္ဓာ သိယာ ပရိတ္တာ၊ သိယာ မဟဂ္ဂတာ၊ သိယာ အပ္ပမာဏာ။ ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗော “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာရမ္မဏာ”တိပိ၊ “အပ္ပမာဏာရမ္မဏာ”တိပိ။ ရူပက္ခန္ဓော မဇ္ဈိမော။ စတ္တာရော ခန္ဓာ သိယာ ဟိနာ၊ သိယာ မဇ္ဈိမာ၊ သိယာ ပဏီတာ။ ရူပက္ခန္ဓော

အနိယတော။ စတ္တာရော ခန္ဓာ သိယာ မိစ္ဆတ္တနိယတာ၊ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။

ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သိယာ မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ၊ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော၊ သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သိယာ အတိတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတိတာ-ရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အဇ္ဈတ္တာရမ္မဏာ”တိပိ၊ “ဗဟိဒ္ဓါရမ္မဏာ”တိပိ၊ “အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ”တိပိ။ စတ္တာရော ခန္ဓာ အနိဒဿနအပ္ပဋိဃော။ ရူပက္ခန္ဓော သိယာ သနိဒဿနသပ္ပဋိဃော၊ သိယာ အနိဒဿနသပ္ပဋိဃော။

၂-ဒုက

၁၅၃။ စတ္တာရော ခန္ဓာ န ဟေတူ။ သင်္ခါရက္ခန္ဓော သိယာ ဟေတု၊ သိယာ န ဟေတု။ ရူပက္ခန္ဓော အဟေတုကော။ စတ္တာရော ခန္ဓာ သိယာ သဟေတုကာ၊ သိယာ အဟေတုကာ။ ရူပက္ခန္ဓော ဟေတုဝိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ ဟေတုသမ္ပယုတ္တာ၊ သိယာ ဟေတုဝိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကော စာ”တိပိ၊ “သဟေတုကော စေဝ န စ ဟေတူ”တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗာ “ဟေတူ စေဝ သဟေတုကာ စာ”တိပိ၊ သိယာ သဟေတုကာ စေဝ န စ ဟေတူ၊ သိယာ န ဝတ္တဗ္ဗာ “သဟေတုကာ စေဝ န စ ဟေတူ”တိပိ။ သင်္ခါရက္ခန္ဓော သိယာ ဟေတု စေဝ သဟေတုကော စ၊ သိယာ သဟေတုကော စေဝ န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကော စာ”တိပိ၊ “သဟေတုကော စေဝ န စ ဟေတူ”တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တော စာ”တိပိ၊ “ဟေတု-သမ္ပယုတ္တော စေဝ န စ ဟေတူ”တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗာ “ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စာ”တိပိ။ သိယာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ၊ သိယာ န ဝတ္တဗ္ဗာ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ”တိပိ။ သင်္ခါရက္ခန္ဓော သိယာ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ၊ သိယာ ဟေတုသမ္ပယုတ္တော စေဝ

န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗော “ဟေတု စေဝ ဟေတုသမ္ပယုတ္တော စာ”တိပိ။
 “ဟေတုသမ္ပယုတ္တော စေဝ န စ ဟေတု”တိပိ။ ရူပက္ခန္ဓော န ဟေတု
 အဟေတုကော။ တယော ခန္ဓာ သိယာ န ဟေတု သဟေတုကာ၊ သိယာ န
 ဟေတု အဟေတုကာ။ သင်္ခါရက္ခန္ဓော သိယာ န ဟေတု သဟေတုကော၊ သိယာ
 န ဟေတု အဟေတုကော၊ သိယာ န ဝတ္တဗ္ဗော “န ဟေတု သဟေတုကော”တိပိ။
 “န ဟေတု အဟေတုကော”တိပိ။ (၁)

သပ္ပစ္စယာ၊ သင်္ခတာ။

စတ္တာရော ခန္ဓာ အနိဒဿနာ။ ရူပက္ခန္ဓော သိယာ သနိဒဿနော သိယာ
 အနိဒဿနော၊ စတ္တာရော ခန္ဓာ အပ္ပဋိဃာ။ ရူပက္ခန္ဓော သိယာ သပ္ပဋိဃော၊
 သိယာ အပ္ပဋိဃော။ ရူပက္ခန္ဓော ရူပံ။ စတ္တာရော ခန္ဓာ အရူပါ။ ရူပက္ခန္ဓော
 လောကိယော။ စတ္တာရော ခန္ဓာ သိယာ လောကိယာ၊ သိယာ လောကုတ္တရာ။
 ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ (၂)

စတ္တာရော ခန္ဓာ နော အာသဝါ။ သင်္ခါရက္ခန္ဓော သိယာ အာသဝေါ၊ သိယာ
 နော အာသဝေါ။ ရူပက္ခန္ဓော သာသဝေါ။ စတ္တာရော ခန္ဓာ သိယာ သာသဝါ၊
 သိယာ အနာသဝါ။ ရူပက္ခန္ဓော အာသဝဝိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ
 အာသဝသမ္ပယုတ္တာ၊ သိယာ အာသဝဝိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော
 “အာသဝေါ စေဝ သာသဝေါ စာ”တိ၊ သာသဝေါ စေဝ နော စ အာသဝေါ။
 တယော ခန္ဓာ န ဝတ္တဗ္ဗော “အာသဝါ စေဝ သာသဝါ စာ”တိ၊ သိယာ
 သာသဝါ စေဝ နော စ အာသဝါ၊ သိယာ န ဝတ္တဗ္ဗော “သာသဝါ စေဝ နော စ
 အာသဝါ”တိ။ သင်္ခါရက္ခန္ဓော သိယာ အာသဝေါ စေဝ သာသဝေါ စ၊ သိယာ
 သာသဝေါ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗော “အာသဝေါ စေဝ
 သာသဝေါ စာ”တိပိ။ “သာသဝေါ စေဝ နော စ အာသဝေါ”တိပိ။ ရူပက္ခန္ဓော
 န ဝတ္တဗ္ဗော “အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စာ”တိပိ။ “အာသဝ-
 သမ္ပယုတ္တော စေဝ နော စ အာသဝေါ”တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗော
 “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိ၊ သိယာ အာသဝသမ္ပယုတ္တာ စေဝ
 နော စ အာသဝါ၊ သိယာ န ဝတ္တဗ္ဗော “အာသဝသမ္ပယုတ္တာ စေဝ နော စ
 အာသဝါ”တိ။ သင်္ခါရက္ခန္ဓော သိယာ အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စ၊
 သိယာ အာသဝသမ္ပယုတ္တော စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗော
 “အာသဝေါ စေဝ အာသဝသမ္ပယုတ္တော စာ”တိပိ။ “အာသဝသမ္ပယုတ္တော စေဝ
 နော စ အာသဝေါ”တိပိ။ ရူပက္ခန္ဓော အာသဝဝိပ္ပယုတ္တသာသဝေါ။ စတ္တာရော
 ခန္ဓာ သိယာ အာသဝဝိပ္ပယုတ္တသာသဝါ၊ သိယာ အာသဝဝိပ္ပယုတ္တအနာသဝါ။

သိယာ န ဝတ္တဗ္ဗာ “အာသဝရိပ္ပယုတ္တသာသဝါ”တိပိ။ “အာသဝရိပ္ပယုတ္တ-
အနာသဝါ”တိပိ။ (၃)

စတ္တာရော ခန္ဓာ နော သံယောဇနာ။ သင်္ခါရက္ခန္ဓော သိယာ သံယောဇနံ၊
သိယာ နော သံယောဇနံ။ ရူပက္ခန္ဓော သံယောဇနိယော။ စတ္တာရော ခန္ဓာ
သိယာ သံယောဇနိယာ၊ သိယာ အသံယောဇနိယာ။ ရူပက္ခန္ဓော သံယောဇန-
ရိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ သံယောဇနသမ္ပယုတ္တာ၊ သိယာ
သံယောဇနရိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “သံယောဇနဉ္စေ သံယော-
ဇနိယော စာ”တိ။ သံယောဇနိယော စေ နော စ သံယောဇနံ။ တယော
ခန္ဓာ န ဝတ္တဗ္ဗာ “သံယောဇနာ စေ သံယောဇနိယာ စာ”တိ။ သိယာ
သံယောဇနိယာ စေ နော စ သံယောဇနာ၊ သိယာ န ဝတ္တဗ္ဗာ “သံယော-
ဇနိယာ စေ နော စ သံယောဇနာ”တိ။ သင်္ခါရက္ခန္ဓော သိယာ
သံယောဇနဉ္စေ သံယောဇနိယော စ၊ သိယာ သံယောဇနိယော စေ
နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗော “သံယောဇနဉ္စေ သံယော-
ဇနိယော စာ”တိပိ။ “သံယောဇနိယော စေ နော စ သံယောဇန”န္တိပိ။
ရူပက္ခန္ဓော န ဝတ္တဗ္ဗော “သံယောဇနဉ္စေ သံယောဇနသမ္ပယုတ္တော စာ”တိပိ။
“သံယောဇနသမ္ပယုတ္တော စေ နော စ သံယောဇန”န္တိပိ။ တယော ခန္ဓာ န
ဝတ္တဗ္ဗာ “သံယောဇနာ စေ သံယောဇနသမ္ပယုတ္တာ စာ”တိ။ သိယာ သံယော-
ဇနသမ္ပယုတ္တာ စေ နော စ သံယောဇနာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇန-
သမ္ပယုတ္တာ စေ နော စ သံယောဇနာ”တိ။ သင်္ခါရက္ခန္ဓော သိယာ
သံယောဇနဉ္စေ သံယောဇနသမ္ပယုတ္တော စ၊ သိယာ သံယောဇနသမ္ပယုတ္တော
စေ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗော “သံယောဇနဉ္စေ သံယောဇန-
သမ္ပယုတ္တော စာ”တိပိ။ “သံယောဇနသမ္ပယုတ္တော စေ နော စ သံယော-
ဇန”န္တိပိ။ ရူပက္ခန္ဓော သံယောဇနရိပ္ပယုတ္တသံယောဇနိယော။ စတ္တာရော ခန္ဓာ
သိယာ သံယောဇနရိပ္ပယုတ္တသံယောဇနိယာ၊ သိယာ သံယောဇနရိပ္ပယုတ္တ-
အသံယောဇနိယာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနရိပ္ပယုတ္တသံယော-
ဇနိယာ”တိပိ။ “သံယောဇနရိပ္ပယုတ္တအသံယောဇနိယာ”တိပိ။ (၄)

စတ္တာရော ခန္ဓာ နော ဂန္ဓာ။ သင်္ခါရက္ခန္ဓော သိယာ ဂန္ဓော၊ သိယာ နော
ဂန္ဓော။ ရူပက္ခန္ဓော ဂန္ဓနိယော။ စတ္တာရော ခန္ဓာ သိယာ ဂန္ဓနိယာ၊ သိယာ
အဂန္ဓနိယာ။ ရူပက္ခန္ဓော ဂန္ဓရိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ
ဂန္ဓသမ္ပယုတ္တာ၊ သိယာ ဂန္ဓရိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ဂန္ဓော
စေ ဂန္ဓနိယော စာ”တိ။ ဂန္ဓနိယော စေ နော စ ဂန္ဓော။ တယော ခန္ဓာ န

ဝတ္တဗ္ဗာ “ဂန္ဓာ စေဝ ဂန္ဓနိယာ စာ”တိ၊ သိယာ ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ၊ သိယာ န ဝတ္တဗ္ဗာ “ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ”တိ။ သင်္ခါရက္ခန္ဓော သိယာ ဂန္ဓော စေဝ ဂန္ဓနိယော စ၊ သိယာ ဂန္ဓနိယော စေဝ နော စ ဂန္ဓော၊ သိယာ န ဝတ္တဗ္ဗော “ဂန္ဓော စေဝ ဂန္ဓနိယော စာ”တိပိ၊ “ဂန္ဓနိယော စေဝ နော စ ဂန္ဓော”တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ဂန္ဓော စေဝ ဂန္ဓသမ္ပယုတ္တော စာ”တိပိ၊ “ဂန္ဓသမ္ပယုတ္တော စေဝ နော စ ဂန္ဓော”တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗာ “ဂန္ဓာ စေဝ ဂန္ဓသမ္ပယုတ္တာ စာ”တိ၊ သိယာ ဂန္ဓသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ၊ သိယာ န ဝတ္တဗ္ဗာ “ဂန္ဓသမ္ပယုတ္တာ စေဝ နော စ ဂန္ဓာ”တိ။ သင်္ခါရက္ခန္ဓော သိယာ ဂန္ဓော စေဝ ဂန္ဓသမ္ပယုတ္တော စ၊ သိယာ ဂန္ဓသမ္ပယုတ္တော စေဝ နော စ ဂန္ဓော၊ သိယာ န ဝတ္တဗ္ဗော “ဂန္ဓော စေဝ ဂန္ဓသမ္ပယုတ္တော စာ”တိပိ၊ “ဂန္ဓသမ္ပယုတ္တော စေဝ နော စ ဂန္ဓော”တိပိ။ ရူပက္ခန္ဓော ဂန္ဓဝိပ္ပယုတ္တ-ဂန္ဓနိယော။ စတ္တာရော ခန္ဓာ သိယာ ဂန္ဓဝိပ္ပယုတ္တဂန္ဓနိယာ၊ သိယာ ဂန္ဓဝိပ္ပယုတ္တအဂန္ဓနိယာ၊ သိယာ န ဝတ္တဗ္ဗာ “ဂန္ဓဝိပ္ပယုတ္တဂန္ဓနိယာ”တိပိ၊ “ဂန္ဓဝိပ္ပယုတ္တအဂန္ဓနိယာ”တိပိ။ (၅)

စတ္တာရော ခန္ဓာ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ သင်္ခါရက္ခန္ဓော သိယာ နိဝရဏံ၊ သိယာ နော နိဝရဏံ။ ရူပက္ခန္ဓော နိဝရဏိယော။ စတ္တာရော ခန္ဓာ သိယာ နိဝရဏိယာ၊ သိယာ အနိဝရဏိယာ။ ရူပက္ခန္ဓော နိဝရဏဝိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ နိဝရဏသမ္ပယုတ္တာ၊ သိယာ နိဝရဏဝိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “နိဝရဏဉ္စေ နိဝရဏိယော စာ”တိ၊ နိဝရဏိယော စေဝ နော စ နိဝရဏံ။ တယော ခန္ဓာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏိယာ စာ”တိ၊ သိယာ နိဝရဏိယာ စေဝ နော စ နိဝရဏာ၊ သိယာ န ဝတ္တဗ္ဗာ “နိဝရဏိယာ စေဝ နော စ နိဝရဏာ”တိ။ သင်္ခါရက္ခန္ဓော သိယာ နိဝရဏဉ္စေ နိဝရဏိယော စ၊ သိယာ နိဝရဏိယော စေဝ နော စ နိဝရဏံ၊ သိယာ န ဝတ္တဗ္ဗော “နိဝရဏဉ္စေ နိဝရဏိယော စာ”တိပိ၊ “နိဝရဏိယော စေဝ နော စ နိဝရဏာ”ဉ္စိပိ၊ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တော စာ”တိပိ၊ “နိဝရဏသမ္ပယုတ္တော စေဝ နော စ နိဝရဏာ”ဉ္စိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိ၊ သိယာ နိဝရဏ-သမ္ပယုတ္တာ စေဝ နော စ နိဝရဏာ၊ သိယာ န ဝတ္တဗ္ဗာ “နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏာ”တိ။ သင်္ခါရက္ခန္ဓော သိယာ နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တော စ၊ သိယာ နိဝရဏသမ္ပယုတ္တော စေဝ နော စ နိဝရဏံ၊ သိယာ န ဝတ္တဗ္ဗော “နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တော စာ”တိပိ၊ “နိဝရဏသမ္ပယုတ္တော စေဝ

နော စ နိဝရဏ”န္တိပိ။ ရူပက္ခန္ဓော နိဝရဏဝိပ္ပယုတ္တနိဝရဏိယော။ စတ္တာရော ခန္ဓာ သိယာ နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ၊ သိယာ နိဝရဏဝိပ္ပယုတ္တအနိဝရဏိယာ၊ သိယာ န ဝတ္တဗ္ဗော “နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ”တိပိ။ “နိဝရဏဝိပ္ပယုတ္တအနိဝရဏိယာ”တိပိ။ (၈)

စတ္တာရော ခန္ဓာ နော ပရာမာသာ။ သင်္ခါရက္ခန္ဓော သိယာ ပရာမာသော၊ သိယာ နော ပရာမာသော။ ရူပက္ခန္ဓော ပရာမဋ္ဌော။ စတ္တာရော ခန္ဓာ သိယာ ပရာမဋ္ဌာ၊ သိယာ အပရာမဋ္ဌာ။ ရူပက္ခန္ဓော ပရာမာသဝိပ္ပယုတ္တော။ တယော ခန္ဓာ သိယာ ပရာမာသသမ္ပယုတ္တာ၊ သိယာ ပရာမာသဝိပ္ပယုတ္တာ။ သင်္ခါရက္ခန္ဓော သိယာ ပရာမာသသမ္ပယုတ္တော၊ သိယာ ပရာမာသဝိပ္ပယုတ္တော၊ သိယာ န ဝတ္တဗ္ဗော “ပရာမာသသမ္ပယုတ္တော”တိပိ။ “ပရာမာသဝိပ္ပယုတ္တော”တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ပရာမာသော စေဝ ပရာမဋ္ဌော စာ”တိ။ ပရာမဋ္ဌော စေဝ နော စ ပရာမာသော။ တယော ခန္ဓာ န ဝတ္တဗ္ဗော “ပရာမာသာ စေဝ ပရာမဋ္ဌော စာ”တိ။ သိယာ ပရာမဋ္ဌော စေဝ နော စ ပရာမာသာ၊ သိယာ န ဝတ္တဗ္ဗော “ပရာမဋ္ဌော စေဝ နော စ ပရာမာသာ”တိ။ သင်္ခါရက္ခန္ဓော သိယာ ပရာမာသော စေဝ ပရာမဋ္ဌော စ၊ သိယာ ပရာမဋ္ဌော စေဝ နော စ ပရာမာသော၊ သိယာ န ဝတ္တဗ္ဗော “ပရာမာသော စေဝ ပရာမဋ္ဌော စာ”တိပိ။ “ပရာမဋ္ဌော စေဝ နော စ ပရာမာသော”တိပိ။ ရူပက္ခန္ဓော ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော။ စတ္တာရော ခန္ဓာ သိယာပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော၊ သိယာ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌော၊ သိယာ န ဝတ္တဗ္ဗော “ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌော”တိပိ။ “ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌော”တိပိ။ (၉)

ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သာရမ္မဏော။ ဝိညာဏက္ခန္ဓော စိတ္တံ။ စတ္တာရော ခန္ဓာ နော စိတ္တာ။ တယော ခန္ဓာ စေတသိကာ။ ဒွေ ခန္ဓာ အစေတသိကာ။ တယော ခန္ဓာ စိတ္တသမ္ပယုတ္တာ။ ရူပက္ခန္ဓော စိတ္တဝိပ္ပယုတ္တော။ ဝိညာဏက္ခန္ဓော န ဝတ္တဗ္ဗော “စိတ္တေန သမ္ပယုတ္တော”တိပိ။ “စိတ္တေန ဝိပ္ပယုတ္တော”တိပိ။ တယော ခန္ဓာ စိတ္တသံသဋ္ဌာ။ ရူပက္ခန္ဓော စိတ္တဝိသံသဋ္ဌော။ ဝိညာဏက္ခန္ဓော န ဝတ္တဗ္ဗော “စိတ္တေန သံသဋ္ဌော”တိပိ။ “စိတ္တေန ဝိသံသဋ္ဌော”တိပိ။ တယော ခန္ဓာ စိတ္တသမုဋ္ဌာနာ။ ဝိညာဏက္ခန္ဓော နော စိတ္တသမုဋ္ဌာနော။ ရူပက္ခန္ဓော သိယာ စိတ္တသမုဋ္ဌာနော၊ သိယာ နော စိတ္တသမုဋ္ဌာနော။ တယော ခန္ဓာ စိတ္တသဟဘူနော။ ဝိညာဏက္ခန္ဓော နော စိတ္တသဟဘူ။ ရူပက္ခန္ဓော သိယာ စိတ္တသဟဘူ၊ သိယာ နော စိတ္တသဟဘူ။ တယော ခန္ဓာ စိတ္တာနုပရိဝတ္တိနော။ ဝိညာဏက္ခန္ဓော နော စိတ္တာနုပရိဝတ္တိ။

ရူပက္ခန္ဓော သိယာ စိတ္တာနုပရိဝတ္တိ၊ သိယာ နော စိတ္တာနုပရိဝတ္တိ။ တယော ခန္ဓာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ ဒွေ ခန္ဓာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ တယော ခန္ဓာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ ဒွေ ခန္ဓာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ တယော ခန္ဓာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။ ဒွေ ခန္ဓာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။ (၁၀)

ဝိညာဏက္ခန္ဓော အဇ္ဈတ္တိကော။ တယော ခန္ဓာ ဗာဟိရော။ ရူပက္ခန္ဓော သိယာ အဇ္ဈတ္တိကော၊ သိယာ ဗာဟိရော။ စတ္တာရော ခန္ဓာ နော ဥပါဒါ။ ရူပက္ခန္ဓော သိယာ ဥပါဒါ၊ သိယာ နော ဥပါဒါ၊ သိယာ ဥပါဒိန္နာ၊ သိယာ အနုပါဒိန္နာ။ စတ္တာရော ခန္ဓာ နော ဥပါဒါနာ။ သင်္ခါရက္ခန္ဓော သိယာ ဥပါဒါနံ၊ သိယာ နော ဥပါဒါနံ။ ရူပက္ခန္ဓော ဥပါဒါနိယော။ စတ္တာရော ခန္ဓာ သိယာ ဥပါဒါနိယာ၊ သိယာ အနုပါဒါနိယာ။ ရူပက္ခန္ဓော ဥပါဒါနိယုတ္တော။ စတ္တာရော ခန္ဓာ သိယာ ဥပါဒါနသမ္ပယုတ္တာ၊ သိယာ ဥပါဒါနိယုတ္တော။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ဥပါဒါနဉ္စေ ဥပါဒါနိယော စာ”တိ၊ ဥပါဒါနိယော စေ နော စ ဥပါဒါနံ။ တယော ခန္ဓာ န ဝတ္တဗ္ဗော “ဥပါဒါနဉ္စေ ဥပါဒါနိယာ စာ”တိ၊ သိယာ ဥပါဒါနိယာ စေ နော စ ဥပါဒါနာ၊ သိယာ န ဝတ္တဗ္ဗော “ဥပါဒါနိယာ စေ နော စ ဥပါဒါနာ”တိ။ သင်္ခါရက္ခန္ဓော သိယာ ဥပါဒါနဉ္စေ ဥပါဒါနိယော စ၊ သိယာ ဥပါဒါနိယော စေ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗော “ဥပါဒါနဉ္စေ ဥပါဒါနိယော စာ”တိပိ၊ “ဥပါဒါနိယော စေ နော စ ဥပါဒါနံ”န္တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တော စာ”တိပိ၊ “ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနံ”န္တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗော “ဥပါဒါနာ စေ ဥပါဒါနသမ္ပယုတ္တာ စာ”တိ၊ သိယာ ဥပါဒါနသမ္ပယုတ္တာ စေ နော စ ဥပါဒါနာ၊ သိယာ န ဝတ္တဗ္ဗော “ဥပါဒါနသမ္ပယုတ္တာ စေ နော စ ဥပါဒါနာ”တိ။ သင်္ခါရက္ခန္ဓော သိယာ ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တော စ၊ သိယာ ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗော “ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တော စာ”တိပိ၊ “ဥပါဒါနသမ္ပယုတ္တော စေ နော စ ဥပါဒါနံ”န္တိပိ။ ရူပက္ခန္ဓော ဥပါဒါနိယုတ္တ-ဥပါဒါနိယော။ စတ္တာရော ခန္ဓာ သိယာ ဥပါဒါနိယုတ္တဥပါဒါနိယာ၊ သိယာ ဥပါဒါနိယုတ္တအနုပါဒါနိယာ၊ သိယာ န ဝတ္တဗ္ဗော “ဥပါဒါနိယုတ္တဥပါဒါနိယာ”တိပိ၊ “ဥပါဒါနိယုတ္တအနုပါဒါနိယာ”တိပိ။ (၁၁)

စတ္တာရော ခန္ဓာ နော ကိလေသာ။ သင်္ခါရက္ခန္ဓော သိယာ ကိလေသာ၊ သိယာ နော ကိလေသာ။ ရူပက္ခန္ဓော သံကိလေသိကော။ စတ္တာရော ခန္ဓာ သိယာ

သံကိလေသိကာ၊ သိယာ အသံကိလေသိကာ၊ ရူပက္ခန္ဓော အသံကိလိဋ္ဌော။ စတ္တာရော ခန္ဓာ သိယာ သံကိလိဋ္ဌာ၊ သိယာ အသံကိလိဋ္ဌာ။ ရူပက္ခန္ဓော ကိလေသ-
ဝိပ္ပယုတ္တော။ စတ္တာရော ခန္ဓာ သိယာ ကိလေသသမ္ပယုတ္တာ၊ သိယာ ကိလေသ-
ဝိပ္ပယုတ္တာ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ကိလေသော စေဝ သံကိလေသိကာ
စာ”တိ။ သံကိလေသိကာ စေဝ နော စ ကိလေသော။ တယော ခန္ဓာ န ဝတ္တဗ္ဗော
“ကိလေသော စေဝ သံကိလေသိကာ စာ”တိ။ သိယာ သံကိလေသိကာ စေဝ နော
စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “သံကိလေသိကာ စေဝ နော စ ကိလေသော”တိ။
သင်္ခါရက္ခန္ဓော သိယာ ကိလေသော စေဝ သံကိလေသိကာ စ၊ သိယာ သံကိလေ-
သိကာ စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “ကိလေသော စေဝ
သံကိလေသိကာ စာ”တိပိ။ “သံကိလေသိကာ စေဝ နော စ ကိလေသော”-
တိပိ။ ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ကိလေသော စေဝ သံကိလိဋ္ဌော စာ”တိပိ။
“သံကိလိဋ္ဌော စေဝ နော စ ကိလေသော”တိပိ။ တယော ခန္ဓာ န ဝတ္တဗ္ဗော
“ကိလေသော စေဝ သံကိလိဋ္ဌော စာ”တိ။ သိယာ သံကိလိဋ္ဌော စေဝ နော စ
ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “သံကိလိဋ္ဌော စေဝ နော စ ကိလေသော”တိ။
သင်္ခါရက္ခန္ဓော သိယာ ကိလေသော စေဝ သံကိလိဋ္ဌော စ၊ သိယာ သံကိလိဋ္ဌော
စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “ကိလေသော စေဝ သံကိ-
လိဋ္ဌော စာ”တိပိ။ “သံကိလိဋ္ဌော စေဝ နော စ ကိလေသော”တိပိ။

ရူပက္ခန္ဓော န ဝတ္တဗ္ဗော “ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စာ”တိပိ။
“ကိလေသသမ္ပယုတ္တော စေဝ နော စ ကိလေသော”တိပိ။ တယော ခန္ဓာ န
ဝတ္တဗ္ဗော “ကိလေသော စေဝ ကိလေသသမ္ပယုတ္တော စာ”တိ။ သိယာ ကိလေသ-
သမ္ပယုတ္တော စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “ကိလေသ-
သမ္ပယုတ္တော စေဝ နော စ ကိလေသော”တိ။ သင်္ခါရက္ခန္ဓော သိယာ ကိလေသော
စေဝ ကိလေသသမ္ပယုတ္တော စ၊ သိယာ ကိလေသသမ္ပယုတ္တော စေဝ နော စ
ကိလေသော၊ သိယာ န ဝတ္တဗ္ဗော “ကိလေသော စေဝ ကိလေသ-
သမ္ပယုတ္တော စာ”တိပိ။ “ကိလေသသမ္ပယုတ္တော စေဝ နော စ ကိလေသော”တိပိ။
ရူပက္ခန္ဓော ကိလေသဝိပ္ပယုတ္တသံကိလေသိကာ။ စတ္တာရော ခန္ဓာ သိယာ
ကိလေသဝိပ္ပယုတ္တသံကိလေသိကာ၊ သိယာ ကိလေသဝိပ္ပယုတ္တအသံကိလေ-
သိကာ၊ သိယာ န ဝတ္တဗ္ဗော “ကိလေသဝိပ္ပယုတ္တသံကိလေသိကာ”တိပိ။
“ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ”တိပိ။ (၁၂)

ရူပက္ခန္ဓော န ဒဿနေန ပဟာတဗ္ဗော။ စတ္တာရော ခန္ဓာ သိယာ ဒဿနေန
ပဟာတဗ္ဗော၊ သိယာ န ဒဿနေန ပဟာတဗ္ဗော။ ရူပက္ခန္ဓော န ဘာဝနာယ

ပဟာတဗ္ဗော။ စတ္တာရော ခန္ဓာ သိယာ ဘာဝနာယ ပဟာတဗ္ဗော၊ သိယာ န ဘာဝနာယ ပဟာတဗ္ဗော။ ရူပက္ခန္ဓော န ဒဿနေန ပဟာတဗ္ဗဟေတုကော။ စတ္တာရော ခန္ဓာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကော၊ သိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကော။ ရူပက္ခန္ဓော န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ စတ္တာရော ခန္ဓာ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကော၊ သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကော။ ရူပက္ခန္ဓော အဝိတက္ကော။ စတ္တာရော ခန္ဓာ သိယာ သဝိတက္ကော၊ သိယာ အဝိတက္ကော။ ရူပက္ခန္ဓော အဝိစာရော။ စတ္တာရော ခန္ဓာ သိယာ သဝိစာရော၊ သိယာ အဝိစာရော။ ရူပက္ခန္ဓော အပ္ပိတိကော။ စတ္တာရော ခန္ဓာ သိယာ သပ္ပိတိကော၊ သိယာ အပ္ပိတိကော။ ရူပက္ခန္ဓော န ပီတိသဟဂတော။ စတ္တာရော ခန္ဓာ သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ ဒွေ ခန္ဓာ န သုခသဟဂတာ။ တယော ခန္ဓာ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။ ဒွေ ခန္ဓာ န ဥပေက္ခာသဟဂတာ။ တယော ခန္ဓာ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။

ရူပက္ခန္ဓော ကာမာဝစရော။ စတ္တာရော ခန္ဓာ သိယာ ကာမာဝစရော၊ သိယာ န ကာမာဝစရော။ ရူပက္ခန္ဓော န ရူပါဝစရော။ စတ္တာရော ခန္ဓာ သိယာ ရူပါဝစရော၊ သိယာ န ရူပါဝစရော။ ရူပက္ခန္ဓော န အရူပါဝစရော။ စတ္တာရော ခန္ဓာ သိယာ အရူပါဝစရော၊ သိယာ န အရူပါဝစရော။ ရူပက္ခန္ဓော ပရိယာပန္နော။ စတ္တာရော ခန္ဓာ သိယာ ပရိယာပန္နော၊ သိယာ အပရိယာပန္နော။ ရူပက္ခန္ဓော အနိယျာနိကော။ စတ္တာရော ခန္ဓာ သိယာ နိယျာနိကော၊ သိယာ အနိယျာနိကော။ ရူပက္ခန္ဓော အနိယတော။ စတ္တာရော ခန္ဓာ သိယာ နိယတာ၊ သိယာ အနိယတာ။ ရူပက္ခန္ဓော သဥတ္တရော။ စတ္တာရော ခန္ဓာ သိယာ သဥတ္တရော၊ သိယာ အနုတ္တရော။ ရူပက္ခန္ဓော အရဏော။ စတ္တာရော ခန္ဓာ သိယာ သရဏာ၊ သိယာ အရဏာတိ။ (၁၃)

ပဉ္စာပုစ္ဆကံ။

ခန္ဓဝိဘင်္ဂါ နိဋ္ဌိတော။

၂-အာယတနုဇိတင်္ဂိ

၁-သုတ္တန္တဘာဇနီယ

၁၅၄။ ဒွါဒသာယတနာနိ စက္ခာယတနံ ရူပါယတနံ သောတာယတနံ သဒ္ဓါယတနံ ဃာနာယတနံ ဂန္ဓာယတနံ ဇီဝါယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ။

စက္ခု အနိစ္စံ ဒုက္ခံ အနတ္တာ ဝိပရိဏာမဓမ္မံ၊ ရူပါ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။ သောတံ အနိစ္စံ ဒုက္ခံ အနတ္တာ ဝိပရိဏာမဓမ္မံ၊ သဒ္ဓါ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။ ဃာနံ အနိစ္စံ ဒုက္ခံ အနတ္တာ ဝိပရိဏာမဓမ္မံ၊ ဂန္ဓာ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။ ဇီဝါ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ၊ ရသာ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။ ကာယော အနိစ္စော ဒုက္ခော အနတ္တာ ဝိပရိဏာမဓမ္မော၊ ဖောဋ္ဌဗ္ဗာ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။ မနော အနိစ္စော ဒုက္ခော အနတ္တာ ဝိပရိဏာမဓမ္မော၊ ဓမ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ ဝိပရိဏာမဓမ္မာ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၁၅၅။ ဒွါဒသာယတနာနိ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇီဝါယတနံ ကာယာယတနံ မနာယတနံ ရူပါယတနံ သဒ္ဓါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဓမ္မာယတနံ။

၁၅၆။ တတ္ထ ကတမံ စက္ခာယတနံ၊ ယံ စက္ခု^၁ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော၊ ယေန စက္ခုနာ အနိဒဿနေန သပ္ပဋိဃေန ရူပံ သနိဒဿနံ သပ္ပဋိဃံ ပဿိ ဝါ ပဿတိ ဝါ ပဿိဿတိ ဝါ ပဿေ ဝါ၊ စက္ခုဓမ္မေတံ၊ စက္ခာယတနုဓမ္မေတံ၊ စက္ခုဓာတုပေသာ၊ စက္ခုန္တိယဓမ္မေတံ၊ လောကောပေသော၊ ဒွါရာပေသာ၊ သမုဒ္ဒေါပေသော၊ ပဏ္ဏရဓမ္မေတံ၊ ခေတ္တဓမ္မေတံ၊ ဝတ္ထုဓမ္မေတံ၊ နေတ္တဓမ္မေတံ၊ နယနဓမ္မေတံ၊ ဩရိမံ တိရဓမ္မေတံ၊ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ စက္ခာယတနံ။ (၁)

၁-စက္ခု (သိ၊ သျာ၊ က) အဘိ ၁-၁၅၇-ပိဋ္ဌေပိ။

၁၅၇။ တတ္ထ ကတမံ သောတာယတနံ၊ ယံ သောတံ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော၊ ယေန သောတေန အနိဒဿနေန သပ္ပဋိဃေန သဒ္ဓံ အနိဒဿနံ သပ္ပဋိဃံ သုဏိ ဝါ သုဏာတိ ဝါ သုဏိဿတိ ဝါ သုဏေ ဝါ၊ သောတဓမ္မတံ၊ သောတာယ-တနဓမ္မတံ၊ သောတဓာတုပေသာ၊ သောတိန္ဒြိယဓမ္မတံ၊ လောကောပေသော၊ ဒွါရာပေသာ၊ သမုဒ္ဒေါပေသော၊ ပဏ္ဍရဓမ္မတံ၊ ခေတ္တဓမ္မတံ၊ ဝတ္ထုဓမ္မတံ၊ ဩရိမံ တီရဓမ္မတံ၊ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ သောတာယတနံ။ (၂)

၁၅၈။ တတ္ထ ကတမံ ဃာနာယတနံ၊ ယံ ဃာနံ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော၊ ယေန ဃာနေန အနိဒဿနေန သပ္ပဋိဃေန ဂန္တံ အနိဒဿနံ သပ္ပဋိဃံ ဃာယိ ဝါ ဃာယတိ ဝါ ဃာယိဿတိ ဝါ ဃာယေ ဝါ၊ ဃာနဓမ္မတံ၊ ဃာနာယတနဓမ္မတံ၊ ဃာနဓာတုပေသာ၊ ဃာနိန္ဒြိယဓမ္မတံ၊ လောကောပေသော၊ ဒွါရာပေသာ၊ သမုဒ္ဒေါပေသော၊ ပဏ္ဍရဓမ္မတံ၊ ခေတ္တဓမ္မတံ၊ ဝတ္ထုဓမ္မတံ၊ ဩရိမံ တီရဓမ္မတံ၊ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ ဃာနာယတနံ။ (၃)

၁၅၉။ တတ္ထ ကတမံ ဇိဝှိယတနံ၊ ယာ ဇိဝှိ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော၊ ယာယ ဇိဝှိယ အနိဒဿနာယ သပ္ပဋိဃာယ ရသံ အနိဒဿနံ သပ္ပဋိဃံ သာယိ ဝါ သာယတိ ဝါ သာယိဿတိ ဝါ သာယေ ဝါ၊ ဇိဝှိပေသာ၊ ဇိဝှိယတနဓမ္မတံ၊ ဇိဝှိဓာတုပေသာ၊ ဇိဝှိန္ဒြိယဓမ္မတံ၊ လောကောပေသော၊ ဒွါရာပေသာ၊ သမုဒ္ဒေါ-ပေသော၊ ပဏ္ဍရဓမ္မတံ၊ ခေတ္တဓမ္မတံ၊ ဝတ္ထုဓမ္မတံ၊ ဩရိမံ တီရဓမ္မတံ၊ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ ဇိဝှိယတနံ။ (၄)

၁၆၀။ တတ္ထ ကတမံ ကာယာယတနံ၊ ယော ကာယော စတုန္တံ မဟာ-ဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော၊ ယေန ကာယေန အနိဒဿနေန သပ္ပဋိဃေန ဖောဋ္ဌဗ္ဗံ အနိဒဿနံ သပ္ပဋိဃံ ဖုသိ ဝါ ဖုသတိ ဝါ ဖုသိဿတိ ဝါ ဖုသေ ဝါ၊ ကာယောပေသော၊ ကာယာယတနဓမ္မတံ၊ ကာယဓာတုပေသာ၊ ကာယိန္ဒြိယဓမ္မတံ၊ လောကော-ပေသော၊ ဒွါရာပေသာ၊ သမုဒ္ဒေါပေသော၊ ပဏ္ဍရဓမ္မတံ၊ ခေတ္တဓမ္မတံ၊ ဝတ္ထုဓမ္မတံ၊ ဩရိမံ တီရဓမ္မတံ၊ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ ကာယာယတနံ။ (၅)

၁၆၁။ တတ္ထ ကတမံ မနာယတနံ၊ ဧကဝိဓေန မနာယတနံ—ဖဿ-
သမ္ပယုတ္တံ။

ဒုဝိဓေန မနာယတနံ—အတ္ထိ သဟေတုကံ၊ အတ္ထိ အဟေတုကံ။

တိဝိဓေန မနာယတနံ—အတ္ထိ ကုသလံ၊ အတ္ထိ အကုသလံ၊ အတ္ထိ အဗျာ-
ကတံ။

စတုဗ္ဗိဓေန မနာယတနံ—အတ္ထိ ကာမာဝစရံ၊ အတ္ထိ ရူပါဝစရံ၊ အတ္ထိ
အရူပါဝစရံ၊ အတ္ထိ အပရိယာပန္နံ။

ပဉ္စဝိဓေန မနာယတနံ—အတ္ထိ သုခိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ ဒုက္ခိန္ဒြိယ-
သမ္ပယုတ္တံ၊ အတ္ထိ သောမနသိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ ဒေါမနသိန္ဒြိယသမ္ပယုတ္တံ၊
အတ္ထိ ဥပေက္ခိန္ဒြိယသမ္ပယုတ္တံ။

ဆဗ္ဗိဓေန မနာယတနံ—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊
ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံ။ ဧဝံ ဆဗ္ဗိဓေန မနာယတနံ။

သတ္တဝိဓေန မနာယတနံ—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာန-
ဝိညာဏံ၊ ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု။
ဧဝံ သတ္တဝိဓေန မနာယတနံ။

အဋ္ဌဝိဓေန မနာယတနံ—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊
ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ အတ္ထိ သုခသဟဂတံ၊ အတ္ထိ ဒုက္ခသဟဂတံ၊
မနောဓာတု၊ မနောဝိညာဏဓာတု။ ဧဝံ အဋ္ဌဝိဓေန မနာယတနံ။

နဝဝိဓေန မနာယတနံ—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊
ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု အတ္ထိ
ကုသလံ၊ အတ္ထိ အကုသလံ၊ အတ္ထိ အဗျာကတံ။ ဧဝံ နဝဝိဓေန မနာယတနံ။

ဒသဝိဓေန မနာယတနံ—စက္ခုဝိညာဏံ၊ သောတဝိညာဏံ၊ ဃာနဝိညာဏံ၊
ဇိဝှိဝိညာဏံ၊ ကာယဝိညာဏံ အတ္ထိ သုခသဟဂတံ၊ အတ္ထိ ဒုက္ခသဟဂတံ၊
မနောဓာတု၊ မနောဝိညာဏဓာတု အတ္ထိ ကုသလံ၊ အတ္ထိ အကုသလံ၊ အတ္ထိ
အဗျာကတံ၊ ဧဝံ ဒသဝိဓေန မနာယတနံ။

ဧကဝိဓေန မနာယတနံ—ဖဿသမ္ပယုတ္တံ။

ဒုဝိဓေန မနာယတနံ—အတ္ထိ သဟေတုကံ၊ အတ္ထိ အဟေတုကံ။

တိဝိဓေန မနာယတနံ—အတ္ထိ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ အတ္ထိ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊ အတ္ထိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ။ပ။
ဧဝံ ဗဟုဝိဓေန မနာယတနံ။ ဣဒံ ဂုစ္စတိ မနာယတနံ။ (၆)

၁၆၂။ တတ္ထ ကတမံ ရူပါယတနံ၊ ယံ ရူပံ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ဝဏ္ဏနိဘာ သနိဒဿနံ သပ္ပဋိဃံ နီလံ ဝိတကံ လောဟိတကံ^၁ ဩဒါတံ ကာဠကံ မဉ္ဇိဋ္ဌကံ^၂ ဟရိ ဟရိဝဏ္ဏံ အမ္မင်္ဂရဝဏ္ဏံ ဒီဃံ ရဿံ အဏုံ ထူလံ ဝဋ္ဋံ ပရိမဏ္ဍလံ စတုရဿံ ဆဋ္ဌသံ အဋ္ဌသံ သောဠသံသံ နိန္နံ ထလံ ဆာယာ အာတပေါ အာလောကော အန္ဓကာရော အဟ္တာ မဟိကာ ဂူမော ရဇော စန္ဒမဏ္ဍလဿ ဝဏ္ဏနိဘာ သူရိယမဏ္ဍလဿ^၃ ဝဏ္ဏနိဘာ တာရကရူပါနံ ဝဏ္ဏနိဘာ အာဒါသ-မဏ္ဍလဿ ဝဏ္ဏနိဘာ မဏိသင်္ဃမုတ္တဝေဠရိယဿ ဝဏ္ဏနိဘာ ဇာတရူပရဇ-တဿ ဝဏ္ဏနိဘာ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စတုန္တံ မဟာဘူတာနံ ဥပါဒါယ ဝဏ္ဏနိဘာ သနိဒဿနံ သပ္ပဋိဃံ၊ ယံ ရူပံ သနိဒဿနံ သပ္ပဋိဃံ စက္ခုနာ အနိဒဿနေန သပ္ပဋိဇောန ပဿိ ဝါ ပဿတိ ဝါ ပဿိဿတိ ဝါ ပဿေ ဝါ၊ ရူပမ္ပေတံ၊ ရူပါယတနမ္ပေတံ၊ ရူပဓာတုပေသာ။ ဣဒံ ဂုစ္စတိ ရူပါယတနံ။ (၇)

၁၆၃။ တတ္ထ ကတမံ သဒ္ဓါယတနံ၊ ယော သဒ္ဓေါ စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဇော ဘောရိသဒ္ဓေါ မုဒိင်္ဂသဒ္ဓေါ^၄ သင်္ခိသဒ္ဓေါ ပဏဝသဒ္ဓေါ ဂီတသဒ္ဓေါ ဝါဒိတသဒ္ဓေါ သမ္ပသဒ္ဓေါ ပါဏိသဒ္ဓေါ သတ္တာနံ နိဗ္ဗေါသသဒ္ဓေါ ဓာတူနံ သန္နိဃာတသဒ္ဓေါ ဝါတသဒ္ဓေါ ဥဒကသဒ္ဓေါ မနုဿသဒ္ဓေါ အမနုဿသဒ္ဓေါ၊ ယော ဝါ ပနညောပိ အတ္ထိ သဒ္ဓေါ စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဇော၊ ယံ သဒ္ဓံ အနိဒဿနံ သပ္ပဋိဃံ သောတေန အနိဒဿနေန သပ္ပဋိဇောန သုဏိ ဝါ သုဏာတိ ဝါ သုဏိဿတိ ဝါ သုဏေ ဝါ၊ သဒ္ဓေါပေသော၊ သဒ္ဓါယတနမ္ပေတံ၊ သဒ္ဓဓာတု-ပေသာ။ ဣဒံ ဂုစ္စတိ သဒ္ဓါယတနံ။ (၈)

၁၆၄။ တတ္ထ ကတမံ ဂန္ဓာယတနံ၊ ယော ဂန္ဓော စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဇော မူလဂန္ဓော သာရဂန္ဓော တစဂန္ဓော ပတ္တဂန္ဓော ပုပ္ဖဂန္ဓော ဖလဂန္ဓော အာမဂန္ဓော ဝိဿဂန္ဓော သုဂန္ဓော ဒုဂ္ဂန္ဓော၊ ယော ဝါ ပနညောပိ အတ္ထိ ဂန္ဓော စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော

၁-ဝိတံ လောဟိတံ (သီ) ၂-မဇ္ဈေဋ္ဌကံ (သီ၊ သျှ) ၃-သူရိယမဏ္ဍလဿ (သီ၊ သျှ၊ ကံ)
၄-မုတိင်္ဂသဒ္ဓေါ (သီ)

သပ္ပဋိဇော၊ ယံ ဂန္ဓံ အနိဒဿနံ သပ္ပဋိဇံ ဃာနေန အနိဒဿနေန သပ္ပဋိဇောန ဃာယံ ဝါ ဃာယတိ ဝါ ဃာယိဿတိ ဝါ ဃာယေ ဝါ၊ ဂန္ဓောပေသော၊ ဂန္ဓာယတနမ္ပေတံ၊ ဂန္ဓဓာတုပေသာ။ ဣဒံ ဂုစ္စတိ ဂန္ဓာယတနံ။ (၉)

၁၆၅။ တတ္ထ ကတမံ ရသာယတနံ၊ ယော ရသော စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဇော မူလရသော ခန္ဓရသော တစရသော ပတ္တရသော ပုပ္ဖရသော ဖလရသော အမ္ဗိလံ မဓုရံ တိတ္ထကံ ကဋ္ဌကံ လောဏိကံ ခါရိကံ လမ္ဗိကံ^၁ ကသာဝေါ သာဒု အသာဒု၊ ယော ဝါ ပနညောပိ အတ္ထိ ရသော စတုန္တံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဇော၊ ယံ ရသံ အနိဒဿနံ သပ္ပဋိဇံ ဇိဝှါယ အနိဒဿနာယ သပ္ပဋိဃာယ သာယံ ဝါ သာယတိ ဝါ သာယိဿတိ ဝါ သာယေ ဝါ၊ ရသောပေသော၊ ရသာယတနမ္ပေတံ၊ ရသဓာတုပေသာ။ ဣဒံ ဂုစ္စတိ ရသာယတနံ။ (၁၀)

၁၆၆။ တတ္ထ ကတမံ ဖောဋ္ဌဗ္ဗာယတနံ၊ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဋံ မုဒုကံ သဏှံ ဖရသံ သုခသမ္ပဿံ ဒုက္ခသမ္ပဿံ ဂရုကံ လဟုကံ၊ ယံ ဖောဋ္ဌဗ္ဗံ အနိဒဿနံ သပ္ပဋိဇံ ကာယေန အနိဒဿနေန သပ္ပဋိဇောန ဖုသိ ဝါ ဖုသတိ ဝါ ဖုသိဿတိ ဝါ ဖုသေ ဝါ၊ ဖောဋ္ဌဗ္ဗောပေသော၊ ဖောဋ္ဌဗ္ဗာယတနမ္ပေတံ၊ ဖောဋ္ဌဗ္ဗဓာတုပေသာ။ ဣဒံ ဂုစ္စတိ ဖောဋ္ဌဗ္ဗာယတနံ။ (၁၁)

၁၆၇။ တတ္ထ ကတမံ ဓမ္မာယတနံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ယဉ္စ ရူပံ အနိဒဿနသပ္ပဋိဇံ ဓမ္မာယတနပရိယာပန္တံ အသင်္ခတာ စ ဓာတု။

တတ္ထ ကတမော ဝေဒနာက္ခန္ဓော၊ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿသမ္ပယုတ္တော။ ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။ တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။ ဧဝံ ဗဟုဝိဓေန ဝေဒနာက္ခန္ဓော။ အယံ ဂုစ္စတိ ဝေဒနာက္ခန္ဓော။ (၁)

တတ္ထ ကတမော သညာက္ခန္ဓော၊ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပယုတ္တော။ ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေတုကော။ တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊

အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။ပ။ ဧဝံ ဗဟုဝိဓေန သညာက္ခန္ဓော။ အယံ ဝုစ္စတိ သညာက္ခန္ဓော။ (၂)

တတ္ထ ကတမော သင်္ခါရက္ခန္ဓော၊ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တ-
သမ္ပယုတ္တော။ ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ န ဟေတု။
တိဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ
အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။ပ။ ဧဝံ ဗဟုဝိဓေန
သင်္ခါရက္ခန္ဓော။ အယံ ဝုစ္စတိ သင်္ခါရက္ခန္ဓော။ (၃)

တတ္ထ ကတမံ ရူပံ အနိဒဿနအပ္ပဋိဃံ ဓမ္မာယတနပရိယာပနံ၊ ဣတ္ထိန္ဒြိယံ
ပုရိသိန္ဒြိယံ။ပ။ ကဗဠိကာရော အာဟာရော။ ဣဒံ ဝုစ္စတိ ရူပံ အနိဒဿန-
အပ္ပဋိဃံ ဓမ္မာယတနပရိယာပနံ။ (၄)

တတ္ထ ကတမာ အသင်္ခိတာ ဓာတု၊ ရာဂက္ခယော ဒေါသက္ခယော၊
မောဟက္ခယော။ အယံ ဝုစ္စတိ အသင်္ခိတာ ဓာတု။ (၅)

ဣဒံ ဝုစ္စတိ ဓမ္မာယတနံ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၁၆၈။ ဒွါဒသာယတနာနိ စက္ခာယတနံ ရူပါယတနံ သောတာယတနံ
သဒ္ဓါယတနံ ဃာနာယတနံ ဂန္ဓာယတနံ ဇီဝါယတနံ ရသာယတနံ ကာယာ-
ယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ။

၁၆၉။ ဒွါဒသနံ အာယတနာနံ ကတိ ကုသလော၊ ကတိ အကုသလော၊
ကတိ အဗျာကတော။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၁၇၀။ ဒသာယတနာ အဗျာကတော။ ဒွါယတနာ သိယာ ကုသလော၊ သိယာ
အကုသလော၊ သိယာ အဗျာကတော။ ဒသာယတနာ န ဝတ္တဗ္ဗာ “သုခါယ
ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊
“အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ မနာယတနံ သိယာ သုခါယ

ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ။ ဓမ္မာယတနံ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ န ဝတ္တဗ္ဗံ “သုခါယ ဝေဒနာယ သမ္ပယုတ္တံ” နှိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ” နှိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ” နှိပိ။ ဒဿာယတနာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ၊ ဒွါယတနာ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။

ပဇ္ဇာယတနာ ဥပါဒိန္နုပါဒါနိယာ။ သဒ္ဓါယတနံ အနုပါဒိန္နုပါဒါနိယံ။ စတ္တာရော အာယတနာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒါနိယာ။ ဒွါယတနာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ ဒဿာယတနာ အသံကိလိဋ္ဌသံကိလေသိကာ၊ ဒွါယတနာ သိယာ သံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။ ဒဿာယတနာ အဝိတက္ကအဝိစာရ။ မနာယတနံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ။ ဓမ္မာယတနံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ၊ သိယာ န ဝတ္တဗ္ဗံ “သဝိတက္ကသဝိစာရ” နှိပိ၊ “အဝိတက္ကဝိစာရမတ္တံ” နှိပိ၊ “အဝိတက္ကအဝိစာရ” နှိပိ။ ဒဿာယတနာ န ဝတ္တဗ္ဗာ “ဝီတိသဟဂတာ” တိပိ၊ “သုခသဟဂတာ” တိပိ၊ “ဥပေက္ခာသဟဂတာ” တိပိ။ ဒွါယတနာ သိယာ ဝီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဝတ္တဗ္ဗာ “ဝီတိသဟဂတာ” တိပိ၊ “သုခသဟဂတာ” တိပိ၊ “ဥပေက္ခာသဟဂတာ” တိပိ။

ဒဿာယတနာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ ဒွါယတနာ သိယာ ဒဿနေန ပဟာတဗ္ဗာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ ဒဿာယတနာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒွါယတနာ သိယာ ဒဿနေန န ပဟာတဗ္ဗဟေတုကာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒဿာယတနာ နေဝါစယဂါမိနာပစယဂါမိနော။ ဒွါယတနာ သိယာ အာစယဂါမိနော၊ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော။ ဒဿာယတနာ နေဝသေက္ခနာသေက္ခာ။ ဒွါယတနာ သိယာ သေက္ခာ၊ သိယာ

အသေက္ခာ၊ သိယာ နေဝသေက္ခနာသေက္ခာ။ ဒသာယတနာ ပရိတ္တာ။ ဒွါယတနာ သိယာ ပရိတ္တာ၊ သိယာ မဟဂ္ဂတာ၊ သိယာ အပ္ပမာဏာ။ ဒသာယတနာ အနာရမ္မဏာ။ ဒွါယတနာ သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာရမ္မဏာ”တိပိ၊ “အပ္ပမာဏာ-ရမ္မဏာ”တိပိ။ ဒသာယတနာ မဇ္ဈိမာ။ ဒွါယတနာ သိယာ ဟိနာ၊ သိယာ မဇ္ဈိမာ၊ သိယာ ပဏီတာ။ ဒသာယတနာ အနိယတာ။ ဒွါယတနာ သိယာ မိစ္ဆတ္တနိယတာ၊ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။

ဒသာယတနာ အနာရမ္မဏာ။ ဒွါယတနာ သိယာ မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ။ ပဉ္စာယတနာ သိယာ ဥပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော၊ န ဝတ္တဗ္ဗာ “အနုပ္ပန္နာ”တိ။ သဒ္ဓါယတနံ သိယာ ဥပ္ပန္နံ၊ သိယာ အနုပ္ပန္နံ၊ န ဝတ္တဗ္ဗံ “ဥပ္ပါဒိ”တိ။ ပဉ္စာယတနာ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ ဓမ္မာယတနံ သိယာ ဥပ္ပန္နံ၊ သိယာ အနုပ္ပန္နံ၊ သိယာ ဥပ္ပါဒိ၊ သိယာ န ဝတ္တဗ္ဗံ “ဥပ္ပန္န”န္တိပိ၊ “အနုပ္ပန္န”န္တိပိ၊ “ဥပ္ပါဒိ”တိပိ။ ဧကာဒသာယတနာ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ ဓမ္မာယတနံ သိယာ အတီတံ၊ သိယာ အနာဂတံ၊ သိယာ ပစ္စုပ္ပန္နံ၊ သိယာ န ဝတ္တဗ္ဗံ “အတီတ”န္တိပိ၊ “အနာဂတ”န္တိပိ၊ “ပစ္စုပ္ပန္န”န္တိပိ။ ဒသာယတနာ အနာရမ္မဏာ။ ဒွါယတနာ သိယာ အတီတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတီတာ-ရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဒသာယတနာ အနာရမ္မဏာ။ ဒွါယတနာ သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တ-ဗဟိဒ္ဓါရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အဇ္ဈတ္တာရမ္မဏာ”တိပိ၊ “ဗဟိဒ္ဓါ-ရမ္မဏာ”တိပိ၊ “အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ”တိပိ။ ရူပါယတနံ သနိဒဿနသပ္ပဋိဃံ။ နဝါယတနာ အနိဒဿနသပ္ပဋိဃာ။ ဒွါယတနာ အနိဒဿနသပ္ပဋိဃာ။

၂-ဒုက

၁၇၁။ ဧကာဒသာယတနာ န ဟေတု။ ဓမ္မာယတနံ သိယာ ဟေတု၊ သိယာ န ဟေတု။ ဒသာယတနာ အဟေတုကာ။ ဒွါယတနာ သိယာ သဟေတုကာ၊ သိယာ အဟေတုကာ။ ဒသာယတနာ ဟေတုရိပ္ပယုတ္တာ။ ဒွါယတနာ သိယာ ဟေတုသမ္ပယုတ္တာ၊ သိယာ ဟေတုရိပ္ပယုတ္တာ။ ဒသာယတနာ န ဝတ္တဗ္ဗာ

“ဟေတူ စေဝ သဟေတုကာ စာ”တိပိ။ “သဟေတုကာ စေဝ န စ ဟေတူ”-
 တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “ဟေတု စေဝ သဟေတုကဉ္စာ”တိ။ သိယာ
 သဟေတုကဉ္စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗံ “သဟေတုကဉ္စေဝ န စ
 ဟေတူ”တိ။ ဓမ္မာယတနံ သိယာ ဟေတု စေဝ သဟေတုကဉ္စာ။ သိယာ
 သဟေတုကဉ္စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗံ “ဟေတု စေဝ သဟေတု-
 ကဉ္စာ”တိပိ။ “သဟေတုကဉ္စေဝ န စ ဟေတူ”တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ
 “ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စာ”တိပိ။ “ဟေတုသမ္ပယုတ္တာ စေဝ န စ
 ဟေတူ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ”တိ။
 သိယာ ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗံ “ဟေတု-
 သမ္ပယုတ္တဉ္စေဝ န စ ဟေတူ”တိ။ ဓမ္မာယတနံ သိယာ ဟေတု စေဝ ဟေတု-
 သမ္ပယုတ္တဉ္စာ။ သိယာ ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗံ “ဟေတု
 စေဝ ဟေတုသမ္ပယုတ္တဉ္စာ”တိပိ။ “ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတူ”တိပိ။
 ဒသာယတနာ န ဟေတုအဟေတုကာ။ မနာယတနံ သိယာ န ဟေတု-
 သဟေတုကံ။ သိယာ န ဟေတုအဟေတုကံ။ ဓမ္မာယတနံ သိယာ န ဟေတု-
 သဟေတုကံ။ သိယာ န ဟေတုအဟေတုကံ။ သိယာ န ဝတ္တဗ္ဗံ “န ဟေတု-
 သဟေတုက”န္တိပိ။ “န ဟေတုအဟေတုက”န္တိပိ။ (၁)

ဧကာဒသာယတနာ သပ္ပစ္စယာ။ ဓမ္မာယတနံ သိယာ သပ္ပစ္စယံ။ သိယာ
 အပ္ပစ္စယံ။ ဧကာဒသာယတနာ သင်္ခိတံ။ ဓမ္မာယတနံ သိယာ သင်္ခိတံ။ သိယာ
 အသင်္ခိတံ။ ရူပါယတနံ သင်္ခိဒဿနံ။ ဧကာဒသာယတနာ အင်္ခိဒဿနာ။
 ဒသာယတနာ သပ္ပဋိဃာ။ ဒွါယတနာ အပ္ပဋိဃာ။ ဒသာယတနာ ရူပါ။
 မနာယတနံ အရူပံ။ ဓမ္မာယတနံ သိယာ ရူပံ။ သိယာ အရူပံ။ ဒသာယတနာ
 လောကီယာ။ ဒွါယတနာ သိယာ လောကီယာ။ သိယာ လောကုတ္တရာ၊ ဧကေနိ
 ဝိညေယျာ၊ ဧကေနိ န ဝိညေယျာ။ (၂)

ဧကာဒသာယတနာ နော အာသဝါ။ ဓမ္မာယတနံ သိယာ အာသဝေါ၊
 သိယာ နော အာသဝေါ။ ဒသာယတနာ သာသဝါ။ ဒွါယတနာ သိယာ
 သာသဝါ။ သိယာ အနာသဝါ။ ဒသာယတနာ အာသဝဝိပ္ပယုတ္တာ။ ဒွါယတနာ
 သိယာ အာသဝသမ္ပယုတ္တာ။ သိယာ အာသဝဝိပ္ပယုတ္တာ။ ဒသာယတနာ န
 ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါစာ”တိ။ သာသဝါ စေဝ နော စ အာသဝါ။
 မနာယတနံ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ သာသဝဉ္စာ”တိ။ သိယာ သာသဝဉ္စေဝ
 နော စ အာသဝေါ။ သိယာ န ဝတ္တဗ္ဗံ “သာသဝဉ္စေဝ နော စ အာသဝေါ”တိ။
 ဓမ္မာယတနံ သိယာ အာသဝေါ စေဝ သာသဝဉ္စာ။ သိယာ သာသဝဉ္စေဝ နော

စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ သာသဝဉ္ဇာ”တိပိ၊ “သာသဝဉ္ဇေ နော စ အာသဝေါ”တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝေါ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တာ”တိ၊ သိယာ အာသဝသမ္ပယုတ္တဉ္ဇေ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗံ “အာသဝသမ္ပယုတ္တဉ္ဇေ နော စ အာသဝေါ”တိ။ ဓမ္မာယတနံ သိယာ အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္ဇ၊ သိယာ အာသဝသမ္ပယုတ္တဉ္ဇေ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္ဇာ”တိပိ၊ “အာသဝသမ္ပယုတ္တဉ္ဇေ နော စ အာသဝေါ”တိပိ။ ဒသာယတနာ အာသဝဝိပ္ပယုတ္တသာသဝေါ၊ ဒွါယတနာ သိယာ အာသဝဝိပ္ပယုတ္တသာသဝေါ၊ သိယာ အာသဝဝိပ္ပယုတ္တအနာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝဝိပ္ပယုတ္တသာသဝေါ”တိပိ၊ “အာသဝဝိပ္ပယုတ္တအနာသဝေါ”တိပိ။ (၃)

ဧကာဒသာယတနာ နော သံယောဇနာ။ ဓမ္မာယတနံ သိယာ သံယောဇနံ၊ သိယာ နော သံယောဇနံ။ ဒသာယတနာ သံယောဇနိယာ။ ဒွါယတနာ သိယာ သံယောဇနိယာ၊ သိယာ အသံယောဇနိယာ။ ဒသာယတနာ သံယောဇနဝိပ္ပယုတ္တာ။ ဒွါယတနာ သိယာ သံယောဇနသမ္ပယုတ္တာ၊ သိယာ သံယောဇနဝိပ္ပယုတ္တာ။ ဒသာယတနာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိ၊ သံယောဇနိယာ စေဝ နော စ သံယောဇနာ။ မနာယတနံ န ဝတ္တဗ္ဗံ “သံယောဇနဉ္ဇေ သံယောဇနိယဉ္ဇာ”တိ၊ သိယာ သံယောဇနိယဉ္ဇေ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗံ “သံယောဇနိယဉ္ဇေ နော စ သံယောဇန”န္တိ။ ဓမ္မာယတနံ သိယာ သံယောဇနဉ္ဇေ သံယောဇနိယဉ္ဇ၊ သိယာ သံယောဇနိယဉ္ဇေ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗံ “သံယောဇနဉ္ဇေ သံယောဇနိယ”န္တိပိ၊ “သံယောဇနိယဉ္ဇေ နော စ သံယောဇန”န္တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စာ”တိပိ၊ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “သံယောဇနဉ္ဇေ သံယောဇနသမ္ပယုတ္တဉ္ဇာ”တိ၊ သိယာ သံယောဇနသမ္ပယုတ္တဉ္ဇေ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗံ “သံယောဇနသမ္ပယုတ္တဉ္ဇေ နော စ သံယောဇန”န္တိ။ ဓမ္မာယတနံ သိယာ သံယောဇနဉ္ဇေ သံယောဇနသမ္ပယုတ္တဉ္ဇ၊ သိယာ သံယောဇနသမ္ပယုတ္တဉ္ဇေ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗံ “သံယောဇနဉ္ဇေ သံယောဇနသမ္ပယုတ္တဉ္ဇာ”တိပိ၊ “သံယောဇနသမ္ပယုတ္တဉ္ဇေ နော စ သံယောဇန”န္တိပိ။ ဒသာယတနာ

သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ။ ဒွါယတနာ သိယာ သံယောဇနဝိပ္ပယုတ္တ-
သံယောဇနိယာ။ သိယာ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ။ သိယာ န
ဝတ္တဗ္ဗာ “သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ”တိပိ။ “သံယောဇနဝိပ္ပယုတ္တ-
အသံယောဇနိယာ”တိပိ။ (၄)

ဧကာဒသာယတနာ နော ဂန္ထာ။ ဓမ္မာယတနံ သိယာ ဂန္ထော။ သိယာ နော
ဂန္ထော။ ဒသာယတနာ ဂန္ထနိယာ။ ဒွါယတနာ သိယာ ဂန္ထနိယာ။ သိယာ
အဂန္ထနိယာ။ ဒသာယတနာ ဂန္ထဝိပ္ပယုတ္တာ။ ဒွါယတနာ သိယာ ဂန္ထ-
သမ္ပယုတ္တာ။ သိယာ ဂန္ထဝိပ္ပယုတ္တာ။ ဒသာယတနာ န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ
ဂန္ထနိယာ စာ”တိ။ ဂန္ထနိယာ စေဝ နော စ ဂန္ထာ။ မနာယတနံ န ဝတ္တဗ္ဗံ
“ဂန္ထော စေဝ ဂန္ထနိယဉ္စာ”တိ။ သိယာ ဂန္ထနိယဉ္စေဝ နော စ ဂန္ထော။
သိယာ န ဝတ္တဗ္ဗံ “ဂန္ထနိယဉ္စေဝ နော စ ဂန္ထော”တိ။ ဓမ္မာယတနံ သိယာ
ဂန္ထော စေဝ ဂန္ထနိယဉ္စာ။ သိယာ ဂန္ထနိယဉ္စေဝ နော စ ဂန္ထော။ သိယာ န
ဝတ္တဗ္ဗံ “ဂန္ထော စေဝ ဂန္ထနိယဉ္စာ”တိပိ။ “ဂန္ထနိယဉ္စေဝ နော စ ဂန္ထော”-
တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိပိ။ “ဂန္ထ-
သမ္ပယုတ္တာ စေဝ နော စ ဂန္ထာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “ဂန္ထော စေဝ
ဂန္ထသမ္ပယုတ္တာ”တိ။ သိယာ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော။ သိယာ န
ဝတ္တဗ္ဗံ “ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော”တိ။ ဓမ္မာယတနံ သိယာ ဂန္ထော
စေဝ ဂန္ထသမ္ပယုတ္တာ။ သိယာ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော။ သိယာ
န ဝတ္တဗ္ဗံ “ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တာ”တိပိ။ “ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ
ဂန္ထော”တိပိ။ ဒသာယတနာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ ဒွါယတနာ သိယာ
ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ သိယာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ သိယာ န ဝတ္တဗ္ဗာ
“ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ”တိပိ။ “ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ”တိပိ။ (၅)

ဧကာဒသာယတနာ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။
ဓမ္မာယတနံ သိယာ နိဝရဏံ။ သိယာ နော နိဝရဏံ။ ဒသာယတနာ
နိဝရဏိယာ။ ဒွါယတနာ သိယာ နိဝရဏိယာ။ သိယာ အနိဝရဏိယာ။
ဒသာယတနာ နိဝရဏဝိပ္ပယုတ္တာ။ ဒွါယတနာ သိယာ နိဝရဏသမ္ပယုတ္တာ။
သိယာ နိဝရဏဝိပ္ပယုတ္တာ။ ဒသာယတနာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ
နိဝရဏိယာ စာ”တိ။ နိဝရဏိယာ စေဝ နော စ နိဝရဏာ။ မနာယတနံ န
ဝတ္တဗ္ဗံ “နိဝရဏဉ္စေဝ နိဝရဏိယဉ္စာ”တိ။ သိယာ နိဝရဏိယဉ္စေဝ နော စ
နိဝရဏံ။ သိယာ န ဝတ္တဗ္ဗံ “နိဝရဏိယဉ္စေဝ နော စ နိဝရဏ”န္တိ။ ဓမ္မာယတနံ
သိယာ နိဝရဏဉ္စေဝ နိဝရဏိယဉ္စာ။ သိယာ နိဝရဏိယဉ္စေဝ နော စ နိဝရဏံ။

သိယာ န ဝတ္တဗ္ဗံ “နီဝရဏဉ္စေ နီဝရဏိယဉ္စာ”တိပိ။ “နီဝရဏိယဉ္စေ နော စ နီဝရဏ”န္တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “နီဝရဏာ စေ နီဝရဏသမ္ပယုတ္တာ စာ”တိပိ။ “နီဝရဏသမ္ပယုတ္တာ စေ နော စ နီဝရဏာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “နီဝရဏဉ္စေ နီဝရဏသမ္ပယုတ္တဉ္စာ”တိ။ သိယာ နီဝရဏသမ္ပယုတ္တဉ္စေ နော စ နီဝရဏံ။ သိယာ န ဝတ္တဗ္ဗံ “နီဝရဏသမ္ပယုတ္တဉ္စေ နော စ နီဝရဏ”န္တိ။ ဓမ္မာယတနံ သိယာ နီဝရဏဉ္စေ နီဝရဏသမ္ပယုတ္တဉ္စာ။ သိယာ နီဝရဏသမ္ပယုတ္တဉ္စေ နော စ နီဝရဏံ။ သိယာ န ဝတ္တဗ္ဗံ “နီဝရဏဉ္စေ နီဝရဏသမ္ပယုတ္တဉ္စာ”တိပိ။ “နီဝရဏသမ္ပယုတ္တဉ္စေ နော စ နီဝရဏ”န္တိပိ။ ဒသာယတနာ နီဝရဏဝိပ္ပယုတ္တနီဝရဏိယာ။ ဒွါယတနာ သိယာ နီဝရဏဝိပ္ပယုတ္တနီဝရဏိယာ။ သိယာ နီဝရဏဝိပ္ပယုတ္တအနီဝရဏိယာ။ သိယာ န ဝတ္တဗ္ဗာ “နီဝရဏဝိပ္ပယုတ္တနီဝရဏိယာ”တိပိ။ “နီဝရဏဝိပ္ပယုတ္တအနီဝရဏိယာ”တိပိ။ (၈)

ဧကာဒသာယတနာ နော ပရာမာသာ။ ဓမ္မာယတနံ သိယာ ပရာမာသာ။ သိယာ နော ပရာမာသာ။ ဒသာယတနာ ပရာမဋ္ဌာ။ ဒွါယတနာ သိယာ ပရာမဋ္ဌာ။ သိယာ အပရာမဋ္ဌာ။ ဒသာယတနာ ပရာမာသဝိပ္ပယုတ္တာ။ မနာယတနံ သိယာ ပရာမာသသမ္ပယုတ္တံ။ သိယာ ပရာမာသဝိပ္ပယုတ္တံ။ ဓမ္မာယတနံ သိယာ ပရာမာသသမ္ပယုတ္တံ။ သိယာ ပရာမာသဝိပ္ပယုတ္တံ။ သိယာ န ဝတ္တဗ္ဗံ “ပရာမာသသမ္ပယုတ္တ”န္တိပိ။ “ပရာမာသဝိပ္ပယုတ္တ”န္တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “ပရာမာသာ စေ ပရာမဋ္ဌာ စာ”တိ။ ပရာမဋ္ဌာ စေ နော စ ပရာမာသာ။ မနာယတနံ န ဝတ္တဗ္ဗံ “ပရာမာသာ စေ ပရာမဋ္ဌာ”တိ။ သိယာ ပရာမဋ္ဌဉ္စေ နော စ ပရာမာသာ။ သိယာ န ဝတ္တဗ္ဗံ “ပရာမဋ္ဌဉ္စေ နော စ ပရာမာသာ”တိ။ ဓမ္မာယတနံ သိယာ ပရာမာသာ စေ ပရာမဋ္ဌာ။ သိယာ ပရာမဋ္ဌဉ္စေ နော စ ပရာမာသာ။ သိယာ န ဝတ္တဗ္ဗံ “ပရာမာသာ စေ ပရာမဋ္ဌာ”တိပိ။ “ပရာမဋ္ဌဉ္စေ နော စ ပရာမာသာ”တိပိ။ ဒသာယတနာ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ။ ဒွါယတနာ သိယာ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ။ သိယာ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌာ။ သိယာ န ဝတ္တဗ္ဗာ “ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ”တိပိ။ “ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌာ”တိပိ။ (၉)

ဒသာယတနာ အနာရမ္ပဏာ။ မနာယတနံ သာရမ္ပဏံ။ ဓမ္မာယတနံ သိယာသာရမ္ပဏံ။ သိယာ အနာရမ္ပဏံ။ မနာယတနံ စိတ္တံ။ ဧကာဒသာယတနာ နော စိတ္တာ။ ဧကာဒသာယတနာ အစေတသိကာ။ ဓမ္မာယတနံ သိယာ စေတသိကံ။ သိယာ အစေတသိကံ။ ဒသာယတနာ စိတ္တဝိပ္ပယုတ္တာ။ ဓမ္မာယတနံ သိယာ စိတ္တသမ္ပယုတ္တံ။ သိယာ စိတ္တဝိပ္ပယုတ္တံ။ မနာယတနံ န ဝတ္တဗ္ဗံ “စိတ္တေန

သမ္ပယုတ္တ”န္တိပိ။ “စိတ္တေန ဝိပဿယုတ္တ”န္တိပိ။ ဒဿယတနံ စိတ္တဝိသံသဋ္ဌာ။ ဓမ္မာ-
ယတနံ သိယာ စိတ္တသံသဋ္ဌံ၊ သိယာ စိတ္တဝိသံသဋ္ဌံ။ မနာယတနံ န ဝတ္တဗ္ဗံ “စိတ္တေန
သံသဋ္ဌ”န္တိပိ။ “စိတ္တေန ဝိသံသဋ္ဌ”န္တိပိ။ ဆာယတနာ နော စိတ္တသမုဋ္ဌာနာ။
ဆာယတနာ သိယာ စိတ္တသမုဋ္ဌာနာ၊ သိယာ နော စိတ္တသမုဋ္ဌာနာ။ ဧကာ-
ဒဿယတနာ နော စိတ္တသဟဘုနော။ ဓမ္မာယတနံ သိယာ စိတ္တသဟဘူ၊
သိယာ နော စိတ္တသဟဘူ။ ဧကာဒဿယတနာ နော စိတ္တာနုပရိဝတ္တိနော။
ဓမ္မာယတနံ သိယာ စိတ္တာနုပရိဝတ္တိ၊ သိယာ နော စိတ္တာနုပရိဝတ္တိ။ ဧကာ-
ဒဿယတနာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ ဓမ္မာယတနံ သိယာ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနံ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနံ။ ဧကာဒဿယတနာ နော
စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ ဓမ္မာယတနံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာန-
သဟဘူ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ ဧကာဒဿယတနာ နော
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။ ဓမ္မာယတနံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ-
နုပရိဝတ္တိ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။ (၁၀)

ဆာယတနာ အဇ္ဈတ္တိကာ။ ဆာယတနာ ဗာဟိရာ။ နဝါယတနာ ဥပါဒါ။
ဒွါယတနာ နော ဥပါဒါ။ ဓမ္မာယတနံ သိယာ ဥပါဒါ၊ သိယာ နော ဥပါဒါ။
ပဉ္စာယတနာ ဥပါဒိန္နာ။ သဒ္ဓါယတနံ အနုပါဒိန္နံ။ ဆာယတနာ သိယာ
ဥပါဒိန္နာ၊ သိယာ အနုပါဒိန္နာ။ ဧကာဒဿယတနာ နော ဥပါဒါနာ။
ဓမ္မာယတနံ သိယာ ဥပါဒါနံ၊ သိယာ နော ဥပါဒါနံ။ ဒဿယတနာ ဥပါဒါနိ-
ယာ။ ဒွါယတနာ သိယာ ဥပါဒါနိယာ၊ သိယာ အနုပါဒါနိယာ။ ဒဿယတနာ
ဥပါဒါနဝိပဿယုတ္တာ။ ဒွါယတနာ သိယာ ဥပါဒါနသမ္ပယုတ္တာ၊ သိယာ ဥပါဒါန-
ဝိပဿယုတ္တာ။ ဒဿယတနာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေ ဥပါဒါနိယာ စာ”တိ၊
ဥပါဒါနိယာ စေ နော စ ဥပါဒါနာ။ မနာယတနံ န ဝတ္တဗ္ဗံ “ဥပါဒါနဉ္စေ
ဥပါဒါနိယဉ္စာ”တိ၊ သိယာ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗံ
“ဥပါဒါနိယဉ္စေ နော စ ဥပါဒါန”န္တိပိ။ ဓမ္မာယတနံ သိယာ ဥပါဒါနဉ္စေ ဥပါ-
ဒါနိယဉ္စေ၊ သိယာ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗံ “ဥပါဒါ-
နဉ္စေ ဥပါဒါနိယဉ္စာ”တိပိ။ “ဥပါဒါနိယဉ္စေ နော စ ဥပါဒါန”န္တိပိ။ ဒဿ-
ယတနာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေ ဥပါဒါနသမ္ပယုတ္တာ စာ”တိပိ။ “ဥပါဒါန-
သမ္ပယုတ္တာ စေ နော စ ဥပါဒါနာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “ဥပါဒါနိယဉ္စေ
ဥပါဒါနသမ္ပယုတ္တာ”တိ၊ သိယာ ဥပါဒါနသမ္ပယုတ္တဉ္စေ နော စ ဥပါဒါနံ၊
သိယာ န ဝတ္တဗ္ဗံ “ဥပါဒါနသမ္ပယုတ္တဉ္စေ နော စ ဥပါဒါန”န္တိပိ။ ဓမ္မာယတနံ
သိယာ ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တဉ္စေ၊ သိယာ ဥပါဒါနသမ္ပယုတ္တဉ္စေ နော စ

ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗံ “ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တဉ္စာ”တိပိ။ “ဥပါဒါန-
သမ္ပယုတ္တဉ္စေ နော စ ဥပါဒါန”န္တိပိ။ ဒသာယတနာ ဥပါဒါနဝိပ္ပယုတ္တ
ဥပါဒါနိယာ။ ဒွါယတနာ သိယာ ဥပါဒါနသမ္ပယုတ္တဥပါဒါနိယာ၊ သိယာ
ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယာ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနဝိပ္ပယုတ္တ ဥပါ-
ဒါနိယာ”တိပိ။ “ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယာ”တိပိ။ (၁၁)

ဧကာဒသာယတနာ နော ကိလေသာ။ ဓမ္မာယတနံ သိယာ ကိလေသော၊
သိယာ နော ကိလေသော။ ဒသာယတနာ သံကိလေသိကာ။ ဒွါယတနာ
သိယာ သံကိလေသိကာ၊ သိယာ အသံကိလေသိကာ။ ဒသာယတနာ အသံ-
ကိလိဋ္ဌာ။ ဒွါယတနာ သိယာ သံကိလိဋ္ဌာ၊ သိယာ အသံကိလိဋ္ဌာ။ ဒသာယတနာ
ကိလေသဝိပ္ပယုတ္တ။ ဒွါယတနာ သိယာ ကိလေသသမ္ပယုတ္တ၊ သိယာ
ကိလေသဝိပ္ပယုတ္တ။ ဒသာယတနာ န ဝတ္တဗ္ဗာ “ကိလေသာ စေ သံကိလေသိ-
ကာ စာ”တိ။ သံကိလေသိကာ စေ နော စ ကိလေသာ။ မနာယတနံ န ဝတ္တဗ္ဗံ
“ကိလေသော စေ သံကိလေသိကဉ္စာ”တိ။ သိယာ သံကိလေသိကဉ္စေ
နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗံ “သံကိလေသိကဉ္စေ နော စ
ကိလေသော”တိ။ ဓမ္မာယတနံ သိယာ ကိလေသော စေ သံကိလေသိကဉ္စာ၊
သိယာ သံကိလေသိကဉ္စေ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗံ “ကိလေ-
သော စေ သံကိလေသိကဉ္စာ”တိပိ။ “သံကိလေသိကဉ္စေ နော စ ကိလေ-
သော”တိပိ။ ဒသာယတနာ န ဝတ္တဗ္ဗာ “ကိလေသာ စေ သံကိလိဋ္ဌာ စာ”တိပိ။
“သံကိလိဋ္ဌာ စေ နော စ ကိလေသာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ “ကိလေ-
သော စေ သံကိလိဋ္ဌဉ္စာ”တိ။ သိယာ သံကိလိဋ္ဌဉ္စေ နော စ ကိလေသော၊
သိယာ န ဝတ္တဗ္ဗံ “သံကိလိဋ္ဌဉ္စေ နော စ ကိလေသော”တိ။ ဓမ္မာယတနံ
သိယာ ကိလေသော စေ သံကိလိဋ္ဌာ၊ သိယာ သံကိလိဋ္ဌဉ္စေ နော စ
ကိလေသော၊ သိယာ န ဝတ္တဗ္ဗံ “ကိလေသော စေ သံကိလိဋ္ဌဉ္စာ”တိပိ။
“သံကိလိဋ္ဌဉ္စေ နော စ ကိလေသော”တိပိ။

ဒသာယတနာ န ဝတ္တဗ္ဗာ “ကိလေသာ စေ ကိလေသသမ္ပယုတ္တ စာ”တိပိ။
“ကိလေသသမ္ပယုတ္တ စေ နော စ ကိလေသာ”တိပိ။ မနာယတနံ န ဝတ္တဗ္ဗံ
“ကိလေသော စေ ကိလေသသမ္ပယုတ္တဉ္စာ”တိ။ သိယာ ကိလေသသမ္ပယုတ္တဉ္စေ
နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗံ “ကိလေသသမ္ပယုတ္တဉ္စေ နော စ
ကိလေသော”တိ။ ဓမ္မာယတနံ သိယာ ကိလေသော စေ ကိလေသသမ္ပယုတ္တဉ္စာ၊
သိယာ ကိလေသသမ္ပယုတ္တဉ္စေ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗံ
“ကိလေသော စေ ကိလေသသမ္ပယုတ္တဉ္စာ”တိပိ။ “ကိလေသသမ္ပယုတ္တဉ္စေ

နော စ ကိလေသော”တိပိ။ ဒသာယတနာ ကိလေသဝိပ္ပယုတ္တသံကိလေသိကာ။ ဒွါယတနာ သိယာ ကိလေသဝိပ္ပယုတ္တသံကိလေသိကာ၊ သိယာ ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသဝိပ္ပယုတ္တသံကိလေသိကာ”တိပိ။ “ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ”တိပိ။ (၁၂)

ဒသာယတနာ န ဒဿနေန ပဟာတဗ္ဗာ။ ဒွါယတနာ သိယာ ဒဿနေန ပဟာတဗ္ဗာ၊ သိယာ န ဒဿနေန ပဟာတဗ္ဗာ။ ဒသာယတနာ န ဘာဝနာယ ပဟာတဗ္ဗာ။ ဒွါယတနာ သိယာ ဘာဝနာယ ပဟာတဗ္ဗာ၊ သိယာ န ဘာဝနာယ ပဟာတဗ္ဗာ။ ဒသာယတနာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ ဒွါယတနာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ သိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ ဒသာယတနာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒွါယတနာ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒသာယတနာ အဝိတက္ကာ။ ဒွါယတနာ သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ ဒသာယတနာ အဝိစာရာ။ ဒွါယတနာ သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။ ဒသာယတနာ အပ္ပိတိကာ။ ဒွါယတနာ သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ။ ဒသာယတနာ န ပီတိသဟဂတာ။ ဒွါယတနာ သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ ဒသာယတနာ န သုခသဟဂတာ။ ဒွါယတနာ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။ ဒသာယတနာ န ဥပေက္ခာသဟဂတာ။ ဒွါယတနာ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။

ဒသာယတနာ ကာမာဝစရာ။ ဒွါယတနာ သိယာ ကာမာဝစရာ၊ သိယာ န ကာမာဝစရာ။ ဒသာယတနာ န ရူပါဝစရာ။ ဒွါယတနာ သိယာ ရူပါဝစရာ၊ သိယာ န ရူပါဝစရာ။ ဒသာယတနာ န အရူပါဝစရာ။ ဒွါယတနာ သိယာ အရူပါဝစရာ၊ သိယာ န အရူပါဝစရာ။ ဒသာယတနာ ပရိယာပန္နာ။ ဒွါယတနာ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။ ဒသာယတနာ အနိယျာနိကာ။ ဒွါယတနာ သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ။ ဒသာယတနာ အနိယတာ။ ဒွါယတနာ သိယာ နိယတာ၊ သိယာ အနိယတာ။ ဒသာယတနာ သဉ္စတ္တရာ။ ဒွါယတနာ သိယာ သဉ္စတ္တရာ၊ သိယာ အနုတ္တရာ။ ဒသာယတနာ အရဏာ။ ဒွါယတနာ သိယာ သရဏာ၊ သိယာ အရဏာတိ။ (၁၃)

ပဉ္စာပုစ္ဆကံ။

အာယတနဝိဘင်္ဂီ နိဋ္ဌိတော။

၃-ဓာတုဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၁၇၂။ ဆ ဓာတုယော ပထဝီဓာတု^၁ အာပေါဓာတု တေဇောဓာတု ဝါယောဓာတု အာကာသဓာတု ဝိညာဏဓာတု။

၁၇၃။ တတ္ထ ကတမာ ပထဝီဓာတု၊ ပထဝီဓာတုဒွယံ အတ္ထိ အဇ္ဈတ္တိကာ၊ အတ္ထိ ဗာဟိရာ။ တတ္ထ ကတမာ အဇ္ဈတ္တိကာ ပထဝီဓာတု၊ ယံ အဇ္ဈတ္တံ ပစ္စတ္တံ ကက္ခဋ္ဌံ ခရိဂတံ ကက္ခဋ္ဌတ္တံ ကက္ခဋ္ဌဘာဝေါ အဇ္ဈတ္တံ ဥပါဒိန္နံ။ သေယျထိဒံ၊ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု^၂ အဋ္ဌိ အဋ္ဌိမိဉ္ဇံ^၃ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ပါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရိသံ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ အဇ္ဈတ္တံ ပစ္စတ္တံ ကက္ခဋ္ဌံ ခရိဂတံ ကက္ခဋ္ဌတ္တံ ကက္ခဋ္ဌဘာဝေါ အဇ္ဈတ္တံ ဥပါဒိန္နံ။ အယံ ဝုစ္စတိ အဇ္ဈတ္တိကာ ပထဝီဓာတု။

တတ္ထ ကတမာ ဗာဟိရာ ပထဝီဓာတု၊ ယံ ဗာဟိရံ ကက္ခဋ္ဌံ ခရိဂတံ ကက္ခဋ္ဌတ္တံ ကက္ခဋ္ဌဘာဝေါ ဗဟိဒ္ဓါ အနုပါဒိန္နံ။ သေယျထိဒံ၊ အယော လောဟံ တိပု သီသံ သန္တု^၄ မုတ္တာ မဏိ ဝေဠုရိယော သင်္ခေါ သိလာ ပဝါဠိ ရဇေတံ ဇာတရူပံ လောဟိတင်္ဂော^၅ မသာရဂလ္လံ တိဏံ ကဋ္ဌံ သက္ကရာ ကဋ္ဌလံ^၆ ဘူမိ ပါသာဏော ပဗ္ဗတော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ဗာဟိရံ ကက္ခဋ္ဌံ ခရိဂတံ ကက္ခဋ္ဌတ္တံ ကက္ခဋ္ဌဘာဝေါ ဗဟိဒ္ဓါ အနုပါဒိန္နံ။ အယံ ဝုစ္စတိ ဗာဟိရာ ပထဝီဓာတု။ ယာ စ အဇ္ဈတ္တိကာ ပထဝီဓာတု ယာ စ ဗာဟိရာ ပထဝီဓာတု၊ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ပထဝီဓာတု။ (၁)

၁၇၄။ တတ္ထ ကတမာ အာပေါဓာတု၊ အာပေါဓာတုဒွယံ အတ္ထိ အဇ္ဈတ္တိကာ၊ အတ္ထိ ဗာဟိရာ။ တတ္ထ ကတမာ အဇ္ဈတ္တိကာ အာပေါဓာတု၊ ယံ အဇ္ဈတ္တံ ပစ္စတ္တံ အာပေါ အာပေါဂတံ သိနေဟော သိနေဟဂတံ^၇ ဗန္ဓနတ္တံ ရူပဿ အဇ္ဈတ္တံ ဥပါဒိန္နံ။ သေယျထိဒံ၊ ပိတ္တံ သေမံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ အဿု ဝဿာ ခေဠော သိဃံာဏိကာ လသိကာ မုတ္တံ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ

၁-ပဋ္ဌဝီဓာတု (သီ၊ သျာ) ဧဝမုပရိပိ။

၄-သန္တု (သျာ)

၆-ကထလံ (က)

၂-နဟာရု (သီ)

၅-လောဟိတင်္ဂေါ (သျာ၊ က)၊ လောဟိတင်္ဂော (?)

၇-သေဟော သေဟဂတံ (သျာ)

၃-အဋ္ဌိမိဉ္ဇံ (သီ)

အဇ္ဈတ္တံ ပစ္စတ္တံ အာပေါ အာပေါဂတံ သိနေဟော သိနေဟဂတံ ဗန္ဓနတ္တံ ရူပဿ အဇ္ဈတ္တံ ဥပါဒိန္နံ။ အယံ ဝုစ္စတိ အဇ္ဈတ္တိကာ အာပေါဓာတု။

တတ္ထ ကတမာ ဗာဟိရာ အာပေါဓာတု၊ ယံ ဗာဟိရံ အာပေါ အာပေါဂတံ သိနေဟော သိနေဟဂတံ ဗန္ဓနတ္တံ ရူပဿ ဗဟိဒ္ဓါ အနုပါဒိန္နံ။ သေယျထိဒံ၊ မူလရသော ခန္ဓရသော တစရသော ပတ္တရသော ပုပ္ဖရသော ဖလရသော ခီရံ ဒဓိ သပ္ပိ နဝနီတံ တေလံ မရ ဖာဏိတံ ဘုမ္မာနိ ဝါ ဥဒကာနိ အန္တလိက္ခာနိ ဝါ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ဗာဟိရံ အာပေါ အာပေါဂတံ သိနေဟော သိနေဟဂတံ ဗန္ဓနတ္တံ ရူပဿ ဗဟိဒ္ဓါ အနုပါဒိန္နံ။ အယံ ဝုစ္စတိ ဗာဟိရာ အာပေါဓာတု။ ယာ စ အဇ္ဈတ္တိကာ အာပေါဓာတု ယာ စ ဗာဟိရာ အာပေါဓာတု၊ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ အာပေါဓာတု။ (၂)

၁၇၅။ တတ္ထ ကတမာ တေဇောဓာတု၊ တေဇောဓာတုဒွယံ အတ္ထိ အဇ္ဈတ္တိကာ၊ အတ္ထိ ဗာဟိရာ။ တတ္ထ ကတမာ အဇ္ဈတ္တိကာ တေဇောဓာတု၊ ယံ အဇ္ဈတ္တံ ပစ္စတ္တံ တေဇော တေဇောဂတံ ဥသ္မာ ဥသ္မာဂတံ ဥသုမံ ဥသုမဂတံ အဇ္ဈတ္တံ ဥပါဒိန္နံ။ သေယျထိဒံ၊ ယေန စ သန္တပ္ပတိ၊ ယေန စ ဇီရိယတိ၊ ယေန စ ပရိချယတိ၊ ယေန စ အသိတပီတခါယိတသာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတိ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ အဇ္ဈတ္တံ ပစ္စတ္တံ တေဇော တေဇောဂတံ ဥသ္မာ ဥသ္မာဂတံ ဥသုမံ ဥသုမဂတံ အဇ္ဈတ္တံ ဥပါဒိန္နံ။ အယံ ဝုစ္စတိ အဇ္ဈတ္တိကာ တေဇောဓာတု။

တတ္ထ ကတမာ ဗာဟိရာ တေဇောဓာတု၊ ယံ ဗာဟိရံ တေဇော တေဇောဂတံ ဥသ္မာ ဥသ္မာဂတံ ဥသုမံ ဥသုမဂတံ ဗဟိဒ္ဓါ အနုပါဒိန္နံ။ သေယျထိဒံ၊ ကဋ္ဌဂ္ဂိ ပလာလဂ္ဂိ^၁ တိဏဂ္ဂိ ဂေါမယဂ္ဂိ ထုသဂ္ဂိ သင်္ကာရဂ္ဂိ ဣန္ဒဂ္ဂိ အဂ္ဂိသန္တာပေါ သူရိယသန္တာပေါ ကဋ္ဌသန္နိစယသန္တာပေါ တိဏသန္နိ- စယသန္တာပေါ ခေသသန္နိစယသန္တာပေါ ဘဏ္ဍသန္နိစယသန္တာပေါ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ဗာဟိရံ တေဇော တေဇောဂတံ ဥသ္မာ ဥသ္မာဂတံ ဥသုမံ ဥသုမဂတံ ဗဟိဒ္ဓါ အနုပါဒိန္နံ။ အယံ ဝုစ္စတိ ဗာဟိရာ တေဇောဓာတု။ ယာ စ အဇ္ဈတ္တိကာ တေဇောဓာတု ယာ စ ဗာဟိရာ တေဇောဓာတု၊ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ တေဇောဓာတု။ (၃)

၁၇၆။ တတ္ထ ကတမာ ဝါယောဓာတု၊ ဝါယောဓာတုဒွယံ အတ္ထိ အဇ္ဈတ္တိကာ၊ အတ္ထိ ဗာဟိရာ။ တတ္ထ ကတမာ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယံ အဇ္ဈတ္တိ ပစ္စတ္တံ ဝါယော ဝါယောဂတံ ထမ္ဘိတတ္တံ ရူပဿ အဇ္ဈတ္တိ ဥပါဒိန္နံ။ သေယျထိဒံ၊ ဥဒ္ဓင်္ဂမာ ဝါတာ၊ အစောဂမာ ဝါတာ၊ ကုစ္ဆိသယာ ဝါတာ၊ ကောဋ္ဌာသယာ ဝါတာ၊ အင်္ဂမင်္ဂါနုသာရိနော ဝါတာ၊ သတ္တကဝါတာ၊ ခုရကဝါတာ၊ ဥပ္ပလကဝါတာ၊ အဿာသော ပဿာသော ဣတိ ဝါ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ အဇ္ဈတ္တိ ပစ္စတ္တံ ဝါယော ဝါယောဂတံ ထမ္ဘိတတ္တံ ရူပဿ အဇ္ဈတ္တိ ဥပါဒိန္နံ။ အယံ ဝုစ္စတိ အဇ္ဈတ္တိကာ ဝါယောဓာတု။

တတ္ထ ကတမာ ဗာဟိရာ ဝါယောဓာတု၊ ယံ ဗာဟိရံ ဝါယော ဝါယောဂတံ ထမ္ဘိတတ္တံ ရူပဿ ဗဟိဒ္ဓါ အနုပါဒိန္နံ။ သေယျထိဒံ၊ ပုရတ္ထိမာ ဝါတာ၊ ပစ္စိမာ ဝါတာ၊ ဥတ္တရာ ဝါတာ၊ ဒက္ခိဏာ ဝါတာ၊ သရဇာ ဝါတာ၊ အရဇာ ဝါတာ၊ သီတာ ဝါတာ၊ ဥဏှာ ဝါတာ၊ ပရိတ္တာ ဝါတာ၊ အဓိမတ္တာ ဝါတာ၊ ကာဠုဝါတာ၊ ဝေရမ္ဘဝါတာ၊ ပက္ခဝါတာ၊ သုပဏ္ဏဝါတာ၊ တာလဝဏ္ဏဝါတာ၊ ဝိရူပနဝါတာ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ဗာဟိရံ ဝါယော ဝါယောဂတံ ထမ္ဘိတတ္တံ ရူပဿ ဗဟိဒ္ဓါ အနုပါဒိန္နံ။ အယံ ဝုစ္စတိ ဗာဟိရာ ဝါယောဓာတု။ ယာ စ အဇ္ဈတ္တိကာ ဝါယောဓာတု ယာ စ ဗာဟိရာ ဝါယောဓာတု၊ တဒေကဇ္ဈ အဘိသညူဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ဝါယောဓာတု။ (၄)

၁၇၇။ တတ္ထ ကတမာ အာကာသဓာတု၊ အာကာသဓာတုဒွယံ အတ္ထိ အဇ္ဈတ္တိကာ၊ အတ္ထိ ဗာဟိရာ။ တတ္ထ ကတမာ အဇ္ဈတ္တိကာ အာကာသဓာတု၊ ယံ အဇ္ဈတ္တိ ပစ္စတ္တံ အာကာသော အာကာသဂတံ အဃံ အဃဂတံ ဝိဝရော ဝိဝရဂတံ အသမ္ပုဋ္ဌံ မံသလောဟိတေဟိ အဇ္ဈတ္တိ ဥပါဒိန္နံ။ သေယျထိဒံ၊ ကဏ္ဍစိန္တံ နာသစိန္တံ မုခဒ္ဓါရံ၊ ယေန စ အသိတပီတခါယိတသာယိတံ အဇ္ဈောဟရတိ၊ ယတ္ထ စ အသိတပီတခါယိတသာယိတံ သန္တိဋ္ဌတိ၊ ယေန စ အသိတပီတခါယိတသာယိတံ အစောဘာဂံ နိက္ခမတိ၊ ယံ ဝါ ပနညမ္ပိ အတ္ထိ အဇ္ဈတ္တိ ပစ္စတ္တံ အာကာသော အာကာသဂတံ အဃံ အဃဂတံ ဝိဝရော ဝိဝရဂတံ အသမ္ပုဋ္ဌံ မံသလောဟိတေဟိ အဇ္ဈတ္တိ ဥပါဒိန္နံ။ အယံ ဝုစ္စတိ အဇ္ဈတ္တိကာ အာကာသဓာတု။

တတ္ထ ကတမာ ဗာဟိရာ အာကာသဓာတု၊ ယံ ဗာဟိရံ အာကာသော အာကာသဂတံ အဃံ အဃဂတံ ဝိဝရော ဝိဝရဂတံ အသမ္ပုဋ္ဌံ စတူဟိ

မဟာဘူတေဟိ ဗဟိဒ္ဓါ အနုပါဒိန္နံ။ အယံ ဝုစ္စတိ ဗဟိရာ အာကာသဓာတု။
ယာ စ အဇ္ဈတ္တိကာ အာကာသဓာတု ယာ စ ဗဟိရာ အာကာသဓာတု၊ တဒေ-
ကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ အာကာသဓာတု။ (၅)

၁၇၈။ တတ္ထ ကတမာ ဝိညာဏဓာတု၊ စက္ခုဝိညာဏဓာတု သောတ-
ဝိညာဏဓာတု ဃာနဝိညာဏဓာတု ဇီဝိဝိညာဏဓာတု ကာယဝိညာဏ-
ဓာတု မနောဝိညာဏဓာတု။ အယံ ဝုစ္စတိ ဝိညာဏဓာတု။ (၆)

ဣမာ ဆ ဓာတုယော။

၁၇၉။ အပရာပိ ဆ ဓာတုယော သုခဓာတု ဒုက္ခဓာတု သောမနဿဓာတု
ဒေါမနဿဓာတု ဥပေက္ခာဓာတု အဝိဇ္ဇာဓာတု။

၁၈၀။ တတ္ထ ကတမာ သုခဓာတု၊ ယံ ကာယိကံ သာတံ ကာယိကံ
သုခံ ကာယသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ ကာယသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ။ အယံ ဝုစ္စတိ သုခဓာတု။ (၁)

တတ္ထ ကတမာ ဒုက္ခဓာတု၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ
ကာယသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ
ဒုက္ခာ ဝေဒနာ။ အယံ ဝုစ္စတိ ဒုက္ခဓာတု။ (၂)

တတ္ထ ကတမာ သောမနဿဓာတု၊ ယံ စေတသိကံ သာတံ စေတသိကံ
သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
သာတာ သုခါ ဝေဒနာ။ အယံ ဝုစ္စတိ သောမနဿဓာတု။ (၃)

တတ္ထ ကတမာ ဒေါမနဿဓာတု၊ ယံ စေတသိကံ အသာတံ စေတသိကံ
ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အသာတာ ဒုက္ခာ ဝေဒနာ။ အယံ ဝုစ္စတိ ဒေါမနဿဓာတု။ (၄)

တတ္ထ ကတမာ ဥပေက္ခာဓာတု၊ ယံ စေတသိကံ နေဝ သာတံ နာသာတံ
စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ
ဝေဒနာ။ အယံ ဝုစ္စတိ ဥပေက္ခာဓာတု။ (၅)

တတ္ထ ကတမာ အဝိဇ္ဇာဓာတု၊ ယံ အညာဏံ အဒဿနံ အနဘိသမယော
အနနုဗောဓော အသမ္မောဓော အပ္ပဋ္ဌိဝေဓော အသင်္ဂါဟဏာ အပရိယောဂါ-
ဟဏာ အသမပေက္ခနာ အပစ္စဝေက္ခဏာ အပစ္စက္ခကမ္ပံ ဒုမ္မေန္တံ ဗာလျံ

အသမ္ပဇဉ် မောဟော ပမောဟော သမ္မောဟော အဝိဇ္ဇာ အဝိဇ္ဇောယော
အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ၊ အဝိဇ္ဇာလင်္ဂီ မောဟော
အကုသလမူလံ။ အယံ ဝုစ္စတိ အဝိဇ္ဇာဓာတု။ (၆)

ဣမာ ဆ ဓာတုယော။

၁၈၁။ အပရာပိ ဆ ဓာတုယော ကာမဓာတု ဗျာပါဒဓာတု ဝိဟိံသာ-
ဓာတု နေက္ခမ္မဓာတု အဗျာပါဒဓာတု အဝိဟိံသာဓာတု။

၁၈၂။ တတ္ထ ကတမာ ကာမဓာတု၊ ကာမပဋိသံယုတ္တော တက္ကော
ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ စေတသော အဘိနိရောပနာ မိစ္ဆာ-
သင်္ကပ္ပေါ။ အယံ ဝုစ္စတိ ကာမဓာတု။ ဟေဋ္ဌတော အဝိစိနိရယံ ပရိယန္တံ
ကရိတွာ ဥပရိတော ပရနိမ္မိတဝသဝတ္တိ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိ
အန္တရေ ဧတ္တာဝစရာ ဧတ္ထ ပရိယာပန္နာ ခန္ဓဓာတုအာယတနာ ရူပါ^၁ ဝေဒနာ
သညာ သင်္ခါရာ ဝိညာဏံ။ အယံ ဝုစ္စတိ ကာမဓာတု။ (၁)

တတ္ထ ကတမာ ဗျာပါဒဓာတု၊ ဗျာပါဒပဋိသံယုတ္တော တက္ကော ဝိတက္ကော။ပ။
မိစ္ဆာသင်္ကပ္ပေါ။ အယံ ဝုစ္စတိ ဗျာပါဒဓာတု။ ဒသသု ဝါ အာဃာတဝတ္ထုသု
စိတ္တဿ အာဃာတော ပဋိဃာတော ပဋိဃံ ပဋိဝိရောဓော ကောပေါ
ပကောပေါ သမ္ပကောပေါ ဒေါသော ပဒေါသော သမ္ပဒေါသော စိတ္တဿ
ဗျာပတ္တိ မနောပဒေါသော ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္တံ ဒေါသော ဒုဿနာ
ဒုဿိတတ္တံ ဗျာပတ္တိ ဗျာပဇ္ဇနာ ဝိရောဓော ပဋိဝိရောဓော စက္ကိတ္တံ အသုရောပေါ
အနတ္တမနတာ စိတ္တဿ။ အယံ ဝုစ္စတိ ဗျာပါဒဓာတု။ (၂)

တတ္ထ ကတမာ ဝိဟိံသာဓာတု၊ ဝိဟိံသာပဋိသံယုတ္တော တက္ကော
ဝိတက္ကော။ပ။ မိစ္ဆာသင်္ကပ္ပေါ။ အယံ ဝုစ္စတိ ဝိဟိံသာဓာတု။ ဣဓေကဇ္ဇော
ပါဏိနာ ဝါ လေဉ္ဇနာ ဝါ ဒဏ္ဍေန ဝါ သဏ္ဍေန ဝါ ရဇ္ဈယာ ဝါ
အညတရညတရေန သတ္တေ ဝိဟေဋ္ဌေတိ၊ ယာ ဧဝရူပါ ဟေဋ္ဌနာ ဝိဟေဋ္ဌနာ
ဟိံသနာ ဝိဟိံသနာ ရောသနာ ဝိရောသနာ ပရူပဃာတော။ အယံ ဝုစ္စတိ
ဝိဟိံသာဓာတု။ (၃)

တတ္ထ ကတမာ နေက္ခမ္မဓာတု၊ နေက္ခမ္မပဋိသံယုတ္တော တက္ကော ဝိတက္ကော။ပ။
သမ္မာသင်္ကပ္ပေါ။ အယံ ဝုစ္စတိ နေက္ခမ္မဓာတု။ သဗ္ဗေပိ ကုသလာ ဓမ္မာ
နေက္ခမ္မဓာတု။ (၄)

တတ္ထ ကတမာ အဗျာပါဒဓာတု၊ အဗျာပါဒပဋိသံယုတ္တော တက္ကော
ဝိတက္ကော။ပ။ သမ္မာသင်္ကပ္ပေါ။ အယံ ဝုစ္စတိ အဗျာပါဒဓာတု။ ယာ သတ္တေသု
မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္တံ မေတ္တာစေတောဝိမုတ္တိ။ အယံ ဝုစ္စတိ
အဗျာပါဒဓာတု။ (၅)

တတ္ထ ကတမာ အဝိဟိံသာဓာတု၊ အဝိဟိံသာပဋိသံယုတ္တော တက္ကော
ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ စေတသော အဘိနိရောပနာ သမ္မာ-
သင်္ကပ္ပေါ။ အယံ ဝုစ္စတိ အဝိဟိံသာဓာတု။ ယာ သတ္တေသု ကရုဏာယနာ
ကရုဏာယိတတ္တံ ကရုဏာစေတောဝိမုတ္တိ။ အယံ ဝုစ္စတိ အဝိဟိံသာဓာတု။ (၆)

ဣမာ ဆ ဓာတုယော။

ဣတိ ဣမာနိ တိဏိ ဆက္ကာနိ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ
အဋ္ဌာရသ ဓာတုယော ဟောန္တိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၁၈၃။ အဋ္ဌာရသ ဓာတုယော စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု
သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု ဃာနဓာတု ဂန္ဓဓာတု
ဃာနဝိညာဏဓာတု ဇိဝှိဓာတု ရသဓာတု ဇိဝှိဝိညာဏဓာတု ကာယဓာတု
ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု မနောဓာတု ဓမ္မဓာတု မနောဝိညာဏ-
ဓာတု။

၁၈၄။ တတ္ထ ကတမာ စက္ခုဓာတု၊ ယံ စက္ခုစတုန္တံ မဟာဘူတာနံ ဥပါဒါယ
ပသာဒေါ။ပ။ သုညော ဂါမောပေသော။ အယံ ဝုစ္စတိ စက္ခုဓာတု။ (၁)

တတ္ထ ကတမာ ရူပဓာတု၊ ယံ ရူပံ စတုန္တံ မဟာဘူတာနံ ဥပါဒါယ
ဝဏ္ဏနိဘာ။ပ။ ရူပဓာတုပေသော။ အယံ ဝုစ္စတိ ရူပဓာတု။ (၂)

တတ္ထ ကတမာ စက္ခုဝိညာဏဓာတု၊ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ
စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ
ဝိညာဏက္ခန္ဓော တဇ္ဇာစက္ခုဝိညာဏဓာတု။ အယံ ဝုစ္စတိ စက္ခုဝိညာဏ-
ဓာတု။ (၃)

တတ္ထ ကတမာ သောတဓာတု၊ ယံ သောတံ စတုနံ မဟာဘူတာနံ ဥပါဒါယ ပဿဒေါ။ပ။ သုညော ဂါမောပေသော။ အယံ ဝုစ္စတိ သောတဓာတု။ (၄)

တတ္ထ ကတမာ သဒ္ဓဓာတု၊ ယော သဒ္ဓေါ စတုနံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော။ပ။ သဒ္ဓဓာတုပေသာ။ အယံ ဝုစ္စတိ သဒ္ဓဓာတု။ (၅)

တတ္ထ ကတမာ သောတဝိညာဏဓာတု၊ သောတဉ္စ ပဋိစ္စ သဒ္ဓေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာသောတဝိညာဏဓာတု။ အယံ ဝုစ္စတိ သောတဝိညာဏဓာတု။ (၆)

တတ္ထ ကတမာ ဃာနဓာတု၊ ယံ ဃာနံ စတုနံ မဟာဘူတာနံ ဥပါဒါယ ပဿဒေါ။ပ။ သုညော ဂါမောပေသော။ အယံ ဝုစ္စတိ ဃာနဓာတု။ (၇)

တတ္ထ ကတမာ ဂန္ဓဓာတု၊ ယော ဂန္ဓော စတုနံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော။ပ။ ဂန္ဓဓာတုပေသာ။ အယံ ဝုစ္စတိ ဂန္ဓဓာတု။ (၈)

တတ္ထ ကတမာ ဃာနဝိညာဏဓာတု၊ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာဃာနဝိညာဏဓာတု။ အယံ ဝုစ္စတိ ဃာနဝိညာဏဓာတု။ (၉)

တတ္ထ ကတမာ ဇီဝါဓာတု၊ ယာ ဇီဝါ စတုနံ မဟာဘူတာနံ ဥပါဒါယ ပဿဒေါ။ပ။ သုညော ဂါမောပေသော။ အယံ ဝုစ္စတိ ဇီဝါဓာတု။ (၁၀)

တတ္ထ ကတမာ ရသဓာတု၊ ယော ရသော စတုနံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော။ပ။ ရသဓာတုပေသာ။ အယံ ဝုစ္စတိ ရသဓာတု။ (၁၁)

တတ္ထ ကတမာ ဇီဝိဝိညာဏဓာတု၊ ဇီဝဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာဇီဝိဝိညာဏဓာတု။ အယံ ဝုစ္စတိ ဇီဝိဝိညာဏဓာတု။ (၁၂)

တတ္ထ ကတမာ ကာယဓာတု၊ ယော ကာယော စတုနံ မဟာဘူတာနံ ဥပါဒါယ ပဿဒေါ။ပ။ သုညော ဂါမောပေသော။ အယံ ဝုစ္စတိ ကာယဓာတု။ (၁၃)

တတ္ထ ကတမာ ဖောဋ္ဌဗ္ဗဓာတု၊ ပထဝီဓာတု။ပ။ ဖောဋ္ဌဗ္ဗဓာတုပေသာ။ အယံ
 ဝုစ္စတိ ဖောဋ္ဌဗ္ဗဓာတု။ (၁၄)

တတ္ထ ကတမာ ကာယဝိညာဏဓာတု၊ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗဓာတု စ ဥပ္ပဇ္ဇတိ
 စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ
 ဝိညာဏက္ခန္ဓော တဇ္ဇာကာယဝိညာဏဓာတု။ အယံ ဝုစ္စတိ ကာယဝိညာဏ-
 ဓာတု။ (၁၅)

တတ္ထ ကတမာ မနောဓာတု၊ စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓ-
 သမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ
 မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာမနောဓာတု။ သောတဝိညာဏ-
 ဓာတုယာ။ပ။ ဃာနဝိညာဏဓာတုယာ။ပ။ ဇိဝှိဝိညာဏဓာတုယာ။ပ။ ကာယ-
 ဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ
 ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာ-
 မနောဓာတု၊ သဗ္ဗဓမ္မေသု ဝါ ပန ပဌမသမန္နာဟာရော ဥပ္ပဇ္ဇတိ စိတ္တံ မနော
 မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော
 တဇ္ဇာမနောဓာတု။ အယံ ဝုစ္စတိ မနောဓာတု။ (၁၆)

တတ္ထ ကတမာ ဓမ္မဓာတု၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊
 ယဉ္စ ရူပံ အနိဒဿနအပ္ပဋိဃံ ဓမ္မာယတနပရိယာပန္နံ အသင်္ခတာ စ ဓာတု။

တတ္ထ ကတမော ဝေဒနာက္ခန္ဓော၊ ဧကဝိဓေန ဝေဒနာက္ခန္ဓော—ဖဿ-
 သမ္ပယုတ္တော။ ဒုဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ
 အဟေတုကော။ တိဝိဓေန ဝေဒနာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ
 အကုသလော၊ အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန ဝေဒနာက္ခန္ဓော။ပ။
 ဧဝံ ဗဟုဝိဓေန ဝေဒနာက္ခန္ဓော။ အယံ ဝုစ္စတိ ဝေဒနာက္ခန္ဓော။ (၁)

တတ္ထ ကတမော သညာက္ခန္ဓော၊ ဧကဝိဓေန သညာက္ခန္ဓော—ဖဿသမ္ပ-
 ယုတ္တော။ ဒုဝိဓေန သညာက္ခန္ဓော—အတ္ထိ သဟေတုကော၊ အတ္ထိ အဟေ-
 တုကော။ တိဝိဓေန သညာက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊
 အတ္ထိ အဗျာကတော။ပ။ ဧဝံ ဒသဝိဓေန သညာက္ခန္ဓော။ပ။ ဧဝံ ဗဟုဝိဓေန
 သညာက္ခန္ဓော။ အယံ ဝုစ္စတိ သညာက္ခန္ဓော။ (၂)

တတ္ထ ကတမော သင်္ခါရက္ခန္ဓော၊ ဧကဝိဓေန သင်္ခါရက္ခန္ဓော—စိတ္တသမ္ပ-
 ယုတ္တော။ ဒုဝိဓေန သင်္ခါရက္ခန္ဓော—အတ္ထိ ဟေတု၊ အတ္ထိ အဟေတု။ တိဝိဓေန
 သင်္ခါရက္ခန္ဓော—အတ္ထိ ကုသလော၊ အတ္ထိ အကုသလော၊ အတ္ထိ အဗျာကတော။ပ။

ဧဝံ ဒသဝိဓေန သင်္ခါရက္ခန္ဓော။ပ။ ဧဝံ ဗဟုဝိဓေန သင်္ခါရက္ခန္ဓော။ အယံ ဝုစ္စတိ သင်္ခါရက္ခန္ဓော။ (၃)

တတ္ထ ကတမံ ရူပံ အနိဒဿနအပ္ပဋိဃံ ဓမ္မာယတနပရိယာပနံ၊ ဣတ္ထိန္ဒြိယံ။ပ။ ကဗဠိကာရော အာဟာရော။ ဣဒံ ဝုစ္စတိ ရူပံ အနိဒဿနအပ္ပဋိဃံ ဓမ္မာယတနပရိယာပနံ။ (၄)

တတ္ထ ကတမာ အသင်္ခိတာ ဓာတု၊ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။ အယံ ဝုစ္စတိ အသင်္ခိတာ ဓာတု။ အယံ ဝုစ္စတိ ဓမ္မဓာတု။ (၅-၁၇)

တတ္ထ ကတမာ မနောဝိညာဏဓာတု၊ စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ မနောဓာတု၊ မနောဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ သောတဝိညာဏဓာတုယာ။ပ။ ဃာနဝိညာဏဓာတုယာ။ပ။ ဇီဝါဝိညာဏဓာတုယာ။ပ။ ကာယဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ မနောဓာတု၊ မနောဓာတုယာပိ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာမနောဝိညာဏဓာတု။ အယံ ဝုစ္စတိ မနောဝိညာဏဓာတု။ (၁၈)

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာသုစ္ဆက

၁၈၅။ အဋ္ဌာရသ ဓာတုယော စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု ဇီဝါဓာတု ရသဓာတု ဇီဝါဝိညာဏဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု။

၁၈၆။ အဋ္ဌာရသနံ ဓာတူနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ - ဇိက

၁၈၇။ သောဠသ ဓာတုယော အဗျာကတာ။ ဒွေ ဓာတုယော သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။ ဒသ ဓာတုယော န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ ပဉ္စ ဓာတုယော အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ကာယဝိညာဏဓာတု သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ။ မနောဝိညာဏဓာတု သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ဓမ္မဓာတု သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ သိယာ န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။

ဒသ ဓာတုယော နေဝရိပါကနဝိပါကဓမ္မဓမ္မာ။ ပဉ္စဓာတုယော ဝိပါကာ။ မနောဓာတု သိယာ ဝိပါကာ၊ သိယာ နေဝရိပါကနဝိပါကဓမ္မဓမ္မာ။ ဒွေ ဓာတုယော သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါက-
နဝိပါကဓမ္မဓမ္မာ။

ဒသ ဓာတုယော ဥပါဒိန္နုပါဒါနိယာ။ သဒ္ဓဓာတု အနုပါဒိန္နုပါဒါနိယာ။ ပဉ္စ ဓာတုယော သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ။ ဒွေ ဓာတုယော သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။

သောဠသ ဓာတုယော အသံကိလိဋ္ဌသံကိလေသိကာ။ ဒွေ ဓာတုယော သိယာ သံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။ ပန္နရသ ဓာတုယော အဝိတက္ကအဝိစာရာ။ မနောဓာတု သဝိတက္ကသဝိစာရာ။ မနောဝိညာဏဓာတု သိယာ သဝိတက္က-
သဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ ဓမ္မဓာတု သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္က-
အဝိစာရာ၊ သိယာ န ဝတ္တဗ္ဗာ “သဝိတက္ကသဝိစာရာ”တိပိ၊ “အဝိတက္ကဝိစာရ-
မတ္တာ”တိပိ၊ “အဝိတက္ကအဝိစာရာ”တိပိ။ ဒသ ဓာတုယော န ဝတ္တဗ္ဗာ “ပီတိသဟဂတာ”တိပိ၊ “သုခသဟဂတာ”တိပိ၊ “ဥပေက္ခာသဟဂတာ”တိပိ။ ပဉ္စ ဓာတုယော ဥပေက္ခာသဟဂတာ။ ကာယဝိညာဏဓာတု န ပီတိသဟဂတာ။

သိယာ သုခသဟဂတာ၊ န ဥပေက္ခာသဟဂတာ၊ သိယာ န ဝတ္တဗ္ဗာ “သုခသဟဂတာ”တိ။ ဒွေ ဓာတုယော သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဝတ္တဗ္ဗာ “ပီတိသဟဂတာ”တိပိ၊ “သုခသဟဂတာ”တိပိ၊ “ဥပေက္ခာသဟဂတာ”တိပိ။

သောဠသ ဓာတုယော နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ ဒွေ ဓာတုယော သိယာ ဒဿနေန ပဟာတဗ္ဗာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ သောဠသ ဓာတုယော နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒွေ ဓာတုယော သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သောဠသ ဓာတုယော နေဝါစယဂါမိနာပစယဂါမိနော။ ဒွေ ဓာတုယော သိယာ အာစယဂါမိနော၊ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော။ သောဠသ ဓာတုယော နေဝသေက္ခနာသေက္ခာ။ ဒွေ ဓာတုယော သိယာ သေက္ခာ၊ သိယာ အသေက္ခာ၊ သိယာ နေဝသေက္ခနာသေက္ခာ။

သောဠသ ဓာတုယော ပရိတ္တာ၊ ဒွေ ဓာတုယော သိယာ ပရိတ္တာ၊ သိယာ မဟဂ္ဂတာ၊ သိယာ အပ္ပမာဏာ။ ဒသ ဓာတုယော အနာရမ္မဏာ။ ဆ ဓာတုယော ပရိတ္တာရမ္မဏာ။ ဒွေ ဓာတုယော သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာရမ္မဏာ”တိပိ၊ “အပ္ပမာဏာရမ္မဏာ”တိပိ။ သောဠသ ဓာတုယော မဇ္ဈိမာ။ ဒွေ ဓာတုယော သိယာ ဟိနာ၊ သိယာ မဇ္ဈိမာ၊ သိယာ ပဏီတာ။ သောဠသ ဓာတုယော အနိယတာ။ ဒွေ ဓာတုယော သိယာ မိစ္ဆတ္တနိယတာ၊ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။

ဒသ ဓာတုယော အနာရမ္မဏာ။ ဆ ဓာတုယော န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ။ ဒွေ ဓာတုယော သိယာ မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ။ ဒသ ဓာတုယော သိယာ ဥပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော၊ န ဝတ္တဗ္ဗာ “အနုပ္ပန္နာ”တိ။ သဒ္ဒဓာတု သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနီ”တိ။ ဆ ဓာတုယော သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ ဓမ္မဓာတု သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနီ၊ သိယာ န ဝတ္တဗ္ဗာ “ဥပ္ပန္နာ”တိပိ၊ “အနုပ္ပန္နာ”တိပိ၊ “ဥပ္ပါဒိနီ”တိပိ။

သတ္တရသ ဓာတုယော သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ ဓမ္မဓာတု သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ၊ သိယာ န ဝတ္တဗ္ဗာ “အတိတာ”တိပိ၊ “အနာဂတာ”တိပိ၊ “ပစ္စုပ္ပန္နာ”တိပိ။ ဒသ ဓာတုယော အနာရမ္မဏာ။ ဆ ဓာတုယော ပစ္စုပ္ပန္နာရမ္မဏာ။ ဒွေ ဓာတုယော သိယာ အတိတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတိတာရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တ-ဗဟိဒ္ဓါ။

ဒသ ဓာတုယော အနာရမ္မဏာ။ ဆ ဓာတုယော သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။ ဒွေ ဓာတုယော သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အဇ္ဈတ္တာရမ္မဏာ”တိပိ၊ “ဗဟိဒ္ဓါရမ္မဏာ”တိပိ၊ “အဇ္ဈတ္တ-ဗဟိဒ္ဓါရမ္မဏာ”တိပိ။ ရူပဓာတု သနိဒဿနသပ္ပဋိဃာ။ နဝ ဓာတုယော အနိဒဿနသပ္ပဋိဃာ။ အဋ္ဌ ဓာတုယော အနိဒဿနသပ္ပဋိဃာ။

၂-ဒုက

၁၈၈။ သတ္တရသ ဓာတုယော န ဟေတူ။ ဓမ္မဓာတု သိယာ ဟေတု၊ သိယာ န ဟေတု။ သောဠသ ဓာတုယော အဟေတုကာ။ ဒွေ ဓာတုယော သိယာ သဟေတုကာ၊ သိယာ အဟေတုကာ။ သောဠသ ဓာတုယော ဟေတု-ဝိပ္ပယုတ္တာ။ ဒွေ ဓာတုယော သိယာ ဟေတုသမ္ပယုတ္တာ၊ သိယာ ဟေတုဝိပ္ပယုတ္တာ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိပိ၊ “သဟေတုကာ စေဝ န စ ဟေတူ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ၊ သိယာ သဟေတုကာ စေဝ န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗာ “သဟေတုကာ စေဝ န စ ဟေတူ”တိ။ ဓမ္မဓာတု သိယာ ဟေတု စေဝ သဟေတုကာ စ၊ သိယာ သဟေတုကာ စေဝ န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိပိ၊ “သဟေတုကာ စေဝ န စ ဟေတူ”တိပိ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ဟေတူ စေဝ ဟေတု-သမ္ပယုတ္တာ စာ”တိပိ၊ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ”တိပိ။ မနော-ဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ သိယာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗာ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ”တိ။ ဓမ္မဓာတု သိယာ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ၊ သိယာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ

ဟေတုသမ္ပယုတ္တာ စာ”တိပိ၊ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ”တိပိ။ သောဠသ ဓာတုယော န ဟေတုအဟေတုကာ။ မနောဝိညာဏဓာတု သိယာ န ဟေတုသဟေတုကာ၊ သိယာ န ဟေတုအဟေတုကာ။ ဓမ္မဓာတု သိယာ န ဟေတုသဟေတုကာ၊ သိယာ န ဟေတုအဟေတုကာ၊ သိယာ န ဝတ္တဗ္ဗာ “န ဟေတုသဟေတုကာ”တိပိ၊ “န ဟေတုအဟေတုကာ”တိပိ။ (၁)

သတ္တရသ ဓာတုယော သပ္ပစ္စယာ။ ဓမ္မဓာတု သိယာ သပ္ပစ္စယာ၊ သိယာ အပ္ပစ္စယာ။ သတ္တရသ ဓာတုယော သင်္ခတာ။ ဓမ္မဓာတု သိယာ သင်္ခတာ၊ သိယာ အသင်္ခတာ။ ရူပဓာတု သနိဒဿနာ။ သတ္တရသ ဓာတုယော အနိဒဿနာ။ ဒသ ဓာတုယော သပ္ပဋိဃာ။ အဋ္ဌ ဓာတုယော အပ္ပဋိဃာ။ ဒသ ဓာတုယော ရူပါ။ သတ္တ ဓာတုယော အရူပါ။ ဓမ္မဓာတု သိယာ ရူပါ၊ သိယာ အရူပါ။ သောဠသ ဓာတုယော လောကီယာ။ ဒွေ ဓာတုယော သိယာ လောကီယာ၊ သိယာ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ (၂)

သတ္တရသ ဓာတုယော နော အာသဝါ။ ဓမ္မဓာတု သိယာ အာသဝါ၊ သိယာ နော အာသဝါ။ သောဠသ ဓာတုယော သာသဝါ။ ဒွေ ဓာတုယော သိယာ သာသဝါ၊ သိယာ အနာသဝါ။ သောဠသ ဓာတုယော အာသဝိပ္ပယုတ္တာ။ ဒွေ ဓာတုယော သိယာ အာသဝသမ္ပယုတ္တာ၊ သိယာ အာသဝိပ္ပယုတ္တာ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သာသဝါ စေဝ နော စ အာသဝါ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “အာသဝေါ စေဝ သာသဝါ စာ”တိ၊ သိယာ သာသဝါ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “သာသဝါ စေဝ နော စ အာသဝေါ”တိ။ ဓမ္မဓာတု သိယာ အာသဝေါ စေဝ သာသဝါ စ၊ သိယာ သာသဝါ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝေါ စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝေါ”တိပိ။

သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိ၊ သိယာ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝေါ”တိ၊ ဓမ္မဓာတု သိယာ အာသဝေါ စေဝ အာသဝသမ္ပယုတ္တာ စ၊ သိယာ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝေါ”တိပိ။ သောဠသ ဓာတုယော အာသဝိပ္ပယုတ္တသာသဝါ။ ဒွေ ဓာတုယော သိယာ အာသဝိပ္ပယုတ္တသာသဝါ၊ သိယာ

အာသဝရိပ္ပယုတ္တအနာသဝါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝရိပ္ပယုတ္တသာသဝါ”-
တိပိ၊ “အာသဝရိပ္ပယုတ္တအနာသဝါ”တိပိ။ (၃)

သတ္တရသ ဓာတုယော နော သံယောဇနာ။ ဓမ္မဓာတု သိယာ သံယောဇနံ၊
သိယာ နော သံယောဇနံ။ သောဠသ ဓာတုယော သံယောဇနိယာ။ ဒွေ
ဓာတုယော သိယာ သံယောဇနိယာ၊ သိယာ အသံယောဇနိယာ။
သောဠသ ဓာတုယော သံယောဇနဝိပ္ပယုတ္တာ။ ဒွေ ဓာတုယော သိယာ
သံယောဇနသမ္ပယုတ္တာ၊ သိယာ သံယောဇနဝိပ္ပယုတ္တာ။ သောဠသ ဓာတုယော
န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိ၊ သံယောဇနိယာ စေဝ
နော စ သံယောဇနာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “သံယောဇနဉ္စေဝ
သံယောဇနိယာ စာ”တိ၊ သိယာ သံယောဇနိယာ စေဝ နော စ သံယောဇနံ၊
သိယာ န ဝတ္တဗ္ဗာ “သံယောဇနိယာ စေဝ နော စ သံယောဇန”န္တိ။ ဓမ္မဓာတု
သိယာ သံယောဇနဉ္စေဝ သံယောဇနိယာ စ၊ သိယာ သံယောဇနိယာ
စေဝ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနဉ္စေဝ
သံယောဇနိယာ စာ”တိပိ၊ “သံယောဇနိယာ စေဝ နော စ သံယောဇန”န္တိပိ။
သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနသမ္ပ-
ယုတ္တာ စာ”တိပိ၊ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ”တိပိ။
မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တာ
စာ”တိ၊ သိယာ သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနံ၊ သိယာ န
ဝတ္တဗ္ဗာ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇန”န္တိ။ ဓမ္မဓာတု
သိယာ သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တာ စ၊ သိယာ သံယောဇန-
သမ္ပယုတ္တာ စေဝ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနဉ္စေဝ
သံယောဇနသမ္ပယုတ္တာ စာ”တိပိ၊ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ
သံယောဇန”န္တိပိ။ သောဠသ ဓာတုယော သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ။
ဒွေ ဓာတုယော သိယာ သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ၊ သိယာ
သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇန-
ဝိပ္ပယုတ္တသံယောဇနိယာ”တိပိ၊ “သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ”-
တိပိ။ (၄)

သတ္တရသ ဓာတုယော နော ဂန္ထာ။ ဓမ္မဓာတု သိယာ ဂန္ထော၊ သိယာ
နော ဂန္ထော။ သောဠသ ဓာတုယော ဂန္ထနိယာ။ ဒွေ ဓာတုယော သိယာ
ဂန္ထနိယာ၊ သိယာ အဂန္ထနိယာ။ သောဠသ ဓာတုယော ဂန္ထဝိပ္ပယုတ္တာ။ ဒွေ
ဓာတုယော သိယာ ဂန္ထသမ္ပယုတ္တာ၊ သိယာ ဂန္ထဝိပ္ပယုတ္တာ။ သောဠသ

ဓာတုယော န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထနိယာ စာ”တိ။ ဂန္ထနိယာ စေဝ နော စ ဂန္ထာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဂန္ထော စေဝ ဂန္ထနိယာ စာ”တိ။ သိယာ ဂန္ထနိယာ စေဝ နော စ ဂန္ထော။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထနိယာ စေဝ နော စ ဂန္ထော”တိ။ ဓမ္မဓာတု သိယာ ဂန္ထော စေဝ ဂန္ထနိယာ စ။ သိယာ ဂန္ထနိယာ စေဝ နော စ ဂန္ထော။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထော စေဝ ဂန္ထနိယာ စာ”တိပိ။ “ဂန္ထနိယာ စေဝ နော စ ဂန္ထော”တိပိ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိပိ။ “ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိ။ သိယာ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထော။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထော”တိ။ ဓမ္မဓာတု သိယာ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တာ စ။ သိယာ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထော။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိပိ။ “ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထော”တိပိ။ သောဠသ ဓာတုယော ဂန္ထဝိပ္ပယုတ္တ-ဂန္ထနိယာ။ ဒွေ ဓာတုယော သိယာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ သိယာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ”တိပိ။ “ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ”တိပိ။ (၅)

သတ္တရသ ဓာတုယော နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ ဓမ္မဓာတု သိယာ နိဝရဏံ။ သိယာ နော နိဝရဏံ။ သောဠသ ဓာတုယော နိဝရဏိယာ။ ဒွေ ဓာတုယော သိယာ နိဝရဏိယာ။ သိယာ အနိဝရဏိယာ။ သောဠသ ဓာတုယော နိဝရဏဝိပ္ပယုတ္တာ။ ဒွေ ဓာတုယော သိယာ နိဝရဏသမ္ပယုတ္တာ။ သိယာ နိဝရဏဝိပ္ပယုတ္တာ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏိယာ စာ”တိ။ နိဝရဏိယာ စေဝ နော စ နိဝရဏာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “နိဝရဏဉ္စေဝ နိဝရဏိယာ စာ”တိ။ သိယာ နိဝရဏိယာ စေဝ နော စ နိဝရဏံ။ သိယာ န ဝတ္တဗ္ဗာ “နိဝရဏိယာ စေဝ နော စ နိဝရဏ”န္တိ။ ဓမ္မဓာတု သိယာ နိဝရဏဉ္စေဝ နိဝရဏိယာ စ။ သိယာ နိဝရဏိယာ စေဝ နော စ နိဝရဏံ။ သိယာ န ဝတ္တဗ္ဗာ “နိဝရဏဉ္စေဝ နိဝရဏိယာ စာ”တိပိ။ “နိဝရဏိယာ စေဝ နော စ နိဝရဏ”န္တိပိ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိပိ။ “နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏာ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “နိဝရဏဉ္စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိ။ သိယာ နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏံ။ သိယာ န ဝတ္တဗ္ဗာ “နိဝရဏသမ္ပယုတ္တာ စေဝ

နော စ နိဝရဏ”န္တိ။ ဓမ္မဓာတု သိယာ နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တာ စ၊ သိယာ နိဝရဏသမ္ပယုတ္တာ စေ နော စ နိဝရဏံ၊ သိယာ န ဝတ္တဗ္ဗာ “နိဝရဏဉ္စေ နိဝရဏသမ္ပယုတ္တာ စာ”တိပိ။ “နိဝရဏသမ္ပယုတ္တာ စေ နော စ နိဝရဏ”န္တိပိ။ သောဠသ ဓာတုယော နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ။ ဒွေ ဓာတုယော သိယာ နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ၊ သိယာ နိဝရဏဝိပ္ပယုတ္တ- အနိဝရဏိယာ၊ သိယာ န ဝတ္တဗ္ဗာ “နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ”တိပိ။ “နိဝရဏဝိပ္ပယုတ္တအနိဝရဏိယာ”တိပိ။ (၈)

သတ္တရသ ဓာတုယော နော ပရာမာသာ။ ဓမ္မဓာတု သိယာ ပရာမာသော၊ သိယာ နော ပရာမာသော။ သောဠသ ဓာတုယော ပရာမဋ္ဌာ။ ဒွေ ဓာတုယော သိယာ ပရာမဋ္ဌာ၊ သိယာ အပရာမဋ္ဌာ။ သောဠသ ဓာတုယော ပရာမာသ- ဝိပ္ပယုတ္တာ။ မနောဝိညာဏဓာတု သိယာ ပရာမာသသမ္ပယုတ္တာ၊ သိယာ ပရာမာသဝိပ္ပယုတ္တာ။ ဓမ္မဓာတု သိယာ ပရာမာသသမ္ပယုတ္တာ၊ သိယာ ပရာမာသဝိပ္ပယုတ္တာ၊ သိယာ န ဝတ္တဗ္ဗာ “ပရာမာသသမ္ပယုတ္တာ”တိပိ။ “ပရာမာသဝိပ္ပယုတ္တာ”တိပိ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ပရာမာသာ စေ ပရာမဋ္ဌာ စာ”တိ။ ပရာမဋ္ဌာ စေ နော စ ပရာမာသာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ပရာမာသော စေ ပရာမဋ္ဌာ စာ”တိ။ သိယာ ပရာမဋ္ဌာ စေ နော စ ပရာမာသော၊ သိယာ န ဝတ္တဗ္ဗာ “ပရာမဋ္ဌာ စေ နော စ ပရာမာသော”တိ။ ဓမ္မဓာတု သိယာ ပရာမာသော စေ ပရာမဋ္ဌာ စ၊ သိယာ ပရာမဋ္ဌာ စေ နော စ ပရာမာသော၊ သိယာ န ဝတ္တဗ္ဗာ “ပရာမာသော စေ ပရာမဋ္ဌာ စာ”တိပိ။ “ပရာမဋ္ဌာ စေ နော စ ပရာမာသော”တိပိ။ သောဠသ ဓာတုယော ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ။ ဒွေ ဓာတုယော သိယာ ပရာမာသဝိပ္ပယုတ္တ- ပရာမဋ္ဌာ၊ သိယာ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌာ၊ သိယာ န ဝတ္တဗ္ဗာ “ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ”တိပိ။ “ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌာ”တိပိ။ (၉)

ဒသ ဓာတုယော အနာရမ္မဏာ။ သတ္တ ဓာတုယော သာရမ္မဏာ။ ဓမ္မဓာတု သိယာ သာရမ္မဏာ၊ သိယာ အနာရမ္မဏာ။ သတ္တ ဓာတုယော စိတ္တာ။ ဧကာဒသ ဓာတုယော နော စိတ္တာ။ သတ္တရသ ဓာတုယော အစေတသိကာ။ ဓမ္မဓာတု သိယာ စေတသိကာ၊ သိယာ အစေတသိကာ။ ဒသ ဓာတုယော စိတ္တဝိပ္ပယုတ္တာ။ ဓမ္မဓာတု သိယာ စိတ္တသမ္ပယုတ္တာ၊ သိယာ စိတ္တဝိပ္ပယုတ္တာ။ သတ္တ ဓာတုယော န ဝတ္တဗ္ဗာ “စိတ္တေန သမ္ပယုတ္တာ”တိပိ။ “စိတ္တေန ဝိပ္ပယုတ္တာ”တိပိ။ ဒသ ဓာတုယော စိတ္တဝိသံသဋ္ဌာ။ ဓမ္မဓာတု သိယာ

စိတ္တသံသဋ္ဌာ၊ သိယာ စိတ္တဝိသံသဋ္ဌာ။ သတ္တ ဓာတုယော န ဝတ္တဗ္ဗာ “စိတ္တေန သံသဋ္ဌာ”တိပိ။ “စိတ္တေန ဝိသံသဋ္ဌာ”တိပိ။

ဒွါဒသ ဓာတုယော နော စိတ္တသမုဋ္ဌာနာ။ ဆ ဓာတုယော သိယာ စိတ္တသမုဋ္ဌာနာ၊ သိယာ နော စိတ္တသမုဋ္ဌာနာ။ သတ္တရသ ဓာတုယော နော စိတ္တသဟဘုနော။ ဓမ္မဓာတု သိယာ စိတ္တသဟဘူ၊ သိယာ နော စိတ္တသဟဘူ။ သတ္တရသ ဓာတုယော နော စိတ္တာနုပရိဝတ္တိနော။ ဓမ္မဓာတု သိယာ စိတ္တာနုပရိဝတ္တိ၊ သိယာ နော စိတ္တာနုပရိဝတ္တိ။ သတ္တရသ ဓာတုယော နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ ဓမ္မဓာတု သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ သတ္တရသ ဓာတုယော နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ ဓမ္မဓာတု သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ သတ္တရသ ဓာတုယော နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။ ဓမ္မဓာတု သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။ ဒွါဒသ ဓာတုယော အဇ္ဈတ္တိကာ။ ဆ ဓာတုယော ဗာဟိရာ။ (၁၀)

နဝ ဓာတုယော ဥပါဒါ။ အဋ္ဌ ဓာတုယော နော ဥပါဒါ။ ဓမ္မဓာတု သိယာ ဥပါဒါ၊ သိယာ နော ဥပါဒါ။ ဒသ ဓာတုယော ဥပါဒိန္နာ။ သဒ္ဓဓာတု အနုပါဒိန္နာ။ သတ္တ ဓာတုယော သိယာ ဥပါဒိန္နာ၊ သိယာ အနုပါဒိန္နာ။ သတ္တရသ ဓာတုယော နော ဥပါဒါနာ။ ဓမ္မဓာတု သိယာ ဥပါဒါနံ၊ သိယာ နော ဥပါဒါနံ။ သောဠသ ဓာတုယော ဥပါဒါနိယာ။ ဒွေ ဓာတုယော သိယာ ဥပါဒါနိယာ၊ သိယာ အနုပါဒါနိယာ။ သောဠသ ဓာတုယော ဥပါဒါနိဝိပယုတ္တာ။ ဒွေ ဓာတုယော သိယာ ဥပါဒါနသမ္ပယုတ္တာ၊ သိယာ ဥပါဒါနိဝိပယုတ္တာ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ဥပါဒါနာ စေဝ ဥပါဒါနိယာ စာ”တိ။ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဥပါဒါနဉ္စေဝ ဥပါဒါနိယာ စာ”တိ။ သိယာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနိယာ စေဝ နော စ ဥပါဒါန”န္တိ။ ဓမ္မဓာတု သိယာ ဥပါဒါနဉ္စေဝ ဥပါဒါနိယာ စ၊ သိယာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနဉ္စေဝ ဥပါဒါနိယာ စာ”တိပိ။ “ဥပါဒါနိယာ စေဝ နော စ ဥပါဒါန”န္တိပိ။

သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စာ”တိပိ။ “ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တာ စာ”တိ။

သိယာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါန”န္တိ။ ဓမ္မဓာတု သိယာ ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တာ စ၊ သိယာ ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနံ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနဉ္စေဝ ဥပါဒါနသမ္ပယုတ္တာ စာ”တိပိ။ “ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါန”န္တိပိ။ သောဠသ ဓာတုယော ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယာ။ ဒွေ ဓာတုယော သိယာ ဥပါဒါနဝိပ္ပယုတ္တ-ဥပါဒါနိယာ၊ သိယာ ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယာ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနဝိပ္ပယုတ္တဥပါဒါနိယာ”တိပိ။ “ဥပါဒါနဝိပ္ပယုတ္တအနုပါဒါနိယာ”တိပိ။ (၁၁)

သတ္တရသ ဓာတုယော နော ကိလေသာ။ ဓမ္မဓာတု သိယာ ကိလေသာ၊ သိယာ နော ကိလေသာ။ သောဠသ ဓာတုယော သံကိလေသိကာ။ ဒွေ ဓာတုယော သိယာ သံကိလေသိကာ၊ သိယာ အသံကိလေသိကာ။ သောဠသ ဓာတုယော အသံကိလိဋ္ဌာ။ ဒွေ ဓာတုယော သိယာ သံကိလိဋ္ဌာ၊ သိယာ အသံကိလိဋ္ဌာ။ သောဠသ ဓာတုယော ကိလေသဝိပ္ပယုတ္တာ။ ဒွေ ဓာတုယော သိယာ ကိလေသသမ္ပယုတ္တာ၊ သိယာ ကိလေသဝိပ္ပယုတ္တာ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလေသိကာ စာ”တိ။ သံကိလေသိကာ စေဝ နော စ ကိလေသာ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ကိလေသော စေဝ သံကိလေသိကာ စာ”တိ။ သိယာ သံကိလေသိကာ စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗာ “သံကိလေသိကာ စေဝ နော စ ကိလေသော”တိ။ ဓမ္မဓာတု သိယာ ကိလေသော စေဝ သံကိလေသိကာ စ၊ သိယာ သံကိလေသိကာ စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသော စေဝ သံကိလေသိကာ စာ”တိပိ။ “သံကိလေသိကာ စေဝ နော စ ကိလေသော”တိပိ။

သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလိဋ္ဌာ စာ”တိပိ။ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ”တိပိ။ မနောဝိညာဏဓာတု န ဝတ္တဗ္ဗာ “ကိလေသော စေဝ သံကိလိဋ္ဌာ စာ”တိ။ သိယာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗာ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသော”တိ။ ဓမ္မဓာတု သိယာ ကိလေသော စေဝ သံကိလိဋ္ဌာ စ၊ သိယာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသော စေဝ သံကိလိဋ္ဌာ စာ”တိပိ။ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသော”တိပိ။ သောဠသ ဓာတုယော န ဝတ္တဗ္ဗာ “ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စာ”တိပိ။ “ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ”တိပိ။ မနောဝိညာဏဓာတု

န ဝတ္တဗ္ဗာ “ကိလေသော စေတ ကိလေသသမ္ပယုတ္တာ စာ”တိ၊ သိယာ ကိလေသ-
သမ္ပယုတ္တာ စေတ နော စ ကိလေသော၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသသမ္ပယုတ္တာ
စေတ နော စ ကိလေသော”တိ။ ဓမ္မဓာတု သိယာ ကိလေသော စေတ ကိလေသ-
သမ္ပယုတ္တာ စ၊ သိယာ ကိလေသသမ္ပယုတ္တာ စေတ နော စ ကိလေသော၊ သိယာ
န ဝတ္တဗ္ဗာ “ကိလေသော စေတ ကိလေသသမ္ပယုတ္တာ စာ”တိပိ၊ “ကိလေသ-
သမ္ပယုတ္တာ စေတ နော စ ကိလေသော”တိပိ။ သောဠသ ဓာတုယော
ကိလေသဝိပ္ပယုတ္တသံကိလေသိကာ။ ဒွေ ဓာတုယော သိယာ ကိလေသဝိပ္ပယုတ္တ-
သံကိလေသိကာ၊ သိယာ ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ၊ သိယာ န
ဝတ္တဗ္ဗာ “ကိလေသဝိပ္ပယုတ္တသံကိလေသိကာ”တိပိ၊ “ကိလေသဝိပ္ပယုတ္တအသံ-
ကိလေသိကာ”တိပိ။ (၁၂)

သောဠသ ဓာတုယော န ဒဿနေန ပဟာတဗ္ဗာ။ ဒွေ ဓာတုယော သိယာ
ဒဿနေန ပဟာတဗ္ဗာ၊ သိယာ န ဒဿနေန ပဟာတဗ္ဗာ။ သောဠသ ဓာတုယော
န ဘာဝနာယ ပဟာတဗ္ဗာ။ ဒွေ ဓာတုယော သိယာ ဘာဝနာယ ပဟာတဗ္ဗာ၊
သိယာ န ဘာဝနာယ ပဟာတဗ္ဗာ။ သောဠသ ဓာတုယော န ဒဿနေန
ပဟာတဗ္ဗဟေတုကာ။ ဒွေ ဓာတုယော သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ၊
သိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ သောဠသ ဓာတုယော န ဘာဝနာယ
ပဟာတဗ္ဗဟေတုကာ။ ဒွေ ဓာတုယော သိယာ ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကာ၊ သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။

ပန္နရသ ဓာတုယော အဝိတက္ကာ။ မနောဓာတု သဝိတက္ကာ။ ဒွေ ဓာတုယော
သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ ပန္နရသ ဓာတုယော အဝိစာရာ။
မနောဓာတု သဝိစာရာ။ ဒွေ ဓာတုယော သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။
သောဠသ ဓာတုယော အပ္ပိတိကာ၊ ဒွေ ဓာတုယော သိယာ သပ္ပိတိကာ၊
သိယာ အပ္ပိတိကာ။ သောဠသ ဓာတုယော န ပီတိသဟဂတာ။ ဒွေ ဓာတုယော
သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ ပန္နရသ ဓာတုယော န
သုခသဟဂတာ။ တိသော ဓာတုယော သိယာ သုခသဟဂတာ၊ သိယာ န
သုခသဟဂတာ။ ဧကာဒသ ဓာတုယော န ဥပေက္ခာသဟဂတာ။ ပဉ္စ ဓာတုယော
ဥပေက္ခာသဟဂတာ။ ဒွေ ဓာတုယော သိယာ ဥပေက္ခာသဟဂတာ၊ သိယာ
န ဥပေက္ခာသဟဂတာ။

သောဠသ ဓာတုယော ကာမာဝစရာ။ ဒွေ ဓာတုယော သိယာ ကာမာဝစရာ၊
သိယာ န ကာမာဝစရာ။ သောဠသ ဓာတုယော န ရူပါဝစရာ။ ဒွေ ဓာတုယော
သိယာ ရူပါဝစရာ၊ သိယာ န ရူပါဝစရာ။ သောဠသ ဓာတုယော န အရူပါဝစရာ။

ဒွေ ဓာတုယော သိယာ အရူပါဝစရာ၊ သိယာ န အရူပါဝစရာ။ သောဠသ
 ဓာတုယော ပရိယာပန္နာ။ ဒွေ ဓာတုယော သိယာ ပရိယာပန္နာ။ သိယာ
 အပရိယာပန္နာ။ သောဠသ ဓာတုယော အနိယျာနိကာ။ ဒွေ ဓာတုယော
 သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ။ သောဠသ ဓာတုယော
 အနိယတာ။ ဒွေ ဓာတုယော သိယာ နိယတာ၊ သိယာ အနိယတာ။ သောဠသ
 ဓာတုယော သဉတ္တရာ။ ဒွေ ဓာတုယော သိယာ သဉတ္တရာ၊ သိယာ အနုတ္တရာ။
 သောဠသ ဓာတုယော အရဏာ။ ဒွေ ဓာတုယော သိယာ သရဏာ၊ သိယာ
 အရဏာတိ။ (၁၃)

ပညာပုစ္ဆကံ။

ဓာတုဝိဘင်္ဂါ နိဋ္ဌိတော။

၄-သစ္စာတင်

၁-သုတ္တန္တဘာဇနိယ

၁၈၉။ စတ္တာရိ အရိယသစ္စာနိ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခသမုဒယံ^၁ အရိယသစ္စံ၊ ဒုက္ခနိရောဓံ^၂ အရိယသစ္စံ၊ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ။

၁-ဒုက္ခသစ္စ

၁၉၀။ တတ္ထ ကတမံ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခဒေါမနသုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

၁၉၁။ တတ္ထ ကတမာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ တမ္ပိ တမ္ပိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော။ အယံ ဝုစ္စတိ ဇာတိ။

၁၉၂။ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမ္ပိ တမ္ပိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုဇော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော။ အယံ ဝုစ္စတိ ဇရာ။

၁၉၃။ တတ္ထ ကတမံ မရဏံ၊ ယာ တေသံ တေသံ သတ္တာနံ တမ္ပာ တမ္ပာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလ-ကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယသုပစ္ဆေဒေါ။ ဣဒံ ဝုစ္စတိ မရဏံ။

၁၉၄။ တတ္ထ ကတမော သောကော၊ ဉှတိဗျသနေန ဝါ ဖုဋ္ဌဿ ဘောဂ-ဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော စေတသော ပရိဇ္ဈာယနာ ဒေါ-မနဿ သောကသလ္လံ။ အယံ ဝုစ္စတိ သောကော။

၁၉၅။ တတ္ထ ကတမော ပရိဒေဝေါ၊ ဉှတိဗျသနေန ဝါ ဖုဋ္ဌဿ ဘောဂ-
ဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ
ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ
အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ
ပရိဒေဝနာ အာဒေဝိတတ္ထံ ပရိဒေဝိတတ္ထံ ဝါစာ ပလာပေါ ဝိပ္ပလာပေါ
လာလပေါ လာလပုနာ လာလပိတတ္ထံ။ အယံ ဝုစ္စတိ ပရိဒေဝေါ။

၁၉၆။ တတ္ထ ကတမံ ဒုက္ခံ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ
ကာယသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ
ဒုက္ခာ ဝေဒနာ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

၁၉၇။ တတ္ထ ကတမံ ဒေါမနဿံ၊ ယံ စေတသိကံ အသာတံ စေတသိကံ
ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အသာတာ ဒုက္ခာ ဝေဒနာ။ ဣဒံ ဝုစ္စတိ ဒေါမနဿံ။

၁၉၈။ တတ္ထ ကတမော ဥပါယာသော၊ ဉှတိဗျသနေန ဝါ ဖုဋ္ဌဿ
ဘောဂဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ
ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ
အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော
အာယာသိတတ္ထံ ဥပါယာသိတတ္ထံ။ အယံ ဝုစ္စတိ ဥပါယာသော။

၁၉၉။ တတ္ထ ကတမော အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ဣဓ ယဿ တေ
ဟောန္တိ အနိဋ္ဌာ အကန္တာ အမနာပါ ရူပါ သဒ္ဓါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ၊
ယေ ဝါ ပနဿ တေ ဟောန္တိ အနတ္တကာမာ အဟိတကာမာ အဖာသုကကာမာ
အယောဂက္ခေမကာမာ၊ ယာ တေဟိ သင်္ဂတိ သမာဂမော သမောဓာနံ
မိသီဘာဝေါ။ အယံ ဝုစ္စတိ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။

၂၀၀။ တတ္ထ ကတမော ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ဣဓ ယဿ တေ
ဟောန္တိ ဣဋ္ဌာ ကန္တာ မနာပါ ရူပါ သဒ္ဓါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ၊ ယေ ဝါ ပနဿ
တေ ဟောန္တိ အတ္တကာမာ ဟိတကာမာ ဖာသုကကာမာ ယောဂက္ခေမကာမာ
မာတာ ဝါ ပိတာ ဝါ ဘာတာ ဝါ ဘင်္ဂိ ဝါ မိတ္တာ ဝါ အမစ္စာ ဝါ ဉှတိ ဝါ

သာလောဟိတာ ဝါ၊ ယာ တေဟိ အသင်္ဂတိ အသမာဂမော အသမော-
ဓာနံ အဓိဿိဘာဝေါ။ အယံ ဝုစ္စတိ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။

၂၀၁။ တတ္ထ ကတမံ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ ဇာတိဓမ္မာနံ သတ္တာနံ
ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ “အဟော ဝတ မယံ န ဇာတိဓမ္မာ အဿာမ၊ န စ ဝတ နော
ဇာတိ အာဂစ္ဆေယျာ”တိ၊ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ
န လဘတိ တမ္ပိ ဒုက္ခံ။

ဇရာဓမ္မာနံ သတ္တာနံ။ပ။ ဗျာဓိဓမ္မာနံ သတ္တာနံ။ပ။ မရဏဓမ္မာနံ
သတ္တာနံ။ပ။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာနံ သတ္တာနံ ဧဝံ
ဣစ္ဆာ ဥပ္ပဇ္ဇတိ “အဟော ဝတ မယံ န သောကပရိဒေဝဒုက္ခဒေါမနဿု-
ပါယာသဓမ္မာ အဿာမ၊ န စ ဝတ နော သောကပရိဒေဝဒုက္ခဒေါမနဿု-
ပါယာသာ အာဂစ္ဆေယျ”န္တိ၊ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ
န လဘတိ တမ္ပိ ဒုက္ခံ။

၂၀၂။ တတ္ထ ကတမေ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ။ သေယျထိဒံ၊
ရူပပါဒါနက္ခန္ဓော ဝေဒနပါဒါနက္ခန္ဓော သညပါဒါနက္ခန္ဓော သင်္ခါရပါဒါနက္ခန္ဓော
ဝိညာဏပါဒါနက္ခန္ဓော၊ ဣမေ ဝုစ္စန္တိ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ။

ဣဒံ ဝုစ္စတိ ဒုက္ခံ အရိယသစ္စံ။

၂-သမုဒယသစ္စ

၂၀၃။ တတ္ထ ကတမံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ
ပေါနောဘဝိကာ နန္တိရာဂသဟဂတာ တတြတတြာဘိနန္တိနီ။ သေယျထိဒံ၊
ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

သာ ခေါ ပနေသာ တဏှာ ကတ္ထ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ကတ္ထ နိဝိသမာနာ
နိဝိသတိ။ ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ကိဉ္စ လောကေ ပိယရူပံ သာတရူပံ၊ စက္ခု လောကေ ပိယရူပံ သာတရူပံ၊
ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတံ

လောကေ။ပ။ ဃာနံ လောကေ။ ဇိဝါ လောကေ။ ကာယော လောကေ။
မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓါ လောကေ။ပ။ ဂန္ဓာ လောကေ။
ရသာ လောကေ။ ဖောဋ္ဌဗ္ဗာ လောကေ။ ဓမ္မာ လောကေ ပိယရူပံ သာတရူပံ၊
ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

စက္ခုဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတဝိညာဏံ လောကေ။ပ။
ဃာနဝိညာဏံ လောကေ။ ဇိဝါဝိညာဏံ လောကေ။ ကာယဝိညာဏံ
လောကေ။ မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ
တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

စက္ခုသမ္ပယော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတသမ္ပယော
လောကေ။ပ။ ဃာနသမ္ပယော လောကေ။ ဇိဝါသမ္ပယော လောကေ။
ကာယသမ္ပယော လောကေ။ မနောသမ္ပယော လောကေ ပိယရူပံ သာတရူပံ၊
ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

စက္ခုသမ္ပယော ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သောတသမ္ပယော ဝေဒနာ
လောကေ။ပ။ ဃာနသမ္ပယော ဝေဒနာ လောကေ။ ဇိဝါသမ္ပယော ဝေဒနာ
လောကေ။ ကာယသမ္ပယော ဝေဒနာ လောကေ။ မနောသမ္ပယော ဝေဒနာ
လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ
နိဝိသမာနာ နိဝိသတိ။

ရူပသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓသညာ လောကေ။ပ။
ဂန္ဓသညာ လောကေ။ ရသသညာ လောကေ။ ဖောဋ္ဌဗ္ဗသညာ လောကေ။
ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ
ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ
ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓသဉ္စေတနာ လောကေ။ပ။

ဂန္ဓသဉ္စေတနာ လောကေ။ ရသသဉ္စေတနာ လောကေ။ ဖောဋ္ဌဗ္ဗသဉ္စေတနာ လောကေ။ ဓမ္မသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓတဏှာ လောကေ။ပ။ ဂန္ဓတဏှာ လောကေ။ ရသတဏှာ လောကေ။ ဖောဋ္ဌဗ္ဗတဏှာ လောကေ။ ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓဝိတက္ကော လောကေ။ပ။ ဂန္ဓဝိတက္ကော လောကေ။ ရသဝိတက္ကော လောကေ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ။ ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ရူပဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ သဒ္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဂန္ဓဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ရသဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။ ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

ဣဒံ ဝုစ္စတိ ဒုက္ခသမုဒယံ အရိယသစ္စံ။

၃-နိရောဓသစ္စ

၂၀၄။ တတ္ထ ကတမံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

သာ ခေါ် ပနေသာ တဏှာ ကတ္ထ ပဟိယမာနာ ပဟိယတိ၊ ကတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ကိဉ္စ လောကေ ပိယရူပံ သာတရူပံ၊ စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတံ လောကေ။ပ။ ဃာနံ လောကေ။ ဇိဝှိ လောကေ။ ကာယော လောကေ။ မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပါ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သဒ္ဒါ လောကေ။ပ။ ဂန္ဓာ လောကေ။ ရသာ လောကေ။ ဖောဋ္ဌဗ္ဗာ လောကေ။ ဓမ္မာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

စက္ခုဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတဝိညာဏံ လောကေ။ပ။ ဃာနဝိညာဏံ လောကေ။ ဇိဝှိဝိညာဏံ လောကေ။ ကာယဝိညာဏံ လောကေ။ မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

စက္ခုသမ္ပဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတသမ္ပဿော လောကေ။ပ။ ဃာနသမ္ပဿော လောကေ။ ဇိဝှိသမ္ပဿော လောကေ။ ကာယသမ္ပဿော လောကေ။ မနောသမ္ပဿော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

စက္ခုသမ္ပဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။ သောတသမ္ပဿဇာ ဝေဒနာ လောကေ။ပ။ ဃာနသမ္ပဿဇာ ဝေဒနာ လောကေ။ ဇိဝှိသမ္ပဿဇာ ဝေဒနာ လောကေ။ ကာယသမ္ပဿဇာ ဝေဒနာ လောကေ။ မနောသမ္ပဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပသညာ လောကေ။ သဒ္ဒသညာ လောကေ။ ဂန္ဓသညာ လောကေ။ ရသသညာ လောကေ။ ဖောဋ္ဌဗ္ဗသညာ လောကေ။ ဓမ္မသညာ လောကေ။

ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပသဉ္စေတနာ လောကေ။ သဒ္ဓသဉ္စေတနာ လောကေ။ ဂန္ဓသဉ္စေတနာ လောကေ။ ရသသဉ္စေတနာ လောကေ။ ဖောဋ္ဌဗ္ဗသဉ္စေတနာ လောကေ။ ဓမ္မသဉ္စေတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပတဏှာ လောကေ။ သဒ္ဓတဏှာ လောကေ။ ဂန္ဓတဏှာ လောကေ။ ရသတဏှာ လောကေ။ ဖောဋ္ဌဗ္ဗတဏှာ လောကေ။ ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပဝိတက္ကော လောကေ။ သဒ္ဓဝိတက္ကော လောကေ။ ဂန္ဓဝိတက္ကော လောကေ။ ရသဝိတက္ကော လောကေ။ ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ။ ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ရူပဝိစာရော လောကေ။ သဒ္ဓဝိစာရော လောကေ။ ဂန္ဓဝိစာရော လောကေ။ ရသဝိစာရော လောကေ။ ဖောဋ္ဌဗ္ဗဝိစာရော လောကေ။ ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟိယမာနာ ပဟိယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ဣဒံ ဝုစ္စတိ ဒုက္ခနိရောဓံ အရိယသစ္စံ။

၄ - မဂ္ဂသစ္စ

၂၀၅။ တတ္ထ ကတမံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌကိကာ မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

တတ္ထ ကတမာ သမ္မာဒိဋ္ဌိ၊ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ။

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ နေက္ခမ္မသင်္ကပ္ပေါ အဗျာပါဒသင်္ကပ္ပေါ
အဝိဟိံသာသင်္ကပ္ပေါ။ အယံ ဝုစ္စတိ သမ္မာသင်္ကပ္ပေါ။

တတ္ထ ကတမော သမ္မာဝါစာ၊ မုသာဝါဒါ ဝေရမဏီ ပိသုဏာယ ဝါစာယ
ဝေရမဏီ ဖရုသာယ ဝါစာယ ဝေရမဏီ သမ္ပပ္ပလာပါ ဝေရမဏီ။ အယံ
ဝုစ္စတိ သမ္မာဝါစာ။

တတ္ထ ကတမော သမ္မာကမ္မန္တော၊ ပါဏာတိပါတာ ဝေရမဏီ အဒိန္နာဒါနာ
ဝေရမဏီ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ။ အယံ ဝုစ္စတိ သမ္မာကမ္မန္တော။

တတ္ထ ကတမော သမ္မာအာဇီဝေါ၊ ဣဓ အရိယသာဝကော မိစ္ဆာအာဇီဝံ
ပဟာယ သမ္မာအာဇီဝေန ဇီဝိကံ ကပ္ပေတိ။ အယံ ဝုစ္စတိ သမ္မာအာဇီဝေါ။

တတ္ထ ကတမော သမ္မာဝါယာမော၊ ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ
အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ
စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ
ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ
ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ
ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ
ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိ-
ပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။
အယံ ဝုစ္စတိ သမ္မာဝါယာမော။

တတ္ထ ကတမော သမ္မာသတိ၊ ဣဓ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ
အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။
ဝေဒနာသု။ပ။ စိတ္တေ။ပ။ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော
သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ အယံ ဝုစ္စတိ သမ္မာသတိ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ဣဓ ဘိက္ခု ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ
အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ
ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဝိတက္ကဝိစာရာနံ ဂူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ
စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ
ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော
စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ
“ဥပေက္ခကော သတိမာ သုခဝိဟာရီ”တိ၊ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊

သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ
အတ္တဂံမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ။ အယံ ဝုစ္စတိ သမ္မာသမာဓိ။

ဣဒံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၂၀၆။ စတ္တာရိ သစ္စာနိ ဒုက္ခံ ဒုက္ခသမုဒယော ဒုက္ခနိရောဓော ဒုက္ခ-
နိရောဓဂါမိနီ ပဋိပဒါ။

တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ အဝသေသာ စ ကိလေသာ အဝသေသာ စ
အကုသလာ ဓမ္မာ တီဏှိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ
သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ၊
ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗဉ္စ
ရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ ပဟာနံ။ အယံ ဝုစ္စတိ
ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ
ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ
ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ အဋ္ဌင်္ဂိကော မဂ္ဂေါ
ဟောတိ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။

တတ္ထ ကတမော သမ္မာဒိဋ္ဌိ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော
ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ
ဝုစ္စတိ သမ္မာဒိဋ္ဌိ။

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ ယော တက္ကော ဝိတက္ကော။ပ။
သမ္မာသင်္ကပ္ပေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာသင်္ကပ္ပေါ။

တတ္ထ ကတမာ သမ္မာဝါစာ၊ ယာ စတူဟိ ဝစီဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ^၁ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော သမ္မာဝါစာ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာဝါစာ။

တတ္ထ ကတမော သမ္မာကမ္မန္တော၊ ယာ တီဟိ ကာယဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော သမ္မာကမ္မန္တော မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာကမ္မန္တော။

တတ္ထ ကတမော သမ္မာအာဇီဝေါ၊ ယာ မိစ္ဆာ အာဇီဝါ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော သမ္မာအာဇီဝေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာအာဇီဝေါ။

တတ္ထ ကတမော သမ္မာဝါယာမော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော^၂။ပ။ သမ္မာဝါယာမော ဝီရိယသမ္ဘောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာဝါယာမော။

တတ္ထ ကတမာ သမ္မာသတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ သတိသမ္ဘောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာသတိ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္ဘောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ။ အယံ ဂုစ္စတိ သမ္မာသမာဓိ။ အယံ ဂုစ္စတိ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ၊ အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၀၇။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ။ အယံ ဂုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ၊ ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗန္ဓ ရူပံ။ ဣဒံ ဂုစ္စတိ ဒုက္ခံ။

၁-ဝေရမဏီ (က) ဧဝမုပရိပိ။

၂-ဝီရိယာရမ္ဘော (သိ၊ သျာ)

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ အဋ္ဌဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနီယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၀၈။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ တီဏိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗန္ဓ ရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ အဋ္ဌဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနီယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၀၉။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ သာသဝါနိ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗန္ဓ ရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ
အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏှဉ္စ ကုသလမူလာနံ သာသဝါနံ
ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ အဋ္ဌင်္ဂိကော မဂ္ဂေါ ဟောတိ၊
သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊
အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၁၀။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ
ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တိဏှိ စ ကုသလမူလာနိ
သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ
ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ သာသဝါ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ
ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ
သဗ္ဗဉ္စ ရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ
အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏှဉ္စ ကုသလမူလာနံ သာသဝါနံ
အဝသေသာနဉ္စ သာသဝါနံ ကုသလာနံ ဓမ္မာနံ ပဟာနံ။ အယံ ဝုစ္စတိ
ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ အဋ္ဌင်္ဂိကော မဂ္ဂေါ
ဟောတိ၊ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊
အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၁၁။ စတ္တာရိ သစ္စာနိ ဒုက္ခံ ဒုက္ခသမုဒယော ဒုက္ခနိရောဓော ဒုက္ခ-
နိရောဓဂါမိနီ ပဋိပဒါ။

တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာသဗ္ဗန္ဓ ဂူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမော ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ပဉ္စဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

တတ္ထ ကတမော သမ္မာဒိဋ္ဌိ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ။

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ ယော တက္ကော ဝိတက္ကော။ပ။ သမ္မာသင်္ကပ္ပေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာသင်္ကပ္ပေါ။

တတ္ထ ကတမော သမ္မာဝါယာမော၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာဝါယာမော။

တတ္ထ ကတမော သမ္မာသတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာသတိ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ယာ စိတ္တဿ ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ အယံ ဝုစ္စတိ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ၊ အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၁၂။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ

သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ သာသဝါ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗန္ဓရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏ္ဍဉ္စ ကုသလမူလာနံ သာသဝါနံ အဝသေသာနဉ္စ သာသဝါနံ ကုသလာနံ ဓမ္မာနံ ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမာ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ပဉ္စဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ အဝသေသာ ဓမ္မာ ဒုက္ခနိရောဓဂါမိနီယာ ပဋိပဒါယ သမ္ပယုတ္တာ။

၂၁၃။ စတ္တာရိ သစ္စာနိ ဒုက္ခံ ဒုက္ခသမုဒယော ဒုက္ခနိရောဓော ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ။

တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏှိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ သာသဝါ စ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗန္ဓရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ ပဟာနံ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမာ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ

ဥပသမ္ပန္တ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ။

၂၁၄။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ
ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ
သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ
ဒုက္ခသမုဒယော။

တတ္ထ ကတမံ ဒုက္ခံ၊ သာသဝါ ကုသလာကုသလာနံ ဓမ္မာနံ ဝိပါကာ
ယေ စ ဓမ္မာ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သဗ္ဗဉ္စ
ရူပံ။ ဣဒံ ဝုစ္စတိ ဒုက္ခံ။

တတ္ထ ကတမော ဒုက္ခနိရောဓော၊ တဏှာယ စ အဝသေသာနဉ္စ
ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏှဉ္စ ကုသလမူလာနံ
သာသဝါနံ အဝသေသာနဉ္စ သာသဝါနံ ကုသလာနံ ဓမ္မာနံ ပဟာနံ။ အယံ
ဝုစ္စတိ ဒုက္ခနိရောဓော။

တတ္ထ ကတမာ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဣဓ ဘိက္ခု ယသ္မိံ
သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ
ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ
ဥပသမ္ပန္တ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ။ အယံ ဝုစ္စတိ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၂၁၅။ စတ္တာရိ အရိယသစ္စာနိ ဒုက္ခံ အရိယသစ္စံ ဒုက္ခသမုဒယံ အရိယသစ္စံ
ဒုက္ခနိရောဓံ အရိယသစ္စံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။

၂၁၆။ စတုနံ အရိယသစ္စာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ - ဇိက

၂၁၇။ သမုဒယသစ္စံ အကုသလံ။ မဂ္ဂသစ္စံ ကုသလံ။ နိရောဓသစ္စံ အဗျာကတံ။ ဒုက္ခသစ္စံ သိယာ ကုသလံ၊ သိယာ အကုသလံ၊ သိယာ အဗျာကတံ။ ဒွေ သစ္စာ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ နိရောဓသစ္စံ န ဝတ္ထုပ္ပံ “သုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ။ ဒုက္ခသစ္စံ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ န ဝတ္ထုပ္ပံ “သုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ။ ဒွေ သစ္စာ ဝိပါကဓမ္မဓမ္မာ။ နိရောဓသစ္စံ နေဝရိပါကနဝိပါကဓမ္မဓမ္မံ။ ဒုက္ခသစ္စံ သိယာ ဝိပါကံ၊ သိယာ ဝိပါကဓမ္မဓမ္မံ၊ သိယာ နေဝရိပါကနဝိပါကဓမ္မဓမ္မံ။ သမုဒယသစ္စံ အနုပါဒိန္နုပါဒါနိယံ။ ဒွေ သစ္စာ အနုပါဒိန္နုအနုပါဒါနိယာ။ ဒုက္ခသစ္စံ သိယာ ဥပါဒိန္နုပါဒါနိယံ၊ သိယာ အနုပါဒိန္နုပါဒါနိယံ။

သမုဒယသစ္စံ သံကိလိဋ္ဌသံကိလေသိကံ။ ဒွေ သစ္စာ အသံကိလိဋ္ဌအသံကိလေသိကာ။ ဒုက္ခသစ္စံ သိယာ သံကိလိဋ္ဌသံကိလေသိကံ၊ သိယာ အသံကိလိဋ္ဌသံကိလေသိကံ။ သမုဒယသစ္စံ သဝိတက္ကသဝိစာရံ။ နိရောဓသစ္စံ အဝိတက္က-အဝိစာရံ။ မဂ္ဂသစ္စံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ။ ဒုက္ခသစ္စံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ၊ သိယာ န ဝတ္ထုပ္ပံ “သဝိတက္က-သဝိစာရ”န္တိပိ၊ “အဝိတက္ကဝိစာရမတ္တ”န္တိပိ၊ “အဝိတက္ကအဝိစာရ”န္တိပိ။ ဒွေ သစ္စာ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ။ နိရောဓသစ္စံ န ဝတ္ထုပ္ပံ “ပီတိသဟဂတ”န္တိပိ၊ “သုခသဟဂတ”န္တိပိ၊ “ဥပေက္ခာသဟဂတ”န္တိပိ။ ဒုက္ခသစ္စံ သိယာ ပီတိသဟဂတံ၊ သိယာ သုခသဟဂတံ၊ သိယာ ဥပေက္ခာသဟဂတံ၊ သိယာ န ဝတ္ထုပ္ပံ “ပီတိသဟဂတ”န္တိပိ၊ “သုခသဟဂတ”န္တိပိ၊ “ဥပေက္ခာသဟဂတ”န္တိပိ။

ဒွေ သစ္စာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ သမုဒယသစ္စံ သိယာ ဒဿနေန ပဟာတဗ္ဗံ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗံ။ ဒုက္ခသစ္စံ သိယာ ဒဿနေန ပဟာတဗ္ဗံ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗံ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗံ။ ဒွေ သစ္စာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သမုဒယသစ္စံ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကံ၊ သိယာ ဘာဝနာယ

ပဟာတဗ္ဗဟေတုကံ။ ဒုက္ခသစ္စံ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကံ။ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ။ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကံ။ သမုဒယသစ္စံ အာစယဂါမိ။ မဂ္ဂသစ္စံ အပစယဂါမိ။ နိရောဓသစ္စံ နေဝါစယဂါမိနာပစယဂါမိ။ ဒုက္ခသစ္စံ သိယာ အာစယဂါမိ။ သိယာ နေဝါစယဂါမိနာပစယဂါမိ။ မဂ္ဂသစ္စံ သေက္ခံ။ တိဏိ သစ္စာနိ နေဝသေက္ခ-
နာသေက္ခာ။ သမုဒယသစ္စံ ပရိတ္တံ။ ဒွေ သစ္စာ အပ္ပမာဏာ။ ဒုက္ခသစ္စံ သိယာ ပရိတ္တံ။ သိယာ မဟဂ္ဂတံ။ နိရောဓသစ္စံ အနာရမ္မဏံ။ မဂ္ဂသစ္စံ အပ္ပမာဏာရမ္မဏံ။ သမုဒယသစ္စံ သိယာ ပရိတ္တာရမ္မဏံ။ သိယာ မဟဂ္ဂတာရမ္မဏံ။ န အပ္ပမာဏာ-
ရမ္မဏံ။ သိယာ န ဝတ္တဗ္ဗံ “ပရိတ္တာရမ္မဏ”န္တိပိ။ “မဟဂ္ဂတာရမ္မဏ”န္တိပိ။ ဒုက္ခသစ္စံ သိယာ ပရိတ္တာရမ္မဏံ။ သိယာ မဟဂ္ဂတာရမ္မဏံ။ သိယာ အပ္ပမာဏာရမ္မဏံ။ သိယာ န ဝတ္တဗ္ဗံ “ပရိတ္တာရမ္မဏ”န္တိပိ။ “မဟဂ္ဂတာရမ္မဏ”န္တိပိ။ “အပ္ပမာဏာ-
ရမ္မဏ”န္တိပိ။

သမုဒယသစ္စံ ဟိနံ။ ဒွေ သစ္စာ ပဏိတာ။ ဒုက္ခသစ္စံ သိယာ ဟိနံ။ သိယာ မဇ္ဈိမံ။ နိရောဓသစ္စံ အနိယတံ။ မဂ္ဂသစ္စံ သမ္ပတ္တနိယတံ။ ဒွေ သစ္စာ သိယာ မိစ္ဆတ္တနိယတာ သိယာ အနိယတာ။ နိရောဓသစ္စံ အနာရမ္မဏံ။ သမုဒယသစ္စံ န ဝတ္တဗ္ဗံ “မဂ္ဂါ-
ရမ္မဏ”န္တိပိ။ “မဂ္ဂဟေတုက”န္တိပိ။ “မဂ္ဂါမိပတိ”တိပိ။ မဂ္ဂသစ္စံ န မဂ္ဂါရမ္မဏံ မဂ္ဂဟေတုကံ။ သိယာ မဂ္ဂါမိပတိ။ သိယာ န ဝတ္တဗ္ဗံ “မဂ္ဂါမိပတိ”တိ။ ဒုက္ခသစ္စံ သိယာ မဂ္ဂါရမ္မဏံ။ န မဂ္ဂဟေတုကံ။ သိယာ မဂ္ဂါမိပတိ။ သိယာ န ဝတ္တဗ္ဗံ “မဂ္ဂါရမ္မဏ”န္တိပိ။ “မဂ္ဂါမိပတိ”တိပိ။ ဒွေ သစ္စာ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနော”တိ။ နိရောဓသစ္စံ န ဝတ္တဗ္ဗံ “ဥပ္ပန္န”န္တိပိ။ “အနုပ္ပန္န”န္တိပိ။ “ဥပ္ပါဒိ”တိပိ။ ဒုက္ခသစ္စံ သိယာ ဥပ္ပန္နံ။ သိယာ အနုပ္ပန္နံ။ သိယာ ဥပ္ပါဒိ။ တိဏိ သစ္စာနိ သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ နိရောဓသစ္စံ န ဝတ္တဗ္ဗံ “အတိတာ”န္တိပိ။ “အနာဂတာ”န္တိပိ။ “ပစ္စုပ္ပန္န”န္တိပိ။ နိရောဓသစ္စံ အနာရမ္မဏံ။ မဂ္ဂသစ္စံ န ဝတ္တဗ္ဗံ “အတိတာရမ္မဏ”န္တိပိ။ “အနာဂတာရမ္မဏ”န္တိပိ။ “ပစ္စုပ္ပန္နာရမ္မဏ”န္တိပိ။ ဒွေ သစ္စာ သိယာ အတိတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတိတာရမ္မဏာ”တိပိ။ “အနာဂတာရမ္မဏာ”တိပိ။ “ပစ္စုပ္ပန္နာ-
ရမ္မဏာ”တိပိ။ နိရောဓသစ္စံ ဗဟိဒ္ဓါ။ တိဏိ သစ္စာနိ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ။ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ နိရောဓသစ္စံ အနာရမ္မဏံ။ မဂ္ဂသစ္စံ ဗဟိဒ္ဓါရမ္မဏံ။ သမုဒယသစ္စံ သိယာ အဇ္ဈတ္တာရမ္မဏံ။ သိယာ ဗဟိဒ္ဓါရမ္မဏံ။ သိယာ အဇ္ဈတ္တ-
ဗဟိဒ္ဓါရမ္မဏံ။ ဒုက္ခသစ္စံ သိယာ အဇ္ဈတ္တာရမ္မဏံ။ သိယာ ဗဟိဒ္ဓါရမ္မဏံ။ သိယာ

အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏံ၊ သိယာ န ဝတ္တဗ္ဗံ “အဇ္ဈတ္တာရမ္မဏ”န္တိပိ၊ “ဗဟိဒ္ဓါ-
ရမ္မဏ”န္တိပိ၊ “အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ”န္တိပိ။ တိဏိ သစ္စာနိ အနိဒဿနအပ္ပဋ္ဌိယာ။
ဒုက္ခသစ္စံ သိယာ သနိဒဿနသပ္ပဋ္ဌိယံ၊ သိယာ အနိဒဿနသပ္ပဋ္ဌိယံ၊ သိယာ
အနိဒဿနအပ္ပဋ္ဌိယံ။

၂-ဒုက

၂၁၈။ သမုဒယသစ္စံ ဟေတု။ နိရောဓသစ္စံ န ဟေတု။ ဒွေ သစ္စာ သိယာ
ဟေတု၊ သိယာ န ဟေတု။ ဒွေ သစ္စာ သဟေတုကာ။ နိရောဓသစ္စံ အဟေတုကံ။
ဒုက္ခသစ္စံ သိယာ သဟေတုကံ၊ သိယာ အဟေတုကံ။ ဒွေ သစ္စာ ဟေတုသမ္ပ-
ယုတ္တာ။ နိရောဓသစ္စံ ဟေတုဝိပ္ပယုတ္တံ။ ဒုက္ခသစ္စံ သိယာ ဟေတုသမ္ပယုတ္တံ၊ သိယာ
ဟေတုဝိပ္ပယုတ္တံ။ သမုဒယသစ္စံ ဟေတု စေဝ သဟေတုကဉ္စ။ နိရောဓသစ္စံ န ဝတ္တဗ္ဗံ
“ဟေတု စေဝ သဟေတုကဉ္စာ”တိပိ၊ “သဟေတုကဉ္စေဝ န စ ဟေတု”တိပိ။
မဂ္ဂသစ္စံ သိယာ ဟေတု စေဝ သဟေတုကဉ္စ၊ သိယာ သဟေတုကဉ္စေဝ န စ
ဟေတု။ ဒုက္ခသစ္စံ သိယာ ဟေတု စေဝ သဟေတုကဉ္စ၊ သိယာ သဟေတုကဉ္စေဝ
န စ ဟေတု၊ သိယာ န ဝတ္တဗ္ဗံ “ဟေတု စေဝ သဟေတုကဉ္စာ”တိပိ၊
“သဟေတုကဉ္စေဝ န စ ဟေတု”တိပိ။ သမုဒယသစ္စံ ဟေတု စေဝ ဟေတု-
သမ္ပယုတ္တဉ္စ။ နိရောဓသစ္စံ န ဝတ္တဗ္ဗံ “ဟေတု စေဝ ဟေတုသမ္ပယုတ္တဉ္စာ”တိပိ၊
“ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတု”တိပိ။ မဂ္ဂသစ္စံ သိယာ ဟေတု စေဝ
ဟေတုသမ္ပယုတ္တဉ္စ၊ သိယာ ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတု။ ဒုက္ခသစ္စံ သိယာ
ဟေတု စေဝ ဟေတုသမ္ပယုတ္တဉ္စ၊ သိယာ ဟေတုသမ္ပယုတ္တဉ္စေဝ န စ ဟေတု၊ သိယာ
န ဝတ္တဗ္ဗံ “ဟေတု စေဝ ဟေတုသမ္ပယုတ္တဉ္စာ”တိပိ၊ “ဟေတုသမ္ပယုတ္တဉ္စေဝ
န စ ဟေတု”တိပိ။ နိရောဓသစ္စံ န ဟေတုအဟေတုကံ။ သမုဒယသစ္စံ န ဝတ္တဗ္ဗံ
“န ဟေတုသဟေတုက”န္တိပိ၊ “န ဟေတုအဟေတုက”န္တိပိ။ မဂ္ဂသစ္စံ သိယာ
န ဟေတုသဟေတုကံ၊ သိယာ န ဝတ္တဗ္ဗံ “န ဟေတုသဟေတုက”န္တိပိ၊
“န ဟေတုအဟေတုက”န္တိပိ။ ဒုက္ခသစ္စံ သိယာ န ဟေတုသဟေတုကံ၊ သိယာ
န ဟေတုအဟေတုကံ၊ သိယာ န ဝတ္တဗ္ဗံ “န ဟေတုသဟေတုက”န္တိပိ၊
“န ဟေတုအဟေတုက”န္တိပိ။ (၁)

တိဏိ သစ္စာနိ သပ္ပစ္စယာ။ နိရောဓသစ္စံ အပ္ပစ္စယံ။ တိဏိ သစ္စာနိ သင်္ခတာ။
နိရောဓသစ္စံ အသင်္ခတံ။ တိဏိ သစ္စာနိ အနိဒဿနာ။ ဒုက္ခသစ္စံ သိယာ သနိဒဿနံ၊
သိယာ အနိဒဿနံ။ တိဏိ သစ္စာနိ အပ္ပဋ္ဌိယာ။ ဒုက္ခသစ္စံ သိယာ သပ္ပဋ္ဌိယံ၊ သိယာ
အပ္ပဋ္ဌိယံ။ တိဏိ သစ္စာနိ အရူပါနိ။ ဒုက္ခသစ္စံ သိယာ ရူပံ၊ သိယာ အရူပံ။ ဒွေ

သစ္စာ လောကီယာ။ ဒွေ သစ္စာ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ (၂)

သမုဒယသစ္စံ အာသဝေါ။ ဒွေ သစ္စာ နော အာသဝါ။ ဒုက္ခသစ္စံ သိယာ အာသဝေါ၊ သိယာ နော အာသဝေါ။ ဒွေ သစ္စာ သာသဝါ။ ဒွေ သစ္စာ အနာသဝါ။ သမုဒယသစ္စံ အာသဝသမ္ပယုတ္တာ။ ဒွေ သစ္စာ အာသဝဝိပ္ပယုတ္တာ။ ဒုက္ခသစ္စံ သိယာ အာသဝသမ္ပယုတ္တံ၊ သိယာ အာသဝဝိပ္ပယုတ္တံ။ သမုဒယသစ္စံ အာသဝေါ စေဝ သာသဝဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။ ဒုက္ခသစ္စံ သိယာ အာသဝေါ စေဝ သာသဝဉ္စ၊ သိယာ သာသဝဉ္စေဝ နော စ အာသဝေါ။ သမုဒယသစ္စံ အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ ဒုက္ခသစ္စံ သိယာ အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္စ၊ သိယာ အာသဝသမ္ပယုတ္တဉ္စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္စာ”တိပိ၊ “အာသဝသမ္ပယုတ္တဉ္စေဝ နော စ အာသဝေါ”တိပိ။ ဒွေ သစ္စာ အာသဝဝိပ္ပယုတ္တအနာသဝါ။ သမုဒယသစ္စံ န ဝတ္တဗ္ဗံ “အာသဝဝိပ္ပယုတ္တသာသဝ”န္တိပိ၊ “အာသဝဝိပ္ပယုတ္တအနာသဝ”န္တိပိ။ ဒုက္ခသစ္စံ သိယာ အာသဝဝိပ္ပယုတ္တသာသဝံ၊ သိယာ န ဝတ္တဗ္ဗံ “အာသဝဝိပ္ပယုတ္တသာသဝ”န္တိပိ၊ “အာသဝဝိပ္ပယုတ္တအနာသဝ”န္တိပိ။ (၃)

သမုဒယသစ္စံ သံယောဇနံ။ ဒွေ သစ္စာ နော သံယောဇနာ။ ဒုက္ခသစ္စံ သိယာ သံယောဇနံ၊ သိယာ နော သံယောဇနံ။ ဒွေ သစ္စာ သံယောဇနိယာ။ ဒွေ သစ္စာ အသံယောဇနိယာ။ သမုဒယသစ္စံ သံယောဇနသမ္ပယုတ္တံ။ ဒွေ သစ္စာ သံယောဇနဝိပ္ပယုတ္တာ။ ဒုက္ခသစ္စံ သိယာ သံယောဇနသမ္ပယုတ္တံ၊ သိယာ သံယောဇနဝိပ္ပယုတ္တံ။ သမုဒယသစ္စံ သံယောဇနဉ္စေဝ သံယောဇနိယဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိပိ၊ “သံယောဇနိယာ စေဝ နော စ သံယောဇနာ”တိပိ။ ဒုက္ခသစ္စံ သိယာ သံယောဇနဉ္စေဝ သံယောဇနိယဉ္စ၊ သိယာ သံယောဇနိယဉ္စေဝ နော စ သံယောဇနံ။ သမုဒယသစ္စံ သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စာ”တိပိ၊ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ”တိပိ။ ဒုက္ခသစ္စံ သိယာ သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တဉ္စ၊ သိယာ သံယောဇနသမ္ပယုတ္တဉ္စေဝ နော စ သံယောဇနံ၊ သိယာ န ဝတ္တဗ္ဗံ “သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တဉ္စာ”တိပိ၊ သံယောဇနသမ္ပယုတ္တဉ္စေဝ နော စ

သံယောဇန”န္တိပိ။ ဒွေ သစ္စာ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ။ သမုဒယ-
သစ္စံ န ဝတ္တဗ္ဗံ “သံယောဇနဝိပ္ပယုတ္တသံယောဇနိယ”န္တိပိ။ “သံယောဇန-
ဝိပ္ပယုတ္တအသံယောဇနိယ”န္တိပိ။ ဒုက္ခသစ္စံ သိယာ သံယောဇနဝိပ္ပယုတ္တ-
သံယောဇနိယံ။ သိယာ န ဝတ္တဗ္ဗံ “သံယောဇနဝိပ္ပယုတ္တသံယောဇနိယ”န္တိပိ။
“သံယောဇနဝိပ္ပယုတ္တအသံယောဇနိယ”န္တိပိ။ (၄)

သမုဒယသစ္စံ ဂန္ထော။ ဒွေ သစ္စာ နော ဂန္ထော။ ဒုက္ခသစ္စံ သိယာ ဂန္ထော၊
သိယာ နော ဂန္ထော။ ဒွေ သစ္စာ ဂန္ထနိယာ။ ဒွေ သစ္စာ အဂန္ထနိယာ။ ဒွေ သစ္စာ
ဂန္ထဝိပ္ပယုတ္တာ။ ဒွေ သစ္စာ သိယာ ဂန္ထသမ္ပယုတ္တာ၊ သိယာ ဂန္ထဝိပ္ပယုတ္တာ။
သမုဒယသစ္စံ ဂန္ထော စေဝ ဂန္ထနိယဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ
ဂန္ထနိယာ စာ”တိပိ။ “ဂန္ထနိယာ စေဝ နော စ ဂန္ထာ”တိပိ။ ဒုက္ခသစ္စံ သိယာ
ဂန္ထော စေဝ ဂန္ထနိယဉ္စ။ သိယာ ဂန္ထနိယဉ္စေဝ နော စ ဂန္ထော။ သမုဒယသစ္စံ
ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တဉ္စ။ သိယာ န ဝတ္တဗ္ဗံ “ဂန္ထော စေဝ
ဂန္ထသမ္ပယုတ္တဉ္စာ”တိပိ။ “ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော”တိပိ။ ဒွေ သစ္စာ
န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိပိ။ “ဂန္ထသမ္ပယုတ္တာ စေဝ
နော စ ဂန္ထော”တိပိ။ ဒုက္ခသစ္စံ သိယာ ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တဉ္စ။
သိယာ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော၊ သိယာ န ဝတ္တဗ္ဗံ “ဂန္ထော စေဝ
ဂန္ထသမ္ပယုတ္တဉ္စာ”တိပိ။ “ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော”တိပိ။ ဒွေ
သစ္စာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ ဒွေ သစ္စာ သိယာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ၊
သိယာ န ဝတ္တဗ္ဗာ “ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ”တိပိ။ “ဂန္ထဝိပ္ပယုတ္တအဂန္ထ-
နိယာ”တိပိ။ (၅)

သမုဒယသစ္စံ ဩဇော။ပ။ ယောဂေါ။ပ။ နိဝရဏံ။ ဒွေ သစ္စာ နော
နိဝရဏာ။ ဒုက္ခသစ္စံ သိယာ နိဝရဏံ၊ သိယာ နော နိဝရဏံ။ ဒွေ သစ္စာ
နိဝရဏိယာ။ ဒွေ သစ္စာ အနိဝရဏိယာ။ သမုဒယသစ္စံ နိဝရဏသမ္ပယုတ္တံ။ ဒွေ
သစ္စာ နိဝရဏဝိပ္ပယုတ္တာ။ ဒုက္ခသစ္စံ သိယာ နိဝရဏသမ္ပယုတ္တံ သိယာ
နိဝရဏဝိပ္ပယုတ္တံ။ သမုဒယသစ္စံ နိဝရဏဉ္စေဝ နိဝရဏိယဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ
“နိဝရဏာ စေဝ နိဝရဏိယာ စာ”တိပိ။ “နိဝရဏိယာ စေဝ နော စ နိဝရဏာ”-
တိပိ။ ဒုက္ခသစ္စံ သိယာ နိဝရဏဉ္စေဝ နိဝရဏိယဉ္စ။ သိယာ နိဝရဏိယဉ္စေဝ နော စ
နိဝရဏံ။ သမုဒယသစ္စံ နိဝရဏဉ္စေဝ နိဝရဏသမ္ပယုတ္တဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ
“နိဝရဏာ စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိပိ။ “နိဝရဏသမ္ပယုတ္တာ စေဝ
နော စ နိဝရဏာ”တိပိ။ ဒုက္ခသစ္စံ သိယာ နိဝရဏဉ္စေဝ နိဝရဏသမ္ပယုတ္တဉ္စ။
သိယာ နိဝရဏသမ္ပယုတ္တဉ္စေဝ နော စ နိဝရဏံ၊ သိယာ န ဝတ္တဗ္ဗံ “နိဝရဏဉ္စေဝ

နီဝရဏသမ္ပယုတ္တဉ္စာ”တိပိ။ “နီဝရဏသမ္ပယုတ္တဉ္စေ နော စ နီဝရဏ”န္တိပိ။ ဒွေ သစ္စာ နီဝရဏဝိပ္ပယုတ္တအနီဝရဏိယာ၊ သမုဒယသစ္စံ န ဝတ္တဗ္ဗံ “နီဝရဏ-ဝိပ္ပယုတ္တနီဝရဏိယ”န္တိပိ။ “နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ”န္တိပိ။ ဒုက္ခသစ္စံ သိယာ နီဝရဏဝိပ္ပယုတ္တနီဝရဏိယံ၊ သိယာ န ဝတ္တဗ္ဗံ “နီဝရဏဝိပ္ပယုတ္တနီဝရဏိယ”န္တိပိ။ “နီဝရဏဝိပ္ပယုတ္တအနီဝရဏိယ”န္တိပိ။ (၈)

တီဏိ သစ္စာနိ နော ပရာမာသော။ ဒုက္ခသစ္စံ သိယာ ပရာမာသော၊ သိယာ နော ပရာမာသော။ ဒွေ သစ္စာ ပရာမဋ္ဌာ။ ဒွေ သစ္စာ အပရာမဋ္ဌာ။ ဒွေ သစ္စာ ပရာမာသဝိပ္ပယုတ္တာ။ သမုဒယသစ္စံ သိယာ ပရာမာသသမ္ပယုတ္တံ၊ သိယာ ပရာမာသဝိပ္ပယုတ္တံ။ ဒုက္ခသစ္စံ သိယာ ပရာမာသသမ္ပယုတ္တံ၊ သိယာ ပရာမာသဝိပ္ပယုတ္တံ၊ သိယာ န ဝတ္တဗ္ဗံ “ပရာမာသသမ္ပယုတ္တ”န္တိပိ။ “ပရာမာသဝိပ္ပယုတ္တ”န္တိပိ။ သမုဒယသစ္စံ န ဝတ္တဗ္ဗံ “ပရာမာသော စေဝ ပရာမဋ္ဌဉ္စာ”တိ။ ပရာမဋ္ဌဉ္စေ နော စ ပရာမာသော။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ပရာမာသာ စေဝ ပရာမဋ္ဌာ စာ”တိပိ။ “ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ”တိပိ။ ဒုက္ခသစ္စံ သိယာ ပရာမာသော စေဝ ပရာမဋ္ဌဉ္စ၊ သိယာ ပရာမဋ္ဌဉ္စေ နော စ ပရာမာသော။ ဒွေ သစ္စာ ပရာမာသဝိပ္ပယုတ္တအပရာမဋ္ဌာ။ ဒွေ သစ္စာ သိယာ ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ၊ သိယာ န ဝတ္တဗ္ဗာ “ပရာမာသဝိပ္ပယုတ္တပရာမဋ္ဌာ”တိပိ။ “ပရာမာသဝိပ္ပယုတ္တ-အပရာမဋ္ဌာ”တိပိ။ (၉)

ဒွေ သစ္စာ သာရမ္ပဏာ။ နိရောဓသစ္စံ အနာရမ္ပဏံ။ ဒုက္ခသစ္စံ သိယာ သာရမ္ပဏံ၊ သိယာ အနာရမ္ပဏံ။ တီဏိ သစ္စာနိ နော စိတ္တာ။ ဒုက္ခသစ္စံ သိယာ စိတ္တံ၊ သိယာ နော စိတ္တံ။ ဒွေ သစ္စာ စေတသိကာ။ နိရောဓသစ္စံ အစေတသိကံ။ ဒုက္ခသစ္စံ သိယာ စေတသိကံ၊ သိယာ အစေတသိကံ။ ဒွေ သစ္စာ စိတ္တသမ္ပယုတ္တာ။ နိရောဓသစ္စံ စိတ္တဝိပ္ပယုတ္တံ။ ဒုက္ခသစ္စံ သိယာ စိတ္တသမ္ပယုတ္တံ၊ သိယာ စိတ္တဝိပ္ပယုတ္တံ၊ သိယာ န ဝတ္တဗ္ဗံ “စိတ္တေန သမ္ပယုတ္တ”န္တိပိ။ “စိတ္တေန ဝိပ္ပယုတ္တ”န္တိပိ။ ဒွေ သစ္စာ စိတ္တသံသဋ္ဌာ။ နိရောဓသစ္စံ စိတ္တဝိသံသဋ္ဌံ။ ဒုက္ခသစ္စံ သိယာ စိတ္တသံသဋ္ဌံ၊ သိယာ စိတ္တဝိသံသဋ္ဌံ၊ သိယာ န ဝတ္တဗ္ဗံ “စိတ္တေန သံသဋ္ဌ”န္တိပိ။ “စိတ္တေန ဝိသံသဋ္ဌ”န္တိပိ။ ဒွေ သစ္စာ စိတ္တသမုဋ္ဌာနာ။ နိရောဓသစ္စံ နော စိတ္တသမုဋ္ဌာနံ။ ဒုက္ခသစ္စံ သိယာ စိတ္တသမုဋ္ဌာနံ၊ သိယာ နော စိတ္တသမုဋ္ဌာနံ။ ဒွေ သစ္စာ စိတ္တသဟဘူနေ။ နိရောဓသစ္စံ နော စိတ္တသဟဘူ။ ဒုက္ခသစ္စံ သိယာ စိတ္တသဟဘူ၊ သိယာ နော စိတ္တသဟဘူ။ ဒွေ သစ္စာ စိတ္တာနုပရိဝတ္တိနေ။ နိရောဓသစ္စံ နော စိတ္တာနုပရိဝတ္တိ။ ဒုက္ခသစ္စံ သိယာ စိတ္တာနုပရိဝတ္တိ၊ သိယာ နော စိတ္တာနုပရိဝတ္တိ။ ဒွေ သစ္စာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ နိရောဓသစ္စံ နော

စိတ္တသံသဋ္ဌသမုဋ္ဌာနံ။ ဒုက္ခသစ္စံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနံ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနံ။ ဒွေ သစ္စာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူနေ။ နိရောဓသစ္စံ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ ဒုက္ခသစ္စံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ ဒွေ သစ္စာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနေ။ နိရောဓသစ္စံ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။ ဒုက္ခသစ္စံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။ တိဏိ သစ္စာနိ ဗာဟိရာ။ ဒုက္ခသစ္စံ သိယာ အဇ္ဈတ္တံ၊ သိယာ ဗာဟိရံ။ (၁၀)

တိဏိ သစ္စာနိ နော ဥပါဒါ။ ဒုက္ခသစ္စံ သိယာ ဥပါဒါ၊ သိယာ နော ဥပါဒါ။ တိဏိ သစ္စာနိ အနုပါဒိန္နာ။ ဒုက္ခသစ္စံ သိယာ ဥပါဒိန္နံ၊ သိယာ အနုပါဒိန္နံ။ သမုဒယသစ္စံ ဥပါဒါနံ။ ဒွေ သစ္စာ နော ဥပါဒါနာ။ ဒုက္ခသစ္စံ သိယာ ဥပါဒါနံ၊ သိယာ နော ဥပါဒါနံ။ ဒွေ သစ္စာ ဥပါဒါနိယာ။ ဒွေ သစ္စာ အနုပါဒါနိယာ။ ဒွေ သစ္စာ ဥပါဒါနိဝပ္ပယုတ္တာ။ ဒွေ သစ္စာ သိယာ ဥပါဒါနသမ္ပယုတ္တာ၊ သိယာ ဥပါဒါနိဝပ္ပယုတ္တာ။ သမုဒယသစ္စံ ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေ ဥပါဒါနိယာ စ”တိပိ၊ “ဥပါဒါနိယာ စေ နော စ ဥပါဒါနာ”တိပိ။ ဒုက္ခသစ္စံ သိယာ ဥပါဒါနဉ္စေ ဥပါဒါနိယဉ္စ၊ သိယာ ဥပါဒါနိယဉ္စေ နော စ ဥပါဒါနံ။ သမုဒယသစ္စံ သိယာ ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တဉ္စ။ သိယာ န ဝတ္တဗ္ဗ “ဥပါဒါနဉ္စေ ဥပါဒါနသမ္ပယုတ္တဉ္စာ”တိပိ၊ “ဥပါဒါနသမ္ပယုတ္တဉ္စေ နော စ ဥပါဒါန”တိပိ။ ဒွေ သစ္စာ ဥပါဒါနိဝပ္ပယုတ္တအနုပါဒါနိယာ။ ဒွေ သစ္စာ သိယာ ဥပါဒါနိဝပ္ပယုတ္တဥပါဒါနိယာ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနိဝပ္ပယုတ္တဥပါဒါနိယာ”တိပိ၊ “ဥပါဒါနိဝပ္ပယုတ္တအနုပါဒါနိယာ”တိပိ။ (၁၁)

သမုဒယသစ္စံ ကိလေသော။ ဒွေ သစ္စာ နော ကိလေသော။ ဒုက္ခသစ္စံ သိယာ ကိလေသော၊ သိယာ နော ကိလေသော။ ဒွေ သစ္စာ သံကိလေသိကာ။ ဒွေ သစ္စာ အသံကိလေသိကာ။ သမုဒယသစ္စံ သံကိလိဋ္ဌံ။ ဒွေ သစ္စာ အသံကိလိဋ္ဌာ။ ဒုက္ခသစ္စံ သိယာ သံကိလိဋ္ဌံ၊ သိယာ အသံကိလိဋ္ဌံ။ သမုဒယသစ္စံ ကိလေသသမ္ပယုတ္တံ။ ဒွေ သစ္စာ ကိလေသဝိပ္ပယုတ္တာ။ ဒုက္ခသစ္စံ သိယာ ကိလေသသမ္ပယုတ္တံ။

သိယာ ကိလေသဝိပွယုတ္တံ။ သမုဒယသစ္စံ ကိလေသော စေဝ သံကိလေသိကဉ္စ။
 ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ကိလေသော စေဝ သံကိလေသိကာ စာ”တိပိ။ “သံကိလေ-
 သိကာ စေဝ နော စ ကိလေသော”တိပိ။ ဒုက္ခသစ္စံ သိယာ ကိလေသော စေဝ
 သံကိလေသိကဉ္စ။ သိယာ သံကိလေသိကဉ္စေဝ နော စ ကိလေသော။ သမုဒယ-
 သစ္စံ ကိလေသော စေဝ သံကိလိဋ္ဌဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ကိလေသော
 စေဝ သံကိလိဋ္ဌာ စာ”တိပိ။ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသော”တိပိ။
 ဒုက္ခသစ္စံ သိယာ ကိလေသော စေဝ သံကိလိဋ္ဌဉ္စ။ သိယာ သံကိလိဋ္ဌဉ္စေဝ
 နော စ ကိလေသော။ သိယာ န ဝတ္တဗ္ဗံ “ကိလေသော စေဝ သံကိလိဋ္ဌဉ္စာ”တိပိ။
 “သံကိလိဋ္ဌဉ္စေဝ နော စ ကိလေသော”တိပိ။ သမုဒယသစ္စံ ကိလေသော
 စေဝ ကိလေသသမ္ပယုတ္တဉ္စ။ ဒွေ သစ္စာ န ဝတ္တဗ္ဗာ “ကိလေသော စေဝ ကိလေသ-
 သမ္ပယုတ္တာ စာ”တိပိ။ “ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသော”တိပိ။
 ဒုက္ခသစ္စံ သိယာ ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စ။ သိယာ ကိလေသ-
 သမ္ပယုတ္တဉ္စေဝ နော စ ကိလေသော။ သိယာ န ဝတ္တဗ္ဗံ “ကိလေသော
 စေဝ ကိလေသသမ္ပယုတ္တဉ္စာ”တိပိ။ “ကိလေသသမ္ပယုတ္တဉ္စေဝ နော စ
 ကိလေသော”တိပိ။ ဒွေ သစ္စာ ကိလေသဝိပွယုတ္တအသံကိလေသိကာ။ သမုဒယ-
 သစ္စံ န ဝတ္တဗ္ဗံ “ကိလေသဝိပွယုတ္တသံကိလေသိက”န္တိပိ။ “ကိလေသဝိပွယုတ္တ-
 အသံကိလေသိက”န္တိပိ။ ဒုက္ခသစ္စံ သိယာ ကိလေသဝိပွယုတ္တသံကိလေသိကံ။
 သိယာ န ဝတ္တဗ္ဗံ “ကိလေသဝိပွယုတ္တသံကိလေသိက”န္တိပိ။ “ကိလေသဝိပွယုတ္တ-
 အသံကိလေသိက”န္တိပိ။ (၁၂)

ဒွေ သစ္စာ န ဒဿနေန ပဟာတဗ္ဗာ။ ဒွေ သစ္စာ သိယာ ဒဿနေန
 ပဟာတဗ္ဗာ။ သိယာ န ဒဿနေန ပဟာတဗ္ဗာ။ ဒွေ သစ္စာ န ဘာဝနာယ
 ပဟာတဗ္ဗာ။ ဒွေ သစ္စာ သိယာ ဘာဝနာယ ပဟာတဗ္ဗာ။ သိယာ န ဘာဝနာယ
 ပဟာတဗ္ဗာ။ ဒွေ သစ္စာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ ဒွေ သစ္စာ
 သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။ သိယာ န ဒဿနေန ပဟာတဗ္ဗ-
 ဟေတုကာ။ ဒွေ သစ္စာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒွေ သစ္စာ သိယာ
 ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
 သမုဒယသစ္စံ သဝိတက္ကံ။ နိရောဓသစ္စံ အဝိတက္ကံ။ ဒွေ သစ္စာ သိယာ သဝိတက္ကာ။
 သိယာ အဝိတက္ကာ။ သမုဒယသစ္စံ သဝိစာရံ။ နိရောဓသစ္စံ အဝိစာရံ။ ဒွေ
 သစ္စာ သိယာ သဝိစာရာ။ သိယာ အဝိစာရာ။ နိရောဓသစ္စံ အပ္ပိတိကံ။
 တိဏိ သစ္စာနိ သိယာ သပ္ပိတိကာ။ သိယာ အပ္ပိတိကာ။ နိရောဓသစ္စံ န
 ပိတိသဟဂတံ။ တိဏိ သစ္စာနိ သိယာ ပိတိသဟဂတာ။ သိယာ န ပိတိသဟဂတာ။

နိရောဓသစ္စံ န သုခသဟဂတံ။ တီဏိ သစ္စာနိ သိယာ သုခသဟဂတာ၊ သိယာ
န သုခသဟဂတာ။ နိရောဓသစ္စံ န ဥပေက္ခာသဟဂတံ။ တီဏိ သစ္စာနိ သိယာ
ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။

သမုဒယသစ္စံ ကာမာဝစရံ။ ဒွေ သစ္စာ န ကာမာဝစရာ။ ဒုက္ခသစ္စံ
သိယာ ကာမာဝစရံ၊ သိယာ န ကာမာဝစရံ။ တီဏိ သစ္စာနိ န ရူပါဝစရာ။
ဒုက္ခသစ္စံ သိယာ ရူပါဝစရံ၊ သိယာ န ရူပါဝစရံ။ တီဏိ သစ္စာနိ န အရူပါဝစရာ။
ဒုက္ခသစ္စံ သိယာ အရူပါဝစရံ၊ သိယာ န အရူပါဝစရံ။ ဒွေ သစ္စာ ပရိယာပန္နာ။
ဒွေ သစ္စာ အပရိယာပန္နာ။ မဂ္ဂသစ္စံ နိယျာနိကံ။ တီဏိ သစ္စာနိ အနိယျာနိကာ။
မဂ္ဂသစ္စံ နိယတံ။ နိရောဓသစ္စံ အနိယတံ။ ဒွေ သစ္စာ သိယာ နိယတာ၊ သိယာ
အနိယတာ။ ဒွေ သစ္စာ သဥတ္တရာ။ ဒွေ သစ္စာ အနုတ္တရာ။ သမုဒယသစ္စံ
သရဏံ။ ဒွေ သစ္စာ အရဏာ။ ဒုက္ခသစ္စံ သိယာ သရဏံ၊ သိယာ အရဏန္တိ။ (၁၃)

ပညာပုစ္ဆကံ။

သစ္စဝိဘင်္ဂါ နိဋ္ဌိတော။

၅-ဣန္ဒြိယဝိဘင်္ဂ

၁-အဘိဓမ္မဘာဇနိယ

၂၁၉။ ဗာဝိသတိန္ဒြိယာနိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ သောမနသိန္ဒြိယံ ဒေါမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ^၁ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာတညဿာမိတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ။

၂၂၀။ တတ္ထ ကတမံ စက္ခုန္ဒြိယံ၊ ယံ စက္ခု စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ။ပ။ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ စက္ခုန္ဒြိယံ။ (၁)

တတ္ထ ကတမံ သောတိန္ဒြိယံ။ပ။ ဃာနိန္ဒြိယံ။ပ။ ဇိဝိန္ဒြိယံ။ပ။ ကာယိန္ဒြိယံ ယော ကာယော စတုန္တံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ။ပ။ သုညော ဂါမောပေသော။ ဣဒံ ဝုစ္စတိ ကာယိန္ဒြိယံ။ (၅)

တတ္ထ ကတမံ မနိန္ဒြိယံ၊ ဧကဝိဇ္ဇေ မနိန္ဒြိယံ—ဖဿသမ္ပယုတ္တံ။ ဒုဝိဇ္ဇေ မနိန္ဒြိယံ—အတ္ထိ သဟေတုကံ၊ အတ္ထိ အဟေတုကံ။ တိဝိဇ္ဇေ မနိန္ဒြိယံ—အတ္ထိ ကုသလံ၊ အတ္ထိ အကုသလံ၊ အတ္ထိ အဗျာကတံ။ စတုဗ္ဗိဇ္ဇေ မနိန္ဒြိယံ—အတ္ထိ ကာမာဝစရံ၊ အတ္ထိ ရူပါဝစရံ၊ အတ္ထိ အရူပါဝစရံ၊ အတ္ထိ အပရိယာပန္တံ။ ပဉ္စဝိဇ္ဇေ မနိန္ဒြိယံ—အတ္ထိ သုခိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ ဒုက္ခိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ သောမနသိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ ဒေါမနသိန္ဒြိယသမ္ပယုတ္တံ၊ အတ္ထိ ဥပေက္ခိန္ဒြိယသမ္ပယုတ္တံ။ ဆဗ္ဗိဇ္ဇေ မနိန္ဒြိယံ—စက္ခုဝိညာဏံ။ပ။ မနောဝိညာဏံ။ ဧဝံ ဆဗ္ဗိဇ္ဇေ မနိန္ဒြိယံ။

သတ္တဝိဇ္ဇေ မနိန္ဒြိယံ—စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု။ ဧဝံ သတ္တဝိဇ္ဇေ မနိန္ဒြိယံ။

အဋ္ဌဝိဇ္ဇေ မနိန္ဒြိယံ—စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ အတ္ထိ သုခသဟဂတံ၊ အတ္ထိ ဒုက္ခသဟဂတံ၊ မနောဓာတု၊ မနောဝိညာဏဓာတု။ ဧဝံ အဋ္ဌဝိဇ္ဇေ မနိန္ဒြိယံ။

နဝရိဇ္ဇေ မနိန္ဒြိယံ—စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ၊ မနောဓာတု၊ မနောဝိညာဏဓာတု အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ နဝရိဇ္ဇေ မနိန္ဒြိယံ။

ဒသဝိဇ္ဇေ မနိန္ဒြိယံ—စက္ခုဝိညာဏံ။ပ။ ကာယဝိညာဏံ အတ္ထိ သုခသဟဂတံ၊ အတ္ထိ ဒုက္ခသဟဂတံ၊ မနောဓာတု၊ မနောဝိညာဏဓာတု အတ္ထိ ကုသလာ၊ အတ္ထိ အကုသလာ၊ အတ္ထိ အဗျာကတာ။ ဧဝံ ဒသဝိဇ္ဇေ မနိန္ဒြိယံ။ပ။ ဧဝံ ဗဟုဝိဇ္ဇေ မနိန္ဒြိယံ။ ဣဒံ ဝုစ္စတိ မနိန္ဒြိယံ။ (၆)

တတ္ထ ကတမံ ဣတ္ထိန္ဒြိယံ၊ ယံ ဣတ္ထိယာ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပေါ ဣတ္ထတ္တံ ဣတ္ထိဘာဝေါ။ ဣဒံ ဝုစ္စတိ ဣတ္ထိန္ဒြိယံ။ (၇)

တတ္ထ ကတမံ ပုရိသိန္ဒြိယံ၊ ယံ ပုရိသဿ ပုရိသလိင်္ဂံ ပုရိသနိမိတ္တံ ပုရိသကုတ္တံ ပုရိသာကပ္ပေါ ပုရိသတ္တံ ပုရိသဘာဝေါ။ ဣဒံ ဝုစ္စတိ ပုရိသိန္ဒြိယံ။ (၈)

တတ္ထ ကတမံ ဇီဝိတိန္ဒြိယံ၊ ဇီဝိတိန္ဒြိယံ ဒုဝိဇ္ဇေ အတ္ထိ ရူပဇီဝိတိန္ဒြိယံ၊ အတ္ထိ အရူပဇီဝိတိန္ဒြိယံ။

တတ္ထ ကတမံ ရူပဇီဝိတိန္ဒြိယံ၊ ယော တေသံ ရူပိနံ ဓမ္မာနံ အာယု ဌိတိ ယပနာ ယာပနာ ဣရိယနာ ဝတ္တနာ ပါလနာ ဇီဝိတံ ဇီဝိတိန္ဒြိယံ၊ ဣဒံ ဝုစ္စတိ ရူပဇီဝိတိန္ဒြိယံ။

တတ္ထ ကတမံ အရူပဇီဝိတိန္ဒြိယံ၊ ယော တေသံ အရူပိနံ ဓမ္မာနံ အာယု ဌိတိ ယပနာ ယာပနာ ဣရိယနာ ဝတ္တနာ ပါလနာ ဇီဝိတံ ဇီဝိတိန္ဒြိယံ၊ ဣဒံ ဝုစ္စတိ အရူပဇီဝိတိန္ဒြိယံ။ ဣဒံ ဝုစ္စတိ ဇီဝိတိန္ဒြိယံ။ (၉)

တတ္ထ ကတမံ သုခိန္ဒြိယံ၊ ယံ ကာယိကံ သာတံ ကာယိကံ သုခံ ကာယသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ ကာယသမ္ပဿဇာ သာတာ သုခါ ဝေဒနာ။ ဣဒံ ဝုစ္စတိ သုခိန္ဒြိယံ။ (၁၀)

တတ္ထ ကတမံ ဒုက္ခိန္ဒြိယံ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ ကာယသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ။ ဣဒံ ဝုစ္စတိ ဒုက္ခိန္ဒြိယံ။ (၁၁)

တတ္ထ ကတမံ သောမနသိန္ဒြိယံ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ။ ဣဒံ ဝုစ္စတိ သောမနသိန္ဒြိယံ။ (၁၂)

တတ္ထ ကတမံ ဒေါမနသိန္ဒြိယံ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ။ ဣဒံ ဝုစ္စတိ ဒေါမနသိန္ဒြိယံ။ (၁၃)

တတ္ထ ကတမံ ဥပေက္ခိန္ဒြိယံ၊ ယံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ။ ဣဒံ ဝုစ္စတိ ဥပေက္ခိန္ဒြိယံ။ (၁၄)

တတ္ထ ကတမံ သဒ္ဓိန္ဒြိယံ၊ ယာ သဒ္ဓါ သဒ္ဓဟနာ ဩကပ္ပနာ အဘိပ္ပသာဒေါ သဒ္ဓါ သဒ္ဓိန္ဒြိယံ သဒ္ဓါဗလံ။ ဣဒံ ဝုစ္စတိ သဒ္ဓိန္ဒြိယံ။ (၁၅)

တတ္ထ ကတမံ ဝီရိယိန္ဒြိယံ၊ ယော စေတသိကော ဝီရိယာရမ္ဘော နိက္ကမော ပရက္ကမော ဥယျာမော ဝါယာမော ဥဿာဟော ဥဿောဠိ ထာမော ဌိတိ အသိတိလပရက္ကမတာ အနိက္ခိတ္တဆန္ဒတာ အနိက္ခိတ္တဓုရတာ ဓုရသမ္ပဂ္ဂါဟော ဝီရိယံ ဝီရိယိန္ဒြိယံ ဝီရိယဗလံ။ ဣဒံ ဝုစ္စတိ ဝီရိယိန္ဒြိယံ။ (၁၆)

တတ္ထ ကတမံ သတိန္ဒြိယံ၊ ယာ သတိ အနုဿတိ ပဋိဿတိ သတိ သရဏတာ ဓာရဏတာ အပိလာပနတာ အသမ္ပုဿနတာ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ။ ဣဒံ ဝုစ္စတိ သတိန္ဒြိယံ။ (၁၇)

တတ္ထ ကတမံ သမာဓိန္ဒြိယံ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ အဝဋ္ဌိတိ အဝိသာဟာရော အဝိက္ခေပေါ အဝိသာဟဋ္ဌမာနသတာ သမထော သမာဓိန္ဒြိယံ သမာဓိဗလံ သမ္မာသမာဓိ။ ဣဒံ ဝုစ္စတိ သမာဓိန္ဒြိယံ။ (၁၈)

တတ္ထ ကတမံ ပညိန္ဒြိယံ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ။ ဣဒံ ဝုစ္စတိ ပညိန္ဒြိယံ။ (၁၉)

တတ္ထ ကတမံ အနညာတညဿာမိတိန္ဒြိယံ၊ ယာ တေသံ ဓမ္မာနံ အနညာ-တာနံ အဒိဋ္ဌာနံ အပ္ပတ္တာနံ အဝိဒိတာနံ အသစ္စိကတာနံ သစ္စိကိရိယာယ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ ဣဒံ ဝုစ္စတိ အနညာတညဿာမိတိန္ဒြိယံ။ (၂၀)

တတ္ထ ကတမံ အညိန္ဒြိယံ၊ ယာ တေသံ ဓမ္မာနံ ဉာတာနံ ဒိဋ္ဌာနံ ပတ္တာနံ ဝိဒိတာနံ သစ္စိကတာနံ သစ္စိကိရိယာယ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ။ ဣဒံ ဝုစ္စတိ အညိန္ဒြိယံ။ (၂၁)

တတ္ထ ကတမံ အညာတာဝိန္ဒိယံ၊ ယာ တေသံ ဓမ္မာနံ အညာတာဝိနံ
ဒိဋ္ဌာနံ ပတ္တာနံ ဝိဒိတာနံ သတ္တိကတာနံ သတ္တိကိရိယာယ ပညာ ပဇာနနာ။ပ။
အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာ-
ပန္နံ။ ဣဒံ ဝုစ္စတိ အညာတာဝိန္ဒိယံ။ (၂၂)

အဘိဓမ္မဘာဇနီယံ။

၂-ပဉ္စပုစ္ဆက

၂၂၁။ ဗာဝိသတိန္ဒြိယာနိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ
ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ
သောမနသိန္ဒြိယံ ဒေါမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ
သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာတညဿာမိတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒိယံ။

၂၂၂။ ဗာဝိသတိနံ ဣန္ဒြိယာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၂၂၃။ ဒသိန္ဒြိယာ အဗျာကတာ။ ဒေါမနသိန္ဒြိယံ အကုသလံ။ အနညာ-
တညဿာမိတိန္ဒြိယံ ကုသလံ။ စက္ကာရိန္ဒြိယာ သိယာ ကုသလာ၊ သိယာ
အဗျာကတာ။ ဆ ဣန္ဒြိယာ သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ
အဗျာကတာ။

ဒွါဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တာ”တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။
ဆ ဣန္ဒြိယာ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တာ။ တိဏိန္ဒြိယာ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊
သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တာ။ ဇီဝိတိန္ဒြိယံ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ
ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ၊
သိယာ န ဝတ္တဗ္ဗံ “သုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ၊ “ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တ”န္တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တ”န္တိပိ။

သတ္တိန္ဒြိယာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ တိဏိန္ဒြိယာ ဝိပါကာ။ ဒွိန္ဒြိယာ
ဝိပါကဓမ္မဓမ္မာ။ အညိန္ဒြိယံ သိယာ ဝိပါကံ၊ သိယာ ဝိပါကဓမ္မဓမ္မံ။ နဝိန္ဒြိယာ

သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။
နဝိန္ဒြိယာ ဥပါဒိန္နုပါဒါနိယာ။ ဒေါမနသိန္ဒြိယံ အနုပါဒိန္နုပါဒါနိယံ။ တိဏိန္ဒြိယာ
အနုပါဒိန္နုအနုပါဒါနိယာ။ နဝိန္ဒြိယာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ
အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။

နဝိန္ဒြိယာ အသံကိလိဋ္ဌသံကိလေသိကာ။ ဒေါမနသိန္ဒြိယံ သံကိလိဋ္ဌ-
သံကိလေသိကံ။ တိဏိန္ဒြိယာ အသံကိလိဋ္ဌအသံကိလေသိကာ။ တိဏိန္ဒြိယာ
သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။
ဆ ဣန္ဒြိယာ သိယာ သံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌသံကိ-
လေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။ နဝိန္ဒြိယာ အဝိတက္က-
အဝိစာရာ။ ဒေါမနသိန္ဒြိယံ သဝိတက္ကသဝိစာရံ။ ဥပေက္ခိန္ဒြိယံ သိယာ
သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကအဝိစာရံ။ ဧကာဒသိန္ဒြိယာ သိယာ
သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။

ဧကာဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “ပီတိသဟဂတာ”တိပိ၊ “သုခသဟဂတာ”တိပိ၊
“ဥပေက္ခာသဟဂတာ”တိပိ။ သောမနသိန္ဒြိယံ သိယာ ပီတိသဟဂတံ၊ န
သုခသဟဂတံ၊ န ဥပေက္ခာသဟဂတံ၊ သိယာ န ဝတ္တဗ္ဗံ “ပီတိသဟဂတ”န္တိ။
ဆ ဣန္ဒြိယာ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာ-
သဟဂတာ။ စတ္တာရိန္ဒြိယာ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊
သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဝတ္တဗ္ဗာ “ပီတိသဟဂတာ”တိပိ၊
“သုခသဟဂတာ”တိပိ၊ “ဥပေက္ခာသဟဂတာ”တိပိ။

ပန္နရသိန္ဒြိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ ဒေါမနသိန္ဒြိယံ
သိယာ ဒဿနေန ပဟာတဗ္ဗံ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗံ။ ဆ ဣန္ဒြိယာ
သိယာ ဒဿနေန ပဟာတဗ္ဗာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗာ၊ သိယာ
နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ ပန္နရသိန္ဒြိယာ နေဝ ဒဿနေန
န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ ဒေါမနသိန္ဒြိယံ သိယာ ဒဿနေန
ပဟာတဗ္ဗဟေတုကံ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကံ။ ဆ ဣန္ဒြိယာ
သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ သိယာ ဘာဝနာယ ပဟာတဗ္ဗ-
ဟေတုကာ၊ သိယာ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။

ဒသိန္ဒြိယာ နေဝါစယဂါမိနာပစယဂါမိနော။ ဒေါမနသိန္ဒြိယံ အာစယဂါမိ။
အနညာတညဿာမိတိန္ဒြိယံ အပစယဂါမိ။ အညိန္ဒြိယံ သိယာ အပစယဂါမိ၊
သိယာ နေဝါစယဂါမိနာပစယဂါမိ။ နဝိန္ဒြိယာ သိယာ အာစယဂါမိနော၊

သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော။ ဒသိန္ဒြိယာ
နေဝသေက္ခနာသေက္ခာ။ ဒွိန္ဒြိယာ သေက္ခာ။ အညာတာဝိန္ဒြိယံ အသေက္ခံ။
နဝိန္ဒြိယာ သိယာ သေက္ခာ၊ သိယာ အသေက္ခာ၊ သိယာ နေဝသေက္ခ-
နာသေက္ခာ။

ဒသိန္ဒြိယာ ပရိတ္တာ။ တိဏိန္ဒြိယာ အပ္ပမာဏာ။ နဝိန္ဒြိယာ သိယာ ပရိတ္တာ၊
သိယာ မဟဂ္ဂတာ၊ သိယာ အပ္ပမာဏာ။ သတ္တိန္ဒြိယာ အနာရမ္မဏာ။
ဒွိန္ဒြိယာ ပရိတ္တာရမ္မဏာ။ တိဏိန္ဒြိယာ အပ္ပမာဏာရမ္မဏာ။ ဒေါမနသိန္ဒြိယံ
သိယာ ပရိတ္တာရမ္မဏံ၊ သိယာ မဟဂ္ဂတာရမ္မဏံ၊ န အပ္ပမာဏာရမ္မဏံ၊
သိယာ န ဝတ္တဗ္ဗံ “ပရိတ္တာရမ္မဏ”တိပိ၊ “မဟဂ္ဂတာရမ္မဏ”တိပိ။ နဝိန္ဒြိယာ
သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊
သိယာ န ဝတ္တဗ္ဗာ “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာရမ္မဏာ”တိပိ၊
“အပ္ပမာဏာရမ္မဏာ”တိပိ။

နဝိန္ဒြိယာ မဇ္ဈိမာ။ ဒေါမနသိန္ဒြိယံ ဟိနံ။ တိဏိန္ဒြိယာ ပဏီတာ။ တိဏိန္ဒြိယာ
သိယာ မဇ္ဈိမာ။ သိယာ ပဏီတာ။ ဆ ဣန္ဒြိယာ သိယာ ဟိနာ၊ သိယာ
မဇ္ဈိမာ။ သိယာ ပဏီတာ။ ဒသိန္ဒြိယာ အနိယတာ။ အနညာတညဿာမိတိန္ဒြိယံ
သမ္မတ္တနိယတံ။ စတ္တာရိန္ဒြိယာ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။
ဒေါမနသိန္ဒြိယံ သိယာ မိစ္ဆတ္တနိယတံ၊ သိယာ အနိယတံ။ ဆ ဣန္ဒြိယာ
သိယာ မိစ္ဆတ္တနိယတာ၊ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။
သတ္တိန္ဒြိယာ အနာရမ္မဏာ။ စတ္တာရိန္ဒြိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊
“မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါမိပတိနော”တိပိ။ အနညာတညဿာမိတိန္ဒြိယံ
န မဂ္ဂါရမ္မဏံ၊ သိယာ မဂ္ဂဟေတုကံ၊ သိယာ မဂ္ဂါမိပတိ၊ သိယာ န ဝတ္တဗ္ဗံ
“မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါမိပတိ”တိပိ။ အညိန္ဒြိယံ န မဂ္ဂါရမ္မဏံ သိယာ
မဂ္ဂဟေတုကံ၊ သိယာ မဂ္ဂါမိပတိ၊ သိယာ န ဝတ္တဗ္ဗံ “မဂ္ဂဟေတုကာ”တိပိ၊
“မဂ္ဂါမိပတိ”တိပိ။ နဝိန္ဒြိယာ သိယာ မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊
သိယာ မဂ္ဂါမိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊
“မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါမိပတိနော”တိပိ။

ဒသိန္ဒြိယာ သိယာ ဥပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော၊ န ဝတ္တဗ္ဗာ “အနုပ္ပန္နာ”တိ။
ဒွိန္ဒြိယာ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနော”တိ။
ဒသိန္ဒြိယာ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော၊ သိယာ
အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ သတ္တိန္ဒြိယာ အနာရမ္မဏာ။
ဒွိန္ဒြိယာ ပစ္စုပ္ပန္နာရမ္မဏာ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “အတိတာရမ္မဏာ”တိပိ၊

“အနာဂတာရမ္မဏာ”တိပိ။ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ ဒသိန္ဒြိယာ သိယာ အတီတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ။ “အနာဂတာရမ္မဏာ”တိပိ။ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ သတ္တိန္ဒြိယာ အနာရမ္မဏာ။ တိဏိန္ဒြိယာ ဗဟိဒ္ဓါရမ္မဏာ။ စတ္တာရိန္ဒြိယာ သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။ အဋ္ဌိန္ဒြိယာ သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။ သိယာ န ဝတ္တဗ္ဗာ “အဇ္ဈတ္တာရမ္မဏာ”တိပိ။ “ဗဟိဒ္ဓါရမ္မဏာ”တိပိ။ “အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ”တိပိ။ ပဉ္စိန္ဒြိယာ အနိဒဿနသပ္ပဋိဃာ။ သတ္တရသိန္ဒြိယာ အနိဒဿနသပ္ပဋိဃာ။

၂-ဒုက

၂၂၄။ စတ္တာရိန္ဒြိယာ ဟေတု။ အဋ္ဌာရသိန္ဒြိယာ န ဟေတု။ သတ္တိန္ဒြိယာ သဟေတုကာ။ နဝိန္ဒြိယာ အဟေတုကာ။ ဆ ဣန္ဒြိယာ သိယာ သဟေတုကာ၊ သိယာ အဟေတုကာ။ သတ္တိန္ဒြိယာ ဟေတုသမ္ပယုတ္တာ။ နဝိန္ဒြိယာ ဟေတုဝိပွယုတ္တာ။ ဆ ဣန္ဒြိယာ သိယာ ဟေတုသမ္ပယုတ္တာ၊ သိယာ ဟေတုဝိပွယုတ္တာ။ စတ္တာရိန္ဒြိယာ ဟေတု စေဝ သဟေတုကာ စ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိပိ။ “သဟေတုကာ စေဝ န စ ဟေတု”တိပိ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ။ သဟေတုကာ စေဝ န စ ဟေတု။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ။ သိယာ သဟေတုကာ စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗာ “သဟေတုကာ စေဝ န စ ဟေတု”တိ။

စတ္တာရိန္ဒြိယာ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိပိ။ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု”တိပိ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ။ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ။ သိယာ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ သိယာ န ဝတ္တဗ္ဗာ “ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု”တိ။

နဝိန္ဒြိယာ န ဟေတု အဟေတုကာ။ တိဏိန္ဒြိယာ န ဟေတု သဟေတုကာ။ စတ္တာရိန္ဒြိယာ န ဝတ္တဗ္ဗာ “န ဟေတု သဟေတုကာ”တိပိ။ “န ဟေတု

အဟေတုကာ”တိပိ။ ဆ ဣန္ဒြိယာ သိယာ န ဟေတူ သဟေတုကာ၊ သိယာ န ဟေတူ အဟေတုကာ။ (၁)

သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ။ ပဉ္စိန္ဒြိယာ သပ္ပဋ္ဌိဃာ။ သတ္တရသိန္ဒြိယာ အပ္ပဋ္ဌိဃာ။ သတ္တိန္ဒြိယာ ရူပါ။ စုဒ္ဒသိန္ဒြိယာ အရူပါ။ ဇီဝိတိန္ဒြိယံ သိယာ ရူပံ၊ သိယာ အရူပံ။ ဒသိန္ဒြိယာ လောကိယာ။ တိဏိန္ဒြိယာ လောကုတ္တရာ။ နဝိန္ဒြိယာ သိယာ လောကိယာ၊ သိယာ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ (၂)

နော အာသဝါ။ ဒသိန္ဒြိယာ သာသဝါ။ တိဏိန္ဒြိယာ အနာသဝါ။ နဝိန္ဒြိယာ သိယာ သာသဝါ၊ သိယာ အနာသဝါ။ ပန္နရသိန္ဒြိယာ အာသဝဝိပ္ပယုတ္တာ။ ဒေါမနသိန္ဒြိယံ အာသဝသမ္ပယုတ္တံ။ ဆ ဣန္ဒြိယာ သိယာ အာသဝသမ္ပယုတ္တာ၊ သိယာ အာသဝဝိပ္ပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သာသဝါ စေဝ နော စ အာသဝါ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သိယာ သာသဝါ စေဝ နော စ အာသဝါ၊ သိယာ န ဝတ္တဗ္ဗာ “သာသဝါ စေဝ နော စ အာသဝါ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “အာသဝေါ စေဝ အာသဝသမ္ပယုတ္တဉ္စာ”တိ၊ အာသဝသမ္ပယုတ္တဉ္စေဝ နော စ အာသဝေါ။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိ၊ သိယာ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိ။ နဝိန္ဒြိယာ အာသဝဝိပ္ပယုတ္တသာသဝါ။ တိဏိန္ဒြိယာ အာသဝဝိပ္ပယုတ္တအနာသဝါ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “အာသဝဝိပ္ပယုတ္တသာသဝ”န္တိပိ၊ “အာသဝဝိပ္ပယုတ္တအနာသဝ”န္တိပိ။ တိဏိန္ဒြိယာ သိယာ အာသဝဝိပ္ပယုတ္တသာသဝါ၊ သိယာ အာသဝဝိပ္ပယုတ္တအနာသဝါ။ ဆ ဣန္ဒြိယာ သိယာ အာသဝဝိပ္ပယုတ္တသာသဝါ၊ သိယာ အာသဝဝိပ္ပယုတ္တအနာသဝါ၊ သိယာ န ဝတ္တဗ္ဗာ “အာသဝဝိပ္ပယုတ္တသာသဝါ”တိပိ၊ “အာသဝဝိပ္ပယုတ္တအနာသဝါ”တိပိ။ (၃)

နော သံယောဇနာ။ ဒသိန္ဒြိယာ သံယောဇနိယာ။ တိဏိန္ဒြိယာ အသံယောဇနိယာ။ နဝိန္ဒြိယာ သိယာ သံယောဇနိယာ၊ သိယာ အသံယောဇနိယာ။ ပန္နရသိန္ဒြိယာ သံယောဇနဝိပ္ပယုတ္တာ။ ဒေါမနသိန္ဒြိယံ သံယောဇနသမ္ပယုတ္တံ။

ဆ ဣန္ဒြိယာ သိယာ သံယောဇနသမ္ပယုတ္တာ၊ သိယာ သံယောဇနဝိပ္ပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိ၊ သံယောဇနိယာ စေဝ နော စ သံယောဇနာ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိပိ၊ “သံယောဇနိယာ စေဝ နော စ သံယောဇနာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနိယာ စာ”တိ၊ သိယာ သံယောဇနိယာ စေဝ နော စ သံယောဇနာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနိယာ စေဝ နော စ သံယောဇနာ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စာ”တိပိ၊ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “သံယောဇနဉ္စေဝ သံယောဇနသမ္ပယုတ္တာ”တိ၊ သံယောဇနသမ္ပယုတ္တဉ္စေဝ နော စ သံယောဇနံ။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “သံယောဇနာ စေဝ သံယောဇနသမ္ပယုတ္တာ စာ”တိ၊ သိယာ သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနသမ္ပယုတ္တာ စေဝ နော စ သံယောဇနာ”တိ။

နဝိန္ဒြိယာ သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ။ တိဏိန္ဒြိယာ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “သံယောဇနဝိပ္ပယုတ္တသံယောဇနိယ”န္တိပိ၊ “သံယောဇနဝိပ္ပယုတ္တအသံယောဇနိယန္တိ”ပိ။ တိဏိန္ဒြိယာ သိယာ သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ၊ သိယာ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ။ ဆ ဣန္ဒြိယာ သိယာ သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ၊ သိယာ သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ၊ သိယာ န ဝတ္တဗ္ဗာ “သံယောဇနဝိပ္ပယုတ္တသံယောဇနိယာ”တိပိ၊ “သံယောဇနဝိပ္ပယုတ္တအသံယောဇနိယာ”တိပိ။ (၄)

နော ဂန္ဓာ။ ဒသိန္ဒြိယာ ဂန္ဓနိယာ။ တိဏိန္ဒြိယာ အဂန္ဓနိယာ။ နဝိန္ဒြိယာ သိယာ ဂန္ဓနိယာ၊ သိယာ အဂန္ဓနိယာ။ ပန္နရသိန္ဒြိယာ ဂန္ဓဝိပ္ပယုတ္တာ။ ဒေါမနသိန္ဒြိယံ ဂန္ဓသမ္ပယုတ္တံ။ ဆ ဣန္ဒြိယာ သိယာ ဂန္ဓသမ္ပယုတ္တာ၊ သိယာ ဂန္ဓဝိပ္ပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “ဂန္ဓာ စေဝ ဂန္ဓနိယာ စာ”တိ၊ ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ဂန္ဓာ စေဝ ဂန္ဓနိယာ စာ”တိပိ၊ “ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ဂန္ဓာ စေဝ ဂန္ဓနိယာ စာ”တိ၊ သိယာ ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ၊ သိယာ န ဝတ္တဗ္ဗာ “ဂန္ဓနိယာ စေဝ နော စ ဂန္ဓာ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိပိ။ “ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “ဂန္ထော စေဝ ဂန္ထသမ္ပယုတ္တဉ္စာ”တိ။ ဂန္ထသမ္ပယုတ္တဉ္စေဝ နော စ ဂန္ထော။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “ဂန္ထာ စေဝ ဂန္ထသမ္ပယုတ္တာ စာ”တိ။ သိယာ ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထသမ္ပယုတ္တာ စေဝ နော စ ဂန္ထာ”တိ။

နဝိန္ဒြိယာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ တိဏိန္ဒြိယာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “ဂန္ထဝိပ္ပယုတ္တဂန္ထနိယ”န္တိပိ။ “ဂန္ထဝိပ္ပယုတ္တ-အဂန္ထနိယ”န္တိပိ။ တိဏိန္ဒြိယာ သိယာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ သိယာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ ဆ ဣန္ဒြိယာ သိယာ ဂန္ထဝိပ္ပယုတ္တဂန္ထနိယာ။ သိယာ ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ။ သိယာ န ဝတ္တဗ္ဗာ “ဂန္ထဝိပ္ပယုတ္တ-ဂန္ထနိယာ”တိပိ။ “ဂန္ထဝိပ္ပယုတ္တအဂန္ထနိယာ”တိပိ။ (၅)

နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ ဒသိန္ဒြိယာ နိဝရဏိယာ။ တိဏိန္ဒြိယာ အနိဝရဏိယာ။ နဝိန္ဒြိယာ နိဝရဏိယာ။ သိယာ အနိဝရဏိယာ။ ပန္နရသိန္ဒြိယာ နိဝရဏဝိပ္ပယုတ္တာ။ ဒေါမနသိန္ဒြိယံ နိဝရဏသမ္ပယုတ္တံ။ ဆ ဣန္ဒြိယာ သိယာ နိဝရဏသမ္ပယုတ္တာ။ သိယာ နိဝရဏဝိပ္ပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏိယာ စာ”တိ။ နိဝရဏိယာ စေဝ နော စ နိဝရဏာ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏိယာ စာ”တိပိ။ “နိဝရဏိယာ စေဝ နော စ နိဝရဏာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏိယာ စာ”တိ။ သိယာ နိဝရဏိယာ စေဝ နော စ နိဝရဏာ။ သိယာ န ဝတ္တဗ္ဗာ “နိဝရဏိယာ စေဝ နော စ နိဝရဏာ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိပိ။ “နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏာ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “နိဝရဏဉ္စေဝ နိဝရဏသမ္ပယုတ္တဉ္စာ”တိ။ နိဝရဏသမ္ပယုတ္တဉ္စေဝ နော စ နိဝရဏံ။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “နိဝရဏာ စေဝ နိဝရဏသမ္ပယုတ္တာ စာ”တိ။ သိယာ နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏာ။ သိယာ န ဝတ္တဗ္ဗာ “နိဝရဏသမ္ပယုတ္တာ စေဝ နော စ နိဝရဏာ”တိ။

နဝိန္ဒြိယာ နိဝရဏဝိပ္ပယုတ္တနိဝရဏိယာ။ တိဏိန္ဒြိယာ နိဝရဏဝိပ္ပယုတ္တ-အနိဝရဏိယာ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “နိဝရဏဝိပ္ပယုတ္တနိဝရဏိယ”န္တိပိ။ “နိဝရဏဝိပ္ပယုတ္တအနိဝရဏိယ”န္တိပိ။ တိဏိန္ဒြိယာ သိယာ နိဝရဏဝိပ္ပယုတ္တ-နိဝရဏိယာ။ သိယာ နိဝရဏဝိပ္ပယုတ္တအနိဝရဏိယာ။ ဆ ဣန္ဒြိယာ သိယာ

နီဝရဏဝိပွယုတ္တနီဝရဏိယာ၊ သိယာ နီဝရဏဝိပွယုတ္တအနီဝရဏိယာ၊ သိယာ န ဝတ္တဗ္ဗာ “နီဝရဏဝိပွယုတ္တနီဝရဏိယာ”တိပိ၊ “နီဝရဏဝိပွယုတ္တအနီဝရဏိယာ”တိပိ။ (၈)

နော ပရာမာသာ။ ဒသိန္ဒြိယာ ပရာမဋ္ဌာ။ တိဏိန္ဒြိယာ အပရာမဋ္ဌာ။ နဝိန္ဒြိယာ သိယာ ပရာမဋ္ဌာ၊ သိယာ အပရာမဋ္ဌာ။ သောဠသိန္ဒြိယာ ပရာမာသဝိပွယုတ္တာ။ ဆ ဣန္ဒြိယာ သိယာ ပရာမာသသမ္ပယုတ္တာ၊ သိယာ ပရာမာသဝိပွယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “ပရာမာသာ စေဝ ပရာမဋ္ဌာ စာ”တိ၊ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ။ တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ပရာမာသာ စေဝ ပရာမဋ္ဌာ စာ”တိပိ၊ “ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ပရာမာသာ စေဝ ပရာမဋ္ဌာ စာ”တိ၊ သိယာ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ၊ သိယာ န ဝတ္တဗ္ဗာ “ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ”တိ။ ဒသိန္ဒြိယာ ပရာမာသဝိပွယုတ္တပရာမဋ္ဌာ။ တိဏိန္ဒြိယာ ပရာမာသဝိပွယုတ္တအပရာမဋ္ဌာ။ တိဏိန္ဒြိယာ သိယာ ပရာမာသဝိပွယုတ္တပရာမဋ္ဌာ၊ သိယာ ပရာမာသဝိပွယုတ္တအပရာမဋ္ဌာ။ ဆ ဣန္ဒြိယာ သိယာ ပရာမာသဝိပွယုတ္တပရာမဋ္ဌာ၊ သိယာ ပရာမာသဝိပွယုတ္တအပရာမဋ္ဌာ၊ သိယာ န ဝတ္တဗ္ဗာ “ပရာမာသဝိပွယုတ္တပရာမဋ္ဌာ”တိပိ၊ “ပရာမာသဝိပွယုတ္တအပရာမဋ္ဌာ”တိပိ။ (၉)

သတ္တိန္ဒြိယာ အနာရမ္မဏာ။ စုဒ္ဒသိန္ဒြိယာ သာရမ္မဏာ။ ဇီဝိတိန္ဒြိယံ သိယာ သာရမ္မဏံ၊ သိယာ အနာရမ္မဏံ။ ဧကဝိသတိန္ဒြိယာ နော စိတ္တာ။ မနိန္ဒြိယံ စိတ္တံ။ တေရသိန္ဒြိယာ စေတသိကာ။ အဋ္ဌိန္ဒြိယာ အစေတသိကာ။ ဇီဝိတိန္ဒြိယံ သိယာ စေတသိကံ၊ သိယာ အစေတသိကံ။ တေရသိန္ဒြိယာ စိတ္တသမ္ပယုတ္တာ။ သတ္တိန္ဒြိယာ စိတ္တဝိပွယုတ္တာ။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသမ္ပယုတ္တံ၊ သိယာ စိတ္တဝိပွယုတ္တံ။ မနိန္ဒြိယံ န ဝတ္တဗ္ဗံ “စိတ္တေန သမ္ပယုတ္တ”န္တိပိ၊ “စိတ္တေန ဝိပွယုတ္တ”န္တိပိ။

တေရသိန္ဒြိယာ စိတ္တသံသဋ္ဌာ။ သတ္တိန္ဒြိယာ စိတ္တဝိသံသဋ္ဌာ။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသံသဋ္ဌံ၊ သိယာ စိတ္တဝိသံသဋ္ဌံ။ မနိန္ဒြိယံ န ဝတ္တဗ္ဗံ “စိတ္တေန သံသဋ္ဌ”န္တိပိ၊ “စိတ္တေန ဝိသံသဋ္ဌ”န္တိပိ။ တေရသိန္ဒြိယာ စိတ္တသမုဋ္ဌာနာ။ အဋ္ဌိန္ဒြိယာ နော စိတ္တသမုဋ္ဌာနာ။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသမုဋ္ဌာနံ၊ သိယာ နော စိတ္တသမုဋ္ဌာနံ။

တေရသိန္ဒြိယာ စိတ္တသဟဘူနော၊ အဋ္ဌိန္ဒြိယာ နော စိတ္တသဟဘူနော။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသဟဘူ၊ သိယာ နော စိတ္တသဟဘူ။ တေရသိန္ဒြိယာ စိတ္တာနုပရိဝတ္တိနော။ အဋ္ဌိန္ဒြိယာ နော စိတ္တာနုပရိဝတ္တိနော။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တာနုပရိဝတ္တိ၊ သိယာ နော စိတ္တာနုပရိဝတ္တိ။

တေရသိန္ဒြိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ အဋ္ဌိန္ဒြိယာ နော စိတ္တသံသဋ္ဌ-
သမုဋ္ဌာနာ။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနံ၊ သိယာ နော စိတ္တ-
သံသဋ္ဌသမုဋ္ဌာနံ။ တေရသိန္ဒြိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ အဋ္ဌိန္ဒြိယာ
နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသံသဋ္ဌ-
သမုဋ္ဌာနသဟဘု၊ သိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘု။ တေရသိန္ဒြိယာ
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော။ အဋ္ဌိန္ဒြိယာ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနု-
ပရိဝတ္တိနော။ ဇီဝိတိန္ဒြိယံ သိယာ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ၊ သိယာ နော
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။ ဆ ဣန္ဒြိယာ အဇ္ဈတ္တိကာ။ သောဠသိန္ဒြိယာ
ဗာဟိရာ။ (၁၀)

သတ္တိန္ဒြိယာ ဥပါဒါ။ စုဒ္ဒသိန္ဒြိယာ နော ဥပါဒါ။ ဇီဝိတိန္ဒြိယံ သိယာ ဥပါဒါ၊
သိယာ နော ဥပါဒါ။ နဝိန္ဒြိယာ ဥပါဒိန္နာ။ စတ္တာရိန္ဒြိယာ အနုပါဒိန္နာ။
နဝိန္ဒြိယာ သိယာ ဥပါဒိန္နာ၊ သိယာ အနုပါဒိန္နာ၊ နော ဥပါဒါနာ။ ဒသိန္ဒြိယာ
ဥပါဒါနိယာ။ တိဏိန္ဒြိယာ အနုပါဒါနိယာ။ နဝိန္ဒြိယာ သိယာ ဥပါဒါနိယာ၊
သိယာ အနုပါဒါနိယာ။ သောဠသိန္ဒြိယာ ဥပါဒါနဝိပယုတ္တာ။ ဆ ဣန္ဒြိယာ
သိယာ ဥပါဒါနသမ္ပယုတ္တာ၊ သိယာ ဥပါဒါနဝိပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ
“ဥပါဒါနာ စေဝ ဥပါဒါနိယာ စာ”တိ၊ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ။
တိဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေဝ ဥပါဒါနိယာ စာ”တိပိ၊ “ဥပါဒါနိယာ
စေဝ နော စ ဥပါဒါနာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေဝ
ဥပါဒါနိယာ စာ”တိ၊ သိယာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ။ ဒသိန္ဒြိယာ
သိယာ ဥပါဒါနိယာ စေဝ နော စ ဥပါဒါနာ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနိယာ
စေဝ နော စ ဥပါဒါနာ”တိ။

သောဠသိန္ဒြိယာ န ဝတ္တဗ္ဗာ “ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စာ”တိပိ၊
“ဥပါဒါနသမ္ပယုတ္တာ စေဝ နော စ ဥပါဒါနာ”တိပိ။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ
“ဥပါဒါနာ စေဝ ဥပါဒါနသမ္ပယုတ္တာ စာ”တိ၊ သိယာ ဥပါဒါနသမ္ပယုတ္တာ
စေဝ နော စ ဥပါဒါနာ၊ သိယာ န ဝတ္တဗ္ဗာ “ဥပါဒါနသမ္ပယုတ္တာ စေဝ
နော စ ဥပါဒါနာ”တိ။ ဒသိန္ဒြိယာ ဥပါဒါနဝိပယုတ္တဥပါဒါနိယာ။ တိဏိန္ဒြိယာ
ဥပါဒါနဝိပယုတ္တအနုပါဒါနိယာ။ တိဏိန္ဒြိယာ သိယာ ဥပါဒါနဝိပယုတ္တဥပါဒါ-
နိယာ၊ သိယာ ဥပါဒါနဝိပယုတ္တအနုပါဒါနိယာ။ ဆ ဣန္ဒြိယာ သိယာ ဥပါဒါန-
ဝိပယုတ္တဥပါဒါနိယာ၊ သိယာ ဥပါဒါနဝိပယုတ္တအနုပါဒါနိယာ၊ သိယာ န
ဝတ္တဗ္ဗာ “ဥပါဒါနဝိပယုတ္တဥပါဒါနိယာ”တိပိ၊ “ဥပါဒါနဝိပယုတ္တအနုပါဒါ-
နိယာ”တိပိ။ (၁၁)

နော ကိလေသာ။ ဒသိန္ဒြိယာ သံကိလေသိကာ၊ တီဏိန္ဒြိယာ အသံကိလေသိကာ၊ နဝိန္ဒြိယာ သိယာ သံကိလေသိကာ၊ သိယာ အသံကိလေသိကာ။ ပန္နရသိန္ဒြိယာ အသံကိလိဋ္ဌာ။ ဒေါမနသိန္ဒြိယံ သံကိလိဋ္ဌံ။ ဆ ဣန္ဒြိယာ သိယာ သံကိလိဋ္ဌာ၊ သိယာ အသံကိလိဋ္ဌာ။ ပန္နရသိန္ဒြိယာ ကိလေသဝိပ္ပယုတ္တာ။ ဒေါမနသိန္ဒြိယံ ကိလေသသမ္ပယုတ္တံ။ ဆ ဣန္ဒြိယာ သိယာ ကိလေသသမ္ပယုတ္တာ၊ သိယာ ကိလေသဝိပ္ပယုတ္တာ။ ဒသိန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလေသိကာ စာ”တိ။ သံကိလေသိကာ စေဝ နော စ ကိလေသာ။ တီဏိန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလေသိကာ စာ”တိပိ။ “သံကိလေသိကာ စေဝ နော စ ကိလေသာ”တိပိ။ နဝိန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလေသိကာ စာ”တိ။ သိယာ သံကိလေသိကာ စေဝ နော စ ကိလေသာ၊ သိယာ န ဝတ္တဗ္ဗာ “သံကိလေသိကာ စေဝ နော စ ကိလေသာ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလိဋ္ဌာ စာ”တိပိ။ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “ကိလေသော စေဝ သံကိလိဋ္ဌဉ္စာ”တိ။ သံကိလိဋ္ဌဉ္စေဝ နော စ ကိလေသော။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ သံကိလိဋ္ဌာ စာ”တိ။ သိယာ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ၊ သိယာ န ဝတ္တဗ္ဗာ “သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ”တိ။

ပန္နရသိန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စာ”တိပိ။ “ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ”တိပိ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “ကိလေသော စေဝ ကိလေသသမ္ပယုတ္တဉ္စာ”တိ။ ကိလေသသမ္ပယုတ္တဉ္စေဝ နော စ ကိလေသော။ ဆ ဣန္ဒြိယာ န ဝတ္တဗ္ဗာ “ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စာ”တိ။ သိယာ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ”တိ။ နဝိန္ဒြိယာ ကိလေသဝိပ္ပယုတ္တသံကိလေသိကာ။ တီဏိန္ဒြိယာ ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ။ ဒေါမနသိန္ဒြိယံ န ဝတ္တဗ္ဗံ “ကိလေသဝိပ္ပယုတ္တသံကိလေသိကာ”န္တိပိ။ “ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ”န္တိပိ။ တီဏိန္ဒြိယာ သိယာ ကိလေသဝိပ္ပယုတ္တသံကိလေသိကာ၊ သိယာ ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ။ ဆ ဣန္ဒြိယာ သိယာ ကိလေသဝိပ္ပယုတ္တသံကိလေသိကာ၊ သိယာ ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ၊ သိယာ န ဝတ္တဗ္ဗာ “ကိလေသဝိပ္ပယုတ္တသံကိလေသိကာ”တိပိ။ “ကိလေသဝိပ္ပယုတ္တအသံကိလေသိကာ”တိပိ။ (၁၂)

ပန္နရသိန္ဒြိယာ န ဒဿနေန ပဟာတဗ္ဗာ။ သတ္တိန္ဒြိယာ သိယာ ဒဿနေန ပဟာတဗ္ဗာ။ သိယာ န ဒဿနေန ပဟာတဗ္ဗာ။ ပန္နရသိန္ဒြိယာ န ဘာဝနာယ ပဟာတဗ္ဗာ။ သတ္တိန္ဒြိယာ သိယာ ဘာဝနာယ ပဟာတဗ္ဗာ။ သိယာ န ဘာဝနာယ ပဟာတဗ္ဗာ။ ပန္နရသိန္ဒြိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ သတ္တိန္ဒြိယာ သိယာ ဒဿနေန ပဟာတဗ္ဗဟေတုကာ။ သိယာ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ ပန္နရသိန္ဒြိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သတ္တိန္ဒြိယာ သိယာ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သိယာ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။

နဝိန္ဒြိယာ အဝိတက္ကာ။ ဒေါမနသိန္ဒြိယံ သဝိတက္ကံ။ ဒွါဒသိန္ဒြိယာ သိယာ သဝိတက္ကာ။ သိယာ အဝိတက္ကာ။ နဝိန္ဒြိယာ အဝိစာရာ။ ဒေါမနသိန္ဒြိယံ သဝိစာရံ။ ဒွါဒသိန္ဒြိယာ သိယာ သဝိစာရာ။ သိယာ အဝိစာရာ။ ဧကာဒသိန္ဒြိယာ အပ္ပိတိကာ။ ဧကာဒသိန္ဒြိယာ သိယာ သပ္ပိတိကာ။ သိယာ အပ္ပိတိကာ။ ဧကာဒသိန္ဒြိယာ န ပိတိသဟဂတာ။ ဧကာဒသိန္ဒြိယာ သိယာ ပိတိသဟဂတာ။ သိယာ န ပိတိသဟဂတာ။ ဒွါဒသိန္ဒြိယာ န သုခသဟဂတာ။ ဒသိန္ဒြိယာ သိယာ သုခသဟဂတာ။ သိယာ န သုခသဟဂတာ။ ဒွါဒသိန္ဒြိယာ န ဥပေက္ခာသဟဂတာ။ ဒသိန္ဒြိယာ သိယာ ဥပေက္ခာသဟဂတာ။ သိယာ န ဥပေက္ခာသဟဂတာ။

ဒသိန္ဒြိယာ ကာမာဝစရာ။ တိဏိန္ဒြိယာ န ကာမာဝစရာ။ နဝိန္ဒြိယာ သိယာ ကာမာဝစရာ။ သိယာ န ကာမာဝစရာ။ တေရသိန္ဒြိယာ န ရူပါဝစရာ။ နဝိန္ဒြိယာ သိယာ ရူပါဝစရာ။ သိယာ န ရူပါဝစရာ။ စုဒ္ဒသိန္ဒြိယာ န အရူပါဝစရာ။ အဋ္ဌိန္ဒြိယာ သိယာ အရူပါဝစရာ။ သိယာ န အရူပါဝစရာ။ ဒသိန္ဒြိယာ ပရိယာပနာ။ တိဏိန္ဒြိယာ အပရိယာပနာ။ နဝိန္ဒြိယာ သိယာ ပရိယာပနာ။ သိယာ အပရိယာပနာ။ ဧကာဒသိန္ဒြိယာ အနိယျာနိကာ။ အနညာတညဿာမိတိန္ဒြိယံ နိယျာနိကံ။ ဒသိန္ဒြိယာ သိယာ နိယျာနိကာ။ သိယာ အနိယျာနိကာ။ ဒသိန္ဒြိယာ အနိယတာ။ အနညာတညဿာမိတိန္ဒြိယံ နိယတံ။ ဧကာဒသိန္ဒြိယာ သိယာ နိယတာ။ သိယာ အနိယတာ။ ဒသိန္ဒြိယာ သဉ္စတ္တရာ။ တိဏိန္ဒြိယာ အနတ္တရာ။ နဝိန္ဒြိယာ သိယာ သဉ္စတ္တရာ။ သိယာ အနတ္တရာ။ ပန္နရသိန္ဒြိယာ အရဏာ။ ဒေါမနသိန္ဒြိယံ သရဏံ။ ဆ ဣန္ဒြိယာ သိယာ သရဏာ။ သိယာ အရဏာတိ။ (၁၃)

ပဉ္စာပုစ္ဆကံ။

ဣန္ဒြိယဝိဘင်္ဂေါ နိဋ္ဌိတော။

၆-ပဋိစ္စသမုပ္ပါဒဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၂၂၅။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနသုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၂၆။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ဒုက္ခေ အညာဏံ ဒုက္ခသမုဒယေ အညာဏံ ဒုက္ခနိရောဓေ အညာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ပုညာဘိသင်္ခါရော အပုညာဘိ- သင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော ကာယသင်္ခါရော ဝစီသင်္ခါရော စိတ္တသင်္ခါရော။

တတ္ထ ကတမော ပုညာဘိသင်္ခါရော၊ ကုသလာ စေတနာ ကာမာဝစရာ ရူပါဝစရာ ဒါနမယာ သီလမယာ ဘာဝနာမယာ၊ အယံ ဝုစ္စတိ ပုညာဘိသင်္ခါရော။

တတ္ထ ကတမော အပုညာဘိသင်္ခါရော၊ အကုသလာ စေတနာ ကာမာဝစရာ၊ အယံ ဝုစ္စတိ အပုညာဘိသင်္ခါရော။

တတ္ထ ကတမော အာနေဉ္ဇာဘိသင်္ခါရော၊ ကုသလာ စေတနာ အရူပါဝစရာ၊ အယံ ဝုစ္စတိ အာနေဉ္ဇာဘိသင်္ခါရော။

တတ္ထ ကတမော ကာယသင်္ခါရော၊ ကာယသဉ္ဇေတနာ ကာယသင်္ခါရော၊ ဝစီသဉ္ဇေတနာ ဝစီသင်္ခါရော၊ မနောသဉ္ဇေတနာ စိတ္တသင်္ခါရော၊ ဣမေ ဝုစ္စန္တိ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။

၂၂၇။ တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ စက္ခုဝိညာဏံ သောတ- ဝိညာဏံ ဃာနဝိညာဏံ ဇီဝှိဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

၂၂၈။ တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္တိ နာမံ၊ အတ္တိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ

နာမံ။ တတ္ထ ကတမံ ရူပံ၊ စတ္တာရော မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏ-ပစ္စယာ နာမရူပံ။

၂၂၉။ တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှိယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ သဠာယတနံ။

၂၃၀။ တတ္ထ ကတမော သဠာယတနပစ္စယာ ဖဿော၊ စက္ခုသမ္ပဿော သောတသမ္ပဿော ဃာနသမ္ပဿော ဇိဝှိသမ္ပဿော ကာယသမ္ပဿော မနောသမ္ပဿော၊ အယံ ဝုစ္စတိ သဠာယတနပစ္စယာ ဖဿော။

၂၃၁။ တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ စက္ခုသမ္ပဿဇာ ဝေဒနာ သောတသမ္ပဿဇာ ဝေဒနာ ဃာနသမ္ပဿဇာ ဝေဒနာ ဇိဝှိသမ္ပဿဇာ ဝေဒနာ ကာယသမ္ပဿဇာ ဝေဒနာ မနောသမ္ပဿဇာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

၂၃၂။ တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ၊ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ အယံ ဝုစ္စတိ ဝေဒနာ-ပစ္စယာ တဏှာ။

၂၃၃။ တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ၊ ကာမုပါဒါနံ ဒိဋ္ဌုပါဒါနံ သီလဗ္ဗတုပါဒါနံ အတ္တဝါဒုပါဒါနံ၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ။

၂၃၄။ တတ္ထ ကတမော ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝေါ ဒုဝိဓေန အတ္ထိ ကမ္မဘဝေါ၊ အတ္ထိ ဥပပတ္တိဘဝေါ။ တတ္ထ ကတမော ကမ္မဘဝေါ၊ ပုညာဘိ-သင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ။ သဗ္ဗမ္ပိ ဘဝဂါမိကမ္ပံ ကမ္မဘဝေါ။

တတ္ထ ကတမော ဥပပတ္တိဘဝေါ၊ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ သညာဘဝေါ အသညာဘဝေါ နေဝသညာနာသညာဘဝေါ ဧကဝေါကာရ-ဘဝေါ စတုဝေါကာရဘဝေါ ပဉ္စဝေါကာရဘဝေါ၊ အယံ ဝုစ္စတိ ဥပပတ္တိဘဝေါ။ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာ ဘဝေါ။

၂၃၅။ တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ တမိ တမိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိ။

၂၃၆။ တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္တိ ဇရာ၊ အတ္တိ မရဏံ။ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမိ တမိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုဇော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဇရာ။

တတ္ထ ကတမံ မရဏံ၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ^၁ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ။ ဣတိ အယဉ္စ ဇရာ ဣဒဉ္စ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိပစ္စယာ ဇရာမရဏံ။

၂၃၇။ တတ္ထ ကတမော သောကော၊ ဉှတိဗျဿနေန ဝါ ဖုဋ္ဌဿ ဘောဂဗျဿနေန ဝါ ဖုဋ္ဌဿ ရောဂဗျဿနေန ဝါ ဖုဋ္ဌဿ သီလဗျဿနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျဿနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျဿနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္ထံ အန္တောသောကော အန္တောပရိသောကော စေတသော ပရိဇ္ဈာယနာ ဒေါမနဿ သောကသလ္လံ၊ အယံ ဝုစ္စတိ သောကော။

၂၃၈။ တတ္ထ ကတမော ပရိဒေဝေါ၊ ဉှတိဗျဿနေန ဝါ ဖုဋ္ဌဿ ဘောဂဗျဿနေန ဝါ ဖုဋ္ဌဿ ရောဂဗျဿနေန ဝါ ဖုဋ္ဌဿ သီလဗျဿနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျဿနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျဿနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္ထံ ပရိဒေဝိတတ္ထံ ဝါစာ ပလာပေါ ဝိပ္ပလာပေါ လာလပ္ပေါ လာလပ္ပနာ လာလပ္ပိတတ္ထံ၊ အယံ ဝုစ္စတိ ပရိဒေဝေါ။

၂၃၉။ တတ္ထ ကတမံ ဒုက္ခံ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ ကာယသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒုက္ခံ။

၂၄၀။ တတ္ထ ကတမံ ဒေါမနဿံ၊ ယံ စေတသိကံ အသာတံ စေတသိကံ
ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿံ။

၂၄၁။ တတ္ထ ကတမော ဥပါယာသော၊ ဉှတိဗျသနေန ဝါ ဖုဋ္ဌဿ ဘောဂ-
ဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ
ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ အည-
တရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိ-
တတ္ထံ ဥပါယာသိတတ္ထံ၊ အယံ ဝုစ္စတိ ဥပါယာသော။

၂၄၂။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိတိ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂတိံ ဟောတိ၊ သမာဂမော
ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိတိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၁-ပစ္စယစတုက္က

၂၄၃။ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏ-
ပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊
ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၁)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ
နာမံ၊ နာမပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။ (၂)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇရာမရဏသု ဧဝံ ဧဝံ ဧဝံ နက္ခန္ဓန္တသု သမုဒယော ဟောတိ။ (၃)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇရာမရဏသု ဧဝံ ဧဝံ ဧဝံ နက္ခန္ဓန္တသု သမုဒယော ဟောတိ။ (၄)

ပစ္စယစတုက္ကံ။

၂-ဟေတုစတုက္ကံ

၂၄၄။ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ နာမဟေတုကံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇရာမရဏသု ဧဝံ ဧဝံ ဧဝံ နက္ခန္ဓန္တသု သမုဒယော ဟောတိ။ (၁-၅)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ နာမပစ္စယာ ဖဿော နာမဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇရာမရဏသု ဧဝံ ဧဝံ ဧဝံ နက္ခန္ဓန္တသု သမုဒယော ဟောတိ။ (၂-၆)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ နာမရူပပစ္စယာ

ဆဋ္ဌာယတနံ နာမရူပဟေတုကံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတန-
ဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ
ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါန-
ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေ-
တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၃-၇)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ
သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ နာမရူပပစ္စယာ
ဆဋ္ဌာယတနံ နာမရူပဟေတုကံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတန-
ဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ
ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ
ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ။ ဇေမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၄-၈)

ဟေတုစတုတ္ထံ။

၃-သမ္ပယုတ္တစတုတ္ထ

၂၄၅။ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ
ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ၊ နာမ-
ပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော
ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊ ဝေဒနာ-
ပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၁-၉)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ ဝိညာဏံ
သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ၊ နာမပစ္စယာ
ဖဿော နာမသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊ ဝေဒနာ-
ပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၂-၁၀)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမရူပသမ္ပယုတ္တံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇရာမရဏံ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၃-၁၁)

အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ၊ နာမရူပပစ္စယာ သဋ္ဌာယတနံ နာမသမ္ပယုတ္တံ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၄-၁၂)

သမ္ပယုတ္တစတုတ္ထံ။

၄-အညမညစတုတ္ထံ

၂၄၆။ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော။ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာပိ ဝိညာဏံ။ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာပိ နာမံ။ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ။ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၁-၁၃)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော။ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာပိ ဝိညာဏံ။ နာမပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ နာမံ။ ဖဿပစ္စယာ ဝေဒနာ၊

ဝေဒနာပစ္စယာပိ ဖဿော။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ။ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၂-၁၄)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော။ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာပိ ဝိညာဏံ။ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ။ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ။ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၃-၁၅)

အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော။ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာပိ ဝိညာဏံ။ နာမရူပပစ္စယာ သဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ။ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ။ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ။ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (၄-၁၆)

အညမညစတုက္ကံ။

မာတိကာ

၂၄၇။ သင်္ခါရပစ္စယာ အဝိဇ္ဇာ။ပ။ ဝိညာဏပစ္စယာ အဝိဇ္ဇာ။ပ။ နာမပစ္စယာ အဝိဇ္ဇာ။ပ။ ဆဋ္ဌာယတနပစ္စယာ အဝိဇ္ဇာ။ပ။ ဖဿပစ္စယာ အဝိဇ္ဇာ။ပ။ ဝေဒနာပစ္စယာ အဝိဇ္ဇာ။ပ။ တဏှာပစ္စယာ အဝိဇ္ဇာ။ပ။ ဥပါဒါနပစ္စယာ အဝိဇ္ဇာ။ပ။ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊

တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိ-
ပစ္စယာ ဇရာမရဏံ၊ ဇဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

မာတိကာ။

၅-ပစ္စယစတုက္က

၂၄၈။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ
ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ
သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာ-
ရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊
သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊
ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဇဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၄၉။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ^၁၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ ဟဒယံ
ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာမနော-
ဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ ဟဒယံ
ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာ-
မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတော သမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ၊ ယော ရာဂေါ သာရာဂေါ အနနယော အနုရောဓော နန္ဒီ နန္ဒိရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ။

တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ၊ ယာ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသုကာယိကံ ဒိဋ္ဌိဝိပ္ပန္နိတံ ဒိဋ္ဌိသညောဇနံ ဂါဟော ပတိဋ္ဌာ-ဟော အဘိနိဝေသော ပရာမာသော ကုမ္မဂ္ဂေါ မိစ္ဆာပထော မိစ္ဆတ္တံ တိတ္ထာ-ယတနံ ဝိပရိယာသဂ္ဂါဟော^၁၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ။

တတ္ထ ကတမော ဥပါဒါနပစ္စယာ ဘဝေါ၊ ဌပေတွာ ဥပါဒါနံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာ ဘဝေါ။

တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိံ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇာတိံ သဉ္ဇာတိံ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိံ။

တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္ထိ ဇရာ၊ အတ္ထိ မရဏံ။ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇရာ ဇီရဏတာ အာယုနော သံဟာနိ၊ အယံ ဝုစ္စတိ ဇရာ။ တတ္ထ ကတမံ မရဏံ၊ ယော တေသံ တေသံ ဓမ္မာနံ ခယော ဝယော ဘေဒေါ ပရိဘေဒေါ အနိစ္စတာ အန္တရဓာနံ၊ ဣဒံ ဝုစ္စတိ မရဏံ။ ဣတိ အယဉ္စ ဇရာ ဣဒဉ္စ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိပစ္စယာ ဇရာမရဏံ။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂီတိ ဟောတိ၊ သမာဂမော ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီ”တိ။ (၁)

၂၅၀။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊
ဘဝပစ္စယာ ဇာတိံ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၅၁။ တတ္ထ ကတမော အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

နာမပစ္စယာ ဖဿောတိ တတ္ထ ကတမံ နာမံ၊ ဌပေတွာ ဖဿံ ဝေဒနာက္ခန္ဓော
သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။

တတ္ထ ကတမော နာမပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ
သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ နာမပစ္စယာ ဖဿော။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၂)

၂၅၂။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ
ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၅၃။ တတ္ထ ကတမော အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ
ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။
တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ
ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝှိယတနဿ ဥပစယော၊
ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တံ၊ စိတ္တဟေတုကံ
စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ
ဝိညာဏပစ္စယာ နာမရူပံ။

နာမရူပပစ္စယာ ဆဋ္ဌာယတနန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ
နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ
ကတမံ ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။
ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ
သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။ပ။
တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ”တိ။ (၃)

၂၅၄။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ
ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၅၅။ တတ္ထ ကတမော အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု။ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ
ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။
တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ
ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝှိယတနဿ ဥပစယော၊ ကာယာ-
ယတနဿ ဥပစယော၊ ယံ ဝါ ပနညဗ္ဗိ အတ္ထိ ရူပံ စိတ္တံ စိတ္တဟေတုကံ
စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ
ဝိညာဏပစ္စယာ နာမရူပံ။

နာမရူပပစ္စယာ သဠာယတနန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ
ရူပံ၊ စက္ခာရော စ မဟာဘူတာ ယဉ္စ ရူပံ နိဿာယ မနောဝိညာဏဓာတု
ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောတာယတနံ
ဃာနာယတနံ ဇိဝှိယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပ-
ပစ္စယာ သဠာယတနံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ
သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။ပ။ တေန
ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၄)

ပစ္စယစတုက္ကံ။

၆-ဟေတုစတုက္ကံ

၂၅၆။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊
သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏ-
ဟေတုကံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ နာမဟေတုကံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော ဆဋ္ဌာယတနဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊
ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ
တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၅၇။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ ဝိညာဏ-ဟေတုကံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ နာမဟေတုကံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ နာမဟေတုကံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတန-ပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတော-သမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော။

တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော။

တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ယာ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၁-၅)

၂၅၈။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ နာမပစ္စယာ ဖဿော နာမဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၅၉။ တတ္ထ ကတမော အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ ဝိညာဏဟေတုကံ။

နာမပစ္စယာ ဖဿော နာမဟေတုကောတိ တတ္ထ ကတမံ နာမံ၊ ဌပေတွာ ဖဿံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။

တတ္ထ ကတမော နာမပစ္စယာ ဖဿော နာမဟေတုကော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ နာမပစ္စယာ ဖဿော နာမဟေတုကော။ပ။ တေန ဝုစ္စတိ “ဇဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၂-၆)

၂၆၀။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမရူပဟေတုကံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊

ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကာ၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၆၁။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝှိယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တဇံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ။

နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမရူပဟေတုကန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမရူပဟေတုကံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမရူပဟေတုကံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” တိ။ (၃-၇)

၂၆၂။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ နာမရူပပစ္စယာ သဠာယတနံ နာမရူပဟေတုကံ၊ သဠာယတနပစ္စယာ ဖဿော သဠာယတနဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟေတိ။

၂၆၃။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာဟေတုကော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝှိယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏဟေတုကံ။

နာမရူပပစ္စယာ သဠာယတနံ နာမရူပဟေတုကန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာရော စ မဟာဘူတာ ယဉ္စ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ နာမရူပဟေတုကံ၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှိယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ သဠာယတနံ နာမရူပဟေတုကံ။

တတ္ထ ကတမာ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊
ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ ဖဿဟေတုကော၊ ယံ စေတသိက်ံ
သာတံ စေတသိက်ံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ
စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ
ဝေဒနာ ဖဿဟေတုကော။

တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ ဝေဒနာဟေတုကော၊ ယော
ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ
တဏှာ ဝေဒနာဟေတုကော။

တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ တဏှာဟေတုကံ၊ ယာ ဒိဋ္ဌိ
ဒိဋ္ဌိဂတံ။ပ။ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ
ဥပါဒါနံ တဏှာဟေတုကံ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၄-၈)

ဟေတုစတုက္ကံ။

၇-သမ္ပယုတ္တစတုက္က

၂၆၄။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊
သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏ-
သမ္ပယုတ္တံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊
ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာ-
သမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၆၅။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ ဝိညာဏ-သမ္ပယုတ္တံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ။ပ။ နာမသမ္ပယုတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတန-ပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတော-သမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တော။

တတ္ထ ကတမော ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော။

တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ယာ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ။ပ။ တေန ဝုစ္စတိ “ဝေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီ”တိ။ (၁-၉)

၂၆၆။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမံ ဝိညာဏ-သမ္ပယုတ္တံ၊ နာမပစ္စယာ ဖဿော နာမသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ

ဇဿသမ္ပယုတ္တာ၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တာ၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၆၇။ တတ္ထ ကတမော အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ။

နာမပစ္စယာ ဖဿော နာမသမ္ပယုတ္တောတိ တတ္ထ ကတမံ နာမံ၊ ဌပေတွာ ဖဿံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။

တတ္ထ ကတမော နာမပစ္စယာ ဖဿော နာမသမ္ပယုတ္တော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ နာမပစ္စယာ ဖဿော နာမသမ္ပယုတ္တော။ပ။ တေန ဝုစ္စတိ “ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၂-၁၀)

၂၆၈။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ ဖဿသမ္ပယုတ္တာ၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တာ၊ တဏှာပစ္စယာ ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊

ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၆၉။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇီဝါယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တံ၊ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ။

နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၃-၁၁)

၂၇၀။ တသို့ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊
သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏ-
သမ္ပယုတ္တံ နာမံ၊ နာမရူပပစ္စယာ သဠာယတနံ နာမသမ္ပယုတ္တံ ဆဋ္ဌာယတနံ၊
ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ
ဖဿသမ္ပယုတ္တော၊ ဝေဒနာပစ္စယာ တဏှာ ဝေဒနာသမ္ပယုတ္တော၊ တဏှာပစ္စယာ
ဥပါဒါနံ တဏှာသမ္ပယုတ္တံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဇဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၇၁။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ အယံ ဂုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော အဝိဇ္ဇာသမ္ပယုတ္တော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဂုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇီဝိယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တဇံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ။

နာမရူပပစ္စယာ သဠာယတနံ နာမသမ္ပယုတ္တံ ဆဋ္ဌာယတနန္တိ အတ္ထိ နာမံ၊
အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊
ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စတ္တာရော စ မဟာဘူတာ ယဉ္ဇ ရူပံ
နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ
ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ နာမသမ္ပယုတ္တံ ဆဋ္ဌာယတနံ၊
စက္ကာယတနံ သောတာယတနံ ဃာနာယတနံ ဇီဝါယတနံ ကာယာယတနံ

မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ သဠာယတနံ နာမသမ္ပယုတ္တံ ဆဠာယတနံ။

တတ္ထ ကတမော ဆဠာယတနပစ္စယာ ဖဿော ဆဠာယတနသမ္ပယုတ္တော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဠာယတန-
ပစ္စယာ ဖဿော ဆဠာယတနသမ္ပယုတ္တော။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၄-၁၂)

သမ္ပယုတ္တစတုတ္ထံ။

၈ - အညမညဇတုတ္ထ

၂၇၂။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊
သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော၊ ဝိညာဏပစ္စယာ နာမံ၊
နာမပစ္စယာပိ ဝိညာဏံ၊ နာမပစ္စယာ ဆဠာယတနံ၊ ဆဠာယတနပစ္စယာပိ
နာမံ၊ ဆဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဠာယတနံ၊
ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာပိ ဝေဒနာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၇၃။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာ-
လီဂီ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမာ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။
အဝိဇ္ဇာလီဂီ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမော ဝိညာဏပစ္စယာပိ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ ဝိညာဏပစ္စယာပိ သင်္ခါရော။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

တတ္ထ ကတမံ နာမပစ္စယာပိ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာပိ ဝိညာဏံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမံ ဆဋ္ဌာယတနပစ္စယာပိ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာပိ နာမံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမံ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာပိ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာပိ ဖဿော။

တတ္ထ ကတမော ဝေဒနာပစ္စယာ တဏှာ၊ ယော ရာဂေါ သာရာဂေါ။ပ။
စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ။

တတ္ထ ကတမော တဏှာပစ္စယာပိ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတော-
သမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ တဏှာပစ္စယာပိ ဝေဒနာ။

တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ၊ ယာ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ။

တတ္ထ ကတမော ဥပါဒါနပစ္စယာပိ တဏှာ၊ ယော ရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာပိ တဏှာ။

တတ္ထ ကတမော ဥပါဒါနပစ္စယာ ဘဝေါ၊ ဌပေတွာ ဥပါဒါနံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာ ဘဝေါ။

တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇာတိ သဉ္ဇာတိ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိ။

တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္ထိ ဇရာ၊ အတ္ထိ မရဏံ။ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇရာ ဇီရဏတာ အာယုနော သံဟာနိ၊ အယံ ဝုစ္စတိ ဇရာ။ တတ္ထ ကတမံ မရဏံ၊ ယော တေသံ တေသံ ဓမ္မာနံ ခယော ဝယော ဘေဒေါ ပရိဘေဒေါ အနိစ္စတာ အန္တရဓာနံ၊ ဣဒံ ဝုစ္စတိ မရဏံ။ ဣတိ အယဉ္ဇ ဇရာ ဣဒဉ္ဇ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိပစ္စယာ ဇရာမရဏံ။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိတိ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂတိ ဟောတိ၊ သမာဂမော ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၁-၁၃)

၂၇၄။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာပိ ဝိညာဏံ၊ နာမပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ နာမံ၊ ဖဿ-ပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၇၅။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာ-လင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမာ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမာ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမော ဝိညာဏပစ္စယာပိ သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ ဝိညာဏပစ္စယာပိ သင်္ခါရော။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

တတ္ထ ကတမံ နာမပစ္စယာပိ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာပိ ဝိညာဏံ။

နာမပစ္စယာ ဖဿောတိ တတ္ထ ကတမံ နာမံ၊ ဌပေတွာ ဖဿံ ဝေဒနာက္ခန္ဓော
သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။

တတ္ထ ကတမော နာမပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ
သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ နာမပစ္စယာ ဖဿော။

တတ္ထ ကတမံ ဖဿပစ္စယာပိ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဖဿပစ္စယာပိ နာမံ။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၂-၁၄)

၂၇၆။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊
သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော၊ ဝိညာဏပစ္စယာ နာမရူပံ၊
နာမရူပပစ္စယာပိ ဝိညာဏံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာပိ
နာမရူပံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ၊
ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော၊ ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာပိ ဝေဒနာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၇၇။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာ-
လင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမာ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။
အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမော ဝိညာဏပစ္စယာပိ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ ဝိညာဏပစ္စယာပိ သင်္ခါရော။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။
တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ
နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ
ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝှိယတနဿ ဥပစယော၊
ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ စိတ္တံ၊ စိတ္တဟေတုကံ
စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ
ဝိညာဏပစ္စယာ နာမရူပံ။

နာမရူပပစ္စယာပိ ဝိညာဏန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ နာမံ၊
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ
ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ
နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာပိ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာပိ ဝိညာဏံ။

နာမရူပပစ္စယာ ဆဋ္ဌာယတနန္တိ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။ တတ္ထ ကတမံ
နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ
ကတမံ ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ
ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမံ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။
တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ

ဝုစ္စတိ နာမ်။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇိဝါယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမိ အတ္ထိ ရူပံ စိတ္တဇံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမ် ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမံ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၃-၁၅)

၂၇၈။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာပိ ဝိညာဏံ၊ နာမရူပပစ္စယာ သဠာယတနံ၊ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာပိ ဝေဒနာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာပိ တဏှာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၇၉။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။

တတ္ထ ကတမာ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမော ဝိညာဏပစ္စယာပိ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ ဝိညာဏပစ္စယာပိ သင်္ခါရော။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္တိ နာမံ၊ အတ္တိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇီဝါယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္တိ ရူပံ စိတ္တံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ။

နာမရူပပစ္စယာပိ ဝိညာဏန္တိ အတ္တိ နာမံ၊ အတ္တိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ ယံ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာပိ ဝိညာဏံ၊ ယံ စိတ္တံ မနော ဓာနသံ။ပ။ တဇ္ဇာ-မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာပိ ဝိညာဏံ။

နာမရူပပစ္စယာ သဠာယတနန္တိ အတ္တိ နာမံ၊ အတ္တိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယော စ မဟာဘူတာ ယဉ္စ ရူပံ နိဿာယ မနောဝိညာဏဓာတု ဝတ္တတိ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။

တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇီဝါယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပ-ပစ္စယာ သဠာယတနံ။

တတ္ထ ကတမံ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ၊ အတ္တိ နာမံ၊ အတ္တိ ရူပံ။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ။ တတ္ထ ကတမံ ရူပံ၊ စက္ခာယတနဿ ဥပစယော၊ သောတာယတနဿ ဥပစယော၊ ဃာနာယတနဿ ဥပစယော၊ ဇီဝါယတနဿ ဥပစယော၊ ကာယာယတနဿ ဥပစယော၊ ယံ ဝါ ပနညမ္ပိ အတ္တိ ရူပံ စိတ္တံ စိတ္တဟေတုကံ စိတ္တသမုဋ္ဌာနံ၊ ဣဒံ ဝုစ္စတိ ရူပံ။ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာပိ နာမရူပံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမံ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ ဖဿပစ္စယာပိ ဆဋ္ဌာယတနံ။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ
သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။ (၄-၁၆)

အညမညစတုတ္ထံ။

၉-အကုသလနိဒ္ဒေသ

၂၈၀။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ
ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ သသင်္ခါရေန။ပ။
သောမနဿသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။ သောမနဿ-
သဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ
ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ
ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၈၁။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။ပ။

တတ္ထ ကတမော တဏှာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ တဏှာပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ

အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၈၂။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဟ္တ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၈၃။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။ပ။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၈၄။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဟ္တ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၈၅။ တတ္ထ ကတမာ အဝိဇ္ဇာ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၈၆။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။ ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပဋိဃံ၊ ပဋိဃပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၈၇။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိမောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမံ ဝေဒနာပစ္စယာ ပဋိဃံ၊ ယော စိတ္တဿ အာဃာတော။ပ။ စက္ခုတ္တံ အသုရောပေါ^၁ အနတ္တမနတာ စိတ္တဿ၊ ဣဒံ ဝုစ္စတိ ဝေဒနာပစ္စယာ ပဋိဃံ။

တတ္ထ ကတမော ပဋိဃပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ပဋိဃပစ္စယာ အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၈၈။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဝိစိကိစ္ဆာသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ

ပနာရဟ္မ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂၈၉။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဂုစ္စတိ အဝိဇ္ဇာ။ပ။ အယံ ဂုစ္စတိ ဆဋ္ဌာ-ယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဂုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမာ ဝေဒနာပစ္စယာ ဝိစိကိစ္ဆာ၊ ယာ ကင်္ခါ ကင်္ခါယနာ ကင်္ခါယိတတ္တံ ဝိမတိ ဝိစိကိစ္ဆာ ဒွေဋ္ဌကံ ဒွိဓာပထော^၁ သံသယော အနေကံ-သဂ္ဂါဟော အာသပ္ပနာ ပရိသပ္ပနာ အပရိယောဂါဟဏာ^၂ ဆမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ၊ အယံ ဂုစ္စတိ ဝေဒနာပစ္စယာ ဝိစိကိစ္ဆာ။

တတ္ထ ကတမာ ဝိစိကိစ္ဆာပစ္စယာ ဘဝေါ၊ ဌပေတွာ ဝိစိကိစ္ဆံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဂုစ္စတိ ဝိစိကိစ္ဆာပစ္စယာ ဘဝေါ။ပ။ တေန ဂုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၉၀။ ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၁-ဒွေဓာပထော (သီ၊ သျှာ)

၂-အပရိယောဂါဟနာ (သီ၊ သျှာ၊ က)

၂၉၁။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာ-
ယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမံ ဝေဒနာပစ္စယာ ဥဒ္ဓစ္စံ၊ ယံ စိတ္တဿ ဥဒ္ဓစ္စံ အရူပသမော
စေတသော ဝိက္ခေပေါ ဘန္တတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ ဝေဒနာပစ္စယာ ဥဒ္ဓစ္စံ။

တတ္ထ ကတမော ဥဒ္ဓစ္စပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိမောက္ခော
အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဥဒ္ဓစ္စပစ္စယာ အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

အကုသလနိဒ္ဒေသော။

၁၀-ကုသလနိဒ္ဒေသ

၂၉၂။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ
သဒ္ဓါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ
ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊
သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊
ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊
ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၉၃။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော
အမောဟော။

တတ္ထ ကတမော အလောဘော၊ ယော အလောဘော အလုပ္ပနာ
အလုပ္ပိတတ္ထံ အသာရာဂေါ အသာရဇ္ဇနာ အသာရဇ္ဇိတတ္ထံ အနဘိဇ္ဈာ
အလောဘော ကုသလမူလံ၊ အယံ ဝုစ္စတိ အလောဘော။

တတ္ထ ကတမော အဒေါသော၊ ယော အဒေါသော အဒုဿနာ
အဒုဿိတတ္ထံ အဗျာပါဒေါ အဗျာပဇ္ဇော အဒေါသော ကုသလမူလံ၊ အယံ
ဝုစ္စတိ အဒေါသော။

တတ္ထ ကတမော အမောဟော၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော
ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ အမောဟော။ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဇ္ဈေတနာ
သဇ္ဈေတယိတတ္ထံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ ဝိညာဏပစ္စယာ နာမ်။ပ။
နာမပစ္စယာ ဆဋ္ဌာယတနံ။ပ။ ဆဋ္ဌာယတနပစ္စယာ ဖဿော။ပ။ ဖဿပစ္စယာ
ဝေဒနာ။ပ။ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ပသာဒေါ၊ ယာ သဒ္ဓါ သဒ္ဓဟနာ
ဩကပ္ပနာ အဘိပ္ပသာဒေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ပသာဒေါ။

တတ္ထ ကတမော ပသာဒပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ပသာဒပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၉၄။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန
ရူပါရမ္မဏံ ဝါ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ
ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ
ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ

ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၉၅။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော။

တတ္ထ ကတမော အလောဘော၊ ယော အလောဘော အလုပ္ပနာ
အလုပ္ပိတတ္ထံ အသာရာဂေါ အသာရဇ္ဇနာ အသာရဇ္ဇိတတ္ထံ အနဘိဇ္ဈာ
အလောဘော ကုသလမူလံ၊ အယံ ဝုစ္စတိ အလောဘော။

တတ္ထ ကတမော အဒေါသော၊ ယော အဒေါသော အဒုဿနာ
အဒုဿိတတ္ထံ အဗျာပါဒေါ အဗျာပဇ္ဇော အဒေါသော ကုသလမူလံ၊ အယံ
ဝုစ္စတိ အဒေါသော။ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ အယံ ဝုစ္စတိ
ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ
စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၉၆။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ
ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ
ပနာရဗ္ဗ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၉၇။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော
အမောဟော၊ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ အယံ ဝုစ္စတိ
ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၂၉၈။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ
ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ
ပနာရဗ္ဗ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၂၉၉။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော၊ ဣမေ
ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္ထံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၀၀။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီ-
ကသိဏံ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ

ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၃၀၁။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော
အမောဟော၊ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၀၂။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ အရူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-
ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၃၀၃။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော
အမောဟော၊ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ
သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ အယံ ဝုစ္စတိ
ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ
သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ပ။ တေန ဝုစ္စတိ
“ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၀၄။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိစ္ဆေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဇဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ။

၃၀၅။ တတ္ထ ကတမေ ကုသလမူလာ၊ အလောဘော အဒေါသော
အမောဟော။

တတ္ထ ကတမော အလောဘော။ပ။ အဒေါသော။ပ။ အမောဟော၊ ယာ
ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ
မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ အမောဟော။ ဣမေ ဝုစ္စန္တိ ကုသလမူလာ။

တတ္ထ ကတမော ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဇ္ဈေတနာ
သဇ္ဈေတယိတတ္ထံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။ အယံ ဝုစ္စတိ
ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ
သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ပသာဒေါ၊ ယာ သဒ္ဓါ သဒ္ဓဟနာ ဩကပ္ပနာ
အဘိပ္ပသာဒေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ပသာဒေါ။

တတ္ထ ကတမော ပသာဒပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ပသာဒပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ ဝေဒ-
နာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ အယံ ဝုစ္စတိ ဇာတိပစ္စယာ ဇရာမရဏံ။

ဧဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတီတိ ဧဝမေတေသံ ဓမ္မာနံ သင်္ဂတိ
ဟောတိ၊ သမာဂမော ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊
တေန ဝုစ္စတိ “ဧဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ”တိ။

ကုသလနိဒ္ဒေသော။

၁၁-အဗျာကတနိဒ္ဒေသ

၃၀၆။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ
ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ
ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတိ။

၃၀၇။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိ-
တတ္ထံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
စက္ခုဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါ-
ရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
စက္ခုဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ
သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ဘဝေါ၊ ဌပေတွာ ဝေဒနံ သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဂုစ္စတိ ဝေဒနာပစ္စယာ ဘဝေါ။ပ။ တေန ဂုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၀၈။ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရဟေတုကံ၊ ဝိညာဏ-
ပစ္စယာ နာမံ ဝိညာဏဟေတုကံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ နာမဟေတုကံ၊
ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနဟေတုကော၊ ဖဿပစ္စယာ ဝေဒနာ
ဖဿဟေတုကော၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၀၉။ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ သင်္ခါရသမ္ပယုတ္တံ၊ ဝိညာဏ-
ပစ္စယာ နာမံ ဝိညာဏသမ္ပယုတ္တံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ နာမသမ္ပယုတ္တံ၊
ဆဋ္ဌာယတနပစ္စယာ ဖဿော ဆဋ္ဌာယတနသမ္ပယုတ္တော၊ ဖဿပစ္စယာ ဝေဒနာ
ဖဿသမ္ပယုတ္တော၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၁၀။ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာပိ သင်္ခါရော၊
ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာပိ ဝိညာဏံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊
ဆဋ္ဌာယတနပစ္စယာပိ နာမံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာပိ
ဆဋ္ဌာယတနံ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာပိ ဖဿော၊ ဝေဒနာပစ္စယာ
ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၁၁။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သောတဝိညာဏံ ဥပ္ပန္နံ
ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ
ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ-
သဟဂတံ ရသာရမ္မဏံ။ပ။ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ သုခသဟဂတံ
ဖောဋ္ဌဗ္ဗာရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ
နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၁၂။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိ-
တတ္တံ၊ အယံ ဝုစ္စတိ သင်္ခါရော။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ ကာယိကံ သာတံ ကာယိကံ
သုခံ ကာယသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ ကာယသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ဘဝေါ၊ ဌပေတွာ ဝေဒနံ သညာက္ခန္ဓော
သင်္ခါရုက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ဘဝေါ။ပ။ တေန
ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၁၃။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဓာတု ဥပ္ပန္နာ
ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ သဒ္ဓါရမ္မဏာ ဝါ ဂန္ဓာရမ္မဏာ
ဝါ ရသာရမ္မဏာ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ
သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၃၁၄။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္တံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိ-
မောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ အဓိ-
မောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ဧကဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၁၅။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု
ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ရူပါရမ္မဏာ ဝါ သဒ္ဓါရမ္မဏာ ဝါ
ဂန္ဓာရမ္မဏာ ဝါ ရသာရမ္မဏာ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ဓမ္မာရမ္မဏာ ဝါ
ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ
နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝ-
ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ဧကဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၁၆။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိ-
တတ္ထံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ ဝုစ္စတိ
ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ
သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိ-
မောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ အဓိ-
မောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ဧကဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၁၇။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ သဒ္ဓါရမ္မဏာ ဝါ ဂန္ဓာရမ္မဏာ ဝါ ရသာရမ္မဏာ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဟ္တ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၁၈။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိ-တတ္ထံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၁၉။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ သောမနဿ-သဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။

ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၂၀။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိ-
တတ္ထံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ
ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ပသာဒေါ၊ ယာ သဒ္ဓါ သဒ္ဓဟနာ
ဩကပ္ပနာ အဘိပ္ပသာဒေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ပသာဒေါ။

တတ္ထ ကတမော ပသာဒပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ပသာဒပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဇေမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၂၁။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဖျာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊
တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ
ကုသလာ။

တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ
ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဖျာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊
တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ

ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ-
ပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ
ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇေမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၂၂။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အရူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာ-
နာသညာယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။

တဿေဝ အရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ
ဝိပါကံ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-
ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ
ဝိဟရတိ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ
နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊
အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဇေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၂၃။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ
ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ
ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ
ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ
ဓမ္မာ ကုသလာ။

တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ
ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ
နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊
အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊
ဇေမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ။

၃၂၄။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ။ပ။ သောတဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရသာရမ္မဏံ။ပ။ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ ဒုက္ခသဟဂတံ ဖောဋ္ဌဗ္ဗာရမ္မဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၂၅။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိ-တတ္ထံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-ကာယဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ ကာယသမ္ပဿဇီ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ဘဝေါ၊ ဌပေတွာ ဝေဒနံ သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၂၆။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟ-ဂတာ ရူပါရမ္မဏာ ဝါ သဒ္ဓါရမ္မဏာ ဝါ ဂန္ဓာရမ္မဏာ ဝါ ရသာရမ္မဏာ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၂၇။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိ-
တတ္တံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာ-
ယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ အဓိ-
မောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၂၈။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ
ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ
ဥပေက္ခာသဟဂတာ ရူပါရမ္ပဏာ ဝါ။ပ။ ဓမ္မာရမ္ပဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊
တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ-
ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော
ဟောတိ။

၃၂၉။ တတ္ထ ကတမော သင်္ခါရော၊ ယာ စေတနာ သဗ္ဗေတနာ
သဗ္ဗေတယိတတ္တံ၊ အယံ ဝုစ္စတိ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။ပ။ တေန
ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၃၀။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ မနောဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ။ပ။ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သောမနဿသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ။ပ။ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၁။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၂။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ရူပါဝစရံ ဈာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊

ဝိဘင်္ဂ] ၂-အဘိဓမ္မဘာဇနီယ ၁၂-အဝိဇ္ဇာမူလကကုသလနိဒ္ဒေသ ၁၉၁

ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၃။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အရူပါဝစရံ ဖျာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာ- နာသညာယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဖျာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

အဗျာကတနိဒ္ဒေသော။

၁၂-အဝိဇ္ဇာမူလကကုသလနိဒ္ဒေသ

၃၃၄။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္ပဏံ ဝါ။ပ။ ဓမ္မာရမ္ပဏံ ဝါ ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၅။ တတ္ထ ကတမော အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဇ္ဈေတနာ သဇ္ဈေတယိတတ္တံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာပစ္စယာ သင်္ခါရော။ပ။ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ ပသာဒေါ၊ ယာ သဒ္ဓါ သဒ္ဓဟနာ
ဩကပ္ပနာ အဘိပ္ပသာဒေါ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ ပသာဒေါ။

တတ္ထ ကတမော ပသာဒပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ပသာဒပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၃၆။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ
ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၇။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၈။ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၃၉။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။
သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ
သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ

ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာ-
သဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ
ပနာရဗ္ဗံ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၀။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊
ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ
ဇာတိံ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတိ။

၃၄၁။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ အရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-
ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ
ဝိဟရတိ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိံ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၂။ ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ
ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ
ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ
ဒန္တာဘိညံ၊ တသ္မိံ သမယေ အဝိဇ္ဇာပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ

အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ။

အဝိဇ္ဇာမူလကကုသလနိဒ္ဒေသော။

၁၃ - ကုသလမူလကင်္ခါပါကနိဒ္ဒေသ

၃၄၃။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ
ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ
သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ-
ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၄။ တတ္ထ ကတမာ ကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ
သဉ္ဇေတနာ သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ ကုသလမူလပစ္စယာ သင်္ခါရော။ပ။
တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၄၅။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သောတဝိညာဏံ ဥပ္ပန္နံ
ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ
ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ-
သဟဂတံ ရသာရမ္မဏံ။ပ။ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ သုခသဟဂတံ
ဖောဋ္ဌဗ္ဗာရမ္မဏံ။ပ။ မနောဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါ-
ရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ။ပ။ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ
သောမနဿသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ။ပ။ မနော-
ဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။
ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ

ဝိဘင်္ဂ] ၂-အဘိဓမ္မဘာဇနီယ ၁၃-ကုသလမူလကဝိပါကနိဒ္ဒေသ ၁၉၅

သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာ-
ယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၆။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု
ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ သောမနဿ-
သဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ သောမနဿသဟဂတာ ဉာဏ-
ဝိပ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။
ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ
သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ
ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ
ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ
ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-
ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊
ပသာဒပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ
ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတိ။

၃၄၇။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပထဝီ-
ကသိဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊
ဣမေ ဓမ္မာ ကုသလာ။

တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ
ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ၊
တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ
ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒပစ္စယာ
အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ
ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၈။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အရူပပတ္တိယာ မဂ္ဂံ ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။

တဿေဝ အရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၄၉။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။

တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ သုညတံ၊ တသ္မိံ သမယေ ကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမ်၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတန-ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ပသာဒေါ၊ ပသာဒ-ပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိ-ပစ္စယာ ဇရာမရဏံ၊ ဧဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ။

ကုသလမူလကဝိပါကနိဒ္ဒေသော။

၁၄ - အကုသလမူလကဝိပါကနိဒ္ဒေသ

၃၅၀။ ကတမေ ဓမ္မာ အဗျာကတာ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ၊ တသ္မိံ သမယေ အကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၅၁။ တတ္ထ ကတမော အကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ သဉ္ဇေတနာ သဉ္ဇေတယိတတ္တံ၊ အယံ ဝုစ္စတိ အကုသလမူလပစ္စယာ သင်္ခါရော။ပ။ တေန ဝုစ္စတိ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

၃၅၂။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သောတဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရသာရမ္မဏံ။ပ။ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ ဒုက္ခသဟဂတံ ဖောဋ္ဌဗ္ဗာရမ္မဏံ။ပ။ မနောဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ အကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၅၃။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ အကုသလမူလပစ္စယာ သင်္ခါရော၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမံ၊ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနပစ္စယာ

ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ အဓိမောက္ခော၊ အဓိမောက္ခ-
ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃၅၄။ တတ္ထ ကတမော အကုသလမူလပစ္စယာ သင်္ခါရော၊ ယာ စေတနာ
သဉ္ဇေတနာ သဉ္ဇေတယိတတ္ထံ၊ အယံ ဝုစ္စတိ အကုသလမူလပစ္စယာ သင်္ခါရော။

တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-
မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမံ။

တတ္ထ ကတမံ နာမပစ္စယာ ဆဋ္ဌာယတနံ၊ ယံ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ နာမပစ္စယာ ဆဋ္ဌာယတနံ။

တတ္ထ ကတမော ဆဋ္ဌာယတနပစ္စယာ ဖဿော၊ ယော ဖဿော ဖုသနာ
သမ္ပုသနာ သမ္ပုသိတတ္ထံ၊ အယံ ဝုစ္စတိ ဆဋ္ဌာယတနပစ္စယာ ဖဿော။

တတ္ထ ကတမော ဖဿပစ္စယာ ဝေဒနာ၊ ယံ စေတသိကံ နေဝ သာတံ
နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ
အဒုက္ခမသုခါ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

တတ္ထ ကတမော ဝေဒနာပစ္စယာ အဓိမောက္ခော၊ ယော စိတ္တဿ
အဓိမောက္ခော အဓိမုစ္စနာ တဒဓိမုတ္တတာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ
အဓိမောက္ခော။

တတ္ထ ကတမော အဓိမောက္ခပစ္စယာ ဘဝေါ၊ ဌပေတွာ အဓိမောက္ခံ
ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဝုစ္စတိ
အဓိမောက္ခပစ္စယာ ဘဝေါ။

တတ္ထ ကတမော ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇာတိ
သဉ္ဇာတိ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ ပါတုဘာဝေါ၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိ။

တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္ထိ ဇရာ၊ အတ္ထိ မရဏံ။
တတ္ထ ကတမော ဇရာ၊ ယာ တေသံ တေသံ ဓမ္မာနံ ဇရာ ဇီရဏတာ အာယုနော

ဝိဘင်္ဂ] ၂-အဘိဓမ္မဘာဇနီယ ၁၄-အကုသလမူလကဝိပါကနိဒ္ဒေသ ၁၉၉

သံဟာနိ၊ အယံ ဝုစ္စတိ ဇရာ။ တတ္ထ ကတမံ မရဏံ၊ ယော တေသံ တေသံ
ဓမ္မာနံ ခယော ဝယော ဘေဒေါ ပရိဘေဒေါ အနိစ္စတာ အန္တရဓာနံ၊ ဣဒံ
ဝုစ္စတိ မရဏံ။ ဣတိ အယဉ္ဇ ဇရာ ဣဒဉ္ဇ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိပစ္စယာ
ဇရာမရဏံ။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ ဧဝ-
မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂတိ ဟောတိ၊ သမာဂမော ဟောတိ၊
သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ “ဧဝမေတဿ
ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီ”တိ။

အကုသလမူလကဝိပါကနိဒ္ဒေသော။

အဘိဓမ္မဘာဇနီယံ။

ပဋိစ္စသမုပ္ပါဒဝိဘင်္ဂီ^၁ နိဋ္ဌိတော။

၇-သတိပဋ္ဌာနဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၃၅၅။ စတ္တာရော သတိပဋ္ဌာနာ—ဣဓ ဘိက္ခု အဇ္ဈတ္တံ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။ အဇ္ဈတ္တံ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။ အဇ္ဈတ္တံ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။ အဇ္ဈတ္တံ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။

၁-ကာယာနုပဿနာနိဒ္ဒေသ

၃၅၆။ ကထဉ္စ ဘိက္ခု အဇ္ဈတ္တံ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု အဇ္ဈတ္တံ ကာယံ ဥဒ္ဓံ ပါဒတလာ အမော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ “အတ္ထိ ဣမသ္မိ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နာရ” အဋ္ဌိ အဋ္ဌိမိဉ္စ^၂ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ဝိဟကံ ပပ္ပါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရိသံ၊ ပိတ္တံ သေမံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အသု ဝသာ ခေဋ္ဌော သိဃံာဏိကာ လသိကာ မုတ္တ”န္တိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလီကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ ဗဟိဒ္ဓါ ကာယေ စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု ဗဟိဒ္ဓါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ဗဟိဒ္ဓါ ကာယံ ဥဒ္ဓံ ပါဒတလာ အမော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ “အတ္ထိဿ ကာယေ ကေသာ

လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ပါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရိသံ၊ ပိတ္တံ သေမံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိဃံာဏိကာ လသိကာ မုတ္တ”န္တိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလီကရေတိ၊ သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလီ-ကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ အဇ္ဈတ္တဗဟိဒ္ဓါ ကာယေ စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ကာယံ ဥဒ္ဓံ ပါဒတလာ အစော ကေသမတ္တကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ “အတ္ထိ ဣမသ္မိ” ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ပါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရိသံ၊ ပိတ္တံ သေမံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိဃံာဏိကာ လသိကာ မုတ္တ”န္တိ။ ဧဝံ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပိ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနသံ။

၃၅၇။ “အနုပဿီ”တိ တတ္ထ ကတမာ အနုပဿနာ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ အနုပဿနာ။ ဣမာယ အနုပဿနာယ ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “အနုပဿီ”တိ။

၃၅၈။ “ဝိဟရတိ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၃၅၉။ “အာတာပိ”တိ တတ္ထ ကတမော အာတာပေါ၊ ယော စေတသိ-ကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ အယံ ဝုစ္စတိ အာတာပေါ။ ဣမိနာ အာတာပေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “အာတာပိ”တိ။

၃၆၀။ “သမ္ပဇာနော”တိ တတ္ထ ကတမံ သမ္ပဇေ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သမ္ပဇေ။ ဣမိနာ သမ္ပဇေနေ ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါ-
ဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “သမ္ပဇာနော”တိ။

၃၆၁။ “သတိမာ”တိ တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဝုစ္စတိ သတိ။ ဣမာယ သတိယာ ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “သတိမာ”တိ။

၃၆၂။ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ တတ္ထ ကတမော လောကော၊ သွေဝ ကာယော လောကော၊ ပဉ္စပိ ဥပါဒါနက္ခန္ဓာ လောကော၊ အယံ ဝုစ္စတိ လောကော။ တတ္ထ ကတမာ အဘိဇ္ဈာ၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အဘိဇ္ဈာ။ တတ္ထ ကတမံ ဒေါမနဿ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿ။ ဣတိ အယဉ္စ အဘိဇ္ဈာ ဣဒဉ္စ ဒေါမနဿ ဣမမိ လောကေ ဝိနိတာ ဟောန္တိ ပဋိဝိနိတာ သန္တာ သမိတာ ဝုပသန္တာ အတ္တဂံတာ အပ္ပတ္တဂံတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ။

ကာယာနုပဿနာနိဒ္ဒေသော။

၂-ဝေဒနာနုပဿနာနိဒ္ဒေသ

၃၆၃။ ကထဉ္စ ဘိက္ခု အဇ္ဈတ္တံ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဣမ ဘိက္ခု သုခံ ဝေဒနံ ဝေဒယမာနော “သုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ၊ ဒုက္ခံ ဝေဒနံ ဝေဒယမာနော “ဒုက္ခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ၊ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော “အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ။ သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော “သာမိသံ သုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ၊ နိရာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော “နိရာမိသံ သုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ။ သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော “သာမိသံ

ဒုက္ခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော “နိရုဓိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ။ သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော “သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော “နိရုဓိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမိ”တိ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလီကရေတိ၊ သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလီကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ ဗဟိဒ္ဓါ ဝေဒနာသု စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု ဗဟိဒ္ဓါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု သုခံ ဝေဒနံ ဝေဒယမာနံ “သုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ၊ ဒုက္ခံ ဝေဒနံ ဝေဒယမာနံ “ဒုက္ခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ၊ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနံ “အဒုက္ခမသုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ။ သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနံ “သာမိသံ သုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနံ “နိရုဓိသံ သုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ။ သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနံ “သာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနံ “နိရုဓိသံ ဒုက္ခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ။ သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနံ “သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနံ “နိရုဓိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယတိ”တိ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလီကရေတိ၊ သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလီကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ အဇ္ဈတ္တဗဟိဒ္ဓါ ဝေဒနာသု စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု သုခံ ဝေဒနံ “သုခါ ဝေဒနာ”တိ ပဇာနာတိ၊ ဒုက္ခံ ဝေဒနံ “ဒုက္ခာ ဝေဒနာ”တိ ပဇာနာတိ၊ အဒုက္ခမသုခံ ဝေဒနံ “အဒုက္ခမသုခါ ဝေဒနာ”တိ ပဇာနာတိ။ သာမိသံ ဝါ သုခံ ဝေဒနံ “သာမိသာ သုခါ ဝေဒနာ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ သုခံ ဝေဒနံ “နိရုဓိသာ သုခါ ဝေဒနာ”တိ ပဇာနာတိ၊ သာမိသံ ဝါ ဒုက္ခံ ဝေဒနံ “သာမိသာ ဒုက္ခာ ဝေဒနာ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ ဒုက္ခံ ဝေဒနံ “နိရုဓိသာ ဒုက္ခာ ဝေဒနာ”တိ ပဇာနာတိ၊ သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ “သာမိသာ အဒုက္ခမသုခါ ဝေဒနာ”တိ ပဇာနာတိ၊ နိရုဓိသံ ဝါ အဒုက္ခမသုခံ

ဝေဒနံ “နိရုဓိသာ အဒုက္ခမသုခါ ဝေဒနာ”တိ ပဇာနာတိ။ ဧဝံ ဘိက္ခု အဇ္ဈတ္တ-ဗဟိဒ္ဓါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။

၃၆၄။ “အနုပဿီ”တိ။ပ။ “ဝိဟရတိ”တိ။ပ။ “အာတာပီ”တိ။ပ။ “သမ္ပဇာနော”တိ။ပ။ “သတိမာ”တိ။ပ။ “ဝိနေယျ လောကေ အဘိဇ္ဈာ-ဒေါမနဿ”န္တိ တတ္ထ ကတမော လောကော၊ သာယေဝ ဝေဒနာ လောကော၊ ပဉ္စပိ ဥပါဒါနက္ခန္ဓာ လောကော၊ အယံ ဝုစ္စတိ လောကော။ တတ္ထ ကတမာ အဘိဇ္ဈာ၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အဘိဇ္ဈာ။ တတ္ထ ကတမံ ဒေါမနဿ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿ။ ဣတိ အယဉ္စ အဘိဇ္ဈာ ဣဒဉ္စ ဒေါမနဿ ဣမမိ လောကေ ဝိနိတာ ဟောန္တိ ပဋိဝိနိတာ သန္တာ သမိတာ ဂူပသန္တာ အတ္တဂံတာ အပ္ပတ္တဂံတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဝိနေယျ လောကေ အဘိဇ္ဈာ-ဒေါမနဿ”န္တိ။

ဝေဒနာနုပဿနာနိဒ္ဒေသော။

၃-စိတ္တာနုပဿနာနိဒ္ဒေသ

၃၆၅။ ကထဉ္စ ဘိက္ခု အဇ္ဈတ္တံ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဣမ ဘိက္ခု သရာဂံ ဝါ စိတ္တံ “သရာဂံ မေ စိတ္တ”န္တိ ပဇာနာတိ၊ ဝိတရာဂံ ဝါ စိတ္တံ “ဝိတရာဂံ မေ စိတ္တ”န္တိ ပဇာနာတိ။ သဒေါသံ ဝါ စိတ္တံ “သဒေါသံ မေ စိတ္တ”န္တိ ပဇာနာတိ၊ ဝိတဒေါသံ ဝါ စိတ္တံ “ဝိတဒေါသံ မေ စိတ္တ”န္တိ ပဇာနာတိ။ သမောဟံ ဝါ စိတ္တံ “သမောဟံ မေ စိတ္တ”န္တိ ပဇာနာတိ၊ ဝိတမောဟံ ဝါ စိတ္တံ “ဝိတမောဟံ မေ စိတ္တ”န္တိ ပဇာနာတိ။ သံခိတ္တံ ဝါ စိတ္တံ “သံခိတ္တံ မေ စိတ္တ”န္တိ ပဇာနာတိ၊ ဝိက္ခိတ္တံ ဝါ စိတ္တံ “ဝိက္ခိတ္တံ မေ စိတ္တ”န္တိ ပဇာနာတိ။ မဟဂ္ဂတံ ဝါ စိတ္တံ “မဟဂ္ဂတံ မေ စိတ္တ”န္တိ ပဇာနာတိ၊ အမဟဂ္ဂတံ ဝါ စိတ္တံ “အမဟဂ္ဂတံ မေ စိတ္တ”န္တိ ပဇာနာတိ။ သဥတ္တရံ ဝါ စိတ္တံ “သဥတ္တရံ မေ စိတ္တ”န္တိ ပဇာနာတိ၊ အနုတ္တရံ ဝါ စိတ္တံ “အနုတ္တရံ မေ စိတ္တ”န္တိ ပဇာနာတိ။ သမာဟိတံ ဝါ စိတ္တံ “သမာဟိတံ မေ စိတ္တ”န္တိ ပဇာနာတိ။

အသမာဟိတံ ဝါ စိတ္တံ “အသမာဟိတံ မေ စိတ္တ”န္တိ ပဇာနာတိ။ ဝိမုတ္တံ ဝါ စိတ္တံ “ဝိမုတ္တံ မေ စိတ္တ”န္တိ ပဇာနာတိ။ အဝိမုတ္တံ ဝါ စိတ္တံ “အဝိမုတ္တံ မေ စိတ္တ”န္တိ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလိကရောတိ။ သွာဝတ္ထိတံ ဝဝတ္ထပေတိ။ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလိကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ ဗဟိဒ္ဓါ စိတ္တေ စိတ္တံ ဥပသံဟရတိ။

ကထဗ္ဗ ဘိက္ခု ဗဟိဒ္ဓါ စိတ္တေ စိတ္တာနုပဿိ ဝိဟရတိ။ ဣမ ဘိက္ခု သရာဂံ ဝါယံ စိတ္တံ “သရာဂမဿ စိတ္တ”န္တိ ပဇာနာတိ။ ဝီတရာဂံ ဝါယံ စိတ္တံ “ဝီတရာဂမဿ စိတ္တ”န္တိ ပဇာနာတိ။ သဒေါသံ ဝါယံ စိတ္တံ “သဒေါသမဿ စိတ္တ”န္တိ ပဇာနာတိ။ ဝီတဒေါသံ ဝါယံ စိတ္တံ “ဝီတဒေါသမဿ စိတ္တ”န္တိ ပဇာနာတိ။ သမောဟံ ဝါယံ စိတ္တံ “သမောဟမဿ စိတ္တ”န္တိ ပဇာနာတိ။ ဝီတမောဟံ ဝါယံ စိတ္တံ “ဝီတမောဟမဿ စိတ္တ”န္တိ ပဇာနာတိ။ သံခိတ္တံ ဝါယံ စိတ္တံ “သံခိတ္တမဿ စိတ္တ”န္တိ ပဇာနာတိ။ ဝိက္ခိတ္တံ ဝါယံ စိတ္တံ “ဝိက္ခိတ္တမဿ စိတ္တ”န္တိ ပဇာနာတိ။ မဟဂ္ဂတံ ဝါယံ စိတ္တံ “မဟဂ္ဂတမဿ စိတ္တ”န္တိ ပဇာနာတိ။ အမဟဂ္ဂတံ ဝါယံ စိတ္တံ “အမဟဂ္ဂတမဿ စိတ္တ”န္တိ ပဇာနာတိ။ သဥတ္တရံ ဝါယံ စိတ္တံ “သဥတ္တရမဿ စိတ္တ”န္တိ ပဇာနာတိ။ အနုတ္တရံ ဝါယံ စိတ္တံ “အနုတ္တရမဿ စိတ္တ”န္တိ ပဇာနာတိ။ သမာဟိတံ ဝါယံ စိတ္တံ “သမာဟိတမဿ စိတ္တ”န္တိ ပဇာနာတိ။ အသမာဟိတမဿ စိတ္တ”န္တိ ပဇာနာတိ။ ဝိမုတ္တံ ဝါယံ စိတ္တံ “ဝိမုတ္တမဿ စိတ္တ”န္တိ ပဇာနာတိ။ အဝိမုတ္တံ ဝါယံ စိတ္တံ “အဝိမုတ္တမဿ စိတ္တ”န္တိ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလိကရောတိ။ သွာဝတ္ထိတံ ဝဝတ္ထပေတိ။ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ ဗဟုလိကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ အဇ္ဈတ္တဗဟိဒ္ဓါ စိတ္တေ စိတ္တံ ဥပသံဟရတိ။

ကထဗ္ဗ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ စိတ္တေ စိတ္တာနုပဿိ ဝိဟရတိ။ ဣမ ဘိက္ခု သရာဂံ ဝါ စိတ္တံ “သရာဂံ စိတ္တ”န္တိ ပဇာနာတိ။ ဝီတရာဂံ ဝါ စိတ္တံ “ဝီတရာဂံ စိတ္တ”န္တိ ပဇာနာတိ။ သဒေါသံ ဝါ စိတ္တံ “သဒေါသံ စိတ္တ”န္တိ ပဇာနာတိ။ ဝီတဒေါသံ ဝါ စိတ္တံ “ဝီတဒေါသံ စိတ္တ”န္တိ ပဇာနာတိ။ သမောဟံ ဝါ စိတ္တံ “သမောဟံ စိတ္တ”န္တိ ပဇာနာတိ။ ဝီတမောဟံ ဝါ စိတ္တံ “ဝီတမောဟံ စိတ္တ”န္တိ ပဇာနာတိ။ သံခိတ္တံ ဝါ စိတ္တံ “သံခိတ္တံ စိတ္တ”န္တိ ပဇာနာတိ။ ဝိက္ခိတ္တံ ဝါ စိတ္တံ “ဝိက္ခိတ္တံ စိတ္တ”န္တိ ပဇာနာတိ။ မဟဂ္ဂတံ ဝါ စိတ္တံ “မဟဂ္ဂတံ စိတ္တ”န္တိ ပဇာနာတိ။ အမဟဂ္ဂတံ ဝါ စိတ္တံ “အမဟဂ္ဂတံ စိတ္တ”န္တိ ပဇာနာတိ။ သဥတ္တရံ ဝါ စိတ္တံ “သဥတ္တရံ စိတ္တ”န္တိ ပဇာနာတိ။ အနုတ္တရံ ဝါ စိတ္တံ “အနုတ္တရံ စိတ္တ”န္တိ ပဇာနာတိ။

ပဇာနာတိ။ သမာဟိတံ ဝါ စိတ္တံ “သမာဟိတံ စိတ္တ”န္တိ ပဇာနာတိ။ အသမာဟိတံ ဝါ စိတ္တံ “အသမာဟိတံ စိတ္တ”န္တိ ပဇာနာတိ။ ဝိမုတ္တံ ဝါ စိတ္တံ “ဝိမုတ္တံ စိတ္တ”န္တိ ပဇာနာတိ။ အဝိမုတ္တံ ဝါ စိတ္တံ “အဝိမုတ္တံ စိတ္တ”န္တိ ပဇာနာတိ။ ဧဝံ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။

၃၆၆။ “အနုပဿီ”တိ။ပ။ “ဝိဟရတိ”တိ။ပ။ “အာတာပီ”တိ။ပ။ “သမ္ပဇာနော”တိ။ပ။ “သတိမာ”တိ။ပ။ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ တတ္ထ ကတမော လောကော၊ တံယေဝ စိတ္တံ လောကော၊ ပဉ္စပိ ဥပါဒါနက္ခန္ဓာ လောကော။ တတ္ထ ကတမာ အဘိဇ္ဈာ၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အဘိဇ္ဈာ။ တတ္ထ ကတမံ ဒေါမနဿ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿ။ ဣတိ အယဉ္စ အဘိဇ္ဈာ ဣဒဉ္စ ဒေါမနဿ ဣမမိ လောကေ ဝိနီတာ ဟောန္တိ ပဋိဝိနီတာ သန္တာ သမိတာ ဝုပသန္တာ အတ္တဂီတာ အတ္တတ္တဂီတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ။

စိတ္တာနုပဿနာနိဒ္ဒေသော။

၄-ဓမ္မာနုပဿနာနိဒ္ဒေသ

၃၆၇။ ကထဉ္စ ဘိက္ခု အဇ္ဈတ္တံ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကာမတ္တန္တံ “အတ္ထိ မေ အဇ္ဈတ္တံ ကာမတ္တန္တော”တိ ပဇာနာတိ။ အသန္တံ ဝါ အဇ္ဈတ္တံ ကာမတ္တန္တံ “နတ္ထိ မေ အဇ္ဈတ္တံ ကာမတ္တန္တော”တိ ပဇာနာတိ။ ယထာ စ အနုပ္ပန္နဿ ကာမတ္တန္တဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ ကာမတ္တန္တဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟိနဿ ကာမတ္တန္တဿ အာယတိ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ သန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ ဥဒ္ဒစ္စကုက္ကုစ္စံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ “အတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာ”တိ ပဇာနာတိ။ အသန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ “နတ္ထိ မေ အဇ္ဈတ္တံ

ဝိစိကိစ္ဆာ”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နာယ ဝိစိကိစ္ဆာယ ဥပ္ပါဒေါ
ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နာယ ဝိစိကိစ္ဆာယ ပဟာနံ ဟောတိ၊
တဉ္စ ပဇာနာတိ၊ ယထာ စ ပဟိနာယ ဝိစိကိစ္ဆာယ အာယတိ အနုပ္ပါဒေါ
ဟောတိ၊ တဉ္စ ပဇာနာတိ။

သန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ပောဇ္ဈင်္ဂံ “အတ္ထိ မေ အဇ္ဈတ္တံ သတိ-
သမ္ပောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ပောဇ္ဈင်္ဂံ “နတ္ထိ
မေ အဇ္ဈတ္တံ သတိသမ္ပောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သတိ-
သမ္ပောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ
သတိသမ္ပောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ။
သန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ ဝီရိယ-
သမ္ပောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ ဝီတိသမ္ပောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ
အဇ္ဈတ္တံ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ပောဇ္ဈင်္ဂံ။ပ။
သန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ပောဇ္ဈင်္ဂံ “အတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာ-
သမ္ပောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ပောဇ္ဈင်္ဂံ
“နတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာသမ္ပောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ ယထာ စ
အနုပ္ပန္နဿ ဥပေက္ခာသမ္ပောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊
ယထာ စ ဥပ္ပန္နဿ ဥပေက္ခာသမ္ပောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ၊
တဉ္စ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊
သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ အာသေဝိတွာ ဘာဝေတွာ
ဗဟုလီကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ ဗဟိဒ္ဓါ ဓမ္မေသု စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု ဗဟိဒ္ဓါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု
သန္တံ ဝါဿ ကာမတ္တန္တံ “အတ္ထိဿ ကာမတ္တန္တော”တိ ပဇာနာတိ၊ အသန္တံ
ဝါဿ ကာမတ္တန္တံ “နတ္ထိဿ ကာမတ္တန္တော”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ
ကာမတ္တန္တဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ
ကာမတ္တန္တဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟိနဿ
ကာမတ္တန္တဿ အာယတိ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ သန္တံ
ဝါဿ ဗျာပါဒံ။ပ။ သန္တံ ဝါဿ ထိနမိဒ္ဓံ။ပ။ သန္တံ ဝါဿ ဥဒ္ဓစ္စကုက္ကုစ္စံ။ပ။
သန္တံ ဝါဿ ဝိစိကိစ္ဆံ “အတ္ထိဿ ဝိစိကိစ္ဆာ”တိ ပဇာနာတိ၊ အသန္တံ ဝါဿ
ဝိစိကိစ္ဆံ “နတ္ထိဿ ဝိစိကိစ္ဆာ”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နာယ

ဝိစိကိစ္ဆာယ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နာယ
ဝိစိကိစ္ဆာယ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟိနာယ
ဝိစိကိစ္ဆာယ အာယတိ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။

သန္တံ ဝါဿ သတိသမ္မောဇ္ဈင်္ဂံ “အတ္ထိဿ သတိသမ္မောဇ္ဈင်္ဂေါ”တိ၊
ပဇာနာတိ၊ အသန္တံ ဝါဿ သတိသမ္မောဇ္ဈင်္ဂံ “နတ္ထိဿ သတိသမ္မောဇ္ဈင်္ဂေါ”တိ
ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သတိသမ္မောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ
ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သတိသမ္မောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ
ဟောတိ၊ တဉ္စ ပဇာနာတိ။ သန္တံ ဝါဿ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ
ဝါဿ ဝီရိယသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါဿ ဝီတိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ
ဝါဿ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါဿ သမာဓိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ
ဝါဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ “အတ္ထိဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊
အသန္တံ ဝါဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ “နတ္ထိဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂေါ”တိ
ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ ဥပ္ပါဒေါ
ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ
ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ။ သော တံ နိမိတ္တံ အာသေဝတိ
ဘာဝေတိ ဗဟုလိကဇောတိ၊ သွာဝတ္ထိတံ ဝဝတ္ထပေတိ၊ သော တံ နိမိတ္တံ
အာသေဝိတွာ ဘာဝေတွာ ဗဟုလိကရိတွာ သွာဝတ္ထိတံ ဝဝတ္ထပေတွာ အဇ္ဈတ္တ-
ဗဟိဒ္ဓါ ဓမ္မေသု စိတ္တံ ဥပသံဟရတိ။

ကထဉ္စ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဣဓ
ဘိက္ခု သန္တံ ဝါ ကာမတ္တန္တံ “အတ္ထိ ကာမတ္တန္တော”တိ ပဇာနာတိ၊ အသန္တံ ဝါ
ကာမတ္တန္တံ “နတ္ထိ ကာမတ္တန္တော”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ
ကာမတ္တန္တဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ
ကာမတ္တန္တဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟိနာယ
ကာမတ္တန္တဿ အာယတိ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ သန္တံ ဝါ
ဗျာပါဒံ။ပ။ သန္တံ ဝါ ထိနမိဒ္ဓံ။ပ။ သန္တံ ဝါ ဥဒ္ဓစ္စကုက္ကုစ္စံ။ပ။ သန္တံ ဝါ ဝိစိကိစ္ဆံ
“အတ္ထိ ဝိစိကိစ္ဆာ”တိ ပဇာနာတိ၊ အသန္တံ ဝါ ဝိစိကိစ္ဆံ “နတ္ထိ ဝိစိကိစ္ဆာ”တိ
ပဇာနာတိ၊ ယထာ စ အနုပ္ပန္နာယ ဝိစိကိစ္ဆာယ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ
ပဇာနာတိ၊ ယထာ စ ဥပ္ပန္နာယ ဝိစိကိစ္ဆာယ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊
ယထာ စ ပဟိနာယ ဝိစိကိစ္ဆာယ အာယတိ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ
ပဇာနာတိ။

သန္တံ ဝါ သတိသမ္မောဇ္ဈင်္ဂံ “အတ္ထိ သတိသမ္မောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ အသန္တံ ဝါ သတိသမ္မောဇ္ဈင်္ဂံ “နတ္ထိ သတိသမ္မောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သတိသမ္မောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သတိသမ္မောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိ ဟောတိ၊ တဉ္စ ပဇာနာတိ။ သန္တံ ဝါ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ ဝီရိယသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ ဝီတိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ သမာဓိသမ္မောဇ္ဈင်္ဂံ။ပ။ သန္တံ ဝါ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ “အတ္ထိ ဥပေက္ခာသမ္မောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ အသန္တံ ဝါ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ “နတ္ထိ ဥပေက္ခာသမ္မောဇ္ဈင်္ဂေါ”တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိ ဟောတိ၊ တဉ္စ ပဇာနာတိ။ ဧဝံ ဘိက္ခု အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ။

၃၆၈။ “အနုပဿီ”တိ တတ္ထ ကတမာ အနုပဿနာ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ အနုပဿနာ။ ဣမာယ အနုပဿနာယ ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “အနုပဿီ”တိ။

၃၆၉။ “ဝိဟရတိ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၃၇၀။ “အာတာပီ”တိ တတ္ထ ကတမော အာတာပေါ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ အယံ ဝုစ္စတိ အာတာပေါ။ ဣမိနာ အာတာပေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “အာတာပီ”တိ။

၃၇၁။ “သမ္ပဇာနော”တိ တတ္ထ ကတမံ သမ္ပဇေညံ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သမ္ပဇေညံ။ ဣမိနာ သမ္ပဇေညေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “သမ္ပဇာနော”တိ။

၃၇၂။ “သတိမာ”တိ တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဂုစ္စတိ သတိ။ ဣမာယ သတိယာ ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “သတိမာ”တိ။

၃၇၃။ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ တတ္ထ ကတမော လောကော၊ တေဝ ဓမ္မာ လောကော၊ ပဉ္စပိ ဥပါဒါနက္ခန္ဓာ လောကော၊ အယံ ဂုစ္စတိ လောကော။ တတ္ထ ကတမာ အဘိဇ္ဈာ၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဂုစ္စတိ အဘိဇ္ဈာ။ တတ္ထ ကတမံ ဒေါမနဿ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဂုစ္စတိ ဒေါမနဿ။ ဣတိ အယဉ္စ အဘိဇ္ဈာ ဣဒဉ္စ ဒေါမနဿ ဣမိဝိ လောကေ ဝိနိတာ ဟောန္တိ ပဋိဝိနိတာ သန္တာ သမိတာ ဝုပသန္တာ အတ္တဂံတာ အဗ္ဘတ္တဂံတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဂုစ္စတိ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿ”န္တိ။

ဓမ္မာနုပဿနာနိဒ္ဒေသော။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၃၇၄။ စတ္တာရော သတိပဋ္ဌာနာ—ဣဓ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

၃၇၅။ ကထဉ္စ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ ကာယေ ကာယာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဂုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၇၆။ ကထဉ္စ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ ဝေဒနာသု ဝေဒနာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၇၇။ ကထဉ္စ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ စိတ္တေ စိတ္တာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၇၈။ ကထဉ္စ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ ဓမ္မေသု ဓမ္မာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၇၉။ တတ္ထ ကတမံ သတိပဋ္ဌာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ ဓမ္မေသု ဓမ္မာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၈၀။ စတ္တာရော သတိပဋ္ဌာနာ—ဣဓ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

၃၈၁။ ကထဉ္စ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ သုညတံ ကာယေ ကာယာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၈၂။ ကထဉ္စ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ သုညတံ ဝေဒနာသု ဝေဒနာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၈၃။ ကထဉ္စ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ သုညတံ စိတ္တေ စိတ္တာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝသေသာ ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၈၄။ ကထဉ္စ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ ဓမ္မေသု ဓမ္မာနုပဿီ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိ-သမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝဿော ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

၃၈၅။ တတ္ထ ကတမံ သတိပဋ္ဌာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သတိပဋ္ဌာနံ။ အဝဿော ဓမ္မာ သတိပဋ္ဌာနသမ္ပယုတ္တာ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၃၈၆။ စတ္တာရော သတိပဋ္ဌာနာ—ဣဓ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။

၃၈၇။ စတုနံ သတိပဋ္ဌာနာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ-ဇိက

၃၈၈။ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ပ။ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္နအနုပါဒါနိယာ။ အသံကိလိဋ္ဌအသံကိလေသိကာ။ သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရာမတ္တာ၊ သိယာ အဝိတက္ကသဝိစာရာ။ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗ-ဟေတုကာ။ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယ-ဂါမိနော။ သိယာ သေက္ခာ၊ သိယာ အသေက္ခာ။ အပ္ပမာဏာ။ အပ္ပ-မာဏာရမ္မဏာ။ ပဏီတာ။ သိယာ သမ္ပတ္တနိယတာ၊ သိယာ အနိယတာ။ န မဂ္ဂါရမ္မဏာ။ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါမိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါမိပတိနော”တိပိ။ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာ-ရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဗဟိဒ္ဓါရမ္မဏာ။ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၃၈၉။ န ဟေတု၊ သဟေတုကာ၊ ဟေတုသမ္ပယုတ္တာ။ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ၊ သဟေတုကာ စေဝ န စ ဟေတု။ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ န ဟေတု သဟေတုကာ။

သပ္ပစ္စယာ၊ သင်္ခိတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ နော အာသဝါ၊ အနာသဝါ။ အာသဝဝိပ္ပယုတ္တာ။ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပ-ယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ အာသဝ-ဝိပ္ပယုတ္တာ။ အနာသဝါ။ နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။

နော ယောဂါ။ပ။ နော နိဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္ပဏာ၊
 နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊ စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊
 စိတ္တသဟဘုနော၊ စိတ္တာနုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌ-
 သမုဋ္ဌာနသဟဘုနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော၊ ဗာဟိရာ။ နော
 ဥပါဒါ၊ အနုပါဒိန္နာ၊ နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန
 ပဟာတဗ္ဗာ၊ န ဘာဝနာယ ပဟာတဗ္ဗာ။ န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊
 န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။

သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ သိယာ သဝိစာရာ၊ သိယာ
 အဝိစာရာ။ သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ။ သိယာ ပီတိသဟဂတာ၊
 သိယာ န ပီတိသဟဂတာ။ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။
 သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။ န ကာမာဝစရာ။
 န ရူပါဝစရာ။ န အရူပါဝစရာ။ အပရိယာပန္နာ။ သိယာ နိယျာနိကာ၊ သိယာ
 အနိယျာနိကာ။ သိယာ နိယတာ၊ သိယာ အနိယတာ။ အနုတ္တရာ။ အရဏာတိ။

ပညာပုစ္ဆကံ။

သတိပဋ္ဌာနဝိဘင်္ဂါ နိဋ္ဌိတော။

၈-သမ္ပပ္ပဓာနဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၃၉၀။ စတ္တာရော သမ္ပပ္ပဓာနာ—ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၃၉၁။ ကထဉ္စ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ တတ္ထ ကတမေ အနုပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ၊ တီဏိ အကုသလမူလာနိ လောဘော ဒေါသော မောဟော တဒေကဋ္ဌာ စ ကိလေသာ၊ တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ တံသမုဋ္ဌာနံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ ဣမေ ဝုစ္စန္တိ အနုပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ။ ဣတိ ဣမေသံ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၃၉၂။ “ဆန္တံ ဇနေတိ”တိ တတ္ထ ကတမော ဆန္ဒော၊ ယော ဆန္ဒော ဆန္ဒိကတာ^၁ ကတ္တုဂြမ္ပတာ ကုသလော ဓမ္မစ္ဆန္ဒော၊ အယံ ဝုစ္စတိ ဆန္ဒော။ ဣမံ ဆန္တံ ဇနေတိ သဉ္ဇနေတိ ဥဋ္ဌပေတိ သမုဋ္ဌပေတိ^၂ နိဗ္ဗတ္တေတိ အဘိနိဗ္ဗတ္တေတိ၊ တေန ဝုစ္စတိ “ဆန္တံ ဇနေတိ”တိ။

၃၉၃။ “ဝါယမတိ”တိ တတ္ထ ကတမော ဝါယာမော၊ ယော စေတ-သိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ အယံ ဝုစ္စတိ ဝါယာမော။ ဣမိနာ ဝါယာမေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါ-ဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “ဝါယမတိ”တိ။

၁-ဆန္ဒိကတာ (သျှာ)

၂-ဥဋ္ဌာပေတိ သမုဋ္ဌာပေတိ (သျှာ) ဧဝမုပရိပိ။

၃၉၄။ “ဝီရိယံ အာရဘတီ”တိ တတ္ထ ကတမံ ဝီရိယံ၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ ဣဒံ ဝုစ္စတိ ဝီရိယံ။ ဣမံ ဝီရိယံ အာရဘတိ သမာရဘတိ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ တေန ဝုစ္စတိ “ဝီရိယံ အာရဘတီ”တိ။

၃၉၅။ “စိတ္တံ ပဂ္ဂဏှာတီ”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣမံ စိတ္တံ ပဂ္ဂဏှာတိ သမ္ပဂ္ဂဏှာတိ ဥပတ္ထမ္ဘေတိ ပစ္စုပ္ပတ္တမ္ဘေတိ၊ တေန ဝုစ္စတိ “စိတ္တံ ပဂ္ဂဏှာတီ”တိ။

၃၉၆။ “ပဒဟတီ”တိ တတ္ထ ကတမံ ပဓာနံ၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော။ ဣဒံ ဝုစ္စတိ ပဓာနံ၊ ဣမိနာ ပဓာနေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ပဒဟတီ”တိ။

၃၉၇။ ကထဉ္စ ဘိက္ခု ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ တတ္ထ ကတမေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ၊ တီဏိ အကုသလမူလာနိ လောဘော ဒေါသော မောဟော တဒေကဋ္ဌာ စ ကိလေသာ၊ တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ တံသမုဋ္ဌာနံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ ဣမေ ဝုစ္စန္တိ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ။ ဣတိ ဣမေသံ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၃၉၈။ “ဆန္တံ ဇနေတိ”တိ တတ္ထ ကတမော ဆန္တော၊ ယော ဆန္တော ဆန္တိကတာ ကတ္တုကမျတာ ကုသလော ဓမ္မစူန္ဒော၊ အယံ ဝုစ္စတိ ဆန္တော။ ဣမံ ဆန္တံ ဇနေတိ သဉ္စနေတိ ဥဋ္ဌပေတိ သမုဋ္ဌပေတိ နိဗ္ဗတ္တေတိ အဘိနိဗ္ဗတ္တေတိ၊ တေန ဝုစ္စတိ “ဆန္တံ ဇနေတိ”တိ။

၃၉၉။ “ဝါယမတီ”တိ တတ္ထ ကတမော ဝါယာမော၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ အယံ ဝုစ္စတိ ဝါယာမော။ ဣမိနာ ဝါယာမေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဝါယမတီ”တိ။

၄၀၀။ “ဝီရိယံ အာရဇာတိ”တိ တတ္ထ ကတမံ ဝီရိယံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ ဣဒံ ဂုစ္စတိ ဝီရိယံ။ ဣမံ ဝီရိယံ အာရဇာတိ သမာရဇာတိ အာသေဝတိ ဘာဝေတိ ဗဟုလိကရောတိ၊ တေန ဂုစ္စတိ “ဝီရိယံ အာရဇာတိ”တိ။

၄၀၁။ “စိတ္တံ ပဂ္ဂဏှာတိ”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဂုစ္စတိ စိတ္တံ။ ဣမံ စိတ္တံ ပဂ္ဂဏှာတိ သမ္ပဂ္ဂဏှာတိ ဥပတ္တမ္ဘေတိ ပစ္စုပ္ပတ္တမ္ဘေတိ၊ တေန ဂုစ္စတိ “စိတ္တံ ပဂ္ဂဏှာတိ”တိ။

၄၀၂။ “ပဒဟတိ”တိ တတ္ထ ကတမံ ပဓာနံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ ဣဒံ ဂုစ္စတိ ပဓာနံ။ ဣမိနာ ပဓာနေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “ပဒဟတိ”တိ။

၄၀၃။ ကထဉ္စ ဘိက္ခု အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဇာတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ တတ္ထ ကတမေ အနုပ္ပန္နာ ကုသလာ ဓမ္မာ၊ တီဏိ ကုသလမူလာနိ အလောဘော အဒေါသော အမောဟော၊ တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ တံသမုဋ္ဌာနံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ ဣမေ ဂုစ္စန္တိ အနုပ္ပန္နာ ကုသလာ ဓမ္မာ။ ဣတိ ဣမေသံ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဇာတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၀၄။ “ဆန္တံ ဇနေတိ”တိ။ပ။ “ဝါယမတိ”တိ။ပ။ “ဝီရိယံ အာရဇာတိ”တိ။ပ။ “စိတ္တံ ပဂ္ဂဏှာတိ”တိ။ပ။ “ပဒဟတိ”တိ တတ္ထ ကတမံ ပဓာနံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ ဣဒံ ဂုစ္စတိ ပဓာနံ။ ဣမိနာ ပဓာနေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “ပဒဟတိ”တိ။

၄၀၅။ ကထဉ္စ ဘိက္ခု ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္ပေသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဇာတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ တတ္ထ ကတမေ ဥပ္ပန္နာ ကုသလာ ဓမ္မာ၊ တီဏိ ကုသလမူလာနိ အလောဘော အဒေါသော အမောဟော၊ တံသမ္ပယုတ္တော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော

ဝိညာဏက္ခန္ဓော၊ တံသမုဋ္ဌာနံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ ဣမေ ဂုစ္စန္တိ ဥပ္ပန္နာ ကုသလာ ဓမ္မာ။ ဣတိ ဣမေသံ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၀၆။ “ဌိတိယာ”တိ ယာ ဌိတိ သော အသမ္မောသော၊ ယော အသမ္မောသော သော ဘိယျောဘာဝေါ၊ ယော ဘိယျောဘာဝေါ တံ ဝေပုလ္လံ၊ ယံ ဝေပုလ္လံ သာ ဘာဝနာ၊ ယာ ဘာဝနာ သာ ပါရိပူရိ။

၄၀၇။ “ဆန္တံ ဇနေတိ”တိ။ပ။ “ဝါယမတိ”တိ။ပ။ “ဝီရိယံ အာရဘတိ”တိ။ပ။ “စိတ္တံ ပဂ္ဂဏှာတိ”တိ။ပ။ “ပဒဟတိ”တိ တတ္ထ ကတမံ ပဓာနံ၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ ဣဒံ ဂုစ္စတိ ပဓာနံ။ ဣမိနာ ပဓာနေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “ပဒဟတိ”တိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၄၀၈။ စတ္တာရော သမ္ပပ္ပဓာနာ—ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၀၉။ ကထဉ္စ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ

ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၁၀။ “ဆန္တံ ဇနေတိ”တိ တတ္ထ ကတမော ဆန္တော၊ ယော ဆန္တော ဆန္တိကတာ ကတ္တုကမျတာ ကုသလော ဓမ္မတ္ထန္တော၊ အယံ ဝုစ္စတိ ဆန္တော။ ဣမံ ဆန္တံ ဇနေတိ သဉ္ဇနေတိ ဥဋ္ဌပေတိ သမုဋ္ဌပေတိ နိဗ္ဗတ္တေတိ အဘိနိဗ္ဗတ္တေတိ၊ တေန ဝုစ္စတိ “ဆန္တံ ဇနေတိ”တိ။

၄၁၁။ “ဝါယမတိ”တိ တတ္ထ ကတမော ဝါယာမော၊ ယော စေတသိ-
ကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ဝါယာမော။ ဣမိနာ ဝါယာမေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “ဝါယမတိ”တိ။

၄၁၂။ “ဝီရိယံ အာရဘတိ”တိ တတ္ထ ကတမံ ဝီရိယံ၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ ဝီရိယံ။ ဣမံ ဝီရိယံ အာရဘတိ သမာရဘတိ အာသေဝတိ ဘာဝေတိ ဗဟုလိကဇောတိ၊ တေန ဝုစ္စတိ “ဝီရိယံ အာရဘတိ”တိ။

၄၁၃။ “စိတ္တံ ပဂ္ဂဏှာတိ”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣမံ စိတ္တံ ပဂ္ဂဏှာတိ သမ္ပဂ္ဂဏှာတိ ဥပတ္တမ္ဘေတိ ပစ္စုပတ္တမ္ဘေတိ၊ တေန ဝုစ္စတိ “စိတ္တံ ပဂ္ဂဏှာတိ”တိ။

၄၁၄။ “ပဒဟတိ”တိ တတ္ထ ကတမံ သမ္ပပ္ပဓာနံ၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ သမ္ပပ္ပဓာနံ။ အဝသေသာ ဓမ္မာ သမ္ပပ္ပဓာနသမ္ပယုတ္တာ။

၄၁၅။ ကထဉ္စ ဘိက္ခု ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ

သမယေ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၁၆။ “ဆန္တံ ဇနေတိ”တိ။ပ။ “ဝါယမတိ”တိ။ပ။ “ဝီရိယံ အာရဘတိ”တိ။ပ။ “စိတ္တံ ပဂ္ဂဏှာတိ”တိ။ပ။ “ပဒဟတိ”တိ တတ္ထ ကတမံ သမ္ပပ္ပဓာနံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္တံ၊ ဣဒံ ဝုစ္စတိ သမ္ပပ္ပဓာနံ။ အဝသေသာ ဓမ္မာ သမ္ပပ္ပဓာနသမ္ပယုတ္တာ။

၄၁၇။ ကထဉ္စ ဘိက္ခု အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၁၈။ “ဆန္တံ ဇနေတိ”တိ။ပ။ “ဝါယမတိ”တိ။ပ။ “ဝီရိယံ အာရဘတိ”တိ။ပ။ “စိတ္တံ ပဂ္ဂဏှာတိ”တိ။ပ။ “ပဒဟတိ”တိ တတ္ထ ကတမံ သမ္ပပ္ပဓာနံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္တံ၊ ဣဒံ ဝုစ္စတိ သမ္ပပ္ပဓာနံ။ အဝသေသာ ဓမ္မာ သမ္ပပ္ပဓာနသမ္ပယုတ္တာ။

၄၁၉။ ကထဉ္စ ဘိက္ခု ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

၄၂၀။ “ဌိတိယာ”တိ ယာ ဌိတိ သော အသမ္မောသော၊ ယော အသမ္မော-
သော သော ဘိယျောဘာဝေါ၊ ယော ဘိယျောဘာဝေါ တံ ဝေပုလ္လံ၊ ယံ
ဝေပုလ္လံ သာ ဘာဝနာ၊ ယာ ဘာဝနာ သာ ပါရိပူရီ။

၄၂၁။ “ဆန္ဒံ ဇနေတိ”တိ တတ္ထ ကတမော ဆန္ဒော၊ ယော ဆန္ဒော
ဆန္ဒိကတာ ကတ္တုကမျတာ ကုသလော ဓမ္မစ္ဆန္ဒော၊ အယံ ဝုစ္စတိ ဆန္ဒော။ ဣမံ
ဆန္ဒံ ဇနေတိ သဉ္ဇနေတိ ဥဋ္ဌပေတိ သမုဋ္ဌပေတိ နိဗ္ဗတ္တေတိ အဘိနိဗ္ဗတ္တေတိ၊ တေန
ဝုစ္စတိ “ဆန္ဒံ ဇနေတိ”တိ။

၄၂၂။ “ဝါယမတိ”တိ တတ္ထ ကတမော ဝါယာမော၊ ယော စေတသိ-
ကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ
မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ဝါယာမော။ ဣမိနာ ဝါယာမေန ဥပေတော
ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဝါယမတိ”တိ။

၄၂၃။ “ဝီရိယံ အာရဘတိ”တိ တတ္ထ ကတမံ ဝီရိယံ၊ ယော စေတသိကော
ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊
ဣဒံ ဝုစ္စတိ ဝီရိယံ။ ဣမံ ဝီရိယံ အာရဘတိ သမာရဘတိ အာသေဝတိ ဘာဝေတိ
ဗဟုလိကဓာရေတိ၊ တေန ဝုစ္စတိ “ဝီရိယံ အာရဘတိ”တိ။

၄၂၄။ “စိတ္တံ ပဂ္ဂဏှာတိ”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော
ဓာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣမံ စိတ္တံ ပဂ္ဂဏှာတိ
သမ္ပဂ္ဂဏှာတိ ဥပတ္တမ္ဘေတိ ပစ္စုပ္ပတ္တမ္ဘေတိ၊ တေန ဝုစ္စတိ “စိတ္တံ ပဂ္ဂဏှာတိ”တိ။

၄၂၅။ “ပဒဟတိ”တိ တတ္ထ ကတမံ သမ္ပပ္ပဓာနံ၊ ယော စေတသိကော
ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊
ဣဒံ ဝုစ္စတိ သမ္ပပ္ပဓာနံ။ အဝသေသာ ဓမ္မာ သမ္ပပ္ပဓာနသမ္ပယုတ္တာ။

၄၂၆။ တတ္ထ ကတမံ သမ္ပပ္ပဓာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ ယော တသ္မိံ သမယေ စေတသိကော ဝီရိယာရမ္ဘော။ပ။
သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ
သမ္ပပ္ပဓာနံ။ အဝသေသာ ဓမ္မာ သမ္ပပ္ပဓာနသမ္ပယုတ္တာ။

အဘိဓမ္မဘာဇနိယံ။

၃-ပဉ္စာသုတ္တက

၄၂၇။ စတ္တာရော သမ္ပပ္ပဓာနာ—ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ
 အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ
 စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာ-
 နာယ။ပ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ။ပ။ ဥပ္ပန္နာနံ ကုသလာနံ
 ဓမ္မာနံ ဌိတိယာ အသမ္မောဿာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ
 ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ
 ပဒဟတိ။

၄၂၈။ စတုန္တံ သမ္ပပ္ပဓာနာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
 အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၄၂၉။ ကုသလာယေဝ။ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ
 အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္န-
 အနုပါဒါနိယာ။ အသံကိလိဋ္ဌအသံကိလေသိကာ။ သိယာ သဝိတက္ကသဝိစာရာ၊
 သိယာ အဝိတက္ကသဝိစာရမတ္တာ၊ သိယာ အဝိတက္ကသဝိစာရာ။ သိယာ ပီတိ-
 သဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ။ နေဝ
 ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ
 ပဟာတဗ္ဗဟေတုကာ။ အပစယဂါမိနော။ သေက္ခာ။ အပ္ပမာဏာ။ အပ္ပမာဏာ-
 ရမ္မဏာ။ ပဏီတာ။ သမ္ပတ္တနိယတာ။ န မဂ္ဂါရမ္မဏာ။ မဂ္ဂဟေတုကာ။ သိယာ
 မဂ္ဂါမိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါမိပတိနော”တိ။ သိယာ ဥပ္ပန္နာ
 သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနော”တိ။ သိယာ အတီတာ၊ သိယာ
 အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ၊ “အနာဂတာ-
 ရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊
 သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဗဟိဒ္ဓါရမ္မဏာ။ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၄၃၀။ န ဟေတု၊ သဟေတုကာ။ ဟေတုသမ္ပယုတ္တာ။ န ဝတ္တဗ္ဗာ “ဟေတု
 စေဝ သဟေတုကာ စာ”တိ။ သဟေတုကာ စေဝ န စ ဟေတု။ န ဝတ္တဗ္ဗာ
 “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ။ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။

န ဟေတု၊ သဟေတုကာ။ သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋ္ဌိဃာ၊
 အရူပါ၊ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ နော
 အာသဝါ။ အနာသဝါ။ အာသဝဝိပ္ပယုတ္တာ။ န ဝတ္တဗ္ဗာ “အာသဝါ စေဝ
 သာသဝါ စာ”တိပိ။ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။ န ဝတ္တဗ္ဗာ
 “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ။ “အာသဝသမ္ပယုတ္တာ စေဝ
 နော စ အာသဝါ”တိပိ။ အာသဝဝိပ္ပယုတ္တာ အနာသဝါ။ နော သံယောဇနာ။ပ။
 နော ဂန္ထာ။ပ။ နောဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ပ။
 နော ပရာမာသာ။ပ။ သာရမ္ပဏာ၊ နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊
 စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တသဟဘုဏော၊ စိတ္တာနုပရိဝတ္တိနော၊ စိတ္တ-
 သံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုဏော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ-
 နုပရိဝတ္တိနော၊ ဗာဟိရာ။ နော ဥပါဒါ၊ အနုပါဒိန္နာ၊ နော ဥပါဒါနာ။ပ။ နော
 ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊ န ဘာဝနာယ ပဟာတဗ္ဗာ။ န
 ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
 သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။
 သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ။ သိယာ ပီတိသဟဂတာ၊ သိယာ န
 ပီတိသဟဂတာ။ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။ သိယာ
 ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။ န ကာမာဝစရာ။ န
 ရူပါဝစရာ။နအရူပါဝစရာ။အပရိယာပန္နာ။နိယျာနိကာ။နိယတာ။အနုတ္တရာ။
 အရဏာတိ။

ပဉ္စာပုစ္ဆကံ။

သမ္မပ္ပဓာနဝိဘင်္ဂေါ နိဋ္ဌိတော။

၉-ဣဒ္ဓိပါဒဝိဘင်္ဂ

၁-သုတ္တန္တဘာဇနီယ

၄၃၁။ စတ္တာရော ဣဒ္ဓိပါဒါ—ဣဓ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၁-ဆန္ဒိဒ္ဓိပါဒ

၄၃၂။ ကထဉ္စ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဆန္ဒံ စေ ဘိက္ခု အဓိပတိံ ကရိတွာ လဘတိ သမာဓိ၊ လဘတိ စိတ္တဿေကဂ္ဂတံ^၁၊ အယံ ဝုစ္စတိ ဆန္ဒသမာဓိ။ ယော အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဣမေ ဝုစ္စန္တိ ပဓာနသင်္ခါရာ။ ဣတိ အယဉ္စ ဆန္ဒသမာဓိ ဣမေ စ ပဓာနသင်္ခါရာ တဒေကဉ္စ အဘိသညဟိတွာ အဘိသင်္ခိပိတွာ ဆန္ဒသမာဓိပဓာနသင်္ခါရောတွေဝ သင်္ချံ^၂ ဂစ္ဆတိ။

၄၃၃။ တတ္ထ ကတမော ဆန္ဒော၊ ယော ဆန္ဒော ဆန္ဒိကတာ ကတ္တုကမ္ပတာ ကုသလော ဓမ္မစ္စန္ဒော၊ အယံ ဝုစ္စတိ ဆန္ဒော။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ အဝဋ္ဌိတိ အဝိသာဟာရော အဝိက္ခေပေါ အဝိသာဟဋ္ဌမာနသတာ သမတော သမာဓိန္ဒြိယံ သမာဓိဗလံ သမ္မာသမာဓိ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော နိက္ကမော ပရက္ကမော ဥယျာမော ဝါယာမော ဥဿာဟော ဥဿောဋ္ဌိတာမော ဌိတိ အသိထိလပရက္ကမတာ အနိက္ခိတ္တဆန္ဒတာ အနိက္ခိတ္တဓုရတာ

၁-စိတ္တဿ ဧကဂ္ဂတံ (သီသျှာ)

၂-သင်္ခံ (သီ)

ဓုရသမ္ပဂ္ဂါဟော ဝီရိယံ ဝီရိယိန္ဒြိယံ ဝီရိယဗလံ သမ္မာဝါယာမော၊ အယံ
 ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ ဆန္ဒေန ဣမိနာ စ သမာဓိနာ ဣမိနာ
 စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမု-
 ပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “ဆန္ဒသမာဓိ-
 ပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၃၄။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ
 လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော
 သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလိ-
 ကရေတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၂-ဝီရိယိန္ဒြိယပါဒ

၄၃၅။ ကထဉ္စ ဘိက္ခု ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ
 ဘာဝေတိ၊ ဝီရိယံ စေ ဘိက္ခု အဓိပတိံ ကရိတွာ လဘတိ သမာဓိ၊ လဘတိ
 စိတ္တဿေကဂ္ဂတံ၊ အယံ ဝုစ္စတိ ဝီရိယသမာဓိ။ သော အနုပ္ပန္နာနံ ပါပကာနံ
 အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ
 စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ
 ပဟာနာယ။ပ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ။ပ။ ဥပ္ပန္နာနံ ကုသလာနံ
 ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ
 ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ
 ပဒဟတိ၊ ဣမေ ဝုစ္စန္တိ ပဓာနသင်္ခါရ။ ဣတိ အယဉ္စ ဝီရိယသမာဓိ ဣမေ စ ပဓာန-
 သင်္ခါရ တဒေကန္တံ အဘိသညဟိတွာ အဘိသင်္ခိပိတွာ ဝီရိယသမာဓိပဓာန-
 သင်္ခါရောတွေဝ သင်္ချံ ဂစ္ဆတိ။

၄၃၆။ တတ္ထ ကတမံ ဝီရိယံ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။
 သမ္မာဝါယာမော၊ ဣဒံ ဝုစ္စတိ ဝီရိယံ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ အဝဋ္ဌိတိ
 အဝိသာဟာရော အဝိက္ခေပေါ အဝိသာဟဋ္ဌမာနသတာ သမထော သမာဓိန္ဒြိယံ
 သမာဓိဗလံ သမ္မာသမာဓိ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။
သမ္မာဝါယာမော၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ ဝီရိယေန
ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ။ပ။
သမန္နာဂတော၊ တေန ဝုစ္စတိ “ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၃၇။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ
လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တတာဘူတဿ ဝေဒနာက္ခန္ဓော။ပ။ ဝိညာဏက္ခန္ဓော။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလီ-
ကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၃-စိတ္တိဒ္ဓိပါဒ

၄၃၈။ ကထဉ္စ ဘိက္ခု စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ
ဘာဝေတိ၊ စိတ္တံ စေ ဘိက္ခု အဓိပတိံ ကရိတွာ လဘတိ သမာဓိ၊ လဘတိ
စိတ္တဿေကဂ္ဂတံ၊ အယံ ဝုစ္စတိ စိတ္တသမာဓိ။ သော အနုပ္ပန္နာနံ ပါပကာနံ
အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ
စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ
ပဟာနာယ။ပ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ။ပ။ ဥပ္ပန္နာနံ
ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ
ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ
ပဂ္ဂဏှာတိ ပဒဟတိ၊ ဣမေ ဝုစ္စန္တိ ပဓာနသင်္ခါရော။ ဣတိ အယဉ္စ စိတ္တသမာဓိ
ဣမေ စ ပဓာနသင်္ခါရော တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ
စိတ္တသမာဓိပဓာနသင်္ခါရောတွေဝ သင်္ချံ ဂစ္ဆတိ။

၄၃၉။ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနော-
ဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ၊
အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။
သမ္မာဝါယာမော၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ စိတ္တေန ဣမိနာ
စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊
တေန ဝုစ္စတိ “စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၄၀။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဝေဒနာက္ခန္ဓော။ပ။ ဝိညာဏက္ခန္ဓော။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလိ-
ကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၄-ဝိမံသိဒ္ဓိပါဒ

၄၄၁။ ကထဉ္စ ဘိက္ခု ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝိမံသံ စေ ဘိက္ခု အဓိပတိံ ကရိတွာ လဘတိ သမာဓိ၊ လဘတိ စိတ္တဿေကဂ္ဂတံ၊ အယံ ဝုစ္စတိ ဝိမံသာသမာဓိ။ သော အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ။ပ။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ။ပ။ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဣမေ ဝုစ္စန္တိ ပဓာနသင်္ခါရာ။ ဣတိ အယဉ္စ ဝိမံသာသမာဓိ ဣမေ စ ပဓာနသင်္ခါရာ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ ဝိမံသာ-
သမာဓိပဓာနသင်္ခါရောတွေဝ သင်္ချံ ဂစ္ဆတိ။

၄၄၂။ တတ္ထ ကတမော ဝိမံသာ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ ဝိမံသာ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမာယ စ ဝိမံသာယ ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၄၃။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလိကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၄၄၄။ စတ္တာရော ဣဒ္ဓိပါဒါ—ဣဓ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၁-ဆန္ဒိဒ္ဓိပါဒ

၄၄၅။ ကထဉ္စ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၄၄၆။ တတ္ထ ကတမော ဆန္ဒော၊ ယော ဆန္ဒော ဆန္ဒိကတာ ကတ္တုကမျတာ ကုသလော ဓမ္မစ္ဆန္ဒော၊ အယံ ဝုစ္စတိ ဆန္ဒော။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ ဆန္ဒေန ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၄၇။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလိကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၂-ဝိရိယံဗ္ဗိပါဒ

၄၄၈။ ကထဉ္စ ဘိက္ခု ဝိရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဝိရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၄၄၉။ တတ္ထ ကတမံ ဝိရိယံ၊ ယော စေတသိက္ခော ဝိရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝိရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ ဣဒံ ဝုစ္စတိ ဝိရိယံ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝိရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝိရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ ဝိရိယေန ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဝိရိယသမာဓိပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၅၀။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလိ-
ကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၃-စိတ္တိဒ္ဓိပါဒ

၄၅၁။ ကထဉ္စ ဘိက္ခု စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၄၅၂။ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာ-မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝိရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝိရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမိနာ စ စိတ္တေန ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာန-သင်္ခါရေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “စိတ္တသမာဓိ-ပဓာနသင်္ခါရသမန္နာဂတော”တိ။

၄၅၃။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလီ-ကရေတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၄-ဝိမံသိဒ္ဓိပါဒ

၄၅၄။ ကထဉ္စ ဘိက္ခု ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၄၅၅။ တတ္ထ ကတမော ဝိမံသာ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္တံ၊ အယံ ဝုစ္စတိ ဝိမံသာ။

တတ္ထ ကတမော သမာဓိ၊ ယာ စိတ္တဿ ဌိတိ သဏ္ဌိတိ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္တံ၊ အယံ ဝုစ္စတိ သမာဓိ။

တတ္ထ ကတမော ပဓာနသင်္ခါရော၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္တံ၊ အယံ ဝုစ္စတိ ပဓာနသင်္ခါရော။ ဣတိ ဣမာယ စ ဝိမံသာယ ဣမိနာ စ သမာဓိနာ ဣမိနာ စ ပဓာနသင်္ခါရေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “ဝိမံသာသမာဓိပဓာန-သင်္ခါရသမန္နာဂတော”တိ။

၄၅၆။ “ဣဒ္ဓိ”တိ ယာ တေသံ ဓမ္မာနံ ဣဒ္ဓိ သမိဒ္ဓိ ဣဇ္ဈနာ သမိဇ္ဈနာ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

“ဣဒ္ဓိပါဒေါ”တိ တထာဘူတဿ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ။

“ဣဒ္ဓိပါဒံ ဘာဝေတိ”တိ တေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလီ-ကရောတိ၊ တေန ဝုစ္စတိ “ဣဒ္ဓိပါဒံ ဘာဝေတိ”တိ။

၄၅၇။ စတ္တာရော ဣဒ္ဓိပါဒါ ဆန္ဒိဒ္ဓိပါဒေါ ဝီရိယိဒ္ဓိပါဒေါ စိတ္တိဒ္ဓိပါဒေါ ဝိမံသိဒ္ဓိပါဒေါ။

၄၅၈။ တတ္ထ ကတမော ဆန္ဒိဒ္ဓိပါဒေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယော တသ္မိံ သမယေ ဆန္တော ဆန္ဒိကတာ ကတ္တုကမျတာ ကုသလော ဓမ္မစ္ဆန္တော၊ အယံ ဝုစ္စတိ ဆန္ဒိဒ္ဓိပါဒေါ။ အဝသေသာ ဓမ္မာ ဆန္ဒိဒ္ဓိပါဒသမ္ပယုတ္တာ။

၄၅၉။ တတ္ထ ကတမော ဝီရိယိဒ္ဓိပါဒေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ

ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယော တသ္မိံ သမယေ စေတသိ-
ကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ
မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ ဝီရိယိဒ္ဓိပါဒေါ။ အဝသေသာ ဓမ္မာ ဝီရိယိဒ္ဓိပါဒ-
သမ္ပယုတ္တာ။

၄၆၀။ တတ္ထ ကတမော စိတ္တိဒ္ဓိပါဒေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယံ တသ္မိံ သမယေ စိတ္တံ မနော မာနသံ။ပ။
တဇ္ဇာမနောဝိညာဏဓာတု၊ အယံ ဝုစ္စတိ စိတ္တိဒ္ဓိပါဒေါ။ အဝသေသာ ဓမ္မာ
စိတ္တိဒ္ဓိပါဒသမ္ပယုတ္တာ။

၄၆၁။ တတ္ထ ကတမော ဝိမံသိဒ္ဓိပါဒေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ ပညာ ပဇာနနာ။ပ။
အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာ-
ပန္နံ၊ အယံ ဝုစ္စတိ ဝိမံသိဒ္ဓိပါဒေါ။ အဝသေသာ ဓမ္မာ ဝိမံသိဒ္ဓိပါဒသမ္ပယုတ္တာ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စပုစ္ဆက

၄၆၂။ စတ္တာရော ဣဒ္ဓိပါဒါ—ဣဓ ဘိက္ခု ဆန္ဒသမာဓိပဓာနသင်္ခါရ-
သမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ၊ ဝီရိယသမာဓိ။ပ။ စိတ္တသမာဓိ။ပ။ ဝိမံသာ-
သမာဓိပဓာနသင်္ခါရသမန္နာဂတံ ဣဒ္ဓိပါဒံ ဘာဝေတိ။

၄၆၃။ စတုန္နံ ဣဒ္ဓိပါဒါနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-ဓိက

၄၆၄။ ကုသလာယေဝ။ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္နအနုပါဒါ-
နိယာ။ အသံကိလိဋ္ဌအသံကိလေသိကာ။ သိယာ သဝိတက္ကသဝိစာရာ၊ သိယာ

အဝိတက္ကဝိစာရမက္ကာ။ သိယာ အဝိတက္ကအဝိစာရာ။ သိယာ ပီတိသဟဂတာ။ သိယာ သုခသဟဂတာ။ သိယာ ဥပေက္ခာသဟဂတာ။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ အပစယဂါမိနော။ သေက္ခာ။ အပ္ပမာဏာ။ အပ္ပမာဏာရမ္မဏာ။ ပဏီတာ။ သမ္မတ္တနိယတာ။ န မဂ္ဂါရမ္မဏာ။ မဂ္ဂဟေတုကာ။ န မဂ္ဂါမိပတိနော။ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနော”တိ။ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ။ “အနာဂတာရမ္မဏာ”တိပိ။ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဗဟိဒ္ဓါရမ္မဏာ။ အနိဒဿနအပ္ပဋိဃာ။

၂-ဇုက

၄၆၅။ ဝိမံသိဒ္ဓိပါဒေါ ဟေတု။ တယော ဣဒ္ဓိပါဒါ န ဟေတု၊ သဟေတုကာ။ ဟေတု သမ္ပယုတ္တာ။ ဝိမံသိဒ္ဓိပါဒေါ ဟေတု စေဝ သဟေတုကော စ။ တယော ဣဒ္ဓိပါဒါ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ။ သဟေတုကာ စေဝ န စ ဟေတု။ ဝိမံသိဒ္ဓိပါဒေါ ဟေတု စေဝ ဟေတုသမ္ပယုတ္တော စ။ တယော ဣဒ္ဓိပါဒါ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ။ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ တယော ဣဒ္ဓိပါဒါ န ဟေတု၊ သဟေတုကာ။ ဝိမံသိဒ္ဓိပါဒေါ န ဝတ္တဗ္ဗာ “န ဟေတု သဟေတုကော”တိပိ။ “န ဟေတု အဟေတုကော”တိပိ။ သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။ နော အာသဝါ။ အနာသဝါ။ အာသဝ ဝိပ္ပယုတ္တာ။ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိပိ။ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ။ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ အာသဝ-ဝိပ္ပယုတ္တာ အနာသဝါ။

နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္မဏာ။ တယော ဣဒ္ဓိပါဒါ နော စိတ္တာ။ စိတ္တိဒ္ဓိပါဒေါ စိတ္တံ။ တယော ဣဒ္ဓိပါဒါ စေတသိကာ။ စိတ္တိဒ္ဓိပါဒေါ အစေတသိကော။ တယော ဣဒ္ဓိပါဒါ စိတ္တသမ္ပယုတ္တာ။ စိတ္တိဒ္ဓိပါဒါ န ဝတ္တဗ္ဗာ “စိတ္တေန သမ္ပယုတ္တော”တိပိ။ “စိတ္တေန ဝိပ္ပယုတ္တော”တိပိ။ တယော ဣဒ္ဓိပါဒါ စိတ္တသံသဋ္ဌာ။ စိတ္တိဒ္ဓိပါဒေါ န ဝတ္တဗ္ဗာ “စိတ္တေန သံသဋ္ဌော”တိပိ။ “စိတ္တေန ဝိသံသဋ္ဌော”တိပိ။ တယော ဣဒ္ဓိပါဒါ စိတ္တသမုဋ္ဌာနာ။ စိတ္တိဒ္ဓိပါဒေါ နော

စိတ္တသမုဋ္ဌာနော။ တယော ဣဒ္ဓိပါဒါ စိတ္တသဟဘုနော။ စိတ္တိဒ္ဓိပါဒေါ နော
 စိတ္တသဟဘူ။ တယော ဣဒ္ဓိပါဒါ စိတ္တာနုပရိဝတ္တိနော။ စိတ္တိဒ္ဓိပါဒေါ နော
 စိတ္တာနုပရိဝတ္တိ။ တယော ဣဒ္ဓိပါဒါ စိတ္တသံသဋ္ဌသမုဋ္ဌာနာ။ စိတ္တိဒ္ဓိပါဒေါ နော
 စိတ္တသံသဋ္ဌသမုဋ္ဌာနော။ တယော ဣဒ္ဓိပါဒါ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော။
 စိတ္တိဒ္ဓိပါဒေါ နော စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူ။ တယော ဣဒ္ဓိပါဒါ စိတ္တသံသဋ္ဌ-
 သမုဋ္ဌာနာနုပရိဝတ္တိနော။ စိတ္တိဒ္ဓိပါဒေါ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိ။

တယော ဣဒ္ဓိပါဒါ ဗာဟိရာ။ စိတ္တိဒ္ဓိပါဒေါ အဇ္ဈတ္တိကော။ နော ဥပါဒါ။
 အနုပါဒိန္နာ။ နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ။
 န ဘာဝနာယ ပဟာတဗ္ဗာ။ န ဒဿနေန ပဟာတဗ္ဗဟေတုကာ။ န ဘာဝနာယ
 ပဟာတဗ္ဗဟေတုကာ။ သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ၊ သိယာ
 သဝိစာရာ၊ သိယာ အဝိစာရာ။ သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ၊ သိယာ
 ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ သိယာ သုခသဟဂတာ၊ သိယာ
 န သုခသဟဂတာ။ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။
 န ကာမာဝစရာ။ န ရူပါဝစရာ။ န အရူပါဝစရာ။ အပရိယာပန္နာ။ နိယျာနိကာ။
 နိယတာ။ အနုတ္တရာ။ အရဏာတိ။

ပဉ္စာပုစ္ဆကံ။

ဣဒ္ဓိပါဒဝိဘင်္ဂါ နိဋ္ဌိတော။

၁၁-ဗောဇ္ဈင်္ဂဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၄၆၆။ သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္ပောဇ္ဈင်္ဂါ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂါ ဝီရိယသမ္ပောဇ္ဈင်္ဂါ ပီတိသမ္ပောဇ္ဈင်္ဂါ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂါ သမာဓိသမ္ပောဇ္ဈင်္ဂါ ဥပေက္ခာသမ္ပောဇ္ဈင်္ဂါ။

၄၆၇။ တတ္ထ ကတမော သတိသမ္ပောဇ္ဈင်္ဂါ၊ ဣဓ ဘိက္ခု သတိမာ ဟောတိ ပရမေန သတိနေပက္ကေန သမန္နာဂတော စိရကတမ္ပိ စိရဘာသိတမ္ပိ သရိတာ ဟောတိ အနုဿရိတာ၊ အယံ ဂုစ္စတိ သတိသမ္ပောဇ္ဈင်္ဂါ။ (၁)

သော တထာ သတော ဝိဟရန္တော တံ ဓမ္မံ ပညာယ ပဝိစိနတိ ပဝိစရတိ ပရိဝိမံသမာပဇ္ဇတိ၊ အယံ ဂုစ္စတိ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂါ။ (၂)

တဿ တံ ဓမ္မံ ပညာယ ပဝိစိနတော ပဝိစရတော ပရိဝိမံသမာပဇ္ဇတော အာရဒ္ဓံ ဟောတိ ဝီရိယံ အသလ္လိနံ၊ အယံ ဂုစ္စတိ ဝီရိယသမ္ပောဇ္ဈင်္ဂါ။ (၃)

အာရဒ္ဓဝီရိယဿ ဥပ္ပဇ္ဇတိ ပီတိ နိရာမိသာ၊ အယံ ဂုစ္စတိ ပီတိသမ္ပောဇ္ဈင်္ဂါ။ (၄)

ပီတိမနဿ ကာယောပိ ပဿမ္ဘတိ စိတ္တမ္ပိ ပဿမ္ဘတိ၊ အယံ ဂုစ္စတိ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂါ။ (၅)

ပဿဒ္ဓကာယဿ သုခိနော စိတ္တံ သမာဓိယတိ၊ အယံ ဂုစ္စတိ သမာဓိသမ္ပောဇ္ဈင်္ဂါ။ (၆)

သော တထာ သမာဟိတံ စိတ္တံ သာဓုကံ အဇ္ဈုပေက္ခိတာ ဟောတိ၊ အယံ ဂုစ္စတိ ဥပေက္ခာသမ္ပောဇ္ဈင်္ဂါ။ (၇)

၄၆၈။ သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္ပောဇ္ဈင်္ဂါ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂါ ဝီရိယသမ္ပောဇ္ဈင်္ဂါ ပီတိသမ္ပောဇ္ဈင်္ဂါ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂါ သမာဓိသမ္ပောဇ္ဈင်္ဂါ ဥပေက္ခာသမ္ပောဇ္ဈင်္ဂါ။

၄၆၉။ တတ္ထ ကတမော သတိသမ္ပောဇ္ဈင်္ဂါ၊ အတ္ထိ အဇ္ဈတ္တံ ဓမ္မေသု သတိ၊ အတ္ထိ ဗဟိဒ္ဓါ ဓမ္မေသု သတိ။ ယဒပိ အဇ္ဈတ္တံ ဓမ္မေသု သတိ၊ တဒပိ သတိသမ္ပောဇ္ဈင်္ဂါ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ

ဗဟိဒ္ဓါ ဓမ္မေသု သတိ၊ တဒပိ သတိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၁)

တတ္ထ ကတမော ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ အဇ္ဈတ္တံ ဓမ္မေသု ပဝိစယော၊ အတ္ထိ ဗဟိဒ္ဓါ ဓမ္မေသု ပဝိစယော။ ယဒပိ အဇ္ဈတ္တံ ဓမ္မေသု ပဝိစယော၊ တဒပိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ ဗဟိဒ္ဓါ ဓမ္မေသု ပဝိစယော၊ တဒပိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၂)

တတ္ထ ကတမော ဝီရိယသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ ကာယိကံ ဝီရိယံ၊ အတ္ထိ ဇေတသိကံ ဝီရိယံ။ ယဒပိ ကာယိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ ဇေတသိကံ ဝီရိယံ၊ တဒပိ ဝီရိယသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၃)

တတ္ထ ကတမော ပီတိသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ သဝိတက္ကသဝါစာရာ ပီတိ၊ အတ္ထိ အဝိတက္ကသဝါစာရာ ပီတိ။ ယဒပိ သဝိတက္ကသဝါစာရာ ပီတိ၊ တဒပိ ပီတိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ အဝိတက္ကသဝါစာရာ ပီတိ၊ တဒပိ ပီတိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၄)

တတ္ထ ကတမော ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ ကာယပဿဒ္ဓိ၊ အတ္ထိ စိတ္တပဿဒ္ဓိ။ ယဒပိ ကာယပဿဒ္ဓိ၊ တဒပိ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ စိတ္တပဿဒ္ဓိ၊ တဒပိ ပဿဒ္ဓိ-သမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၅)

တတ္ထ ကတမော သမာဓိသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ သဝိတက္ကော သဝိစာရော သမာဓိ၊ အတ္ထိ အဝိတက္ကော အဝိစာရော သမာဓိ။ ယဒပိ သဝိတက္ကော သဝိစာရော သမာဓိ၊ တဒပိ သမာဓိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ယဒပိ အဝိတက္ကော အဝိစာရော သမာဓိ၊ တဒပိ သမာဓိသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၆)

တတ္ထ ကတမော ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ အတ္ထိ အဇ္ဈတ္တံ ဓမ္မေသု ဥပေက္ခာ၊ အတ္ထိ ဗဟိဒ္ဓါ ဓမ္မေသု ဥပေက္ခာ။ ယဒပိ အဇ္ဈတ္တံ ဓမ္မေသု ဥပေက္ခာ၊ တဒပိ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ယဒပိ ဗဟိဒ္ဓါ ဓမ္မေသု ဥပေက္ခာ၊ တဒပိ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ (၇)

၄၇၀။ သတ္တ ဗောဇ္ဈင်္ဂီ သတိသမ္မောဇ္ဈင်္ဂီ၊ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ၊ ဝီရိယ-
သမ္မောဇ္ဈင်္ဂီ၊ ပီတိသမ္မောဇ္ဈင်္ဂီ၊ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီ၊ သမာဓိသမ္မောဇ္ဈင်္ဂီ၊
ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၇၁။ တတ္ထ ကတမော သတိသမ္မောဇ္ဈင်္ဂီ၊ ဣဓ ဘိက္ခု သတိသမ္မောဇ္ဈင်္ဂီ
ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိ။
ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ ဘာဝေတိ။ပ။ ဝီရိယသမ္မောဇ္ဈင်္ဂီ ဘာဝေတိ။ ပီတိ-
သမ္မောဇ္ဈင်္ဂီ ဘာဝေတိ။ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီ ဘာဝေတိ။ သမာဓိသမ္မောဇ္ဈင်္ဂီ
ဘာဝေတိ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ
နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၄၇၂။ သတ္တ ဗောဇ္ဈင်္ဂီ သတိသမ္မောဇ္ဈင်္ဂီ၊ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ၊ ဝီရိယ-
သမ္မောဇ္ဈင်္ဂီ၊ ပီတိသမ္မောဇ္ဈင်္ဂီ၊ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီ၊ သမာဓိသမ္မောဇ္ဈင်္ဂီ၊
ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၇၃။ တတ္ထ ကတမေ သတ္တ ဗောဇ္ဈင်္ဂီ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ သတ္တ ဗောဇ္ဈင်္ဂီ ဟောန္တိ
သတိသမ္မောဇ္ဈင်္ဂီ။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၇၄။ တတ္ထ ကတမော သတိသမ္မောဇ္ဈင်္ဂီ၊ ယာ သတိ အနုဿတိ။ပ။
သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သတိ-
သမ္မောဇ္ဈင်္ဂီ။ (၁)

တတ္ထ ကတမော ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ၊ ယာ ပညာ ပဇာနနာ။ပ။
အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂ-
ပရိယာပန္နံ၊ အယံ ဂုစ္စတိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ။ (၂)

တတ္ထ ကတမော ဝီရိယသမ္မောဇ္ဈင်္ဂေ၊ ယော စေတသိက္ခော ဝီရိယာရမ္ဘော။ပ။
သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ
ဝီရိယသမ္မောဇ္ဈင်္ဂေ။ (၃)

တတ္ထ ကတမော ပီတိသမ္မောဇ္ဈင်္ဂေ၊ ယာ ပီတိ ပါမောဇ္ဇံ အာမောဒနာ
ပမောဒနာ ဟာသော ပဟာသော ဝိတ္တိံ ဩဒဂျံ အတ္တမနတာ စိတ္တဿ
ပီတိသမ္မောဇ္ဈင်္ဂေ၊ အယံ ဂုစ္စတိ ပီတိသမ္မောဇ္ဈင်္ဂေ။ (၄)

တတ္ထ ကတမော ပဿဒ္ဓိသမ္မောဇ္ဈင်္ဂေ၊ ယာ ဝေဒနာက္ခန္ဓဿ သညာက္ခန္ဓဿ
သင်္ခါရက္ခန္ဓဿ ဝိညာဏက္ခန္ဓဿ ပဿဒ္ဓိ ပဋိပ္ပဿဒ္ဓိ ပဿမ္ဘနာ ပဋိပ္ပဿမ္ဘနာ
ပဋိပ္ပဿမ္ဘိတတ္တံ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂေ၊ အယံ ဂုစ္စတိ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂေ။ (၅)

တတ္ထ ကတမော သမာဓိသမ္မောဇ္ဈင်္ဂေ၊ ယာ စိတ္တဿ ဌိတိ။ပ။
သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ
သမာဓိသမ္မောဇ္ဈင်္ဂေ။ (၆)

တတ္ထ ကတမော ဥပေက္ခာသမ္မောဇ္ဈင်္ဂေ၊ ယာ ဥပေက္ခာ ဥပေက္ခနာ
အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂေ၊ အယံ ဂုစ္စတိ
ဥပေက္ခာသမ္မောဇ္ဈင်္ဂေ။ ဣမေ ဂုစ္စန္တိ သတ္တ ဗောဇ္ဈင်္ဂါ။ အဝသေသာ ဓမ္မာ
သတ္တဟိ ဗောဇ္ဈင်္ဂေဟိ သမ္ပယုတ္တာ။ (၇)

၄၇၅။ သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္မောဇ္ဈင်္ဂေ။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂေ။

၄၇၆။ တတ္ထ ကတမော သတိသမ္မောဇ္ဈင်္ဂေ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ
သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သတိ-
သမ္မောဇ္ဈင်္ဂေ။ အဝသေသာ ဓမ္မာ သတိသမ္မောဇ္ဈင်္ဂေသမ္ပယုတ္တာ။ပ။ အဝသေသာ

ဓမ္မာ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီသမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ ဝိရိယသမ္မောဇ္ဈင်္ဂီ-
သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ ပီတိသမ္မောဇ္ဈင်္ဂီသမ္ပယုတ္တာ။ပ။ အဝသေသာ
ဓမ္မာ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂီသမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ သမာဓိသမ္မောဇ္ဈင်္ဂီ-
သမ္ပယုတ္တာ။

တတ္ထ ကတမော ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ ဣမ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ
ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ ဥပေက္ခာ
ဥပေက္ခနာ အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊
အယံ ဝုစ္စတိ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။ အဝသေသာ ဓမ္မာ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ-
သမ္ပယုတ္တာ။

၄၇၇။ သတ္တ ဗောဇ္ဈင်္ဂီ သတိသမ္မောဇ္ဈင်္ဂီ။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၇၈။ တတ္ထ ကတမေ သတ္တ ဗောဇ္ဈင်္ဂီ၊ ဣမ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယော တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ
ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။
ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိံ သမယေ
သတ္တ ဗောဇ္ဈင်္ဂီ ဟောန္တိ သတိသမ္မောဇ္ဈင်္ဂီ။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၇၉။ တတ္ထ ကတမော သတိသမ္မောဇ္ဈင်္ဂီ၊ ယာ သတိ အနုဿတိ။ပ။
သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂီ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သတိ-
သမ္မောဇ္ဈင်္ဂီ။ပ။

တတ္ထ ကတမော ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ ယာ ဥပေက္ခာ ဥပေက္ခနာ
အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ အယံ ဝုစ္စတိ
ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။ ဣမေ ဝုစ္စန္တိ သတ္တ ဗောဇ္ဈင်္ဂီ။ အဝသေသာ ဓမ္မာ
သတ္တဟိ ဗောဇ္ဈင်္ဂီဟိ သမ္ပယုတ္တာ။

၄၈၀။ သတ္တ ဗောဇ္ဈင်္ဂီ သတိသမ္မောဇ္ဈင်္ဂီ။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ။

၄၈၁။ တတ္ထ ကတမော သတိသမ္ပောဇ္ဈင်္ဂေ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ သတိ အနုဿတိ သမ္မာသတိ သတိသမ္ပောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သတိသမ္ပောဇ္ဈင်္ဂေ။ အဝဿော ဓမ္မာ သတိသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။ပ။ အဝဿော ဓမ္မာ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။ပ။ အဝဿော ဓမ္မာ ဝီရိယသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။ပ။ အဝဿော ဓမ္မာ ပီတိသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။ပ။ အဝဿော ဓမ္မာ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။ပ။ အဝဿော ဓမ္မာ သမာဓိသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။

တတ္ထ ကတမော ဥပေက္ခာသမ္ပောဇ္ဈင်္ဂေ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ ယာ တသ္မိံ သမယေ ဥပေက္ခာ ဥပေက္ခနာ အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ ဥပေက္ခာသမ္ပောဇ္ဈင်္ဂေ၊ အယံ ဝုစ္စတိ ဥပေက္ခာသမ္ပောဇ္ဈင်္ဂေ။ အဝဿော ဓမ္မာ ဥပေက္ခာသမ္ပောဇ္ဈင်္ဂသမ္ပယုတ္တာ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၄၈၂။ သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္ပောဇ္ဈင်္ဂေ၊ ဓမ္မဝိစယသမ္ပောဇ္ဈင်္ဂေ၊ ဝီရိယသမ္ပောဇ္ဈင်္ဂေ၊ ပီတိသမ္ပောဇ္ဈင်္ဂေ၊ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂေ၊ သမာဓိသမ္ပောဇ္ဈင်္ဂေ၊ ဥပေက္ခာသမ္ပောဇ္ဈင်္ဂေ။

၄၈၃။ သတ္တန္တံ ဗောဇ္ဈင်္ဂီနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ-ဇိက

၄၈၄။ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ ပီတိသမ္မောဇ္ဈင်္ဂီ သုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ဆ ဗောဇ္ဈင်္ဂီ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္နအနုပါဒါနိယာ။ အသံကိလိဋ္ဌအသံကိလေသိကာ။ သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရမတ္တာ၊ သိယာ အဝိတက္က- အဝိစာရာ။ ပီတိသမ္မောဇ္ဈင်္ဂီ န ပီတိသဟဂတော၊ သုခသဟဂတော၊ န ဥပေက္ခာသဟဂတော။ ဆ ဗောဇ္ဈင်္ဂီ သိယာ ပီတိသဟဂတော၊ သိယာ သုခ- သဟဂတော၊ သိယာ ဥပေက္ခာသဟဂတော။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော။ သိယာ သေက္ခာ၊ သိယာ အသေက္ခာ။ အပ္ပမာဏာ။ အပ္ပမာဏာရမ္မဏာ။ ပဏီတာ။ သိယာ သမ္ပတ္တနိယတာ၊ သိယာ အနိယတာ။ န မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ။ သိယာ မဂ္ဂါမိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂဟေတုကာ”တိပိ။ “မဂ္ဂါမိ- ပတိနော”တိပိ။ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ န ဝတ္တဗ္ဗာ “အတီတာ- ရမ္မဏာ”တိပိ။ “အနာဂတာရမ္မဏာ”တိပိ။ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဗဟိဒ္ဓါရမ္မဏာ။ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၄၈၅။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ ဟေတု။ ဆ ဗောဇ္ဈင်္ဂီ ဟေတုသမ္ပယုတ္တာ။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ ဟေတု စေဝ သဟေတုကော စ၊ ဆ ဗောဇ္ဈင်္ဂီ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စ”တိ၊ သဟေတုကာ စေဝ န စ ဟေတု။ ဓမ္မဝိစယ- သမ္မောဇ္ဈင်္ဂီ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ။ ဆ ဗောဇ္ဈင်္ဂီ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ ဆ ဗောဇ္ဈင်္ဂီ န ဟေတု သဟေတုကာ။ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ န ဝတ္တဗ္ဗာ “န ဟေတုသဟေတုကော”တိပိ။ “န ဟေတုအဟေတုကော”တိပိ။ သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊

ကေနစီ န ဝိညေယျာ။ နော အာသဝါ၊ အနာသဝါ၊ အာသဝဝိပ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ
 “အာသဝါ စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝါ”တိပိ။
 န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ
 စေဝ နော စ အာသဝါ”တိပိ၊ အာသဝဝိပ္ပယုတ္တာ အနာသဝါ။ နော သံယော-
 ဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နီဝရဏာ။ပ။
 နော ပရာမာသာ။ပ။ သာရမ္ပဏာ၊ နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊
 စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တသဟဘုနော၊ စိတ္တာနုပရိဝတ္တိနော၊
 စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ-
 နုပရိဝတ္တိနော၊ ဗာဟိရာ။ နော ဥပါဒါ၊ အနုပါဒိန္နာ၊ နော ဥပါဒါနာ။ပ။
 နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊ န ဘာဝနာယ ပဟာတဗ္ဗာ။
 န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။
 သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။

ပီတိသမ္မောဇ္ဈင်္ဂီ အပ္ပိတိကော။ ဆ ဗောဇ္ဈင်္ဂီ သိယာ သပ္ပိတိကာ၊ သိယာ
 အပ္ပိတိကာ။ ပီတိသမ္မောဇ္ဈင်္ဂီ န ပီတိသဟဂတော။ ဆ ဗောဇ္ဈင်္ဂီ သိယာ
 ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ ပီတိသမ္မောဇ္ဈင်္ဂီ သုခသဟဂတော။
 ဆ ဗောဇ္ဈင်္ဂီ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။ ပီတိ-
 သမ္မောဇ္ဈင်္ဂီ န ဥပေက္ခာသဟဂတော။ ဆ ဗောဇ္ဈင်္ဂီ သိယာ ဥပေက္ခာ-
 သဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ၊ န ကာမာဝစရာ၊ န ရူပါဝစရာ၊
 န အရူပါဝစရာ၊ အပရိယာပန္နာ၊ သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ၊
 သိယာ နိယတာ၊ သိယာ အနိယတာ၊ အနုတ္တရာ၊ အရဏာတိ။

ပဉ္စာပုစ္ဆကံ။

ဗောဇ္ဈင်္ဂီဝိဘင်္ဂီ နိဋ္ဌိတော။

၁၁ - မဂ္ဂင်္ဂိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၄၈၆။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာ-
သင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။

၄၈၇။ တတ္ထ ကတမာ သမ္မာဒိဋ္ဌိ၊ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ
ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ
သမ္မာဒိဋ္ဌိ။ (၁)

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ နေက္ခမ္မသင်္ကပ္ပေါ အဗျာပါဒသင်္ကပ္ပေါ
အဝိဟိံသာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ သမ္မာသင်္ကပ္ပေါ။ (၂)

တတ္ထ ကတမာ သမ္မာဝါစာ၊ မုသာဝါဒါ ဝေရမဏီ၊ ပိသုဏာယ ဝါစာယ
ဝေရမဏီ၊ ဖရုသာယ ဝါစာယ ဝေရမဏီ၊ သမ္မပ္ပလာပါ ဝေရမဏီ၊ အယံ
ဝုစ္စတိ သမ္မာဝါစာ။ (၃)

တတ္ထ ကတမော သမ္မာကမ္မန္တော၊ ပါဏာတိပါတာ ဝေရမဏီ၊ အဒိန္နာဒါနာ
ဝေရမဏီ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ၊ အယံ ဝုစ္စတိ သမ္မာကမ္မန္တော။ (၄)

တတ္ထ ကတမော သမ္မာအာဇီဝေါ၊ ဣဓ အရိယသာဝကော မိစ္ဆာအာဇီဝံ
ပဟာယ သမ္မာအာဇီဝေန ဇီဝိကံ ကပ္ပေတိ၊ အယံ ဝုစ္စတိ သမ္မာအာဇီဝေါ။ (၅)

တတ္ထ ကတမော သမ္မာဝါယာမော၊ ဣဓ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ
အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ
အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ
ဓမ္မာနံ ပဟာနာယ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ
ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္တံ ဇနေတိ ဝါယမတိ
ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ
ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ
ပါရိပူရိယာ ဆန္တံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ
ပဒဟတိ၊ အယံ ဝုစ္စတိ သမ္မာဝါယာမော။ (၆)

တတ္ထ ကတမာ သမ္မာသတိ၊ ဣဓ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ
အာတာပီ သမ္မဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊

ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ
သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဓမ္မေသု
ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ
အဘိဇ္ဈာဒေါမနဿံ၊ အယံ ဂုစ္စတိ သမ္မာသတိ။ (၇)

တတ္ထ ကတမော သမ္မာသမာဓိ၊ ဣဓ ဘိက္ခု ဝိဝိစ္ဆေဝ ကာမေဟိ
ဝိဝိစ္ဆ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ
ပဌမံ ဖျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဝိတက္ကဝိစာရာနံ ဂူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ
စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ
ဒုတိယံ ဖျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊
သတော စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ
အာစိက္ခန္တိ “ဥပေက္ခကော သတိမာ သုခဝိဟာရီ”တိ၊ တတိယံ ဖျာနံ ဥပသမ္ပဇ္ဇ
ဝိဟရတိ၊ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿ-
ဒေါမနဿာနံ အတ္တဂံမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ
ဖျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဂုစ္စတိ သမ္မာသမာဓိ။ (၈)

၄၈၈။ အရိယော အဋ္ဌဂီကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာ-
သင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။

၄၈၉။ တတ္ထ ကတမာ သမ္မာဒိဋ္ဌိ၊ ဣဓ ဘိက္ခု သမ္မာဒိဋ္ဌိံ ဘာဝေတိ
ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိ။
သမ္မာသင်္ကပ္ပံ ဘာဝေတိ။ပ။ သမ္မာဝါစံ ဘာဝေတိ။ပ။ သမ္မာကမ္မန္တံ
ဘာဝေတိ။ပ။ သမ္မာအာဇီဝံ ဘာဝေတိ။ပ။ သမ္မာဝါယာမံ ဘာဝေတိ။ပ။
သမ္မာသတိံ ဘာဝေတိ။ပ။ သမ္မာသမာဓိံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂ-
နိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၄၉၀။ အဋ္ဌဂီကော မဂ္ဂေါ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာ-
ကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၄၉၁။ တတ္ထ ကတမော အဋ္ဌဂီကော မဂ္ဂေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ အဋ္ဌဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။

၄၉၂။ တတ္ထ ကတမာ သမ္မာဒိဋ္ဌိ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ။ (၁)

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ ယော တက္ကော ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ စေတသော အဘိနိရောပနာ သမ္မာသင်္ကပ္ပေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာသင်္ကပ္ပေါ။ (၂)

တတ္ထ ကတမာ သမ္မာဝါစာ၊ ယာ စတူဟိ ဝစီဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာ-အနတိက္ကမော သေတုဃာတော သမ္မာဝါစာ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာဝါစာ။ (၃)

တတ္ထ ကတမော သမ္မာကမ္မန္တော၊ ယာ တီဟိ ကာယဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာ-အနတိက္ကမော သေတုဃာတော သမ္မာကမ္မန္တော မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာကမ္မန္တော။ (၄)

တတ္ထ ကတမော သမ္မာအာဇီဝေါ၊ ယာ မိစ္ဆာအာဇီဝါ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာ-အနတိက္ကမော သေတုဃာတော သမ္မာအာဇီဝေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာအာဇီဝေါ။ (၅)

တတ္ထ ကတမော သမ္မာဝါယာမော၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာဝါယာမော။ (၆)

တတ္ထ ကတမာ သမ္မာသတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဝုစ္စတိ သမ္မာသတိ။ (၇)

တတ္ထ ကတမော သမ္မာသမာဓိ၊ ယာ စိတ္တဿ ဌိတိံ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာသမာဓိ။ အယံ ဂုစ္စတိ အဋ္ဌင်္ဂိကော မဂ္ဂေါ။ အဝသေသာ ဓမ္မာ အဋ္ဌင်္ဂိကေန မဂ္ဂေန သမ္ပယုတ္တာ။ (၈)

၄၉၃။ ပဉ္စင်္ဂိကော မဂ္ဂေါ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၄၉၄။ တတ္ထ ကတမော ပဉ္စင်္ဂိကော မဂ္ဂေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ပဉ္စင်္ဂိကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၄၉၅။ တတ္ထ ကတမော သမ္မာဒိဋ္ဌိ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာဒိဋ္ဌိ။

တတ္ထ ကတမော သမ္မာသင်္ကပ္ပေါ၊ ယော တက္ကော ဝိတက္ကော။ပ။ သမ္မာသင်္ကပ္ပေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာသင်္ကပ္ပေါ။

တတ္ထ ကတမော သမ္မာဝါယာမော၊ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော ဝီရိယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာဝါယာမော။

တတ္ထ ကတမော သမ္မာသတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ သတိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာသတိ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ယာ စိတ္တဿ ဌိတိံ။ပ။ သမ္မာသမာဓိ သမာဓိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဂုစ္စတိ သမ္မာသမာဓိ။ အယံ ဂုစ္စတိ ပဉ္စင်္ဂိကော မဂ္ဂေါ။ အဝသေသာ ဓမ္မာ ပဉ္စင်္ဂိကေန မဂ္ဂေန သမ္ပယုတ္တာ။

၄၉၆။ ပဉ္စင်္ဂိကော မဂ္ဂေါ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၄၉၇။ တတ္ထ ကတမော သမ္မာဒိဋ္ဌိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ ပညာ ပဇာနနာ။ပ။ အမောဟော
ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ
ဝုစ္စတိ သမ္မာဒိဋ္ဌိ။ အဝသေသာ ဓမ္မာ သမ္မာဒိဋ္ဌိယာ သမ္ပယုတ္တာ။ပ။ အဝသေသာ
ဓမ္မာ သမ္မာသင်္ကပ္ပေန သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ သမ္မာဝါယာမေန
သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ သမ္မာသတိယာ သမ္ပယုတ္တာ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ ယာ တသ္မိံ သမယေ စိတ္တဿ ဌိတိ။ပ။ သမ္မာသမာဓိ
သမာဓိသမ္မောဇ္ဈင်္ဂေ၊ မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သမ္မာသမာဓိ။
အဝသေသာ ဓမ္မာ သမ္မာသမာဓိနာ သမ္ပယုတ္တာ။

၄၉၈။ အဋ္ဌင်္ဂိကော မဂ္ဂေါ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ။

၄၉၉။ တတ္ထ ကတမော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ
ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ
ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။
ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိံ သမယေ
အဋ္ဌင်္ဂိကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ။ပ။ သမ္မာသမာဓိ၊ အယံ ဝုစ္စတိ
အဋ္ဌင်္ဂိကော မဂ္ဂေါ။ အဝသေသာ ဓမ္မာ အဋ္ဌင်္ဂိကေန မဂ္ဂေန သမ္ပယုတ္တာ။

၅၀၀။ ပဉ္စင်္ဂိကော မဂ္ဂေါ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။

၅၀၁။ တတ္ထ ကတမော ပဉ္စင်္ဂိကော မဂ္ဂေါ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ
လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ
ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ

ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
 အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ
 ကုသလဿ ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။
 ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိံ သမယေ
 ပဉ္စဂီကော မဂ္ဂေါ ဟောတိ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော
 သမ္မာသတိ သမ္မာသမာဓိ၊ အယံ ဝုစ္စတိ ပဉ္စဂီကော မဂ္ဂေါ။ အဝသေသာ
 ဓမ္မာ ပဉ္စဂီကေန မဂ္ဂေန သမ္ပယုတ္တာ။

၅၀၂။ ပဉ္စဂီကော မဂ္ဂေါ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါယာမော
 သမ္မာသတိ သမ္မာသမာဓိ။

၅၀၃။ တတ္ထ ကတမာ သမ္မာဒိဋ္ဌိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
 ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
 ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
 ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
 ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ
 ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ
 ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ ယာ တသ္မိံ သမယေ ပညာ
 ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂေါ
 မဂ္ဂံ မဂ္ဂပရိယာပန္နံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ။ အဝသေသာ ဓမ္မာ သမ္မာဒိဋ္ဌိယာ
 သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ သမ္မာသင်္ကပ္ပေန သမ္ပယုတ္တာ။ပ။ အဝသေသာ
 ဓမ္မာ သမ္မာဝါယာမေန သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ သမ္မာသတိယာ
 သမ္ပယုတ္တာ။

တတ္ထ ကတမော သမ္မာသမာဓိ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
 ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
 ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
 ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
 ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ
 ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ
 ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ ယာ တသ္မိံ
 သမယေ စိတ္တဿ ဌိတိ သဏ္ဌိတိ အဝဋ္ဌိတိ အဝိသာဟာရော အဝိက္ခေပေါ

အဝိသာဟဋ္ဌမာနသတာ သမထော သမာဓိန္ဒြိယံ သမာဓိဗလံ သမ္မာသမာဓိ
သမာဓိသမ္မောဇ္ဈင်္ဂေါ မဂ္ဂင်္ဂံ မဂ္ဂပရိယာပနံ၊ အယံ ဂုစ္စတိ သမ္မာသမာဓိ။
အဝသေသာ ဓမ္မာ သမ္မာသမာဓိနာ သမ္ပယုတ္တာ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၅၀၄။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာ-
သင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။

၅၀၅။ အဋ္ဌန္တံ မဂ္ဂင်္ဂါနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၅၀၆။ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ သမ္မာသင်္ကပ္ပေါ သုခါယ
ဝေဒနာယ သမ္ပယုတ္တော။ သတ္တ မဂ္ဂင်္ဂါ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊
သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ သိယာ ဝိပါကာ၊ သိယာ
ဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္နအနုပါဒါနိယာ။ အသံကိလိဋ္ဌအသံကိလေသိကာ။
သမ္မာသင်္ကပ္ပေါ အဝိတက္ကဝိစာရမတ္တော။ သတ္တ မဂ္ဂင်္ဂါ သိယာ သဝိတက္က-
သဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ သမ္မာ-
သင်္ကပ္ပေါ ပီတိသဟဂတော၊ သုခသဟဂတော၊ န ဥပေက္ခာသဟဂတော။ သတ္တ
မဂ္ဂင်္ဂါ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာ-
သဟဂတာ။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န
ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သိယာ အပစယဂါမိနော၊ သိယာ နေဝါစယ-
ဂါမိနာပစယဂါမိနော။ သိယာ သေက္ခာ၊ သိယာ အသေက္ခာ။ အပ္ပမာဏာ၊
အပ္ပမာဏာရမ္မဏာ၊ ပဏီတာ၊ သိယာ သမ္ပတ္တနိယတာ၊ သိယာ အနိယတာ၊
န မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂိမိပတိနော၊ သိယာ န
ဝတ္တဗ္ဗာ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂိမိပတိနော”တိပိ။ သိယာ ဥပ္ပန္နာ၊
သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ သိယာ အတီတာ၊ သိယာ အနာဂတာ၊

သိယာ ပစ္စုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “အတိတာရမ္မဏာ”တိပိ၊ “အနာဂတာ-
ရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊
သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ ဗဟိဒ္ဓါရမ္မဏာ၊ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၅၀၇။ သမ္မာဒိဋ္ဌိ ဟေတု။ သတ္တ မဂ္ဂင်္ဂါ န ဟေတု၊ သဟေတုကာ၊
ဟေတုသမ္ပယုတ္တာ။ သမ္မာဒိဋ္ဌိ ဟေတု စေဝ သဟေတုကာ စ။ သတ္တ မဂ္ဂင်္ဂါ န
ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ၊ သဟေတုကာ စေဝ န စ
ဟေတု။ သမ္မာဒိဋ္ဌိ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ။ သတ္တ မဂ္ဂင်္ဂါ န ဝတ္တဗ္ဗာ
“ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ
ဟေတု။ သတ္တ မဂ္ဂင်္ဂါ န ဟေတု၊ သဟေတုကာ။ သမ္မာဒိဋ္ဌိ န ဝတ္တဗ္ဗာ “န ဟေတု
သဟေတုကာ”တိပိ၊ “န ဟေတု အဟေတုကာ”တိပိ။

သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကုတ္တရာ၊
ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။

နော အာသဝါ၊ အနာသဝါ၊ အာသဝဝိပ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ “အာသဝါ
စေဝ သာသဝါ စာ”တိပိ၊ “သာသဝါ စေဝ နော စ အာသဝါ”တိပိ၊ န ဝတ္တဗ္ဗာ
“အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော
စ အာသဝါ”တိပိ၊ အာသဝဝိပ္ပယုတ္တာ အနာသဝါ။

နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။
နော နိဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္မဏာ၊ နော စိတ္တာ၊
စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊ စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တသဟဘုနော၊
စိတ္တာနုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော၊
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော၊ ဗဟိဒ္ဓါ၊ နော ဥပါဒါ၊ အနုပါဒိန္နာ။

နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊
န ဘာဝနာယ ပဟာတဗ္ဗာ၊ န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န
ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ သမ္မာသင်္ကပ္ပေါ အဝိတက္ကော။ သတ္တ
မဂ္ဂင်္ဂါ သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ သမ္မာသင်္ကပ္ပေါ သဝိစာရော။
သတ္တ မဂ္ဂင်္ဂါ သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။ သမ္မာသင်္ကပ္ပေါ

သပ္ပိတိကော။ သတ္တ မဂ္ဂင်္ဂါ သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ။ သမ္မာ-
သင်္ကပ္ပေါ ပီတိသဟဂတော။ သတ္တ မဂ္ဂင်္ဂါ သိယာ ပီတိသဟဂတာ၊ သိယာ
န ပီတိသဟဂတာ။ သမ္မာသင်္ကပ္ပေါ သုခသဟဂတော။ သတ္တ မဂ္ဂင်္ဂါ သိယာ
သုခသဟဂတာ၊ သိယာ န သုခသဟဂတာ။ သမ္မာသင်္ကပ္ပေါ န ဥပေက္ခာ-
သဟဂတော။ သတ္တ မဂ္ဂင်္ဂါ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာ-
သဟဂတာ၊ န ကာမာဝစရာ၊ န ရူပါဝစရာ၊ န အရူပါဝစရာ၊ အပရိယာပနာ၊
သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ၊ သိယာ နိယတာ၊ သိယာ
အနိယတာ၊ အနုတ္တရာ၊ အရဏာတိ။

ပဉ္စာပုစ္ဆကံ။

မဂ္ဂင်္ဂဝိဘင်္ဂေါ နိဋ္ဌိတော။

၁၂-ဈာနဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၅၀၈။ ဣဓ ဘိက္ခု ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရ-
ဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတံ
သိက္ခာပဒေသု ဣန္ဒြိယေသု ဂုတ္တဒွါရော ဘောဇနေ မတ္တည။ ပုဗ္ဗရတ္တာပရရတ္တံ
ဇာဂရိယာနုယောဂမနုယုတ္တော သာတစ္ဆံ နေပတ္တံ ဗောဓိပက္ခိကာနံ ဓမ္မာနံ
ဘာဝနာနုယောဂမနုယုတ္တော၊ သော အဘိက္ခန္တေ ပဋိက္ခန္တေ သမ္ပဇာနကာရီ
ဟောတိ၊ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ^၁
ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သင်္ခါပဋိပတ္တစီဝရဓာရဏေ သမ္ပဇာန-
ကာရီ ဟောတိ၊ အသိတေ ပိတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ
ဟောတိ၊ ဥစ္စာရပဿာဝကမ္ပေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္ဓေ
သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္ပဇာနကာရီ ဟောတိ၊ သော
ဝိဝိတ္တံ သေနာသနံ ဘဇေတိ အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္တရံ ဂိရိဂဟံ သုသာနံ
ဝနပတ္တံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ အပ္ပသဒ္ဓံ အပ္ပနိဂ္ဂေါသံ ဝိဇေဝါတံ
မနုဿရာဟဿေယျကံ^၂ ပဋိသလ္လာနသာရပုံ၊ သော အရညဂတော ဝါ
ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လက္ခံ အာဘုဇိတွာ
ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော အဘိဇ္ဈံ လောကေ
ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ၊ အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ။
ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ သဗ္ဗပါဏဘူတ-
ဟိတာနုကမ္ပိ၊ ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ။ ထိနမိဒ္ဓံ ပဟာယ
ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္ပဇာနော၊ ထိနမိဒ္ဓါ
စိတ္တံ ပရိသောဓေတိ။ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ
ဂူပသန္တစိတ္တော၊ ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ။ ဝိစိကိစ္ဆံ ပဟာယ
တိက္ကဝိစိကိစ္ဆော ဝိဟရတိ အကထံကထိ ကုသလေသု ဓမ္မေသု၊ ဝိစိကိစ္ဆာယ စိတ္တံ
ပရိသောဓေတိ။ သော ဣမေ ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ
ပညာယ ဒုဗ္ဗလီကရဏေ ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ
သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ဝိတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇေ ဝိဟရတိ

၁-သမိဉ္ဇိတေ (သီ၊သျာ)

၂-မနုဿရာဟဿေယျကံ (သီ၊သျာ)

ဝိတက္ကဝိစာရာနံ ဂူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ
 အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။
 ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော သုခဉ္စ
 ကာယေန ပဋိသံဝေဒေတိ။ ယံ တံ အရိယာ အာစိက္ခန္တိ “ဥပေက္ခကော သတိမာ
 သုခဝိဟာရီ”တိ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ သုဓဿ စ ပဟာနာ
 ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္တဂီမာ အဒုက္ခမသုခံ
 ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ သဗ္ဗသော
 ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္တဂီမာ နာနတ္တသညာနံ
 အမနသိကာရာ “အနန္တော အာကာသော”တိ အာကာသာနဉ္စာယတနံ
 ဥပသမ္ပဇ္ဇေ ဝိဟရတိ။ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ “အနန္တံ
 ဝိညာဏ”န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ သဗ္ဗသော ဝိညာဏဉ္စာ-
 ယတနံ သမတိက္ကမ္မ “နတ္ထိ ကိဉ္စိ”တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။
 သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ
 ဥပသမ္ပဇ္ဇေ ဝိဟရတိ။

မာတိကာ။

၅၀၉။ “ဣဇာ”တိ ဣမိဿာ ဒိဋ္ဌိယာ ဣမိဿာ ခန္တိယာ ဣမိဿာ ရုစိယာ
 ဣမသ္မိံ အာဒါယေ ဣမသ္မိံ ဓမ္မေ ဣမသ္မိံ ဝိနယေ ဣမသ္မိံ ဓမ္မဝိနယေ ဣမသ္မိံ
 ပါဝစနေ ဣမသ္မိံ ဗြဟ္မစရိယေ ဣမသ္မိံ သတ္တုသာသနေ၊ တေန ဂုစ္စတိ
 “ဣဇာ”တိ။

၅၁၀။ “ဘိက္ခု”တိ သမညာယ ဘိက္ခု၊ ပဋိညာယ ဘိက္ခု၊ ဘိက္ခုတီတိ
 ဘိက္ခု၊ ဘိက္ခုကောတိ ဘိက္ခု၊ ဘိက္ခုစရိယံ အဇ္ဈုပဂတောတိ ဘိက္ခု၊ ဘိန္နပဋ္ဌ-
 ဓရောတိ ဘိက္ခု၊ ဘိန္နတိ ပါပကေ အကုသလေ ဓမ္မေတိ ဘိက္ခု၊ ဘိန္နတ္တာ
 ပါပကာနံ အကုသလာနံ ဓမ္မာနံ ဘိက္ခု၊ ဩဓိသော ကိလေသာနံ ပဟာနာ
 ဘိက္ခု၊ အနောဓိသော ကိလေသာနံ ပဟာနာ ဘိက္ခု၊ သေက္ခော ဘိက္ခု၊
 အသေက္ခော ဘိက္ခု၊ နေဝသေက္ခာနာသေက္ခော ဘိက္ခု၊ အဂ္ဂေါ ဘိက္ခု၊ ဘဒြော
 ဘိက္ခု၊ မဏ္ဍော ဘိက္ခု၊ သာရော ဘိက္ခု၊ သမဂ္ဂေန သံဃေန ဥတ္တိစတုတ္ထေန
 ကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နော ဘိက္ခု။

၅၁၁။ “ပါတိမောက္ခ”န္တိ သီလံ ပတိဋ္ဌာ အာဒိ စရဏံ သံယမော
 သံဝရော မောက္ခံ ပါမောက္ခံ ကုသလာနံ ဓမ္မာနံ သမာပတ္တိယာ။ “သံဝရော”တိ

ကာယိကော အဝီတိက္ကမော ဝါစသိကော အဝီတိက္ကမော ကာယိကဝါစသိကော အဝီတိက္ကမော။ “သံဝုတော”တိ ဣမိနာ ပါတိမောက္ခသံဝရေန ဥပေတော ဟောတိ သမုပေတော ဥပါဂတော သမုပါဂတော ဥပပန္နော သမ္ပန္နော သမန္နာဂတော၊ တေန ဝုစ္စတိ “ပါတိမောက္ခသံဝရသံဝုတော”တိ။

၅၁၂။ “ဝိဟရတိ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၅၁၃။ “အာစာရဂေါစရသမ္ပန္နော”တိ အတ္ထိ အာစာရော၊ အတ္ထိ အနာစာရော။

တတ္ထ ကတမော အနာစာရော၊ ကာယိကော ဝီတိက္ကမော ဝါစသိကော ဝီတိက္ကမော ကာယိကဝါစသိကော ဝီတိက္ကမော၊ အယံ ဝုစ္စတိ အနာစာရော။ သဗ္ဗမ္ပိ ဒုဿီလျံ အနာစာရော၊ ဣဓေကစ္စော ဝေဠုဒါနေန ဝါ ပတ္တဒါနေန ဝါ ပုပ္ဖဒါနေန ဝါ ဖလဒါနေန ဝါ သိနာနဒါနေန ဝါ ဒန္တကဋ္ဌဒါနေန ဝါ စာဠု-ကမျတာယ ဝါ မုဂ္ဂသူပျတာယ^၁ ဝါ ပါရိဘဠုတာယ ဝါ ဇေယံသနိကေန ဝါ အညတရညတရေန ဝါ ဗုဒ္ဓပဋိကုဋ္ဌေန မိစ္ဆာအာဇီဝေန ဇီဝိကံ ကပ္ပေတိ၊ အယံ ဝုစ္စတိ အနာစာရော။

တတ္ထ ကတမော အာစာရော၊ ကာယိကော အဝီတိက္ကမော ဝါစသိကော အဝီတိက္ကမော ကာယိကဝါစသိကော အဝီတိက္ကမော၊ အယံ ဝုစ္စတိ အာစာရော။ သဗ္ဗောပိ သီလသံဝရော အာစာရော၊ ဣဓေကစ္စော န ဝေဠုဒါနေန န ပတ္တဒါနေန န ပုပ္ဖဒါနေန န ဖလဒါနေန န သိနာနဒါနေန န ဒန္တကဋ္ဌဒါနေန န စာဠုကမျတာယ န မုဂ္ဂသူပျတာယ န ပါရိဘဠုတာယ န ဇေယံသနိကေန န အညတရညတရေန ဗုဒ္ဓပဋိကုဋ္ဌေန မိစ္ဆာအာဇီဝေန ဇီဝိကံ ကပ္ပေတိ၊ အယံ ဝုစ္စတိ အာစာရော။

၅၁၄။ “ဂေါစရော”တိ အတ္ထိ ဂေါစရော၊ အတ္ထိ အဂေါစရော။

တတ္ထ ကတမော အဂေါစရော၊ ဣဓေကစ္စော ဝေသီယာဂေါစရော ဝါ ဟောတိ ဝိဓဝါဂေါစရော ဝါ ထုလ္လကုမာရိဂေါစရော ဝါ ပဏ္ဍကဂေါစရော ဝါ ဘိက္ခုနိဂေါစရော ဝါ ပါနာဂါရဂေါစရော ဝါ၊ သံသဋ္ဌော ဝိဟရတိ ရာဇူဟိ ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ အနနုလောမိကေန

သံသဂ္ဂေန၊ ယာနိ ဝါ ပန တာနိ ကုလာနိ အဿဒ္ဓါနိ အပ္ပသန္နာနိ အနောပါနဘူတာနိ အက္ခောသကပရိဘာသကာနိ အနတ္တကာမာနိ အဟိတ-
ကာမာနိ အဖာသုကကာမာနိ အယောဂက္ခေမကာမာနိ ဘိက္ခုနံ ဘိက္ခုနီနံ
ဥပါသကာနံ ဥပါသိကာနံ၊ တထာရူပါနိ ကုလာနိ သေဝတိ ဘဇေတိ
ပယိရူပါသတိ၊ အယံ ဝုစ္စတိ အဂေါစရော။

တတ္ထ ကတမော ဂေါစရော၊ ဣဓေကစ္ဆော န ဝေသိယာဂေါစရော
ဟောတိ န ဝိဝေါဂေါစရော န ထုလ္လကုမာရိဂေါစရော န ပဏ္ဍကဂေါစရော န
ဘိက္ခုနီဂေါစရော န ပါနာဂါရဂေါစရော၊ အသံသဋ္ဌော ဝိဟရတိ ရာဇူဟိ
ရာဇမဟာမတ္တေဟိ တိတ္ထိယေဟိ တိတ္ထိယသာဝကေဟိ အနန္တလောမိကေန
သံသဂ္ဂေန၊ ယာနိ ဝါ ပန တာနိ ကုလာနိ သဒ္ဓါနိ ပသန္နာနိ ဩပါနဘူတာနိ
ကာသာဝပဇ္ဇောတာနိ ဣသိဝါတပဋိဝါတာနိ အတ္တကာမာနိ ဟိတကာမာနိ
ဖာသုကကာမာနိ ယောဂက္ခေမကာမာနိ ဘိက္ခုနံ ဘိက္ခုနီနံ ဥပါသကာနံ
ဥပါသိကာနံ၊ တထာရူပါနိ ကုလာနိ သေဝတိ ဘဇေတိ ပယိရူပါသတိ၊ အယံ
ဝုစ္စတိ ဂေါစရော။ ဣတိ ဣမိနာ စ အာစာရေန ဣမိနာ စ ဂေါစရေန ဥပေတော
ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “အာစာရဂေါစရသမ္ပန္နော”တိ။

၅၁၅။ “အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ”တိ တတ္ထ ကတမေ
အဏုမတ္တာ ဝဇ္ဇော၊ ယာနိ တာနိ ဝဇ္ဇာနိ အပ္ပမတ္တကာနိ ဩရမတ္တကာနိ
လဟုသာနိ လဟုသမ္ပတာနိ သံယမကရဏီယာနိ သံဝရကရဏီယာနိ စိတ္တုပ္ပါဒ-
ကရဏီယာနိ မနသိကာရပဋိဗဒ္ဓါနိ၊ ဣမေ ဝုစ္စန္တိ အဏုမတ္တာ ဝဇ္ဇော။ ဣတိ
ဣမေသု အဏုမတ္တေသု ဝဇ္ဇေသု ဝဇ္ဇဒဿာဝီ စ ဟောတိ ဘယဒဿာဝီ စ
အာဒိနဝဒဿာဝီ စ နိဿရဏဒဿာဝီ စ၊ တေန ဝုစ္စတိ “အဏုမတ္တေသု ဝဇ္ဇေသု
ဘယဒဿာဝီ”တိ။

၅၁၆။ “သမာဒါယ သိက္ခတိ သိက္ခာပဒေသု”တိ တတ္ထ ကတမာ သိက္ခာ၊
စတဿော သိက္ခာ ဘိက္ခုနံ ဘိက္ခုသိက္ခာ၊ ဘိက္ခုနီနံ ဘိက္ခုနီသိက္ခာ၊ ဥပါသကာနံ
ဥပါသကသိက္ခာ၊ ဥပါသိကာနံ ဥပါသိကသိက္ခာ၊ ဣမာ ဝုစ္စန္တိ သိက္ခာယော။
ဣတိ ဣမာသု သိက္ခာသု သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အသေသံ နိဿေသံ
သမာဒါယ ဝတ္တတိ၊ တေန ဝုစ္စတိ “သမာဒါယ သိက္ခတိ သိက္ခာပဒေသု”တိ။

၅၁၇။ “ဣန္ဒြိယေသု ဂုတ္တဒ္ဓါရော”တိ အတ္ထိ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာ၊
အတ္ထိ အဂုတ္တဒ္ဓါရတာ။

တတ္ထ ကတမာ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ၊ ဣဓေကဇ္ဇော စက္ခုနာ ရူပံ ဒိသ္မာ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။ ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္တံ ဣန္ဒြိယာနံ အဂုတ္တိ အဂေါပနာ အနာရက္ခော အသံဝရော၊ အယံ ဝုစ္စတိ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ။

တတ္ထ ကတမာ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာ၊ ဣဓေကဇ္ဇော စက္ခုနာ ရူပံ ဒိသ္မာ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။ ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္တံ ဣန္ဒြိယာနံ ဂုတ္တိ ဂေါပနာ အာရက္ခော သံဝရော၊ အယံ ဝုစ္စတိ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာ။ ဣမာယ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာယ ဥပေတော ဟောတိ သမုပေတော။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဣန္ဒြိယေသု ဂုတ္တဒ္ဓါရော”တိ။

၅၁၈။ “ဘောဇနေ မတ္တညူ”တိ အတ္ထိ ဘောဇနေ မတ္တညူတာ၊ အတ္ထိ ဘောဇနေ အမတ္တညူတာ။

တတ္ထ ကတမာ ဘောဇနေ အမတ္တညူတာ၊ ဣဓေကဇ္ဇော အပ္ပဋိသင်္ခါ အယောနိသော အာဟာရံ အာဟာရေတိ ဒဝါယ မဒါယ မဏ္ဍနာယ ဝိဘူသနာယ။ ယာ တတ္ထ အသန္တုဋ္ဌိတာ အမတ္တညူတာ အပ္ပဋိသင်္ခါ ဘောဇနေ၊ အယံ ဝုစ္စတိ “ဘောဇနေ အမတ္တညူတာ”တိ။

တတ္ထ ကတမာ ဘောဇနေ မတ္တညုတာ၊ ဣဓေကစ္စော ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟာရေတိ နေဝ ဒဝါယ န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ ဝိဟိသုပရတိယာ ဗြဟ္မ-စရိယာနုဂ္ဂဟာယ၊ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသု ဝိဟာရော စာတိ။ ယာ တတ္ထ သန္တုဋ္ဌိတာ မတ္တညုတာ ပဋိသင်္ခါ ဘောဇနေ၊ အယံ ဝုစ္စတိ ဘောဇနေ မတ္တညုတာ။ ဣမာယ ဘောဇနေ မတ္တညုတာယ ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “ဘောဇနေ မတ္တညု”တိ။

၅၁၉။ ကထဉ္စ ဘိက္ခု ပုဗ္ဗရတ္တာပရရတ္တံ ဇာဂရိယာနုယောဂမနုယုတ္တော ဟောတိ၊ ဣဓ ဘိက္ခု ဒိဝသံ စင်္ဂမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ၊ ရတ္တိယာ ပဌမယာမံ စင်္ဂမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ၊ ရတ္တိယာ မဇ္ဈိမယာမံ ဒက္ခိဏေန ပဿေန သီဟသေယျံ ကပ္ပေတိ ပါဒေ ပါဒံ^၁ အစ္စာဓာယ သတော သမ္ပဇာနော ဥဋ္ဌာနသညံ မနသိကရိတွာ၊ ရတ္တိယာ ပစ္ဆိမယာမံ ပစ္စုဋ္ဌာယ စင်္ဂမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ၊ ဧဝံ ဘိက္ခု ပုဗ္ဗရတ္တာပရရတ္တံ ဇာဂရိယာနုယောဂမနုယုတ္တော။

၅၂၀။ “သာတစ္စ”န္တိ ယော စေတသိကော ဝီရိယာရမ္ဘော။ပ။ သမ္မာဝါယာမော။

၅၂၁။ “နေပတ္တ”န္တိ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ။

၅၂၂။ “ဗောဓိပက္ခိကာနံ ဓမ္မာနံ ဘာဝနာနုယောဂမနုယုတ္တော”တိ တတ္ထ ကတမေ ဗောဓိပက္ခိကာ ဓမ္မာ၊ သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္ပောဇ္ဈင်္ဂါ ဓမ္မဝိစယ-သမ္ပောဇ္ဈင်္ဂါ ဝီရိယသမ္ပောဇ္ဈင်္ဂါ ပီတိသမ္ပောဇ္ဈင်္ဂါ ပဿဒ္ဓိသမ္ပောဇ္ဈင်္ဂါ သမာဓိသမ္ပောဇ္ဈင်္ဂါ ဥပေက္ခာသမ္ပောဇ္ဈင်္ဂါ၊ ဣမေ ဝုစ္စန္တိ ဗောဓိပက္ခိကာ ဓမ္မာ။ ဣတိ တေ ဗောဓိပက္ခိကေ ဓမ္မေ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ တေန ဝုစ္စတိ “ဗောဓိပက္ခိကာနံ ဓမ္မာနံ ဘာဝနာနုယောဂမနုယုတ္တော”တိ။

၅၂၃။ ကထဉ္စ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္မဇာနကာရီ ဟောတိ။ အာလောကိတေ ဝိလောကိတေ သမ္မဇာနကာရီ ဟောတိ။ သမိဉ္စိတေ ပသာရိတေ သမ္မဇာနကာရီ ဟောတိ။ သင်္ဃာဋ္ဌိပတ္တစီဝရဓာရဏေ သမ္မဇာနကာရီ ဟောတိ။ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္မဇာနကာရီ ဟောတိ။ ဥစ္စာရပဿာဝကမ္မေ သမ္မဇာနကာရီ ဟောတိ။ ဂတေ ဌိတေ နိဿိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္မဇာနကာရီ ဟောတိ။ ဣဓ ဘိက္ခု သတော သမ္မဇာနော အဘိက္ကမတိ။ သတော သမ္မဇာနော ပဋိက္ကမတိ။ သတော သမ္မဇာနော အာလောကေတိ။ သတော သမ္မဇာနော ဝိလောကေတိ။ သတော သမ္မဇာနော သမိဉ္စေတိ။ သတော သမ္မဇာနော ပသာရေတိ။ သတော သမ္မဇာနကာရီ ဟောတိ။ သင်္ဃာဋ္ဌိပတ္တစီဝရဓာရဏေ သတော သမ္မဇာနကာရီ ဟောတိ။ အသိတေ ပီတေ ခါယိတေ သာယိတေ သတော သမ္မဇာနကာရီ ဟောတိ။ ဥစ္စာရပဿာဝကမ္မေ သတော သမ္မဇာနကာရီ ဟောတိ။ ဂတေ ဌိတေ နိဿိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သတော သမ္မဇာနကာရီ ဟောတိတိ။

၅၂၄။ တတ္ထ ကတမာ သတိ။ ယာ သတိ အနုဿတိ ပဋိဿတိ သတိ သရဏတာ ဓာရဏတာ အပိလာပနတာ အသမ္ပုဿနတာ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ။ အယံ ဝုစ္စတိ သတိ။

၅၂၅။ “သမ္မဇာနော”တိ တတ္ထ ကတမံ သမ္မဇေညံ။ ယာ ပညာ ပဇာနနာ ဝိစယော ပဝိစယော ဓမ္မဝိစယော သလ္လက္ခဏာ ဥပလက္ခဏာ ပစ္စုပလက္ခဏာ ပဏှိစ္စံ ကောသလ္လံ နေပုညံ ဝေဘဗျာ စိန္တာ ဥပပရိက္ခာ ဘူရီ မေဓာ ပရိဏာယိကာ ဝိပဿနာ သမ္မဇေညံ ပတောဒေါ ပညာ ပညိန္ဒြိယံ ပညာဗလံ ပညာသတ္တံ ပညာပါသာဒေါ ပညာအာလောကော ပညာဩဘာသော ပညာပဇ္ဇောတော ပညာရတနံ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သမ္မဇေညံ။ ဣတိ ဣမာယ စ သတိယာ ဣမိနာ စ သမ္မဇေညေန ဥပေတော ဟောတိ။ ပ။ သမန္နာဂတော။ ဧဝံ ဘိက္ခု သတော သမ္မဇာနော အဘိက္ကမတိ။ သတော သမ္မဇာနော ပဋိက္ကမတိ။ သတော သမ္မဇာနော အာလောကေတိ။ သတော သမ္မဇာနော ဝိလောကေတိ။ သတော သမ္မဇာနော သမိဉ္စေတိ။ သတော သမ္မဇာနော ပသာရေတိ။ သတော သမ္မဇာနကာရီ ဟောတိ။ သင်္ဃာဋ္ဌိပတ္တစီဝရဓာရဏေ သတော သမ္မဇာနကာရီ ဟောတိ။ အသိတေ ပီတေ ခါယိတေ သာယိတေ သတော သမ္မဇာနကာရီ ဟောတိ။ ဥစ္စာရပဿာဝကမ္မေ သတော

သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္ဓေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္ပဇာနကာရီ ဟောတိ။

၅၂၆။ “ဝိဝိတ္တ” နှိ သန္တိကေ စေပိ သေနာသနံ ဟောတိ၊ တဉ္စ အနာကိဏ္ဏံ ဂဟဋ္ဌေဟိ ပဗ္ဗဇိတေဟိ၊ တေန တံ ဝိဝိတ္တံ။ ဒူရေ စေပိ သေနာသနံ ဟောတိ၊ တဉ္စ အနာကိဏ္ဏံ ဂဟဋ္ဌေဟိ ပဗ္ဗဇိတေဟိ၊ တေန တံ ဝိဝိတ္တံ။

၅၂၇။ “သေနာသန” နှိ မဉ္ဇောပိ သေနာသနံ၊ ဝိဌမ္ပိ သေနာသနံ၊ ဘိသိပိ သေနာသနံ၊ ဗိဗ္ဗောဟနမ္ပိ သေနာသနံ၊ ဝိဟာရောပိ သေနာသနံ၊ အဗု-
ယောဂေါပိ သေနာသနံ၊ ပါသာဒေါပိ သေနာသနံ၊ အဋ္ဌောပိ သေနာသနံ၊
မာဋ္ဌောပိ သေနာသနံ၊ လေဏမ္ပိ သေနာသနံ၊ ဂုဟာပိ သေနာသနံ၊ ရုက္ခမူလမ္ပိ
သေနာသနံ၊ ဝေဠုဂုမ္မောပိ သေနာသနံ၊ ယတ္ထ ဝါ ပန ဘိက္ခု ပဋိက္ကမန္တိ၊
သဗ္ဗမေတံ သေနာသနံ။

၅၂၈။ “ဝိဝိတ္တံ သေနာသနံ ဘဇေတီ” တိ ဣမံ ဝိဝိတ္တံ သေနာသနံ ဘဇေတီ
သမ္ဘဇေတီ သေဝတိ နိသေဝတိ သံသေဝတိ၊ တေန ဂုစ္စတိ “ဝိဝိတ္တံ သေနာသနံ
ဘဇေတီ” တိ။

၅၂၉။ “အရည” နှိ နိက္ခမိတွာ ဗဟိ ဣန္ဒြိလော၊ သဗ္ဗမေတံ အရညံ။

၅၃၀။ “ရုက္ခမူလ” နှိ ရုက္ခမူလံယေဝ ရုက္ခမူလံ၊ ပဗ္ဗတောယေဝ ပဗ္ဗတော၊
ကန္တရာယေဝ ကန္တရာ၊ ဂိရိဂုဟာယေဝ ဂိရိဂုဟာ၊ သုသာနံယေဝ သုသာနံ၊
အဟ္တောကာသောယေဝ အဟ္တောကာသော၊ ပလာလပုဉ္ဇောယေဝ ပလာလ-
ပုဉ္ဇော။

၅၃၁။ “ဝနပတ္ထ” နှိ ဒူရာနမေတံ သေနာသနာနံ အဓိဝစနံ၊ “ဝနပတ္ထ” နှိ
ဝနသဏ္ဌာနမေတံ သေနာသနာနံ အဓိဝစနံ၊ “ဝနပတ္ထ” နှိ ဘိသနကာနမေတံ^၂
သေနာသနာနံ အဓိဝစနံ၊ “ဝနပတ္ထ” နှိ သလောမဟံသာနမေတံ သေနာသနာနံ
အဓိဝစနံ၊ “ဝနပတ္ထ” နှိ ပရိယန္တာနမေတံ သေနာသနာနံ အဓိဝစနံ၊
“ဝနပတ္ထ” နှိ န မနုဿူပစာရာနမေတံ သေနာသနာနံ အဓိဝစနံ၊ “ဝနပတ္ထ” နှိ
ဒုရဘိသမ္ဘဝါနမေတံ သေနာသနာနံ အဓိဝစနံ။

၅၃၂။ “အပ္ပသဒ္ဒ”န္တိ သန္တိကေ စေပိ သေနာသနံ ဟောတိ၊ တဉ္စ အနာ-
ကိဏ္ဍံ ဂဟဋ္ဌေဟိ ပဗ္ဗဇိတေဟိ၊ တေန တံ အပ္ပသဒ္ဒံ။ ဒူရေ စေပိ သေနာသနံ
ဟောတိ၊ တဉ္စ အနာကိဏ္ဍံ ဂဟဋ္ဌေဟိ ပဗ္ဗဇိတေဟိ၊ တေန တံ အပ္ပသဒ္ဒံ။

၅၃၃။ “အပ္ပနိစ္ဆေသ”န္တိ ယဒေဝ တံ အပ္ပသဒ္ဒံ၊ တဒေဝ တံ အပ္ပနိစ္ဆေသံ။
ယဒေဝ တံ အပ္ပနိစ္ဆေသံ၊ တဒေဝ တံ ဝိဇေနဝါတံ။ ယဒေဝ တံ ဝိဇေနဝါတံ၊
တဒေဝ တံ မနုဿရာဟဿေယျကံ။ ယဒေဝ တံ မနုဿရာဟဿေယျကံ၊
တဒေဝ တံ ပဋိသလ္လာနသာရပုံ။

၅၃၄။ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော
ဝါ”တိ အရညဂတော ဝါ ဟောတိ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ။

၅၃၅။ “နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ”တိ နိသီန္ဓော ဟောတိ ပလ္လင်္ကံ
အာဘုဇိတွာ။

၅၃၆။ “ဥဇုံ ကာယံ ပဏိဓာယာ”တိ ဥဇုကော ဟောတိ ကာယော
ဌိတော ပဏိဟိတော။

၅၃၇။ “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”တိ တတ္ထ ကတမာ သတိံ၊ ယာ
သတိံ အနုဿတိ ပဋိဿတိ။ပ။ သမ္မာသတိံ၊ အယံ ဝုစ္စတိ သတိံ။ အယံ သတိံ
ဥပဋ္ဌိတာ ဟောတိ သုပဋ္ဌိတာ နာသိကဂ္ဂေ ဝါ မုခနိမိတ္တေ ဝါ၊ တေန ဝုစ္စတိ
“ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”တိ။

၅၃၈။ “အဘိဇ္ဈံ လောကေ ပဟာယာ”တိ တတ္ထ ကတမာ အဘိဇ္ဈာ၊
ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အဘိဇ္ဈာ။

တတ္ထ ကတမာ လောကော၊ ပဉ္စုပ္ပါဒါနက္ခန္ဓာ လောကော၊ အယံ
ဝုစ္စတိ လောကော။ အယံ အဘိဇ္ဈာ ဣမမိ လောကေ သန္တာ ဟောတိ သမိတာ
ဝူပသန္တာ အတ္တင်္ဂတာ အတ္တတ္တင်္ဂတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသော-
သိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “အဘိဇ္ဈံ လောကေ ပဟာယာ”တိ။

၅၃၉။ “ဝိဂတာဘိဇ္ဈေန စေတသာ”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ
မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ
ဝိဂတာဘိဇ္ဈံ ဟောတိ၊ တေန ဝုစ္စတိ “ဝိဂတာဘိဇ္ဈေန စေတသာ”တိ။

၅၄၀။ “ဝိဟရတီ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၅၄၁။ “အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတီ”တိ တတ္ထ ကတမာ အဘိဇ္ဈာ၊ ယော ရာဂေါ သာရာဂေါ။ပ။ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အဘိဇ္ဈာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနော-
ဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ အဘိဇ္ဈာယ သောဓေတိ
ဝိသောဓေတိ ပရိသောဓေတိ မောစေတိ ဝိမောစေတိ ပရိမောစေတိ၊ တေန
ဝုစ္စတိ “အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတီ”တိ။

၅၄၂။ “ဗျာပါဒပဒေါသံ ပဟာယာ”တိ အတ္ထိ ဗျာပါဒေါ၊ အတ္ထိ
ပဒေါသော။

တတ္ထ ကတမော ဗျာပါဒေါ၊ ယော စိတ္တဿ အာဃာတော ပဋိဃာတော
ပဋိဃံ ပဋိဝိရောဓော ကောပေါ ပကောပေါ သမ္ပကောပေါ ဒေါသော
ပဒေါသော သမ္ပဒေါသော စိတ္တဿ ဗျာပတ္တိ မနောပဒေါသော ကောဓော
ကုဇ္ဈနာ ကုဇ္ဈိတတ္ထံ ဒေါသော ဒုဿနာ ဒုဿိတတ္ထံ^၁ ဗျာပတ္တိ ဗျာပဇ္ဇနာ
ဗျာပဇ္ဇိတတ္ထံ ဝိရောဓော ပဋိဝိရောဓော စက္ခုတ္တံ အသုရောပေါ အနတ္တမနတာ
စိတ္တဿ၊ အယံ ဝုစ္စတိ ဗျာပါဒေါ။

တတ္ထ ကတမော ပဒေါသော၊ ယော ဗျာပါဒေါ သော ပဒေါသော၊ ယော
ပဒေါသော သော ဗျာပါဒေါ၊ ဣတိ အယဉ္ဇ ဗျာပါဒေါ အယဉ္ဇ ပဒေါသော
သန္တာ ဟောန္တိ သမိတာ ဝုပသန္တာ အတ္တဂီတာ အပ္ပတ္တဂီတာ အပ္ပိတာ
ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဗျာပါဒ-
ပဒေါသံ ပဟာယာ”တိ။

၅၄၃။ “အဗျာပန္နစိတ္တော”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော
မာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ အဗျာပန္န
ဟောတိ၊ တေန ဝုစ္စတိ “အဗျာပန္နစိတ္တော”တိ။

၅၄၄။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၅၄၅။ “ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတီ”တိ အတ္ထိ ဗျာပါဒေါ၊
အတ္ထိ ပဒေါသော။

တတ္ထ ကတမော ဗျာပါဒေါ၊ ယော စိတ္တဿ အာယာတော။ပ။ စက္ခုတ္တံ
အသုရောပေါ အနတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ ဗျာပါဒေါ။

တတ္ထ ကတမော ပဒေါသော၊ ယော ဗျာပါဒေါ သော ပဒေါသော၊
ယော ပဒေါသော သော ဗျာပါဒေါ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနော-
ဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမမှာ ဗျာပါဒပဒေါသာ သောဓေတီ
ဝိသောဓေတီ ပရိသောဓေတီ မောဓေတီ ဝိမောဓေတီ ပရိမောဓေတီ၊ တေန
ဝုစ္စတိ “ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတီ”တိ။

၅၄၆။ “ထိနမိဒ္ဓံ ပဟာယာ”တိ အတ္ထိ ထိနံ၊ အတ္ထိ မိဒ္ဓံ။

တတ္ထ ကတမံ ထိနံ၊ ယာ စိတ္တဿ အကလျတာ အကမ္မညတာ ဩလိယနာ
သလ္လိယနာ လိနံ လိယနာ လိယိတတ္ထံ ထိနံ ထိယနာ ထိယိတတ္ထံ၊^၂ စိတ္တဿ၊
ဣဒံ ဝုစ္စတိ ထိနံ။

တတ္ထ ကတမံ မိဒ္ဓံ၊ ယာ ကာယဿ အကလျတာ အကမ္မညတာ
ဩနာဟော ပရိယောနာဟော အန္တောသမောရောဓော မိဒ္ဓံ သုပ္ပံ ပစ-
လာယိကာ သုပ္ပံ သုပ္ပနာ သုပ္ပိတတ္ထံ၊ ဣဒံ ဝုစ္စတိ မိဒ္ဓံ။ ဣတိ ဣဒဉ္စ ထိနံ ဣဒဉ္စ
မိဒ္ဓံ သန္တာ ဟောန္တိ သမိတာ ဝုပသန္တာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ အပ္ပိတာ
ဗျုပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ထိနမိဒ္ဓံ
ပဟာယာ”တိ။

၅၄၇။ “ဝိဂတထိနမိဒ္ဓေါ”တိ တဿ ထိနမိဒ္ဓဿ စတ္တတ္တာ ဝန္တတ္တာ
မုတ္တတ္တာ ပဟိနတ္တာ ပဋိနိဿဋ္ဌတ္တာ ပဟိနပဋိနိဿဋ္ဌတ္တာ၊ တေန ဝုစ္စတိ
“ဝိဂတထိနမိဒ္ဓေါ”တိ။

၅၄၈။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၅၄၉။ “အာလောကသညီ”တိ တတ္ထ ကတမာ သညာ၊ ယာ သညာ
သဉ္ဇာနနာ သဉ္ဇာနိတတ္ထံ၊ အယံ ဝုစ္စတိ သညာ။ အယံ သညာ အာလောကာ

ဟောတိ ဝိဝဋ္ဌာ ပရိသုဒ္ဓါ ပရိယောဒါတာ၊ တေန ဝုစ္စတိ “အာလောက-
သညီ”တိ။

၅၅၀။ “သတော သမ္ပဇာနော”တိ တတ္ထ ကတမာ သတိ၊ ယာ သတိ
အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဝုစ္စတိ သတိ။

တတ္ထ ကတမံ သမ္ပဇေ၊ ယာ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သမ္ပဇေ။ ဣတိ ဣမာယ စ သတိယာ ဣမိနာ စ
သမ္ပဇေညေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဝုစ္စတိ “သတော
သမ္ပဇာနော”တိ။

၅၅၁။ “ထိနမိဒ္ဓါ စိတ္တံ ပရိသောဓေတီ”တိ အတ္ထိ ထိနံ၊ အတ္ထိ မိဒ္ဓံ။

တတ္ထ ကတမံ ထိနံ။ပ။ ဣဒံ ဝုစ္စတိ ထိနံ။

တတ္ထ ကတမံ မိဒ္ဓံ။ပ။ ဣဒံ ဝုစ္စတိ မိဒ္ဓံ။

တတ္ထ ကတမံ စိတ္တံ။ပ။ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမမှာ ထိနမိဒ္ဓါ
သောဓေတီ ဝိသောဓေတီ ပရိသောဓေတီ မောဓေတီ ဝိမောဓေတီ ပရိမော-
ဓေတီ၊ တေန ဝုစ္စတိ “ထိနမိဒ္ဓါ စိတ္တံ ပရိသောဓေတီ”တိ။

၅၅၂။ “ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယာ”တိ အတ္ထိ ဥဒ္ဓစ္စံ၊ အတ္ထိ ကုက္ကုစ္စံ။

တတ္ထ ကတမံ ဥဒ္ဓစ္စံ၊ ယံ စိတ္တဿ ဥဒ္ဓစ္စံ အဝုပသမော စေတသော ဝိက္ခေပေါ
ဘန္တတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ ဥဒ္ဓစ္စံ။

တတ္ထ ကတမံ ကုက္ကုစ္စံ၊ အကပ္ပိယေ ကပ္ပိယသညိတာ ကပ္ပိယေ အကပ္ပိယ-
သညိတာ အဝဇ္ဇေ ဝဇ္ဇသညိတာ ဝဇ္ဇေ အဝဇ္ဇသညိတာ၊ ယံ ဧဝရူပံ
ကုက္ကုစ္စံ ကုက္ကုစ္စာယနာ ကုက္ကုစ္စာယိတတ္တံ စေတသော ဝိပုဋ္ဌိသာရော မနော-
ဝိလေခါ၊ ဣဒံ ဝုစ္စတိ ကုက္ကုစ္စံ။ ဣတိ ဣဒဉ္စ ဥဒ္ဓစ္စံ ဣဒဉ္စ ကုက္ကုစ္စံ သန္တာ ဟောန္တိ
သမိတာ ဝုပသန္တာ အတ္တင်္ဂတာ အဗ္ဘတ္တင်္ဂတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ
ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယာ”တိ။

၅၅၃။ “အနုဒ္ဓတော”တိ တဿ ဥဒ္ဓစ္စကုက္ကုစ္စဿ စတ္တတ္တာ ဝန္တတ္တာ
မုတ္တတ္တာ ပဟိနတ္တာ ပဋိနိဿဋ္ဌတ္တာ ပဟိနပဋိနိဿဋ္ဌတ္တာ၊ တေန ဝုစ္စတိ
“အနုဒ္ဓတော”တိ။

၅၅၄။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၅၅၅။ “ဂူပသန္တစိတ္တော”တိ တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနောမာနသံ။ပ။ တဇ္ဇာမနောဝိညာဏဓာတု၊ ဣဒံ ဂုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ အဇ္ဈတ္တံ သန္တံ ဟောတိ သမိတံ ဂူပသန္တံ၊ တေန ဂုစ္စတိ “အဇ္ဈတ္တံ ဂူပသန္တစိတ္တော”တိ။

၅၅၆။ “ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတီ”တိ အတ္ထိ ဥဒ္ဓစ္စံ၊ အတ္ထိ ကုက္ကုစ္စံ။

တတ္ထ ကတမံ ဥဒ္ဓစ္စံ၊ ယံ စိတ္တဿ ဥဒ္ဓစ္စံ အဂူပသမော စေတသော ဝိက္ခေပေါဘန္တတ္တံ စိတ္တဿ၊ ဣဒံ ဂုစ္စတိ ဥဒ္ဓစ္စံ။

တတ္ထ ကတမံ ကုက္ကုစ္စံ။ပ။ ဣဒံ ဂုစ္စတိ ကုက္ကုစ္စံ။

တတ္ထ ကတမံ စိတ္တံ။ပ။ ဣဒံ ဂုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမမှာ ဥဒ္ဓစ္စကုက္ကုစ္စာ သောဓေတီ ဝိသောဓေတီ ပရိသောဓေတီ မောဓေတီ ဝိမောဓေတီ ပရိမောဓေတီ၊ တေန ဂုစ္စတိ “ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတီ”တိ။

၅၅၇။ “ဝိစိကိစ္ဆံ ပဟာယာ”တိ တတ္ထ ကတမာ ဝိစိကိစ္ဆာ၊ ယာ ကင်္ခါ ကင်္ခါယနာ ကင်္ခါယိတတ္တံ ဝိမတိ ဝိစိကိစ္ဆာ ဒွေဠကံ ဒွိဓာပထော သံသယော အနေကံသဂ္ဂါဟော အာသပ္ပနာ ပရိသပ္ပနာ အပရိယောဂါဟဏာ ဆမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ၊ အယံ ဂုစ္စတိ ဝိစိကိစ္ဆာ။ အယံ ဝိစိကိစ္ဆာ သန္တာ ဟောတိ သမိတာ ဂူပသန္တာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဂုစ္စတိ “ဝိစိကိစ္ဆံ ပဟာယာ”တိ။

၅၅၈။ “တိဏ္ဍဝိစိကိစ္ဆော”တိ ဣမံ ဝိစိကိစ္ဆံ တိဏ္ဍော ဟောတိ ဥတ္တိဏ္ဍော နိတ္တိဏ္ဍော ပါရင်္ဂတော ပါရမနုပ္ပတ္တော၊ တေန ဂုစ္စတိ “တိဏ္ဍဝိစိကိစ္ဆော”တိ။

၅၅၉။ “အကထံကထီ ကုသလေသု ဓမ္မေသု”တိ ဣမာယ ဝိစိကိစ္ဆာယ ကုသလေသု ဓမ္မေသု န ကင်္ခတိ န ဝိစိကိစ္ဆတိ အကထံကထီ ဟောတိ နိက္ကထံကထီ ဝိကထံကထော၊ တေန ဂုစ္စတိ “အကထံကထီ ကုသလေသု ဓမ္မေသု”တိ။

၅၆၀။ “ဝိစိကိစ္ဆာယ စိတ္တံ ပရိသောဓေတီ”တိ တတ္ထ ကတမာ ဝိစိကိစ္ဆာ၊ ယာ ကင်္ခါ ကင်္ခါယနာ ကင်္ခါယိတတ္တံ ဆမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ၊ အယံ ဂုစ္စတိ ဝိစိကိစ္ဆာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-
ဓာတု၊ ဣဒံ ဂုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ ဝိစိကိစ္ဆာယ သောဓေတိ ဝိသောဓေတိ
ပရိသောဓေတိ မောဓေတိ ဝိမောဓေတိ ပရိမောဓေတိ၊ တေန ဂုစ္စတိ “ဝိစိ-
ကိစ္ဆာယ စိတ္တံ ပရိသောဓေတိ”တိ။

၅၆၁။ “ဣမေ ပဉ္စ နိဝရဏေ ပဟာယာ”တိ ဣမေ ပဉ္စ နိဝရဏာ
သန္တာ ဟောန္တိ သမိတာ ဂူပသန္တာ အတ္တဂီတာ အပ္ပတ္တဂီတာ အပ္ပိတာ
ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဂုစ္စတိ “ဣမေ ပဉ္စ
နိဝရဏေ ပဟာယာ”တိ။

၅၆၂။ “စေတသော ဥပက္ကိလေသေ”တိ ဣမေ ပဉ္စ နိဝရဏာ စိတ္တဿ
ဥပက္ကိလေသာ။

၅၆၃။ “ပညာယ ဒုဗ္ဗလိကရဏေ”တိ ဣမေဟိ ပဉ္စဟိ နိဝရဏေဟိ
အနုပ္ပန္နာ စေပညာ န ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နာ စ ပညာ နိရုဇ္ဈတိ၊ တေန ဂုစ္စတိ
“ပညာယ ဒုဗ္ဗလိကရဏေ”တိ။

၅၆၄။ “ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ”တိ တတ္ထ
ကတမေ ကာမာ၊ ဆန္ဒော ကာမော ရာဂေါ ကာမော ဆန္ဒရာဂေါ ကာမော
သင်္ကပ္ပေါ ကာမော ရာဂေါ ကာမော သင်္ကပ္ပရာဂေါ ကာမော၊ ဣမေ ဂုစ္စန္တိ
ကာမာ။

တတ္ထ ကတမေ အကုသလာ ဓမ္မာ၊ ကာမစ္ဆန္ဒော ဗျာပါဒေါ ထိနံ မိဒ္ဓံ
ဥဒ္ဓစ္စံ ကုက္ကုစ္စံ ဝိစိကိစ္ဆာ၊ ဣမေ ဂုစ္စန္တိ အကုသလာ ဓမ္မာ။ ဣတိ ဣမေဟိ စ
ကာမေဟိ ဣမေဟိ စ အကုသလေဟိ ဓမ္မေဟိ ဝိဝိတ္တော ဟောတိ၊ တေန ဂုစ္စတိ
“ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ”တိ။

၅၆၅။ “သဝိတက္ကံ သဝိစာရ”န္တိ အတ္ထိ ဝိတက္ကော၊ အတ္ထိ ဝိစာရော။

တတ္ထ ကတမော ဝိတက္ကော၊ ယော တက္ကော ဝိတက္ကော သင်္ကပ္ပေါ
အပ္ပနာ ဗျပ္ပနာ စေတသော အဘိနိရောပနာ သမ္မာသင်္ကပ္ပေါ၊ အယံ ဂုစ္စတိ
ဝိတက္ကော။

တတ္ထ ကတမော ဝိစာရော၊ ယော စာရော ဝိစာရော အနုဝိစာရော
ဥပဝိစာရော စိတ္တဿ အနုသန္ဓနတာ အနုပေက္ခနတာ၊ အယံ ဂုစ္စတိ ဝိစာရော။

ဣတိ ဣမိနာ စ ဝိတက္ကော ဣမိနာ စ ဝိစာရေန ဥပေတော ဟောတိ။ပ။
သမန္နာဂတော၊ တေန ဝုစ္စတိ “သဝိတက္ကံ သဝိစာရ”န္တိ။

၅၆၆။ “ဝိဝေကဇ”န္တိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊
တေ ဣမသ္မိံ ဝိဝေကေ ဇာတာ ဟောန္တိ သဉ္ဇာတာ နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ
ပါတုဘူတာ၊ တေန ဝုစ္စတိ “ဝိဝေကဇ”န္တိ။

၅၆၇။ “ပီတိသုခ”န္တိ အတ္ထိ ပီတိ၊ အတ္ထိ သုခံ။

တတ္ထ ကတမာ ပီတိ၊ ယာ ပီတိ ပါမောဇ္ဇံ အာမောဒနာ ပမောဒနာ
ဟာသော ပဟာသော ဝိတ္တိ ဩဒဂျံ အတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ
ပီတိ။

တတ္ထ ကတမံ သုခံ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတော-
သမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊
ဣဒံ ဝုစ္စတိ သုခံ။ ဣဒံ သုခံ ဣမာယ ပီတိယာ သဟဂတံ ဟောတိ သဟဇာတံ
သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “ပီတိသုခ”န္တိ။

၅၆၈။ “ပဌမ”န္တိ ဂဏနာနုပုဗ္ဗတာ^၁ ပဌမံ၊ ဣဒံ ပဌမံ သမာပဇ္ဇတီတိ ပဌမံ။

၅၆၉။ “ဈာန”န္တိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ။

၅၇၀။ “ဥပသမ္ပဇာ”တိ ယော ပဌမဿ ဈာနဿ လာဘော ပဋိလာဘော
ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၅၇၁။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၅၇၂။ “ဝိတက္ကဝိစာရာနံ ဝုပသမာ”တိ အတ္ထိ ဝိတက္ကော၊ အတ္ထိ ဝိစာရော။

တတ္ထ ကတမော ဝိတက္ကော၊ ယော တက္ကော ဝိတက္ကော။ပ။ သမ္မာသင်္ကပ္ပေါ၊
အယံ ဝုစ္စတိ ဝိတက္ကော။

တတ္ထ ကတမော ဝိစာရော၊ ယော စာရော ဝိစာရော အနုဝိစာရော
ဥပဝိစာရော စိတ္တဿ အနုသန္ဓနတာ အနုပေက္ခနတာ၊ အယံ ဝုစ္စတိ ဝိစာရော။
ဣတိ အယဉ္ဇ ဝိတက္ကော အယဉ္ဇ ဝိစာရော သန္တာ ဟောန္တိ သမိတာ ဝုပသန္တာ

အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ
ဗျန္တိကတာ၊ တေန ဝုစ္စတိ “ဝိတက္ကဝိစာရာနံ ဝူပသမာ”တိ။

၅၇၃။ “အဇ္ဈတ္တ”န္တိ ယံ အဇ္ဈတ္တံ ပစ္စတ္တံ။

၅၇၄။ “သမ္ပသာဒန”န္တိ ယာ သဒ္ဓါ သဒ္ဓဟနာ ဩကပ္ပနာ အဘိပ္ပသာဒေါ။

၅၇၅။ “စေတသော ဧကောဒိဘာဝ”န္တိ ယာ စိတ္တဿ ဌိတိံ။ပ။
သမ္မာသမာဓိ။

၅၇၆။ “အဝိတက္ကံ အဝိစာရ”န္တိ အတ္ထိ ဝိတက္ကော၊ အတ္ထိ ဝိစာရော။

တတ္ထ ကတမော ဝိတက္ကော၊ ယော တက္ကော ဝိတက္ကော။ပ။ သမ္မာသင်္ကပ္ပေါ၊
အယံ ဝုစ္စတိ ဝိတက္ကော။

တတ္ထ ကတမော ဝိစာရော၊ ယော စာရော အနုစာရော ဝိစာရော
အနုဝိစာရော ဥပဝိစာရော စိတ္တဿ အနုသန္ဓနတာ အနုပေက္ခနတာ၊ အယံ
ဝုစ္စတိ ဝိစာရော။ ဣတိ အယဉ္စ ဝိတက္ကော အယဉ္စ ဝိစာရော သန္တာ ဟောန္တိ
သမိတာ ဝူပသန္တာ အတ္တင်္ဂတာ အပ္ပတ္တင်္ဂတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ
ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “အဝိတက္ကံ အဝိစာရ”န္တိ။

၅၇၇။ “သမာဓိဇ”န္တိ သမ္ပသာဒေါ ပီတိသုခံ၊ တေ ဣမသ္မိံ သမာဓိမိ
ဇာတာ ဟောန္တိ သဉ္ဇာတာ နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ ပါတုဘူတာ၊ တေန ဝုစ္စတိ
“သမာဓိဇ”န္တိ။

၅၇၈။ “ပီတိသုခ”န္တိ အတ္ထိ ပီတိ၊ အတ္ထိ သုခံ။

တတ္ထ ကတမာ ပီတိံ။ပ။ အယံ ဝုစ္စတိ ပီတိံ။

တတ္ထ ကတမံ သုခံ။ပ။ ဣဒံ ဝုစ္စတိ သုခံ။ ဣဒံ သုခံ ဣမာယ ပီတိယာ
သဟဂတံ ဟောတိ သဟဇာတံ သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ
“ပီတိသုခ”န္တိ။

၅၇၉။ “ဒုတိယ”န္တိ ဂဏနာနုပုဗ္ဗတာ ဒုတိယံ၊ ဣဒံ ဒုတိယံ သမာပဇ္ဇတိတိ
ဒုတိယံ။

၅၈၀။ “ဈာန”န္တိ သမ္ပသာဒေါ ပီတိသုခံ စိတ္တဿေကဂ္ဂတာ။

၅၈၁။ “ဥပသမ္ပဇ္ဇာ”တိ ယော ဒုတိယဿ ဈာနဿ လာဘော ပဋိလာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၅၈၂။ “ဝိဟရတိ”တိ။ပ။ တေန ဂုစ္စတိ “ဝိဟရတိ”တိ။

၅၈၃။ “ပီတိယာ စ ဝိရာဂါ”တိ တတ္ထ ကတမာ ပီတိ၊ ယာ ပီတိ ပါမောဇ္ဇံ အာမောဒနာ ပမောဒနာ ဟာသော ပဟာသော ဝိတ္တိ ဩဒဂုံ အတ္တမနတာ စိတ္တဿ၊ အယံ ဂုစ္စတိ ပီတိ။ အယံ ပီတိ သန္တာ ဟောတိ သမိတာ ဂူပသန္တာ အတ္တဂီတာ အပ္ပတ္တဂီတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဂုစ္စတိ “ပီတိယာ စ ဝိရာဂါ”တိ။

၅၈၄။ “ဥပေက္ခကော”တိ တတ္ထ ကတမာ ဥပေက္ခာ၊ ယာ ဥပေက္ခာ ဥပေက္ခနာ အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ၊ အယံ ဂုစ္စတိ ဥပေက္ခာ။ ဣမာယ ဥပေက္ခာယ ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “ဥပေက္ခကော”တိ။

၅၈၅။ “ဝိဟရတိ”တိ။ပ။ တေန ဂုစ္စတိ “ဝိဟရတိ”တိ။

၅၈၆။ “သတော စ သမ္ပဇာနော”တိ တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဂုစ္စတိ သတိ။

တတ္ထ ကတမံ သမ္ပဇေ၊ ယာပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဂုစ္စတိ သမ္ပဇေ။ ဣတိ ဣမာယ စ သတိယာ ဣမိနာ စ သမ္ပဇေညေန ဥပေတော ဟောတိ။ပ။ သမန္နာဂတော၊ တေန ဂုစ္စတိ “သတော စ သမ္ပဇာနော”တိ။

၅၈၇။ “သုခဉ္စ ကာယေန ပဋိသံဝေဒေတိ”တိ တတ္ထ ကတမံ သုခံ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ ဣဒံ ဂုစ္စတိ သုခံ။

တတ္ထ ကတမော ကာယော၊ သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ အယံ ဂုစ္စတိ ကာယော။ ဣဒံ သုခံ ဣမိနာ ကာယေန ပဋိသံဝေဒေတိ၊ တေန ဂုစ္စတိ “သုခဉ္စ ကာယေန ပဋိသံဝေဒေတိ”တိ။

၅၈၈။ “ယံ တံ အရိယာ အာစိက္ခန္တိ”တိ တတ္ထ ကတမေ အရိယာ၊ အရိယာ ဂုစ္ဆန္တိ ဗုဒ္ဓါ စ ဗုဒ္ဓသာဝကာ စ၊ တေ ဣမံ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ^၁ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ ဥတ္တာနိ^၂ ကရောန္တိ ပကာသေန္တိ၊ တေန ဂုစ္စတိ “ယံ တံ အရိယာ အာစိက္ခန္တိ”တိ။

၅၈၉။ “ဥပေက္ခာသတိမာ သုခဝိဟာရီ”တိ တတ္ထ ကတမာ ဥပေက္ခာ၊ ယာ ဥပေက္ခာ ဥပေက္ခနာ အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ၊ အယံ ဂုစ္စတိ ဥပေက္ခာ။

တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဂုစ္စတိ သတိ။

တတ္ထ ကတမံ သုခံ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတော-သမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ ဣဒံ ဂုစ္စတိ သုခံ။ ဣတိ ဣမာယ စ ဥပေက္ခာယ ဣမာယ စ သတိယာ ဣမိနာ စ သုခေန သမန္နာဂတော ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဂုစ္စတိ “ဥပေက္ခာသတိမာ သုခဝိဟာရီ”တိ။

၅၉၀။ “တတိယ”န္တိ ဂဏနာနုပုဗ္ဗတာ တတိယံ၊ ဣဒံ တတိယံ သမာ-ပဇ္ဇတိတိ တတိယံ။

၅၉၁။ “ဈာန”န္တိ ဥပေက္ခာ သတိ သမ္ပဇေညံ သုခံ စိတ္တဿေကဂ္ဂတာ။

၅၉၂။ “ဥပသမ္ပဇာ”တိ ယော တတိယဿ ဈာနဿ လာဘော ပဋိ-လာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၅၉၃။ “ဝိဟရတိ”တိ။ပ။ တေန ဂုစ္စတိ “ဝိဟရတိ”တိ။

၅၉၄။ “သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ”တိ အတ္ထိ သုခံ၊ အတ္ထိ ဒုက္ခံ။

တတ္ထ ကတမံ သုခံ၊ ယံ ကာယိကံ သာတံ ကာယိကံ သုခံ ကာယသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ ကာယသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ ဣဒံ ဂုစ္စတိ သုခံ။

တတ္ထ ကတမံ ဒုက္ခံ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ ကာယသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒုက္ခံ။ ဣတိ ဣဒဉ္စ သုခံ ဣဒဉ္စ ဒုက္ခံ သန္တာ ဟောန္တိ သမိတာ ဝုပသန္တာ အတ္တဂီတာ အဗ္ဘတ္တဂီတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ”တိ။

၅၉၅။ “ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္တဂီမာ”တိ အတ္ထိ သောမနဿံ၊ အတ္ထိ ဒေါမနဿံ။

တတ္ထ ကတမံ သောမနဿံ၊ ယံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ ဣဒံ ဝုစ္စတိ သောမနဿံ။

တတ္ထ ကတမံ ဒေါမနဿံ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿံ။ ဣတိ ဣဒဉ္စ သောမနဿံ ဣဒဉ္စ ဒေါမနဿံ ပုဗ္ဗေဝ သန္တာ ဟောန္တိ သမိတာ ဝုပသန္တာ အတ္တဂီတာ အဗ္ဘတ္တဂီတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊ တေန ဝုစ္စတိ “ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္တဂီမာ”တိ။

၅၉၆။ “အဒုက္ခမသုခ”န္တိ ယံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ တေန ဝုစ္စတိ “အဒုက္ခမသုခ”န္တိ။

၅၉၇။ “ဥပေက္ခာသတိပါရိသုဒ္ဓိ”န္တိ တတ္ထ ကတမာ ဥပေက္ခာ၊ ယာ ဥပေက္ခာ ဥပေက္ခနာ အဇ္ဈုပေက္ခနာ မဇ္ဈတ္တတာ စိတ္တဿ၊ အယံ ဝုစ္စတိ ဥပေက္ခာ။

တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ။ပ။ သမ္မာသတိ၊ အယံ ဝုစ္စတိ သတိ။ အယံ သတိ ဣမာယ ဥပေက္ခာယ ဝိဝဇ္ဇာ ဟောတိ ပရိသုဒ္ဓါ ပရိယောဒါတာ၊ တေန ဝုစ္စတိ “ဥပေက္ခာသတိပါရိသုဒ္ဓိ”န္တိ။

၅၉၈။ “စတုတ္ထ”န္တိ ဂဏနာနုပုဗ္ဗတာ စတုတ္ထံ၊ ဣဒံ စတုတ္ထံ သမာပဇ္ဇတီတိ စတုတ္ထံ။

၅၉၉။ “ဈာန”န္တိ ဥပေက္ခာ သတိ စိတ္တဿေကဂ္ဂတာ။

၆၀၀။ “ဥပသမ္ပဇ္ဇာ”တိ ယော စတုတ္ထဿ ဈာနဿ လာဘော ပဋိ-
လာဘော ပတ္တိံ သမ္ပတ္တိံ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၆၀၁။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၆၀၂။ “သဗ္ဗသော ရူပသညာနံ သမတိက္ကမာ”တိ တတ္ထ ကတမာ ရူပသညာ၊ ရူပါဝစရသမာပတ္တိံ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခ-
ဝိဟာရိဿ ဝါ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ ဣမာ ဝုစ္စန္တိ ရူပသညာယော။
ဣမာ ရူပသညာယော အတိက္ကန္တော ဟောတိ ဝီတိက္ကန္တော သမတိက္ကန္တော၊
တေန ဝုစ္စတိ “သဗ္ဗသော ရူပသညာနံ သမတိက္ကမာ”တိ။

၆၀၃။ “ပဋိဃသညာနံ အတ္တဂီမာ”တိ တတ္ထ ကတမာ ပဋိဃသညာ၊
ရူပသညာ သဒ္ဓသညာ။ပ။ ဖောဋ္ဌဗ္ဗသညာ၊ ဣမာ ဝုစ္စန္တိ ပဋိဃသညာယော။
ဣမာ ပဋိဃသညာယော သန္တာ ဟောန္တိ သမိတာ ဝူပသန္တာ အတ္တဂီတာ
အတ္တတ္တဂီတာ အပ္ပိတာ ဗျပ္ပိတာ သောသိတာ ဝိသောသိတာ ဗျန္တိကတာ၊
တေန ဝုစ္စတိ “ပဋိဃသညာနံ အတ္တဂီမာ”တိ။

၆၀၄။ “နာနတ္တသညာနံ အမနသိကာရာ”တိ တတ္ထ ကတမာ နာနတ္တ-
သညာ၊ အသမာပန္နဿ မနောဓာတုသမင်္ဂိဿ ဝါ မနောဝိညာဏဓာတု-
သမင်္ဂိဿ ဝါ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ ဣမာ ဝုစ္စန္တိ နာနတ္တသညာယော။
ဣမာ နာနတ္တသညာယော န မနသိ ကရောတိ၊ တေန ဝုစ္စတိ “နာနတ္တသညာနံ
အမနသိကာရာ”တိ။

၆၀၅။ “အနန္တော အာကာသော”တိ တတ္ထ ကတမော အာကာသော၊
ယော အာကာသော အာကာသဂတံ အယံ အဃဂတံ ဝိဝရော ဝိဝရဂတံ
အသမ္ပုဋ္ဌံ စတူဟိ မဟာဘူတေဟိ၊ အယံ ဝုစ္စတိ အာကာသော။ တသ္မိံ
အာကာသေ စိတ္တံ ဌပေတိ သဏှပေတိ အနန္တံ ဖရတိ၊ တေန ဝုစ္စတိ “အနန္တော
အာကာသော”တိ။

၆၀၆။ “အာကာသာနဉ္စာယတန”န္တိ အာကာသာနဉ္စာယတနံ သမာ-
ပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ။

၆၀၇။ “ဥပသမ္ပဇ္ဇာ”တိ ယော အာကာသာနဉ္စာယတနဿ လာဘော
ပဋိလာဘော ပတ္တိံ သမ္ပတ္တိံ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၆၀၈။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၆၀၉။ “သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မာ”တိ ဣမံ အာကာသာနဉ္စာယတနံ အတိက္ကန္တော ဟောတိ ဝီတိက္ကန္တော သမတိက္ကန္တော၊ တေန ဝုစ္စတိ “သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မာ”တိ။

၆၁၀။ “အနန္တံ ဝိညာဏ”န္တိ တံယေဝ အာကာသံ ဝိညာဏေန ဖုဋ္ဌံ မနသိ ကရေတိ အနန္တံ ဖရတိ၊ တေန ဝုစ္စတိ “အနန္တံ ဝိညာဏ”န္တိ။

၆၁၁။ “ဝိညာဏဉ္စာယတန”န္တိ ဝိညာဏဉ္စာယတနံ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ။

၆၁၂။ “ဥပသမ္ပဇာ”တိ ယော ဝိညာဏဉ္စာယတနဿ လာဘော ပဋိ-
လာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၆၁၃။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၆၁၄။ “သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မာ”တိ ဣမံ ဝိညာဏဉ္စာ-
ယတနံ အတိက္ကန္တော ဟောတိ ဝီတိက္ကန္တော သမတိက္ကန္တော၊ တေန ဝုစ္စတိ
“သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မာ”တိ။

၆၁၅။ “နတ္ထိ ကိဉ္စိ”တိ တံယေဝ ဝိညာဏံ ဘာဝေတိ ဝိဘာဝေတိ
အန္တရဓာပေတိ “နတ္ထိ ကိဉ္စိ”တိ ပဿတိ၊ တေန ဝုစ္စတိ “နတ္ထိ ကိဉ္စိ”တိ။

၆၁၆။ “အာကိဉ္စညာယတန”န္တိ အာကိဉ္စညာယတနံ သမာပန္နဿ ဝါ
ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ။

၆၁၇။ “ဥပသမ္ပဇာ”တိ ယော အာကိဉ္စညာယတနဿ လာဘော ပဋိ-
လာဘော ပတ္တိ သမ္ပတ္တိ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၆၁၈။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၆၁၉။ “သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မာ”တိ ဣမံ အာကိဉ္စညာ-
ယတနံ အတိက္ကန္တော ဟောတိ ဝီတိက္ကန္တော သမတိက္ကန္တော၊ တေန ဝုစ္စတိ
“သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မာ”တိ။

နေဝသညီနာသညီတိ တံယေဝ အာကိဉ္ဇညာယတနံ သန္တတော မနသိ
ကရောတိ သင်္ခါရာဝသေသသမာပတ္တိံ ဘာဝေတိ၊ တေန ဝုစ္စတိ နေဝသညီ-
နာသညီတိ။

၆၂၀။ “နေဝသညာနာသညာယတနံ”န္တိ နေဝသညာနာသညာယတနံ
သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ
ဓမ္မာ။

၆၂၁။ “ဥပသမ္ပဇ္ဇာ”တိ ယော နေဝသညာနာသညာယတနဿ လာဘော
ပဋိလာဘော ပတ္တိံ သမ္ပတ္တိံ ဖုသနာ သစ္စိကိရိယာ ဥပသမ္ပဒါ။

၆၂၂။ “ဝိဟရတီ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ
စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၁-ရူပါခဓရက္ခသလ

၆၂၃။ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ
စတုတ္ထံ ဈာနံ။

၆၂၄။ တတ္ထ ကတမံ ပဌမံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ပဉ္စဂီကံ ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော
ဝီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ
ဈာနသမ္ပယုတ္တာ။ (၁)

တတ္ထ ကတမံ ဒုတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ

၁-အယံ ပါဠော မာတိကာယံ နတ္ထိ၊ နိဒ္ဒေသေ ပန သဗ္ဗပေါတ္တကေသု ဒိဿတိ။

ပထဝီကသိဏံ၊ တသ္မိံ သမယေ တိဝဂ္ဂိကံ ဈာနံ ဟောတိ ပီတိ သုခံ စိတ္တဿေ-
ကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ဒုတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၂)

တတ္ထ ကတမံ တတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ
ဘာဝေတိ ပီတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ဒုဝဂ္ဂိကံ ဈာနံ ဟောတိ သုခံ စိတ္တဿေကဂ္ဂတာ၊
ဣဒံ ဝုစ္စတိ တတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၃)

တတ္ထ ကတမံ စတုတ္ထံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ
မဂ္ဂံ ဘာဝေတိ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ဒုဝဂ္ဂိကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေ-
ကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ စတုတ္ထံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၄)

စတုတ္ထံ။

၆၂၅။ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ
ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ
သမယေ ပဉ္စဂ္ဂိကံ ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေ-
ကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၁)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ
ကာမေဟိ ဝိဝိဇ္ဇ အကုသလေဟိ ဓမ္မေဟိ အဝိတက္ကံ ဝိစာရမတ္တံ ဝိဝေကဇံ
ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ သမယေ
စတုရဂ္ဂိကံ ဈာနံ ဟောတိ ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ
ဒုတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၂)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ
ဂူပသမာ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ သမယေ
တိဝဂ္ဂိကံ ဈာနံ ဟောတိ ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ တတိယံ
ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၃)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ ပီတိယာ စ
ဝိရာဂါ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ သမယေ
ဒုဝဂ္ဂိကံ ဈာနံ ဟောတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ စတုတ္ထံ ဈာနံ။
အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၄)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ သုခဿ စ ပဟာနာ။ပ။ ပဉ္စမံ ဈာနံ ဥပသမ္ပန္ဓေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဉ္စမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။ (၅)

ပဉ္စကံ။

၂-အရူပါဓဇရက္ခသလ

၆၂၆။ ဣဓ ဘိက္ခု ယသ္မိံ သမယေ အရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနသညာ- သဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္ဓေ ဝိဟရတိ၊ တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ စတုတ္ထံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

၃-လောကုတ္တရက္ခသလ

၆၂၇။ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ စတုတ္ထံ ဈာနံ။

၆၂၈။ တတ္ထ ကတမံ ပဌမံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္ဓေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ပဉ္စဂီကံ ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

တတ္ထ ကတမံ ဒုတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိတက္ကဝိစာရေနံ ဝုပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပန္ဓေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ တိဝဂီကံ ဈာနံ ဟောတိ ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ဒုတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

တတ္ထ ကတမံ တတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ပီတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ တတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

တတ္ထ ကတမံ စတုတ္ထံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ စတုတ္ထံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

စတုတ္ထံ။

၆၂၉။ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ပဉ္စဂီကံ ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိဇ္ဇ အကုသလေဟိ ဓမ္မေဟိ အဝိတက္ကံ ဝိစာရမတ္တံ ဝိဝေကဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ စတုရဂီကံ ဈာနံ ဟောတိ ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ဒုတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ဝိတက္ကဝိစာရေနံ ဝူပသမာ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊ တသ္မိံ သမယေ တိဝဂီကံ ဈာနံ ဟောတိ ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ တတိယံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ ပီတိယာ စ

ဝိရာဂါ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊
တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ
စတုတ္ထံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ နိယျာနိကံ
အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ သုခဿ စ
ပဟာနာ။ပ။ ပဉ္စမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊
တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ
ဝုစ္စတိ ပဉ္စမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

ပဉ္စကံ။

၄-ရူပါဝစရဗိပါက

၆၃၀။ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ
စတုတ္ထံ ဈာနံ။

၆၃၁။ တတ္ထ ကတမံ ပဌမံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊
ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ
ဥပစိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ပဉ္စဂီကံ ဈာနံ ဟောတိ ဝိတက္ခော ဝိစာရော
ဝီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ
ဈာနသမ္ပယုတ္တာ။

တတ္ထ ကတမံ ဒုတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိတက္ခဝိစာရာနံ ဝူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊
ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ
ဥပစိတတ္တာ ဝိပါကံ ဝိတက္ခဝိစာရာနံ ဝူပသမာ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ
ဈာနံ။ပ။ စတုတ္ထံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ပဉ္စမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ပထဝီကသိဏံ၊ တသ္မိံ သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေ-
ကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ ပဉ္စမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

၅-အရူပါဝစရဓိပါက

၆၃၂။ ဣဓ ဘိက္ခု ယသ္မိံ သမယေ အရူပပတ္တိယာ မဂ္ဂံ ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတန-
သညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊
တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ
ကုသလာ။ တဿေဝ အရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိ-
တတ္တာ ဝိပါကံ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာ-
နာသညာယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဒုဝဂ္ဂိကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေ-
ကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ စတုတ္ထံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

၆-လောကုတ္တရဓိပါက

၆၃၃။ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ
စတုတ္ထံ ဈာနံ။

၆၃၄။ တတ္ထ ကတမံ ပဌမံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ
ဈာနံ ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ
ဘူမိယာ ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ
ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိံ သမယေ ပဉ္စဂီကံ
ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဝုစ္စတိ
ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

တတ္ထ ကတမံ ဒုတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ
ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ
ပတ္တိယာ ဝိတက္ကဝိစာရာနံ ဝုပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ
ဒုက္ခပဋိပဒံ ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ၊ တဿေဝ လောကုတ္တရဿ ကုသလဿ

ဈာနဿ ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။
ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ စတုတ္ထံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။
ပဉ္စမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိ
သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဂုစ္စတိ ပဉ္စမံ
ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

၇-ရူပါရူပါဝစရေရိယ

၆၃၅။ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ စတုတ္ထံ
ဈာနံ။

၆၃၆။ တတ္ထ ကတမံ ပဌမံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပါဝစရံ
ဈာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မ-
သုခဝိဟာရံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီ-
ကသိဏံ၊ တသ္မိံ သမယေ ပဉ္စဂီကံ ဈာနံ ဟောတိ ဝိတက္ကော ဝိစာရော ပီတိ
သုခံ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဂုစ္စတိ ပဌမံ ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပ-
ယုတ္တာ။

တတ္ထ ကတမံ ဒုတိယံ ဈာနံ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပါဝစရံ ဈာနံ
ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ
ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ စတုတ္ထံ
ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ပဉ္စမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊ တသ္မိံ
သမယေ ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဂုစ္စတိ ပဉ္စမံ
ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာ။

၆၃၇။ ဣဓ ဘိက္ခု ယသ္မိံ သမယေ အရူပါဝစရံ ဈာနံ ဘာဝေတိ ကိရိယံ
နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ သဗ္ဗသော
အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနသညာသဟဂတံ
သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ
ဒုဝဂီကံ ဈာနံ ဟောတိ ဥပေက္ခာ စိတ္တဿေကဂ္ဂတာ၊ ဣဒံ ဂုစ္စတိ စတုတ္ထံ
ဈာနံ။ အဝသေသာ ဓမ္မာ ဈာနသမ္ပယုတ္တာတိ။

အဘိဓမ္မဘာဇနိယံ။

၃-ပညာပုစ္ဆက

၆၃၈။ စတ္တာရိ ဈာနာနိ၊ ဣမ ဘိက္ခု ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိဇ္ဇ
 အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ
 ဥပသမ္ပဇ္ဇေ ဝိဟရတိ။ပ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ
 စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ
 ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ပ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ
 သတော စ သမ္ပဇာနော သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ
 အာစိက္ခန္တိ “ဥပေက္ခကော သတိမာ သုခဝိဟာရီ”တိ၊ တတိယံ ဈာနံ ဥပသမ္ပဇ္ဇေ
 ဝိဟရတိ။ပ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿ-
 ဒေါမနဿာနံ အတ္တဂံမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ
 ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ။

၆၃၉။ စတုန္တံ ဈာနာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
 အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၆၄၀။ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ တီဏိ ဈာနာနိ ဧတ္ထုပ္ပန္တံ
 သုခံ ဝေဒနံ ဌပေတွာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ။ စတုတ္ထံ ဈာနံ ဧတ္ထုပ္ပန္တံ
 အဒုက္ခမသုခံ ဝေဒနံ ဌပေတွာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ
 ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မာ၊
 သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါ-
 ဒိန္နုအနုပါဒါနိယာ၊ သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌ-
 အသံကိလေသိကာ။ ပဌမံ ဈာနံ ဧတ္ထုပ္ပန္တံ ဝိတက္ကဝိစာရေ ဌပေတွာ သဝိတက္ကံ
 သဝိစာရံ။ တီဏိ ဈာနာနိ အဝိတက္ကအဝိစာရာ။ ဒွေ ဈာနာနိ ဧတ္ထုပ္ပန္တံ ပီတိ
 ဌပေတွာ ပီတိသဟဂတာ။ တီဏိ ဈာနာနိ ဧတ္ထုပ္ပန္တံ သုခံ ဌပေတွာ သုခသဟ-
 ဂတာ။ စတုတ္ထံ ဈာနံ ဧတ္ထုပ္ပန္တံ ဥပေက္ခံ ဌပေတွာ ဥပေက္ခာသဟဂတံ၊ နေဝ
 ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ
 ပဟာတဗ္ဗဟေတုကာ၊ သိယာ အာစယဂါမိနော၊ သိယာ အပစယဂါမိနော၊
 သိယာ နေဝါစယဂါမိနာပစယဂါမိနော၊ သိယာ သေက္ခာ၊ သိယာ အသေက္ခာ၊
 သိယာ နေဝသက္ခနာသေက္ခာ၊ သိယာ မဟဂ္ဂတာ၊ သိယာ အပ္ပမာဏာ။ တီဏိ
 ဈာနာနိ န ဝတ္ထုဗ္ဗာ “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာရမ္မဏာ”တိပိ၊ သိယာ

အပ္ပမာဏာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အပ္ပမာဏာရမ္မဏာ”တိ။ စတုတ္ထံ
ဈာနံ သိယာ ပရိတ္တာရမ္မဏံ၊ သိယာ မဟဂ္ဂတာရမ္မဏံ၊ သိယာ အပ္ပမာဏာ-
ရမ္မဏံ၊ သိယာ န ဝတ္တဗ္ဗံ “ပရိတ္တာရမ္မဏ”န္တိပိ၊ “မဟဂ္ဂတာရမ္မဏ”န္တိပိ၊
“အပ္ပမာဏာရမ္မဏ”န္တိပိ၊ သိယာ မဇ္ဈိမာ၊ သိယာ ပဏီတာ၊ သိယာ
သမ္ပတ္တနိယတာ၊ သိယာ အနိယတာ။ တိဏိ ဈာနာနိ န မဂ္ဂါရမ္မဏာ၊ သိယာ
မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂဟေတုကာ”
တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ။ စတုတ္ထံ ဈာနံ သိယာ မဂ္ဂါရမ္မဏံ၊ သိယာ
မဂ္ဂဟေတုကံ၊ သိယာ မဂ္ဂါဓိပတိ၊ သိယာ န ဝတ္တဗ္ဗံ “မဂ္ဂါရမ္မဏ”န္တိပိ၊
“မဂ္ဂဟေတုက”န္တိပိ၊ “မဂ္ဂါဓိပတိ”တိပိ၊ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊
သိယာ ဥပ္ပါဒိနော၊ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ၊
တိဏိ ဈာနာနိ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”
တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ။ စတုတ္ထံ ဈာနံ သိယာ အတီတာရမ္မဏံ၊ သိယာ
အနာဂတာရမ္မဏံ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏံ၊ သိယာ န ဝတ္တဗ္ဗံ “အတီတာ-
ရမ္မဏ”န္တိပိ၊ “အနာဂတာရမ္မဏ”န္တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏ”န္တိပိ၊ သိယာ
အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ တိဏိ ဈာနာနိ ဗဟိဒ္ဓါ-
ရမ္မဏာ။ စတုတ္ထံ ဈာနံ သိယာ အဇ္ဈတ္တာရမ္မဏံ၊ သိယာ ဗဟိဒ္ဓါရမ္မဏံ၊ သိယာ
အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏံ၊ သိယာ န ဝတ္တဗ္ဗံ “အဇ္ဈတ္တာရမ္မဏ”န္တိပိ၊ “ဗဟိဒ္ဓါ-
ရမ္မဏ”န္တိပိ၊ “အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏ”န္တိပိ၊ အနိဒဿနအပ္ပဋိယာ။

၂-ဒုက

၆၄၁။ န ဟေတု၊ သဟေတုကာ၊ ဟေတုသမ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ “ဟေတု
စေဝ သဟေတုကာ စာ”တိ၊ သဟေတုကာ စေဝ န စ ဟေတု၊ န ဝတ္တဗ္ဗာ “ဟေတု
စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု၊ န ဟေတု၊
သဟေတုကာ။

သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိယာ၊ အရူပါ၊ သိယာ
လောကီယာ၊ သိယာ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။

နော အာသဝါ၊ သိယာ သာသဝါ၊ သိယာ အနာသဝါ၊ အာသဝိပ္ပယုတ္တာ၊
န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သိယာ သာသဝါ စေဝ နော စ
အာသဝါ၊ သိယာ န ဝတ္တဗ္ဗာ “သာသဝါ စေဝ နော စ အာသဝါ”တိ၊ န
ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ

စေ နော စ အာသဝါ”တိပိ၊ သိယာ အာသဝဝိပ္ပယုတ္တာ သာသဝါ၊ သိယာ အာသဝဝိပ္ပယုတ္တာ အနာသဝါ။

နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ
 ။ပ။ နော နီဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္ပဏာ၊ နော စိတ္တာ၊
 စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊ စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တသဟဘုနော၊
 စိတ္တာနုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော၊
 စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော၊ ဗာဟိရာ၊ နော ဥပါဒါ၊ သိယာ ဥပါဒိန္နာ၊
 သိယာ အနုပါဒိန္နာ။

နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊ န
 ဘာဝနာယ ပဟာတဗ္ဗာ၊ န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န ဘာဝနာယ
 ပဟာတဗ္ဗဟေတုကာ။ ပဌမံ ဈာနံ ဧတ္ထပ္ပန္နံ ဝိတက္ကံ ဌပေတွာ သဝိတက္ကံ။ တီဏိ
 ဈာနာနိ အဝိတက္ကံ။ ပဌမံ ဈာနံ ဧတ္ထပ္ပန္နံ ဝိစာရံ ဌပေတွာ သဝိစာရံ။ တီဏိ
 ဈာနာနိ အဝိစာရာ။ဒွေ ဈာနာနိ ဧတ္ထပ္ပန္နံ ပီတိံ ဌပေတွာ သပ္ပိတိကာ။ ဒွေ ဈာနာနိ
 အပ္ပိတိကာ။ ဒွေ ဈာနာနိ ဧတ္ထပ္ပန္နံ ပီတိံ ဌပေတွာ ပီတိသဟဂတာ။ ဒွေ ဈာနာနိ
 န ပီတိသဟဂတာ။ တီဏိ ဈာနာနိ ဧတ္ထပ္ပန္နံ သုခံ ဌပေတွာ သုခသဟဂတာ။
 စတုတ္ထံ ဈာနံ န သုခသဟဂတံ။ စတုတ္ထံ ဈာနံ ဧတ္ထပ္ပန္နံ ဥပေက္ခံ ဌပေတွာ
 ဥပေက္ခာသဟဂတံ။ တီဏိ ဈာနာနိ ဥပေက္ခာသဟဂတာ၊ န ကာမာဝစရာ၊
 သိယာ ရူပါဝစရာ၊ သိယာ န ရူပါဝစရာ။ တီဏိ ဈာနာနိ န အရူပါဝစရာ။
 စတုတ္ထံ ဈာနံ သိယာ အရူပါဝစရံ၊ သိယာ န အရူပါဝစရံ၊ သိယာ ပရိယာပန္နာ၊
 သိယာ အပရိယာပန္နာ၊ သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ၊ သိယာ
 နိယတာ၊ သိယာ အနိယတာ၊ သိယာ သဥတ္တရာ၊ သိယာ အနုတ္တရာ၊
 အရဏာတိ။

ပညာပုစ္ဆကံ။

ဈာနဝိဘင်္ဂါ နိဋ္ဌိတော။

၁၃ - အပ္ပမညာဝိဘင်္ဂ

၁ - သုတ္တန္တဘာဇနိယ

၆၄၂။ စတသော အပ္ပမညာယော—ဣဓ ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန^၂ ဖရိတွာ ဝိဟရတိ။ ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ကရုဏာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မုဒိတာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။

၁ - မေတ္တာ

၆၄၃။ ကထဉ္စ ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ပိယံ မနာပံ ဒိသ္မာ မေတ္တာယေယျ၊ ဧဝမေဝ သဗ္ဗေ သတ္တေ မေတ္တာယ ဖရတိ။

တတ္ထ ကတမာ မေတ္တာ၊ ယာ သတ္တေသု မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မေတ္တာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒြိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာမနောဝိညာဏဓာတု၊

ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ မေတ္တာယ သဟဂတံ ဟောတိ သဟဇာတံ သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “မေတ္တာသဟဂတေန စေတသာ”တိ။

၆၄၄။ “ဧကံ ဒိသ”န္တိ ပုရတ္ထိမံ ဝါ ဒိသံ ပစ္ဆိမံ ဝါ ဒိသံ ဥတ္တရံ ဝါ ဒိသံ ဒက္ခိဏံ ဝါ ဒိသံ ဥဒ္ဓံ ဝါ အဓော ဝါ တိရိယံ ဝါ ဝိဒိသံ ဝါ။

၆၄၅။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၄၆။ “ဝိဟရတိ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၆၄၇။ “တထာ ဒုတိယ”န္တိ ယထေဝ ဧကံ ဒိသံ၊ တထာ ဒုတိယံ ဒိသံ၊ တထာ တတိယံ ဒိသံ၊ တထာ စတုတ္ထံ ဒိသံ၊ တထာ ဥဒ္ဓံ၊ တထာ အဓော၊ တထာ တိရိယံ၊ တထာ ဝိဒိသံ။

၆၄၈။ “သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောက”န္တိ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အသေသံ နိဿေသံ ပရိယာဒါယဝစနမေတံ “သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောက”န္တိ။

၆၄၉။ “မေတ္တာသဟဂတေန စေတသာ”တိ တတ္ထ ကတမာ မေတ္တာ၊ ယာ သတ္တေသု မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္တံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မေတ္တာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-ဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ မေတ္တာယ သဟဂတံ ဟောတိ သဟဇာတံ သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “မေတ္တာသဟဂတေန စေတသာ”တိ။

၆၅၀။ “ဝိပုလေနာ”တိ ယံ ဝိပုလံ တံ မဟဂ္ဂတံ၊ ယံ မဟဂ္ဂတံ တံ အပ္ပမာဏံ၊ ယံ အပ္ပမာဏံ သော အဝေရော၊ ယော အဝေရော၊ သော အဗျာပဇ္ဇော။

၆၅၁။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၅၂။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၂-ကရုဏာ

၆၅၃။ ကထဉ္စ ဘိက္ခု ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ဒုဂ္ဂတံ ဒုရူပေတံ ဒိသ္မာ ကရုဏာယေယျ၊ ဧဝမေဝ သဗ္ဗေ သတ္တေ ကရုဏာယ ဖရတိ။

တတ္ထ ကတမာ ကရုဏာ၊ ယာ သတ္တေသု ကရုဏာ ကရုဏာယနာ ကရုဏာယိတတ္ထံ ကရုဏာစေတောဝိမုတ္တိ၊ အယံ ပုစ္ဆတိ ကရုဏာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-ဓာတု၊ ဣဒံ ပုစ္ဆတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ ကရုဏာယ သဟဂတံ ဟောတိ သဟဇာတံ သံသဉ္စံ သမ္ပယုတ္တံ၊ တေန ပုစ္ဆတိ “ကရုဏာသဟဂတေန စေတသာ”တိ။

၆၅၄။ “ဧကံ ဒိသ”န္တိ ပုရတ္ထိမံ ဝါ ဒိသံ ပစ္ဆိမံ ဝါ ဒိသံ ဥတ္တရံ ဝါ ဒိသံ ဒက္ခိဏံ ဝါ ဒိသံ ဥဒ္ဓံ ဝါ အဓော ဝါ တိရိယံ ဝါ ဝိဒိသံ ဝါ။

၆၅၅။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၅၆။ “ဝိဟရတိ”တိ ဣရိယတိ ဝတ္တတိ ပါလေတိ ယပေတိ ယာပေတိ စရတိ ဝိဟရတိ၊ တေန ပုစ္ဆတိ “ဝိဟရတိ”တိ။

၆၅၇။ “တထာ ဒုတိယ”န္တိ ယထေဝ ဧကံ ဒိသံ၊ တထာ ဒုတိယံ ဒိသံ၊ တထာ တတိယံ ဒိသံ၊ တထာ စတုတ္ထံ ဒိသံ၊ တထာ ဥဒ္ဓံ၊ တထာ အဓော၊ တထာ တိရိယံ၊ တထာ ဝိဒိသံ။

၆၅၈။ “သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောက”န္တိ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အသေသံ နိဿေသံ ပရိယာဒါယဝစနမေတံ “သဗ္ဗမိ သဗ္ဗတ္တ-တာယ သဗ္ဗာဝန္တံ လောက”န္တိ။

၆၅၉။ “ကရုဏာသဟဂတေန စေတသာ”တိ တတ္ထ ကတမာ ကရုဏာ၊ ယာ သတ္တေသု ကရုဏာ ကရုဏာယနာ ကရုဏာယိတတ္ထံ ကရုဏာ-စေတောဝိမုတ္တိ၊ အယံ ပုစ္ဆတိ ကရုဏာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-ဓာတု၊ ဣဒံ ပုစ္ဆတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ ကရုဏာယ သဟဂတံ ဟောတိ

သဟဇာတံ သံသဠံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “ကရုဏာသဟဂတေန စေတသာ”တိ။

၆၆၀။ “ဝိပုလေနာ”တိ ယံ ဝိပုလံ တံ မဟဂ္ဂတံ၊ ယံ မဟဂ္ဂတံ တံ အပ္ပမာဏံ၊ ယံ အပ္ပမာဏံ သော အဝေရော၊ ယော အဝေရော သော အဗျာပဇ္ဇော။

၆၆၁။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၆၂။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၃-မုဒိတာ

၆၆၃။ ကထဉ္စ ဘိက္ခု မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတီ၊ သေယျဏာပိ နာမ ဧကံ ပုဂ္ဂလံ ပိယံ မနာပံ ဒိသ္မာ မုဒိတော အဿ၊ ဧဝမေဝ သဗ္ဗေ သက္ကေ မုဒိတာယ ဖရတိ။

တတ္ထ ကတမာ မုဒိတာ၊ ယာ သက္ကေသု မုဒိတာ မုဒိတာယနာ မုဒိတာယိ-
တတ္ထ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-
ဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ မုဒိတာယ သဟဂတံ ဟောတိ
သဟဇာတံ သံသဠံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “မုဒိတာသဟဂတေန
စေတသာ”တိ။

၆၆၄။ “ဧကံ ဒိသ”န္တိ ပုရတ္ထိမံ ဝါ ဒိသံ ပစ္စိမံ ဝါ ဒိသံ ဥတ္တရံ ဝါ
ဒိသံ ဒက္ခိဏံ ဝါ ဒိသံ ဥဒ္ဒံ ဝါ အဓော ဝါ တိရိယံ ဝါ ဝိဒိသံ ဝါ။

၆၆၅။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၆၆။ “ဝိဟရတီ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတီ”တိ။

၆၆၇။ “တထာ ဒုတိယ”န္တိ ယထေဝ ဧကံ ဒိသံ၊ တထာ ဒုတိယံ ဒိသံ၊
တထာ တတိယံ ဒိသံ၊ တထာ စတုတ္ထံ ဒိသံ၊ တထာ ဥဒ္ဒံ၊ တထာ အဓော၊
တထာ တိရိယံ၊ တထာ ဝိဒိသံ။

၆၆၈။ “သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောက”န္တိ သဗ္ဗေန သဗ္ဗံ သဗ္ဗဏာ သဗ္ဗံ အသေသံ နိဿေသံ ပရိယာဒါယဝစနမေတံ “သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောက”န္တိ။

၆၆၉။ “မုဒိတာသဟဂတေန စေတသာ”တိ တတ္ထ ကတမာ မုဒိတာ၊ ယာ သတ္တေသု မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတော-ဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-ဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ မုဒိတာယ သဟဂတံ ဟောတိ သဟဇာတံ သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “မုဒိတာသဟဂတေန စေတသာ”တိ။

၆၇၀။ “ဝိပုလေနာ”တိ ယံ ဝိပုလံ တံ မဟဂ္ဂတံ၊ ယံ မဟဂ္ဂတံ တံ အပ္ပမာဏံ၊ ယံ အပ္ပမာဏံ သော အဝေရော၊ ယော အဝေရော သော အဗျာပဇ္ဇော။

၆၇၁။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္စိတွာ။

၆၇၂။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္စတိ “ဝိဟရတိ”တိ။

၄-ဥပေက္ခာ

၆၇၃။ ကထဉ္စ ဘိက္ခု ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ နေဝ မနာပံ န အမနာပံ ဒိသော ဥပေက္ခကော အဿ၊ ဧဝမေဝ သဗ္ဗေ သတ္တေ ဥပေက္ခာယ ဖရတိ။

တတ္ထ ကတမာ ဥပေက္ခာ၊ ယာ သတ္တေသု ဥပေက္ခာ ဥပေက္ခာယနာ ဥပေက္ခာယိတတ္ထံ ဥပေက္ခာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ ဥပေက္ခာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနော-ဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ ဥပေက္ခာယ သဟဂတံ ဟောတိ သဟဇာတံ သံသဋ္ဌံ သမ္ပယုတ္တံ၊ တေန ဝုစ္စတိ “ဥပေက္ခာသဟဂတေန စေတသာ”တိ။

၆၇၄။ “ဧကံ ဒိသ”န္တိ ပုရတ္ထိမံ ဝါ ဒိသံ ပစ္ဆိမံ ဝါ ဒိသံ ဥတ္တရံ ဝါ ဒိသံ ဒက္ခိဏံ ဝါ ဒိသံ ဥဒ္ဓံ ဝါ အဓော ဝါ တိရိယံ ဝါ ဝိဒိသံ ဝါ။

၆၇၅။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္ဆိတွာ။

၆၇၆။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္ဆတိ “ဝိဟရတိ”တိ။

၆၇၇။ “တထာ ဒုတိယ”န္တိ ယထေဝ ဧကံ ဒိသံ၊ တထာ ဒုတိယံ ဒိသံ၊ တထာ တတိယံ ဒိသံ၊ တထာ စတုတ္ထံ ဒိသံ၊ တထာ ဥဒ္ဓံ၊ တထာ အဓော၊ တထာ တိရိယံ၊ တထာ ဝိဒိသံ။

၆၇၈။ “သဗ္ဗမိ သဗ္ဗတ္တထာယ သဗ္ဗာဝန္တံ လောက”န္တိ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အသေသံ နိဿေသံ ပရိယာဒါယဝစနမေတံ “သဗ္ဗမိ သဗ္ဗတ္တထာယ သဗ္ဗာဝန္တံ လောက”န္တိ။

၆၇၉။ “ဥပေက္ခာသဟဂတေန စေတသာ”တိ တတ္ထ ကတမာ ဥပေက္ခာ၊ ယာ သတ္တေသု ဥပေက္ခာ ဥပေက္ခာယနာ ဥပေက္ခာယိတတ္ထံ ဥပေက္ခာစေတော-ဝိမုတ္တိ၊ အယံ ဝုစ္ဆတိ ဥပေက္ခာ။

တတ္ထ ကတမံ စိတ္တံ၊ ယံ စိတ္တံ မနော မာနသံ။ပ။ တဇ္ဇာမနောဝိညာဏ-ဓာတု၊ ဣဒံ ဝုစ္ဆတိ စိတ္တံ။ ဣဒံ စိတ္တံ ဣမာယ ဥပေက္ခာယ သဟဂတံ ဟောတိ သဟဇာတံ သံသန္တံ သမ္ပယုတ္တံ၊ တေန ဝုစ္ဆတိ “ဥပေက္ခာသဟဂတေန စေတသာ”တိ။

၆၈၀။ “ဝိပုလေနာ”တိ ယံ ဝိပုလံ တံ မဟဂ္ဂတံ၊ ယံ မဟဂ္ဂတံ တံ အပ္ပမာဏံ၊ ယံ အပ္ပမာဏံ သော အဝေရော၊ ယော အဝေရော သော အဗျာပဇ္ဇော။

၆၈၁။ “ဖရိတွာ”တိ ဖရိတွာ အဓိမုစ္ဆိတွာ။

၆၈၂။ “ဝိဟရတိ”တိ။ပ။ တေန ဝုစ္ဆတိ “ဝိဟရတိ”တိ။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနီယ

၆၈၃။ စတသော အပ္ပမညာယော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ။

၆၈၄။ တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ

မေတ္တာသဟဂတံ။ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ
မေတ္တာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ
သမ္ပယုတ္တာ။ (၁)

တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝုပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
မေတ္တာသဟဂတံ။ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ
မေတ္တာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ
သမ္ပယုတ္တာ။ (၂)

တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
မေတ္တာသဟဂတံ။ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ
မေတ္တာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ
သမ္ပယုတ္တာ။ (၃)

၆၈၅။ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ
ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ။ ယာ တသ္မိံ
သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိံ၊ အယံ
ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။ (၁-၄)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ
ကာမေဟိ ဝိဝိဇ္ဇ အကုသလေဟိ ဓမ္မေဟိ အဝိတက္ကံ ဝိစာရမတ္ထံ ဝိဝေကဇံ
ဝိတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ။ ယာ တသ္မိံ
သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိံ၊ အယံ
ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။ (၂-၅)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္က-
ဝိစာရာနံ ဝုပသမာ။ပ။ တတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ။ ယာ
တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိံ၊
အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။ (၃-၆)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတိယာ စ
ဝိရာဂါ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ။ ယာ တသ္မိံ

သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္တံ မေတ္တာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။ (၄-၇)

၆၈၆။ တတ္ထ ကတမာ ကရဏာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာ-သဟဂတံ၊ ယာ တသ္မိံ သမယေ ကရဏာ ကရဏာယနာ ကရဏာယိတတ္တံ ကရဏာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ ကရဏာ။ အဝသေသာ ဓမ္မာ ကရဏာယ သမ္ပယုတ္တာ။ (၁)

တတ္ထ ကတမာ ကရဏာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ပီတိယာ စ ဝိရာဂါ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာသဟဂတံ၊ ယာ တသ္မိံ သမယေ ကရဏာ ကရဏာယနာ ကရဏာ-ယိတတ္တံ ကရဏာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ ကရဏာ။ အဝသေသာ ဓမ္မာ ကရဏာယ သမ္ပယုတ္တာ။ (၂)

တတ္ထ ကတမာ ကရဏာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ပီတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာ-သဟဂတံ၊ ယာ တသ္မိံ သမယေ ကရဏာ ကရဏာယနာ ကရဏာ-ယိတတ္တံ ကရဏာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ ကရဏာ။ အဝသေသာ ဓမ္မာ ကရဏာယ သမ္ပယုတ္တာ။ (၃)

၆၈၇။ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာသဟဂတံ၊ ယာ တသ္မိံ သမယေ ကရဏာ ကရဏာယနာ ကရဏာယိတတ္တံ ကရဏာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ ကရဏာ။ အဝသေသာ ဓမ္မာ ကရဏာယ သမ္ပယုတ္တာ။ (၁-၄)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ အဝိတက္ကံ ဝိစာရမတ္တံ ဝိဝေကဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာသဟဂတံ၊ ယာ တသ္မိံ သမယေ ကရဏာ ကရဏာယနာ ကရဏာယိတတ္တံ ကရဏာစေတောဝိမုတ္တိံ၊ အယံ ဝုစ္စတိ ကရဏာ။ အဝသေသာ ဓမ္မာ ကရဏာယ သမ္ပယုတ္တာ။ (၂-၅)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝူပသမာ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ကရဏာသဟဂတံ၊ ယာ

တသ္မိံ သမယေ ကရုဏာ ကရုဏာယနာ ကရုဏာယိတတ္ထံ ကရုဏာ-
စေတောဝိမုတ္တိံ၊ အယံ ဂုဏ္ဍတိ ကရုဏာ။ အဝသေသာ ဓမ္မာ ကရုဏာယ
သမ္ပယုတ္တာ။ (၃-၆)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ပီတိယာ
စ ဝိရာဂါ။ပ။ စတုတ္ထံ ဈာန် ဥပသမ္ပန္တ ဝိဟရတိ ကရုဏာသဟဂတံ၊
ယာ တသ္မိံ သမယေ ကရုဏာ ကရုဏာယနာ ကရုဏာယိတတ္ထံ ကရုဏာ-
စေတောဝိမုတ္တိံ၊ အယံ ဂုဏ္ဍတိ ကရုဏာ။ အဝသေသာ ဓမ္မာ ကရုဏာယ
သမ္ပယုတ္တာ။ (၄-၇)

၆၈၈။ တတ္ထ ကတမာ မုဒိတာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာန် ဥပသမ္ပန္တ ဝိဟရတိ မုဒိတာ-
သဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ
မုဒိတာစေတောဝိမုတ္တိံ၊ အယံ ဂုဏ္ဍတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ
သမ္ပယုတ္တာ။ (၁)

တတ္ထ ကတမာ မုဒိတာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝူပသမာ။ပ။ ဒုတိယံ ဈာန် ဥပသမ္ပန္တ
ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ
မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိံ၊ အယံ ဂုဏ္ဍတိ မုဒိတာ။ အဝသေသာ
ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။ (၂)

တတ္ထ ကတမာ မုဒိတာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ပီတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာန် ဥပသမ္ပန္တ ဝိဟရတိ
မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ
မုဒိတာစေတောဝိမုတ္တိံ၊ အယံ ဂုဏ္ဍတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ
သမ္ပယုတ္တာ။ (၃)

၆၈၉။ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ
ကာမေဟိ။ပ။ ပဌမံ ဈာန် ဥပသမ္ပန္တ ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ
သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိံ၊ အယံ
ဂုဏ္ဍတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။ (၁-၄)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ
ကာမေဟိ ဝိဝိဇ္ဇ အကုသလေဟိ ဓမ္မေဟိ အဝိတက္ကံ ဝိစာရမတ္တံ ဝိဝေကဇံ

ဝိတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။ (၂-၅)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝူပသမာ။ပ။ တတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။ (၃-၆)

ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတိယာ စ ဝိရာဂါ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။ အဝသေသာ ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။ (၄-၇)

၆၉၀။ တတ္ထ ကတမာ ဥပေက္ခာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ဥပေက္ခာသဟဂတံ၊ ယာ တသ္မိံ သမယေ ဥပေက္ခာ ဥပေက္ခာယနာ ဥပေက္ခာယိ-တတ္ထံ ဥပေက္ခာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ ဥပေက္ခာ။ အဝသေသာ ဓမ္မာ ဥပေက္ခာယ သမ္ပယုတ္တာ။

၆၉၁။ စတသော အပ္ပမညာယော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ။

၆၉၂။ တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာ-သဟဂတံ၊ တသ္မိံ သမယေ ဖသော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ၊ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။

တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဝူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ၊ တသ္မိံ သမယေ ဖသော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ

ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ
ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။
စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ မေတ္တာသဟဂတံ၊ ယာ တသ္မိံ သမယေ
မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္တံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဂုစ္စတိ
မေတ္တာ။ အဝသေသာ ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။

၆၉၃။ တတ္ထ ကတမာ ကရုဏာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ကရုဏာသဟဂတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ
ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န
ဝိဟရတိ ကရုဏာသဟဂတံ၊ ယာ တသ္မိံ သမယေ ကရုဏာ ကရုဏာယနာ
ကရုဏာယိတတ္တံ ကရုဏာစေတောဝိမုတ္တိ၊ အယံ ဂုစ္စတိ ကရုဏာ။ အဝသေသာ
ဓမ္မာ ကရုဏာယ သမ္ပယုတ္တာ။

တတ္ထ ကတမာ ကရုဏာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
ကရုဏာသဟဂတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ
ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ
ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ
ဈာနံ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ ကရုဏာသဟဂတံ၊ ယာ တသ္မိံ
သမယေ ကရုဏာ ကရုဏာယနာ ကရုဏာယိတတ္တံ ကရုဏာစေတောဝိမုတ္တိ၊
အယံ ဂုစ္စတိ ကရုဏာ။ အဝသေသာ ဓမ္မာ ကရုဏာယ သမ္ပယုတ္တာ။

၆၉၄။ တတ္ထ ကတမာ မုဒိတာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပူပပတ္တိယာ
မဂ္ဂံ ဘာဝေတိ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ
မုဒိတာသဟဂတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ
ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္န
ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ
မုဒိတာယိတတ္တံ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဂုစ္စတိ မုဒိတာ။ အဝသေသာ
ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။

တတ္ထ ကတမာ မုဒိတာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ မုဒိတာသဟဂတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ မုဒိတာသဟဂတံ၊ ယာ တသ္မိံ သမယေ မုဒိတာ မုဒိတာယနာ မုဒိတာယိတတ္ထံ မုဒိတာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မုဒိတာ။ အဝဿော ဓမ္မာ မုဒိတာယ သမ္ပယုတ္တာ။

၆၉၅။ တတ္ထ ကတမာ ဥပေက္ခာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဥပေက္ခာသဟဂတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဥပေက္ခာသဟဂတံ၊ ယာ တသ္မိံ သမယေ ဥပေက္ခာ ဥပေက္ခာယနာ ဥပေက္ခာယိတတ္ထံ ဥပေက္ခာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ ဥပေက္ခာ။ အဝဿော ဓမ္မာ ဥပေက္ခာယ သမ္ပယုတ္တာ။

၆၉၆။ စတဿော အပ္ပမညာယော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ။

၆၉၇။ တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပါဝစရံ ဈာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ မေတ္တာသဟဂတံ၊ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝဿော ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။

တတ္ထ ကတမာ မေတ္တာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပါဝစရံ ဈာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ ပဌမံ ဈာနံ။ပ။ ဒုတိယံ ဈာနံ။ပ။ တတိယံ ဈာနံ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ မေတ္တာသဟဂတံ၊ ယာ တသ္မိံ သမယေ မေတ္တိ မေတ္တာယနာ မေတ္တာယိတတ္ထံ မေတ္တာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ မေတ္တာ။ အဝဿော ဓမ္မာ မေတ္တာယ သမ္ပယုတ္တာ။

၆၉၈။ တတ္ထ ကတမာ ကရဏာ။ပ။ တတ္ထ ကတမာ မုဒိတာ။ပ။ တတ္ထ ကတမာ ဥပေက္ခာ၊ ဣဓ ဘိက္ခု ယသ္မိံ သမယေ ရူပါဝစရံ ဈာနံ ဘာဝေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဥပေက္ခာသဟဂတံ၊ ယာ တသ္မိံ သမယေ ဥပေက္ခာ ဥပေက္ခာယနာ ဥပေက္ခာယိတတ္ထံ ဥပေက္ခာစေတောဝိမုတ္တိ၊ အယံ ဝုစ္စတိ ဥပေက္ခာ။ အဝသေသာ ဓမ္မာ ဥပေက္ခာယ သမ္ပယုတ္တာ။

အဘိဓမ္မဘာဇနီယံ။

၃-မဉ္ဇာသုစ္ဆက

၆၉၉။ စတသော အပ္ပမညာယော၊ ဣဓ ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမ္မဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ ကရဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမ္မဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ကရဏာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမ္မဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မုဒိတာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမ္မဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။

၇၀၀။ စတုန္တံ အပ္ပမညာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ-တိက

၇၀၁။ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ တိဿော အပ္ပမညာယော သုခါယ ဝေဒနာယ သမ္ပယုတ္တာ။ ဥပေက္ခာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝ ဝိပါကနဝိပါကဓမ္မဓမ္မာ၊ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ အသံကိလိဋ္ဌသံကိလေသိကာ။ တိဿော အပ္ပမညာယော သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ၊ ဥပေက္ခာ အဝိတက္ကအဝိစာရာ။ တိဿော အပ္ပမညာယော သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ န ဥပေက္ခာသဟဂတာ။ သိယာ န ဝတ္တဗ္ဗာ “ပီတိသဟဂတာ”တိ။ ဥပေက္ခာ ဥပေက္ခာသဟဂတာ။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ သိယာ အာစယဂါမိနော၊ သိယာ နေဝါစယဂါမိနာပစယဂါမိနော၊ နေဝ-သေက္ခနာသေက္ခာ၊ မဟဂ္ဂတာ၊ န ဝတ္တဗ္ဗာ “ပရိတ္တာရမ္မဏာ”တိပိ၊ “မဟဂ္ဂတာ-ရမ္မဏာ”တိပိ၊ “အပ္ပမာဏာရမ္မဏာ”တိပိ၊ မဇ္ဈိမာ၊ အနိယတာ၊ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါမိပတိနော”တိပိ၊ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနော။ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “အတီတာရမ္မဏာ”တိပိ၊ “အနာဂတာ-ရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ၊ ဗဟိဒ္ဓါရမ္မဏာ၊ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၇၀၂။ မေတ္တာ ဟေတု။ တိဿော အပ္ပမညာယော န ဟေတု၊ သဟေတုကာ၊ ဟေတုသမ္ပယုတ္တာ။ မေတ္တာ ဟေတု စေဝ သဟေတုကာ စ။ တိဿော အပ္ပမညာယော န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ၊ သဟေတုကာ စေဝ န စ ဟေတု။ မေတ္တာ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ။ တိဿော အပ္ပမညာယော န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု။ တိဿော အပ္ပမညာယော န ဟေတု၊ သဟေတုကာ။ မေတ္တာ န ဝတ္တဗ္ဗာ “န ဟေတု သဟေတုကာ”တိပိ၊ “န ဟေတု အဟေတုကာ”တိပိ။

သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကီယာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ၊ နော အာသဝါ၊ သာသဝါ၊

အာသဝဝိပ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သာသဝါ စေဝ နော စ အာသဝါ၊ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ၊ အာသဝ-ဝိပ္ပယုတ္တာ သာသဝါ။

နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နီဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္ပဏာ၊ နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊ စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တ-သဟဘုနော၊ စိတ္တာနုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာန-သဟဘုနော။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော၊ ဗာဟိရာ၊ နော ဥပါဒါ၊ သိယာ ဥပါဒိန္နာ၊ သိယာ အနုပါဒိန္နာ။

နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊ န ဘာဝနာယ ပဟာတဗ္ဗာ၊ န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ တိဿော အပ္ပမညာယော သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ ဥပေက္ခာ အဝိတက္ကာ။ တိဿော အပ္ပမညာယော သိယာ သဝိစာရာ၊ သိယာ အဝိစာရာ။ ဥပေက္ခာ အဝိစာရာ။ တိဿော အပ္ပမညာယော သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ၊ ဥပေက္ခာ အပ္ပိတိကာ။ တိဿော အပ္ပမညာယော သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ။ ဥပေက္ခာ န ပီတိသဟဂတာ။ တိဿော အပ္ပမညာယော သုခသဟဂတာ၊ ဥပေက္ခာ န သုခသဟဂတာ။ ဥပေက္ခာ ဥပေက္ခာသဟဂတာ။ တိဿော အပ္ပမညာယော န ဥပေက္ခာသဟဂတာ၊ န ကာမာဝစရာ၊ ရူပါဝစရာ၊ န အရူပါဝစရာ၊ ပရိယာပန္နာ၊ အနိယျာနိကာ၊ အနိယတာ၊ သဥတ္တရာ၊ အရဏာတိ။

ပညာပုစ္ဆကံ။

အပ္ပမညာဝိဘင်္ဂါ နိဋ္ဌိတော။

၁၄- သိက္ခာပဒဝိဘင်္ဂ

၁-အဘိဓမ္မဘာဇနီယ

၇၀၃။ ပဉ္စ သိက္ခာပဒါနိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ အဒိန္နာဒါနာ ဝေရမဏီ သိက္ခာပဒံ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ သိက္ခာပဒံ၊ မုသာဝါဒါ ဝေရမဏီ သိက္ခာပဒံ၊ သုရာမေရယမဇ္ဇပမာဒဌာနာ ဝေရမဏီ သိက္ခာပဒံ။

၇၀၄။ တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ ပါဏာတိပါတာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယော တသ္မိံ သမယေ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ ပါဏာတိပါတာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော

သေတုဃာတော၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။
အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။

၇၀၅။ တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ပါဏာတိပါတာ ဝိရမန္တဿ၊ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။

၇၀၆။ တတ္ထ ကတမံ အဒိန္နာဒါနာ ဝေရမဏီ သိက္ခာပဒံ။ပ။ ကာမေသု-
မိစ္ဆာစာရာ ဝေရမဏီ သိက္ခာပဒံ။ပ။ မုသာဝါဒါ ဝေရမဏီ သိက္ခာပဒံ။ပ။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ သုရာမေရယ-
မဇ္ဇပမာဒဋ္ဌာနာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဝုစ္စတိ သုရာမေရယ-
မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။

တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။

တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယော တသ္မိံ သမယေ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။

တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ အာရတိံ ဝိရတိံ ပဋိဝိရတိံ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိံ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။

၇၀၇။ တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ စေတနာ သဗ္ဗေတနာ သဗ္ဗေတယိတတ္တံ၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။

တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယော တသ္မိံ သမယေ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။

၇၀၈။ ပဉ္စ သိက္ခာပဒါနိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ အဒိန္နာဒါနာ ဝေရမဏီ သိက္ခာပဒံ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ သိက္ခာပဒံ၊ မုသာဝါဒါ ဝေရမဏီ သိက္ခာပဒံ၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။

၇၀၉။ တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊ စိတ္တာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ။ ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊

ဝီရိယာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊
ဝိမံသာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ
သမယေ ပါဏာတိပါတာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အကိရိယာ
အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဝုစ္စတိ
ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ
သမ္ပယုတ္တာ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ
ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ
ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊ စိတ္တာဓိပတေယျံ၊
ဝိမံသာဓိပတေယျံ။ ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝီရိယာဓိပတေယျံ ဟိနံ
မဇ္ဈိမံ ပဏီတံ၊ စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝိမံသာဓိပတေယျံ ဟိနံ
မဇ္ဈိမံ ပဏီတံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ စေတနာ
သဇ္ဈေတနာ သဇ္ဈေတယိတတ္တံ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။
အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ
ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ
ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊ စိတ္တာဓိပတေယျံ၊
ဝိမံသာဓိပတေယျံ။ ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝီရိယာဓိပတေယျံ
ဟိနံ မဇ္ဈိမံ ပဏီတံ၊ စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝိမံသာဓိပတေယျံ
ဟိနံ မဇ္ဈိမံ ပဏီတံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယော တသ္မိံ သမယေ
ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ
သိက္ခာပဒံ။

တတ္ထ ကတမံ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ
ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ
သသင်္ခါရေန။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿ-
သဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပ-
ယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာ-
သဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါ-
ရေန ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊ စိတ္တာဓိပတေယျံ။
ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝီရိယာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊
စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ ပါဏာတိပါတာ ဝိရမန္တဿ၊ ယာ

တသ္မိံ သမယေ ပါဏာတိပါတာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။ပ။ ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ။

၇၁၀။ တတ္ထ ကတမံ အဒိန္နဒါနာ ဝေရမဏီ သိက္ခာပဒံ။ပ။ ကာမေသု-
မိစ္ဆာစာရာ ဝေရမဏီ သိက္ခာပဒံ။ပ။ မုသာဝါဒါ ဝေရမဏီ သိက္ခာပဒံ။ပ။
သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊ ယသ္မိံ သမယေ ကာမာဝစရံ
ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ဟိနံ
မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊ စိတ္တာဓိပတေယျံ၊ ဝိမံသာဓိ-
ပတေယျံ။ ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝီရိယာဓိပတေယျံ ဟိနံ
မဇ္ဈိမံ ပဏီတံ၊ စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝိမံသာဓိပတေယျံ ဟိနံ
မဇ္ဈိမံ ပဏီတံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ
သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ
အကရဏံ အနဇ္ဈာပတ္တိ ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ
ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ
ဝေရမဏီယာ သမ္ပယုတ္တာ။ပ။ အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။ပ။
ဖဿော။ပ။ ပဂ္ဂါဟော အဝိက္ခေပေါ၊ ဣဒံ ဝုစ္စတိ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ
ဝေရမဏီ သိက္ခာပဒံ။

၇၁၁။ တတ္ထ ကတမံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ သိက္ခာပဒံ၊
ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿ-
သဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ သောမနဿသဟဂတံ ဉာဏ-
ဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာ-
သဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါ-
ရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ
သသင်္ခါရေန ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဆန္ဒာဓိပတေယျံ၊ ဝီရိယာဓိပတေယျံ၊
စိတ္တာဓိပတေယျံ။ ဆန္ဒာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ၊ ဝီရိယာဓိပတေယျံ
ဟိနံ မဇ္ဈိမံ ပဏီတံ၊ စိတ္တာဓိပတေယျံ ဟိနံ မဇ္ဈိမံ ပဏီတံ သုရာမေရယ-
မဇ္ဇပမာဒဋ္ဌာနာ ဝိရမန္တဿ၊ ယာ တသ္မိံ သမယေ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ
အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏီ အင်္ဂါရိယာ အကရဏံ အနဇ္ဈာပတ္တိ

ဝေလာအနတိက္ကမော သေတုဃာတော၊ ဣဒံ ဂုစ္စတိ သုရာမေရယမဇ္ဇပမာဒ-
ဌာနာ ဝေရမဏီ သိက္ခာပဒံ။ အဝသေသာ ဓမ္မာ ဝေရမဏီယာ သမ္ပယုတ္တာ။ပ။
အဝသေသာ ဓမ္မာ စေတနာယ သမ္ပယုတ္တာ။ပ။ ဖဿော။ပ။ ပဂ္ဂါဟော
အဝိက္ခေပေါ၊ ဣဒံ ဂုစ္စတိ သုရာမေရယမဇ္ဇပမာဒဌာနာ ဝေရမဏီ သိက္ခာပဒံ။

၇၁၂။ ကတမေ ဓမ္မာ သိက္ခာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ သိက္ခာ။

ကတမေ ဓမ္မာ သိက္ခာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ
ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။
သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ
သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ
ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာ-
သဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ ဝါ
ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ သိက္ခာ။

၇၁၃။ ကတမေ ဓမ္မာ သိက္ခာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ
ဘာဝေတိ။ပ။ အရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ။ပ။ လောကုတ္တရံ ဈာနံ
ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ
ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ
ဒန္တာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊
ဣမေ ဓမ္မာ သိက္ခာ။

အဘိဓမ္မဘာဇနီယံ။

၂-ဗညာဗုဒ္ဓက

၇၁၄။ ပဉ္စ သိက္ခာပဒါနိ ပါဏာတိပါတာ ဝေရမဏီ သိက္ခာပဒံ၊ အဒိန္နာ-
ဒါနာ ဝေရမဏီ သိက္ခာပဒံ၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏီ သိက္ခာပဒံ၊ မုသာ-
ဝါဒါ ဝေရမဏီ သိက္ခာပဒံ၊ သုရာမေရယမဇ္ဇပမာဒဌာနာ ဝေရမဏီ သိက္ခာပဒံ။

၇၁၅။ ပဉ္စန္ဒံ သိက္ခာပဒါနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

ခ-ဇိက

၇၁၆။ ကုသလာယေဝ။ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ ဝိပါကဓမ္မဓမ္မာ၊ အနုပါဒိန္နုပါဒါနိယာ၊ အသံကိလိဋ္ဌသံကိလေသိကာ၊ သဝိတက္ကသဝိစာရာ၊ သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ။

နေဝ ဒဿနေန နဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန နဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ အာစယဂါမိနေ၊ နေဝသေက္ခနာသေက္ခာ၊ ပရိတ္တာ၊ ပရိတ္တာရမ္မဏာ၊ မဇ္ဈိမာ၊ အနိယတာ၊ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဝိပတိနေ”တိပိ၊ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနေ”တိ၊ သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ၊ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တ-ဗဟိဒ္ဓါ၊ ဗဟိဒ္ဓါရမ္မဏာ၊ အနိဒဿနအပ္ပဋိဃာ။

၂-ဒုက

၇၁၇။ န ဟေတု သဟေတုကာ၊ ဟေတုသမ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ “ဟေတု စေဝ သဟေတုကာ စာ”တိ၊ သဟေတုကာ စေဝ န စ ဟေတု၊ န ဝတ္တဗ္ဗာ “ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စာ”တိ၊ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတု၊ န ဟေတုသဟေတုကာ၊ သပ္ပစ္စယာ၊ သင်္ခတာ၊ အနိဒဿနာ၊ အပ္ပဋိဃာ၊ အရူပါ၊ လောကိယာ၊ ဧကနစိ ဝိညေယျာ၊ ဧကနစိ န ဝိညေယျာ။

နော အာသဝါ၊ သာသဝါ၊ အာသဝဝိပ္ပယုတ္တာ၊ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သာသဝါ စေဝ နော စ အာသဝါ၊ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ၊ အာသဝဝိပ္ပယုတ္တာ သာသဝါ၊ နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နီဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္မဏာ၊ နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊

စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တသဟဘုနော၊ စိတ္တာနုပရိဝတ္တိနော၊ စိတ္တ-
သံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာနု-
ပရိဝတ္တိနော၊ ဗာဟိရာ၊ နော ဥပါဒါ၊ အနုပါဒိန္နာ၊ နော ဥပါဒါနာ။ပ။ နော
ကိလေသာ။ပ။

န ဒဿနေန ပဟာတဗ္ဗာ၊ န ဘာဝနာယပဟာတဗ္ဗာ၊ န ဒဿနေန ပဟာတဗ္ဗ-
ဟေတုကာ၊ န ဘာဝနာယပဟာတဗ္ဗဟေတုကာ၊ သဝိတက္ကာ၊ သဝိစာရာ၊ သိယာ
သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ၊ သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟ-
ဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ၊ သိယာ ဥပေက္ခာ-
သဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ၊ ကာမာဝစရာ၊ န ရူပါဝစရာ၊
န အရူပါဝစရာ၊ ပရိယာပန္နာ၊ အနိယျာနိကာ၊ အနိယတာ၊ သဥတ္တရာ၊
အရဏာတိ။

ပဉ္စာပုစ္ဆကံ။

သိက္ခာပဒဝိဘင်္ဂါ နိဋ္ဌိတော။

၁၅-ပဋိသန္တိဒါဝိဘင်္ဂ

၁-သုတ္တန္တဘာဇနိယ

၁-သင်္ဂဟဝါရ

၇၁၈။ စတသော ပဋိသန္တိဒါ၊ အတ္ထပဋိသန္တိဒါ ဓမ္မပဋိသန္တိဒါ နိရုတ္တိ-
ပဋိသန္တိဒါ ပဋိဘာနပဋိသန္တိဒါ။ အတ္ထေ ဉာဏံ အတ္ထပဋိသန္တိဒါ၊ ဓမ္မေ ဉာဏံ
ဓမ္မပဋိသန္တိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသန္တိဒါ၊ ဉာဏေသု
ဉာဏံ ပဋိဘာနပဋိသန္တိဒါ။ ။အယံ သင်္ဂဟဝါရော။

၂-သစ္စဝါရ

၇၁၉။ စတသော ပဋိသန္တိဒါ၊ အတ္ထပဋိသန္တိဒါ ဓမ္မပဋိသန္တိဒါ နိရုတ္တိ-
ပဋိသန္တိဒါ ပဋိဘာနပဋိသန္တိဒါ။ ဒုက္ခေ ဉာဏံ အတ္ထပဋိသန္တိဒါ၊ ဒုက္ခသမုဒယေ
ဉာဏံ ဓမ္မပဋိသန္တိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသန္တိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ
ပဋိပဒါယ ဉာဏံ ဓမ္မပဋိသန္တိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိ-
သန္တိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္တိဒါ။ ။အယံ သစ္စဝါရော။

၃-ဟေတုဝါရ

၇၂၀။ စတသော ပဋိသန္တိဒါ၊ အတ္ထပဋိသန္တိဒါ ဓမ္မပဋိသန္တိဒါ နိရုတ္တိ-
ပဋိသန္တိဒါ ပဋိဘာနပဋိသန္တိဒါ။ ဟေတုမိ ဉာဏံ ဓမ္မပဋိသန္တိဒါ၊ ဟေတုဖလေ
ဉာဏံ အတ္ထပဋိသန္တိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသန္တိဒါ၊
ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္တိဒါ။ ။အယံ ဟေတုဝါရော။

၄-ဓမ္မဝါရ

၇၂၁။ စတသော ပဋိသန္တိဒါ၊ အတ္ထပဋိသန္တိဒါ ဓမ္မပဋိသန္တိဒါ နိရုတ္တိ-
ပဋိသန္တိဒါ ပဋိဘာနပဋိသန္တိဒါ။ ယေ ဓမ္မာ ဇာတာ ဘူတာ သဇ္ဇာတာ နိဗ္ဗတ္တာ
အဘိနိဗ္ဗတ္တာ ပါတုဘူတာ၊ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသန္တိဒါ၊ ယမှာ ဓမ္မာ
တေ ဓမ္မာ ဇာတာ ဘူတာ သဇ္ဇာတာ နိဗ္ဗတ္တာ အဘိနိဗ္ဗတ္တာ ပါတုဘူတာ။

၁-ပဋိဘာဏပဋိသန္တိဒါ(သျှာ) ဧဝမုပရိပိ။

တေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသန္ဓိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ
နိရုတ္တိပဋိသန္ဓိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္ဓိဒါ။ ။အယံ ဓမ္မဝါရော။

၅-ပဋိစ္စသမုပ္ပါဒဝါရ

၇၂၂။ စတသော ပဋိသန္ဓိဒါ၊ အတ္တပဋိသန္ဓိဒါ ဓမ္မပဋိသန္ဓိဒါ နိရုတ္တိပဋိ-
သန္ဓိဒါ ပဋိဘာနပဋိသန္ဓိဒါ။ ဧရာမရဏေ ဉာဏံ အတ္တပဋိသန္ဓိဒါ၊ ဧရာမရဏ-
သမုဒယေ ဉာဏံ ဓမ္မပဋိသန္ဓိဒါ၊ ဧရာမရဏနိရောဓေ ဉာဏံ အတ္တပဋိသန္ဓိဒါ၊
ဧရာမရဏနိရောဓဂေါဓိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသန္ဓိဒါ၊ တတြ ဓမ္မနိရုတ္တာ-
ဘိလာပေ ဉာဏံ နိရုတ္တိပဋိသန္ဓိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္ဓိဒါ။

၇၂၃။ စတသော ပဋိသန္ဓိဒါ၊ အတ္တပဋိသန္ဓိဒါ ဓမ္မပဋိသန္ဓိဒါ နိရုတ္တိ-
ပဋိသန္ဓိဒါ ပဋိဘာနပဋိသန္ဓိဒါ။ ဇာတိယာ ဉာဏံ။ပ။ ဘဝေ ဉာဏံ။ပ။
ဥပါဒါနေ ဉာဏံ။ပ။ တဏှာယ ဉာဏံ။ပ။ ဝေဒနာယ ဉာဏံ။ပ။ ဖဿေ
ဉာဏံ။ပ။ သဠာယတနေ ဉာဏံ။ပ။ နာမရူပေ ဉာဏံ။ပ။ ဝိညာဏေ ဉာဏံ။ပ။
သင်္ခါရေသု ဉာဏံ အတ္တပဋိသန္ဓိဒါ။ သင်္ခါရသမုဒယေ ဉာဏံ ဓမ္မပဋိသန္ဓိဒါ၊
သင်္ခါရနိရောဓေ ဉာဏံ အတ္တပဋိသန္ဓိဒါ၊ သင်္ခါရနိရောဓဂေါဓိနိယာ ပဋိပဒါယ
ဉာဏံ ဓမ္မပဋိသန္ဓိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသန္ဓိဒါ၊
ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္ဓိဒါ။ ။အယံ ပဋိစ္စသမုပ္ပါဒဝါရော။

၆-ပရိယတ္တိဝါရ

၇၂၄။ စတသော ပဋိသန္ဓိဒါ၊ အတ္တပဋိသန္ဓိဒါ ဓမ္မပဋိသန္ဓိဒါ နိရုတ္တိ-
ပဋိသန္ဓိဒါ ပဋိဘာနပဋိသန္ဓိဒါ။

တတ္ထ ကတမာ ဓမ္မပဋိသန္ဓိဒါ၊ ဣဓ ဘိက္ခု ဓမ္မံ ဇာနာတိ၊ သုတ္တံ၊
ဂေယျံ၊ ဝေယျာကရဏံ၊ ဂါထံ၊ ဥဒါနံ၊ ဣတိဝုတ္တကံ၊ ဇာတကံ၊ အပ္ပတဓမ္မံ၊
ဝေဒလ္လံ၊ အယံ ဝုစ္စတိ ဓမ္မပဋိသန္ဓိဒါ။ သော တဿ တဿေဝ ဘာသိတဿ
အတ္တံ ဇာနာတိ “အယံ ဣမဿ ဘာသိတဿ အတ္ထော၊ အယံ ဣမဿ
ဘာသိတဿ အတ္ထော”တိ၊ အယံ ဝုစ္စတိ အတ္တပဋိသန္ဓိဒါ၊ တတြ ဓမ္မနိရုတ္တာ-
ဘိလာပေ ဉာဏံ နိရုတ္တိပဋိသန္ဓိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသန္ဓိဒါ။ ။
အယံ ပရိယတ္တိဝါရော။

သုတ္တန္တဘာဇနီယံ။

၂-အဘိဓမ္မဘာဇနိယ

၁-ကုသလဝါရ

၇၂၅။ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဟ္တ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မ-
ပဋိသမ္ဘိဒါ၊ တေသံ ဝိပါကေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ
ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊
ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထ-
ဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၂၆။ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ
စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။
သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဉာဏဝိပ္ပယုတ္တံ
သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ
ဉာဏသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ။ပ။
ဥပေက္ခာသဟဂတံ ဉာဏဝိပ္ပယုတ္တံ သသင်္ခါရေန ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ
ဝါ ယံ ယံ ဝါ ပနာရဟ္တ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တေသံ
ဝိပါကေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ
ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန
တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ
ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၂၇။ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ
 ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္တေ ဝိဟရတိ ပထဝီကသိဏံ၊
 တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ
 ကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တေသံ ဝိပါဏေ ဉာဏံ
 အတ္တပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ
 ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ
 ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ
 ပဋိဘာနပဋိသမ္ဘိဒါ။

၇၂၈။ စတသော ပဋိသမ္ဘိဒါ၊ အတ္တပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
 ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ အရူပပပတ္တိယာ မဂ္ဂံ
 ဘာဝေတိ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာ-
 ယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပန္တေ
 ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ
 ဓမ္မာ ကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တေသံ ဝိပါဏေ ဉာဏံ
 အတ္တပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ
 ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ
 ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ
 ပဋိဘာနပဋိသမ္ဘိဒါ။

၇၂၉။ စတသော ပဋိသမ္ဘိဒါ၊ အတ္တပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ
 ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ
 နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ ပတ္တိယာ
 ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပန္တေ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ၊
 တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ
 ကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တေသံ ဝိပါဏေ ဉာဏံ
 အတ္တပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ
 ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ
 ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ
 ပဋိဘာနပဋိသမ္ဘိဒါ။

၂-အကုသလဝါရ

၇၃၀။ စတသော ပဋိသမ္ဘိဒါ၊ အတ္တပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ
ဟောတိ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။ ဓမ္မာရမ္မဏံ
ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
ဟောတိ၊ ဣမေ ဓမ္မာ အကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊
တေသံ ဝိပါကေ ဉာဏံ အတ္တပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ
ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန
ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ
ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၁။ စတသော ပဋိသမ္ဘိဒါ၊ အတ္တပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အကုသလာ၊ ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ
သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ သသင်္ခါရေန။ပ။ သောမနဿသဟဂတံ
ဒိဋ္ဌိဂတဝိပ္ပယုတ္တံ။ပ။ သောမနဿသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။
ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ
သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ
ဒိဋ္ဌိဂတဝိပ္ပယုတ္တံ သသင်္ခါရေန။ပ။ ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ။ပ။
ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတံ
ဝိစိကိစ္ဆာသမ္ပယုတ္တံ။ပ။ ဥပေက္ခာသဟဂတံ ဥဒ္ဒစ္စသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ။ပ။
ဓမ္မာရမ္မဏံ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ အကုသလာ။ ဣမေသု ဓမ္မေသု ဉာဏံ
ဓမ္မပဋိသမ္ဘိဒါ၊ တေသံ ဝိပါကေ ဉာဏံ အတ္တပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ
တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိ-
သမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒ-
မတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၃-ဝိပါကဝါရ

၇၃၂။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန-
ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ
ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ
ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ
ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဥပေက္ခာ
ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊
ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စ-
သမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ
အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ
ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ
ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ
ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၃။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန-
ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသ-
လဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သောတဝိညာဏံ ဥပ္ပန္နံ
ဟောတိ ဥပေက္ခာသဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ
ဥပေက္ခာသဟဂတံ ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ-
သဟဂတံ ရသာရမ္မဏံ။ပ။ ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ သုခသဟဂတံ
ဖောဋ္ဌဗ္ဗာရမ္မဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ
ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ သုခံ ဟောတိ၊ စိတ္တဿေကဂ္ဂတာ
ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ သုခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ
ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ
အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ
တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိ-
ပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ
ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၄။ တိဿော ပဋိသမ္ဘိဒါ။ပ။ ပဋိဘာနပဋိသမ္ဘိဒါ။ ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ဥပေက္ခာ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၅။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန-
ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ဝီတိ ဟောတိ၊ သုခံ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ သောမနဿိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိ-
ပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၆။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန-
ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု

ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ
 ယံ ယံ ဝါ ပနာရဟ္မ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊
 သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊
 ဝိစာရော ဟောတိ၊ ဥပေက္ခာ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ
 ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ
 ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု
 ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊
 တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ
 ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု
 ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၇။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန-
 ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ကာမာဝစရဿ
 ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဝိညာဏဓာတု
 ဥပ္ပန္နာ ဟောတိ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ သောမနဿ-
 သဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ သောမနဿသဟဂတာ ဉာဏ-
 ဝိပ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။
 ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ
 သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ
 ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ ယံ ယံ ဝါ
 ပနာရဟ္မ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ
 ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ
 တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိ-
 ပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ
 ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၈။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိ-
 ဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ
 ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊
 တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ

ကုသလာ။ တဿေဝ ရူပါဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ
 ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ပထဝီကသိဏံ၊
 တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ
 အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ
 တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိ-
 ပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ
 ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၃၉။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိ-
 ဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အရူပပပတ္တိယာ
 မဂ္ဂံ ဘာဝေတိ သဗ္ဗဿော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာ-
 နာသညာယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ
 ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ
 ဟောတိ၊ ဣမေ ဓမ္မာ ကုသလာ။ တဿေဝ အရူပါဝစရဿ ကုသလဿ
 ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ သဗ္ဗဿော အာကိဉ္ဇညာ-
 ယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနသညာသဟဂတံ သုခဿ စ
 ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော
 ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု
 ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊
 တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ
 ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု
 ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၀။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိ-
 ဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ
 ဘာဝေတိ နိယျာနိကံ အပစယဂါမိံ ဒိဋ္ဌိဂတာနံ ပဟာနာယ ပဌမာယ ဘူမိယာ
 ပတ္တိယာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ ဒုက္ခပဋိပဒံ
 ဒန္ဓာဘိညံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊
 ဣမေ ဓမ္မာ ကုသလာ။ တဿေဝ လောကုတ္တရဿ ကုသလဿ ကမ္မဿ
 ကတတ္တာ ဘာဝိတတ္တာ ဝိပါကံ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇေ

ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္တာဘိညံ သုညတံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။
 အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ
 အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ
 ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ
 ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ
 ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၁။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိ-
 ဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ
 ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ-
 သဟဂတံ သဒ္ဓါရမ္မဏံ။ပ။ သောတဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ-
 သဟဂတံ သဒ္ဓါရမ္မဏံ။ပ။ ဃာနဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ
 ဂန္ဓာရမ္မဏံ။ပ။ ဇိဝှိဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရသာရမ္မဏံ။ပ။
 ကာယဝိညာဏံ ဥပ္ပန္နံ ဟောတိ ဒုက္ခသဟဂတံ ဖောဋ္ဌဗ္ဗာရမ္မဏံ၊ တသ္မိံ သမယေ
 ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊
 စိတ္တံ ဟောတိ၊ ဒုက္ခံ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊
 ဒုက္ခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေဝိ
 အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု
 ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ
 ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန
 တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ
 ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၂။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိ-
 ဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ အကုသလဿ ကမ္မဿ
 ကတတ္တာ ဥပစိတတ္တာ ဝိပါကာ မနောဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာ-
 သဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ။ပ။ မနောဝိညာဏ-
 ဓာတု ဥပ္ပန္နာ ဟောတိ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ
 ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊
 သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊

ဝိစာရော ဟောတိ၊ ဥပေက္ခာ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိ- ပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၄-ကိရိယဝါရ

၇၄၃။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန- ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ မနောဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ ဥပေက္ခာ- သဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ဥပေက္ခာ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၄။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာန- ပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သောမနဿသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ။ပ။ မနော- ဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ။ပ။ ဓမ္မာရမ္မဏာ ဝါ

ယံ ယံ ဝါ ပနာရဗ္ဗ၊ တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ၊ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ဥပေက္ခာ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ၊ ဝီရိယိန္ဒြိယံ ဟောတိ၊ သမာဓိန္ဒြိယံ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ ဥပေက္ခိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယေ ဝါ ပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၅။ တိဿော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

ကတမေ ဓမ္မာ အဗျာကတာ၊ ယသ္မိံ သမယေ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကိရိယာ နေဝ ကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ သောမနဿသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏသမ္ပယုတ္တာ သသင်္ခါရေန။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ။ပ။ ဥပေက္ခာသဟဂတာ ဉာဏဝိပ္ပယုတ္တာ သသင်္ခါရေန။ပ။ ရူပါဝစရံ ဈာနံ ဘာဓေတိ။ပ။ အရူပါဝစရံ ဈာနံ ဘာဓေတိ ကိရိယံ နေဝ ကုသလံ နာကုသလံ န စ ကမ္မဝိပါကံ ဒိဋ္ဌဓမ္မသုခဝိဟာရံ။ပ။ သဗ္ဗသော အာကိဉ္ဇညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနသညာသဟဂတံ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ပ။ အဝိက္ခေပေါ ဟောတိ၊ ဣမေ ဓမ္မာ အဗျာကတာ။ ဣမေသု ဓမ္မေသု ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ယာယ နိရုတ္တိယာ တေသံ ဓမ္မာနံ ပညတ္တိံ ဟောတိ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ယေန ဉာဏေန တာနိ ဉာဏာနိ ဇာနာတိ “ဣမာနိ ဉာဏာနိ ဣဒမတ္ထဇောတကာနိ”တိ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၆။ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။ တိဿော ပဋိသမ္ဘိဒါ ကာမာဝစရကုသလတော

စတုသု ဉာဏသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု၊ ကိရိယတော စတုသု ဉာဏ-
သမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ။ အတ္ထပဋိသမ္ဘိဒါ ဧတေသု စေဝ ဥပ္ပဇ္ဇတိ၊
စတုသု မဂ္ဂေသု စတုသု ဖလေသု စ ဥပ္ပဇ္ဇတိ။

အဘိဓမ္မဘာဇနီယံ။

၃-ပဉ္စာပုစ္ဆက

၇၄၇။ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိ-
ပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။

၇၄၈။ စတုန္နံ ပဋိသမ္ဘိဒါနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ
အဗျာကတာ။ပ။ ကတိ သရဏာ၊ ကတိ အရဏာ။

၁-တိက

၇၄၉။ သိယာ ကုသလာ၊ သိယာ အဗျာကတာ၊ သိယာ သုခါယ ဝေဒနာယ
သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ တိသော
ပဋိသမ္ဘိဒါ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝိပါကနိပါကဓမ္မဓမ္မာ၊
အတ္ထပဋိသမ္ဘိဒါ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝ-
ဝိပါကနိပါကဓမ္မဓမ္မာ။ တိသော ပဋိသမ္ဘိဒါ အနုပါဒိန္နုပါဒါနိယာ။
အတ္ထပဋိသမ္ဘိဒါ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါ-
နိယာ။ တိသော ပဋိသမ္ဘိဒါ အသံကိလိဋ္ဌအသံကိလေသိကာ။ အတ္ထပဋိသမ္ဘိဒါ
သိယာ အသံကိလိဋ္ဌသံကိလေသိကာ၊ သိယာ အသံကိလိဋ္ဌအသံကိလေသိကာ။

တိသော ပဋိသမ္ဘိဒါ သဝိတက္ကသဝိစာရာ။ အတ္ထပဋိသမ္ဘိဒါ သိယာ
သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရာမတ္တာ၊ သိယာ အဝိတက္ကသဝိစာရာ၊
သိယာ ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ၊
နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ
ပဟာတဗ္ဗဟေတုကာ။

တိသော ပဋိသမ္ဘိဒါ သိယာ အာစယဂါမိနော၊ သိယာ နေဝါစယဂါမိ-
နာပစယဂါမိနော။ အတ္ထပဋိသမ္ဘိဒါ သိယာ အာစယဂါမိနီ၊ သိယာ အပစယ-
ဂါမိနီ၊ သိယာ နေဝါစယဂါမိနာပစယဂါမိနီ။

တိဿော ပဋိသန္တိဒါ နေဝသေက္ခနာသေက္ခာ။ အတ္ထပဋိသန္တိဒါ သိယာ သေက္ခာ၊ သိယာ အသေက္ခာ၊ သိယာ နေဝသေက္ခနာသေက္ခာ။ တိဿော ပဋိသန္တိဒါ ပရိတ္တာ။ အတ္ထပဋိသန္တိဒါ သိယာ ပရိတ္တာ၊ သိယာ အပ္ပမာဏာ။ နိရုတ္တိပဋိသန္တိဒါ ပရိတ္တာရမ္မဏာ။ တိဿော ပဋိသန္တိဒါ သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ။

တိဿော ပဋိသန္တိဒါ မဇ္ဈိမာ။ အတ္ထပဋိသန္တိဒါ သိယာ မဇ္ဈိမာ၊ သိယာ ပဏီတာ။ တိဿော ပဋိသန္တိဒါ အနိယတာ။ အတ္ထပဋိသန္တိဒါ သိယာ သမ္မတ္တနိယတာ၊ သိယာ အနိယတာ။ နိရုတ္တိပဋိသန္တိဒါ န ဝတ္တဗ္ဗာ “မဂ္ဂါ-ရမ္မဏာ”တိပိ၊ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနီ”တိပိ။ အတ္ထပဋိသန္တိဒါ န မဂ္ဂါရမ္မဏာ၊ သိယာ မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနီ၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂဟေတုကာ”တိပိ၊ “မဂ္ဂါဓိပတိနီ”တိပိ။ ဒွေ ပဋိသန္တိဒါ သိယာ မဂ္ဂါ-ရမ္မဏာ၊ န မဂ္ဂဟေတုကာ၊ သိယာ မဂ္ဂါဓိပတိနော၊ သိယာ န ဝတ္တဗ္ဗာ “မဂ္ဂါရမ္မဏာ”တိပိ၊ “မဂ္ဂါဓိပတိနော”တိပိ။

တိဿော ပဋိသန္တိဒါ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ “ဥပ္ပါဒိနော”တိ။ အတ္ထပဋိသန္တိဒါ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ သိယာ ဥပ္ပါဒိနီ၊ သိယာ အတိတာ၊ သိယာ အနာဂတာ၊ သိယာ ပစ္စုပ္ပန္နာ။ နိရုတ္တိ-ပဋိသန္တိဒါ ပစ္စုပ္ပန္နာရမ္မဏာ။ ဒွေ ပဋိသန္တိဒါ သိယာ အတိတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ။ အတ္ထပဋိသန္တိဒါ သိယာ အတိတာရမ္မဏာ၊ သိယာ အနာဂတာရမ္မဏာ၊ သိယာ ပစ္စုပ္ပန္နာရမ္မဏာ၊ သိယာ န ဝတ္တဗ္ဗာ “အတိတာရမ္မဏာ”တိပိ၊ “အနာဂတာရမ္မဏာ”တိပိ၊ “ပစ္စုပ္ပန္နာရမ္မဏာ”တိပိ၊ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ အဇ္ဈတ္တဗဟိဒ္ဓါ။ နိရုတ္တိပဋိသန္တိဒါ ဗဟိဒ္ဓါရမ္မဏာ။ တိဿော ပဋိသန္တိဒါ သိယာ အဇ္ဈတ္တာရမ္မဏာ၊ သိယာ ဗဟိဒ္ဓါရမ္မဏာ၊ သိယာ အဇ္ဈတ္တ-ဗဟိဒ္ဓါရမ္မဏာ၊ အနိဒဿနအပ္ပဋိယာ။

၂-ဒုက

၇၅၀။ ဟေတု၊ သဟေတုကာ၊ ဟေတုသမ္ပယုတ္တာ၊ ဟေတု စေဝ သဟေတုကာ စ၊ ဟေတု စေဝ ဟေတုသမ္ပယုတ္တာ စ၊ န ဝတ္တဗ္ဗာ “နဟေတု-သဟေတုကာ”တိပိ၊ “နဟေတုအဟေတုကာ”တိပိ။

သပ္ပစ္စယာ၊ သင်္ခိတာ၊ အနိဒဿနာ၊ အပ္ပဋ္ဌိဃာ၊ အရူပါ။ တိဿော ပဋိသန္တိဒါ လောကိယာ။ အတ္ထပဋိသန္တိဒါ သိယာ လောကိယာ၊ သိယာ လောကုတ္တရာ၊ ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။

နော အာသဝါ။ တိဿော ပဋိသန္တိဒါ သာသဝါ။ အတ္ထပဋိသန္တိဒါ သိယာ သာသဝါ၊ သိယာ အနာသဝါ၊ အာသဝဝိပ္ပယုတ္တာ။ တိဿော ပဋိသန္တိဒါ န ဝတ္တဗ္ဗာ “အာသဝါ စေဝ သာသဝါ စာ”တိ၊ သာသဝါ စေဝ နော စ အာသဝါ။ အတ္ထပဋိသန္တိဒါ န ဝတ္တဗ္ဗာ “အာသဝေါ” စေဝ သာသဝါ စာ”တိ၊ သိယာ သာသဝါ စေဝ နော စ အာသဝေါ၊ သိယာ န ဝတ္တဗ္ဗာ “သာသဝါ စေဝ နော စ အာသဝေါ”တိ၊ န ဝတ္တဗ္ဗာ “အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စာ”တိပိ၊ “အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ”တိပိ။ တိဿော ပဋိသန္တိဒါ အာသဝဝိပ္ပယုတ္တာ သာသဝါ။ အတ္ထပဋိသန္တိဒါ သိယာ အာသဝဝိပ္ပယုတ္တာ သာသဝါ၊ သိယာ အာသဝဝိပ္ပယုတ္တာ အနာသဝါ။

နော သံယောဇနာ။ပ။ နော ဂန္ထာ။ပ။ နော ဩဃာ။ပ။ နော ယောဂါ။ပ။ နော နိဝရဏာ။ပ။ နော ပရာမာသာ။ပ။ သာရမ္ပဏာ၊ နော စိတ္တာ၊ စေတသိကာ၊ စိတ္တသမ္ပယုတ္တာ၊ စိတ္တသံသဋ္ဌာ၊ စိတ္တသမုဋ္ဌာနာ၊ စိတ္တ-သဟဘုဏော၊ စိတ္တာနုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ စိတ္တသံသဋ္ဌသမုဋ္ဌာန-သဟဘုဏော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော၊ ဗာဟိရာ၊ နော ဥပါဒါ၊ အနုပါဒိန္နာ။

နော ဥပါဒါနာ။ပ။ နော ကိလေသာ။ပ။ န ဒဿနေန ပဟာတဗ္ဗာ၊ န ဘာဝနာယ ပဟာတဗ္ဗာ၊ န ဒဿနေန ပဟာတဗ္ဗဟေတုကာ၊ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ။ တိဿော ပဋိသန္တိဒါ သဝိတက္ကာ။ အတ္ထပဋိသန္တိဒါ သိယာ သဝိတက္ကာ၊ သိယာ အဝိတက္ကာ။ တိဿော ပဋိသန္တိဒါ သဝိစာရာ။ အတ္ထပဋိသန္တိဒါ သိယာ သဝိစာရာ၊ သိယာ အဝိစာရာ၊ သိယာ သပ္ပိတိကာ၊ သိယာ အပ္ပိတိကာ၊ သိယာ ပီတိသဟဂတာ၊ သိယာ န ပီတိသဟဂတာ၊ သိယာ သုခသဟဂတာ၊ သိယာ န သုခသဟဂတာ၊ သိယာ ဥပေက္ခာသဟဂတာ၊ သိယာ န ဥပေက္ခာသဟဂတာ။ တိဿော ပဋိသန္တိဒါ ကာမာဝစရာ။ အတ္ထ-ပဋိသန္တိဒါ သိယာ ကာမာဝစရာ၊ သိယာ န ကာမာဝစရာ န ရူပါဝစရာ န

၁-အာသဝါ (သိ) ဓာတုဝိဘင်္ဂ ပန ပါဌနာနတ္တံ နတ္ထိ။

အရူပါဝစရာ။ တိဿော ပဋိသမ္ဘိဒါ ပရိယာပန္နာ။ အတ္ထပဋိသမ္ဘိဒါ သိယာ
 ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။ တိဿော ပဋိသမ္ဘိဒါ အနိယျာနိကာ၊
 အတ္ထပဋိသမ္ဘိဒါ သိယာ နိယျာနိကာ၊ သိယာ အနိယျာနိကာ။ တိဿော
 ပဋိသမ္ဘိဒါ အနိယတာ။ အတ္ထပဋိသမ္ဘိဒါ သိယာ နိယတာ၊ သိယာ အနိယတာ။
 တိဿော ပဋိသမ္ဘိဒါ သဉ္ဇတ္တရာ။ အတ္ထပဋိသမ္ဘိဒါ သိယာ သဉ္ဇတ္တရာ၊ သိယာ
 အနုတ္တရာ၊ အရဏာတိ။

ပဉ္စာပုစ္ဆကံ။

ပဋိသမ္ဘိဒါဝိဘင်္ဂေါ နိဋ္ဌိတော။

၁၆ - ဉာဏဝိဘင်္ဂ

၁ - ဧကကမာဓိကာ

၇၅၁။ ဧကဝိဓေန ဉာဏဝတ္ထု—ပဉ္စ ဝိညာဏာ န ဟေတူ၊ အဟေတုကာ၊ ဟေတုဝိပ္ပယုတ္တာ၊ သပ္ပစ္စယာ၊ သင်္ခတာ၊ အရူပါ၊ လောကီယာ၊ သာသဝါ၊ သံယောဇနိယာ၊ ဂန္ထနိယာ၊ ဩဃနိယာ၊ ယောဂနိယာ၊ နီဝရဏိယာ၊ ပရာမဋ္ဌာ၊ ဥပါဒါနိယာ၊ သံကိလေသိကာ၊ အဗျာကတာ၊ သာရမ္ပဏာ၊ အစေတသိကာ၊ ဝိပါကာ၊ ဥပါဒိန္နုပါဒါနိယာ၊ အသံကိလိဋ္ဌသံကိလေသိကာ၊ န သဝိတက္က-သဝိစာရာ၊ န အဝိတက္ကဝိစာရမတ္တာ၊ အဝိတက္ကအဝိစာရာ၊ န ပီတိသဟဂတာ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ၊ နေဝါစယဂါမိနာပစယဂါမိနော၊ နေဝသေက္ခနာ-သေက္ခာ၊ ပရိတ္တာ၊ ကာမာဝစရာ၊ န ရူပါဝစရာ၊ န အရူပါဝစရာ၊ ပရိယာပန္နာ၊ နော အပရိယာပန္နာ၊ အနိယတာ၊ အနိယျာနိကာ။

ဥပ္ပန္နဝတ္ထုကာ၊ ဥပ္ပန္နာရမ္ပဏာ၊ ပုရေဇာတဝတ္ထုကာ၊ ပုရေဇာတာရမ္ပဏာ၊ အဇ္ဈတ္တိကဝတ္ထုကာ၊ ဗာဟိရာရမ္ပဏာ၊ အသမ္ဘိန္နဝတ္ထုကာ၊ အသမ္ဘိန္နာရမ္ပဏာ၊ နာနာဝတ္ထုကာ၊ နာနာရမ္ပဏာ၊ န အညမညဿ ဂေါစရဝိသယံ ပစ္စနဘောန္တိ၊ န အသမန္နာဟာရာ ဥပ္ပဇ္ဇန္တိ၊ န အမနသိကာရာ ဥပ္ပဇ္ဇန္တိ၊ န အဗ္ဗောကိဏ္ဏာ ဥပ္ပဇ္ဇန္တိ၊ န အပုပ္ဖံ အစရိမံ ဥပ္ပဇ္ဇန္တိ၊ န အညမညဿ သမနန္တရာ ဥပ္ပဇ္ဇန္တိ။

ပဉ္စ ဝိညာဏာ အနာဘောဂါ၊ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ^၁ ဓမ္မံ ပဋိဝိဇာ-နာတိ အညတြ အဘိနိပါတမတ္တာ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ၊ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ၊ ပဉ္စဟိ ဝိညာဏေဟိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ၊ ပဉ္စဟိ ဝိညာဏေဟိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ၊ ပဉ္စဟိ ဝိညာဏေဟိ န သမာပဇ္ဇတိ န ဝုဋ္ဌာတိ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န သမာပဇ္ဇတိ န ဝုဋ္ဌာတိ၊ ပဉ္စဟိ ဝိညာဏေဟိ န စဝတိ န ဥပ္ပဇ္ဇတိ၊ ပဉ္စန္ဒ ဝိညာဏာနံ သမနန္တရာပိ န စဝတိ န ဥပ္ပဇ္ဇတိ၊ ပဉ္စဟိ ဝိညာဏေဟိ န သုပတိ

န ပဋိပုဇ္ဈတိ န သုပိနံ ပဿတိ၊ ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န သုပတိ န ပဋိပုဇ္ဈတိ န သုပိနံ ပဿတိ၊ ယာဏာဝကဝတ္ထုဝိဘာဝနာ ပညာ။ ဧဝံ ဧက-
ဝိဓေန ဉာဏဝတ္ထု။

၂-ဒုကမာတိကာ

၇၅၂။ ဒုဝိဓေန ဉာဏဝတ္ထု—လောကီယာ ပညာ၊ လောကုတ္တရာ ပညာ။
ကေနစိ ဝိညေယျာ ပညာ၊ ကေနစိ န ဝိညေယျာ ပညာ။ သာသဝါ ပညာ၊
အနာသဝါ ပညာ။ အာသဝဝိပ္ပယုတ္တာ သာသဝါ ပညာ၊ အာသဝဝိပ္ပယုတ္တာ
အနာသဝါ ပညာ။ သံယောဇနီယာ ပညာ၊ အသံယောဇနီယာ ပညာ။
သံယောဇနဝိပ္ပယုတ္တာ သံယောဇနီယာ ပညာ၊ သံယောဇနဝိပ္ပယုတ္တာ အသံ-
ယောဇနီယာ ပညာ။ ဂန္ထနီယာ ပညာ၊ အဂန္ထနီယာ ပညာ။ ဂန္ထဝိပ္ပယုတ္တာ
ဂန္ထနီယာ ပညာ၊ ဂန္ထဝိပ္ပယုတ္တာ အဂန္ထနီယာ ပညာ။

ဩဃနီယာ ပညာ၊ အနောဃနီယာ ပညာ။ ဩဃဝိပ္ပယုတ္တာ ဩဃနီယာ
ပညာ၊ ဩဃဝိပ္ပယုတ္တာ အနောဃနီယာ ပညာ။ ယောဂနီယာ ပညာ၊
အယောဂနီယာ ပညာ။ ယောဂဝိပ္ပယုတ္တာ ယောဂနီယာ ပညာ၊ ယောဂဝိပ္ပ-
ယုတ္တာ အယောဂနီယာ ပညာ။ နီဝရဏီယာ ပညာ၊ အနီဝရဏီယာ ပညာ။
နီဝရဏဝိပ္ပယုတ္တာ နီဝရဏီယာ ပညာ၊ နီဝရဏဝိပ္ပယုတ္တာ အနီဝရဏီယာ
ပညာ။ ပရာမဋ္ဌာ ပညာ၊ အပရာမဋ္ဌာ ပညာ။ ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာ
ပညာ၊ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ ပညာ။ ဥပါဒိန္နာ ပညာ၊ အနုပါဒိန္နာ
ပညာ။ ဥပါဒါနီယာ ပညာ၊ အနုပါဒါနီယာ ပညာ။ ဥပါဒါနဝိပ္ပယုတ္တာ
ဥပါဒါနီယာ ပညာ၊ ဥပါဒါနဝိပ္ပယုတ္တာ အနုပါဒါနီယာ ပညာ။

သံကိလေသိကာ ပညာ၊ အသံကိလေသိကာ ပညာ။ ကိလေသဝိပ္ပယုတ္တာ
သံကိလေသိကာ ပညာ၊ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ ပညာ။
သဝိတက္ကာ ပညာ၊ အဝိတက္ကာ ပညာ။ သဝိစာရာ ပညာ၊ အဝိစာရာ ပညာ။
သပ္ပိတိကာ ပညာ၊ အပ္ပိတိကာ ပညာ။ ပီတိသဟဂတာ ပညာ၊ န ပီတိသဟဂတာ
ပညာ။ သုခသဟဂတာ ပညာ၊ န သုခသဟဂတာ ပညာ။ ဥပေက္ခာသဟဂတာ
ပညာ၊ န ဥပေက္ခာသဟဂတာ ပညာ။ ကာမာဝစရာ ပညာ၊ န ကာမာဝစရာ
ပညာ။ ရူပါဝစရာ ပညာ၊ န ရူပါဝစရာ ပညာ။ အရူပါဝစရာ ပညာ၊ န
အရူပါဝစရာ ပညာ။ ပရိယာပန္နာ ပညာ၊ အပရိယာပန္နာ ပညာ။ နိယျာနိကာ
ပညာ၊ အနိယျာနိကာ ပညာ။ နိယတာ ပညာ၊ အနိယတာ ပညာ။ သဉတ္တရာ

ပညာ၊ အနုတ္တရာ ပညာ။ အတ္ထဇာပိကာ ပညာ၊ ဇာပိတတ္တာ ပညာ။ ဧဝံ ဒုဝိဓေန ဉာဏဝတ္ထု။

၃-တိကမာတိကာ

၇၅၃။ တိဝိဓေန ဉာဏဝတ္ထု—စိန္တာမယာ ပညာ၊ သုတမယာ ပညာ၊ ဘာဝနာမယာ ပညာ။ ဒါနမယာ ပညာ၊ သီလမယာ ပညာ၊ ဘာဝနာမယာ ပညာ။ အဓိသီလေ ပညာ၊ အဓိစိတ္တေ ပညာ၊ အဓိပညာယ ပညာ။ အာယ-
ကောသလ္လံ၊ အပါယကောသလ္လံ၊ ဥပါယကောသလ္လံ။ ဝိပါကာ ပညာ၊ ဝိပါကဓမ္မဓမ္မာ ပညာ၊ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ ပညာ။ ဥပါဒိန္န-
ပါဒါနိယာ ပညာ၊ အနုပါဒိန္နပါဒါနိယာ ပညာ၊ အနုပါဒိန္နအနုပါဒါနိယာ ပညာ။ သဝိတက္ကသဝိစာရာ ပညာ၊ အဝိတက္ကသဝိစာရမတ္တာ ပညာ၊ အဝိတက္က-
အဝိစာရာ ပညာ။

ပီတိသဟဂတာ ပညာ၊ သုခသဟဂတာ ပညာ၊ ဥပေက္ခာသဟဂတာ ပညာ။ အာစယဂါမိနီ ပညာ၊ အပစယဂါမိနီ ပညာ၊ နေဝါစယဂါမိနာပစယ-
ဂါမိနီ ပညာ။ သေက္ခာ ပညာ၊ အသေက္ခာ ပညာ၊ နေဝသေက္ခနာသေက္ခာ ပညာ။ ပရိတ္တာ ပညာ၊ မဟဂ္ဂတာ ပညာ၊ အပ္ပမာဏာ ပညာ။ ပရိတ္တာရမ္မဏာ ပညာ၊ မဟဂ္ဂတာရမ္မဏာ ပညာ၊ အပ္ပမာဏာရမ္မဏာ ပညာ။ မဂ္ဂါရမ္မဏာ ပညာ၊ မဂ္ဂဟေတုကာ ပညာ၊ မဂ္ဂါမိပတိနီ ပညာ။ ဥပ္ပန္နာ ပညာ၊ အနုပ္ပန္နာ ပညာ၊ ဥပါဒိနီ ပညာ။ အတီတာ ပညာ၊ အနာဂတာ ပညာ၊ ပစ္စုပ္ပန္နာ ပညာ။ အတီတာရမ္မဏာ ပညာ၊ အနာဂတာရမ္မဏာ ပညာ၊ ပစ္စုပ္ပန္နာရမ္မဏာ ပညာ။ အဇ္ဈတ္တာ ပညာ၊ ဗဟိဒ္ဓါ ပညာ၊ အဇ္ဈတ္တဗဟိဒ္ဓါ ပညာ။ အဇ္ဈတ္တာ-
ရမ္မဏာ ပညာ၊ ဗဟိဒ္ဓါရမ္မဏာ ပညာ၊ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ ပညာ။

သဝိတက္ကသဝိစာရာ ပညာ အတ္ထိ ဝိပါကာ၊ အတ္ထိ ဝိပါကဓမ္မဓမ္မာ၊ အတ္ထိ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ အတ္ထိ ဥပါဒိန္နပါဒါနိယာ၊ အတ္ထိ အနုပါဒိန္န-
ပါဒါနိယာ၊ အတ္ထိ အနုပါဒိန္နအနုပါဒါနိယာ။ အတ္ထိ ပီတိသဟဂတာ၊ အတ္ထိ သုခသဟဂတာ၊ အတ္ထိ ဥပေက္ခာသဟဂတာ။ အတ္ထိ အာစယဂါမိနီ၊ အတ္ထိ အပစယဂါမိနီ၊ အတ္ထိ နေဝါစယဂါမိနာပစယဂါမိနီ။ အတ္ထိ သေက္ခာ၊ အတ္ထိ အသေက္ခာ၊ အတ္ထိ နေဝသေက္ခနာသေက္ခာ။ အတ္ထိ ပရိတ္တာ၊ အတ္ထိ မဟဂ္ဂတာ၊ အတ္ထိ အပ္ပမာဏာ။ အတ္ထိ ပရိတ္တာရမ္မဏာ၊ အတ္ထိ မဟဂ္ဂတာရမ္မဏာ၊ အတ္ထိ အပ္ပမာဏာရမ္မဏာ။ အတ္ထိ မဂ္ဂါရမ္မဏာ၊ အတ္ထိ မဂ္ဂဟေတုကာ၊ အတ္ထိ မဂ္ဂါမိပတိနီ။ အတ္ထိ ဥပ္ပန္နာ၊ အတ္ထိ အနုပ္ပန္နာ၊ အတ္ထိ ဥပါဒိနီ။ အတ္ထိ အတီတာ၊ အတ္ထိ

အနာဂတာ၊ အတ္တိ ပစ္စုပ္ပန္နာ။ အတ္တိ အတိတာရမ္မဏာ၊ အတ္တိ အနာဂတာ-
ရမ္မဏာ၊ အတ္တိ ပစ္စုပ္ပန္နာရမ္မဏာ။ အတ္တိ အဇ္ဈတ္တာ၊ အတ္တိ ဗဟိဒ္ဓါ၊ အတ္တိ
အဇ္ဈတ္တဗဟိဒ္ဓါ။ အတ္တိ အဇ္ဈတ္တာရမ္မဏာ၊ အတ္တိ ဗဟိဒ္ဓါရမ္မဏာ၊ အတ္တိ အဇ္ဈတ္တ-
ဗဟိဒ္ဓါရမ္မဏာ။

အဝိတက္ကဝိစာရမတ္တာ ပညာ အတ္တိ ဝိပါကာ၊ အတ္တိ ဝိပါကဓမ္မဓမ္မာ၊ အတ္တိ
နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ အတ္တိ ဥပါဒိန္နုပါဒါနိယာ၊ အတ္တိ အနုပါဒိန္နု-
ပါဒါနိယာ၊ အတ္တိ အနုပါဒိန္နုအနုပါဒါနိယာ။ အတ္တိ အာစယဂါမိနီ၊ အတ္တိ
အပစယဂါမိနီ၊ အတ္တိ နေဝါစယဂါမိနာပစယဂါမိနီ။ အတ္တိ သေက္ခာ၊ အတ္တိ
အသေက္ခာ၊ အတ္တိ နေဝသေက္ခနာသေက္ခာ။ အတ္တိ ဥပ္ပန္နာ၊ အတ္တိ အနုပ္ပန္နာ၊
အတ္တိ ဥပ္ပါဒိနီ။ အတ္တိ အတိတာ၊ အတ္တိ အနာဂတာ၊ အတ္တိ ပစ္စုပ္ပန္နာ။ အတ္တိ
အဇ္ဈတ္တာ၊ အတ္တိ ဗဟိဒ္ဓါ၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါ။

အဝိတက္ကအဝိစာရာ ပညာ အတ္တိ ဝိပါကာ၊ အတ္တိ ဝိပါကဓမ္မဓမ္မာ၊ အတ္တိ
နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ အတ္တိ ဥပါဒိန္နုပါဒါနိယာ၊ အတ္တိ အနုပါဒိန္နု-
ပါဒါနိယာ၊ အတ္တိ အနုပါဒိန္နုအနုပါဒါနိယာ။ အတ္တိ ဝိတိသဟဂတာ၊ အတ္တိ
သုခသဟဂတာ၊ အတ္တိ ဥပေက္ခာသဟဂတာ။ အတ္တိ အာစယဂါမိနီ၊ အတ္တိ
အပစယဂါမိနီ၊ အတ္တိ နေဝါစယဂါမိနာပစယဂါမိနီ။ အတ္တိ သေက္ခာ၊ အတ္တိ
အသေက္ခာ၊ အတ္တိ နေဝသေက္ခနာသေက္ခာ။ အတ္တိ ပရိတ္တာရမ္မဏာ၊ အတ္တိ
မဟဂ္ဂတာရမ္မဏာ၊ အတ္တိ အပ္ပမာဏာရမ္မဏာ။ အတ္တိ မဂ္ဂါရမ္မဏာ၊ အတ္တိ
မဂ္ဂဟေတုကာ၊ အတ္တိ မဂ္ဂါမိပတိနီ။ အတ္တိ ဥပ္ပန္နာ၊ အတ္တိ အနုပ္ပန္နာ၊ အတ္တိ
ဥပ္ပါဒိနီ။ အတ္တိ အတိတာ၊ အတ္တိ အနာဂတာ၊ အတ္တိ ပစ္စုပ္ပန္နာ။ အတ္တိ အတိတာ-
ရမ္မဏာ၊ အတ္တိ အနာဂတာရမ္မဏာ၊ အတ္တိ ပစ္စုပ္ပန္နာရမ္မဏာ။ အတ္တိ အဇ္ဈတ္တာ၊
အတ္တိ ဗဟိဒ္ဓါ၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါ။ အတ္တိ အဇ္ဈတ္တာရမ္မဏာ၊ အတ္တိ ဗဟိဒ္ဓါ-
ရမ္မဏာ၊ အတ္တိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။

ဝိတိသဟဂတာ ပညာ သုခသဟဂတာ ပညာ အတ္တိ ဝိပါကာ၊ အတ္တိ
ဝိပါကဓမ္မဓမ္မာ၊ အတ္တိ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ အတ္တိ ဥပါဒိန္နုပါဒါနိယာ၊
အတ္တိ အနုပါဒိန္နုပါဒါနိယာ၊ အတ္တိ အနုပါဒိန္နုအနုပါဒါနိယာ။ အတ္တိ သဝိတက္က-
သဝိစာရာ၊ အတ္တိ အဝိတက္ကဝိစာရမတ္တာ၊ အတ္တိ အဝိတက္ကအဝိစာရာ။
အတ္တိ အာစယဂါမိနီ၊ အတ္တိ အပစယဂါမိနီ၊ အတ္တိ နေဝါစယဂါမိ-
နာပစယဂါမိနီ။ အတ္တိ သေက္ခာ၊ အတ္တိ အသေက္ခာ၊ အတ္တိ နေဝသေက္ခ-
နာသေက္ခာ။ အတ္တိ ပရိတ္တာ၊ အတ္တိ မဟဂ္ဂတာ၊ အတ္တိ အပ္ပမာဏာ။ အတ္တိ
ပရိတ္တာရမ္မဏာ၊ အတ္တိ မဟဂ္ဂတာရမ္မဏာ၊ အတ္တိ အပ္ပမာဏာရမ္မဏာ။ အတ္တိ

မဂ္ဂါရမ္မဏာ၊ အတ္ထိ မဂ္ဂဟေတုကာ၊ အတ္ထိ မဂ္ဂိမိပတိနီ။ အတ္ထိ ဥပ္ပန္နာ၊ အတ္ထိ အနုပ္ပန္နာ၊ အတ္ထိ ဥပ္ပါဒိနီ။ အတ္ထိ အတိတာ၊ အတ္ထိ အနာဂတာ၊ အတ္ထိ ပစ္စုပ္ပန္နာ။ အတ္ထိ အတိတာရမ္မဏာ၊ အတ္ထိ အနာဂတာရမ္မဏာ၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏာ။ အတ္ထိ အဇ္ဈတ္တာ၊ အတ္ထိ ဗဟိဒ္ဓါ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါ။ အတ္ထိ အဇ္ဈတ္တာရမ္မဏာ၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏာ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ။

ဥပေက္ခာသဟဂတာ ပညာ အတ္ထိ ဝိပါကာ၊ အတ္ထိ ဝိပါကဓမ္မဓမ္မာ၊ အတ္ထိ နေဝိပါကနဝိပါကဓမ္မဓမ္မာ။ အတ္ထိ ဥပါဒိန္နုပါဒါနိယာ၊ အတ္ထိ အနုပါဒိန္နု-ပါဒါနိယာ၊ အတ္ထိ အနုပါဒိန္နုအနုပါဒါနိယာ။ အတ္ထိ အာစယဂါမိနီ၊ အတ္ထိ အပစယဂါမိနီ၊ အတ္ထိ နေဝိစယဂါမိနာပစယဂါမိနီ။ အတ္ထိ သေက္ခာ၊ အတ္ထိ အသေက္ခာ၊ အတ္ထိ နေဝသေက္ခနာသေက္ခာ။ အတ္ထိ ပရိတ္တာ၊ အတ္ထိ မဟဂ္ဂတာ၊ အတ္ထိ အပ္ပမာဏာ။ အတ္ထိ ပရိတ္တာရမ္မဏာ၊ အတ္ထိ မဟဂ္ဂတာရမ္မဏာ၊ အတ္ထိ အပ္ပမာဏာရမ္မဏာ။ အတ္ထိ မဂ္ဂါရမ္မဏာ၊ အတ္ထိ မဂ္ဂဟေတုကာ၊ အတ္ထိ မဂ္ဂိမိပတိနီ။ အတ္ထိ ဥပ္ပန္နာ၊ အတ္ထိ အနုပ္ပန္နာ၊ အတ္ထိ ဥပ္ပါဒိနီ။ အတ္ထိ အတိတာ၊ အတ္ထိ အနာဂတာ၊ အတ္ထိ ပစ္စုပ္ပန္နာ။ အတ္ထိ အတိတာရမ္မဏာ၊ အတ္ထိ အနာဂတာ-ရမ္မဏာ၊ အတ္ထိ ပစ္စုပ္ပန္နာရမ္မဏာ။ အတ္ထိ အဇ္ဈတ္တာ၊ အတ္ထိ ဗဟိဒ္ဓါ၊ အတ္ထိ အဇ္ဈတ္တဗဟိဒ္ဓါ။ အတ္ထိ အဇ္ဈတ္တာရမ္မဏာ၊ အတ္ထိ ဗဟိဒ္ဓါရမ္မဏာ၊ အတ္ထိ အဇ္ဈတ္တ-ဗဟိဒ္ဓါရမ္မဏာ။ ဧဝံ တိဝိဓေန ဉာဏဝတ္ထု။

၄-စတုက္ကမာတိကာ

၇၅၄။ စတုဗ္ဗိဓေန ဉာဏဝတ္ထု—ကမ္မဿကတဉာဏံ၊ သစ္စာနုလောမိကံ ဉာဏံ၊ မဂ္ဂသမင်္ဂိဿ ဉာဏံ၊ ဖလသမင်္ဂိဿ ဉာဏံ။ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ ကာမာဝစရာ ပညာ၊ ရူပါဝစရာ ပညာ၊ အရူပါဝစရာ ပညာ၊ အပရိယာပန္နာ ပညာ။ ဓမ္မေ ဉာဏံ၊ အနုယေ ဉာဏံ၊ ပရိယေ^၁ ဉာဏံ၊ သမ္မုတိဉာဏံ^၂။ အတ္ထိ ပညာ အာစယာယ နော အပစယာယ၊ အတ္ထိ ပညာ အပစယာယ နော အာစယာယ၊ အတ္ထိ ပညာ အာစယာယ စေဝ အပစယာယ စ၊ အတ္ထိ ပညာ နေဝိစယာယ နော အပစယာယ။ အတ္ထိ ပညာ နိဗ္ဗိဒါယ နော ပဋိဝေဓာယ၊ အတ္ထိ ပညာ ပဋိဝေဓာယ နော နိဗ္ဗိဒါယ၊ အတ္ထိ ပညာ နိဗ္ဗိဒါယ စေဝ ပဋိဝေဓာယ စ၊ အတ္ထိ ပညာ နေဝ နိဗ္ဗိဒါယ နော ပဋိဝေဓာယ။ ဟာနဘာဂိနီ ပညာ၊ ဌိတိဘာဂိနီ ပညာ၊ ဝိသေသဘာဂိနီ ပညာ၊ နိဗ္ဗေဘာဂိနီ ပညာ။

၁-ပရိစ္ဆေ (သဗ္ဗတ္ထ) ဒီ ၃-၁၈၈-ပိဋ္ဌေပိ။ ၂-သမ္မုတိဉာဏံ (သျှာ) ဒီ ၃-၁၈၈-ပိဋ္ဌေပိ။

စတသော ပဋိသန္တိဒါ။ စတသော ပဋိပဒါ။ စတ္တာရိ အာရမ္မဏာနိ။ ရော-
မရဏေ ဉာဏံ၊ ရောမရဏသမုဒယေ ဉာဏံ၊ ရောမရဏနိရောဓေ ဉာဏံ၊ ရော-
မရဏနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ ဇာတိယာ ဉာဏံ။ပ။ ဘဝေ ဉာဏံ။ပ။
ဥပါဒါနေ ဉာဏံ။ပ။ တဏှာယ ဉာဏံ။ပ။ ဝေဒနာယ ဉာဏံ။ပ။ ဖဿေ ဉာဏံ။ပ။
သဠာယတနေ ဉာဏံ။ပ။ နာမရူပေ ဉာဏံ။ပ။ ဝိညာဏေ ဉာဏံ။ပ။ သင်္ခါရေသု
ဉာဏံ၊ သင်္ခါရသမုဒယေ ဉာဏံ၊ သင်္ခါရနိရောဓေ ဉာဏံ၊ သင်္ခါရနိရောဓဂါမိနိယာ
ပဋိပဒါယ ဉာဏံ။ ဧဝံ စတုဗ္ဗိဓေန ဉာဏဝတ္ထု။

၅-ပဉ္စကမာတိကာ

၇၅၅။ ပဉ္စဝိဓေန ဉာဏဝတ္ထု၊ ပဉ္စဂီကော သမ္မာသမာဓိ၊ ပဉ္စဉာဏိကော
သမ္မာသမာဓိ။ ဧဝံ ပဉ္စဝိဓေန ဉာဏဝတ္ထု။

၆-ဆတ္တကမာတိကာ

၇၅၆။ ဆတ္တိဓေန ဉာဏဝတ္ထု၊ ဆသု အဘိညာသု ပညာ၊ ဧဝံ ဆတ္တိဓေန
ဉာဏဝတ္ထု။

၇-သတ္တကမာတိကာ

၇၅၇။ သတ္တဝိဓေန ဉာဏဝတ္ထု၊ သတ္တသတ္တတိ ဉာဏဝတ္ထုနိ၊ ဧဝံ သတ္တဝိဓေန
ဉာဏဝတ္ထု။

၈-အဋ္ဌကမာတိကာ

၇၅၈။ အဋ္ဌဝိဓေန ဉာဏဝတ္ထု၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ၊
ဧဝံ အဋ္ဌဝိဓေန ဉာဏဝတ္ထု။

၉-နဝကမာတိကာ

၇၅၉။ နဝဝိဓေန ဉာဏဝတ္ထု၊ နဝသု အနုပုဗ္ဗဝိဟာရသမာပတ္တိသု ပညာ၊
ဧဝံ နဝဝိဓေန ဉာဏဝတ္ထု။

၁၀-ဒသကမာတိကာ

၇၆၀။ ဒသဝိဓေန ဉာဏဝတ္ထု၊ ဒသ တထာဂတဿ တထာဂတဗလာနိ၊
ယေဟိ ဗလေဟိ သမန္နာဂတော တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ။

ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ ကတမာနိ ဒသ၊ ဣမ တထာဂတော ဌာနဉ္စ ဌာနတော အဌာနဉ္စ အဌာနတော ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော ဌာနဉ္စ ဌာနတော အဌာနဉ္စ အဌာနတော ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၁)

ပုန စပရံ တထာဂတော အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၂)

ပုန စပရံ တထာဂတော သဗ္ဗတ္ထဂါမိနိံ ပဋိပဒံ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော သဗ္ဗတ္ထဂါမိနိံ ပဋိပဒံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၃)

ပုန စပရံ တထာဂတော အနေကဓာတု နာနာဓာတု လောကံ^၁ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော အနေကဓာတု နာနာဓာတု လောကံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၄)

ပုန စပရံ တထာဂတော သတ္တာနံ နာနာဓိမုတ္တိကတံ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော သတ္တာနံ နာနာဓိမုတ္တိကတံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၅)

ပုန စပရံ တထာဂတော ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယပရောပရိယတ္တံ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယပရောပရိယတ္တံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္မိ တထာဂတဿ

၁-အနေကဓာတု နာနာဓာတု လောကံ (သျှာ) မ ၁-၁၀၀-ပိဋေပိ။

တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၆)

ပုန စပရံ တထာဂတော ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ ယထာဘူတံ ပဇာနာတိ၊ ယမ္မိ တထာဂတော ဈာနဝိမောက္ခ-
သမာဓိသမာပတ္တိနံ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ ယထာဘူတံ ပဇာနာတိ၊
ဣဒမ္ပိ တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော
အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ
ပဝတ္တေတိ။ (၇)

ပုန စပရံ တထာဂတော ပုဗ္ဗေနိဝါသာနုဿတိံ ယထာဘူတံ ပဇာနာတိ၊
ယမ္မိ တထာဂတော ပုဗ္ဗေနိဝါသာနုဿတိံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္ပိ
တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော
အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ
ပဝတ္တေတိ။ (၈)

ပုန စပရံ တထာဂတော သတ္တာနံ စုတူပပါတံ ယထာဘူတံ ပဇာနာတိ၊
ယမ္မိ တထာဂတော သတ္တာနံ စုတူပပါတံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္ပိ
တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော
အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ
ပဝတ္တေတိ။ (၉)

ပုန စပရံ တထာဂတော အာသဝါနံ ခယံ ယထာဘူတံ ပဇာနာတိ၊
ယမ္မိ တထာဂတော အာသဝါနံ ခယံ ယထာဘူတံ ပဇာနာတိ၊ ဣဒမ္ပိ
တထာဂတဿ တထာဂတဗလံ ဟောတိ။ ယံ ဗလံ အာဂမ္မ တထာဂတော
အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊ ဗြဟ္မစက္ကံ ပဝတ္တေတိ။
ဣမာနိ ဒသ တထာဂတဿ တထာဂတဗလာနိ။ ယေဟိ ဗလေဟိ သမန္နာဂတော
တထာဂတော အာသဘံ ဌာနံ ပဋိဇာနာတိ၊ ပရိသာသု သီဟနာဒံ နဒတိ၊
ဗြဟ္မစက္ကံ ပဝတ္တေတိ။ (၁၀)

ဧဝံ ဒသဝိဓေန ဉာဏဝတ္ထု။

မာတိကာ။

၁-ဧကကနိဒ္ဒေသ

၇၆၁။ ပဉ္စ ဝိညာဏာ န ဟေတုမေဝ၊ အဟေတုကမေဝ၊ ဟေတုဝိပ္ပယုတ္တ-
 မေဝ၊ သပ္ပစ္စယမေဝ၊ သင်္ခတမေဝ၊ အရူပမေဝ၊ လောကီယမေဝ၊ သာသဝမေဝ၊
 သံယောဇနိယမေဝ၊ ဂန္ထနိယမေဝ၊ ဩဃနိယမေဝ၊ ယောဂနိယမေဝ၊
 နီဝရဏိယမေဝ၊ ပရာမဋ္ဌမေဝ၊ ဥပါဒါနိယမေဝ၊ သံကိလေသိကမေဝ၊
 အဗျာကတမေဝ၊ သာရမ္ပဏမေဝ၊ အစေတသိကမေဝ၊ ဝိပါကမေဝ၊ ဥပါဒိန္န-
 ပါဒါနိယမေဝ၊ အသံကိလိဋ္ဌသံကိလေသိကမေဝ၊ န သဝိတက္ကသဝိစာရမေဝ၊
 န အဝိတက္ကဝိစာရမတ္တမေဝ၊ အဝိတက္ကအဝိစာရမေဝ၊ န ပီတိသဟဂတမေဝ၊
 နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗမေဝ၊ နေဝ ဒဿနေန န ဘာဝနာယ
 ပဟာတဗ္ဗဟေတုကမေဝ၊ နေဝါစယဂါမိနာပစယဂါမိမေဝ၊ နေဝသေက္ခ-
 နာသေက္ခမေဝ၊ ပရိတ္တမေဝ၊ ကာမာဝစရမေဝ၊ န ရူပါဝစရမေဝ၊ န အရူပါဝစရ-
 မေဝ၊ ပရိယာပန္နမေဝ၊ နော အပရိယာပန္နမေဝ၊ အနိယတမေဝ၊ အနိယျာနိက-
 မေဝ၊ ဥပ္ပန္နံ မနောဝိညာဏဝိညေယျမေဝ၊ အနိစ္စမေဝ၊ ဇရာဘိဘူတမေဝ။

၇၆၂။ ပဉ္စ ဝိညာဏာ ဥပ္ပန္နဝတ္ထုကာ၊ ဥပ္ပန္နာရမ္ပဏာတိ ဥပ္ပန္နသ္မိံ ဝတ္ထုသ္မိံ
 ဥပ္ပန္နေ အာရမ္ပဏေ ဥပ္ပဇ္ဇန္တိ။

ပုရေဇာတဝတ္ထုကာ၊ ပုရေဇာတာရမ္ပဏာတိ ပုရေဇာတသ္မိံ ဝတ္ထုသ္မိံ
 ပုရေဇာတေ အာရမ္ပဏေ ဥပ္ပဇ္ဇန္တိ။

အဇ္ဈတ္တိကဝတ္ထုကာ၊ ဗာဟိရာရမ္ပဏာတိ ပဉ္စန္ဒံ ဝိညာဏာနံ ဝတ္ထု
 အဇ္ဈတ္တိကာ၊ အာရမ္ပဏာ ဗာဟိရာ။

အသမ္ဘိန္နဝတ္ထုကာ၊ အသမ္ဘိန္နာရမ္ပဏာတိ အသမ္ဘိန္နသ္မိံ ဝတ္ထုသ္မိံ အသမ္ဘိန္နေ
 အာရမ္ပဏေ ဥပ္ပဇ္ဇန္တိ။

နာနာဝတ္ထုကာ၊ နာနာရမ္ပဏာတိ အညံ စက္ခုဝိညာဏဿ ဝတ္ထု စ
 အာရမ္ပဏဉ္စ၊ အညံ သောတဝိညာဏဿ ဝတ္ထု စ အာရမ္ပဏဉ္စ၊ အညံ
 ဃာနဝိညာဏဿ ဝတ္ထု စ အာရမ္ပဏဉ္စ၊ အညံ ဇီဝှါဝိညာဏဿ ဝတ္ထု စ
 အာရမ္ပဏဉ္စ၊ အညံ ကာယဝိညာဏဿ ဝတ္ထု စ အာရမ္ပဏဉ္စ။

၇၆၃။ န အညမညဿ ဂေါစရဝိသယံ ပစ္စနဘောန္တိတိ စက္ခုဝိညာဏဿ
 ဂေါစရဝိသယံ သောတဝိညာဏံ န ပစ္စနဘောတိ၊ သောတဝိညာဏဿ
 ဂေါစရဝိသယမ္ပိ စက္ခုဝိညာဏံ န ပစ္စနဘောတိ။ စက္ခုဝိညာဏဿ ဂေါစရ-
 ဝိသယံ ဃာနဝိညာဏံ န ပစ္စနဘောတိ၊ ဃာနဝိညာဏဿ ဂေါစရဝိသယမ္ပိ

စက္ခုဝိညာဏံ န ပစ္စနဘောတိ။ စက္ခုဝိညာဏဿ ဂေါစရဝိသယံ ဇီဝိဝိညာဏံ န ပစ္စနဘောတိ။ ဇီဝိဝိညာဏဿ ဂေါစရဝိသယံ စက္ခုဝိညာဏံ န ပစ္စနဘောတိ။ စက္ခုဝိညာဏဿ ဂေါစရဝိသယံ ကာယဝိညာဏံ န ပစ္စနဘောတိ။ ကာယဝိညာဏဿ ဂေါစရဝိသယံ စက္ခုဝိညာဏံ န ပစ္စနဘောတိ။ သောတဝိညာဏဿ။ပ။ ဃာနဝိညာဏဿ။ပ။ ဇီဝိဝိညာဏဿ။ပ။ ကာယဝိညာဏဿ ဂေါစရဝိသယံ စက္ခုဝိညာဏံ န ပစ္စနဘောတိ။ စက္ခုဝိညာဏဿ ဂေါစရဝိသယံ ကာယဝိညာဏံ န ပစ္စနဘောတိ။ ကာယဝိညာဏဿ ဂေါစရဝိသယံ သောတဝိညာဏံ န ပစ္စနဘောတိ။ သောတဝိညာဏဿ ဂေါစရဝိသယံ ကာယဝိညာဏံ န ပစ္စနဘောတိ။ ကာယဝိညာဏဿ ဂေါစရဝိသယံ ဃာနဝိညာဏံ န ပစ္စနဘောတိ။ ဃာနဝိညာဏဿ ဂေါစရဝိသယံ ကာယဝိညာဏံ န ပစ္စနဘောတိ။ ကာယဝိညာဏဿ ဂေါစရဝိသယံ ဇီဝိဝိညာဏံ န ပစ္စနဘောတိ။ ဇီဝိဝိညာဏဿ ဂေါစရဝိသယံ ကာယဝိညာဏံ န ပစ္စနဘောတိ။

၇၆၄။ န အသမန္နာဟာရာ ဥပ္ပဇ္ဇန္တိတိ သမန္နာဟရန္တဿ ဥပ္ပဇ္ဇန္တိ။

န အမနသိကာရာ ဥပ္ပဇ္ဇန္တိတိ မနသိကရေန္တဿ ဥပ္ပဇ္ဇန္တိ။

န အဗ္ဗောကိက္ကာ ဥပ္ပဇ္ဇန္တိတိ န ပဋိပါဠိယာ ဥပ္ပဇ္ဇန္တိ။

န အပုပ္ဖံ အစရိမံ ဥပ္ပဇ္ဇန္တိတိ န ဧကက္ခဏေ ဥပ္ပဇ္ဇန္တိ။

၇၆၅။ န အညမညဿ သမနန္တရာ ဥပ္ပဇ္ဇန္တိတိ စက္ခုဝိညာဏဿ ဥပ္ပန္နသမနန္တရာ သောတဝိညာဏံ န ဥပ္ပဇ္ဇတိ။ သောတဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏဿ ဥပ္ပန္နသမနန္တရာ ဃာနဝိညာဏံ န ဥပ္ပဇ္ဇတိ။ ဃာနဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏဿ ဥပ္ပန္နသမနန္တရာ ဇီဝိဝိညာဏံ န ဥပ္ပဇ္ဇတိ။ ဇီဝိဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏဿ ဥပ္ပန္နသမနန္တရာ ကာယဝိညာဏံ န ဥပ္ပဇ္ဇတိ။ ကာယဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ။ သောတဝိညာဏဿ။ပ။ ဃာနဝိညာဏဿ။ပ။ ဇီဝိဝိညာဏဿ။ပ။ ကာယဝိညာဏဿ ဥပ္ပန္နသမနန္တရာ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ ကာယဝိညာဏံ န ဥပ္ပဇ္ဇတိ။ ကာယဝိညာဏဿ ဥပ္ပန္နသမနန္တရာ သောတဝိညာဏံ န ဥပ္ပဇ္ဇတိ။ သောတဝိညာဏဿ

ဥပ္ပန္နသမနန္တရာပိ ကာယဝိညာဏံ န ဥပ္ပဇ္ဇတိ။ ကာယဝိညာဏဿ ဥပ္ပန္န-
သမနန္တရာ ဃာနဝိညာဏံ န ဥပ္ပဇ္ဇတိ၊ ဃာနဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ
ကာယဝိညာဏံ န ဥပ္ပဇ္ဇတိ။ ကာယဝိညာဏဿ ဥပ္ပန္နသမနန္တရာ ဇီဝိဝိညာဏံ
န ဥပ္ပဇ္ဇတိ၊ ဇီဝိဝိညာဏဿ ဥပ္ပန္နသမနန္တရာပိ ကာယဝိညာဏံ န ဥပ္ပဇ္ဇတိ။

၇၆၆။ ပဉ္စ ဝိညာဏာ အနာဘောဂါတိ ပဉ္စန္ဒံ ဝိညာဏာနံ နတ္ထိ အာဝဋ္ဋနာ
ဝါ အဘောဂေါ ဝါ သမန္နာဟာရော ဝါ မနသိကာရော ဝါ။

ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ ပဉ္စဟိ ဝိညာဏေဟိ
န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။

အညတြ အဘိနိပါတမတ္တာတိ အညတြ အာပါတမတ္တာ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ ပဉ္စန္ဒံ
ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။

ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတီတိ ပဉ္စဟိ ဝိညာဏေဟိ န
ကဉ္စိ ဣရိယာပထံ ကပ္ပေတိ ဂမနံ ဝါ ဌာနံ ဝါ နိသဇ္ဇံ ဝါ သေယျံ ဝါ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတီတိ ပဉ္စန္ဒံ
ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ ဂမနံ
ဝါ ဌာနံ ဝါ နိသဇ္ဇံ ဝါ သေယျံ ဝါ။

ပဉ္စဟိ ဝိညာဏေဟိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတီတိ ပဉ္စဟိ
ဝိညာဏေဟိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတီတိ ပဉ္စန္ဒံ
ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ။

ပဉ္စဟိ ဝိညာဏေဟိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတီတိ ပဉ္စဟိ
ဝိညာဏေဟိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတီတိ
ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကုသလာကုသလံ ဓမ္မံ
သမာဒိယတိ။

ပဉ္စဟိ ဝိညာဏေဟိ န သမာပဇ္ဇတီ န ဝုဋ္ဌာတီတိ ပဉ္စဟိ ဝိညာဏေဟိ
န သမာပဇ္ဇတီ န ဝုဋ္ဌာတိ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န သမာပဇ္ဇတိ န ဝုဋ္ဌာတီတိ ပဉ္စန္ဒံ
ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န သမာပဇ္ဇတိ န ဝုဋ္ဌာတိ။

ပဉ္စဟိ ဝိညာဏေဟိ န စဝတိ န ဥပ္ပဇ္ဇတီတိ ပဉ္စဟိ ဝိညာဏေဟိ န စဝတိ
န ဥပ္ပဇ္ဇတိ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န စဝတိ န ဥပ္ပဇ္ဇတီတိ ပဉ္စန္ဒံ ဝိညာဏာနံ
သမနန္တရာ မနောဓာတုယာပိ န စဝတိ န ဥပ္ပဇ္ဇတိ။

ပဉ္စဟိ ဝိညာဏေဟိ န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတီတိ ပဉ္စဟိ
ဝိညာဏေဟိ န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတိ။

ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာပိ န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ
ပဿတီတိ ပဉ္စန္ဒံ ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န သုပတိ န
ပဋိဗုဇ္ဈတိ န သုပိနံ ပဿတိ၊ ဧဝံ ယာထာဝကဝတ္ထုဝိဘာဝနာ ပညာ၊ ဧဝံ
ဧကဝိဓေန ဉာဏဝတ္ထု။

ဧကကံ။

၂-ဇုကနိဇ္ဇေသ

၇၆၇။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ လောကီယာ ပညာ၊
စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ လောကုတ္တရာ ပညာ။ သဗ္ဗာဝ ပညာ
ကေနစိ ဝိညေယျာ၊ ကေနစိ န ဝိညေယျာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ သာသဝါ ပညာ၊ စတူသု မဂ္ဂေသု
စတူသု ဖလေသု ပညာ အနာသဝါ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ
ပညာ အာသဝဝိပ္ပယုတ္တာ သာသဝါ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု
ပညာ အာသဝဝိပ္ပယုတ္တာ အနာသဝါ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ သံယောဇနိယာ ပညာ၊
စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အသံယောဇနိယာ ပညာ။ တီသု
ဘူမိသု ကုသလာဗျာကတေ ပညာ သံယောဇနဝိပ္ပယုတ္တာ သံယောဇနိယာ
ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ သံယောဇနဝိပ္ပယုတ္တာ
အသံယောဇနိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဂန္ထနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အဂန္ထနိယာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဂန္ထဝိပ္ပယုတ္တာ ဂန္ထနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ဂန္ထဝိပ္ပယုတ္တာ အဂန္ထနိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဩဃနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အနောဃနိယာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဩဃဝိပ္ပယုတ္တာ ဩဃနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ဩဃဝိပ္ပယုတ္တာ အနောဃနိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ယောဂနိယာ ပညာ၊ စတူသု
မဂ္ဂေသု စတူသု ဖလေသု ပညာ အယောဂနိယာ ပညာ။ တီသု ဘူမိသု
ကုသလာဗျာကတေ ပညာ ယောဂဝိပ္ပယုတ္တာ ယောဂနိယာ ပညာ၊ စတူသု
မဂ္ဂေသု စတူသု ဖလေသု ပညာ ယောဂဝိပ္ပယုတ္တာ အယောဂနိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ နိဝရဏိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အနိဝရဏိယာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ နိဝရဏဝိပ္ပယုတ္တာ နိဝရဏိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ နိဝရဏဝိပ္ပယုတ္တာ အနိဝရဏိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ပရာမဋ္ဌာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အပရာမဋ္ဌာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ ပညာ။

တီသု ဘူမိသု ဝိပါဏေ ပညာ ဥပါဒိန္နာ ပညာ၊ တီသု ဘူမိသု ကုသလေ တီသု ဘူမိသု ကိရိယာဗျာကတေ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အနုပါဒိန္နာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဥပါဒါနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ အနုပါဒါနိယာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ဥပါဒါနိဝိပ္ပယုတ္တာ ဥပါဒါနိယာ ပညာ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ဥပါဒါနိဝိပ္ပယုတ္တာ အနုပါဒါနိယာ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ သံကိလေသိကာ ပညာ၊ စတုသု
မဂ္ဂေသု စတုသု ဖလေသု ပညာ အသံကိလေသိကာ ပညာ။ တီသု ဘူမိသု

ကုသလာဗျာကတေ ပညာ ကိလေသဝိပ္ပယုတ္တာ သံကိလေသိကာ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ ပညာ။

ဝိတက္ကသမ္ပယုတ္တာ ပညာ သဝိတက္က ပညာ၊ ဝိတက္ကဝိပ္ပယုတ္တာ ပညာ အဝိတက္က ပညာ။ ဝိစာရသမ္ပယုတ္တာ ပညာ သဝိစာရ ပညာ၊ ဝိစာရဝိပ္ပယုတ္တာ ပညာ အဝိစာရ ပညာ။ ပီတိသမ္ပယုတ္တာ ပညာ သပီတိကာ ပညာ၊ ပီတိဝိပ္ပယုတ္တာ ပညာ အပီတိကာ ပညာ။ ပီတိသမ္ပယုတ္တာ ပညာ ပီတိသဟဂတာ ပညာ၊ ပီတိဝိပ္ပယုတ္တာ ပညာ န ပီတိသဟဂတာ ပညာ။ သုခသမ္ပယုတ္တာ ပညာ သုခသဟဂတာ ပညာ၊ သုခဝိပ္ပယုတ္တာ ပညာ န သုခသဟဂတာ ပညာ။ ဥပေက္ခာသမ္ပယုတ္တာ ပညာ ဥပေက္ခာသဟဂတာ ပညာ၊ ဥပေက္ခာဝိပ္ပယုတ္တာ ပညာ န ဥပေက္ခာသဟဂတာ ပညာ။

ကာမာဝစရကုသလာဗျာကတေ ပညာ ကာမာဝစရ ပညာ၊ ရူပါဝစရ ပညာ အရူပါဝစရ ပညာ အပရိယာပန္နာ ပညာ န ကာမာဝစရ ပညာ။ ရူပါဝစရကုသလာဗျာကတေ ပညာ ရူပါဝစရ ပညာ၊ ကာမာဝစရ ပညာ အရူပါဝစရ ပညာ အပရိယာပန္နာ ပညာ န ရူပါဝစရ ပညာ။ အရူပါဝစရကုသလာဗျာကတေ ပညာ အရူပါဝစရ ပညာ၊ ကာမာဝစရ ပညာ ရူပါဝစရ ပညာ အပရိယာပန္နာ ပညာ န အရူပါဝစရ ပညာ။

တီသု ဘူမိသု ကုသလာဗျာကတေ ပညာ ပရိယာပန္နာ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ အပရိယာပန္နာ ပညာ။ စတုသု မဂ္ဂေသု ပညာ နိယျာနိကာ ပညာ၊ တီသု ဘူမိသု ကုသလေ စတုသု ဘူမိသု ဝိပါဏေ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ အနိယျာနိကာ ပညာ။ စတုသု မဂ္ဂေသု ပညာ နိယတာ ပညာ၊ တီသု ဘူမိသု ကုသလေ စတုသု ဘူမိသု ဝိပါဏေ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ အနိယတာ ပညာ။ တီသု ဘူမိသု ကုသလာဗျာကတေ ပညာ သဥတ္တရာ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ အနုတ္တရာ ပညာ။

တတ္ထ ကတမာ အတ္ထဇာပိကာ ပညာ၊ စတုသု ဘူမိသု ကုသလေ အရဟတော အဘိညံ ဥပ္ပါဒေန္တဿ သမာပတ္တိံ ဥပ္ပါဒေန္တဿ ကိရိယာဗျာကတေ ပညာ အတ္ထဇာပိကာ ပညာ၊ စတုသု ဘူမိသု ဝိပါဏေ အရဟတော ဥပ္ပန္နာယ အဘိညာယ ဥပ္ပန္နာယ သမာပတ္တိယာ ကိရိယာဗျာကတေ ပညာ ဇာပိတတ္ထာ ပညာ။ ဧဝံ ဒုဝိဓေန ဉာဏဝတ္ထု။

ဒုကံ။

၃-တိကနိဒ္ဒေသ

၇၆၈။ တတ္ထ ကတမာ စိန္တာမယာ ပညာ၊ ယောဂဝိဟိတေသု ဝါ ကမ္မာ-
ယတနေသု ယောဂဝိဟိတေသု ဝါ သိပ္ပါယတနေသု ယောဂဝိဟိတေသု ဝါ
ဝိဇ္ဇာဌာနေသု ကမ္မဿကတံ ဝါ သစ္စာနုလောမိကံ ဝါ ရူပံ အနိစ္စန္တိ ဝါ၊
ဝေဒနာ။ပ။ သညာ။ သင်္ခါရာ။ ဝိညာဏံ အနိစ္စန္တိ ဝါ၊ ယံ ဧဝရူပိ အနုလောမိကံ
ခန္တိံ ဒိဋ္ဌိံ ရုစိံ မုဒိံ ပေက္ခံ ဓမ္မနိဇ္ဈာနက္ခန္တိံ ပရတော အဿုတွာ ပဋိလဘတိ၊
အယံ ဝုစ္စတိံ စိန္တာမယာ ပညာ။

တတ္ထ ကတမာ သုတမယာ ပညာ၊ ယောဂဝိဟိတေသု ဝါ ကမ္မာယတနေသု
ယောဂဝိဟိတေသု ဝါ သိပ္ပါယတနေသု ယောဂဝိဟိတေသု ဝါ ဝိဇ္ဇာဌာနေသု
ကမ္မဿကတံ ဝါ သစ္စာနုလောမိကံ ဝါ ရူပံ အနိစ္စန္တိ ဝါ၊ ဝေဒနာ။ပ။ သညာ။
သင်္ခါရာ။ ဝိညာဏံ အနိစ္စန္တိ ဝါ၊ ယံ ဧဝရူပိ အနုလောမိကံ ခန္တိံ ဒိဋ္ဌိံ
ရုစိံ မုဒိံ ပေက္ခံ ဓမ္မနိဇ္ဈာနက္ခန္တိံ ပရတော သုတွာ ပဋိလဘတိ၊ အယံ ဝုစ္စတိံ
သုတမယာ ပညာ။

သဗ္ဗာပိ သမာပန္နဿ ပညာ ဘာဝနာမယာ ပညာ။

၇၆၉။ တတ္ထ ကတမာ ဒါနမယာ ပညာ၊ ဒါနံ အာရဟ္တ ဒါနာဓိဂစ္ဆ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိံ၊
အယံ ဝုစ္စတိံ ဒါနမယာ ပညာ။

တတ္ထ ကတမာ သီလမယာ ပညာ၊ သီလံ အာရဟ္တ သီလာဓိဂစ္ဆ ယာ
ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိံ၊ အယံ
ဝုစ္စတိံ သီလမယာ ပညာ။

သဗ္ဗာပိ သမာပန္နဿ ပညာ ဘာဝနာမယာ ပညာ။

၇၇၀။ တတ္ထ ကတမာ အဓိသီလေ ပညာ၊ ပါတိမောက္ခသံဝရံ သံဝရန္တဿ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိံ၊
အယံ ဝုစ္စတိံ အဓိသီလေ ပညာ။

တတ္ထ ကတမာ အဓိစိတ္တေ ပညာ၊ ရူပါဝစရာရူပါဝစရသမာပတ္တိံ သမာ-
ပဇ္ဇန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိံ၊ အယံ ဝုစ္စတိံ အဓိစိတ္တေ ပညာ။

တတ္ထ ကတမာ အဓိပညာယ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ၊ အယံ ဂုစ္စတိ အဓိပညာယ ပညာ။

၇၇၁။ တတ္ထ ကတမံ အာယကောသလံ၊ ဣမေ ဓမ္မေ မနသိကရောတော အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ န ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပဟိယန္တိ၊ ဣမေ ဝါ ပနိမေ ဓမ္မေ မနသိကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ သံဝတ္တန္တိတိ၊ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဂုစ္စတိ အာယကောသလံ။

တတ္ထ ကတမံ အပါယကောသလံ၊ ဣမေ ဓမ္မေ မနသိကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ န ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ကုသလာ ဓမ္မာ နိရုဇ္ဈန္တိ၊ ဣမေ ဝါ ပနိမေ ဓမ္မေ မနသိကရောတော အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တန္တိတိ၊ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဂုစ္စတိ အပါယကောသလံ။ သမ္မာပိ တတြုပါယာ ပညာ ဥပါယကောသလံ။

၇၇၂။ စတုသု ဘူမိသု ဝိပါကေ ပညာ ဝိပါကာ ပညာ၊ စတုသု ဘူမိသု ကုသလေ ပညာ ဝိပါကဓမ္မဓမ္မာ ပညာ၊ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ နေဝိပါကနဝိပါကဓမ္မဓမ္မာ ပညာ။

၇၇၃။ တီသု ဘူမိသု ဝိပါကေ ပညာ ဥပါဒိန္နုပါဒါနိယာ ပညာ၊ တီသု ဘူမိသု ကုသလေ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ အနုပါဒိန္နုပါဒါနိယာ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ အနုပါဒိန္နုအနုပါဒါနိယာ ပညာ။

၇၇၄။ ဝိတက္ကဝိစာရသမ္ပယုတ္တာ ပညာ သဝိတက္ကသဝိစာရာ ပညာ၊ ဝိတက္ကဝိပ္ပယုတ္တာ ဝိစာရသမ္ပယုတ္တာ ပညာ အဝိတက္ကဝိစာရမတ္တာ ပညာ၊ ဝိတက္ကဝိစာရဝိပ္ပယုတ္တာ ပညာ အဝိတက္ကအဝိစာရာ ပညာ။

၇၇၅။ ပီတိသမ္ပယုတ္တာ ပညာ ပီတိသဟဂတာ ပညာ၊ သုခသမ္ပယုတ္တာ ပညာ သုခသဟဂတာ ပညာ၊ ဥပေက္ခာသမ္ပယုတ္တာ ပညာ ဥပေက္ခာသဟဂတာ ပညာ။

၇၇၆။ တီသု ဘူမိသု ကုသလေ ပညာ အာစယဂါမိနီ ပညာ၊ စတုသု မဂ္ဂေသု ပညာ အပစယဂါမိနီ ပညာ၊ စတုသု ဘူမိသု ဝိပါကေ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ နေဝါစယဂါမိနာပစယဂါမိနီ ပညာ။

၇၇၇။ စတုသု မဂ္ဂေသု တီသု ဖလေသု ပညာ သေက္ခာ ပညာ၊ ဥပရိဋ္ဌိမာ^၁ အရဟတ္တဖလေ ပညာ အသေက္ခာ ပညာ၊ တီသု ဘူမိသု ကုသလေ တီသု ဘူမိသု ဝိပါကေ တီသု ဘူမိသု ကိရိယာဗျာကတေ ပညာ နေဝသေက္ခ-
နာသေက္ခာ ပညာ။

၇၇၈။ ကာမာဝစရကုသလာဗျာကတေ ပညာ ပရိတ္တာ ပညာ၊ ရူပါဝစရ-
ရူပါဝစရကုသလာဗျာကတေ ပညာ မဟဂ္ဂတာ ပညာ၊ စတုသု မဂ္ဂေသု စတုသု
ဖလေသု ပညာ အပ္ပမာဏာ ပညာ။

၇၇၉။ တတ္ထ ကတမာ ပရိတ္တာရမ္မဏာ ပညာ၊ ပရိတ္တေ ဓမ္မေ အာရဟ္တ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ
ဝုစ္စတိ ပရိတ္တာရမ္မဏာ ပညာ။

၇၈၀။ တတ္ထ ကတမာ မဟဂ္ဂတာရမ္မဏာ ပညာ၊ မဟဂ္ဂတေ ဓမ္မေ အာရဟ္တ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊
အယံ ဝုစ္စတိ မဟဂ္ဂတာရမ္မဏာ ပညာ။

၇၈၁။ တတ္ထ ကတမာ အပ္ပမာဏာရမ္မဏာ ပညာ၊ အပ္ပမာဏေ ဓမ္မေ
အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ အပ္ပမာဏာရမ္မဏာ ပညာ။

၇၈၂။ တတ္ထ ကတမာ မဂ္ဂါရမ္မဏာ ပညာ၊ အရိယမဂ္ဂံ အာရဟ္တ ယာ
ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ
ဝုစ္စတိ မဂ္ဂါရမ္မဏာ ပညာ။ စတုသု မဂ္ဂေသု ပညာ မဂ္ဂဟေတုကာ ပညာ။

၇၈၃။ တတ္ထ ကတမာ မဂ္ဂါမိပတိနီ ပညာ၊ အရိယမဂ္ဂံ အဓိပတိံ ကရိတွာ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊
အယံ ဝုစ္စတိ မဂ္ဂါမိပတိနီ ပညာ။

၇၈၄။ စတုသု ဘူမိသု ဝိပါဏေ ပညာ၊ သိယာ ဥပ္ပန္နာ၊ သိယာ ဥပ္ပါဒိနီ၊
န ဝတ္တဗ္ဗာ “အနုပ္ပန္နာ”တိ။ စတုသု ဘူမိသု ကုသလေ တိသု ဘူမိသု
ကိရိယာဗျာကတေ ပညာ၊ သိယာ ဥပ္ပန္နာ၊ သိယာ အနုပ္ပန္နာ၊ န ဝတ္တဗ္ဗာ
“ဥပ္ပါဒိနီ”တိ။

၇၈၅။ သဗ္ဗာဝ ပညာ သိယာ အတီတာ၊ သိယာ အနာဂတာ၊ သိယာ
ပစ္စုပ္ပန္နာ။

၇၈၆။ တတ္ထ ကတမာ အတီတာရမ္မဏာ ပညာ၊ အတီတေ ဓမ္မေ
အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ အတီတာရမ္မဏာ ပညာ။

၇၈၇။ တတ္ထ ကတမာ အနာဂတာရမ္မဏာ ပညာ၊ အနာဂတေ ဓမ္မေ
အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ အနာဂတာရမ္မဏာ ပညာ။

၇၈၈။ တတ္ထ ကတမာ ပစ္စုပ္ပန္နာရမ္မဏာ ပညာ၊ ပစ္စုပ္ပန္နေ ဓမ္မေ အာရဟ္တ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊
အယံ ဂုစ္စတိ ပစ္စုပ္ပန္နာရမ္မဏာ ပညာ။

၇၈၉။ သဗ္ဗာဝ ပညာ သိယာ အဇ္ဈတ္တာ၊ သိယာ ဗဟိဒ္ဓါ၊ သိယာ
အဇ္ဈတ္တဗဟိဒ္ဓါ။

၇၉၀။ တတ္ထ ကတမာ အဇ္ဈတ္တာရမ္မဏာ ပညာ၊ အဇ္ဈတ္တေ ဓမ္မေ အာရဟ္တ
ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ
ဂုစ္စတိ အဇ္ဈတ္တာရမ္မဏာ ပညာ။

၇၉၁။ တတ္ထ ကတမာ ဗဟိဒ္ဓါရမ္မဏာ ပညာ၊ ဗဟိဒ္ဓါ ဓမ္မေ အာရဟ္တ ယာ
ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ
ဂုစ္စတိ ဗဟိဒ္ဓါရမ္မဏာ ပညာ။

၇၉၂။ တတ္ထ ကတမာ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ ပညာ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မေ
အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊
အယံ ဂုစ္စတိ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ ပညာ။ ဧဝံ တိဝိဓေန ဉာဏဝတ္ထု။

တိကံ။

၄-စတုတ္ထနိဒ္ဒေသ

၇၉၃။ တတ္ထ ကတမံ ကမ္မဿကတဉာဏံ။ “အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ အတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော၊ အတ္ထိ မာတာ၊ အတ္ထိ ပိတာ၊ အတ္ထိ သတ္တာ ဩပပါတိကာ၊ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သန္တိကတွာ ပဝေဒေန္တိ”တိ ယာ ဧဝရူပါ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ကမ္မဿကတဉာဏံ၊ ဌပေတွာ သစ္စာနုလောမိကံ ဉာဏံ သဗ္ဗာပိ သာသဝါ ကုသလာ ပညာ ကမ္မဿကတဉာဏံ။

တတ္ထ ကတမံ သစ္စာနုလောမိကံ ဉာဏံ။ “ရူပံ အနိစ္စ”န္တိ ဝါ၊ ဝေဒနာ။ပ။ သညာ။ သင်္ခါရာ။ “ဝိညာဏံ အနိစ္စ”န္တိ ဝါ၊ ယာ ဧဝရူပိ အနုလောမိကာ ခန္တိ ဒိဋ္ဌိ ရုစိ မုဒိ ပေက္ခာ ဓမ္မနိဇ္ဈာနက္ခန္တိ၊ ဣဒံ ဝုစ္စတိ သစ္စာနုလောမိကံ ဉာဏံ။ စတုသု မဂ္ဂေသု ပညာ မဂ္ဂသမင်္ဂိဿ ဉာဏံ။ စတုသု ဖလေသု ပညာ ဖလသမင်္ဂိဿ ဉာဏံ။ (၁)

၇၉၄။ မဂ္ဂသမင်္ဂိဿ ဉာဏံ ဒုက္ခေပေတံ ဉာဏံ၊ ဒုက္ခသမုဒယေပေတံ ဉာဏံ၊ ဒုက္ခနိရောဓေပေတံ ဉာဏံ၊ ဒုက္ခနိရောဓဂေါမိနိယာ ပဋိပဒါယပေတံ ဉာဏံ။

တတ္ထ ကတမံ ဒုက္ခေ ဉာဏံ၊ ဒုက္ခံ အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ဒုက္ခေ ဉာဏံ။ ဒုက္ခသမုဒယံ အာရဟ္တ။ပ။ ဒုက္ခနိရောဓံ အာရဟ္တ။ပ။ ဒုက္ခနိရောဓဂေါမိနိ ပဋိပဒံ အာရဟ္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော၊ သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ဒုက္ခနိရောဓဂေါမိနိယာ ပဋိပဒါယ ဉာဏံ။ (၂)

၇၉၅။ ကာမာဝစရကုသလာဗျာကတေ ပညာ ကာမာဝစရာ ပညာ၊ ရူပါဝစရကုသလာဗျာကတေ ပညာ ရူပါဝစရာ ပညာ၊ အရူပါဝစရကုသလာဗျာကတေ ပညာ အရူပါဝစရာ ပညာ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ အပရိယာပန္နာ ပညာ။ (၃)

၇၉၆။ တတ္ထ ကတမံ ဓမ္မေ ဉာဏံ၊ စတုသု မဂ္ဂေသု စတုသု ဖလေသု ပညာ ဓမ္မေ ဉာဏံ။ သော ဣမိနာ ဓမ္မေန ဉာတေန ဒိဋ္ဌေန ပတ္တေန ဝိဒိတေန ပရိယောဂါဋ္ဌေန အတိတာနာဂတေန နယံ နေတိ၊ ယေဟိ ကေစိ အတိတမဒ္ဒါနံ သမဏာ

ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အပ္ပညံသု^၁၊ ဒုက္ခသမုဒယံ အပ္ပညံသု၊ ဒုက္ခနိရောဓံ အပ္ပညံသု၊ ဒုက္ခနိရောဓဂါမိနိ^၂ ပဋိပဒံ အပ္ပညံသု၊ ဣမညေဝ တေ ဒုက္ခံ အပ္ပညံသု၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အပ္ပညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အပ္ပညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိ^၃ ပဋိပဒံ အပ္ပညံသု။ ယေဟိ ကေစိ အနာဂတမဒ္ဒါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓဂါမိနိ^၄ ပဋိပဒံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိ^၅ ပဋိပဒံ အဘိဇာနိဿန္တိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ အနုယေ ဉာဏံ။

တတ္ထ ကတမံ ပရိယေ ဉာဏံ၊ ဣဓ ဘိက္ခု ပရသတ္တာနံ ပရပုဂ္ဂလာနံ စေတသာ စေတော ပရိစ္စ ပဇာနာတိ၊ သရာဂံ ဝါ စိတ္တံ “သရာဂံ စိတ္တံ”န္တိ ပဇာနာတိ၊ ဝီတရာဂံ ဝါ စိတ္တံ “ဝီတရာဂံ စိတ္တံ”န္တိ ပဇာနာတိ၊ သဒေါသံ ဝါ စိတ္တံ “သဒေါသံ စိတ္တံ”န္တိ ပဇာနာတိ၊ ဝီတဒေါသံ ဝါ စိတ္တံ “ဝီတဒေါသံ စိတ္တံ”န္တိ ပဇာနာတိ၊ သမောဟံ ဝါ စိတ္တံ “သမောဟံ စိတ္တံ”န္တိ ပဇာနာတိ၊ ဝီတမောဟံ ဝါ စိတ္တံ “ဝီတမောဟံ စိတ္တံ”န္တိ ပဇာနာတိ၊ သံခိတ္တံ ဝါ စိတ္တံ “သံခိတ္တံ စိတ္တံ”န္တိ ပဇာနာတိ၊ ဝိက္ခိတ္တံ ဝါ စိတ္တံ “ဝိက္ခိတ္တံ စိတ္တံ”န္တိ ပဇာနာတိ၊ မဟဂ္ဂတံ ဝါ စိတ္တံ “မဟဂ္ဂတံ စိတ္တံ”န္တိ ပဇာနာတိ၊ အမဟဂ္ဂတံ ဝါ စိတ္တံ “အမဟဂ္ဂတံ စိတ္တံ”န္တိ ပဇာနာတိ၊ သဥတ္တရံ ဝါ စိတ္တံ “သဥတ္တရံ စိတ္တံ”န္တိ ပဇာနာတိ၊ အနုတ္တရံ ဝါ စိတ္တံ “အနုတ္တရံ စိတ္တံ”န္တိ ပဇာနာတိ၊ သမာဟိတံ ဝါ စိတ္တံ “သမာဟိတံ စိတ္တံ”န္တိ ပဇာနာတိ၊ အသမာဟိတံ ဝါ စိတ္တံ “အသမာဟိတံ စိတ္တံ”န္တိ ပဇာနာတိ၊ ဝိမုတ္တံ ဝါ စိတ္တံ “ဝိမုတ္တံ စိတ္တံ”န္တိ ပဇာနာတိ၊ အဝိမုတ္တံ ဝါ စိတ္တံ “အဝိမုတ္တံ စိတ္တံ”န္တိ ပဇာနာတိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ပရိယေ ဉာဏံ။

ဌပေတွာ ဓမ္မေ ဉာဏံ အနုယေ ဉာဏံ ပရိယေ ဉာဏံ အဝသေသာ ပညာ သမ္မုတိဉာဏံ။ (၄)

၇၉၇။ တတ္ထ ကတမာ ပညာ အာစယာယ နော အပစယာယ၊ ကာမာဝစရကုသလေ ပညာ အာစယာယ နော အပစယာယ၊ စတူသု မဂ္ဂေသု ပညာ

အပစယာယ နော အာစယာယ၊ ရူပါဝစရာရူပါဝစရကုသလေ ပညာ
အာစယာယ စေဝ အပစယာယ စ၊ အဝသေသာ ပညာ နေဝ အာစယာယ
နော အပစယာယ။ (၅)

၇၉၈။ တတ္ထ ကတမာ ပညာ နိဗ္ဗိဒါယ နော ပဋိဝေဓာယ၊ ယာယ
ပညာယ ကာမေသု ဝိတရာဂေါ ဟောတိ န စ အဘိညာယော ပဋိဝိဇ္ဈတိ န စ
သစ္စာနိ၊ အယံ ဝုစ္စတိ ပညာ နိဗ္ဗိဒါယ နော ပဋိဝေဓာယ။ သွေဝ ပညာယ
ကာမေသု ဝိတရာဂေါ သမာနော အဘိညာယော ပဋိဝိဇ္ဈတိ န စ သစ္စာနိ၊
အယံ ဝုစ္စတိ ပညာ ပဋိဝေဓာယ နော နိဗ္ဗိဒါယ။ စတုသု မဂ္ဂေသု ပညာ
နိဗ္ဗိဒါယ စေဝ ပဋိဝေဓာယ စ။ အဝသေသာ ပညာ နေဝ နိဗ္ဗိဒါယ နော
ပဋိဝေဓာယ။ (၆)

၇၉၉။ တတ္ထ ကတမာ ဟာနဘာဂိနိ ပညာ၊ ပဌမဿ ဈာနဿ လာဘိ
ကာမသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနိ ပညာ၊
တဒနုဓမ္မတာ သတိ သန္တိဋ္ဌတိ ဌိတိဘာဂိနိ ပညာ။ အဝိတက္ကသဟဂတာ သညာ-
မနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနိ ပညာ၊ နိဗ္ဗိဒါသဟဂတာ သညာ-
မနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသဉ္စိတာ နိဗ္ဗေဓဘာဂိနိ ပညာ။ ဒုတိယဿ
ဈာနဿ လာဘိ ဝိတက္ကသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဟာန-
ဘာဂိနိ ပညာ၊ တဒနုဓမ္မတာ သတိ သန္တိဋ္ဌတိ ဌိတိဘာဂိနိ ပညာ၊ ဥပေက္ခာ-
သဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနိ ပညာ၊ နိဗ္ဗိဒါ-
သဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသဉ္စိတာ နိဗ္ဗေဓ-
ဘာဂိနိ ပညာ။ တတိယဿ ဈာနဿ လာဘိ ဝိတိသုခသဟဂတာ သညာ-
မနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနိ ပညာ၊ တဒနုဓမ္မတာ သတိ သန္တိဋ္ဌတိ
ဌိတိဘာဂိနိ ပညာ။ အဒုက္ခမသုခသဟဂတာ သညာမနသိကာရာ သမုဒါ-
စရန္တိ ဝိသေသဘာဂိနိ ပညာ၊ နိဗ္ဗိဒါသဟဂတာ သညာမနသိကာရာ သမုဒါ-
စရန္တိ ဝိရာဂူပသဉ္စိတာ နိဗ္ဗေဓဘာဂိနိ ပညာ။ စတုတ္ထဿ ဈာနဿ လာဘိ
ဥပေက္ခာသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနိ ပညာ၊
တဒနုဓမ္မတာ သတိ သန္တိဋ္ဌတိ ဌိတိဘာဂိနိ ပညာ။ အာကာသာနဉ္စာယတန-
သဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနိ ပညာ၊ နိဗ္ဗိဒါ-
သဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသဉ္စိတာ နိဗ္ဗေဓ-
ဘာဂိနိ ပညာ။ အာကာသာနဉ္စာယတနဿ လာဘိ ရူပသဟဂတာ သညာ-
မနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနိ ပညာ၊ တဒနုဓမ္မတာ သတိ သန္တိဋ္ဌတိ

ဌိတိဘာဂိနီ ပညာ။ ဝိညာဏဉ္စာယတနသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနီ ပညာ၊ နိဗ္ဗိဒါသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသညိတာ နိဗ္ဗေဘာဂိနီ ပညာ။ ဝိညာဏဉ္စာယတနဿ လာဘိ အာကာသာနဉ္စာယတနသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနီ ပညာ၊ တဒနုဓမ္မတာ သတိ သန္တိဌတိ ဌိတိဘာဂိနီ ပညာ။ အာကိဉ္စညာယတနသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနီ ပညာ၊ နိဗ္ဗိဒါသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသညိတာ နိဗ္ဗေဘာဂိနီ ပညာ။ အာကိဉ္စညာယတနဿ လာဘိ ဝိညာဏဉ္စာယတနသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဟာနဘာဂိနီ ပညာ၊ တဒနုဓမ္မတာ သတိ သန္တိဌတိ ဌိတိဘာဂိနီ ပညာ၊ နေဝသညာနာသညာယတနသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိသေသဘာဂိနီ ပညာ၊ နိဗ္ဗိဒါသဟဂတာ သညာမနသိကာရာ သမုဒါစရန္တိ ဝိရာဂူပသညိတာ နိဗ္ဗေဘာဂိနီ ပညာ။ (၇)

၈၀၀။ တတ္ထ ကတမာ စတသော ပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါ။ အတ္ထေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ၊ ဣမာ စတသော ပဋိသမ္ဘိဒါ။ (၈)

၈၀၁။ တတ္ထ ကတမာ စတသော ပဋိပဒါ၊ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ ပညာ၊ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပညာ၊ သုခပဋိပဒါ ဒန္ဓာဘိညာ ပညာ၊ သုခပဋိပဒါ ခိပ္ပါဘိညာ ပညာ။

တတ္ထ ကတမာ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ ပညာ၊ ကိစ္ဆေန ကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ ဒန္တံ တဏှာနံ အဘိဇာနန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ ပညာ။

တတ္ထ ကတမာ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပညာ၊ ကိစ္ဆေန ကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ ခိပ္ပံ တဏှာနံ အဘိဇာနန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပညာ။

တတ္ထ ကတမာ သုခပဋိပဒါ ဒန္တာဘိညာ ပညာ၊ အင်္ဂိစ္ဆေန အကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ ဒန္တံ တဏှာနံ အဘိဇာနန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ သုခပဋိပဒါ ဒန္တာဘိညာ ပညာ။

တတ္ထ ကတမာ သုခပဋိပဒါ ခိပ္ပါဘိညာ ပညာ၊ အင်္ဂိစ္ဆေန အကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ ခိပ္ပံ တဏှာနံ အဘိဇာနန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ သုခပဋိပဒါ ခိပ္ပါဘိညာ ပညာ။ ဣမာ စတသော ပဋိပဒါ။ (၉)

၈၀၂။ တတ္ထ ကတမာနိ စတ္တာရိ အာရမ္မဏာနိ၊ ပရိတ္တာ ပရိတ္တာရမ္မဏာ ပညာ၊ ပရိတ္တာ အပ္ပမာဏာရမ္မဏာ ပညာ၊ အပ္ပမာဏာ ပရိတ္တာရမ္မဏာ ပညာ၊ အပ္ပမာဏာ အပ္ပမာဏာရမ္မဏာ ပညာ။

တတ္ထ ကတမာ ပရိတ္တာ ပရိတ္တာရမ္မဏာ ပညာ၊ သမာဓိဿ န နိကာမလာဘိဿ အာရမ္မဏံ ထောက် ဖရန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ ပရိတ္တာ ပရိတ္တာရမ္မဏာ ပညာ။

တတ္ထ ကတမာ ပရိတ္တာ အပ္ပမာဏာရမ္မဏာ ပညာ၊ သမာဓိဿ န နိကာမလာဘိဿ အာရမ္မဏံ ဝိပုလံ ဖရန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ ပရိတ္တာ အပ္ပမာဏာရမ္မဏာ ပညာ။

တတ္ထ ကတမာ အပ္ပမာဏာ ပရိတ္တာရမ္မဏာ ပညာ၊ သမာဓိဿ နိကာမလာဘိဿ အာရမ္မဏံ ထောက် ဖရန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ အပ္ပမာဏာ ပရိတ္တာရမ္မဏာ ပညာ။

တတ္ထ ကတမာ အပ္ပမာဏာ အပ္ပမာဏာရမ္မဏာ ပညာ၊ သမာဓိဿ နိကာမလာဘိဿ အာရမ္မဏံ ဝိပုလံ ဖရန္တဿ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဂုစ္စတိ အပ္ပမာဏာ အပ္ပမာဏာရမ္မဏာ ပညာ။ ဣမာနိ စတ္တာရိ အာရမ္မဏာနိ။ (၁၀)

မဂ္ဂသမင်္ဂိဿ ဉာဏံ ဧရာမရဏေပတံ ဉာဏံ၊ ဧရာမရဏသမုဒယေပတံ ဉာဏံ၊ ဧရာမရဏနိရောဓေပတံ ဉာဏံ၊ ဧရာမရဏနိရောဓဂါမိနိယာ ပဋိပဒါယ-ပတံ ဉာဏံ။

တတ္ထ ကတမံ ဇရာမရဏေ ဉာဏံ၊ ဇရာမရဏံ အာရဟန္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ဇရာမရဏေ ဉာဏံ။

ဇရာမရဏသမုဒယံ အာရဟန္တ။ပ။ ဇရာမရဏနိရောဓံ အာရဟန္တ။ပ။ ဇရာမရဏနိရောဓဂါမိနိ ပဋိပဒံ အာရဟန္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ဇရာမရဏနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ (၁၁)

၈၀၃။ ဓမ္မသမင်္ဂီဿ ဉာဏံ ဇာတိယာပေတံ ဉာဏံ။ပ။ ဘဝေပေတံ ဉာဏံ။ပ။ ဥပါဒါနေပေတံ ဉာဏံ။ပ။ တဏှာယပေတံ ဉာဏံ။ပ။ ဝေဒနာယပေတံ ဉာဏံ။ပ။ ဖဿေပေတံ ဉာဏံ။ပ။ သဠာယတနေပေတံ ဉာဏံ။ပ။ နာမရူပေပေတံ ဉာဏံ။ပ။ ဝိညာဏေပေတံ ဉာဏံ။ပ။ သင်္ခါရေသုပေတံ ဉာဏံ၊ သင်္ခါရသမုဒယေပေတံ ဉာဏံ၊ သင်္ခါရနိရောဓေပေတံ ဉာဏံ၊ သင်္ခါရနိရောဓဂါမိနိယာ ပဋိပဒါယပေတံ ဉာဏံ။ (၁၀-၂၁)

တတ္ထ ကတမံ သင်္ခါရေသု ဉာဏံ၊ သင်္ခါရေ အာရဟန္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သင်္ခါရေသု ဉာဏံ။

သင်္ခါရသမုဒယံ အာရဟန္တ။ပ။ သင်္ခါရနိရောဓံ အာရဟန္တ။ပ။ သင်္ခါရနိရောဓဂါမိနိ ပဋိပဒံ အာရဟန္တ ယာ ဥပ္ပဇ္ဇတိ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သင်္ခါရနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ ဧဝံ စတုဗ္ဗိဓေန ဉာဏဝတ္ထု။

စတုက္ကံ။

၅-ပဉ္စကနိဒ္ဒေသ

၈၀၄။ တတ္ထ ကတမော ပဉ္စဂီကော သမ္မာသမာဓိ၊ ပီတိဖရဏတာ၊ သုခဖရဏတာ၊ စေတောဖရဏတာ၊ အာလောကဖရဏတာ၊ ပစ္စဝေက္ခဏာနိမိတ္တံ။ ဒွီသု ဈာနေသု ပညာ ပီတိဖရဏတာ၊ တိသု ဈာနေသု ပညာ သုခဖရဏတာ၊ ပရစိတ္တေ ဉာဏံ စေတောဖရဏတာ၊ ဒိဗ္ဗစက္ခု အာလောကဖရဏတာ၊ တမှာ တမှာ သမာဓိမှာ ဝုဋ္ဌိတဿ ပစ္စဝေက္ခဏာဉာဏံ ပစ္စဝေက္ခဏာနိမိတ္တံ၊ အယံ ဝုစ္စတိ ပဉ္စဂီကော သမ္မာသမာဓိ။

တတ္ထ ကတမော ပဉ္စဉာဏိကော သမ္မာသမာဓိ။ “အယံ သမာဓိ ပစ္စုပ္ပန္န-
 သုခေါ စေဝ အာယတိဉ္စ သုခဝိပါကော”တိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ။
 “အယံ သမာဓိ အရိယော နိရုဓိသော”တိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ “အယံ
 သမာဓိ အကာပုရိသသေဝိတော”တိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ “အယံ သမာဓိ
 သန္တော ပဏီတော ပဋိပ္ပဿဒ္ဓလဒ္ဓေါ ဧကောဒိဘာဝါဓိဂတော န သသင်္ခါရ-
 နိဂ္ဂဟုဝါရိတဂတော”တိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ။ “သော ခေါ ပနာဟံ ဣမံ
 သမာဓိံ သတော သမာပဇ္ဇာမိံ သတော ဝုဋ္ဌဟာမိ”တိ ပစ္စတ္တညေဝ ဉာဏံ
 ဥပ္ပဇ္ဇတိ။ အယံ ပဉ္စဉာဏိကော သမ္မာသမာဓိ။ ဧဝံ ပဉ္စဝိဓေန ဉာဏဝတ္ထု။

ပဉ္စကံ။

၆-ဆတ္တနိဒ္ဒေသ

၈၀၅။ တတ္ထ ကတမာ ဆသု အဘိညာသု ပညာ၊ ဣဒ္ဓိဝိဓေ ဉာဏံ၊
 သောတဓာတုဝိသုဒ္ဓိယာ ဉာဏံ၊ ပရစိတ္တေ ဉာဏံ၊ ပုဗ္ဗေနိဝါသာနုဿတိယာ
 ဉာဏံ၊ သတ္တာနံ စုတူပပါတေ ဉာဏံ၊ အာသဝါနံ ခယေ ဉာဏံ၊ ဣမာ ဆသု
 အဘိညာသု ပညာ။ ဧဝံ ဆဗ္ဗိဓေန ဉာဏဝတ္ထု။

၇-သတ္တကနိဒ္ဒေသ

၈၀၆။ တတ္ထ ကတမာနိ သတ္တသတ္တတိ ဉာဏဝတ္ထုနိ။ “ဇာတိပစ္စယာ ဇရာ-
 မရဏ”န္တိ ဉာဏံ၊ အသတိ ဇာတိယာ “နတ္ထိ ဇရာမရဏ”န္တိ ဉာဏံ၊ အတိတမ္ပိ
 အဒ္ဓါနံ “ဇာတိပစ္စယာ ဇရာမရဏ”န္တိ ဉာဏံ၊ အသတိ ဇာတိယာ “နတ္ထိ ဇရာ-
 မရဏ”န္တိ ဉာဏံ၊ အနာဂတမ္ပိ “အဒ္ဓါနံ ဇာတိပစ္စယာ ဇရာမရဏ”န္တိ ဉာဏံ၊
 အသတိ ဇာတိယာ “နတ္ထိ ဇရာမရဏ”န္တိ ဉာဏံ၊ ယမ္ပိဿ တံ ဓမ္မဋ္ဌိတိဉာဏံ၊ တမ္ပိ
 “ဓယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မ”န္တိ ဉာဏံ၊ “ဘဝပစ္စယာ ဇာတိ”တိ
 ဉာဏံ။ပ။ “ဥပါဒါနပစ္စယာ ဘဝေါ”တိ ဉာဏံ။ပ။ “တဏှာပစ္စယာ ဥပါဒါန”န္တိ
 ဉာဏံ။ပ။ “ဝေဒနာပစ္စယာ တဏှာ”တိ ဉာဏံ။ပ။ “ဖဿပစ္စယာ ဝေဒနာ”တိ
 ဉာဏံ။ပ။ “သဠာယတနပစ္စယာ ဖဿော”တိ ဉာဏံ။ပ။ “နာမရူပပစ္စယာ
 သဠာယတန”န္တိ ဉာဏံ။ပ။ “ဝိညာဏပစ္စယာ နာမရူပ”န္တိ ဉာဏံ။ပ။ “သင်္ခါရ-
 ပစ္စယာ ဝိညာဏ”န္တိ ဉာဏံ။ပ။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”တိ ဉာဏံ၊ အသတိ
 အဝိဇ္ဇာယ “နတ္ထိ သင်္ခါရာ”တိ ဉာဏံ၊ “အတိတမ္ပိ အဒ္ဓါနံ အဝိဇ္ဇာပစ္စယာ
 သင်္ခါရာ”တိ ဉာဏံ၊ အသတိ အဝိဇ္ဇာယ “နတ္ထိ သင်္ခါရာ”တိ ဉာဏံ၊ အနာဂတမ္ပိ

အဒ္ဓါနံ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”တိ ဉာဏံ၊ အသတိ အဝိဇ္ဇာယ “နတ္ထိ သင်္ခါရာ”တိ ဉာဏံ၊ ယမ္ပိဿ တံ ဓမ္မဋ္ဌိတိဉာဏံ၊ တမ္ပိ “ဓယဓမ္မံ ဝယဓမ္မံ ဝိရာဂဓမ္မံ နိရောဓဓမ္မံ”န္တိ ဉာဏံ၊ ဣမာနိ သတ္တသတ္တတိ ဉာဏဝတ္ထုနိ။ ဧဝံ သတ္တဝိဓေန ဉာဏဝတ္ထု။

၈-အဋ္ဌကနိဒ္ဒေသ

၈၀၇။ တတ္ထ ကတမာ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ၊ သောတာ-ပတ္တိမဂ္ဂေ ပညာ၊ သောတာပတ္တိဖလေ ပညာ၊ သကဒါဂါမိမဂ္ဂေ ပညာ၊ သကဒါဂါမိဖလေ ပညာ၊ အနာဂါမိမဂ္ဂေ ပညာ၊ အနာဂါမိဖလေ ပညာ၊ အရဟတ္တမဂ္ဂေ ပညာ၊ အရဟတ္တဖလေ ပညာ၊ ဣမာ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ။ ဧဝံ အဋ္ဌဝိဓေန ဉာဏဝတ္ထု။

၉-နဝကနိဒ္ဒေသ

၈၀၈။ တတ္ထ ကတမာ နဝသု အနုပုဗ္ဗဝိဟာရသမာပတ္တိသု ပညာ၊ ပဌ-မဇ္ဈာနသမာပတ္တိယာ ပညာ၊ ဒုတိယဇ္ဈာနသမာပတ္တိယာ ပညာ၊ တတိယဇ္ဈာန-သမာပတ္တိယာ ပညာ၊ စတုတ္ထဇ္ဈာနသမာပတ္တိယာ ပညာ၊ အာကာသာ-နဉ္စာယတနသမာပတ္တိယာ ပညာ၊ ဝိညာဏဉ္စာယတနသမာပတ္တိယာ ပညာ၊ အာကိဉ္စညာယတနသမာပတ္တိယာ ပညာ၊ နေဝသညာနာသညာယတနသမာ-ပတ္တိယာ ပညာ၊ သညာဝေဒယိတနိရောဓသမာပတ္တိယာ ပုဋ္ဌိတဿ ပစ္စဝေက္ခဏာ ဉာဏံ၊ ဣမာ နဝသု အနုပုဗ္ဗဝိဟာရသမာပတ္တိသု ပညာ။ ဧဝံ နဝဝိဓေန ဉာဏဝတ္ထု။

၁၀-ဒေသကနိဒ္ဒေသ

၈၀၉။ တတ္ထ ကတမံ တထာဂတဿ ဌာနဉ္စ ဌာနတော အဋ္ဌာနဉ္စ အဋ္ဌာ-နထော ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော “အဋ္ဌာနမေတံ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ နေတံ ဌာနံ ဝိဇ္ဇတိ”တိ ပဇာနာတိ၊ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ကဉ္စိ သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ ဌာနမေတံ ဝိဇ္ဇတိ”တိ ပဇာနာတိ၊ “အဋ္ဌာနမေတံ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ သင်္ခါရံ သုခတော ဥပဂစ္ဆေယျ နေတံ ဌာနံ ဝိဇ္ဇတိ”တိ ပဇာနာတိ၊ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ပုထုဇ္ဇနော ကဉ္စိ သင်္ခါရံ သုခတော ဥပဂစ္ဆေယျ ဌာနမေတံ ဝိဇ္ဇတိ”တိ ပဇာနာတိ၊

“အဋ္ဌာနမေတံ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကဉ္စိ ဓမ္မံ အတ္ထတော ဥပဂစ္ဆေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ၊ ယံ ပုထုဇ္ဇနော ကဉ္စိ ဓမ္မံ အတ္ထတော ဥပဂစ္ဆေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတံ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော မာတရံ ဇီဝိတာ ဝေါရောပေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ၊ ယံ ပုထုဇ္ဇနော မာတရံ ဇီဝိတာ ဝေါရောပေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတံ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ပိတရံ ဇီဝိတာ ဝေါရောပေယျ။ပ။ အရဟန္တံ ဇီဝိတာ ဝေါရောပေယျ။ပ။ ပဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေယျ။ပ။ သံဃံ ဘိက္ခုယျ။ပ။ အညံ သတ္တာရံ ဥဒ္ဓိသေယျ။ပ။ အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ပုထုဇ္ဇနော အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။

“အဋ္ဌာနမေတံ အနဝကာသော ယံ ဧကိဿာ လောကဓာတုယာ ဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ဧကိဿာ လောကဓာတုယာ ဧကော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဥပ္ပဇ္ဇေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတံ အနဝကာသော ယံ ဧကိဿာ လောကဓာတုယာ ဒွေ ရာဇာနော စက္ကဝတ္တိံ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ဧကိဿာ လောကဓာတုယာ ဧကော ရာဇာ စက္ကဝတ္တိံ ဥပ္ပဇ္ဇေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။

“အဋ္ဌာနမေတံ အနဝကာသော ယံ ဣတ္ထိ အရဟံ အဿ သမ္မာသမ္ဗုဒ္ဓေါ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ပုရိသော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတံ အနဝကာသော ယံ ဣတ္ထိ ရာဇာ အဿ စက္ကဝတ္တိံ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ပုရိသော ရာဇာ အဿ စက္ကဝတ္တိံ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတံ အနဝကာသော ယံ ဣတ္ထိ သက္ကတ္တံ ကရေယျ၊ မာရတ္တံ ကရေယျ၊ ဗြဟ္မတ္တံ ကရေယျ၊ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတီ ယံ ပုရိသော သက္ကတ္တံ ကရေယျ၊ မာရတ္တံ ကရေယျ၊ ဗြဟ္မတ္တံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။

“အဋ္ဌာနမေတ် အနဝကာသော ယံ ကာယဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ နေတံ ဌာနံ ဝိဇ္ဇတိ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ကာယဒုစ္စရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ ဌာနမေတ် ဝိဇ္ဇတိ”တိ ပဇာနာတိ။ “အဋ္ဌာနမေတ် အနဝကာသော ယံ ဝစီဒုစ္စရိတဿ။ပ။ ယံ မနောဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ နေတံ ဌာနံ ဝိဇ္ဇတိ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ဝစီဒုစ္စရိတဿ။ပ။ ယံ မနောဒုစ္စရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ ဌာနမေတ် ဝိဇ္ဇတိ”တိ ပဇာနာတိ။

“အဋ္ဌာနမေတ် အနဝကာသော ယံ ကာယသုစရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ၊ “ဌာနဉ္စ ခေါ ဇတံ ဝိဇ္ဇတီ ယံ ကာယသုစရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ ဌာနမေတ် ဝိဇ္ဇတီ”တိ ပဇာနာတိ၊ “အဋ္ဌာနမေတ် အနဝကာသော ယံ ဝစီသုစရိတဿ။ပ။ ယံ မနောသုစရိတဿ အနိဋ္ဌော အကန္တော အမနာပေါ ဝိပါကော နိဗ္ဗတ္တေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ၊ “ဌာနဉ္စ ခေါ ဇတံ ဝိဇ္ဇတီ ယံ ဝစီသုစရိတဿ။ပ။ ယံ မနောသုစရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ ဌာနမေတ် ဝိဇ္ဇတီ”တိ ပဇာနာတိ။

“အဋ္ဌာနမေတ် အနဝကာသော ယံ ကာယဒုစ္စရိတသမင်္ဂီ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ကာယဒုစ္စရိတသမင်္ဂီ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ ဌာနမေတ် ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာနမေတ် အနဝကာသော ယံ ဝစီဒုစ္စရိတသမင်္ဂီ။ပ။ ယံ မနောဒုစ္စရိတသမင်္ဂီ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ ဝိဇ္ဇတိ ယံ ဝစီဒုစ္စရိတသမင်္ဂီ။ပ။ ယံ မနောဒုစ္စရိတသမင်္ဂီ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ ဌာနမေတ် ဝိဇ္ဇတီ”တိ ပဇာနာတိ။

“အဋ္ဌာနမေတ် အနဝကာသော ယံ ကာယသုစရိတသမင်္ဂိ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတိ”တိ ပဇာနာတိ၊ “ဌာနဉ္စ ခေါ ဇတံ ဝိဇ္ဇတိ ယံ ကာယသုစရိတသမင်္ဂိ တန္တိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ

သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ ဌာနမေတံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “အဋ္ဌာ-
နမေတံ အနဝကာသော ယံ ဝစီသုစရိတသမင်္ဂီ။ပ။ ယံ မနောသုစရိတသမင်္ဂီ
တန္နိဒါနံ တပ္ပစ္စယာ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ
နိရယံ ဥပပဇ္ဇေယျ နေတံ ဌာနံ ဝိဇ္ဇတီ”တိ ပဇာနာတိ။ “ဌာနဉ္စ ခေါ ဧတံ
ဝိဇ္ဇတီ ယံ ဝစီသုစရိတသမင်္ဂီ။ပ။ ယံ မနောသုစရိတသမင်္ဂီ တန္နိဒါနံ တပ္ပစ္စယာ
ကာယဿ ဘောဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျ ဌာနမေတံ
ဝိဇ္ဇတီ”တိ ပဇာနာတိ။ ယေ ယေ ဓမ္မာ ယေသံ ယေသံ ဓမ္မာနံ ဟေတူ ပစ္စယာ
ဥပါဒါယ တံ တံ ဌာနံ ယေ ယေ ဓမ္မာ ယေသံ ယေသံ ဓမ္မာနံ န ဟေတူ
အပ္ပစ္စယာ ဥပါဒါယ တံ တံ အဋ္ဌာနန္တိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။
အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ ဌာနဉ္စ ဌာနတော
အဋ္ဌာနဉ္စ အဋ္ဌာနတော ယထာဘူတံ ဉာဏံ။ (၁)

၈၁၀။ တတ္ထ ကတမံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မ-
သမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ။ ဣဓ
တထာဂတော ပဇာနာတိ—အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိ-
သမ္ပတ္တိပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ
ဥပဓိသမ္ပတ္တိပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ
ကာလသမ္ပတ္တိပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ
ပယောဂသမ္ပတ္တိပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ။

အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊
အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊
အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊
အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိ အာဂမ္မ ဝိပစ္စန္တိ။

အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိပဋိဗ္ဗာဏာနိ န
ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိပဋိဗ္ဗာဏာနိ
န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိ-
ပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ
ပယောဂဝိပတ္တိပဋိဗ္ဗာဏာနိ န ဝိပစ္စန္တိ။

အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊
အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊
အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိ အာဂမ္မ ဝိပစ္စန္တိ၊

အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိ အာဂမ္မ
ဝိပစ္စန္ဓိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ အတိတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ
ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ။ (၂)

၈၁၁။ တတ္ထ ကတမံ တထာဂတဿ သဗ္ဗတ္ထဂါမိနိ ပဋိပဒံ ယထာဘူတံ
ဉာဏံ၊ ဣဓ တထာဂတော “အယံ မဂ္ဂေါ အယံ ပဋိပဒါ နိရုယဂါမိ”တိ^၁
ပဇာနာတိ၊ “အယံ မဂ္ဂေါ အယံ ပဋိပဒါ တိရစ္ဆာနယောနိဂါမိ”တိ^၂ ပဇာနာတိ၊
“အယံ မဂ္ဂေါ အယံ ပဋိပဒါ ပေတ္တိဝိသယဂါမိ”တိ ပဇာနာတိ၊ “အယံ မဂ္ဂေါ
အယံ ပဋိပဒါ မနုဿလောကဂါမိ”တိ ပဇာနာတိ၊ “အယံ မဂ္ဂေါ အယံ ပဋိပဒါ
ဒေဝလောကဂါမိ”တိ ပဇာနာတိ၊ “အယံ မဂ္ဂေါ အယံ ပဋိပဒါ နိဗ္ဗာနဂါမိ”တိ
ပဇာနာတိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော
သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ သဗ္ဗတ္ထဂါမိနိ ပဋိပဒံ ယထာဘူတံ ဉာဏံ။ (၃)

၈၁၂။ တတ္ထ ကတမံ တထာဂတဿ အနေကဓာတုနာနာဓာတုလောကံ
ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော ခန္ဓနာနတ္တံ ပဇာနာတိ၊ အာယတန-
နာနတ္တံ ပဇာနာတိ၊ ဓာတုနာနတ္တံ ပဇာနာတိ၊ အနေကဓာတုနာနာဓာတု-
လောကနာနတ္တံ ပဇာနာတိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော
ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ အနေကဓာတုနာနာဓာတုလောကံ
ယထာဘူတံ ဉာဏံ။ (၄)

၈၁၃။ တတ္ထ ကတမံ တထာဂတဿ သတ္တာနံ နာနာဓိမုတ္တိကတံ
ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော ပဇာနာတိ “သန္တိ သတ္တာ ဟိနာဓိမုတ္တိကာ၊
သန္တိ သတ္တာ ပဏီတာဓိမုတ္တိကာ။ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ
သတ္တေ သေဝန္တိ ဘဇ္ဇန္တိ ပယိရုပါသန္တိ။ ပဏီတာဓိမုတ္တိကာ သတ္တာ ပဏီတာ-
ဓိမုတ္တိကေ သတ္တေ သေဝန္တိ ဘဇ္ဇန္တိ ပယိရုပါသန္တိ။

အတိတမ္ပိ အဒ္ဓါနံ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ သတ္တေ သေဝိသု
ဘဇိသု ပယိရုပါသိသု။ ပဏီတာဓိမုတ္တိကာ သတ္တာ ပဏီတာဓိမုတ္တိကေ သတ္တေ
သေဝိသု ဘဇိသု ပယိရုပါသိသု။

အနာဂတမ္ပိ အဒ္ဓါနံ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ သတ္တေ
သေဝိသန္တိ ဘဇိသန္တိ ပယိရုပါသိသန္တိ။ ပဏီတာဓိမုတ္တိကာ သတ္တာ

၁-နိရုယဂါမိနီတိ(သျှာ) ၂-တိရစ္ဆာနဂါမိနီတိ(သျှာ) ဧဝမုပရိပိ။ အဋ္ဌကထာ ဩလောကေတဗ္ဗာ။

ပဏီတာဓိမုတ္တိကေ သတ္တေ သေဝိဿန္တိ ဘဇိဿန္တိ ပယိရုပါသိဿန္တိ”တိ
ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ
တထာဂတဿ သတ္တာနံ နာနာဓိမုတ္တိကတံ ယထာဘူတံ ဉာဏံ။ (၅)

၈၁၄။ တတ္ထ ကတမံ တထာဂတဿ ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယ-
ပရောပရိယတ္တံ ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော သတ္တာနံ အာသယံ
ပဇာနာတိ၊ အနုသယံ ပဇာနာတိ၊ စရိတံ ပဇာနာတိ၊ အဓိမုတ္တိံ ပဇာနာတိ၊
အပ္ပရဇက္ခေ မဟာရဇက္ခေ တိက္ခိန္ဒြိယေ မုဒိန္ဒြိယေ သွာကာရေ ဒွါကာရေ
သုဝိညာပယေ ဒုဝိညာပယေ ဘဗ္ဗာဘဗ္ဗေ သတ္တေ ပဇာနာတိ။

၈၁၅။ ကတမော စ သတ္တာနံ အာသယော၊ “သဿတော လောကော”တိ
ဝါ “အသဿတော လောကော”တိ ဝါ “အန္တဝါ လောကော”တိ ဝါ
“အနန္တဝါ လောကော”တိ ဝါ “တံ ဇီဝံ တံ သရီရ”န္တိ ဝါ “အညံ ဇီဝံ အညံ
သရီရ”န္တိ ဝါ “ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ “န ဟောတိ
တထာဂတော ပရံ မရဏာ”တိ ဝါ “ဟောတိ စ န စ ဟောတိ တထာဂတော
ပရံ မရဏာ”တိ ဝါ “နေဝ ဟောတိ န န ဟောတိ တထာဂတော
ပရံ မရဏာ”တိ ဝါ ဣတိ ဘဝဒိဋ္ဌိသန္နိဿိတာ ဝါ သတ္တာ ဟောန္တိ ဝိဘဝဒိဋ္ဌိ-
သန္နိဿိတာ ဝါ၊ ဧတေ ဝါ ပန ဥဘော အန္တေ အနုပဂမ္မ ဣဒပ္ပတ္တယတာ-
ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အနုလောမိကာ ခန္တိ ပဋိလဒ္ဓါ ဟောတိ ယထာဘူတံ
ဉာဏံ၊ အယံ သတ္တာနံ အာသယော။

၈၁၆။ ကတမော စ သတ္တာနံ အနုသယော၊ သတ္တာနုသယာ ကာမရာဂါ-
နုသယော ပဋိဃာနုသယော မာနာနုသယော ဒိဋ္ဌာနုသယော ဝိစိကိစ္ဆာ-
နုသယော ဘဝရာဂါနုသယော အဝိဇ္ဇာနုသယော၊ ယံ လောကေ ပိယရူပံ
သာတရူပံ၊ ဧတ္ထ သတ္တာနံ ရာဂါနုသယော အနုသေတိ၊ ယံ လောကေ အပ္ပိယရူပံ
အသာတရူပံ၊ ဧတ္ထ သတ္တာနံ ပဋိဃာနုသယော အနုသေတိ၊ ဣတိ ဣမေသု
ဒွီသု ဓမ္မေသု အဝိဇ္ဇာနုပတိတာ တဒေကဋ္ဌော မာနော စ ဒိဋ္ဌိ စ ဝိစိကိစ္ဆာ စ
ဒဋ္ဌဗ္ဗာ၊ အယံ သတ္တာနံ အနုသယော။

၈၁၇။ ကတမဉ္စ သတ္တာနံ စရိတံ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော
အာနေဉ္စာဘိသင်္ခါရော ပရိတ္တဘူမကော ဝါ မဟာဘူမကော ဝါ၊ ဣဒံ သတ္တာနံ
စရိတံ။

၈၁၈။ ကတမာ စ သတ္တာနံ အဓိမုတ္တိ၊ သန္တိ သတ္တာ ဟိနာဓိမုတ္တိကာ၊ သန္တိ သတ္တာ ပဏီတာဓိမုတ္တိကာ၊ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ သတ္တေ သေဝန္တိ ဘဇ္ဇန္တိ ပယိရုပါသန္တိ။ ပဏီတာဓိမုတ္တိကာ သတ္တာ ပဏီတာဓိမုတ္တိကေ သတ္တေ သေဝန္တိ ဘဇ္ဇန္တိ ပယိရုပါသန္တိ။

အတိတမ္ပိ အဒ္ဓါနံ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ သတ္တေ သေဝိသု ဘဇ္ဇိသု ပယိရုပါသိသု။ ပဏီတာဓိမုတ္တိကာ သတ္တာ ပဏီတာဓိမုတ္တိကေ သတ္တေ သေဝိသု ဘဇ္ဇိသု ပယိရုပါသိသု။

အနာဂတမ္ပိ အဒ္ဓါနံ ဟိနာဓိမုတ္တိကာ သတ္တာ ဟိနာဓိမုတ္တိကေ သတ္တေ သေဝိဿန္တိ ဘဇ္ဇိဿန္တိ ပယိရုပါသိဿန္တိ။ ပဏီတာဓိမုတ္တိကာ သတ္တာ ပဏီတာဓိမုတ္တိကေ သတ္တေ သေဝိဿန္တိ ဘဇ္ဇိဿန္တိ ပယိရုပါသိဿန္တိ၊ အယံ သတ္တာနံ အဓိမုတ္တိ။

၈၁၉။ ကတမေ တေ သတ္တာ မဟာရဇက္ခာ၊ ဒသ ကိလေသဝတ္ထုနိ လောဘော ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ ဥဒ္ဓစ္စံ အဟိရိကံ အနောတ္တပ္ပံ၊ ယေသံ သတ္တာနံ ဣမာနိ ဒသ ကိလေသဝတ္ထုနိ အာသေဝိတာနိ ဘာဝိတာနိ ဗဟုလီကတာနိ ဥဿဒဂတာနိ၊ ဣမေ တေ သတ္တာ မဟာရဇက္ခာ။

၈၂၀။ ကတမေ တေ သတ္တာ အပ္ပရဇက္ခာ၊ ယေသံ သတ္တာနံ ဣမာနိ ဒသ ကိလေသဝတ္ထုနိ အနာသေဝိတာနိ အဘာဝိတာနိ အဗဟုလီကတာနိ အနုဿဒဂတာနိ၊ ဣမေ တေ သတ္တာ အပ္ပရဇက္ခာ။

၈၂၁။ ကတမေ တေ သတ္တာ မုဒိန္ဒြိယာ၊ ပဉ္စိန္ဒြိယာနိ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ၊ ယေသံ သတ္တာနံ ဣမာနိ ပဉ္စိန္ဒြိယာနိ အနာသေဝိတာနိ အဘာဝိတာနိ အဗဟုလီကတာနိ အနုဿဒဂတာနိ၊ ဣမေ တေ သတ္တာ မုဒိန္ဒြိယာ။

၈၂၂။ ကတမေ တေ သတ္တာ တိက္ခိန္ဒြိယာ၊ ယေသံ သတ္တာနံ ဣမာနိ ပဉ္စိန္ဒြိယာနိ အာသေဝိတာနိ ဘာဝိတာနိ ဗဟုလီကတာနိ ဥဿဒဂတာနိ၊ ဣမေ တေ သတ္တာ တိက္ခိန္ဒြိယာ။

၈၂၃။ ကတမေ တေ သတ္တာ ဒွါကာရာ၊ ယေ တေ သတ္တာ ပါပါသယာ ပါပါနသယာ ပါပစရိတာ ပါပါမိမုတ္တိကာ မဟာရက္ခော မုဒိန္ဒိယာ၊ ဣမေ တေ သတ္တာ ဒွါကာရာ။

၈၂၄။ ကတမေ တေ သတ္တာ သွာကာရာ၊ ယေ တေ သတ္တာ ကလျာဏာ-သယာ ကလျာဏစရိတာ ကလျာဏာမိမုတ္တိကာ အပ္ပရက္ခော တိက္ခိန္ဒိယာ၊ ဣမေ တေ သတ္တာ သွာကာရာ။

၈၂၅။ ကတမေ တေ သတ္တာ ဒုဝိညာပယာ၊ ယေ စ တေ သတ္တာ ဒွါကာရာ၊ တေဝ တေ သတ္တာ ဒုဝိညာပယာ။ ယေ စ တေ သတ္တာ သွာကာရာ၊ တေဝ တေ သတ္တာ သုဝိညာပယာ။

၈၂၆။ ကတမေ တေ သတ္တာ အဘဗ္ဗာ၊ ယေ တေ သတ္တာ ကမ္မာဝရဏေန သမန္နာဂတာ ကိလေသာဝရဏေန သမန္နာဂတာ ဝိပါကာဝရဏေန သမန္နာဂတာ အဿဒ္ဓါ အစ္ဆန္တိကာ ဒုပ္ပညာ အဘဗ္ဗာ နိယာမံ ဩက္ကမိတုံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ၊ ဣမေ တေ သတ္တာ အဘဗ္ဗာ။

၈၂၇။ ကတမေ တေ သတ္တာ ဘဗ္ဗာ၊ ယေ တေ သတ္တာ န ကမ္မာဝရဏေန သမန္နာဂတာ န ကိလေသာဝရဏေန သမန္နာဂတာ န ဝိပါကာဝရဏေန သမန္နာဂတာ သဒ္ဓါ ဆန္တိကာ ပညဝန္တော ဘဗ္ဗာ နိယာမံ ဩက္ကမိတုံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ၊ ဣမေ တေ သတ္တာ ဘဗ္ဗာတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယပရောပရိယတ္တံ ယထာဘူတံ ဉာဏံ။ (၆)

၈၂၈။ တတ္ထ ကတမံ တထာဂတဿ ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ ယထာဘူတံ ဉာဏံ၊ ဈာယီတိ စတ္တာရော ဈာယီ၊ အတ္ထေကစ္စော ဈာယီ သမ္ပတ္တိယေဝ^၁ သမာနံ “ဝိပတ္တိ”တိ ပစ္စေတိ၊ အတ္ထေကစ္စော ဈာယီ ဝိပတ္တိယေဝ^၂ သမာနံ “သမ္ပတ္တိ”တိ ပစ္စေတိ၊ အတ္ထေကစ္စော ဈာယီ သမ္ပတ္တိယေဝ သမာနံ “သမ္ပတ္တိ”တိ ပစ္စေတိ၊ အတ္ထေကစ္စော ဈာယီ ဝိပတ္တိယေဝ သမာနံ “ဝိပတ္တိ”တိ ပစ္စေတိ၊ ဣမေ စတ္တာရော ဈာယီ။

အပရေပိ စတ္တာရော ဈာယီ၊ အတ္ထေကစ္စော ဈာယီ ဒန္တံ သမာပဇ္ဇတိ ခိပ္ပံ ဝုဋ္ဌာတိ၊ အတ္ထေကစ္စော ဈာယီ ခိပ္ပံ သမာပဇ္ဇတိ ဒန္တံ ဝုဋ္ဌာတိ၊ အတ္ထေကစ္စော

ဈာယီ ဒန္တံ သမာပဇ္ဇတိ ဒန္တံ ဝုဋ္ဌာတိ၊ အတ္ထေကဇ္ဇော ဈာယီ ခိပ္ပံ သမာပဇ္ဇတိ ခိပ္ပံ ဝုဋ္ဌာတိ၊ ဣမေ စတ္တာရော ဈာယီ။

အပရေပိ စတ္တာရော ဈာယီ၊ အတ္ထေကဇ္ဇော ဈာယီ သမာဓိသ္မိံ သမာဓိ-
ကုသလော ဟောတိ န သမာဓိသ္မိံ သမာပတ္တိကုသလော၊ အတ္ထေကဇ္ဇော
ဈာယီ သမာဓိသ္မိံ သမာပတ္တိကုသလော ဟောတိ န သမာဓိသ္မိံ သမာဓိ-
ကုသလော၊ အတ္ထေကဇ္ဇော ဈာယီ သမာဓိသ္မိံ သမာဓိကုသလော စ ဟောတိ
သမာဓိသ္မိံ သမာပတ္တိကုသလော စ၊ အတ္ထေကဇ္ဇော ဈာယီ နေဝ သမာဓိသ္မိံ
သမာဓိကုသလော ဟောတိ န သမာဓိသ္မိံ သမာပတ္တိကုသလော၊ ဣမေ
စတ္တာရော ဈာယီ။

ဈာနန္တိ စတ္တာရိ ဈာနာနိ၊ ပဌမံ ဈာနံ ဒုတိယံ ဈာနံ တတိယံ ဈာနံ စတုတ္ထံ
ဈာနံ။

ဝိမောက္ခောတိ အဋ္ဌ ဝိမောက္ခော၊ ရူပိ ရူပါနိ ပဿတိ၊ အယံ ပဌမော
ဝိမောက္ခော။

အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။

သုဘန္တေဝ အဓိမုတ္တော ဟောတိ၊ အယံ တတိယော ဝိမောက္ခော။

သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္တင်္ဂမာ နာနတ္တ-
သညာနံ အမနသိကာရာ “အနန္တော အာကာသော”တိ အာကာသာနဉ္စာ-
ယတနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ စတုတ္ထော ဝိမောက္ခော။

သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ “အနန္တံ ဝိညာဏ”န္တိ
ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ ပဉ္စမော ဝိမောက္ခော။

သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ “နတ္ထိ ကိဉ္စိ”တိ အာကိဉ္စညာ-
ယတနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ ဆဋ္ဌော ဝိမောက္ခော။

သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ သတ္တမော ဝိမောက္ခော။

သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ
ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ အဋ္ဌမော ဝိမောက္ခော။

သမာဓိတိ တယော သမာဓိ၊ သဝိတက္ကသဝိစာရော သမာဓိ၊ အဝိတက္က-
ဝိစာရမတ္တော သမာဓိ၊ အဝိတက္ကအဝိစာရော သမာဓိ။

သမာပတ္တိတိ န၀ အနုပုဗ္ဗဝိဟာရသမာပတ္တိယော၊ ပဌမဇ္ဈာနသမာပတ္တိ ဒုတိယဇ္ဈာနသမာပတ္တိ တတိယဇ္ဈာနသမာပတ္တိ စတုတ္ထဇ္ဈာနသမာပတ္တိ အာကာ-
သာနဉ္စာယတနသမာပတ္တိ ဝိညာဏဉ္စာယတနသမာပတ္တိ အာကိဉ္စညာယတန-
သမာပတ္တိ နေဝသညာနာသညာယတနသမာပတ္တိ သညာဝေဒယိတနိရောဓ-
သမာပတ္တိ။

သံကိလေသန္တိ ဟာနဘာဂိယော ဓမ္မော။ ဝေါဒါနန္တိ ဝိသေသဘာဂိယော
ဓမ္မော။ ဝုဋ္ဌာနန္တိ ဝေါဒါနမ္ပိ ဝုဋ္ဌာနံ၊ တမှာ တမှာ သမာဓိမှာ ဝုဋ္ဌာနမ္ပိ ဝုဋ္ဌာနန္တိ
ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ
တထာဂတဿ ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ
ယထာဘူတံ ဉာဏံ။ (၇)

၈၂၉။ တတ္ထ ကတမံ တထာဂတဿ ပုဗ္ဗေနိဝါသာနုဿတိ ယထာဘူတံ
ဉာဏံ၊ ဣဓ တထာဂတော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။ သေယျထိဒံ၊
ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော တိဿောပိ ဇာတိယော စတဿောပိ
ဇာတိယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော ဝိသမ္ပိ ဇာတိယော တိသမ္ပိ
ဇာတိယော စတ္တာလီသမ္ပိ ဇာတိယော ပညာသမ္ပိ ဇာတိယော ဇာတိသတမ္ပိ
ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ အနေကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ
ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ “အမုတြာသိ ဧဝံနာမော ဧဝံဂေါတ္တော
ဧဝံဝဇ္ဇော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော
တတော စုတော အမုတြ ဥဒပါဒိ၊ တတြာပါသိ ဧဝံနာမော ဧဝံဂေါတ္တော
ဧဝံဝဇ္ဇော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော
တတော စုတော ဣဂူပပန္နော”တိ ဣတိ သာကာရံ သဉ္ဇဒ္ဒေသံ အနေကဝိဟိတံ
ပုဗ္ဗေနိဝါသံ အနုဿရတိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော
ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ ပုဗ္ဗေနိဝါသာနုဿတိ ယထာဘူတံ
ဉာဏံ။ (၈)

၈၃၀။ တတ္ထ ကတမံ တထာဂတဿ သတ္တာနံ စုတူပပါတံ ယထာဘူတံ
ဉာဏံ၊ ဣဓ တထာဂတော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန
သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဇ္ဇော ဒုဗ္ဗဇ္ဇော
သုဂတေ ဒုဂ္ဂတေ၊ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ “ဣမေ ဝတ ဘောန္တော
သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ ဝစီဒုစ္စရိတေန သမန္နာဂတာ

မနောဒုစရိတေန သမန္နာဂတာ အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာ-
ဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ
ဝိနိပါတံ နိရယံ ဥပပန္နာ၊ ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန
သမန္နာဂတာ ဝစီသုစရိတေန သမန္နာဂတာ မနောသုစရိတေန သမန္နာဂတာ
အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ
ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ”တိ၊ ဣတိ
ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနသကေန သတ္တေ ပဿတိ စဝမာနေ
ဥပပဇ္ဇမာနေ ဟိနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဂတေ ဒုဂ္ဂတေ၊ ယထာ-
ကမ္မူပဂေ သတ္တေ ပဇာနာတိတိ ယာ တတ္ထ ပညာ ပဇာနနာ။ပ။
အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ သတ္တာနံ စုတူပပါတံ
ယထာဘူတံ ဉာဏံ။ (၉)

၈၃၁။ တတ္ထ ကတမံ တထာဂတဿ အာသဝါနံ ခယံ ယထာဘူတံ
ဉာဏံ၊ ဣမ တထာဂတော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာ-
ဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိတိ ယာ
တတ္ထ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ
တထာဂတဿ အာသဝါနံ ခယံ ယထာဘူတံ ဉာဏန္တိ။ (၁၀)

ဉာဏဝိဘင်္ဂါ နိဋ္ဌိတော။

၁၇-ရဒ္ဒကဝတ္ထုဝိဘင်္ဂ

၁-ကေကမာဓိကာ

၈၃၂။ ဇာတိမဒေါ၊ ဂေါတ္တမဒေါ၊ အာရောဂျမဒေါ၊ ယောဗ္ဗနမဒေါ၊
 ဇီဝိတမဒေါ၊ လာဘမဒေါ၊ သက္ကာရမဒေါ၊ ဂရုကာရမဒေါ၊ ပုရေက္ခာရမဒေါ၊
 ပရိဝါရမဒေါ၊ ဘောဂမဒေါ၊ ဝဏ္ဏမဒေါ၊ သုတမဒေါ၊ ပဋိဘာနမဒေါ၊ ရတ္တညု-
 မဒေါ၊ ပိဏ္ဍပါတိကမဒေါ၊ အနဝညာတမဒေါ၊ ဣရိယာပထမဒေါ၊ ဣဒ္ဓိမဒေါ၊
 ယသမဒေါ၊ သီလမဒေါ၊ ဈာနမဒေါ၊ သိပ္ပမဒေါ၊ အာရောဟမဒေါ၊ ပရိဏာဟ-
 မဒေါ၊ သဏ္ဌာနမဒေါ၊ ပါရိပူရိမဒေါ၊ မဒေါ၊ ပမာဒေါ၊ ထမ္ဘော၊ သာရမ္ဘော၊
 အတြိစ္ဆတာ၊ မဟိစ္ဆတာ၊ ပါပိစ္ဆတာ၊ သိင်္ဂံ၊ တိန္တိဏံ၊ စာပလျံ၊ အသဘာဂဝုတ္တိံ၊
 အရတိံ၊ တန္တိ၊ ဝိဇ္ဇိတံ၊ ဘတ္တသမ္ဘဒေါ၊ စေတသော စ လီနတ္တံ^၁၊ ကုဟနာ၊
 လပနာ၊ နေမိတ္တိကတာ၊ နိပ္ပေသိကတာ၊ လာဘေန လာဘံ နိဇိဂီသနတာ^၂
 “သေယျောဟမသ္မိ”တိ မာနော၊ “သဒိသောဟမသ္မိ”တိ မာနော၊ “ဟိနော
 ဟမသ္မိ”တိ မာနော၊ သေယျဿ “သေယျောဟမသ္မိ”တိ မာနော၊ သေယျဿ
 “သဒိသောဟမသ္မိ”တိ မာနော၊ သေယျဿ “ဟိနောဟမသ္မိ”တိ မာနော၊
 သဒိသဿ “သေယျောဟမသ္မိ”တိ မာနော၊ သဒိသဿ “သဒိသောဟမသ္မိ”တိ
 မာနော၊ သဒိသဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဟိနဿ “သေယျောဟမသ္မိ”တိ
 မာနော၊ ဟိနဿ “သဒိသောဟမသ္မိ”တိ မာနော၊ “ဟိနဿ ဟိနောဟမသ္မိ”တိ
 မာနော၊ မာနော၊ အတိမာနော၊ မာနာတိမာနော၊ ဩမာနော၊ အဓိမာနော၊
 အသ္မိမာနော၊ မိစ္ဆာမာနော၊ ဉာတိဝိတက္ကော၊ ဇနပဒဝိတက္ကော၊ အမရ-
 ဝိတက္ကော၊ ပရာနုဒ္ဒယတာပဋိသံယုတ္တော ဝိတက္ကော၊ လာဘသက္ကာရသိလောက-
 ပဋိသံယုတ္တော ဝိတက္ကော၊ အနဝညတ္တိပဋိသံယုတ္တော ဝိတက္ကော။

ဧကကံ။

၂-ဒုကမာဓိကာ

၈၃၃။ ကောဓော စ ဥပနာဟော စ။ မက္ခော စ ပဠာသော^၃ စ။
 ဣဿာ စ မစ္ဆရိယဉ္စ။ မာယာ စ သာဠေယျဉ္စ။ အဝိဇ္ဇာ စ ဘဝတဏှာ

၁-စေတသော လီနတ္တံ (သျှာ)

၂-နိဇိဂီသနတာ (သီ)၊ ဇိဂီသနတာ (သျှာ)

၃-ပလာသော (သီ၊ သျှာ)

စ။ ဘဝဒိဋ္ဌိ စ ဝိဘဝဒိဋ္ဌိ စ။ သဿတဒိဋ္ဌိ စ ဥစ္ဆေဒဒိဋ္ဌိ စ။ အန္တဝါဒိဋ္ဌိ စ
 အနန္တဝါဒိဋ္ဌိ စ။ ပုဗ္ဗန္တာနဒိဋ္ဌိ စ အပရန္တာနဒိဋ္ဌိ စ။ အဟိရိကဉ္စ အနောတ္တပ္ပဉ္စ။
 ဒေါဝစဿတာ စ ပါပမိတ္တတာ စ။ အနဇ္ဇဝေါ စ အမဒ္ဒဝေါ စ။ အကန္တံ စ
 အသောရစ္ဆဉ္စ။ အသာဓလျဉ္စ အပ္ပဋိသန္တာရော စ။ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ စ
 ဘောဇ္ဇေန အမတ္တညုတာ စ။ မုဋ္ဌဿစ္ဆန္တ အသမ္ပဇ္ဈေဉ္စ။ သီလဝိပတ္တိံ စ ဒိဋ္ဌိဝိပတ္တိံ
 စ။ အဇ္ဈတ္တသံယောဇနဉ္စ ဗဟိဒ္ဓါသံယောဇနဉ္စ။

ဒုကံ။

၃-ဓိကမာဓိကာ

၈၃၄။ တီဏိ အကုသလမူလာနိ၊ တယော အကုသလဝိတက္ကာ၊ တိဿော
 အကုသလသညာ၊ တိဿော အကုသလဓာတုယော၊ တီဏိ ဒုစ္စရိတာနိ၊
 တယော အာသဝါ၊ တီဏိ သံယောဇနာနိ၊ တိဿော တဏှာ၊ အပရာပိ
 တိဿော တဏှာ၊ တိဿော ဇေနာ၊ တိဿော ဝိဓာ၊ တီဏိ ဘယာနိ၊ တီဏိ
 တမာနိ၊ တီဏိ တိတ္ထာယတနာနိ၊ တယော ကိဉ္စနာ၊ တီဏိ အင်္ဂဏာနိ၊ တီဏိ
 မလာနိ၊ တီဏိ ဝိသမာနိ၊ အပရာနိပိ တီဏိ ဝိသမာနိ၊ တယော အဂ္ဂိ၊ တယော
 ကသာဝါ၊ အပရေပိ တယော ကသာဝါ။

အဿာဒဒိဋ္ဌိ အတ္တာနဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ။ အရတိ ဝိဟေသာ အဓမ္မစရိယာ။
 ဒေါဝစဿတာ ပါပမိတ္တတာ နာနတ္တသညာ။ ဥဒ္ဓစ္စံ ကောသန္တံ ပမာဒေါ။
 အသန္တုဋ္ဌိတာ အသမ္ပဇ္ဈေဉ္စာ မဟိစ္ဆတာ။ အဟိရိကံ အနောတ္တပ္ပံ ပမာဒေါ။
 အနာဒရိယံ ဒေါဝစဿတာ ပါပမိတ္တတာ။ အဿဒ္ဓိယံ အဝဒညုတာ ကောသန္တံ။
 ဥဒ္ဓစ္စံ အသံဝရော ဒုဿီလျံ။ အရိယာနံ အဒဿနကမျတာ သဒ္ဓမ္မံ အသောတု-
 ကမျတာ ဥပါရမ္ဘစိတ္တတာ။ မုဋ္ဌဿန္တံ အသမ္ပဇ္ဈေ ဓေတသော ဝိက္ခေပေါ။
 အယောနိသော မနသိကာရော ကုမ္မဂ္ဂသေဝနာ ဓေတသော စ လီနတ္တံ။

တိကံ။

၄-စတုက္ကမာဓိကာ

၈၃၅။ စတ္တာရော အာသဝါ၊ စတ္တာရော ဂန္တာ၊ စတ္တာရော ဩဃာ၊
 စတ္တာရော ယောဂါ၊ စတ္တာရိ ဥပါဒါနာနိ၊ စတ္တာရော တဏှပ္ပါဒါ၊ စတ္တာရိ

အဂတိဂမနာနိ၊ စတ္တာရော ဝိပရိယာသာ၊^၁၊ စတ္တာရော အနရိယဝေါဟာရာ၊
 အပရေပိ စတ္တာရော အနရိယဝေါဟာရာ၊ စတ္တာရိ ဒုစ္စရိတာနိ၊ အပရာနိပိ
 စတ္တာရိ ဒုစ္စရိတာနိ၊ စတ္တာရိ ဘယာနိ၊ အပရာနိပိ စတ္တာရိ ဘယာနိ၊ စတသော
 ဒိဋ္ဌိယော။

စတုတ္ထံ။

၅-ပဉ္စကမာတိကာ

၈၃၆။ ပဉ္စောရမ္ဘာဂိယာနိ သံယောဇနာနိ၊ ပဉ္စဒ္ဓမ္ဘာဂိယာနိ သံယော-
 ဇနာနိ၊ ပဉ္စ မစ္ဆရိယာနိ၊ ပဉ္စ သင်္ဂါ၊ ပဉ္စ သလ္လာ၊ ပဉ္စ စေတောခိလာ၊
 ပဉ္စ စေတသောဝိနိဗန္ဓာ၊^၂၊ ပဉ္စ နိဝရဏာနိ၊ ပဉ္စ ကမ္မာနိ အာနန္တရိကာနိ၊ ပဉ္စ
 ဒိဋ္ဌိယော၊ ပဉ္စ ဝေရာ၊ ပဉ္စ ဗျသနာ၊ ပဉ္စ အက္ခန္တိယာ အာဒိနဝါ၊ ပဉ္စ ဘယာနိ၊
 ပဉ္စ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ။

ပဉ္စကံ။

၆-ဆက္ကမာတိကာ

၈၃၇။ ဆ ဝိဝါဒမူလာနိ၊ ဆ ဆန္ဒရာဂါ၊ ဆ ဝိရောဓဝတ္ထုနိ၊ ဆ
 တဏှာကာယာ၊ ဆ အဂါရဝါ၊ ဆ ပရိဟာနိယာ ဓမ္မာ၊ အပရေပိ ဆ
 ပရိဟာနိယာ ဓမ္မာ၊ ဆ သောမနဿုပဝိစာရာ၊ ဆ ဒေါမနဿုပဝိစာရာ၊ ဆ
 ဥပေက္ခုပဝိစာရာ၊ ဆ ဂေဟသိတာနိ သောမနဿာနိ၊ ဆ ဂေဟသိတာနိ
 ဒေါမနဿာနိ၊ ဆ ဂေဟသိတာ ဥပေက္ခာ၊ ဆ ဒိဋ္ဌိယော။

ဆက္ကံ။

၇-သတ္တကမာတိကာ

၈၃၈။ သတ္တ အနုသယာ၊ သတ္တ သံယောဇနာနိ၊ သတ္တ ပရိယုဋ္ဌာနာနိ၊
 သတ္တ အသဒ္ဓမ္မာ၊ သတ္တ ဒုစ္စရိတာနိ၊ သတ္တ မာနာ၊ သတ္တ ဒိဋ္ဌိယော။

သတ္တကံ။

၈-အဋ္ဌကမာတိကာ

၈၃၉။ အဋ္ဌ ကိလေသဝတ္ထုနိ၊ အဋ္ဌ ကုသိတဝတ္ထုနိ၊ အဋ္ဌသု လောက-
ဓမ္မေသု စိတ္တဿ ပဋိဃာတော၊ အဋ္ဌ အနရိယဝေါဟာရာ၊ အဋ္ဌ မိစ္ဆတ္တာ၊ အဋ္ဌ
ပုရိသဒေါသာ၊ အဋ္ဌ အသညိဝါဒါ၊ အဋ္ဌ နေဝသညိနာသညိဝါဒါ။

အဋ္ဌကံ။

၉-နဝကမာတိကာ

၈၄၀။ နဝ အာဃာတဝတ္ထုနိ၊ နဝ ပုရိသမလာနိ၊ နဝဝိဓာ မာနာ၊
နဝ တဏှာမူလကာ ဓမ္မာ၊ နဝ ဣဉ္ဇိတာနိ၊ နဝ မညိတာနိ၊ နဝ ဖန္ဒိတာနိ၊ နဝ
ပပဉ္စိတာနိ၊ နဝ သင်္ခိတာနိ။

နဝကံ။

၁၀-ဒသကမာတိကာ

၈၄၁။ ဒသ ကိလေသဝတ္ထုနိ၊ ဒသ အာဃာတဝတ္ထုနိ၊ ဒသ အကု-
သလကမ္မပထာ၊ ဒသ သံယောဇနာနိ၊ ဒသ မိစ္ဆတ္တာ၊ ဒသဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ၊
ဒသဝတ္ထုကာ အန္တဂ္ဂါဟိကာ ဒိဋ္ဌိ။

ဒသကံ။

၈၄၂။ အဋ္ဌာရသ တဏှာဝိစရိတာနိ အဇ္ဈတ္တိကဿ ဥပါဒါယ၊ အဋ္ဌာရသ
တဏှာဝိစရိတာနိ ဗာဟိရဿ ဥပါဒါယ၊ တဒေကန္တံ အဘိသညဟိတွာ အဘိ-
သင်္ခိပိတွာ ဆတ္တိံသ တဏှာဝိစရိတာနိ ဟောန္တိ၊ ဣတိ အတိတာနိ ဆတ္တိံသ
တဏှာဝိစရိတာနိ အနာဂတာနိ ဆတ္တိံသ တဏှာဝိစရိတာနိ ပစ္စုပ္ပန္နာနိ ဆတ္တိံသ
တဏှာဝိစရိတာနိ၊ တဒေကန္တံ အဘိသညဟိတွာ အဘိသင်္ခိပိတွာ အဋ္ဌ တဏှာ-
ဝိစရိတသတံ ဟောတိ၊ ယာနိ စ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဝေယျာ-
ကရဏေ ဝုတ္တာနိ ဘဂဝတာ။

မာတိကာ။

၁-ဧကကနိဒ္ဒေသ

၈၄၃။ တတ္ထ ကတမော ဇာတိမဒေါ၊ ဇာတိံ ပဋိစ္စ မဒေါ မဇ္ဇနာ မဇ္ဇိတတ္ထံ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော^၁ ဇော သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ ဇာတိမဒေါ။

၈၄၄။ တတ္ထ ကတမော ဂေါတ္တမဒေါ၊ ဂေါတ္တံ ပဋိစ္စ။ပ။ အာရောဂုံ ပဋိစ္စ။ပ။ ယောဗ္ဗနံ ပဋိစ္စ။ပ။ ဇီဝိတံ ပဋိစ္စ။ပ။ လာဘံ ပဋိစ္စ။ပ။ သက္ကာရံ ပဋိစ္စ။ပ။ ဂရုကာရံ ပဋိစ္စ။ပ။ ပုရေက္ခာရံ ပဋိစ္စ။ပ။ ပရိဝါရံ ပဋိစ္စ။ပ။ ဘောဂံ ပဋိစ္စ။ပ။ ဝဏ္ဏံ ပဋိစ္စ။ပ။ သုတံ ပဋိစ္စ။ပ။ ပဋိဘာနံ ပဋိစ္စ။ပ။ ရတ္တညုတံ ပဋိစ္စ။ပ။ ပိဏ္ဍပါတိကတ္ထံ ပဋိစ္စ။ပ။ အနုညာတံ ပဋိစ္စ။ပ။ ဣရိယာပထံ ပဋိစ္စ။ပ။ ဣဒ္ဓိံ ပဋိစ္စ။ပ။ ယသံ ပဋိစ္စ။ပ။ သီလံ ပဋိစ္စ။ပ။ ဈာနံ ပဋိစ္စ။ပ။ သိပ္ပံ ပဋိစ္စ။ပ။ အာရောဟံ ပဋိစ္စ။ပ။ ပရိဏာဟံ ပဋိစ္စ။ပ။ သဏ္ဌာနံ ပဋိစ္စ။ပ။ ပါရိပူရိံ ပဋိစ္စ မဒေါ မဇ္ဇနာ မဇ္ဇိတတ္ထံ မာနော စ မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဇော သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ ပါရိပူရိမဒေါ။

၈၄၅။ တတ္ထ ကတမော မဒေါ၊ ယော မဒေါ မဇ္ဇနာ မဇ္ဇိတတ္ထံ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဇော သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ မဒေါ။

၈၄၆။ တတ္ထ ကတမော ပမာဒေါ၊ ကာယဒုစ္စရိတေ ဝါ ဝစီဒုစ္စရိတေ ဝါ မနောဒုစ္စရိတေ ဝါ ပဉ္စသု ဝါ ကာမဂုဏေသု စိတ္တဿ ဝေါဿဂ္ဂေါ ဝေါဿဂ္ဂါ-နုပ္ပဒါနံ ကုသလာနံ ဝါ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ အသာ-တစ္စကိရိယတာ အနဋ္ဌိတကိရိယတာ ဩလိနဝုတ္တိတာ နိက္ခိတ္တဆန္ဒတာ နိက္ခိတ္တ-ဓုရတာ အနာသေဝနာ အဘာဝနာ အဗဟုလီကမ္ပံ အနဓိဋ္ဌာနံ အနနယောဂေါ ပမာဒေါ၊ ယော ဧဝရူပေါ ပမာဒေါ ပမဇ္ဇနာ ပမဇ္ဇိတတ္ထံ၊ အယံ ဝုစ္စတိ ပမာဒေါ။

၈၄၇။ တတ္ထ ကတမော ထမ္ဘော၊ ယော ထမ္ဘော ထမ္ဘနာ ထမ္ဘိတတ္ထံ ကက္ခဋိယံ ဖာရသိယံ ဥဇုစိတ္တတာ အမုဒုတာ၊ အယံ ဝုစ္စတိ ထမ္ဘော။

၁-ဥဏ္ဏတိ ဥဏ္ဏာမော (သျှာ၊က)၊ အဘိ ၁-၂၂၅-ပိဋ္ဌေပိ။

၈၄၈။ တတ္ထ ကတမာ သာရမ္ဘော၊ ယော သာရမ္ဘော ပဋိသာရမ္ဘော သာရမ္ဘနာ ပဋိသာရမ္ဘနာ ပဋိသာရမ္ဘိတတ္ထံ၊ အယံ ဝုစ္စတိ သာရမ္ဘော။

၈၄၉။ တတ္ထ ကတမာ အတြိစ္ဆတာ၊ ဣတရိတရစီဝရပိဏ္ဍပါတသေနာသန-
ဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရေဟိ ပဉ္စဟိ ဝါ ကာမဂုဏေဟိ အသန္တုဋ္ဌဿ
ဘိယျောကမ္ပတာ၊ ယာ ဧဝရူပါ ဣစ္ဆာ ဣစ္ဆာဂတာ အတြိစ္ဆတာ ရာဂေါ
သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အတြိစ္ဆတာ။

၈၅၀။ တတ္ထ ကတမာ မဟိစ္ဆတာ၊ ဣတရိတရစီဝရပိဏ္ဍပါတသေနာသန-
ဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရေဟိ ပဉ္စဟိ ဝါ ကာမဂုဏေဟိ အသန္တုဋ္ဌဿ
ဘိယျောကမ္ပတာ၊ ယာ ဧဝရူပါ ဣစ္ဆာ ဣစ္ဆာဂတာ မဟိစ္ဆတာ ရာဂေါ
သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ မဟိစ္ဆတာ။

၈၅၁။ တတ္ထ ကတမာ ပါပိစ္ဆတာ၊ ဣဓေကစ္စော အဿဒ္ဓေါ သမာနော
“သဒ္ဓေါ”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ ဒုဿီလော သမာနော
“သီလဝါ”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ အပ္ပဿုတော သမာနော
“ဗဟုဿုတော”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ သင်္ဂဏိကာရာမော
သမာနော “ပဝိဝိတ္တော”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ ကုသိတော
သမာနော “အာရဒ္ဓဝီရိယော”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ မုဋ္ဌဿတိ
သမာနော “ဥပဋ္ဌိတဿတိ”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ အသမာဟိတော
သမာနော “သမာဟိတော”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ ဒုပ္ပညော
သမာနော “ပညဝါ”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ အခီဏာသဝေါ
သမာနော “ခီဏာသဝေါ”တိ မံ ဇနော ဇာနာတူတိ ဣစ္ဆတိ၊ ယာ ဧဝရူပါ
ဣစ္ဆာ ဣစ္ဆာဂတာ ပါပိစ္ဆတာ ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊
အယံ ဝုစ္စတိ ပါပိစ္ဆတာ။

၈၅၂။ တတ္ထ ကတမံ သိင်္ဂံ၊ ယံ သိင်္ဂံ သိင်္ဂါရတာ စာတုရတာ စာတုရိယံ
ပရိက္ခတ္တတာ ပါရိက္ခတ္တိယံ၊ ဣဒံ ဝုစ္စတိ သိင်္ဂံ ။

၈၅၃။ တတ္ထ ကတမံ တိန္တိဏံ၊ ယံ တိန္တိဏံ တိန္တိဏာယနာ တိန္တိဏာယိ-
တတ္ထံ လောလုပ္ပံ လောလုပ္ပါယနာ လောလုပ္ပါယိတတ္ထံ ပုစ္ဆန္တိကတာ သာဓု-
ကမ္ပတာ၊ ဣဒံ ဝုစ္စတိ တိန္တိဏံ။

၈၅၄။ တတ္ထ ကတမံ စာပလျံ၊ စီဝရမဏ္ဍနာ ပတ္တမဏ္ဍနာ သေနာသန-
မဏ္ဍနာ ဣမဿ ဝါ ပူတိကာယဿ ဗာဟိရာနံ ဝါ ပရိက္ခာရာနံ မဏ္ဍနာ
ဝိဘူသနာ ကေဠနာ ပရိကေဠနာ ဂိဒ္ဓိကတာ ဂိဒ္ဓိကတ္တံ စပလတာ စာပလျံ၊
ဣဒံ ဝုစ္စတိ စာပလျံ။

၈၅၅။ တတ္ထ ကတမံ အသဘာဂဝုတ္တိ၊ မာတရီ ဝါ ပိတရီ ဝါ ဇေဋ္ဌေ ဝါ
ဘာတရီ ဝါ အာစရိယေသု ဝါ ဥပဇ္ဈာယေ ဝါ ဗုဒ္ဓေ ဝါ သာဝကေသု ဝါ
အညတရညတရေသု ဂရုဋ္ဌာနိယေသု ဝိပ္ပဋိကူလဂ္ဂါဟိတာ ဝိပစ္စနီကသာတတာ
အနာဒရိယံ အနာဒရိယတာ အဂါရဝတာ အပ္ပတိဿဝတာ၊ အယံ ဝုစ္စတိ
အသဘာဂဝုတ္တိ။

၈၅၆။ တတ္ထ ကတမာ အရတိ၊ ပန္နေသု ဝါ သေနာသနေသု အည-
တရညတရေသု ဝါ အဓိကုသလေသု ဓမ္မေသု အရတိ အရတိတာ အနဘိရတိ
အနဘိရမဏာ ဥက္ကဏ္ဍိတာ ပရိတဿိတာ၊ အယံ ဝုစ္စတိ အရတိ။

၈၅၇။ တတ္ထ ကတမာ တန္တိ၊ ယာ တန္တိ တန္တိယနာ တန္တိမနကတာ၊
အာလသျံ အာလသျာယနာ အာလသျာယိတတ္တံ၊ အယံ ဝုစ္စတိ တန္တိ။

၈၅၈။ တတ္ထ ကတမာ ဝိဇ္ဇိတာ၊ ယာ ကာယဿ ဇေမ္ဘနာ ဝိဇ္ဇနာ
အာနမနာ ဝိနမနာ သန္ဓမနာ ပဏမနာ ဗျာဓိယကံ၊ အယံ ဝုစ္စတိ ဝိဇ္ဇိတာ။

၈၅၉။ တတ္ထ ကတမော ဘတ္တသမ္ပဒေါ၊ ယာ ဘုတ္တာဝိဿ ဘတ္တမုစ္ဆာ
ဘတ္တကိလမဏော ဘတ္တပရိဋ္ဌာဟော ကာယဒုဋ္ဌလ္လံ၊ အယံ ဝုစ္စတိ ဘတ္တသမ္ပဒေါ။

၈၆၀။ တတ္ထ ကတမံ စေတသော စ လီနတ္တံ၊ ယာ စိတ္တဿ အကလျတာ
အကမ္မညတာ ဩလီယနာ သလ္လီယနာ လီနံ လီယနာ လီယိတတ္တံ ထိနံ ထိယနာ
ထိယိတတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ စေတသော စ လီနတ္တံ။

၈၆၁။ တတ္ထ ကတမာ ကုဟနာ၊ လာဘသက္ကာရသိလောကသန္နိဿိ-
တဿ ပါဝိစ္ဆဿ ဣစ္ဆာပကတဿ ပစ္စယပဋိဿေနသင်္ခါတေန^၁ ဝါ သာမန္တဇ္ဇေ-
တေန ဝါ ဣရိယာပထဿ ဝါ အဌပနာ^၂ ဌပနာ သဏ္ဌပနာ ဘာကုဋိတာ
ဘာကုဋိယံ ကုဟနာ ကုဟာယနာ ကုဟိတတ္တံ၊ အယံ ဝုစ္စတိ ကုဟနာ။

၁-ပစ္စယပဋိဿေနသင်္ခါတေန (သီ)

၂-အာဌပနာ (က)

၈၆၂။ တတ္ထ ကတမာ လပနာ၊ လာဘသက္ကာရသိလောကသန္နိသိတဿ ပါပိစ္ဆဿ ဣစ္ဆာပကတဿ ယာ ပရေသံ အာလပနာ လပနာ သလ္လပနာ ဥလ္လပနာ သမုလ္လပနာ ဥန္နဟနာ သမုန္နဟနာ ဥက္ကာစနာ သမုက္ကာစနာ အနုပ္ပိယ-ဘာဏိတာ စာဠကမျတာ မုဂ္ဂသူပျတာ ပါရိဘဠတာ၊ အယံ ဝုစ္စတိ လပနာ။

၈၆၃။ တတ္ထ ကတမာ နေမိတ္တိကတာ၊ လာဘသက္ကာရသိလောက-သန္နိသိတဿ ပါပိစ္ဆဿ ဣစ္ဆာပကတဿ ယံ ပရေသံ နိမိတ္တံ နိမိတ္တကမ္မံ ဩဘာသော ဩဘာသကမ္မံ သာမန္တဇ္ဈေပေါ ပရိကထာ၊ အယံ ဝုစ္စတိ နေမိတ္တိ-ကတာ။

၈၆၄။ တတ္ထ ကတမာ နိပ္ပေသိကတာ၊ လာဘသက္ကာရသိလောက-သန္နိသိတဿ ပါပိစ္ဆဿ ဣစ္ဆာပကတဿ ယာ ပရေသံ အက္ခောသနာ ဝမ္ဘနာ ဂရဟဏာ ဥက္ခေပနာ သမုက္ခေပနာ ခိပနာ သံခိပနာ ပါပနာ သမ္မာပနာ အဝဏ္ဏဟာရိကာ ပရပိဋ္ဌိမံသိကတာ၊ အယံ ဝုစ္စတိ နိပ္ပေသိကတာ။

၈၆၅။ တတ္ထ ကတမာ လာဘောန လာဘံ နိဇီကိသနတာ၊ လာဘသက္ကာရ-သိလောကသန္နိသိတော ပါပိစ္ဆော ဣစ္ဆာပကတော ဣတော လဒ္ဓံ အာမိသံ အမုတြ ဟရတိ၊ အမုတြ ဝါ လဒ္ဓံ အာမိသံ ဣဓ အာဟရတိ၊ ယာ ဧဝရူပါ အာမိသဿ ဇဠိ ဂဝေဠိ ပရိယေဠိ ဇေသနာ ဂဝေသနာ ပရိယေသနာ၊ အယံ ဝုစ္စတိ လာဘောန လာဘံ နိဇီကိသနတာ။

၈၆၆။ တတ္ထ ကတမော “သေယျောဟမသ္မိ”တိ မာနော၊ ဣဓေကစ္စော ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန^၁ ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရညတရေန ဝတ္ထုနာ မာနံ ဇေပေတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ “သေယျောဟမသ္မိ”တိ မာနော။

၈၆၇။ တတ္ထ ကတမော “သဒိသောဟမသ္မိ”တိ မာနော၊ ဣဓေကစ္စော ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန

ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရညတရေန ဝတ္ထုနာ မာနံ ဇေပေတိ၊
ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ ဥန္နုတိ ဥန္နာမော ဓဇော
သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ “သဒိသောဟမသ္မိ”တိ
မာနော။

၈၆၈။ တတ္ထ ကတမော “ဟိနောဟမသ္မိ”တိ မာနော၊ ဣဓေကဇ္ဈော
ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ
ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန
ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရညတရေန ဝတ္ထုနာ ဩမာနံ ဇေပေတိ၊
ယော ဧဝရူပေါ ဩမာနော ဩမညနာ ဩမညိတတ္တံ ဟိဋ္ဌနာ ဩဟိဋ္ဌနာ
ဩဟိဋ္ဌိတတ္တံ အတ္တညာ အတ္တဝညာ အတ္တပရိဘဝေါ၊ အယံ ဝုစ္စတိ “ဟိနော-
ဟမသ္မိ”တိ မာနော။

၈၆၉။ တတ္ထ ကတမော သေယျဿ “သေယျောဟမသ္မိ”တိ မာနော၊
ဣဓေကဇ္ဈော သေယျော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန
ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ
သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရ-
ညတရေန ဝတ္ထုနာ ပရေဟိ သေယျံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ မာနံ
ဇေပေတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ ဥန္နုတိ ဥန္နာမော
ဓဇော သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ သေယျဿ
“သေယျောဟမသ္မိ”တိ မာနော။

၈၇၀။ တတ္ထ ကတမော သေယျဿ “သဒိသောဟမသ္မိ”တိ မာနော၊
ဣဓေကဇ္ဈော သေယျော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန
ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ
သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရ-
ညတရေန ဝတ္ထုနာ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ မာနံ
ဇေပေတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္တံ ဥန္နုတိ ဥန္နာမော
ဓဇော သမ္ပဂ္ဂါဟော ဧကတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ သေယျဿ
“သဒိသောဟမသ္မိ”တိ မာနော။

၈၇၁။ တတ္ထ ကတမော သေယျဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဣဓေ-
ကဇ္ဈော သေယျော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန

ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေန ဝါ ကမ္မာယတနေ ဝါ သိပ္ပါယတနေ ဝါ ဝိဇ္ဇာဌာနေ ဝါ သုတေန ဝါ ပဋိဘာနေ ဝါ အညတရညတရေန ဝတ္ထုနာ ပရေဟိ ဟိနံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ ဩမာနံ ဇေပတိ၊ ယော ဧဝရူပေါ ဩမာနော ဩမညနာ ဩမညိတတ္ထံ ဟိဋ္ဌနာ ဩဟိဋ္ဌနာ ဩဟိဋ္ဌိတတ္ထံ အတ္တညာ အတ္တဝညာ အတ္တပရိဘဝေါ၊ အယံ ဝုစ္စတိ သေယျဿ “ဟိနောဟမသ္မိ”တိ မာနော။

၈၇၂။ တတ္ထ ကတမော သဒိဿဿ “သေယျောဟမသ္မိ”တိ မာနော၊ ဣဓေကဏ္ဍော သဒိသော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ သေယျံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ မာနံ ဇေပတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ။ပ။ ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ သဒိဿဿ “သေယျောဟမသ္မိ”တိ မာနော။

၈၇၃။ တတ္ထ ကတမော သဒိဿဿ “သဒိသောဟမသ္မိ”တိ မာနော၊ ဣဓေကဏ္ဍော သဒိသော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ မာနံ ဇေပတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ သဒိဿဿ “သဒိသောဟမသ္မိ”တိ မာနော။

၈၇၄။ တတ္ထ ကတမော သဒိဿဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဣဓေကဏ္ဍော သဒိသော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ ဟိနံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ ဩမာနံ ဇေပတိ၊ ယော ဧဝရူပေါ ဩမာနော ဩမညနာ ဩမညိတတ္ထံ ဟိဋ္ဌနာ ဩဟိဋ္ဌနာ ဩဟိဋ္ဌိတတ္ထံ အတ္တညာ အတ္တဝညာ အတ္တပရိဘဝေါ၊ အယံ ဝုစ္စတိ သဒိဿဿ “ဟိနောဟမသ္မိ”တိ မာနော။

၈၇၅။ တတ္ထ ကတမော ဟိနဿ “သေယျောဟမသ္မိ”တိ မာနော၊ ဣဓေကဏ္ဍော ဟိနော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ သေယျံ အတ္တာနံ ဒဟတိ၊ သော တံ နိဿာယ မာနံ ဇေပတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ ဟိနဿ “သေယျောဟမသ္မိ”တိ မာနော။

၈၇၆။ တတ္ထ ကတမော ဟိနဿ “သဒိသောဟမသ္မိ”တိ မာနော၊
ဣဓေကဇ္ဇော ဟိနော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန
ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊
သော တံ နိဿာယ မာနံ ဇေပေတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ
ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ဂေတုကမျတာ စိတ္တဿ၊ အယံ
ဝုစ္စတိ ဟိနဿ “သဒိသောဟမသ္မိ”တိ မာနော။

၈၇၇။ တတ္ထ ကတမော ဟိနဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဣဓေ-
ကဇ္ဇော ဟိနော ဟောတိ ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။
အညတရညတရေန ဝတ္ထုနာ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ သော တံ
နိဿာယ ဩမာနံ ဇေပေတိ၊ ယော ဧဝရူပေါ ဩမာနော ဩမညနာ
ဩမညိတတ္ထံ ဟိဋ္ဌနာ ဩဟိဋ္ဌနာ ဩဟိဋ္ဌိတတ္ထံ အတ္တညာ အတ္တဝညာ
အတ္တပရိဘဝေါ၊ အယံ ဝုစ္စတိ ဟိနဿ “ဟိနောဟမသ္မိ”တိ မာနော။

၈၇၈။ တတ္ထ ကတမော မာနော၊ ယော မာနော မညနာ မညိတတ္ထံ
ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ဂေတုကမျတာ စိတ္တဿ၊ အယံ
ဝုစ္စတိ မာနော။

၈၇၉။ တတ္ထ ကတမော အတိမာနော၊ ဣဓေကဇ္ဇော ဇာတိယာ ဝါ
ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ ပရေဟိ
အတ္တာနံ အတိမညတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ
ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ဂေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ
အတိမာနော။

၈၈၀။ တတ္ထ ကတမော မာနာတိမာနော၊ ဣဓေကဇ္ဇော ဇာတိယာ
ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ။ပ။ အညတရညတရေန ဝတ္ထုနာ
ပုဗ္ဗကာလံ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ အပရကာလံ အတ္တာနံ
သေယျံ ဒဟတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ
ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ဂေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ
မာနာတိမာနော။

၈၈၁။ တတ္ထ ကတမော ဩမာနော၊ ဣဓေကဇ္ဇော ဇာတိယာ ဝါ ဂေါတ္တေန
ဝါ ကောလပုတ္တိယေန ဝါ ဝဏ္ဏပေါက္ခရတာယ ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ

ကမ္မာယတနေန ဝါ သိပ္ပါယတနေန ဝါ ဝိဇ္ဇာဌာနေန ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရညတရေန ဝတ္ထုနာ ဩမာနံ ဇေယျေတိ၊ ယော ဧဝရူပေါ ဩမာနော ဩမညနာ မညတိတတ္ထံ ဟိဋ္ဌနာ ဩဟိဋ္ဌနာ ဩဟိဋ္ဌိတတ္ထံ အတ္တညာ အတ္တဝညာ အတ္တပရိဘဝေါ၊ အယံ ဝုစ္စတိ ဩမာနော။

၈၈၂။ တတ္ထ ကတမော အဓိမာနော၊ အပ္ပတ္တေ ပတ္တသညိတာ၊ အကတေ ကတသညိတာ၊ အနဓိဂတေ အဓိဂတသညိတာ၊ အသစ္စိကတေ သစ္စိကတသညိတာ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ အဓိမာနော။

၈၈၃။ တတ္ထ ကတမော အသ္မိမာနော၊ ရူပံ “အသ္မိ”တိ မာနော “အသ္မိ”တိ ဆန္ဒော “အသ္မိ”တိ အနုသယော ဝေဒနာ။ပ။ သညာ။ပ။ သင်္ခါရာ။ပ။ ဝိညာဏံ “အသ္မိ”တိ မာနော “အသ္မိ”တိ ဆန္ဒော “အသ္မိ”တိ အနုသယော၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ အသ္မိမာနော။

၈၈၄။ တတ္ထ ကတမော မိစ္ဆာမာနော၊ ဣဓေကစ္စော ပါပကေန ဝါ ကမ္မာယတနေန ပါပကေန ဝါ သိပ္ပါယတနေန ပါပကေန ဝါ ဝိဇ္ဇာဌာနေန ပါပကေန ဝါ သုတေန ပါပကေန ဝါ ပဋိဘာနေန ပါပကေန ဝါ သီလေန ပါပကေန ဝါ ဝတေန ပါပကေန ဝါ သီလဗ္ဗတေန ပါပိကာယ ဝါ ဒိဋ္ဌိယာ အညတရညတရေန ဝတ္ထုနာ မာနံ ဇေယျေတိ၊ ယော ဧဝရူပေါ မာနော မညနာ မညိတတ္ထံ ဥန္နတိ ဥန္နာမော ဓဇော သမ္ပဂ္ဂါဟော ကေတုကမျတာ စိတ္တဿ၊ အယံ ဝုစ္စတိ မိစ္ဆာမာနော။

၈၈၅။ တတ္ထ ကတမော ဉှတိဝိတက္ကော၊ ဉှတကေ အာရဗ္ဗ ဂေဟသိတော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဉှတိဝိတက္ကော။

၈၈၆။ တတ္ထ ကတမော ဇနပဒဝိတက္ကော၊ ဇနပဒံ အာရဗ္ဗ ဂေဟသိတော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဇနပဒဝိတက္ကော။

၈၈၇။ တတ္ထ ကတမော အမရဝိတက္ကော၊ ဒုက္ကရကာရိကာပဋိသံယုတ္တော ဝါ ဒိဋ္ဌိဂတပဋိသံယုတ္တော ဝါ ဂေဟသိတော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ အမရဝိတက္ကော။

၈၈၈။ တတ္ထ ကတမော ပရာနဒ္ဒယတာပဋိသံယုတ္တော ဝိတက္ကော၊ ဣဓေ-
ကဏ္ဍော ဂိဟိဟိ သံသဋ္ဌော ဝိဟရတိ သဟနန္တိ သဟသောကီ သုခိတေသု
သုခိတော ဒုက္ခိတေသု ဒုက္ခိတော ဥပ္ပန္နေသု ကိစ္စကရဏီယေသု အတ္တနာ ဝါ
ယောဂံ အာပဇ္ဇတိ၊ ယော တတ္ထ ဂေဟသိတော တက္ကော ဝိတက္ကော
မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ပရာနဒ္ဒယတာပဋိသံယုတ္တော ဝိတက္ကော။

၈၈၉။ တတ္ထ ကတမော လာဘသက္ကာရသိလောကပဋိသံယုတ္တော ဝိတက္ကော၊
လာဘသက္ကာရသိလောကံ အာရဗ္ဗ ဂေဟသိတော တက္ကော ဝိတက္ကော မိစ္ဆာ-
သင်္ကပ္ပေါ၊ အယံ ဝုစ္စတိ လာဘသက္ကာရသိလောကပဋိသံယုတ္တော ဝိတက္ကော။

၈၉၀။ တတ္ထ ကတမော အနဝညတ္တိပဋိသံယုတ္တော ဝိတက္ကော၊ ဣဓေ-
ကဏ္ဍော ဇာတိယာ ဝါ ဂေါတ္တေန ဝါ ကောလပုတ္တိယေန ဝါ ဝဏ္ဏပေါက္ခရတာယ
ဝါ ဓနေန ဝါ အဇ္ဈေနေန ဝါ ကမ္မာယတနေန ဝါ သိပ္ပိယတနေန ဝါ
ဝိဇ္ဇာဌာနေန ဝါ သုတေန ဝါ ပဋိဘာနေန ဝါ အညတရညတရေန ဝတ္ထုနာ
“မာ မံ ပရေ အဝဇာနိသု”တိ ယော တတ္ထ ဂေဟသိတော တက္ကော ဝိတက္ကော
မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ အနဝညတ္တိပဋိသံယုတ္တော ဝိတက္ကော။

ဧကကံ။

၂-ဒုကနိဒ္ဒေသ

၈၉၁။ တတ္ထ ကတမော ကောဓော၊ ယော ကောဓော ကုဇ္ဈနာ
ကုဇ္ဈိတတ္တံ ဒေါသော ဒုဿနာ ဒုဿိတတ္တံ ဗျာပတ္တိ ဗျာပဇ္ဇနာ ဗျာပဇ္ဇိတတ္တံ
ဝိရောဓော ပဋိဝိရောဓော စဏ္ဍိက္ကံ အသုရောပေါ အနတ္တမနတာ စိတ္တဿ၊
အယံ ဝုစ္စတိ ကောဓော။

တတ္ထ ကတမော ဥပနာဟော၊ ပုဗ္ဗကာလံ ကောဓော အပရကာလံ
ဥပနာဟော၊ ယော ဧဝရူပေါ ဥပနာဟော ဥပနယုနာ ဥပနယိတတ္တံ အဋ္ဌပနာ
ဌပနာ သဏ္ဌပနာ အနုသံသန္တနာ အနုပ္ပဗန္ဓနာ ဒဠိကမ္ပံ ကောဓဿ၊ အယံ
ဝုစ္စတိ ဥပနာဟော။ (၁)

၈၉၂။ တတ္ထ ကတမော မက္ခော၊ ယော မက္ခော မက္ခာယနာ မက္ခာယိတတ္တံ^၁
နိဋ္ဌရိယံ နိဋ္ဌရိယကမ္ပံ၊ အယံ ဝုစ္စတိ မက္ခော။

၁-မက္ခိယနာ မက္ခိယိတတ္တံ (သီ၊က)

တတ္ထ ကတမော ပဠာသော၊ ယော ပဠာသော ပဠာသာယနာ^၁ ပဠာ-
သာဟာရော ဝိဝါဒဋ္ဌာနံ ယုဂဂ္ဂါဟော အပ္ပဋ္ဌိနိဿဂ္ဂေါ၊ အယံ ဝုစ္စတိ ပဠာ-
သော။ (၂)

၈၉၃။ တတ္ထ ကတမာ ဣဿာ၊ ယာ ပရလာဘသက္ကာရဂရကာရမာနန-
ဝန္တနပူဇောသု ဣဿာ ဣဿာယနာ ဣဿာယိတတ္တံ ဥဿယာ ဥဿယနာ
ဥဿယိတတ္တံ၊ အယံ ဝုစ္စတိ ဣဿာ။

တတ္ထ ကတမံ မစ္ဆရိယံ၊ ပဉ္စ မစ္ဆရိယာနိ အာဝါသမစ္ဆရိယံ ကုလမစ္ဆရိယံ
လာဘမစ္ဆရိယံ ဝဏ္ဏမစ္ဆရိယံ ဓမ္မမစ္ဆရိယံ။ ယံ ဧဝရူပံ မစ္ဆေရံ မစ္ဆရာယနာ
မစ္ဆရာယိတတ္တံ ဝေဝိစ္ဆံ ကဒရိယံ ကဠုကဉ္စကတာ အဂ္ဂဟိတတ္တံ^၂ စိတ္တဿ၊ ဣဒံ
ဝုစ္စတိ မစ္ဆရိယံ။ (၃)

၈၉၄။ တတ္ထ ကတမာ မာယာ၊ ဣဓေကဇ္ဇော ကာယေန ဒုစ္စရိတံ စရိတွာ
ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ တဿ ပဋိစ္ဆာဒနဟေတု
ပါပိကံ ဣစ္ဆံပဏိဒဟတိ၊ “မာမံ ဧညာ”တိ ဣစ္ဆတိ၊ “မာမံ ဧညာ”တိ သင်္ကပ္ပေတိ၊
“မာမံ ဧညာ”တိ ဝါစံ ဘာသတိ၊ “မာမံ ဧညာ”တိ ကာယေန ပရက္ကမတိ၊
ယာ ဧဝရူပါ မာယာ မာယာဝိတာ အစွာသရာ ဝဉ္စနာ နိကတိ ဝိကိရဏာ
ပရိဟရဏာ ဂူဟနာ ပရိဂူဟနာ ဆာဒနာ ပဋိစ္ဆာဒနာ အနတ္တာနိကမ္ပံ
အနာဝိကမ္ပံ ဝေါစ္ဆာဒနာ ပါပကိရိယာ၊ အယံ ဝုစ္စတိ မာယာ။

တတ္ထ ကတမံ သာဌေယျံ၊ ဣဓေကဇ္ဇော သဌော ဟောတိ ပရိသဌော၊ ယံ
တတ္ထ သဌံ သဌတာ သာဌေယျံ ကက္ကရတာ ကက္ကရိယံ^၃ ပရိက္ခတ္တတာ ပါရိက္ခ-
တ္တိယံ၊ ဣဒံ ဝုစ္စတိ သာဌေယျံ။ (၄)

၈၉၅။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

တတ္ထ ကတမာ ဘဝတဏှာ၊ ယော ဘဝေသု ဘဝစ္ဆန္တော ဘဝရာဂေါ
ဘဝနန္တိ ဘဝတဏှာ ဘဝသိနေဟော ဘဝပရိဋ္ဌာဟော ဘဝမုစ္ဆာ ဘဝဇ္ဈော-
သာနံ၊ အယံ ဝုစ္စတိ ဘဝတဏှာ။ (၅)

၁-ပလာသာယနာ ပလာသာယိတတ္တံ (သျှာ) ၂-ပဂ္ဂဟိတတ္တံ (သီ၊က) အဘိ ၁-၂၂၆-ပိဋ္ဌေပိ။

၃-ကက္ကဋ္ဌတာ ကက္ကဋ္ဌိယံ (သျှာ)

၈၉၆။ တတ္ထ ကတမာ ဘဝဒိဋ္ဌိ၊ “ဘဝိဿတိ အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ဘဝဒိဋ္ဌိ။

တတ္ထ ကတမာ ဝိဘဝဒိဋ္ဌိ၊ “န ဘဝိဿတိ အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ဝိဘဝဒိဋ္ဌိ။ (၆)

၈၉၇။ တတ္ထ ကတမာ သဿတဒိဋ္ဌိ၊ “သဿတော အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ သဿတဒိဋ္ဌိ။

တတ္ထ ကတမာ ဥစ္ဆေဒဒိဋ္ဌိ၊ “ဥစ္ဆိဇ္ဇိဿတိ အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ဥစ္ဆေဒဒိဋ္ဌိ။ (၇)

၈၉၈။ တတ္ထ ကတမာ အန္တဝိဒိဋ္ဌိ၊ “အန္တဝါ အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ အန္တဝိဒိဋ္ဌိ။

တတ္ထ ကတမာ အနန္တဝိဒိဋ္ဌိ၊ “အနန္တဝါ အတ္တာ စ လောကော စာ”တိ ယာ ဇေရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ အနန္တဝိဒိဋ္ဌိ။ (၈)

၈၉၉။ တတ္ထ ကတမာ ပုဗ္ဗန္တာနဒိဋ္ဌိ၊ ပုဗ္ဗန္တံ အာရဗ္ဗ ယာ ဥပ္ပဇ္ဇတိ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ပုဗ္ဗန္တာနဒိဋ္ဌိ။

တတ္ထ ကတမာ အပရန္တာနဒိဋ္ဌိ၊ အပရန္တံ အာရဗ္ဗ ယာ ဥပ္ပဇ္ဇတိ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ အပရန္တာနဒိဋ္ဌိ။ (၉)

၉၀၀။ တတ္ထ ကတမံ အဟိရိကံ၊ ယံ န ဟိရိယတိ ဟိရိယိတဗ္ဗေန န ဟိရိယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ အဟိရိကံ။

တတ္ထ ကတမံ အနောတ္တပုံ၊ ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန န ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ အနောတ္တပုံ။ (၁၀)

၉၀၁။ တတ္ထ ကတမာ ဒေါဝစသတော၊ သဟဓမ္မိကေ ဝုစ္စမာနေ ဒေါဝစဿာယံ ဒေါဝစဿိယံ ဒေါဝစသတော ဝိပ္ပဋိကုလဂ္ဂါဟိတာ ဝိပစ္စနိက-
သာတတာ အနာဒရိယံ အနာဒရတာ အဂါရဝတာ အပ္ပတိဿဝတာ၊ အယံ ဝုစ္စတိ ဒေါဝစသတော။

တတ္ထ ကတမာ ပါပမိတ္တတာ၊ ယေ တေ ပုဂ္ဂလာ အဿဒ္ဓါ ဒုဿီလာ အပ္ပဿုတာ မစ္ဆရိနော ဒုပ္ပညာ၊ ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ သမ္ပဝင်္ကတာ၊ အယံ ဝုစ္စတိ ပါပမိတ္တတာ။ (၁၁)

၉၀၂။ တတ္ထ ကတမော အနဇ္ဇဝေါ၊ ယော အနဇ္ဇဝေါ အနဇ္ဇဝတာ ဇိမှတာ ဝင်္ကတာ ကုဋိလတာ၊ အယံ ဝုစ္စတိ အနဇ္ဇဝေါ။

တတ္ထ ကတမော အမဒ္ဒဝေါ၊ ယာ အမုဒုတာ အမဒ္ဒဝတာ ကက္ခဋိယံ ဖာရသိယံ ကက္ခဋတာ ကဋိနတာ၊ ဥဇဇိတ္တတာ အမုဒုတာ၊ အယံ ဝုစ္စတိ အမဒ္ဒဝေါ။ (၁၂)

၉၀၃။ တတ္ထ ကတမာ အက္ခန္တိ၊ ယာ အက္ခန္တိ အက္ခမနတာ အနဓိဝါသနတာ စဏ္ဍိက္ကံ အသုရောပေါ အနတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ အက္ခန္တိ။

တတ္ထ ကတမံ အသောရစ္စံ၊ ကာယိကော ဝီတိက္ကမော ဝါစသိကော ဝီတိက္ကမော ကာယိကဝါစသိကော ဝီတိက္ကမော၊ ဣဒံ ဝုစ္စတိ အသောရစ္စံ။ သဗ္ဗမိ ဒုဿီလျံ အသောရစ္စံ။ (၁၃)

၉၀၄။ တတ္ထ ကတမံ အသာဓလျံ၊ ယာ သာ ဝါစာ ကဏ္ဍကာ ကက္ခဿ ပရကဋ္ဌကာ ပရာဘိသဇ္ဇနီ ကောဓသာမန္တာ အသမာဓိသံဝတ္တနိကာ၊ တထာ-ရူပိ ဝါစံ ဘာသိတာ ဟောတိ။ ယာ တတ္ထ အသဏှဝါစတာ အသင်္ခလဝါစတာ ဖရသဝါစတာ၊ ဣဒံ ဝုစ္စတိ အသာဓလျံ။

တတ္ထ ကတမော အပ္ပဋိသန္တာရော၊ ဒွေ ပဋိသန္တာရာ အာမိသပဋိသန္တာရော စ ဓမ္မပဋိသန္တာရော စ။ ဣဓေကဇ္ဇော အပ္ပဋိသန္တာရကော ဟောတိ အာမိသပဋိသန္တာရေန ဝါ ဓမ္မပဋိသန္တာရေန ဝါ၊ အယံ ဝုစ္စတိ အပ္ပဋိသန္တာရော။ (၁၄)

၉၀၅။ တတ္ထ ကတမာ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ၊ ဣဓေကဇ္ဇော စက္ခုနာ ရူပံ ဒိဿာ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေန စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တိ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္ဓာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ

ဃာယိတွာ။ပ။ ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။
မနဿ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာ-
ဓိကရဏမေန မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ
အကုသလာ မမ္မာ အန္ဓာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ
မနိန္ဒြိယံ၊ မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္တံ ဣန္ဒြိယာနံ အဂုတ္တိ
အဂေါပနာ အနာရက္ခော အသံဝရော၊ အယံ ဝုစ္စတိ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ။

တတ္ထ ကတမာ ဘောဇနေ အမတ္တညုတာ၊ ဣဓေကဇ္ဈော အပ္ပဋိသင်္ခါ
အယောနိသော အာဟာရံ အာဟာရေတိ ဒဝါယ မဒါယ မဏ္ဍနာယ
ဝိဘူသနာယ၊ ယာ တတ္ထ အသန္တုဋ္ဌိတာ အမတ္တညုတာ အပ္ပဋိသင်္ခါ ဘောဇနေ၊
အယံ ဝုစ္စတိ ဘောဇနေ အမတ္တညုတာ။ (၁၅)

၉၀၆။ တတ္ထ ကတမံ မုဋ္ဌဿန္တံ၊ ယာ အဿတိ အနနဿတိ အပ္ပဋိဿတိ
အဿတိ အဿရဏတာ အဓာရဏတာ ပိလာပနတာ သမ္ပုသနတာ၊ ဣဒံ
ဝုစ္စတိ မုဋ္ဌဿန္တံ။

တတ္ထ ကတမံ အသမ္ပဇေ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ ဣဒံ ဝုစ္စတိ အသမ္ပဇေ။ (၁၆)

၉၀၇။ တတ္ထ ကတမာ သီလဝိပတ္တိ၊ ယော ကာယိကော ဝီတိက္ကမော
ဝါစသိကော ဝီတိက္ကမော ကာယိကဝါစသိကော ဝီတိက္ကမော၊ အယံ ဝုစ္စတိ
သီလဝိပတ္တိ။ သဗ္ဗမ္ပိ ဒုဿိလျံ သီလဝိပတ္တိ။

တတ္ထ ကတမာ ဒိဋ္ဌိဝိပတ္တိ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ။ပ။ ယေ ဣမဉ္စ လောကံ
ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ ယာ ဧဝရူပါ ဒိဋ္ဌိ
ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ဒိဋ္ဌိဝိပတ္တိ။ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ
ဒိဋ္ဌိဝိပတ္တိ။ (၁၇)

၉၀၈။ တတ္ထ ကတမံ အဇ္ဈတ္တသံယောဇနံ၊ ပဉ္စောရမ္ဘာဂိယာနိ သံယော-
ဇနာနိ အဇ္ဈတ္တသံယောဇနံ၊ ပဉ္စုဒ္ဓမ္ဘာဂိယာနိ သံယောဇနာနိ ဗဟိဒ္ဓါသံယော-
ဇနံ။ (၁၈)

ဒုကံ။

၃-တိကနိဒ္ဒေသ

၉၀၉။ တတ္ထ ကတမာနိ တီဏိ အကုသလမူလာနိ၊ လောဘော ဒေါသော မောဟော။

တတ္ထ ကတမော လောဘော၊ ယော ရာဂေါ သာရာဂေါ အနုနယော အနုရောဓော နန္ဒိ နန္ဒိရာဂေါ စိတ္တဿ သာရာဂေါ ဣစ္ဆာ မုစ္ဆာ အဇ္ဈောသာနံ ဂေဓော ပရိဂေဓော သင်္ဂေါ ပင်္ကော ဇော မာယာ ဇနိကာ သဉ္ဇနနိ သိပ္ပိနိ ဇာလိနိ သရိတာ ဝိသတ္တိကာ သောတံ ဝိသဋ္ဌာ^၁ အာယုဟနိ^၂ ဒုတိယာ ပဏိမိ ဘဝနေတ္တိ ဝနံ ဝနထော သန္တဝေါ^၃ သိနေဟော အပေက္ခာ ပဋိဗန္ဓု အာသာ အာသီသနာ အာသီသိတတ္တံ^၄ ရူပါသာ သဒ္ဓါသာ ဂန္ဓာသာ ရသာသာ ဖောဋ္ဌဗ္ဗာသာ လာဘာသာ နာသာ ပုတ္တာသာ ဇီဝိတာသာ ဇေပျိ အဘိဇေပျိ ဇေပုနာ ဇေပိတတ္တံ လောလုပ္ပံ လောလုပ္ပါယနာ လောလုပ္ပါယိတတ္တံ ပုစ္ဆိကတာ သာဓုကမျတာ အဓမ္မရာဂေါ ဝိသမလောဘော နိကန္တိ နိကာမနာ ပတ္တနာ ပိဟနာ သမ္ပတ္တနာ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ရူပတဏှာ အရူပတဏှာ နိရောဓတဏှာ သဒ္ဓတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗ-တဏှာ ဓမ္မတဏှာ ဩဇော ယောဂေါ ဂန္ဓော ဥပါဒါနံ အာဝရဏံ နီဝရဏံ ဆဒနံ ဗန္ဓနံ ဥပက္ကိလေသော အနုသယော ပရိယုဋ္ဌာနံ လတာ ဝေဝိစ္ဆံ ဒုက္ခမူလံ ဒုက္ခနိဒါနံ ဒုက္ခပ္ပဘဝေါ မာရပါသော မာရဗဠိသံ မာရဝိသယော တဏှာ-နဒီ တဏှာဇာလံ တဏှာဂဒ္ဒုလံ တဏှာသမုဒ္ဒေါ အဘိဇ္ဈာ လောဘော အကုသလမူလံ၊ အယံ ဝုစ္စတိ လောဘော။

တတ္ထ ကတမော ဒေါသော၊ “အနတ္တံ မေ အစရိ”တိ အာဃာတော ဇာယတိ၊ “အနတ္တံ မေ စရတိ”တိ အာဃာတော ဇာယတိ၊ “အနတ္တံ မေ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “ပိယဿ မေ မနာပဿ အနတ္တံ အစရိ။ပ။ အနတ္တံ စရတိ။ပ။ အနတ္တံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “အပ္ပိယဿ မေ အမနာပဿ အတ္တံ အစရိ။ပ။ အတ္တံ စရတိ။ပ။ အတ္တံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ အဋ္ဌာနေ ဝါ ပန အာဃာတော ဇာယတိ။ ယော ဇေဝရူပေါ စိတ္တဿ အာဃာတော ပဋိဃာတော ပဋိဃံ ပဋိဝိရောဓော ကောပေါ ပကောပေါ သမ္ပကောပေါ ဒေါသော ပဒေါသော သမ္ပဒေါသော စိတ္တဿ ဗျာပတ္တိ မနောပဒေါသော ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္တံ ဒေါသော ဒုဿနာ

၁-ဝိသဒါ (သီ၊က) အဘိ ၁-၂၂၉-ပိဋေပိ။ ၂-အာယုဟနိ (က)
၃-သန္တဝေါ (က) ၄-အာသီသနာ အာသီသိတတ္တံ (သီ၊သျာ)

ဒုဿိတတ္တံ ဗျာပတ္တိံ ဗျာပဇ္ဇနာ ဗျာပဇ္ဇိတတ္တံ ဝိရောဓော ပဋိဝိရောဓော စက္ခုတ္တံ အသုရောပေါ အနတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ ဒေါသော။

တတ္ထ ကတမော မောဟော၊ ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ ပုဗ္ဗန္တေ အညာဏံ၊ အပရန္တေ အညာဏံ၊ ပုဗ္ဗန္တာပရန္တေ အညာဏံ၊ ဣဒပ္ပစ္စယတာပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု အညာဏံ၊ ယံ ဧဝရူပံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ မောဟော။ ဣမာနိ တီဏိ အကုသလမူလာနိ။ (၁)

၉၁၀။ တတ္ထ ကတမေ တယော အကုသလဝိတက္ကာ၊ ကာမဝိတက္ကာ ဗျာပါဒဝိတက္ကာ ဝိဟိံသာဝိတက္ကာ။

တတ္ထ ကတမော ကာမဝိတက္ကာ၊ ကာမပဋိသံယုတ္တာ တက္ကာ ဝိတက္ကာ မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ကာမဝိတက္ကာ။

တတ္ထ ကတမော ဗျာပါဒဝိတက္ကာ၊ ဗျာပါဒပဋိသံယုတ္တာ တက္ကာ ဝိတက္ကာ မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဗျာပါဒဝိတက္ကာ။

တတ္ထ ကတမော ဝိဟိံသာဝိတက္ကာ၊ ဝိဟိံသာပဋိသံယုတ္တာ တက္ကာ ဝိတက္ကာ မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဝိဟိံသာဝိတက္ကာ။ ဣမေ တယော အကုသလဝိတက္ကာ။ (၂)

၉၁၁။ တတ္ထ ကတမာ တိဿော အကုသလသညာ၊ ကာမသညာ ဗျာပါဒသညာ၊ ဝိဟိံသာသညာ။

တတ္ထ ကတမာ ကာမသညာ၊ ကာမပဋိသံယုတ္တာ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ အယံ ဝုစ္စတိ ကာမသညာ။

တတ္ထ ကတမာ ဗျာပါဒသညာ၊ ဗျာပါဒပဋိသံယုတ္တာ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ အယံ ဝုစ္စတိ ဗျာပါဒသညာ။

တတ္ထ ကတမာ ဝိဟိံသာသညာ၊ ဝိဟိံသာပဋိသံယုတ္တာ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ အယံ ဝုစ္စတိ ဝိဟိံသာသညာ။ ဣမာ တိဿော အကုသလ-သညာ။ (၃)

၉၁၂။ တတ္ထ ကတမာ တိဿော အကုသလဓာတုယော၊ ကာမဓာတု ဗျာပါဒဓာတု ဝိဟိံသာဓာတု။

တတ္ထ ကတမော ကာမဓာတု၊ ကာမဝိတက္ကော ကာမဓာတု၊ ဗျာပါဒဝိတက္ကော ဗျာပါဒဓာတု၊ ဝိဟိံသာဝိတက္ကော ဝိဟိံသာဓာတု။

တတ္ထ ကတမော ကာမဝိတက္ကော၊ ကာမပဋိသံယုတ္တော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ကာမဝိတက္ကော။

တတ္ထ ကတမော ဗျာပါဒဝိတက္ကော၊ ဗျာပါဒပဋိသံယုတ္တော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဗျာပါဒဝိတက္ကော။

တတ္ထ ကတမော ဝိဟိံသာဝိတက္ကော၊ ဝိဟိံသာပဋိသံယုတ္တော တက္ကော ဝိတက္ကော မိစ္ဆာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဝိဟိံသာဝိတက္ကော။ ဣမာ တိဿော အကုသလဓာတုယော။ (၄)

၉၁၃။ တတ္ထ ကတမာနိ တိဏိ ဒုစ္စရိတာနိ၊ ကာယဒုစ္စရိတံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ။

တတ္ထ ကတမံ ကာယဒုစ္စရိတံ၊ ပါဏာတိပါတော အဒိန္နာဒါနံ ကာမေသု-
မိစ္ဆာစာရော၊ ဣဒံ ဝုစ္စတိ ကာယဒုစ္စရိတံ။

တတ္ထ ကတမံ ဝစီဒုစ္စရိတံ၊ မုသာဝါဒေါ ပိသုဏာ ဝါစာ ဖရဿာ ဝါစာ သမ္ပပ္ပလာပေါ၊ ဣဒံ ဝုစ္စတိ ဝစီဒုစ္စရိတံ။

တတ္ထ ကတမံ မနောဒုစ္စရိတံ၊ အဘိဇ္ဈာ ဗျာပါဒေါ မိစ္ဆာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ မနောဒုစ္စရိတံ။

တတ္ထ ကတမံ ကာယဒုစ္စရိတံ၊ အကုသလံ ကာယကမ္မံ ကာယဒုစ္စရိတံ၊
အကုသလံ ဝစီကမ္မံ ဝစီဒုစ္စရိတံ၊ အကုသလံ မနောကမ္မံ မနောဒုစ္စရိတံ။

တတ္ထ ကတမံ အကုသလံ ကာယကမ္မံ၊ အကုသလာ ကာယသဉ္ဇေတနာ
အကုသလံ ကာယကမ္မံ၊ အကုသလာ ဝစီသဉ္ဇေတနာ အကုသလံ ဝစီကမ္မံ၊
အကုသလာ မနောသဉ္ဇေတနာ အကုသလံ မနောကမ္မံ၊ ဣမာနိ တိဏိ
ဒုစ္စရိတာနိ။ (၅)

၉၁၄။ တတ္ထ ကတမေ တယော အာသဝါ၊ ကာမာသဝေါ ဘဝါသဝေါ
အဝိဇ္ဇာသဝေါ။

တတ္ထ ကတမော ကာမာသဝေါ၊ ယော ကာမေသု ကာမစ္ဆန္ဒော ကာမ-
ရာဂေါ ကာမနန္တိ ကာမတဏှာ ကာမသိနေဟော ကာမပရိဋ္ဌာဟော ကာမ-
မုစ္ဆာ ကာမဇ္ဈောသာနံ၊ အယံ ဝုစ္စတိ ကာမာသဝေါ။

တတ္ထ ကတမော ဘဝါသဝေါ၊ ယော ဘဝေသု ဘဝစ္ဆန္တော။ပ။ ဘဝဇ္ဈော-
သာနံ၊ အယံ ဝုစ္စတိ ဘဝါသဝေါ။

တတ္ထ ကတမော အဝိဇ္ဇာသဝေါ၊ ဒုက္ခေ အညာဏံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော
အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာသဝေါ။ ဣမေ တယော အာသဝါ။ (၆)

၉၁၅။ တတ္ထ ကတမာနိ တိဏိ သံယောဇနာနိ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ
သီလဗ္ဗတပရာမာသော။

တတ္ထ ကတမာ သက္ကာယဒိဋ္ဌိ၊ ဣမ အသုတဝါ ပုထုဇ္ဇနော အရိယာနံ
အဒဿာဝိ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော၊ သပ္ပုရိသာနံ
အဒဿာဝိ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ
အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ရူပံ၊ ရူပသ္မိံ
ဝါ အတ္တာနံ။ ဝေဒနံ။ပ။ သညံ။ပ။ သင်္ခါရေ။ပ။ ဝိညာဏံ အတ္တတော
သမနုပဿတိ၊ ဝိညာဏဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ဝိညာဏံ၊ ဝိညာဏသ္မိံ ဝါ
အတ္တာနံ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ
သက္ကာယဒိဋ္ဌိ။

တတ္ထ ကတမာ ဝိစိကိစ္ဆာ၊ သတ္တရိ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ဓမ္မေ ကင်္ခတိ
ဝိစိကိစ္ဆတိ၊ သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ပုဗ္ဗန္တေ
ကင်္ခတိ ဝိစိကိစ္ဆတိ၊ အပရန္တေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ပုဗ္ဗန္တာပရန္တေ ကင်္ခတိ
ဝိစိကိစ္ဆတိ၊ ဣဒပ္ပတ္တယတာပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ ဝိစိကိစ္ဆတိ၊ ယာ
ဧဝရူပါ ကင်္ခါ ကင်္ခါယနာ ကင်္ခါယိတတ္တံ ထမ္ဘိတတ္တံ စိတ္တဿ မနောဝိလေခေါ၊
အယံ ဝုစ္စတိ ဝိစိကိစ္ဆာ။

တတ္ထ ကတမော သီလဗ္ဗတပရာမာသော၊ ဣတော ဗဟိဒ္ဓါ သမဏ-
ဗြာဟ္မဏာနံ သီလေန သုဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓိတိ ယာ ဧဝရူပါ ဒိဋ္ဌိ
ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ သီလဗ္ဗတပရာမာသော။ ဣမာနိ
တိဏိ သံယောဇနာနိ။ (၇)

၉၁၆။ တတ္ထ ကတမာ တိဿော တဏှာ၊ ကာမတဏှာ ဘဝတဏှာ
ဝိဘဝတဏှာ။

တတ္ထ ကတမာ ဘဝတဏှာ၊ ဘဝဒိဋ္ဌိသဟဂတော ရာဂေါ သာရာဂေါ
စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဘဝတဏှာ။

တတ္ထ ကတမာ ဝိဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိသဟဂတော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝိဘဝတဏှာ။ အဝသေသာ တဏှာ ကာမတဏှာ။

တတ္ထ ကတမာ ကာမတဏှာ၊ ကာမဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ကာမတဏှာ။

()^၁ ရူပဓာတုအရူပဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဘဝတဏှာ။

()^၂ ဥစ္ဆေဒဒိဋ္ဌိသဟဂတော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ဝိဘဝတဏှာ။ ဣမာ တိဿော တဏှာ။ (၈)

၉၁၇။ တတ္ထ ကတမာ အပရာပိ တိဿော တဏှာ၊ ကာမတဏှာ ရူပတဏှာ အရူပတဏှာ။

တတ္ထ ကတမာ ကာမတဏှာ၊ ကာမဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ကာမတဏှာ။

တတ္ထ ကတမာ ရူပတဏှာ၊ ရူပဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ရူပတဏှာ။

တတ္ထ ကတမာ အရူပတဏှာ၊ အရူပဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အရူပတဏှာ။ ဣမာ တိဿော တဏှာ။ (၉)

၉၁၈။ တတ္ထ ကတမာ အပရာပိ တိဿော တဏှာ၊ ရူပတဏှာ အရူပတဏှာ နိရောဓတဏှာ။

တတ္ထ ကတမာ ရူပတဏှာ၊ ရူပဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ ရူပတဏှာ။

တတ္ထ ကတမာ အရူပတဏှာ၊ အရူပဓာတုပဋိသံယုတ္တော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အရူပတဏှာ။

တတ္ထ ကတမာ နိရောဓတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိသဟဂတော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ နိရောဓတဏှာ။ ဣမာ တိဿော တဏှာ။ (၁၀)

၁-(တတ္ထ ကတမာ ဘဝတဏှာ) (?)

၂-(တတ္ထ ကတမာ ဝိဘဝတဏှာ) (?)

၉၁၉။ တတ္ထ ကတမာ တိဿော ဧသနာ၊ ကာမေသနာ ဘဝေသနာ ဗြဟ္မစရိယေသနာ။

တတ္ထ ကတမာ ကာမေသနာ၊ ယော ကာမေသု ကာမတ္ထန္တော။ပ။ ကာမဇ္ဈောသာနံ၊ အယံ ဝုစ္စတိ ကာမေသနာ။

တတ္ထ ကတမာ ဘဝေသနာ၊ ယော ဘဝေသု ဘဝတ္ထန္တော။ပ။ ဘဝဇ္ဈောသာနံ၊ အယံ ဝုစ္စတိ ဘဝေသနာ။

တတ္ထ ကတမာ ဗြဟ္မစရိယေသနာ၊ “သဿတော လောကော”တိ ဝါ “အသဿတော လောကော”တိ ဝါ။ပ။ “နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာ-သဂ္ဂါဟော၊ အယံ ဝုစ္စတိ ဗြဟ္မစရိယေသနာ။

တတ္ထ ကတမာ ကာမေသနာ၊ ကာမရာဂေါ တဒေကဋ္ဌံ အကုသလံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ အယံ ဝုစ္စတိ ကာမေသနာ။

တတ္ထ ကတမာ ဘဝေသနာ၊ ဘဝရာဂေါ တဒေကဋ္ဌံ အကုသလံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ အယံ ဝုစ္စတိ ဘဝေသနာ။

တတ္ထ ကတမာ ဗြဟ္မစရိယေသနာ၊ အန္တဂ္ဂါဟိကာ ဒိဋ္ဌိ တဒေကဋ္ဌံ အကုသလံ ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ၊ အယံ ဝုစ္စတိ ဗြဟ္မစရိယေသနာ။ ဣမာ တိဿော ဧသနာ။ (၁၁)

၉၂၀။ တတ္ထ ကတမာ တိဿော ဝိဓာ၊ “သေယျောဟမသ္မိ”တိ ဝိဓာ၊ “သဒိဿောဟမသ္မိ”တိ ဝိဓာ၊ “ဟိနောဟမသ္မိ”တိ ဝိဓာ၊ ဣမာ တိဿော ဝိဓာ။ (၁၂)

၉၂၁။ တတ္ထ ကတမာနိ တိဏိ ဘယာနိ၊ ဇာတိဘယံ ဇရာဘယံ မရဏဘယံ။

တတ္ထ ကတမံ ဇာတိဘယံ၊ ဇာတိ ပဋိစ္စ ဘယံ ဘယာနကံ ဆမ္ဘိတတ္ထံ လောမဟံသော စေတသော ဥတြာသော၊ ဣဒံ ဝုစ္စတိ ဇာတိဘယံ။

တတ္ထ ကတမံ ဇရာဘယံ၊ ဇရံ ပဋိစ္စ ဘယံ ဘယာနကံ ဆမ္ဘိတတ္ထံ လောမဟံသော စေတသော ဥတြာသော၊ ဣဒံ ဝုစ္စတိ ဇရာဘယံ။

တတ္ထ ကတမံ မရဏဘယံ၊ မရဏံ ပဋိစ္စ ဘယံ ဘယာနကံ ဆန္တိတတ္ထံ
လောမဟံသော စေတသော ဥတြာသော၊ ဣဒံ ဝုစ္စတိ မရဏဘယံ။ ဣမာနိ
တိဏိ ဘယာနိ။ (၁၃)

၉၂၂။ တတ္ထ ကတမာနိ တိဏိ တမာနိ၊ အတိတံ ဝါ အဒ္ဓါနံ အာရဗ္ဗ
ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ၊ အနာဂတံ ဝါ အဒ္ဓါနံ အာရဗ္ဗ
ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ၊ ဧတရဟိ ဝါ ပစ္စုပ္ပန္နံ အဒ္ဓါနံ
အာရဗ္ဗ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ၊ ဣမာနိ တိဏိ
တမာနိ။ (၁၄)

၉၂၃။ တတ္ထ ကတမာနိ တိဏိ တိတ္ထာယတနာနိ၊ ဣဓေကစ္စော သမဏော
ဝါ ဗြာဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိ “ယံ ကိဉ္ဇာယံ ပုရိသပုဂ္ဂလော
ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗံ တံ ပုဗ္ဗေ ကတဟေတူ”တိ၊
ဣဓ ပနေကစ္စော သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိ
“ယံ ကိဉ္ဇာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊
သဗ္ဗံ တံ ဣဿရနိမ္မာနဟေတူ”တိ၊ ဣဓ ပနေကစ္စော သမဏော ဝါ ဗြာဟ္မဏော
ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိ “ယံ ကိဉ္ဇာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ
သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗံ တံ အဟေတု အပ္ပစ္စယာ”တိ၊ ဣမာနိ
တိဏိ တိတ္ထာယတနာနိ။ (၁၅)

၉၂၄။ တတ္ထ ကတမေ တယော ကိဉ္ဇနာ၊ ရာဂေါ ကိဉ္ဇနံ၊ ဒေါသော
ကိဉ္ဇနံ၊ မောဟော ကိဉ္ဇနံ၊ ဣမေ တယော ကိဉ္ဇနာ။ (၁၆)

တတ္ထ ကတမာနိ တိဏိ အင်္ဂဏာနိ၊ ရာဂေါ အင်္ဂဏံ၊ ဒေါသော အင်္ဂဏံ၊
မောဟော အင်္ဂဏံ၊ ဣမာနိ တိဏိ အင်္ဂဏာနိ။ (၁၇)

တတ္ထ ကတမာနိ တိဏိ မလာနိ၊ ရာဂေါ မလံ၊ ဒေါသော မလံ၊ မောဟော
မလံ၊ ဣမာနိ တိဏိ မလာနိ။ (၁၈)

တတ္ထ ကတမာနိ တိဏိ ဝိသမာနိ၊ ရာဂေါ ဝိသမံ၊ ဒေါသော ဝိသမံ၊
မောဟော ဝိသမံ၊ ဣမာနိ တိဏိ ဝိသမာနိ။ (၁၉)

တတ္ထ ကတမာနိ အပရာနိပိ တိဏိ ဝိသမာနိ၊ ကာယဝိသမံ ဝစီဝိသမံ
မနောဝိသမံ၊ ဣမာနိ တိဏိ ဝိသမာနိ။ (၂၀)

တတ္ထ ကတမေ တယော အဂ္ဂိ၊ ရာဂဂ္ဂိ ဒေါသဂ္ဂိ မောဟဂ္ဂိ၊ ဣမေ တယော အဂ္ဂိ။ (၂၁)

တတ္ထ ကတမေ တယော ကသာဝါ၊ ရာဂကသာဝေါ ဒေါသကသာဝေါ မောဟကသာဝေါ၊ ဣမေ တယော ကသာဝါ။ (၂၂)

တတ္ထ ကတမေ အပရေပိ တယော ကသာဝါ၊ ကာယကသာဝေါ ဝစီကသာဝေါ မနောကသာဝေါ၊ ဣမေ တယော ကသာဝါ။ (၂၃)

၉၂၅။ တတ္ထ ကတမာ အဿာဒဒိဋ္ဌိ၊ ဣဓေကဇ္ဈော သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိ “နတ္ထိ ကာမေသု ဒေါသော”တိ၊ သော ကာမေသု ပါတဗျတံ အာပဇ္ဇတိ၊ အယံ ဝုစ္စတိ အဿာဒဒိဋ္ဌိ။

တတ္ထ ကတမာ အတ္တာနုဒိဋ္ဌိ၊ ဣဓ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော၊ သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ရူပံ၊ ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ။ပ။ သညံ။ပ။ သင်္ခါရေ။ပ။ ဝိညာဏံ အတ္တတော သမနုပဿတိ၊ ဝိညာဏဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ဝိညာဏံ၊ ဝိညာဏသ္မိံ ဝါ အတ္တာနံ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ အတ္တာနုဒိဋ္ဌိ။

တတ္ထ ကတမာ မိစ္ဆာဒိဋ္ဌိ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ။ပ။ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ မိစ္ဆာဒိဋ္ဌိ။ သဿတဒိဋ္ဌိ။ အဿာဒဒိဋ္ဌိ။ သက္ကာယဒိဋ္ဌိ။ အတ္တာနုဒိဋ္ဌိ။ ဥစ္ဆေဒဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိ။ (၂၄)

၉၂၆။ တတ္ထ ကတမာ အရတိ၊ ပန္နေသု ဝါ သေနာသနေသု အညတရုညတရေသု ဝါ အဓိကုသလေသု ဓမ္မေသု အရတိ အရတိတာ အနဘိရတိ အနဘိရမဏာ ဥက္ကဏ္ဍိတာ ပရိတဿိတာ၊ အယံ ဝုစ္စတိ အရတိ။

တတ္ထ ကတမာ ဝိဟေသာ၊ ဣဓေကဇ္ဈော ပါဏိနာ ဝါ လေဉ္ချနာ ဝါ ဒဏ္ဍေန ဝါ သတ္တေန ဝါ ရဇ္ဇုယာ ဝါ အညတရုညတရေန သတ္တေ ဝိဟေဋ္ဌတိ၊ ယာ ဧဝရူပါ ဟေဋ္ဌနာ ဝိဟေဋ္ဌနာ ဟိံသနာ ဝိဟိံသနာ ရောသနာ ဝိရောသနာ ပရူပဃာတော၊ အယံ ဝုစ္စတိ ဝိဟေသာ။

တတ္ထ ကတမာ အဓမ္မစရိယာ၊ ကာယေန အဓမ္မစရိယာဝိသမစရိယာ၊ ဝါစာယ အဓမ္မစရိယာဝိသမစရိယာ၊ မနသာ အဓမ္မစရိယာဝိသမစရိယာ၊ အယံ ဝုစ္စတိ အဓမ္မစရိယာ။ (၂၅)

၉၂၇။ တတ္ထ ကတမာ ဒေါဝစဿတာ၊ သဟဓမ္မိကေ ဝုစ္စမာနေ ဒေါဝ-
စဿာယံ ဒေါဝစဿိယံ ဒေါဝစဿတာ ဝိပုဋ္ဌိကုလဂ္ဂါဟိတာ ဝိပစ္စနိက-
သာတတာ အနာဒရိယံ အနာဒရတာ အဂါရဝတာ အပ္ပတိဿဝတာ၊ အယံ
ဝုစ္စတိ ဒေါဝစဿတာ။

တတ္ထ ကတမာ ပါပမိတ္တတာ၊ ယေ တေ ပုဂ္ဂလာ အဿဒ္ဓါ ဒုဿီလာ
အပ္ပဿုတာ မစ္ဆရိနော ဒုပ္ပညာ၊ ယာ တေသံ သေဝနာ နိသေဝနာ
သံသေဝနာ ဘနော သမ္ဘနော ဘတ္တိ သမ္ဘတ္တိ တံသမ္ပဝင်္ကတာ၊ အယံ ဝုစ္စတိ
ပါပမိတ္တတာ။

တတ္ထ ကတမာ နာနတ္တသညာ၊ ကာမသညာ ဗျာပါဒသညာ ဝိဟိသာသညာ၊
အယံ ဝုစ္စတိ နာနတ္တသညာ။ သဗ္ဗာပိ အကုသလာ သညာ နာနတ္တသညာ။ (၂၆)

၉၂၈။ တတ္ထ ကတမံ ဥဒ္ဒစ္စံ၊ ယံ စိတ္တဿ ဥဒ္ဒစ္စံ အရူပသမော စေတသော
ဝိက္ခေပေါ ဘန္တတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ ဥဒ္ဒစ္စံ။

တတ္ထ ကတမံ ကောသဇ္ဇံ၊ ကာယဒုစ္စရိတေ ဝါ ဝစီဒုစ္စရိတေ
ဝါ မနောဒုစ္စရိတေ ဝါ ပဉ္စသု ဝါ ကာမဂုဏေသု စိတ္တဿ ဝေါဿဂ္ဂေါ
ဝေါဿဂ္ဂါနုပ္ပဒါနံ ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ
အသာတစ္စကိရိယတာ အနဋ္ဌိတကိရိယတာ ဩလိနုတ္တိတာ နိက္ခိတ္တဆန္ဒတာ
နိက္ခိတ္တဓုရတာ အနာသေဝနာ အဘာဝနာ အဗဟုလီကမ္ပံ အနဓိဋ္ဌာနံ
အနနုယောဂေါ ပမာဒေါ၊ ဣဒံ ဝုစ္စတိ ကောသဇ္ဇံ။

တတ္ထ ကတမော ပမာဒေါ၊ ကာယဒုစ္စရိတေ ဝါ ဝစီဒုစ္စရိတေ ဝါ
မနောဒုစ္စရိတေ ဝါ ပဉ္စသု ဝါ ကာမဂုဏေသု စိတ္တဿ ဝေါဿဂ္ဂေါ
ဝေါဿဂ္ဂါနုပ္ပဒါနံ ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ
အသာတစ္စကိရိယတာ အနဋ္ဌိတကိရိယတာ ဩလိနုတ္တိတာ နိက္ခိတ္တဆန္ဒတာ
နိက္ခိတ္တဓုရတာ အနာသေဝနာ အဘာဝနာ အဗဟုလီကမ္ပံ အနဓိဋ္ဌာနံ အန-
နုယောဂေါ ပမာဒေါ၊ ယော ဧဝရူပေါ ပမာဒေါ ပမဇ္ဇနာ ပမဇ္ဇိတတ္တံ၊ အယံ
ဝုစ္စတိ ပမာဒေါ။ (၂၇)

၉၂၉။ တတ္ထ ကတမာ အသန္တုဋ္ဌိတာ၊ ဣတရိတရစီဝရိပိဏ္ဍပါတသေနာ-
သနဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရေဟိ ပဉ္စဟိ ဝါ ကာမဂုဏေဟိ အသန္တုဋ္ဌဿ
ဘိယျေကမ္ပတာ၊ ယာ ဇေဝုပါ ဣစ္ဆာ ဣစ္ဆာဂတာ အသန္တုဋ္ဌိတာ ရာဂေါ
သာရာဂေါ စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ အသန္တုဋ္ဌိတာ။

တတ္ထ ကတမာ အသမ္ပဉ္ဇေတာ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ
မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အသမ္ပဉ္ဇေတာ။

တတ္ထ ကတမာ မဟိစ္ဆတာ၊ ဣတရိတရစီဝရိပိဏ္ဍပါတသေနာသနဂိလာန-
ပစ္စယဘောသဇ္ဇပရိက္ခာရေဟိ ပဉ္စဟိ ဝါ ကာမဂုဏေဟိ အသန္တုဋ္ဌဿ ဘိယျေက-
မ္ပတာ၊ ယာ ဇေဝုပါ ဣစ္ဆာ ဣစ္ဆာဂတာ မဟိစ္ဆတာ ရာဂေါ သာရာဂေါ
စိတ္တဿ သာရာဂေါ၊ အယံ ဝုစ္စတိ မဟိစ္ဆတာ။ (၂၈)

၉၃၀။ တတ္ထ ကတမံ အဟိရိကံ၊ ယံ န ဟိရိယတိ ဟိရိယိတဗ္ဗေန န
ဟိရိယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ
အဟိရိကံ။

တတ္ထ ကတမံ အနောတ္တပ္ပံ၊ ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန န ဩတ္တပ္ပတိ
ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ အနောတ္တပ္ပံ။

တတ္ထ ကတမော ပမာဒေါ၊ ကာယဒုစ္စရိတေ ဝါ ဝစီဒုစ္စရိတေ ဝါ
မနောဒုစ္စရိတေ ဝါ ပဉ္စသု ဝါ ကာမဂုဏေသု စိတ္တဿ ဝေါဿဂ္ဂေါ ဝေါဿဂ္ဂါ-
နုပ္ပဒါနံ ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ အသာတစ္စ-
ကိရိယတာ အနဋ္ဌိတကိရိယတာ ဩလိနဝုတ္တိတာ နိက္ခိတ္တဆန္ဒတာ နိက္ခိတ္တ-
ရုရတာ အနာသေဝနာ အဘာဝနာ အဗဟုလိကမ္ပံ အနဓိဋ္ဌာနံ အနနယောဂေါ
ပမာဒေါ၊ ယော ဇေဝုပါ ပမာဒေါ ပမဇ္ဇနာ ပမဇ္ဇိတတ္ထံ၊ အယံ ဝုစ္စတိ
ပမာဒေါ။ (၂၉)

၉၃၁။ တတ္ထ ကတမံ အနာဒရိယံ၊ ယံ အနာဒရိယံ အနာဒရတာ
အဂါရဝတာ အပ္ပတိဿဝတာ အနဒ္ဒါ အနဒ္ဒါယနာ အနဒ္ဒါယိတတ္ထံ^၁ အသီလျံ
အစိတ္တိကာရော၊ ဣဒံ ဝုစ္စတိ အနာဒရိယံ။

တတ္ထ ကတမာ ဒေါဝစဿတာ၊ သဟဓမ္မိကေ ဝုစ္စမာနေ ဒေါဝစဿာယံ
ဒေါဝစဿိယံ ဒေါဝစဿတာ ဝိပ္ပဋိကုလဂ္ဂါဟိတာ ဝိပ္ပဇ္ဇနိကသာတတာ

၁-အနာဒါ အနာဒါယနာ အနာဒါယိတတ္ထံ (သျှာ)

အနာဒရိယံ အနာဒရတာ အဂါရဝတာ အပ္ပတိဿဝတာ၊ အယံ ဝုစ္စတိ
ဒေါဝစဿတာ။

တတ္ထ ကတမာ ပါပမိတ္တတာ၊ ယေ တေ ပုဂ္ဂလာ အဿဒ္ဓါ ဒုဿီလာ
အပ္ပဿုတာ မစ္ဆရိနော ဒုပ္ပညာ၊ ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ
ပဋိသေဝနာ ဘနော သမ္ဘနော ဘတ္တိ သမ္ဘတ္တိ တံသမ္ပဝင်္ကတာ၊ အယံ ဝုစ္စတိ
ပါပမိတ္တတာ။ (၃၀)

၉၃၂။ တတ္ထ ကတမံ အဿဒ္ဓိယံ၊ ဣဓေကဇ္ဇော အဿဒ္ဓေါ ဟောတိ
န သဒ္ဓဟတိ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံ ဝါ၊ ယံ ဧဝရူပံ အဿဒ္ဓိယံ အဿဒ္ဓဟနာ
အနောကပ္ပနာ အနဘိပ္ပဿာဒေါ၊ ဣဒံ ဝုစ္စတိ အဿဒ္ဓိယံ။

တတ္ထ ကတမာ အဝဒညုတာ၊ ပဉ္စ မစ္ဆရိယာနိ အာဝါသမစ္ဆရိယံ
ကုလမစ္ဆရိယံ လာဘမစ္ဆရိယံ ဝဏ္ဏမစ္ဆရိယံ ဓမ္မမစ္ဆရိယံ၊ ယံ ဧဝရူပံ မဇ္ဈေရံ
မစ္ဆရာယနာ မစ္ဆရာယိတတ္ထံ ဝေဝိစ္ဆံ ကဒရိယံ ကဠုကဉ္စကတာ အဂ္ဂဟိတတ္ထံ
စိတ္တဿ၊ အယံ ဝုစ္စတိ အဝဒညုတာ။

တတ္ထ ကတမံ ကောသဇ္ဇံ၊ ကာယဒုစ္စရိတေ ဝါ ဝစီဒုစ္စရိတေ ဝါ မနော-
ဒုစ္စရိတေ ဝါ ပဉ္စသု ဝါ ကာမဂုဏေသု စိတ္တဿ ဝေါဿဂ္ဂေါ ဝေါဿဂ္ဂါနုပ္ပဒါနံ
ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ အသာတစ္စကိရိယတာ
အနဋ္ဌိတကိရိယတာ ဩလီနဝုတ္တိတာ နိက္ခိတ္တဆန္ဒတာ နိက္ခိတ္တဓုရတာ အနာ-
သေဝနာ အဘာဝနာ အဗဟုလိကမ္ပံ အနဓိဋ္ဌာနံ အနနယောဂေါ ပမာဒေါ၊ ဣဒံ
ဝုစ္စတိ ကောသဇ္ဇံ။ (၃၁)

၉၃၃။ တတ္ထ ကတမံ ဥဒ္ဓစ္စံ၊ ယံ စိတ္တဿ ဥဒ္ဓစ္စံ အဝူပသမော စေတသော
ဝိက္ခေပေါ ဘန္တတ္ထံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ ဥဒ္ဓစ္စံ။

တတ္ထ ကတမော အသံဝရော၊ ဣဓေကဇ္ဇော စက္ခုနာ ရူပံ ဒိသ္မာ နိမိတ္တဂ္ဂါဟိ
ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ စက္ခုန္တိယံ အသံဝုတံ ဝိဟရန္တံ
အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ
သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ စက္ခုန္တိယံ၊ စက္ခုန္တိယေ န သံဝရံ အာပဇ္ဇတိ။
သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္တံ ဃာယိတွာ။ပ။ ဇိဝှိယ ရသံ
သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနဿာ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟိ
ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေနံ မနိန္တိယံ အသံဝုတံ ဝိဟရန္တံ
အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနာဿဝေယျံ၊ တဿ

သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ၊ အယံ ဝုစ္စတိ အသံဝရော။

တတ္ထ ကတမံ ဒုဿီလျံ၊ ကာယိကော ဝီတိက္ကမော ဝါစသိကော ဝီတိက္ကမော ကာယိကဝါစသိကော ဝီတိက္ကမော၊ ဣဒံ ဝုစ္စတိ ဒုဿီလျံ။ (၃၂)

၉၃၄။ တတ္ထ ကတမာ အရိယာနံ အဒဿနကမျတာ။ တတ္ထ ကတမေ အရိယာ၊ အရိယာ ဝုစ္စန္တိ ဗုဒ္ဓါ စ ဗုဒ္ဓသာဝကာ စ၊ ယာ ဣမေသံ အရိယာနံ အဒဿနကမျတာ အဒဋ္ဌကမျတာ အသမေတုကမျတာ အသမာဂန္တကမျတာ၊ အယံ ဝုစ္စတိ အရိယာနံ အဒဿနကမျတာ။

တတ္ထ ကတမာ သဒ္ဓမ္မံ အသောတုကမျတာ။ တတ္ထ ကတမော သဒ္ဓမ္မော၊ စတ္တာရော သတိပဋ္ဌာနာ စတ္တာရော သမ္မပ္ပဓာနာ စတ္တာရော ဣဒ္ဓိပါဒါ ပဉ္စိန္ဒြိယာနိ ပဉ္စ ဗလာနိ သတ္တ ဗောဇ္ဈင်္ဂါ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ အယံ ဝုစ္စတိ သဒ္ဓမ္မော၊ ယာ ဣမဿ သဒ္ဓမ္မဿ အသောတုကမျတာ အသဝနကမျတာ အနုဂ္ဂဟေတုကမျတာ အဓာရေတုကမျတာ၊ အယံ ဝုစ္စတိ သဒ္ဓမ္မံ အသောတုကမျတာ။

တတ္ထ ကတမာ ဥပါရမ္ဘစိတ္တတာ။ တတ္ထ ကတမော ဥပါရမ္ဘော၊ ယော ဥပါရမ္ဘော အနုပါရမ္ဘော ဥပါရမ္ဘနာ အနုပါရမ္ဘနာ အနုပါရမ္ဘိတတ္တံ ဥညာ အဝညာ ပရိဘဝေါ ရန္တဂဝေသိတာ၊ အယံ ဝုစ္စတိ ဥပါရမ္ဘစိတ္တတာ။ (၃၃)

၉၃၅။ တတ္ထ ကတမံ မုဋ္ဌဿစွံ၊ ယာ အဿတိ အနနဿတိ အပ္ပဋိဿတိ အဿတိ အဿရဏတာ အဓာရဏတာ ပိလာပနတာ သမ္မုသနတာ၊ ဣဒံ ဝုစ္စတိ မုဋ္ဌဿစွံ။

တတ္ထ ကတမံ အသမ္ပဇေ၊ ယံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ ဣဒံ ဝုစ္စတိ အသမ္ပဇေ။

တတ္ထ ကတမော စေတသော ဝိက္ခေပေါ၊ ယံ စိတ္တဿ ဥဒ္ဓစ္စံ အဝုပသမော စေတသော ဝိက္ခေပေါ ဘန္တတ္တံ စိတ္တဿ၊ အယံ ဝုစ္စတိ စေတသော ဝိက္ခေပေါ။ (၃၄)

၉၃၆။ တတ္ထ ကတမော အယောနိသော မနသိကာရော၊ “အနိစ္စေ နိစ္စ”န္တိ အယောနိသော မနသိကာရော၊ “ဒုက္ခေ သုခ”န္တိ အယောနိသော မနသိကာရော၊ “အနတ္တနိ အတ္တာ”တိ အယောနိသော မနသိကာရော၊

“အသုဘော သုဘ”န္တိ အယောနိသော မနသိကာရော၊ သစ္စဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာ အဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရော။

တတ္ထ ကတမာ ကုမ္မဂ္ဂသေဝနာ။ တတ္ထ ကတမော ကုမ္မဂ္ဂေါ၊ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပေါ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တော မိစ္ဆာအာဇီဝေါ မိစ္ဆာဝါယာမော မိစ္ဆာသတိ မိစ္ဆာသမာဓိ၊ အယံ ဝုစ္စတိ ကုမ္မဂ္ဂေါ။ ယာ ဣမဿ ကုမ္မဂ္ဂဿ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ တံသမ္ဘဝင်္ဂတာ၊ အယံ ဝုစ္စတိ ကုမ္မဂ္ဂသေဝနာ။

တတ္ထ ကတမံ စေတသော စ လိနတ္တံ၊ ယာ စိတ္တဿ အကလျတာ အကမ္မညတာ ဩလိယနာ သလ္လိယနာ လိနံ လိယနာ လိယိတတ္တံ ထိနံ ထိယနာ ထိယိတတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ စေတသော စ လိနတ္တံ။ (၃၅)

တိကံ။

၄-ဓဇုက္ကနိဒ္ဒေသ

၉၃၇။ တတ္ထ ကတမေ စတ္တာရော အာသဝါ၊ ကာမာသဝေါ ဘဝါသဝေါ ဒိဋ္ဌာသဝေါ အဝိဇ္ဇာသဝေါ။

တတ္ထ ကတမော ကာမာသဝေါ၊ ယော ကာမေသု ကာမစ္ဆန္တော ကာမရာဂေါ ကာမနန္တိ ကာမတဏှာ ကာမသိနေဟော ကာမပရိဋ္ဌာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ၊ အယံ ဝုစ္စတိ ကာမာသဝေါ။

တတ္ထ ကတမော ဘဝါသဝေါ၊ ယော ဘဝေသု ဘဝစ္ဆန္တော။ပ။ ဘဝဇ္ဈောသာနံ၊ အယံ ဝုစ္စတိ ဘဝါသဝေါ။

တတ္ထ ကတမော ဒိဋ္ဌာသဝေါ၊ “သဿတော လောကော”တိ ဝါ “အသဿတော လောကော”တိ ဝါ “အန္တဝါ လောကော”တိ ဝါ “အနန္တဝါ လောကော”တိ ဝါ “တံ ဇီဝံ တံ သရီရ”န္တိ ဝါ “အညံ ဇီဝံ အညံ သရီရ”န္တိ ဝါ “ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ “န ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ “ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ “နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ၊ ယာ ဇေဝုပါ

ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ အယံ ဝုစ္စတိ ဒိဋ္ဌာသဝေါ။ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌာသဝေါ။

တတ္ထ ကတမော အဝိဇ္ဇာသဝေါ၊ ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ ပုဗ္ဗန္တေ အညာဏံ၊ အပရန္တေ အညာဏံ၊ ပုဗ္ဗန္တာပရန္တေ အညာဏံ၊ ဣဒပ္ပတ္တယတာ ပဋိစ္စသမုပ္ပန္နသု ဓမ္မေသု အညာဏံ၊ ယံ ဧဝရူပံ အညာဏံ အဒဿနံ။ပ။ အဝိဇ္ဇာလင်္ဂီ မောဟော အကုသလမူလံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာသဝေါ။ ဣမေ စတ္တာရော အာသဝါ။ (၁)

၉၃၈။ တတ္ထ ကတမေ စတ္တာရော ဂန္တာ။ပ။ စတ္တာရော ဩဃာ။ပ။ စတ္တာရော ယောဂါ။ပ။ စတ္တာရိ ဥပါဒါနာနိ၊ ကာမုပါဒါနံ ဒိဋ္ဌုပါဒါနံ သီလဗ္ဗတုပါဒါနံ အတ္တဝါဒုပါဒါနံ။

တတ္ထ ကတမံ ကာမုပါဒါနံ၊ ယော ကာမေသု ကာမစ္ဆန္ဒော။ပ။ ကာမဇ္ဈောဿာနံ၊ ဣဒံ ဝုစ္စတိ ကာမုပါဒါနံ။

တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ။ပ။ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ။ ဌပေတွာ သီလဗ္ဗတုပါဒါနန္တ အတ္တဝါဒုပါဒါနန္တ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ။

တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ၊ ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သုဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓိတိ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ သီလဗ္ဗတုပါဒါနံ။

တတ္ထ ကတမံ အတ္တဝါဒုပါဒါနံ၊ ဣမ အဿုတဝါ ပုတုဇ္ဇနော အရိယာနံ အဒဿာဝိ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနိတော၊ သပ္ပုရိသာနံ အဒဿာဝိ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနိတော ရူပံ အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ရူပံ၊ ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ။ပ။ သညံ။ပ။ သင်္ခါရေ။ပ။ ဝိညာဏံ အတ္တတော သမနုပဿတိ၊ ဝိညာဏဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ဝိညာဏံ၊ ဝိညာဏသ္မိံ ဝါ အတ္တာနံ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ပ။ ဝိပရိယာသဂ္ဂါဟော၊ ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနံ။ ဣမာနိ စတ္တာရိ ဥပါဒါနာနိ။ (၅)

၉၃၉။ တတ္ထ ကတမေ စတ္တာရော တဏှုပ္ပါဒါ၊ စီဝရဟေတု ဝါ ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ပိဏ္ဍပါတဟေတု ဝါ ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ သေနာသနဟေတု ဝါ ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဣတိဘဝါဘဝဟေတု ဝါ ဘိက္ခုနော တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဣမေ စတ္တာရော တဏှုပ္ပါဒါ။ (၆)

တတ္ထ ကတမာနိ စတ္တာရိ အဂတိဂမနာနိ၊ ဆန္ဒာဂတိံ ဂစ္ဆတိ၊ ဒေါသာဂတိံ ဂစ္ဆတိ၊ မောဟာဂတိံ ဂစ္ဆတိ၊ ဘယာဂတိံ ဂစ္ဆတိ၊ ယာ ဇေဝုပ္ပါ အဂတိ အဂတိဂမနံ ဆန္ဒဂမနံ ဝဂ္ဂဂမနံ ဝါရိဂမနံ၊ ဣမာနိ စတ္တာရိ အဂတိဂမနာနိ။ (၇)

တတ္ထ ကတမေ စတ္တာရော ဝိပရိယာသာ၊ “အနိစ္စေ နိစ္စ”န္တိ သညာဝိပရိယာသာ စိတ္တဝိပရိယာသာ ဒိဋ္ဌိဝိပရိယာသာ၊ “ဒုက္ခေ သုခ”န္တိ သညာဝိပရိယာသာ စိတ္တဝိပရိယာသာ ဒိဋ္ဌိဝိပရိယာသာ၊ “အနတ္တနိ အတ္တာ”တိ သညာဝိပရိယာသာ စိတ္တဝိပရိယာသာ ဒိဋ္ဌိဝိပရိယာသာ၊ “အသုဘော သုဘ”န္တိ သညာဝိပရိယာသာ စိတ္တဝိပရိယာသာ ဒိဋ္ဌိဝိပရိယာသာ၊ ဣမေ စတ္တာရော ဝိပရိယာသာ။ (၈)

တတ္ထ ကတမေ စတ္တာရော အနရိယဝေါဟာရာ၊ အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ၊ အဿုတေ သုတဝါဒိတာ၊ အမုတေ မုတဝါဒိတာ၊ အဝိညာတေ ဝိညာတဝါဒိတာ၊ ဣမေ စတ္တာရော အနရိယဝေါဟာရာ။ (၉)

တတ္ထ ကတမေ အပရေပိ စတ္တာရော အနရိယဝေါဟာရာ၊ ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ၊ သုတေ အဿုတဝါဒိတာ၊ မုတေ အမုတဝါဒိတာ၊ ဝိညာတေ အဝိညာတဝါဒိတာ၊ ဣမေ စတ္တာရော အနရိယဝေါဟာရာ။ (၁၀)

တတ္ထ ကတမာနိ စတ္တာရိ ဒုစ္စရိတာနိ၊ ပါဏာတိပါတော အဒိန္နာဒါနံ ကာမေသုမိစ္ဆာစာရော မုသာဝါဒေါ၊ ဣမာနိ စတ္တာရိ ဒုစ္စရိတာနိ။ (၁၁)

တတ္ထ ကတမာနိ အပရာနိပိ စတ္တာရိ ဒုစ္စရိတာနိ၊ မုသာဝါဒေါ ပိသုဏာဝါစာ ဖရုသာ ဝါစာ သမ္ပပ္ပလာပေါ၊ ဣမာနိ စတ္တာရိ ဒုစ္စရိတာနိ။ (၁၂)

တတ္ထ ကတမာနိ စတ္တာရိ ဘယာနိ၊ ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ၊ ဣမာနိ စတ္တာရိ ဘယာနိ။ (၁၃)

တတ္ထ ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ၊ ရာဘေယံ စောရဘယံ အဂ္ဂိဘယံ ဥဒကဘယံ၊ ဣမာနိ စတ္တာရိ ဘယာနိ။ (၁၄)

တတ္ထ ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ၊ ဥိမိဘယံ ကုမ္ဘီလဘယံ^၁ အာဝဋ္ဋဘယံ သုသုကာဘယံ၊ ဣမာနိ စတ္တာရိ ဘယာနိ။ (၁၅)

တတ္ထ ကတမာနိ အပရာနိပိ စတ္တာရိ ဘယာနိ၊ အတ္တာနုဝါဒဘယံ ပရာနုဝါဒဘယံ ဒဏ္ဍဘယံ ဒုဂ္ဂတိဘယံ၊ ဣမာနိ စတ္တာရိ ဘယာနိ။ (၁၆)

တတ္ထ ကတမာ စတသော ဒိဋ္ဌိယော၊ “သယံကတံ သုခဒုက္ခ”န္တိ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “ပရံကတံ သုခဒုက္ခ”န္တိ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “သယံကတဉ္စ ပရံကတဉ္စ သုခဒုက္ခ”န္တိ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “အသယံကာရံ အပရံကာရံ အဓိစ္စသမုပ္ပန္တံ သုခဒုက္ခ”န္တိ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဣမာ စတသော ဒိဋ္ဌိယော။ (၁၇)

စတုတ္ထံ။

၅-ပဉ္စကနိဒ္ဒေသ

၉၄၀။ တတ္ထ ကတမာနိ ပဉ္စောရမ္ဘာဂိယာနိ သံယောဇနာနိ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသော ကာမစ္ဆန္ဒော ဗျာပါဒေါ၊ ဣမာနိ ပဉ္စောရမ္ဘာဂိယာနိ သံယောဇနာနိ။ (၁)

တတ္ထ ကတမာနိ ပဉ္စဒ္ဓမ္ဘာဂိယာနိ သံယောဇနာနိ၊ ရူပရာဂေါ အရူပရာဂေါ မာနော ဥဒ္ဓစ္စံ အဝိဇ္ဇာ၊ ဣမာနိ ပဉ္စဒ္ဓမ္ဘာဂိယာနိ သံယောဇနာနိ။ (၂)

တတ္ထ ကတမာနိ ပဉ္စ မစ္ဆရိယာနိ၊ အာဝါသမစ္ဆရိယံ ကုလမစ္ဆရိယံ လာဘမစ္ဆရိယံ ဝဏ္ဏမစ္ဆရိယံ ဓမ္မမစ္ဆရိယံ၊ ဣမာနိ ပဉ္စ မစ္ဆရိယာနိ။ (၃)

တတ္ထ ကတမေ ပဉ္စ သင်္ဂါ၊ ရာဂသင်္ဂေါ ဒေါသသင်္ဂေါ မောဟသင်္ဂေါ မာနသင်္ဂေါ ဒိဋ္ဌိသင်္ဂေါ၊ ဣမေ ပဉ္စ သင်္ဂါ။ (၄)

တတ္ထ ကတမေ ပဉ္စ သလ္လာ၊ ရာဂသလ္လံ ဒေါသသလ္လံ မောဟသလ္လံ မာနသလ္လံ ဒိဋ္ဌိသလ္လံ၊ ဣမေ ပဉ္စ သလ္လာ။ (၅)

၉၄၁။ တတ္ထ ကတမေ ပဉ္စ စေတောခိလာ၊ သတ္တရိ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ၊ ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္စတိ န သမ္ပသီဒတိ၊

၁-ကုမ္ဘီရဘယံ၊ ကုမ္ဘီဠဘယံ (?) (ကုမ္ဘ + ဤရ + အ = ဘယ)

သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္ဆတိ န သမ္ပသီဒတိ၊ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ နာဓိမုစ္ဆတိ န သမ္ပသီဒတိ၊ သဗြဟ္မစာရီသု ကုပိတော ဟောတိ အနတ္တမနော အာဟတစိတ္တော ခိလဇာတော၊ ဣမေ ပဉ္စ စေတောခိလာ။ (၆)

တတ္ထ ကတမေ ပဉ္စ စေတသောဝိနိဗန္ဓာ၊ ကာမေ အဝီတရာဂေါ ဟောတိ အဝိဂတစ္ဆန္ဒော အဝိဂတပေမော အဝိဂတပိပါသော အဝိဂတပရိ-
ဠာဟော အဝိဂတတဏှော၊ ကာယေ အဝီတရာဂေါ ဟောတိ။ ရူပေ အဝီတ-
ရာဂေါ ဟောတိ။ ယာဝဒတ္ထံ ဥဒရာဝဒေဟကံ ဘုဉ္စိတွာ သေယျသုခံ ပဿသုခံ
မိဒ္ဓသုခံ အနုယုတ္တော ဝိဟရတိ၊ အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ
စရတိ “ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေန ဝါ
ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ”တိ၊ ဣမေ ပဉ္စ စေတသော-
ဝိနိဗန္ဓာ။ (၇)

တတ္ထ ကတမာနိ ပဉ္စ နိဝရဏာနိ၊ ကာမစ္ဆန္တနိဝရဏံ ဗျာပါဒနိဝရဏံ
ထိနမိဒ္ဓနိဝရဏံ ဥဒ္ဓစ္စကုက္ကုစ္ဆနိဝရဏံ ဝိစိကိစ္ဆာနိဝရဏံ၊ ဣမာနိ ပဉ္စ နိဝရ-
ဏာနိ။ (၈)

တတ္ထ ကတမာနိ ပဉ္စ ကမ္မာနိ အာနန္တရိကာနိ၊ မာတာ ဇီဝိတာ
ဝေါရောပိတာ ဟောတိ၊ ပိတာ ဇီဝိတာ ဝေါရောပိတော ဟောတိ၊ အရဟန္တော
ဇီဝိတာ ဝေါရောပိတော ဟောတိ၊ ဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ
ဥပ္ပါဒိတံ ဟောတိ၊ သံဃော ဘိန္နော ဟောတိ၊ ဣမာနိ ပဉ္စ ကမ္မာနိ
အာနန္တရိကာနိ။ (၉)

တတ္ထ ကတမာ ပဉ္စ ဒိဋ္ဌိယော၊ “သညီ အတ္တာ ဟောတိ အရောဂေါ
ပရံ မရဏာ”တိ ဣတ္ထေကေ အဘိဝဒန္တိ၊ “အသညီ အတ္တာ ဟောတိ အရောဂေါ
ပရံ မရဏာ”တိ ဣတ္ထေကေ အဘိဝဒန္တိ၊ “နေဝသညီနာသညီ အတ္တာ ဟောတိ
အရောဂေါ ပရံ မရဏာ”တိ ဣတ္ထေကေ အဘိဝဒန္တိ၊ သတော ဝါ ပန သတ္တဿ
ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ ဒိဋ္ဌဓမ္မနိဗ္ဗာနံ ဝါ ပနေကေ အဘိဝဒန္တိ၊ ဣမာ
ပဉ္စ ဒိဋ္ဌိယော။ (၁၀)

၉၄၂။ တတ္ထ ကတမေ ပဉ္စ ဝေရာ၊ ပါဏာတိပါတော အဒိန္နာဒါနံ
ကာမေသုမိစ္ဆာစာရော မုသာဝါဒေါ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ ဣမေ ပဉ္စ
ဝေရာ။ (၁၁)

တတ္ထ ကတမေ ပဉ္စ ဗျသနာ၊ ဉှုတိဗျသနံ ဘောဂဗျသနံ ရောဂဗျသနံ သီလဗျသနံ ဒိဋ္ဌိဗျသနံ၊ ဣမေ ပဉ္စ ဗျသနာ။ (၁၂)

တတ္ထ ကတမေ ပဉ္စ အက္ခန္တိယာ အာဒီနဝါ၊ ဗဟုနော ဇနဿ အပ္ပိယော ဟောတိ အမနာပေါ၊ ဝေရဗဟုလော စ ဟောတိ ဝဇ္ဇဗဟုလော စ၊ သမ္ပုဋ္ဌော ကာလံ ကရောတိ၊ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ ဣမေ ပဉ္စ အက္ခန္တိယာ အာဒီနဝါ။ (၁၃)

တတ္ထ ကတမာနိ ပဉ္စ ဘယာနိ၊ အာဇီဝကဘယံ အသိလောကဘယံ ပရိသသာရဇ္ဇဘယံ မရဏဘယံ ဒုဂ္ဂတိဘယံ၊ ဣမာနိ ပဉ္စ ဘယာနိ။ (၁၄)

၉၄၃။ တတ္ထ ကတမေ ပဉ္စ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ၊ ဣဓေကဇ္ဇော သမဏော ဝါ ဗြာဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိံ “ယတော ခေါ ဘော အယံ အတ္တာ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂိဘူတော ပရိစာရေတိ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပညပေန္တိ။

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ။ တံ ကိဿ ဟေတု၊ ကာမာ ဟိ ဘော အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ၊ တေသံ ဝိပရိဏာမညထာဘာဝါ ဥပ္ပုဇ္ဈိ၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ၊ ယတော ခေါ ဘော အယံ အတ္တာ ဝိဝိဇ္ဇေဝ ကာမေဟိ။ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပညပေန္တိ။

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ။ တံ ကိဿ ဟေတု၊ ယဒေဝ တတ္ထ ဝိတက္ကိတံ ဝိစာရိတံ၊ ဧတေန ဧတံ ဩဠာရိကံ အက္ခာယတိ၊ ယတော ခေါ ဘော အယံ အတ္တာ ဝိတက္ကဝိစာရာနံ ဂူပသမာ။ပ။ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပညပေန္တိ။

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ။ တံ ကိဿ ဟေတု၊ ယဒေဝ တတ္ထ ပီတိဂတံ စေတသော ဥပ္ပိလာဝိတံ၊ ဧတေန ဧတံ ဩဠာရိကံ အက္ခာယတိ၊ ယတော ခေါ ဘော အယံ အတ္တာ ပီတိယာ စ ဝိရာဂါ။ပ။ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပညပေန္တိ။

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ။ တံ ကိဿ ဟေတု၊ ယဒေဝ တတ္ထ သုခပီတိ စေတသော အာဘောဂေါ၊ ဧတေန ဧတံ ဩဠာရိကံ အက္ခာယတိ၊ ယတော ခေါ ဘော အယံ အတ္တာ သုခဿ စ ပဟာနာ။ပ။ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပညပေန္တိ။ ဣမေ ပဉ္စ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ။ (၁၅)

ပဉ္စကံ။

၆-ဆက္ကနိဇ္ဇေသ

၉၄၄။ တတ္ထ ကတမာနိ ဆ ဝိဝါဒမူလာနိ၊ ကောမော မက္ခော ဣဿာ သာဠေယျံ ပါပိစ္ဆတာ သန္တိဋ္ဌိပရာမာသိတာ၊ ဣမာနိ ဆ ဝိဝါဒမူလာနိ။ (၁)

တတ္ထ ကတမေ ဆ ဆန္ဒရာဂါ၊ ဆန္ဒရာဂါ ဂေဟသိတာ ဓမ္မာ မနာပိယေသု ရူပေသု ဂေဟသိတော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ မနာပိယေသု သဒ္ဓေသု။ပ။ မနာပိယေသု ဂန္ဓေသု။ပ။ မနာပိယေသု ရသေသု။ပ။ မနာပိယေသု ဖောဋ္ဌဗ္ဗေသု။ပ။ မနာပိယေသု ဓမ္မေသု ဂေဟသိတော ရာဂေါ သာရာဂေါ စိတ္တဿ သာရာဂေါ၊ ဣမေ ဆ ဆန္ဒရာဂါ။ (၂)

တတ္ထ ကတမာနိ ဆ ဝိရောဓဝတ္ထုနိ၊ အမနာပိယေသု ရူပေသု စိတ္တဿ အာယာတော ပဋိယာတော စက္ခုက္ကံ အသုရောပေါ အနတ္တမနတာ စိတ္တဿ၊ အမနာပိယေသု သဒ္ဓေသု။ပ။ အမနာပိယေသု ဂန္ဓေသု။ပ။ အမနာပိယေသု ရသေသု။ပ။ အမနာပိယေသု ဖောဋ္ဌဗ္ဗေသု။ပ။ အမနာပိယေသု ဓမ္မေသု

စိတ္တဿ အာဃာတော ပဋိဃာတော စက္ကိန္တံ အသုရောပေါ အနတ္တမနတာ
စိတ္တဿ၊ ဣမာနိ ဆ ဝိရောဓဝတ္ထုနိ။ (၃)

တတ္ထ ကတမေ ဆ တဏှာကာယာ၊ ရူပတဏှာ သဒ္ဓတဏှာ ဂန္ဓတဏှာ
ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ ဣမေ ဆ တဏှာကာယာ။ (၄)

၉၄၅။ တတ္ထ ကတမေ ဆ အဂါရဝါ၊ သတ္တရိ အဂါရဝေါ ဝိဟရတိ
အပ္ပတိဿော၊ ဓမ္မေ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ သံဃေ အဂါရဝေါ
ဝိဟရတိ အပ္ပတိဿော၊ သိက္ခာယ အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ အပ္ပမာဒေ
အဂါရဝေါ ဝိဟရတိ အပ္ပတိဿော၊ ပဋိသန္ဓာရေ အဂါရဝေါ ဝိဟရတိ
အပ္ပတိဿော၊ ဣမေ ဆ အဂါရဝါ။ (၅)

တတ္ထ ကတမေ ဆ ပရိဟာနိယာ ဓမ္မာ၊ ကမ္မာရာမတာ ဘဿာရာမတာ
နိဒ္ဒါရာမတာ သင်္ဂဏိကာရာမတာ သံသဂ္ဂါရာမတာ ပပဉ္စာရာမတာ၊ ဣမေ ဆ
ပရိဟာနိယာ ဓမ္မာ။ (၆)

၉၄၆။ တတ္ထ ကတမေ အပရေပိ ဆ ပရိဟာနိယာ ဓမ္မာ၊ ကမ္မာရာမတာ
ဘဿာရာမတာ နိဒ္ဒါရာမတာ သင်္ဂဏိကာရာမတာ ဒေါဝစဿတာ ပါပ-
မိတ္တတာ၊ ဣမေ ဆ ပရိဟာနိယာ ဓမ္မာ။ (၇)

တတ္ထ ကတမေ ဆ သောမနဿုပဝိစာရာ၊ စက္ခုနာ ရူပံ ဒိသ္မာ သောမနဿု-
ဋ္ဌာနိယံ ရူပံ ဥပဝိစရတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ
ဃာယိတွာ။ပ။ ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။
မနသာ ဓမ္မံ ဝိညာယ သောမနဿုဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ၊ ဣမေ ဆ
သောမနဿုပဝိစာရာ။ (၈)

တတ္ထ ကတမေ ဆ ဒေါမနဿုပဝိစာရာ၊ စက္ခုနာ ရူပံ ဒိသ္မာ ဒေါမနဿုဋ္ဌာနိယံ
ရူပံ ဥပဝိစရတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။
ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ
ဝိညာယ ဒေါမနဿုဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ၊ ဣမေ ဆ ဒေါမနဿုပဝိစာရာ။ (၉)

တတ္ထ ကတမေ ဆ ဥပေက္ခုပဝိစာရာ၊ စက္ခုနာ ရူပံ ဒိသ္မာ ဥပေက္ခာဋ္ဌာနိယံ
ရူပံ ဥပဝိစရတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။
ဇီဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ
ဝိညာယ ဥပေက္ခာဋ္ဌာနိယံ ဓမ္မံ ဥပဝိစရတိ၊ ဣမေ ဆ ဥပေက္ခုပဝိစာရာ။ (၁၀)

၉၄၇။ တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ သောမနဿာနိ၊ မနာပိ-
ယေသု ရူပေသု ဂေဟသိတံ စေတသိကံ သာတံ စေတသိကံ သုခံ
စေတောသမ္ပဿဇံ သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ
သုခါ ဝေဒနာ၊ မနာပိယေသု သဒ္ဓေသု။ပ။ မနာပိယေသု ဂန္ဓေသု။ပ။
မနာပိယေသု ရသေသု။ပ။ မနာပိယေသု ဖောဋ္ဌဗ္ဗေသု။ပ။ မနာပိယေသု
ဓမ္မေသု ဂေဟသိတံ စေတသိကံ သာတံ စေတသိကံ သုခံ စေတောသမ္ပဿဇံ
သာတံ သုခံ ဝေဒယိတံ စေတောသမ္ပဿဇာ သာတာ သုခါ ဝေဒနာ၊ ဣမာနိ
ဆ ဂေဟသိတာနိ သောမနဿာနိ။ (၁၁)

တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ၊ အမနာပိယေသု
ရူပေသု ဂေဟသိတံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ
အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊
အမနာပိယေသု သဒ္ဓေသု။ပ။ အမနာပိယေသု ဂန္ဓေသု။ပ။ အမနာပိယေသု
ရသေသု။ပ။ အမနာပိယေသု ဖောဋ္ဌဗ္ဗေသု။ပ။ အမနာပိယေသု ဓမ္မေသု
ဂေဟသိတံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ပဿဇံ
အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ပဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊
ဣမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။ (၁၂)

တတ္ထ ကတမာ ဆ ဂေဟသိတာ ဥပေက္ခာ၊ ဥပေက္ခာဋ္ဌာနိယေသု ရူပေသု
ဂေဟသိတံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ အဒုက္ခမသုခံ
ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ ဥပေက္ခာဋ္ဌာနိယေသု
သဒ္ဓေသု။ပ။ ဥပေက္ခာဋ္ဌာနိယေသု ဂန္ဓေသု။ပ။ ဥပေက္ခာဋ္ဌာနိယေသု
ရသေသု။ပ။ ဥပေက္ခာဋ္ဌာနိယေသု ဖောဋ္ဌဗ္ဗေသု။ပ။ ဥပေက္ခာဋ္ဌာနိယေသု
ဓမ္မေသု ဂေဟသိတံ စေတသိကံ နေဝ သာတံ နာသာတံ စေတောသမ္ပဿဇံ
အဒုက္ခမသုခံ ဝေဒယိတံ စေတောသမ္ပဿဇာ အဒုက္ခမသုခါ ဝေဒနာ၊ ဣမာ ဆ
ဂေဟသိတာ ဥပေက္ခာ။ (၁၃)

၉၄၈။ တတ္ထ ကတမာ ဆ ဒိဋ္ဌိယော၊ “အတ္ထိ မေ အတ္တာ”တိ ဝါ အဿ
သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “နတ္ထိ မေ အတ္တာ”တိ ဝါ အဿ သစ္စတော
ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “အတ္တနာ ဝါ အတ္တာနံ သဉ္ဇာနာမီ”တိ ဝါ အဿ
သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “အတ္တနာ ဝါ အနတ္တာနံ သဉ္ဇာနာမီ”တိ
ဝါ အဿ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ “အနတ္တနာ ဝါ အတ္တာနံ
သဉ္ဇာနာမီ”တိ ဝါ အဿ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ အထ ဝါ

ပနဿ ဧဝံဒိဋ္ဌိ ဟောတိ “သော မေ အယံ အတ္တာ ဝဒေါ ဝေဒယျော၊ တတြ တတြ ဒီဃရတ္တံ ကလျာဏပါပကာနံ ကမ္မာနံ ဝိပါကံ ပစ္စနဘောတိ၊ န သော ဇာတော နာဟောသိ၊ န သော ဇာတော န ဘဝိဿတိ၊ ‘နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော’တိ” ဝါ ပနဿ သစ္စတော ထေတတော ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဣမာ ဆ ဒိဋ္ဌိယော။ (၁၄)

ဆက္ကံ။

၇-သတ္တကနိဒ္ဒေသ

၉၄၉။ တတ္ထ ကတမေ သတ္တာနုသယာ၊ ကာမရာဂါနုသယော ပဋိဃာ-
နုသယော မာနာနုသယော ဒိဋ္ဌာနုသယော ဝိစိကိစ္ဆာနုသယော ဘဝရာဂါ-
နုသယော အဝိဇ္ဇာနုသယော၊ ဣမေ သတ္တ အနုသယာ။ (၁)

တတ္ထ ကတမာနိ သတ္တ သံယောဇနာနိ၊ ကာမရာဂသံယောဇနံ ပဋိဃ-
သံယောဇနံ မာနသံယောဇနံ ဒိဋ္ဌိသံယောဇနံ ဝိစိကိစ္ဆာသံယောဇနံ ဘဝရာဂ-
သံယောဇနံ အဝိဇ္ဇာသံယောဇနံ၊ ဣမာနိ သတ္တ သံယောဇနာနိ။ (၂)

တတ္ထ ကတမာနိ သတ္တ ပရိယုဋ္ဌာနာနိ၊ ကာမရာဂပရိယုဋ္ဌာနံ ပဋိဃပရိယုဋ္ဌာနံ
မာနပရိယုဋ္ဌာနံ ဒိဋ္ဌိပရိယုဋ္ဌာနံ ဝိစိကိစ္ဆာပရိယုဋ္ဌာနံ ဘဝရာဂပရိယုဋ္ဌာနံ အဝိဇ္ဇာ-
ပရိယုဋ္ဌာနံ၊ ဣမာနိ သတ္တ ပရိယုဋ္ဌာနာနိ။ (၃)

၉၅၀။ တတ္ထ ကတမေ သတ္တ အသဒ္ဓမ္မာ၊ အဿဒ္ဓေါ ဟောတိ၊ အဟိရိကော
ဟောတိ၊ အနောတ္တပ္ပိ ဟောတိ၊ အပ္ပဿတော ဟောတိ၊ ကုသိတော
ဟောတိ၊ မုဋ္ဌဿတိ ဟောတိ၊ ဒုပ္ပညော ဟောတိ၊ ဣမေ သတ္တ အသဒ္ဓမ္မာ။ (၄)

တတ္ထ ကတမာနိ သတ္တ ဒုစ္စရိတာနိ၊ ပါဏာတိပါတော အဒိန္နာဒါနံ
ကာမေသုမိစ္ဆာစာရော မုသာဝါဒေါ ပိသုဏာ ဝါစာ ဖရုသာ ဝါစာ သမ္ပပ္ပလာ-
ပေါ၊ ဣမာနိ သတ္တ ဒုစ္စရိတာနိ။ (၅)

တတ္ထ ကတမေ သတ္တ မာနာ၊ မာနော အတိမာနော မာနာတိမာနော
ဩမာနော အဓိမာနော အသ္မိမာနော မိစ္ဆာမာနော၊ ဣမေ သတ္တ မာနာ။ (၆)

၉၅၁။ တတ္ထ ကတမာ သတ္တ ဒိဋ္ဌိယော၊ ဣဓေကစ္စော သမဏော ဝါ
ဗြာဟ္မဏော ဝါ ဧဝံဝါဒီ ဟောတိ ဧဝံဒိဋ္ဌိ “ယတော ခေါ ဘော အယံ အတ္တာ

ရူပိ စာတုမဟာဘူတိကော^၁ မာတာပေတ္တိကသမ္ဘဝေါ ကာယဿ ဘောဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၁)

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ သမ္မာ သမုစ္ဆိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ ဒိဗ္ဗော ရူပိ ကာမာဝစရော ကဗဠိကာရဘက္ခော၊ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘောဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ”တိ၊ ဣတ္ထေကေ ဘော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၂)

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ ဧတ္တာဝတာ သမ္မာ သမုစ္ဆိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ ဒိဗ္ဗော ရူပိ မနောမယော သဗ္ဗင်္ဂပစ္စင်္ဂိ အဟိနိန္ဒိယော၊ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘောဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၃)

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ သမ္မာ သမုစ္ဆိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္တင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂေါ၊ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘောဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၄)

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ သမ္မာ သမုတ္တိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တံ ဝိညာဏဉ္စာယတနုပဂေါ၊ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုတ္တိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၅)

တမညော ဧဝမာဟ “အတ္ထိ ခေါ ဘော ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ ‘နေသော နတ္ထိ’တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ သမ္မာ သမုတ္တိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စိ’တိ အာကိဉ္စညာယတနုပဂေါ၊ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုတ္တိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ (၆-၆)

တမညော ဧဝမာဟ “အတ္ထိ ခေါ ပန ဧသော အတ္တာ၊ ယံ တုံ ဝဒေသိ၊ “နေသော နတ္ထိ”တိ ဝဒါမိ။ နော စ ခေါ ဘော အယံ အတ္တာ ဧတ္တာဝတာ သမ္မာ သမုတ္တိန္နော ဟောတိ။ အတ္ထိ ခေါ ဘော အညော အတ္တာ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနုပဂေါ။ တံ တုံ န ဇာနာသိ န ပဿသိ၊ တမဟံ ဇာနာမိ ပဿာမိ။ သော ခေါ ဘော အတ္တာ ယတော ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ သမ္မာ သမုတ္တိန္နော ဟောတိ”တိ၊ ဣတ္ထေကေ သတော သတ္တဿ ဥစ္ဆေဒံ ဝိနာသံ ဝိဘဝံ ပညပေန္တိ။ ဣမာ သတ္တဒိဋ္ဌိယော။ (၇-၇)

သတ္တကံ။

၈-အဋ္ဌကနိဒ္ဒေသ

၉၅၂။ တတ္ထ ကတမာနိ အဋ္ဌ ကိလေသဝတ္ထုနိ၊ လောဘော ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ ဥဒ္ဓစ္စံ၊ ဣမာနိ အဋ္ဌ ကိလေသဝတ္ထုနိ။

၉၅၃။ တတ္ထ ကတမာနိ အဋ္ဌ ကုသိတဝတ္ထုနိ၊ ဣမ ဘိက္ခုနာ ကမ္မံ ကာတဗ္ဗံ ဟောတိ၊ တဿ ဧဝံ ဟောတိ “ကမ္မံ ခေါ မေ ကာတဗ္ဗံ ဘဝိဿတိ၊ ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလမိဿတိ၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ ပဌမံ ကုသိတဝတ္ထု။

ပုန စပရံ ဘိက္ခုနာ ကမ္မံ ကတံ ဟောတိ၊ တဿ ဧဝံ ဟောတိ “အဟံ ခေါ ကမ္မံ အကာသိ၊ ကမ္မံ ခေါ ပန မေ ကရောန္တဿ ကာယော ကိလန္တော၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ ဒုတိယံ ကုသိတဝတ္ထု။

ပုန စပရံ ဘိက္ခုနာ မဂ္ဂေါ ဂန္တဗ္ဗော ဟောတိ၊ တဿ ဧဝံ ဟောတိ “မဂ္ဂေါ ခေါ မေ ဂန္တဗ္ဗော ဘဝိဿတိ၊ မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလမိဿတိ၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ တတိယံ ကုသိတဝတ္ထု။

ပုန စပရံ ဘိက္ခုနာ မဂ္ဂေါ ဂတော ဟောတိ၊ တဿ ဧဝံ ဟောတိ “အဟံ ခေါ မဂ္ဂံ အဂမာသိ၊ မဂ္ဂံ ခေါ ပန မေ ဂစ္ဆန္တဿ ကာယော ကိလန္တော၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ စတုတ္ထံ ကုသိတဝတ္ထု။

ပုန စပရံ ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော န လဘတိ လူဓဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိ၊ တဿ ဧဝံ ဟောတိ “အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော နာလတ္ထံ လူဓဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိ၊ တဿ မေ ကာယော ကိလန္တော အကမ္မဉ္ဇော၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ ပဉ္စမံ ကုသိတဝတ္ထု။

ပုန စပရံ ဘိက္ခု ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော လဘတိ လူဓဿ ဝါ ပဏီတဿ ဝါ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိ၊ တဿ ဧဝံ ဟောတိ “အဟံ ခေါ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ စရန္တော အလတ္ထံ လူဓဿ ဝါ ပဏီတဿ

ဝါ ဘောဇနဿ ယာဝဒတ္တံ ပါရိပူရိ၊ တဿ မေ ကာယော ကိလန္တော
အကမ္မညော၊ မာသာစိတံ မညေ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ
န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ
အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ ဆဋ္ဌံ ကုသီတဝတ္ထု။

ပုန စပရံ ဘိက္ခုနော ဥပ္ပန္နော ဟောတိ အပ္ပမတ္တကော အာဗာဓော၊
တဿ ဧဝံ ဟောတိ “ဥပ္ပန္နော ခေါ မေ အယံ အပ္ပမတ္တကော အာဗာဓော၊
အတ္ထိ ကပ္ပေါ နိပဇ္ဇတုံ၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော နိပဇ္ဇတိ န ဝီရိယံ
အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ အသစ္စိကတဿ
သစ္စိကိရိယာယ၊ ဣဒံ သတ္တမံ ကုသီတဝတ္ထု။

ပုန စပရံ ဘိက္ခု ဂိလာနာ ဝုဋ္ဌိတော^၁ ဟောတိ အစိရဝုဋ္ဌိတော ဂေလညာ၊
တဿ ဧဝံ ဟောတိ “အဟံ ခေါ ဂိလာနာ ဝုဋ္ဌိတော အစိရဝုဋ္ဌိတော ဂေလညာ၊
တဿ မေ ကာယော ဒုဗ္ဗလော အကမ္မညော၊ ဟန္တာဟံ နိပဇ္ဇာမိ”တိ။ သော
နိပဇ္ဇတိ န ဝီရိယံ အာရဘတိ အပ္ပတ္တဿ ပတ္တိယာ အနဓိဂတဿ အဓိဂမာယ
အသစ္စိကတဿ သစ္စိကိရိယာယ၊ ဣဒံ အဋ္ဌမံ ကုသီတဝတ္ထု။ ဣမာနိ အဋ္ဌ
ကုသီတဝတ္ထုနိ။

၉၅၄။ တတ္ထ ကတမေသု အဋ္ဌသု လောကဓမ္မေသု စိတ္တဿ ပဋိဃာတော၊
လာဘေ သာရာဂေါ၊ အလာဘေ ပဋိဝိရောဓော၊ ယသေ သာရာဂေါ၊ အယသေ
ပဋိဝိရောဓော၊ ပသံသာယ သာရာဂေါ၊ နိန္ဒာယ ပဋိဝိရောဓော၊ သုဓေ
သာရာဂေါ၊ ဒုက္ခေ ပဋိဝိရောဓော၊ ဣမေသု အဋ္ဌသု လောကဓမ္မေသု စိတ္တဿ
ပဋိဃာတော။

၉၅၅။ တတ္ထ ကတမေ အဋ္ဌ အနရိယဝေါဟာရာ၊ အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ၊
အသုတေ သုတဝါဒိတာ၊ အမုတေ မုတဝါဒိတာ၊ အဝိညာတေ ဝိညာတ-
ဝါဒိတာ၊ ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ၊ သုတေ အသုတဝါဒိတာ၊ မုတေ အမုတဝါဒိတာ၊
ဝိညာတေ အဝိညာတဝါဒိတာ၊ ဣမေ အဋ္ဌ အနရိယဝေါဟာရာ။

၉၅၆။ တတ္ထ ကတမေ အဋ္ဌ မိစ္ဆတ္တာ၊ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပေါ မိစ္ဆာဝါစာ
မိစ္ဆာကမ္မန္တော မိစ္ဆာအာဇီဝေါ မိစ္ဆာဝါယာမော မိစ္ဆာသတိ မိစ္ဆာသမာဓိ၊
ဣမေ အဋ္ဌ မိစ္ဆတ္တာ။

၁-ဂိလာနဝုဋ္ဌိတော (သဒ္ဒနီတိ)။ အံ ၂-၂၆၃-ဝိဇ္ဇေ ပါဠိယာ ဋီကာ ပဿိတဗ္ဗာ။

၉၅၇။ တတ္ထ ကတမေ အဋ္ဌ ပုရိသဒေါသာ၊ ဣဓ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော^၁ “န သရာမိ န သရာမိ”တိ အဿတိယာဝ နိဗ္ဗေဋ္ဌတိ၊ အယံ ပဌမော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော စောဒကံယေဝ ပဋိပ္ပရတိ “ကိ န ခေါ တုယံ ဗာလဿ အဗျတ္တဿ ဘဏိတေန၊ တွမ္မိ နာမ မံ ဘဏိတဗ္ဗံ မညသီ”တိ၊ အယံ ဒုတိယော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော စောဒကံယေဝ^၂ ပစ္စာရောပေတိ “တွမ္မိ ခေါသိ ဣတ္ထန္နာမံ အာပတ္တိ အာပန္နော၊ တံ တာဝ ပဌမံ ပဋိကရောဟိ”တိ၊ အယံ တတိယော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော အညေနာညံ ပဋိစရတိ၊ ဗဟိဒ္ဓါ ကထံ အပနာမေတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ၊ အယံ စတုတ္ထော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော သံဃမဇ္ဈေ ဗာဟာဝိက္ခေပကံ ဘဏတိ၊ အယံ ပဉ္စမော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော “နေဝါဟံ အာပန္နောမိ၊ န ပနာဟံ အနာပန္နောမိ”တိ တုဏှိဘူတော သံဃံ ဝိဟေသေတိ၊ အယံ ဆဋ္ဌော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော အနာဒိယိတွာ သံဃံ အနာဒိယိတွာ စောဒကံ သာပတ္တိကောဝ^၃ ယေနကာမံ ပက္ကမတိ၊ အယံ သတ္တမော ပုရိသဒေါသာ။

ပုန စပရံ ဘိက္ခု ဘိက္ခု အာပတ္တိယာ စောဒေန္တိ၊ သော ဘိက္ခု ဘိက္ခုဟိ အာပတ္တိယာ စောဒိယမာနော ဇဝမာဟ “ကိ န ခေါ တုမေ အာယသ္မန္တော

၁-စောဒိယမာနော (သိ၊ သျှာ) အံ ၃-၃၄-ပိဋ္ဌေပိ။

၂-စောဒကသေဝ (သျှာ) အံ ၃-၃၅-ပိဋ္ဌေပိ။

၃-အာပတ္တိကောဝ (က) အံ ၃-၃၆-ပိဋ္ဌေပိ။

အတိဗာဠံ မယိ ဗျာဝဠာ၊ ဣဒါနာဟံ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တိဿာမိ”တိ၊
သော သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တိတွာ ဧဝမာဟ “ဣဒါနိ ခေါ တုမေ
အာယသ္မန္တော အတ္တမနာ ဟောဏာ”တိ၊ အယံ အဋ္ဌမော ပုရိသဒေါသော။
ဣမေ အဋ္ဌ ပုရိသဒေါသော။

၉၅၈။ တတ္ထ ကတမေ အဋ္ဌ အသညိဝါဒါ၊ ရူပိ အတ္တာ ဟောတိ အရောဂေါ
ပရံ မရဏာတိ “အသညိ”တိ နံ ပညပေန္တိ။ အရူပိ အတ္တာ။ပ။ ရူပိ စ
အရူပိ စ။ပ။ နေဝရူပိနာရူပိ။ပ။ အန္တဝါ အတ္တာ ဟောတိ အရောဂေါ ပရံ
မရဏာတိ “အသညိ”တိ နံ ပညပေန္တိ။ အနန္တဝါ အတ္တာ ဟောတိ အရောဂေါ
ပရံ မရဏာတိ “အသညိ”တိ နံ ပညပေန္တိ။ အန္တဝါ စ အနန္တဝါ စ အတ္တာ
ဟောတိ အရောဂေါ ပရံ မရဏာတိ “အသညိ”တိ နံ ပညပေန္တိ။ နေဝန္တဝါ
နာနန္တဝါ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ၊ “အသညိ”တိ နံ
ပညပေန္တိ။ ဣမေ အဋ္ဌ အသညိဝါဒါ။

၉၅၉။ တတ္ထ ကတမေ အဋ္ဌ နေဝသညိနာသညိဝါဒါ၊ ရူပိ အတ္တာ
ဟောတိ အရောဂေါ ပရံ မရဏာတိ “နေဝသညိနာသညိ”တိ နံ ပညပေန္တိ။
အရူပိ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ “နေဝသညိနာသညိ”တိ
နံ ပညပေန္တိ။ ရူပိ စ အရူပိ စ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ
“နေဝသညိနာသညိ”တိ နံ ပညပေန္တိ။ နေဝရူပိနာရူပိ အတ္တာ ဟောတိ
အရောဂေါ ပရံ မရဏာတိ “နေဝသညိနာသညိ”တိ နံ ပညပေန္တိ။ အန္တဝါ
အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ “နေဝသညိနာသညိ”တိ နံ ပည-
ပေန္တိ။ အန္တဝါ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ “နေဝသညိ-
နာသညိ”တိ နံ ပညပေန္တိ။ အန္တဝါ စ အနန္တဝါ စ အတ္တာ ဟောတိ အရောဂေါ
ပရံ မရဏာတိ “နေဝသညိနာသညိ”တိ နံ ပညပေန္တိ။ နေဝန္တဝါ နာနန္တဝါ
အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာတိ “နေဝသညိနာသညိ”တိ နံ
ပညပေန္တိ။ ဣမေ အဋ္ဌ နေဝသညိနာသညိဝါဒါ။

အဋ္ဌကံ။

၉-နဝကနိဒ္ဒေသ

၉၆၀။ တတ္ထ ကတမာနိ နဝ အာယာတဝတ္ထုနိ၊ “အနတ္တံ မေ အစရိ”တိ
အာယာတော ဇာယတိ၊ “အနတ္တံ မေ စရတိ”တိ အာယာတော ဇာယတိ၊

“အနတ္တံ မေ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “ဝိယဿ မေ မနာပဿ အနတ္တံ အစရိ။ပ။ အနတ္တံ စရတိ။ပ။ အနတ္တံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “အပ္ပိယဿ မေ အမနာပဿ အတ္တံ အစရိ။ပ။ အတ္တံ စရတိ။ပ။ အတ္တံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ ဣမာနိ နဝ အာဃာတဝတ္ထုနိ။

၉၆၁။ တတ္ထ ကတမာနိ နဝ ပုရိသမလာနိ၊ ကောဓော မက္ခော ဣဿာ မစ္ဆရိယံ မာယာ သာဠေယျံ မုသာဝါဒေါ ပါပိစ္ဆတာ မိစ္ဆာဒိဋ္ဌိ၊ ဣမာနိ နဝ ပုရိသမလာနိ။

၉၆၂။ တတ္ထ ကတမေ နဝဝိဓာ မာနာ၊ သေယျဿ “သေယျောဟမသ္မိ”တိ မာနော၊ သေယျဿ “သဒိသောဟမသ္မိ”တိ မာနော၊ သေယျဿ “ဟိနောဟမသ္မိ”တိ မာနော၊ သဒိသဿ “သေယျောဟမသ္မိ”တိ မာနော၊ သဒိသဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဟိနဿ “သေယျောဟမသ္မိ”တိ မာနော၊ ဟိနဿ “သဒိသောဟမသ္မိ”တိ မာနော၊ ဟိနဿ “ဟိနောဟမသ္မိ”တိ မာနော၊ ဣမေ နဝဝိဓာ မာနာ။

၉၆၃။ တတ္ထ ကတမေ နဝ တဏှာမူလကာ ဓမ္မာ၊ တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စ လာဘော၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယော၊ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ၊ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ၊ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော၊ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံ၊ မစ္ဆရိယံ ပဋိစ္စ အာရက္ခော၊ အာရက္ခာဓိကရဏံ ဒဏ္ဍာဒါနသတ္တာဒါနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒါ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ၊ ဣမေ နဝ တဏှာမူလကာ ဓမ္မာ။

၉၆၄။ တတ္ထ ကတမာနိ နဝ ဣဉ္ဇိတာနိ၊ “အသ္မိ”တိ ဣဉ္ဇိတမေတံ၊ “အဟမသ္မိ”တိ ဣဉ္ဇိတမေတံ၊ “အယမဟမသ္မိ”တိ ဣဉ္ဇိတမေတံ၊ “ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ “ရူပိ ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ “အရူပိ ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ “သညီ ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ “အသညီ ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ “နေဝသညီနာသညီ ဘဝိဿ”န္တိ ဣဉ္ဇိတမေတံ၊ ဣမာနိ နဝ ဣဉ္ဇိတာနိ။

၉၆၅။ တတ္ထ ကတမာနိ နဝ မညိတာနိ။ နဝ ဖန္ဒိတာနိ။ နဝ ပပဉ္စိတာနိ။ နဝ သင်္ခိတာနိ၊ “အသ္မိ”တိ သင်္ခိတမေတံ၊ “အဟမသ္မိ”တိ သင်္ခိတမေတံ၊ “အယမဟမသ္မိ”တိ သင်္ခိတမေတံ၊ “ဘဝိဿ”န္တိ သင်္ခိတမေတံ၊ “ရူပိ ဘဝိဿ”န္တိ သင်္ခိတမေတံ၊ “အရူပိ ဘဝိဿ”န္တိ သင်္ခိတမေတံ၊ “သညီ ဘဝိဿ”န္တိ

သင်္ခတမေတံ၊ “အသညီ ဘဝိဿ”န္တိ သင်္ခတမေတံ၊ “နေဝသညီနာသညီ ဘဝိဿ”န္တိ သင်္ခတမေတံ၊ ဣမာနိ နဝ သင်္ခတာနိ။

နဝကံ။

၁၀-ဒသကနိဒ္ဒေသ

၉၆၆။ တတ္ထ ကတမာနိ ဒသ ကိလေသဝတ္ထုနိ၊ လောဘော ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ ဥဒ္ဓစ္စံ အဟိရိကံ အနောတ္တပ္ပံ၊ ဣမာနိ ဒသ ကိလေသဝတ္ထုနိ။

၉၆၇။ တတ္ထ ကတမာနိ ဒသ အာဃာတဝတ္ထုနိ၊ “အနတ္တံ မေ အစရိ”တိ အာဃာတော ဇာယတိ၊ “အနတ္တံ မေ စရတိ”တိ အာဃာတော ဇာယတိ၊ “အနတ္တံ မေ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “ပိယဿ မေ မနာပဿ အနတ္တံ အစရိ။ပ။ အနတ္တံ စရတိ။ပ။ အနတ္တံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ “အပ္ပိယဿ မေ အမနာပဿ အတ္ထံ အစရိ။ပ။ အတ္ထံ စရတိ။ပ။ အတ္ထံ စရိဿတိ”တိ အာဃာတော ဇာယတိ၊ အဋ္ဌာနေ ဝါ ပန အာဃာတော ဇာယတိ၊ ဣမာနိ ဒသ အာဃာတဝတ္ထုနိ။

၉၆၈။ တတ္ထ ကတမေ ဒသ အကုသလကမ္မပထာ၊ ပါဏာတိပါတော အဒိန္နာဒါနံ ကာမေသုမိစ္ဆာစာရော မုသာဝါဒေါ ပိသုဏှာ ဝါစာ ဖရုသာ ဝါစာ သမ္ပပ္ပလာပေါ အဘိဇ္ဈာ ဗျာပါဒေါ မိစ္ဆာဒိဋ္ဌိ၊ ဣမေ ဒသ အကုသလကမ္မပထာ။

၉၆၉။ တတ္ထ ကတမာနိ ဒသ သံယောဇနာနိ၊ ကာမရာဂသံယောဇနံ ပဋိဃသံယောဇနံ မာနသံယောဇနံ ဒိဋ္ဌိသံယောဇနံ ဝိစိကိစ္ဆာသံယောဇနံ သီလဗ္ဗတပရာမာသသံယောဇနံ ဘဝရာဂသံယောဇနံ ဣဿာသံယောဇနံ မစ္ဆရိယသံယောဇနံ အဝိဇ္ဇာသံယောဇနံ၊ ဣမာနိ ဒသ သံယောဇနာနိ။

၉၇၀။ တတ္ထ ကတမေ ဒသ မိစ္ဆတ္တာ၊ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပေါ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တော မိစ္ဆာအာဇီဝေါ မိစ္ဆာဝါယာမော မိစ္ဆာသတိ မိစ္ဆာသမာဓိ မိစ္ဆာဉာဏံ မိစ္ဆာဝိမုတ္တိ၊ ဣမေ ဒသ မိစ္ဆတ္တာ။

၉၇၁။ တတ္ထ ကတမာ ဒသဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါဏော၊ နတ္ထိ အယံ လောကော၊

နတ္ထိ ပရော လောကော၊ နတ္ထိ မာတာ၊ နတ္ထိ ပိတာ၊ နတ္ထိ သတ္တာ ဩပပါတိကာ၊
 နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ^၁ သမ္မာ ပဋိပနာ ယေ ဣမဉ္ဇ
 လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ၊ အယံ
 ဒသဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ။

၉၇၂။ တတ္ထ ကတမာ ဒသဝတ္ထုကာ အန္တဂ္ဂါဟိကာ ဒိဋ္ဌိ၊ “သဿတော
 လောကော”တိ ဝါ၊ “အသဿတော လောကော”တိ ဝါ၊ “အန္တဝါ
 လောကော”တိ ဝါ၊ “အနန္တဝါ လောကော”တိ ဝါ၊ “တံ ဇီဝံ တံ သရီရ”န္တိ
 ဝါ၊ “အညံ ဇီဝံ အညံ သရီရ”န္တိ ဝါ၊ “ဟောတိ တထာဂတော ပရံ မရဏာ”တိ
 ဝါ၊ “န ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ၊ “ဟောတိ စ န စ
 ဟောတိ တထာဂတော ပရံ မရဏာ”တိ ဝါ၊ “နေဝ ဟောတိ န န ဟောတိ
 တထာဂတော ပရံ မရဏာ”တိ ဝါ၊ အယံ ဒသဝတ္ထုကာ အန္တဂ္ဂါဟိကာ
 ဒိဋ္ဌိ။

ဒသကံ။

တဏှာဝိစရိတနိဇ္ဇေသ

၉၇၃။ တတ္ထ ကတမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ၊ အဇ္ဈတ္တိကဿ
 ဥပါဒါယ “အသ္မိ”တိ ဟောတိ၊ “ဣတ္ထသ္မိ”တိ ဟောတိ၊ “ဧဝသ္မိ”တိ ဟောတိ၊
 “အညထာသ္မိ”တိ ဟောတိ၊ “ဘဝိဿ”န္တိ ဟောတိ၊ “ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ၊
 “ဧဝံ ဘဝိဿ”န္တိ ဟောတိ၊ “အညထာ ဘဝိဿ”န္တိ ဟောတိ၊ “အသသ္မိ”တိ
 ဟောတိ၊ “သာတသ္မိ”တိ ဟောတိ၊ “သိယ”န္တိ ဟောတိ၊ “ဣတ္ထံ သိယ”န္တိ
 ဟောတိ၊ “ဧဝံ သိယ”န္တိ ဟောတိ၊ “အညထာ သိယ”န္တိ ဟောတိ၊ “အပါဟံ
 သိယ”န္တိ ဟောတိ၊ “အပါဟံ ဣတ္ထံ သိယ”န္တိ ဟောတိ၊ “အပါဟံ ဧဝံ သိယ”န္တိ
 ဟောတိ၊ “အပါဟံ အညထာ သိယ”န္တိ ဟောတိ။

၉၇၄။ ကထဉ္စ “အသ္မိ”တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိ^၂ ကရိတွာ
 ရူပံ။ပ။ဝေဒနံ။သညံ။သင်္ခါရေ။ဝိညာဏံ “အသ္မိ”တိ ဆန္တံ ပဋိလဘတိ၊ “အသ္မိ”တိ
 မာနံ ပဋိလဘတိ၊ “အသ္မိ”တိ ဒိဋ္ဌိ ပဋိလဘတိ၊ တသ္မိ သတိ ဣမာနိ ပပဉ္စိ-
 တာနိ ဟောန္တိ “ဣတ္ထသ္မိ”တိ ဝါ၊ “ဧဝသ္မိ”တိ ဝါ၊ “အညထာသ္မိ”တိ ဝါ။ (၁)

ကထဉ္စ “ဣတ္ထသ္မိ”တိ ဟောတိ၊ “ခတ္တိယောသ္မိ”တိ ဝါ၊ “ဗြာဟ္မဏောသ္မိ”တိ ဝါ၊ “ဝေဿောသ္မိ”တိ ဝါ၊ “သုဒ္ဓေါသ္မိ”တိ ဝါ၊ “ဂဟဋ္ဌောသ္မိ”တိ ဝါ၊ “ပဗ္ဗဇိတောသ္မိ”တိ ဝါ၊ “ဒေဝေါသ္မိ”တိ ဝါ၊ “မနုဿောသ္မိ”တိ ဝါ၊ “ရူပိသ္မိ”တိ ဝါ၊ “အရူပိသ္မိ”တိ ဝါ၊ “သညိသ္မိ”တိ ဝါ၊ “အသညိသ္မိ”တိ ဝါ၊ “နေဝသညိ-နာသညိသ္မိ”တိ ဝါ။ ဧဝံ “ဣတ္ထသ္မိ”တိ ဟောတိ။ (၂)

ကထဉ္စ “ဧဝသ္မိ”တိ ဟောတိ၊ ပရပုဂ္ဂလံ^၁ ဥပနိဓာယ “ယထာ သော ခတ္တိယော တထာဟံ ခတ္တိယောသ္မိ”တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော တထာဟံ ဗြာဟ္မဏောသ္မိ”တိ ဝါ၊ “ယထာ သော ဝေဿော တထာဟံ ဝေဿောသ္မိ”တိ ဝါ၊ “ယထာ သော သုဒ္ဓေါ တထာဟံ သုဒ္ဓေါသ္မိ”တိ ဝါ၊ “ယထာ သော ဂဟဋ္ဌော တထာဟံ ဂဟဋ္ဌောသ္မိ”တိ ဝါ၊ “ယထာ သော ပဗ္ဗဇိတော တထာဟံ ပဗ္ဗဇိတောသ္မိ”တိ ဝါ၊ “ယထာ သော ဒေဝေါ တထာဟံ ဒေဝေါသ္မိ”တိ ဝါ၊ “ယထာ သော မနုဿော တထာဟံ မနုဿောသ္မိ”တိ ဝါ၊ “ယထာ သော ရူပိ တထာဟံ ရူပိသ္မိ”တိ ဝါ၊ “ယထာ သော အရူပိ တထာဟံ အရူပိသ္မိ”တိ ဝါ၊ “ယထာ သော သညိ တထာဟံ သညိသ္မိ”တိ ဝါ၊ “ယထာ သော အသညိ တထာဟံ အသညိသ္မိ”တိ ဝါ၊ “ယထာ သော နေဝသညိနာသညိ တထာဟံ နေဝသညိနာသညိသ္မိ”တိ ဝါ။ ဧဝံ “ဧဝသ္မိ”တိ ဟောတိ။ (၃)

ကထဉ္စ “အညထာသ္မိ”တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော နာဟံ တထာ ခတ္တိယောသ္မိ”တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော နာဟံ တထာ ဗြာဟ္မဏောသ္မိ”တိ ဝါ၊ “ယထာ သော ဝေဿော နာဟံ တထာ ဝေဿောသ္မိ”တိ ဝါ၊ “ယထာ သော သုဒ္ဓေါ နာဟံ တထာ သုဒ္ဓေါသ္မိ”တိ ဝါ၊ “ယထာ သော ဂဟဋ္ဌော နာဟံ တထာ ဂဟဋ္ဌောသ္မိ”တိ ဝါ၊ “ယထာ သော ပဗ္ဗဇိတော နာဟံ တထာ ပဗ္ဗဇိတောသ္မိ”တိ ဝါ၊ “ယထာ သော ဒေဝေါ နာဟံ တထာ ဒေဝေါသ္မိ”တိ ဝါ၊ “ယထာ သော မနုဿော နာဟံ တထာ မနုဿောသ္မိ”တိ ဝါ၊ “ယထာ သော ရူပိ နာဟံ တထာ ရူပိသ္မိ”တိ ဝါ၊ “ယထာ သော အရူပိ နာဟံ တထာ အရူပိသ္မိ”တိ ဝါ၊ “ယထာ သော သညိ နာဟံ တထာ သညိသ္မိ”တိ ဝါ၊ “ယထာ သော အသညိ နာဟံ တထာ အသညိသ္မိ”တိ ဝါ၊ “ယထာ သော နေဝသညိနာသညိ နာဟံ တထာ နေဝသညိနာသညိသ္မိ”တိ ဝါ။ ဧဝံ “အညထာသ္မိ”တိ ဟောတိ။ (၄)

ကထဉ္စ “ဘဝိဿ”န္တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိံ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဘဝိဿ”န္တိ ဆန္တံ ပဋိလဘတိ၊ “ဘဝိဿ”န္တိ မာနံ ပဋိလဘတိ၊ “ဘဝိဿ”န္တိ ဒိဋ္ဌိံ ပဋိလဘတိ၊ တသ္မိံ သတိံ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣတ္ထံ ဘဝိဿ”န္တိ ဝါ၊ “ဧဝံ ဘဝိဿ”န္တိ ဝါ၊ “အညထာ ဘဝိဿ”န္တိ ဝါ။ (၅)

ကထဉ္စ “ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ၊ “ခတ္တိယော ဘဝိဿ”န္တိ ဝါ၊ “ဗြာဟ္မဏော ဘဝိဿ”န္တိ ဝါ၊ “ဝေဿော ဘဝိဿ”န္တိ ဝါ၊ “သုဒ္ဓေါ ဘဝိဿ”န္တိ ဝါ၊ “ဂဟဋ္ဌော ဘဝိဿ”န္တိ ဝါ၊ “ပဗ္ဗဇိတော ဘဝိဿ”န္တိ ဝါ၊ “ဒေဝေါ ဘဝိဿ”န္တိ ဝါ၊ “မနုဿော ဘဝိဿ”န္တိ ဝါ၊ “ရူပိ ဘဝိဿ”န္တိ ဝါ၊ “အရူပိ ဘဝိဿ”န္တိ ဝါ၊ “သညိ ဘဝိဿ”န္တိ ဝါ၊ “အသညိ ဘဝိဿ”န္တိ ဝါ၊ “နေဝသညိနာသညိ ဘဝိဿ”န္တိ ဝါ။ ဧဝံ “ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ။ (၆)

ကထဉ္စ “ဧဝံ ဘဝိဿ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော တထာဟံ ခတ္တိယော ဘဝိဿ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော တထာဟံ ဗြာဟ္မဏော ဘဝိဿ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညိနာသညိ တထာဟံ နေဝသညိနာသညိ ဘဝိဿ”န္တိ ဝါ။ ဧဝံ “ဧဝံ ဘဝိဿ”န္တိ ဟောတိ။ (၇)

ကထဉ္စ “အညထာ ဘဝိဿ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော နာဟံ တထာ ခတ္တိယော ဘဝိဿ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော နာဟံ တထာ ဗြာဟ္မဏော ဘဝိဿ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညိနာသညိ နာဟံ တထာ နေဝသညိနာသညိ ဘဝိဿ”န္တိ ဝါ။ ဧဝံ “အညထာ ဘဝိဿ”န္တိ ဟောတိ။ (၈)

ကထဉ္စ “အသသ္မိ”တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိံ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “နိစ္စောသ္မိ၊ ဓုပေါသ္မိ၊ သဿတောသ္မိ၊ အဝိပရိဏာမဓမ္မောသ္မိ”တိ။ ဧဝံ “အသသ္မိ”တိ ဟောတိ။ (၉)

ကထဉ္စ “သာတသ္မိ”တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိံ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဥစ္ဆိဋ္ဌိဿာမိ ဝိနဿိဿာမိ န ဘဝိဿာမိ”တိ။ ဧဝံ “သာတသ္မိ”တိ ဟောတိ။ (၁၀)

ကထဉ္စ “သိယ”န္တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိံ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “သိယ”န္တိ ဆန္တံ ပဋိလဘတိ၊ “သိယ”န္တိ မာနံ

ပဋိလဘတိ၊ “သိယ”န္တိ ဒိဋ္ဌိ ပဋိလဘတိ၊ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣတ္ထံ သိယ”န္တိ ဝါ၊ “ဧဝံ သိယ”န္တိ ဝါ၊ “အညထာ သိယ”န္တိ ဝါ။ (၁၁)

ကထဉ္စ “ဣတ္ထံ သိယ”န္တိ ဟောတိ၊ “ခတ္တိယော သိယ”န္တိ ဝါ၊ “ဗြာဟ္မဏော သိယ”န္တိ ဝါ၊ “ဝေဿော သိယ”န္တိ ဝါ၊ “သုဒ္ဓေါ သိယ”န္တိ ဝါ၊ “ဂဟဋ္ဌော သိယ”န္တိ ဝါ၊ “ပဗ္ဗဇိတော သိယ”န္တိ ဝါ၊ “ဒေဝေါ သိယ”န္တိ ဝါ၊ “မနုဿော သိယ”န္တိ ဝါ၊ “ရူပိ သိယ”န္တိ ဝါ၊ “အရူပိ သိယ”န္တိ ဝါ၊ “သညီ သိယ”န္တိ ဝါ၊ “အသညီ သိယ”န္တိ ဝါ၊ “နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣတ္ထံ သိယ”န္တိ ဟောတိ။ (၁၂)

ကထဉ္စ “ဧဝံ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော တထာဟံ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော တထာဟံ ဗြာဟ္မဏော သိယ”န္တိ ဝါ။ ပ။ “ယထာ သော နေဝသညီနာသညီ တထာဟံ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဧဝံ သိယ”န္တိ ဟောတိ။ (၁၃)

ကထဉ္စ “အညထာ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော နာဟံ တထာ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော နာဟံ တထာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ ပ။ “ယထာ သော နေဝသညီနာသညီ နာဟံ တထာ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “အညထာ သိယ”န္တိ ဟောတိ။ (၁၄)

ကထဉ္စ “အပါဟံ သိယ”န္တိ ဟောတိ၊ ကဉ္စ ဓမ္မံ အနဝကာရိ ကရိတွာ ရူပံ။ ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “အပါဟံ သိယ”န္တိ ဆန္တံ ပဋိလဘတိ၊ “အပါဟံ သိယ”န္တိ မာနံ ပဋိလဘတိ၊ “အပါဟံ သိယ”န္တိ ဒိဋ္ဌိ ပဋိလဘတိ၊ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “အပါဟံ ဣတ္ထံ သိယ”န္တိ ဝါ၊ “အပါဟံ ဧဝံ သိယ”န္တိ ဝါ၊ “အပါဟံ အညထာ သိယ”န္တိ ဝါ။ (၁၅)

ကထဉ္စ “အပါဟံ ဣတ္ထံ သိယ”န္တိ ဟောတိ၊ “အပါဟံ ခတ္တိယော သိယ”န္တိ ဝါ၊ “အပါဟံ ဗြာဟ္မဏော သိယ”န္တိ ဝါ၊ “အပါဟံ ဝေဿော သိယ”န္တိ ဝါ၊ “အပါဟံ သုဒ္ဓေါ သိယ”န္တိ ဝါ၊ “အပါဟံ ဂဟဋ္ဌော သိယ”န္တိ ဝါ၊ “အပါဟံ ပဗ္ဗဇိတော သိယ”န္တိ ဝါ၊ “အပါဟံ ဒေဝေါ သိယ”န္တိ ဝါ၊ “အပါဟံ မနုဿော သိယ”န္တိ ဝါ၊ “အပါဟံ ရူပိ သိယ”န္တိ ဝါ၊ “အပါဟံ အရူပိ သိယ”န္တိ ဝါ၊ “အပါဟံ သညီ သိယ”န္တိ ဝါ၊ “အပါဟံ အသညီ

သိယ”န္တိ ဝါ၊ “အပါဟံ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “အပါဟံ
ဣတ္ထံ သိယ”န္တိ ဟောတိ။ (၁၆)

ကထဉ္စ “အပါဟံ ဧဝံ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ
သော ခတ္တိယော အပါဟံ တထာ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ
သော ဗြာဟ္မဏော အပါဟံ တထာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ပ။ “ယထာ
သော နေဝသညီနာသညီ အပါဟံ တထာ နေဝသညီနာသညီ သိယ”န္တိ
ဝါ။ ဧဝံ “အပါဟံ ဧဝံ သိယ”န္တိ ဟောတိ။ (၁၇)

ကထဉ္စ “အပါဟံ အညထာ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ
“ယထာ သော ခတ္တိယော အပါဟံ န တထာ ခတ္တိယော သိယ”န္တိ ဝါ၊
“ယထာ သော ဗြာဟ္မဏော အပါဟံ န တထာ ဗြာဟ္မဏော သိယ”န္တိ
ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ အပါဟံ န တထာ နေဝသညီနာသညီ
သိယ”န္တိ ဝါ။ ဧဝံ “အပါဟံ အညထာ သိယ”န္တိ ဟောတိ။ (၁၈)

ဣမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ အဇ္ဈတ္တိကဿ ဥပါဒါယ။

၉၇၅။ တတ္ထ ကတမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ ဗဟိရဿ ဥပါဒါယ၊
“ဣမိနာ အသ္မိ”တိ ဟောတိ၊ “ဣမိနာ ဣတ္ထသ္မိ”တိ ဟောတိ၊ “ဣမိနာ
ဧဝသ္မိ”တိ ဟောတိ၊ “ဣမိနာ အညထာသ္မိ”တိ ဟောတိ၊ “ဣမိနာ
ဘဝိဿ”န္တိ ဟောတိ၊ “ဣမိနာ ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ၊ “ဣမိနာ ဧဝံ
ဘဝိဿ”န္တိ ဟောတိ၊ “ဣမိနာ အညထာ ဘဝိဿ”န္တိ ဟောတိ၊ “ဣမိနာ
အသ္မိ”တိ ဟောတိ၊ “ဣမိနာ သာတသ္မိ”တိ ဟောတိ၊ “ဣမိနာ သိယ”န္တိ
ဟောတိ၊ “ဣမိနာ ဣတ္ထံ သိယ”န္တိ ဟောတိ၊ “ဣမိနာ ဧဝံ သိယ”န္တိ ဟောတိ၊
“ဣမိနာ အညထာ သိယ”န္တိ ဟောတိ၊ “ဣမိနာ အပါဟံ သိယ”န္တိ ဟောတိ၊
“ဣမိနာ အပါဟံ ဣတ္ထံ သိယ”န္တိ ဟောတိ၊ “ဣမိနာ အပါဟံ ဧဝံ သိယ”န္တိ
ဟောတိ၊ “ဣမိနာ အပါဟံ အညထာ သိယ”န္တိ ဟောတိ။

၉၇၆။ ကထဉ္စ “ဣမိနာ အသ္မိ”တိ ဟောတိ၊ ကဉ္စ ဓမ္မံ အဝကာရိ
ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ အသ္မိ”တိ ဆန္တံ
ပဋိလဘတိ၊ “ဣမိနာ အသ္မိ”တိ မာနံ ပဋိလဘတိ၊ “ဣမိနာ အသ္မိ”တိ ဒိဋ္ဌိ
ပဋိလဘတိ၊ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣမိနာ ဣတ္ထသ္မိ”တိ
ဝါ၊ “ဣမိနာ ဧဝသ္မိ”တိ ဝါ၊ “ဣမိနာ အညထာသ္မိ”တိ ဝါ။ (၁)

ကထဉ္စ “ဣမိနာ ဣတ္ထသ္မိ”တိ ဟောတိ။ “ဣမိနာ ခတ္တိယောသ္မိ”တိ ဝါ။ “ဣမိနာ ဗြာဟ္မဏောသ္မိ”တိ ဝါ။ “ဣမိနာ ဝေဿောသ္မိ”တိ ဝါ။ “ဣမိနာ သုဒ္ဓေါသ္မိ”တိ ဝါ။ “ဣမိနာ ဂဟဋ္ဌောသ္မိ”တိ ဝါ။ “ဣမိနာ ပဗ္ဗဇိတောသ္မိ”တိ ဝါ။ “ဣမိနာ ဒေဝေါသ္မိ”တိ ဝါ။ “ဣမိနာ မနုဿောသ္မိ”တိ ဝါ။ “ဣမိနာ ရူပိသ္မိ”တိ ဝါ။ “ဣမိနာ အရူပိသ္မိ”တိ ဝါ။ “ဣမိနာ သညီသ္မိ”တိ ဝါ။ “ဣမိနာ အသညီသ္မိ”တိ ဝါ။ “ဣမိနာ နေဝသညီနာသညီသ္မိ”တိ ဝါ။ ဧဝံ “ဣမိနာ ဣတ္ထသ္မိ”တိ ဟောတိ။ (၂)

ကထဉ္စ “ဣမိနာ ဧဝသ္မိ”တိ ဟောတိ။ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ တထာဟံ ခတ္တိယောသ္မိ”တိ ဝါ။ “ယထာ သော ဗြာဟ္မဏော ဣမိနာ တထာဟံ ဗြာဟ္မဏောသ္မိ”တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ တထာဟံ နေဝသညီနာသညီသ္မိ”တိ ဝါ။ ဧဝံ “ဣမိနာ ဧဝသ္မိ”တိ ဟောတိ။ (၃)

ကထဉ္စ “ဣမိနာ အညထာသ္မိ”တိ ဟောတိ။ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ နာဟံ တထာ ခတ္တိယောသ္မိ”တိ ဝါ။ “ယထာ သော ဗြာဟ္မဏော ဣမိနာ နာဟံ တထာ ဗြာဟ္မဏောသ္မိ”တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ နာဟံ တထာ နေဝသညီနာသညီသ္မိ”တိ ဝါ။ ဧဝံ “ဣမိနာ အညထာသ္မိ”တိ ဟောတိ။ (၄)

ကထဉ္စ “ဣမိနာ ဘဝိဿ”န္တိ ဟောတိ။ ကဉ္စိ ဓမ္မံ အဝကာရိ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ ဘဝိဿ”န္တိ ဆန္တံ ပဋိလဘတိ။ “ဣမိနာ ဘဝိဿ”န္တိ မာနံ ပဋိလဘတိ။ “ဣမိနာ ဘဝိဿ”န္တိ ဒိဋ္ဌိ ပဋိလဘတိ။ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣမိနာ ဣတ္ထံ ဘဝိဿ”န္တိ ဝါ။ “ဣမိနာ ဧဝံ ဘဝိဿ”န္တိ ဝါ။ “ဣမိနာ အညထာ ဘဝိဿ”န္တိ ဝါ။ (၅)

ကထဉ္စ “ဣမိနာ ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ။ “ဣမိနာ ခတ္တိယော ဘဝိဿ”န္တိ ဝါ။ပ။ “ဣမိနာ အရူပိ ဘဝိဿ”န္တိ ဝါ။ “ဣမိနာ သညီ ဘဝိဿ”န္တိ ဝါ။ “ဣမိနာ အသညီ ဘဝိဿ”န္တိ ဝါ။ “ဣမိနာ နေဝသညီနာသညီ ဘဝိဿ”န္တိ ဝါ။ ဧဝံ “ဣမိနာ ဣတ္ထံ ဘဝိဿ”န္တိ ဟောတိ။ (၆)

ကထဉ္စ “ဣမိနာ ဧဝံ ဘဝိဿ”န္တိ ဟောတိ။ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ တထာဟံ ခတ္တိယော ဘဝိဿ”န္တိ ဝါ။ “ယထာ

သော ဗြာဟ္မဏော ဣမိနာ တထာဟံ ဗြာဟ္မဏော ဘဝိဿ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ တထာဟံ နေဝသညီနာသညီ ဘဝိဿ”န္တိ ဝါ။ ဧဝံ “ဣမိနာ ဧဝံ ဘဝိဿ”န္တိ ဟောတိ။ (၇)

ကထဉ္စ “ဣမိနာ အညထာ ဘဝိဿ”န္တိ ဟောတိ။ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ နာဟံ တထာ ခတ္တိယော ဘဝိဿ”န္တိ ဝါ။ “ယထာ သော ဗြာဟ္မဏော ဣမိနာ နာဟံ တထာ ဗြာဟ္မဏော ဘဝိဿ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ နာဟံ တထာ နေဝသညီနာသညီ ဘဝိဿ”န္တိ ဝါ။ ဧဝံ “ဣမိနာ အညထာ ဘဝိဿ”န္တိ ဟောတိ။ (၈)

ကထဉ္စ “ဣမိနာ အသသ္မိ”တိ ဟောတိ။ ကဉ္စိ ဓမ္မံ အဝကာရိ^၁ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ နိစ္စောသ္မိ၊ ဓုဝေါသ္မိ၊ သဿ-တောသ္မိ အဝိပရိဏာမဓမ္မောသ္မိ”တိ။ ဧဝံ “ဣမိနာ အသသ္မိ”တိ ဟောတိ။ (၉)

ကထဉ္စ “ဣမိနာ သာတသ္မိ”တိ ဟောတိ။ ကဉ္စိ ဓမ္မံ အဝကာရိ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ ဥစ္စိဇ္ဇိဿာမိ ဝိနဿိဿာမိ၊ န ဘဝိဿာမိ”တိ။ ဧဝံ “ဣမိနာ သာတသ္မိ”တိ ဟောတိ။ (၁၀)

ကထဉ္စ “ဣမိနာ သိယ”န္တိ ဟောတိ။ ကဉ္စိ ဓမ္မံ အဝကာရိ ကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ သိယ”န္တိ ဆန္တံ ပဋိလဘတိ။ “ဣမိနာ သိယ”န္တိ မာနံ ပဋိလဘတိ။ “ဣမိနာ သိယ”န္တိ ဒိဋ္ဌိံ ပဋိလဘတိ။ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣမိနာ ဣတ္ထံ သိယ”န္တိ ဝါ။ “ဣမိနာ ဧဝံ သိယ”န္တိ ဝါ။ “ဣမိနာ အညထာ သိယ”န္တိ ဝါ။ (၁၁)

ကထဉ္စ “ဣမိနာ ဣတ္ထံ သိယ”န္တိ ဟောတိ။ “ဣမိနာ ခတ္တိယော သိယ”န္တိ ဝါ။ “ဣမိနာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ “ဣမိနာ ဝေဿော သိယ”န္တိ ဝါ။ “ဣမိနာ သုဒ္ဒေါ သိယ”န္တိ ဝါ။ “ဣမိနာ ဂဟဋ္ဌော သိယ”န္တိ ဝါ။ “ဣမိနာ ပဗ္ဗဇိတော သိယ”န္တိ ဝါ။ “ဣမိနာ ဒေဝေါ သိယ”န္တိ ဝါ။ “ဣမိနာ မနုဿော သိယ”န္တိ ဝါ။ “ဣမိနာ ရူပီ သိယ”န္တိ ဝါ။ “ဣမိနာ အရူပီ သိယ”န္တိ ဝါ။ “ဣမိနာ သညီ သိယ”န္တိ ဝါ။ “ဣမိနာ အသညီ သိယ”န္တိ ဝါ။ “ဣမိနာ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ ဣတ္ထံ သိယ”န္တိ ဟောတိ။ (၁၂)

ကထဉ္စ “ဣမိနာ ဧဝံ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ တထာဟံ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော ဣမိနာ တထာဟံ ဗြာဟ္မဏော သိယ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ တထာဟံ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ ဧဝံ သိယ”န္တိ ဟောတိ။ (၁၃)

ကထဉ္စ “ဣမိနာ အညထာ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ နာဟံ တထာ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော ဣမိနာ နာဟံ တထာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ နာဟံ တထာ နေဝသညီ-နာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ အညထာ သိယ”န္တိ ဟောတိ။ (၁၄)

ကထဉ္စ “ဣမိနာ အပါဟံ သိယ”န္တိ ဟောတိ၊ ကဉ္စ ဓမ္မံ အဝကာရိကရိတွာ ရူပံ။ပ။ ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ “ဣမိနာ အပါဟံ သိယ”န္တိ ဆန္တံ ပဋိလဘတိ၊ “ဣမိနာ အပါဟံ သိယ”န္တိ မာနံ ပဋိလဘတိ၊ “ဣမိနာ အပါဟံ သိယ”န္တိ ဒိဋ္ဌိံ ပဋိလဘတိ၊ တသ္မိံ သတိ ဣမာနိ ပပဉ္စိတာနိ ဟောန္တိ “ဣမိနာ အပါဟံ ဣတ္ထံ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ဧဝံ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ အညထာ သိယ”န္တိ ဝါ။ (၁၅)

ကထဉ္စ “ဣမိနာ အပါဟံ ဣတ္ထံ သိယ”န္တိ ဟောတိ၊ “ဣမိနာ အပါဟံ ခတ္တိယော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ဗြာဟ္မဏော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ဝေသော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ သုဒ္ဓေါ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ဂဟဋ္ဌော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ပဗ္ဗဇိတော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ဒေဝေါ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ မနုဿော သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ ရူပိ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ အရူပိ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ သညီ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ အသညီ သိယ”န္တိ ဝါ၊ “ဣမိနာ အပါဟံ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ အပါဟံ ဣတ္ထံ သိယ”န္တိ ဟောတိ။ (၁၆)

ကထဉ္စ “ဣမိနာ အပါဟံ ဧဝံ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ အပါဟံ တထာ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော ဣမိနာ အပါဟံ တထာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ အပါဟံ တထာ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ အပါဟံ ဧဝံ သိယ”န္တိ ဟောတိ။ (၁၇)

ကထာ “ဣမိနာ အပါဟံ အညထာ သိယ”န္တိ ဟောတိ၊ ပရပုဂ္ဂလံ ဥပနိဓာယ “ယထာ သော ခတ္တိယော ဣမိနာ အပါဟံ န တထာ ခတ္တိယော သိယ”န္တိ ဝါ၊ “ယထာ သော ဗြာဟ္မဏော ဣမိနာ အပါဟံ န တထာ ဗြာဟ္မဏော သိယ”န္တိ ဝါ။ပ။ “ယထာ သော နေဝသညီနာသညီ ဣမိနာ အပါဟံ န တထာ နေဝသညီနာသညီ သိယ”န္တိ ဝါ။ ဧဝံ “ဣမိနာ အပါဟံ အညထာ သိယ”န္တိ ဟောတိ။ (၁၈)

ဣမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ ဗာဟိရဿ ဥပါဒါယ။

ဣတိ ဣမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ အဇ္ဈတ္တိကဿ ဥပါဒါယ၊ ဣမာနိ အဋ္ဌာရသ တဏှာဝိစရိတာနိ ဗာဟိရဿ ဥပါဒါယ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ ဆတ္တိသ တဏှာဝိစရိတာနိ ဟောန္တိ။ ဣတိ ဧဝရူပါနိ အတိတာနိ ဆတ္တိသ တဏှာဝိစရိတာနိ၊ အနာဂတာနိ ဆတ္တိသ တဏှာဝိစရိတာနိ၊ ပစ္စုပ္ပန္နာနိ ဆတ္တိသ တဏှာဝိစရိတာနိ တဒေကန္တံ အဘိသညုဟိတွာ အဘိသင်္ခိပိတွာ အဋ္ဌတဏှာဝိစရိတသတံ ဟောတိ။

၉၇၇။ တတ္ထ ကတမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဝေယျာကရဏေ ဝုတ္တာနိ ဘဂဝတာ၊ စတ္တာရော သဿတဝါဒါ၊ စတ္တာရော ဧကစ္စသဿတိကာ၊ စတ္တာရော အန္တာနန္တိကာ၊ စတ္တာရော အမရာဝိက္ခေပိကာ၊ ဒွေ အဓိစ္စသမုပ္ပန္နိကာ၊ သောဠသ သညီဝါဒါ၊ အဋ္ဌ အသညီဝါဒါ၊ အဋ္ဌ နေဝသညီနာသညီဝါဒါ၊ သတ္တ ဥစ္ဆေဒဝါဒါ၊ ပဉ္စ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ။ ဣမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဗြဟ္မဇာလေ ဝေယျာကရဏေ ဝုတ္တာနိ ဘဂဝတာတိ။

ရဒ္ဒကဝတ္ထုဝိဘင်္ဂေါ နိဋ္ဌိတော။

၁၈ - မေတ္တာဒေယဝိဘင်္ဂ

၁-သဗ္ဗသင်္ခါဟိကဝါရ

၉၇၈။ ကတိ ခန္ဓာ၊ ကတိ အာယတနာနိ၊ ကတိ ဓာတုယော၊ ကတိ သစ္စာနိ၊ ကတိ ဣန္ဒြိယာနိ၊ ကတိ ဟေတု၊ ကတိ အာဟာရ၊ ကတိ ဖဿ၊ ကတိ ဝေဒနာ၊ ကတိ သညာ၊ ကတိ စေတနာ၊ ကတိ စိတ္တာနိ။

ပဉ္စက္ခန္ဓာ၊ ဒွါဒသာယတနာနိ၊ အဋ္ဌာရသ ဓာတုယော၊ စတ္တာရိ သစ္စာနိ၊ ဗာဝိသတိန္ဒြိယာနိ၊ နဝ ဟေတု၊ စတ္တာရော အာဟာရ၊ သတ္တ ဖဿ၊ သတ္တ ဝေဒနာ၊ သတ္တ သညာ၊ သတ္တ စေတနာ၊ သတ္တ စိတ္တာနိ။

၉၇၉။ တတ္ထ ကတမေ ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာ-
က္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဝုစ္စန္တိ ပဉ္စက္ခန္ဓာ။ (၁)

၉၈၀။ တတ္ထ ကတမာနိ ဒွါဒသာယတနာနိ၊ စက္ခာယတနံ ရူပါယတနံ
သောတာယတနံ သဒ္ဓါယတနံ ဃာနာယတနံ ဂန္ဓာယတနံ ဇီဝါယတနံ
ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ၊
ဣမာနိ ဝုစ္စန္တိ ဒွါဒသာယတနာနိ။ (၂)

၉၈၁။ တတ္ထ ကတမာ အဋ္ဌာရသ ဓာတုယော၊ စက္ခုဓာတု ရူပဓာတု
စက္ခုဝိညာဏဓာတု သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု
ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု ဇီဝါဓာတု ရသာဓာတု ဇီဝါ-
ဝိညာဏဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု မနောဓာတု
ဓမ္မဓာတု မနောဝိညာဏဓာတု၊ ဣမာ ဝုစ္စန္တိ အဋ္ဌာရသ ဓာတုယော။ (၃)

၉၈၂။ တတ္ထ ကတမာနိ စတ္တာရိ သစ္စာနိ၊ ဒုက္ခသစ္စံ သမုဒယသစ္စံ နိရောဓသစ္စံ
မဂ္ဂသစ္စံ၊ ဣမာနိ ဝုစ္စန္တိ စတ္တာရိ သစ္စာနိ။ (၄)

၉၈၃။ တတ္ထ ကတမာနိ ဗာဝိသတိန္ဒြိယာနိ၊ စက္ခုန္ဒြိယံ သောတိန္ဒြိယံ
ဃာနိန္ဒြိယံ ဇီဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ
သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ သောမနသိန္ဒြိယံ ဒေါမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ
သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာ-
တညဿာမိတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ၊ ဣမာနိ ဝုစ္စန္တိ ဗာဝိသ-
တိန္ဒြိယာနိ။ (၅)

၉၈၄။ တတ္ထ ကတမေ နဝ ဟေတူ၊ တယော ကုသလဟေတူ၊ တယော အကုသလဟေတူ၊ တယော အဗျာကတဟေတူ။

တတ္ထ ကတမေ တယော ကုသလဟေတူ၊ အလောဘော ကုသလဟေတူ အဒေါသော ကုသလဟေတူ အမောဟော ကုသလဟေတူ၊ ဣမေ တယော ကုသလဟေတူ။

တတ္ထ ကတမေ တယော အကုသလဟေတူ၊ လောဘော အကုသလဟေတူ ဒေါသော အကုသလဟေတူ မောဟော အကုသလဟေတူ၊ ဣမေ တယော အကုသလဟေတူ။

တတ္ထ ကတမေ တယော အဗျာကတဟေတူ၊ ကုသလာနံ ဝါ ဓမ္မာနံ ဝိပါကတော ကိရိယာဗျာကတေသု ဝါ ဓမ္မေသု အလောဘော အဒေါသော အမောဟော၊ ဣမေ တယော အဗျာကတဟေတူ။ ဣမေ ဝုစ္စန္တိ နဝ ဟေတူ။ (၆)

၉၈၅။ တတ္ထ ကတမေ စတ္တာရော အာဟာရ၊ ကဗဠိကာရာဟာရော^၁ ဖဿာဟာရော မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော၊ ဣမေ ဝုစ္စန္တိ စတ္တာရော အာဟာရ။ (၇)

၉၈၆။ တတ္ထ ကတမေ သတ္တ ဖဿ၊ စက္ခုသမ္ပဿော သောတသမ္ပဿော ဃာနသမ္ပဿော ဇိဝှိသမ္ပဿော ကာယသမ္ပဿော မနောဓာတုသမ္ပဿော မနောဝိညာဏဓာတုသမ္ပဿော၊ ဣမေ ဝုစ္စန္တိ သတ္တ ဖဿ။ (၈)

၉၈၇။ တတ္ထ ကတမာ သတ္တ ဝေဒနာ၊ စက္ခုသမ္ပဿဇာ ဝေဒနာ သောတသမ္ပဿဇာ ဝေဒနာ ဃာနသမ္ပဿဇာ ဝေဒနာ ဇိဝှိသမ္ပဿဇာ ဝေဒနာ ကာယသမ္ပဿဇာ ဝေဒနာ မနောဓာတုသမ္ပဿဇာ ဝေဒနာ မနော-ဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ၊ ဣမာ ဝုစ္စန္တိ သတ္တ ဝေဒနာ။ (၉)

၉၈၈။ တတ္ထ ကတမာ သတ္တ သညာ၊ စက္ခုသမ္ပဿဇာ သညာ သောတ-သမ္ပဿဇာ သညာ ဃာနသမ္ပဿဇာ သညာ ဇိဝှိသမ္ပဿဇာ သညာ ကာယ-သမ္ပဿဇာ သညာ မနောဓာတုသမ္ပဿဇာ သညာ မနောဝိညာဏဓာတု-သမ္ပဿဇာ သညာ၊ ဣမာ ဝုစ္စန္တိ သတ္တ သညာ။ (၁၀)

၉၈၉။ တတ္ထ ကတမာ သတ္တ စေတနာ၊ စက္ခုသမ္ပဿဇာ စေတနာ သောတ-
သမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ
ကာယသမ္ပဿဇာ စေတနာ မနောဓာတုသမ္ပဿဇာ စေတနာ မနောဝိညာဏ-
ဓာတုသမ္ပဿဇာ စေတနာ၊ ဣမာ ဝုစ္စန္တိ သတ္တ စေတနာ။ (၁၁)

၉၉၀။ တတ္ထ ကတမာနိ သတ္တ စိတ္တာနိ၊ စက္ခုဝိညာဏံ သောတဝိညာဏံ
ဃာနဝိညာဏံ ဇီဝါဝိညာဏံ ကာယဝိညာဏံ မနောဓာတု မနောဝိညာဏ-
ဓာတု၊ ဣမာနိ ဝုစ္စန္တိ သတ္တ စိတ္တာနိ။ (၁၂)

၂-ဥပတ္တနုပုတ္တိဝါရ

၁-ကာမဓာတု

၉၉၁။ ကာမဓာတုယာ ကတိ ခန္ဓာ၊ ကတိ အာယတနာနိ၊ ကတိ ဓာတုယော၊
ကတိ သစ္စာနိ၊ ကတိ ဣန္ဒြိယာနိ၊ ကတိ ဟေတု၊ ကတိ အာဟာရ၊ ကတိ ဖဿ၊
ကတိ ဝေဒနာ၊ ကတိ သညာ၊ ကတိ စေတနာ၊ ကတိ စိတ္တာနိ။

ကာမဓာတုယာ ပဉ္စက္ခန္ဓာ၊ ဒွါဒသာယတနာနိ၊ အဋ္ဌာရသ ဓာတုယော၊
တိဏိ သစ္စာနိ၊ ဗာဝိသတိန္ဒြိယာနိ၊ နဝ ဟေတု၊ စတ္တာရော အာဟာရ၊ သတ္တ
ဖဿ၊ သတ္တ ဝေဒနာ၊ သတ္တ သညာ၊ သတ္တ စေတနာ၊ သတ္တ စိတ္တာနိ။

၉၉၂။ တတ္ထ ကတမေ ကာမဓာတုယာ ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော
သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဝုစ္စန္တိ ကာမဓာတုယာ
ပဉ္စက္ခန္ဓာ။ (၁)

တတ္ထ ကတမာနိ ကာမဓာတုယာ ဒွါဒသာယတနာနိ၊ စက္ခာယတနံ
ရူပါယတနံ သောတာယတနံ သဒ္ဓါယတနံ ဃာနာယတနံ ဂန္ဓာယတနံ
ဇီဝါယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာ-
ယတနံ၊ ဣမာနိ ဝုစ္စန္တိ ကာမဓာတုယာ ဒွါဒသာယတနာနိ။ (၂)

တတ္ထ ကတမာ ကာမဓာတုယာ အဋ္ဌာရသ ဓာတုယော၊ စက္ခုဓာတု
ရူပဓာတု စက္ခုဝိညာဏဓာတု သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု
ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု ဇီဝါဓာတု ရသဓာတု ဇီဝါ-
ဝိညာဏဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု မနောဓာတု

ဓမ္မဓာတု မနောဝိညာဏဓာတု၊ ဣမာ ဝုစ္စန္တိ ကာမဓာတုယာ အဋ္ဌာရသဓာတုယော။ (၃)

တတ္ထ ကတမာနိ ကာမဓာတုယာ တီဏိ သစ္စာနိ၊ ဒုက္ခသစ္စံ သမုဒယသစ္စံ မဂ္ဂသစ္စံ၊ ဣမာနိ ဝုစ္စန္တိ ကာမဓာတုယာ တီဏိ သစ္စာနိ။ (၄)

တတ္ထ ကတမာနိ ကာမဓာတုယာ ဗာဝိသတိန္ဒြိယာနိ၊ စက္ခုန္ဒြိယံ သောတိန္ဒြိယံ။ပ။ အညာတာဝိန္ဒြိယံ၊ ဣမာနိ ဝုစ္စန္တိ ကာမဓာတုယာ ဗာဝိသတိန္ဒြိယာနိ။ (၅)

တတ္ထ ကတမေ ကာမဓာတုယာ နဝ ဟေတု၊ တယော ကုသလဟေတု၊ တယော အကုသလဟေတု၊ တယော အဗျာကတဟေတု။ပ။ ဣမေ ဝုစ္စန္တိ ကာမဓာတုယာ နဝ ဟေတု။ (၆)

တတ္ထ ကတမေ ကာမဓာတုယာ စတ္တာရော အာဟာရာ၊ ကဗဠိကာရာဟာရော ဖဿာဟာရော မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော၊ ဣမေ ဝုစ္စန္တိ ကာမဓာတုယာ စတ္တာရော အာဟာရာ။ (၇)

တတ္ထ ကတမေ ကာမဓာတုယာ သတ္တ ဖဿာ၊ စက္ခုသမ္ပဿော သောတသမ္ပဿော ဃာနသမ္ပဿော ဇီဝါသမ္ပဿော ကာယသမ္ပဿော မနောဓာတုသမ္ပဿော မနောဝိညာဏဓာတုသမ္ပဿော၊ ဣမေ ဝုစ္စန္တိ ကာမဓာတုယာ သတ္တ ဖဿာ။ (၈)

တတ္ထ ကတမာ ကာမဓာတုယာ သတ္တ ဝေဒနာ၊ စက္ခုသမ္ပဿဇာ ဝေဒနာ သောတသမ္ပဿဇာ ဝေဒနာ ဃာနသမ္ပဿဇာ ဝေဒနာ ဇီဝါသမ္ပဿဇာ ဝေဒနာ ကာယသမ္ပဿဇာ ဝေဒနာ မနောဓာတုသမ္ပဿဇာ ဝေဒနာ မနောဝိညာဏဓာတုသမ္ပဿဇာ ဝေဒနာ၊ ဣမာ ဝုစ္စန္တိ ကာမဓာတုယာ သတ္တ ဝေဒနာ။ (၉)

တတ္ထ ကတမာ ကာမဓာတုယာ သတ္တ သညာ၊ စက္ခုသမ္ပဿဇာ သညာ သောတသမ္ပဿဇာ သညာ ဃာနသမ္ပဿဇာ သညာ ဇီဝါသမ္ပဿဇာ သညာ ကာယသမ္ပဿဇာ သညာ မနောဓာတုသမ္ပဿဇာ သညာ မနောဝိညာဏဓာတုသမ္ပဿဇာ သညာ၊ ဣမာ ဝုစ္စန္တိ ကာမဓာတုယာ သတ္တ သညာ။ (၁၀)

တတ္ထ ကတမာ ကာမဓာတုယာ သတ္တ စေတနာ၊ စက္ခုသမ္ပဿဇာ စေတနာ သောတသမ္ပဿဇာ စေတနာ ဃာနသမ္ပဿဇာ စေတနာ ဇီဝါသမ္ပဿဇာ စေတနာ ကာယသမ္ပဿဇာ စေတနာ မနောဓာတုသမ္ပဿဇာ စေတနာ မနောဝိညာဏဓာတုသမ္ပဿဇာ စေတနာ၊ ဣမာ ဝုစ္စန္တိ ကာမဓာတုယာ သတ္တ စေတနာ။ (၁၁)

တတ္ထ ကတမာနိ ကာမဓာတုယာ သတ္တ စိတ္တာနိ၊ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇီဝါဝိညာဏံ ကာယဝိညာဏံ မနောဓာတု မနောဝိညာဏဓာတု၊ ဣမာနိ ဝုစ္စန္တိ ကာမဓာတုယာ သတ္တ စိတ္တာနိ။ (၁၂)

၂-ရူပဓာတု

၉၉၃။ ရူပဓာတုယာ ကတိ ခန္ဓာ၊ ကတိ အာယတနာ၊ ကတိ ဓာတုယော၊ ကတိ သစ္စာနိ၊ ကတိ ဣန္ဒြိယာနိ။ပ။ ကတိ စိတ္တာနိ။

ရူပဓာတုယာ ပဉ္စက္ခန္ဓာ၊ ဆ အာယတနာနိ၊ နဝ ဓာတုယော၊ တိဏိ သစ္စာနိ၊ စူဒ္ဓသိန္ဒြိယာနိ၊ အဋ္ဌ ဟေတု၊ တယော အာဟာရာ၊ စတ္တာရော ဖဿာ၊ စတသော ဝေဒနာ၊ စတသော သညာ၊ စတသော စေတနာ၊ စတ္တာရိ စိတ္တာနိ။

၉၉၄။ တတ္ထ ကတမေ ရူပဓာတုယာ ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဝုစ္စန္တိ ရူပဓာတုယာ ပဉ္စက္ခန္ဓာ။ (၁)

တတ္ထ ကတမာနိ ရူပဓာတုယာ ဆ အာယတနာနိ၊ စက္ခယတနံ ရူပါယတနံ သောတာယတနံ သဒ္ဓါယတနံ မနာယတနံ ဓမ္မာယတနံ၊ ဣမာနိ ဝုစ္စန္တိ ရူပဓာတုယာ ဆ အာယတနာနိ။ (၂)

တတ္ထ ကတမာ ရူပဓာတုယာ နဝ ဓာတုယော၊ စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု၊ ဣမာ ဝုစ္စန္တိ ရူပဓာတုယာ နဝ ဓာတုယော။ (၃)

တတ္ထ ကတမာနိ ရူပဓာတုယာ တိဏိ သစ္စာနိ၊ ဒုက္ခသစ္စံ သမုဒယသစ္စံ မဂ္ဂသစ္စံ၊ ဣမာနိ ဝုစ္စန္တိ ရူပဓာတုယာ တိဏိ သစ္စာနိ။ (၄)

တတ္ထ ကတမာနိ ရူပဓာတုယာ စုဒ္ဒသိန္ဒြိယာနိ၊ စက္ခုန္ဒြိယံ သောတိန္ဒြိယံ
မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ
သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာတညဿာမိတိန္ဒြိယံ အညိန္ဒြိယံ
အညာတာဝိန္ဒြိယံ၊ ဣမာနိ ဝုစ္စန္တိ ရူပဓာတုယာ စုဒ္ဒသိန္ဒြိယာနိ။ (၅)

တတ္ထ ကတမေ ရူပဓာတုယာ အဋ္ဌ ဟေတု၊ တယော ကုသလဟေတု၊ ဒွေ
အကုသလဟေတု၊ တယော အဗျာကတဟေတု။

တတ္ထ ကတမေ တယော ကုသလဟေတု၊ အလောဘော ကုသလဟေတု
အဒေါသော ကုသလဟေတု အမောဟော ကုသလဟေတု၊ ဣမေ တယော
ကုသလဟေတု။

တတ္ထ ကတမေ ဒွေ အကုသလဟေတု၊ လောဘော အကုသလဟေတု
မောဟော အကုသလဟေတု၊ ဣမေ ဒွေ အကုသလဟေတု။

တတ္ထ ကတမေ တယော အဗျာကတဟေတု၊ ကုသလာနံ ဝါ ဓမ္မာနံ
ဝိပါကတော ကိရိယာဗျာကတေသု ဝါ ဓမ္မေသု အလောဘော အဒေါသော
အမောဟော၊ ဣမေ တယော အဗျာကတဟေတု။ ဣမေ ဝုစ္စန္တိ ရူပဓာတုယာ
အဋ္ဌ ဟေတု။ (၆)

တတ္ထ ကတမေ ရူပဓာတုယာ တယော အာဟာရာ၊ ဖဿာဟာရော
မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော၊ ဣမေ ဝုစ္စန္တိ ရူပဓာတုယာ
တယော အာဟာရာ။ (၇)

တတ္ထ ကတမေ ရူပဓာတုယာ စတ္တာရော ဖဿာ၊ စက္ခုသမ္ပသော
သောတသမ္ပသော မနောဓာတုသမ္ပသော မနောဝိညာဏဓာတုသမ္ပသော၊
ဣမေ ဝုစ္စန္တိ ရူပဓာတုယာ စတ္တာရော ဖဿာ။ (၈)

တတ္ထ ကတမာ ရူပဓာတုယာ စတသော ဝေဒနာ။ပ။ စတသော
သညာ။ပ။ စတသော စေတနာ။ပ။ စတ္တာရိ စိတ္တာနိ၊ စက္ခုဝိညာဏံ သောတ-
ဝိညာဏံ မနောဓာတု မနောဝိညာဏဓာတု၊ ဣမာနိ ဝုစ္စန္တိ ရူပဓာတုယာ
စတ္တာရိ စိတ္တာနိ။ (၁၂)

၃-အရူပဓာတု

၉၉၅။ အရူပဓာတုယာ ကတိ ခန္ဓာ။ပ။ ကတိ စိတ္တာနိ။

အရူပဓာတုယာ စတ္တာရော ခန္ဓာ၊ ဒွေ အာယတနာနိ၊ ဒွေ ဓာတုယော၊ တီဏိ သစ္စာနိ၊ ဧကာဒသိန္ဒြိယာနိ၊ အဋ္ဌ ဟေတု၊ တယော အာဟာရာ၊ ဧကော ဖဿော၊ ဧကာ ဝေဒနာ၊ ဧကာ သညာ၊ ဧကာ စေတနာ၊ ဧကံ စိတ္တံ။

၉၉၆။ တတ္ထ ကတမေ အရူပဓာတုယာ စတ္တာရော ခန္ဓာ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဝုစ္စန္တိ အရူပဓာတုယာ စတ္တာရော ခန္ဓာ။ (၁)

တတ္ထ ကတမာနိ အရူပဓာတုယာ ဒွေ အာယတနာနိ၊ မနာယတနံ ဓမ္မာယတနံ၊ ဣမာနိ ဝုစ္စန္တိ အရူပဓာတုယာ ဒွေ အာယတနာနိ။ (၂)

တတ္ထ ကတမာ အရူပဓာတုယာ ဒွေ ဓာတုယော၊ မနောဝိညာဏဓာတု ဓမ္မဓာတု၊ ဣမာ ဝုစ္စန္တိ အရူပဓာတုယာ ဒွေ ဓာတုယော။ (၃)

တတ္ထ ကတမာနိ အရူပဓာတုယာ တီဏိ သစ္စာနိ၊ ဒုက္ခသစ္စံ သမုဒယသစ္စံ မဂ္ဂသစ္စံ၊ ဣမာနိ ဝုစ္စန္တိ အရူပဓာတုယာ တီဏိ သစ္စာနိ။ (၄)

တတ္ထ ကတမာနိ အရူပဓာတုယာ ဧကာဒသိန္ဒြိယာနိ၊ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ၊ ဣမာနိ ဝုစ္စန္တိ အရူပဓာတုယာ ဧကာဒသိန္ဒြိယာနိ။ (၅)

တတ္ထ ကတမေ အရူပဓာတုယာ အဋ္ဌ ဟေတု၊ တယော ကုသလဟေတု၊ ဒွေ အကုသလဟေတု၊ တယော အဗျာကတဟေတု။ပ။ ဣမေ ဝုစ္စန္တိ အရူပဓာတုယာ အဋ္ဌ ဟေတု။ (၆)

တတ္ထ ကတမေ အရူပဓာတုယာ တယော အာဟာရာ၊ ဖဿာဟာရော မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော၊ ဣမေ ဝုစ္စန္တိ အရူပဓာတုယာ တယော အာဟာရာ။ (၇)

တတ္ထ ကတမော အရူပဓာတုယာ ဧကော ဖဿော၊ မနောဝိညာဏဓာတုသမ္ပဿော၊ အယံ ဝုစ္စတိ အရူပဓာတုယာ ဧကော ဖဿော။ (၈)

တတ္ထ ကတမာ အရူပဓာတုယာ ဧကာ ဝေဒနာ။ပ။ ဧကာ သညာ။ပ။
ဧကာ စေတနာ။ပ။ ဧကံ စိတ္တံ၊ မနောဝိညာဏဓာတု၊ ဣဒံ ဂုစ္စတိ အရူပ-
ဓာတုယာ ဧကံ စိတ္တံ။ (၁၂)

၄-အပရိယာပနွေ

၉၉၇။ အပရိယာပနွေ ကတိ ခန္ဓာ။ပ။ ကတိ စိတ္တာနိ။

အပရိယာပနွေ စတ္တာရော ခန္ဓာ၊ ဒွေ အာယတနာနိ၊ ဒွေ ဓာတုယော၊ ဒွေ
သစ္စာနိ၊ ဒွါဒသိန္ဒြိယာနိ၊ ဆ ဟေတူ၊ တယော အာဟာရာ၊ ဧကော ဖဿော၊
ဧကာ ဝေဒနာ၊ ဧကာ သညာ၊ ဧကာ စေတနာ၊ ဧကံ စိတ္တံ။

၉၉၈။ တတ္ထ ကတမေ အပရိယာပနွေ စတ္တာရော ခန္ဓာ၊ ဝေဒနာက္ခန္ဓော
သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဂုစ္စန္တိ အပရိယာပနွေ
စတ္တာရော ခန္ဓာ။ (၁)

တတ္ထ ကတမာနိ အပရိယာပနွေ ဒွေ အာယတနာနိ၊ မနာယတနံ ဓမ္မာ-
ယတနံ၊ ဣမာနိ ဂုစ္စန္တိ အပရိယာပနွေ ဒွေ အာယတနာနိ။ (၂)

တတ္ထ ကတမာ အပရိယာပနွေ ဒွေ ဓာတုယော၊ မနောဝိညာဏဓာတု
ဓမ္မဓာတု၊ ဣမာ ဂုစ္စန္တိ အပရိယာပနွေ ဒွေ ဓာတုယော။ (၃)

တတ္ထ ကတမာနိ အပရိယာပနွေ ဒွေ သစ္စာနိ၊ မဂ္ဂသစ္စံ နိရောဓသစ္စံ၊ ဣမာနိ
ဂုစ္စန္တိ အပရိယာပနွေ ဒွေ သစ္စာနိ။ (၄)

တတ္ထ ကတမာနိ အပရိယာပနွေ ဒွါဒသိန္ဒြိယာနိ၊ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ
သောမနသိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ
ပညိန္ဒြိယံ အနညာတညဿာမိတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ၊ ဣမာနိ
ဂုစ္စန္တိ အပရိယာပနွေ ဒွါဒသိန္ဒြိယာနိ။ (၅)

တတ္ထ ကတမေ အပရိယာပနွေ ဆ ဟေတူ၊ တယော ကုသလဟေတူ
တယော အဗျာကတဟေတူ။

တတ္ထ ကတမေ တယော ကုသလဟေတူ၊ အလောဘော ကုသလဟေတု
အဒေါသော ကုသလဟေတု အမောဟော ကုသလဟေတု၊ ဣမေ တယော
ကုသလဟေတူ။

တတ္ထ ကတမေ တယော အဗျာကတဟေတူ၊ ကုသလာနံ ဓမ္မာနံ ဝိပါကတော အလောဘော အဒေါသော အမောဟော၊ ဣမေ တယော အဗျာကတဟေတူ။ ဣမေ ဝုစ္စန္တိ အပရိယာပနွေ ဆ ဟေတူ။ (၆)

တတ္ထ ကတမေ အပရိယာပနွေ တယော အာဟာရာ၊ ဖဿာဟာရော မနောသဉ္စေတနာဟာရော ဝိညာဏာဟာရော၊ ဣမေ ဝုစ္စန္တိ အပရိယာပနွေ တယော အာဟာရာ။ (၇)

တတ္ထ ကတမော အပရိယာပနွေ ဧကော ဖဿော၊ မနောဝိညာဏဓာတု-သမ္ပဿော၊ အယံ ဝုစ္စတိ အပရိယာပနွေ ဧကော ဖဿော။ (၈)

တတ္ထ ကတမာ အပရိယာပနွေ ဧကာ ဝေဒနာ။ပ။ ဧကာ သညာ။ပ။ ဧကာ စေတနာ။ပ။ ဧကံ စိတ္တံ၊ မနောဝိညာဏဓာတု၊ ဣဒံ ဝုစ္စတိ အပရိယာပနွေ ဧကံ စိတ္တံ။ (၁၂)

၃-ပရိယာပနွာပရိယာပနွဝါရ

၁-ကာမဓာတု

ဉ္စုဉ္စု။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ကာမဓာတုပရိယာပနွာ၊ ကတိ န ကာမဓာတု-ပရိယာပနွာ။ပ။ သတ္တန္ဒ စိတ္တာနံ ကတိ ကာမဓာတုပရိယာပနွာ၊ ကတိ န ကာမဓာတုပရိယာပနွာ။

၁၀၀၀။ ရူပက္ခန္ဓော ကာမဓာတုပရိယာပနွာ။ စတ္တာရော ခန္ဓာ သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

ဒသာယတနာ ကာမဓာတုပရိယာပနွာ။ ဒွေ အာယတနာ သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

သောဠသ ဓာတုယော ကာမဓာတုပရိယာပနွာ။ ဒွေ ဓာတုယော သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

သမုဒယသစ္စံ ကာမဓာတုပရိယာပနွာ။ ဒွေ သစ္စာ န ကာမဓာတုပရိယာပနွာ။ ဒုက္ခသစ္စံ သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

ဒသိန္ဒြိယာ ကာမဓာတုပရိယာပနွာ။ တိဏိန္ဒြိယာ န ကာမဓာတုပရိယာပနွာ။ နဝိန္ဒြိယာ သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

တယော အကုသလဟေတူ ကာမဓာတုပရိယာပနွာ။ ဆ ဟေတူ သိယာ ကာမဓာတုပရိယာပနွာ၊ သိယာ န ကာမဓာတုပရိယာပနွာ။

ကဗဠိကာရော အာဟာရော ကာမဓာတုပရိယာပနော။ တယော အာဟာရာ သိယာ ကာမဓာတုပရိယာပနော၊ သိယာ န ကာမဓာတုပရိယာပနော။

ဆ ဖဿာ ကာမဓာတုပရိယာပနော။ မနောဝိညာဏဓာတုသမ္ပယော သိယာ ကာမဓာတု ပရိယာပနော၊ သိယာ န ကာမဓာတုပရိယာပနော။

ဆ ဝေဒနာ။ပ။ ဆ သညာ။ ဆ စေတနာ။ ဆ စိတ္တာ ကာမဓာတုပရိယာ-
ပနော။ မနောဝိညာဏဓာတု သိယာ ကာမဓာတုပရိယာပနော၊ သိယာ န
ကာမဓာတုပရိယာပနော။

၂-ရူပဓာတု

၁၀၀၁။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ရူပဓာတုပရိယာပနော၊ ကတိ န ရူပဓာတု-
ပရိယာပနော။ပ။ သတ္တန္တံ စိတ္တာနံ ကတိ ရူပဓာတုပရိယာပနော၊ ကတိ န ရူပဓာတု-
ပရိယာပနော။

၁၀၀၂။ ရူပက္ခန္ဓော န ရူပဓာတုပရိယာပနော၊ စတ္တာရော ခန္ဓာ သိယာ
ရူပဓာတုပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

ဒဿယတနာ န ရူပဓာတုပရိယာပနော။ ဒွေ အာယတနာ သိယာ ရူပဓာတု-
ပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

သောဠသ ဓာတုယော န ရူပဓာတုပရိယာပနော။ ဒွေ ဓာတုယော သိယာ
ရူပဓာတုပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

တိဏိ သစ္စာနိ န ရူပဓာတုပရိယာပနော။ ဒုက္ခသစ္စံ သိယာ ရူပဓာတုပရိယာပနံ၊
သိယာ န ရူပဓာတုပရိယာပနံ။

တေရသိန္ဒြိယာ န ရူပဓာတုပရိယာပနော။ နဝိန္ဒြိယာ သိယာ ရူပဓာတု-
ပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

တယော အကုသလဟေတူ န ရူပဓာတုပရိယာပနော။ ဆ ဟေတူ သိယာ
ရူပဓာတုပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

ကဗဠိကာရော အာဟာရော န ရူပဓာတုပရိယာပနော။ တယော အာဟာရာ
သိယာ ရူပဓာတုပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

ဆ ဖဿာ န ရူပဓာတုပရိယာပနော။ မနောဝိညာဏဓာတုသမ္ပယော သိယာ
ရူပဓာတုပရိယာပနော၊ သိယာ န ရူပဓာတုပရိယာပနော။

ဆ ဝေဒနာ။ပ။ ဆ သညာ။ ဆ စေတနာ။ ဆ စိတ္တာ န ရူပဓာတုပရိယာ-
ပနာ။ မနောဝိညာဏဓာတု သိယာ ရူပဓာတုပရိယာပနာ၊ သိယာ န
ရူပဓာတုပရိယာပနာ။

၃-အရူပဓာတု

၁၀၀၃။ ပဉ္စနံ ခန္ဓာနံ ကတိ အရူပဓာတုပရိယာပနာ၊ ကတိ န ရူပဓာတု-
ပရိယာပနာ။ပ။ သတ္တနံ စိတ္တာနံ ကတိ အရူပဓာတုပရိယာပနာ၊ ကတိ န
အရူပဓာတုပရိယာပနာ။

၁၀၀၄။ ရူပက္ခန္ဓော န အရူပဓာတုပရိယာပနော။ စတ္တာရော ခန္ဓာ သိယာ
အရူပဓာတုပရိယာပနာ၊ သိယာ န အရူပဓာတုပရိယာပနာ။

ဒသာယတနာ န အရူပဓာတုပရိယာပနာ။ ဒွေ အာယတနာ သိယာ
အရူပဓာတုပရိယာပနာ၊ သိယာ န အရူပဓာတုပရိယာပနာ။

သောဠသဓာတုယော န အရူပဓာတုပရိယာပနာ။ ဒွေ ဓာတုယော သိယာ
အရူပဓာတုပရိယာပနာ၊ သိယာ န အရူပဓာတုပရိယာပနာ။

တိဏိ သစ္စာနိ န အရူပဓာတုပရိယာပနာနိ။

ဒုက္ခသစ္စံ သိယာ အရူပဓာတုပရိယာပနံ၊ သိယာ န အရူပဓာတုပရိယာပနံ။

စုဒ္ဓသိန္ဒြိယာ န အရူပဓာတုပရိယာပနာ။ အဋ္ဌိန္ဒြိယာ သိယာ အရူပဓာတု-
ပရိယာပနာ၊ သိယာ န အရူပဓာတုပရိယာပနာ။

တယော အကုသလဟေတု န အရူပဓာတုပရိယာပနာ။ ဆ ဟေတု သိယာ
အရူပဓာတုပရိယာပနာ။ သိယာ န အရူပဓာတုပရိယာပနာ။

ကဗဠိကာရော အာဟာရော န အရူပဓာတုပရိယာပနော။ တယော
အာဟာရာ သိယာ အရူပဓာတုပရိယာပနာ၊ သိယာ န အရူပဓာတုပရိယာ-
ပနာ။

ဆ ဖဿာ န အရူပဓာတုပရိယာပနာ။ မနောဝိညာဏဓာတုသမ္ပယော
သိယာ အရူပဓာတုပရိယာပနော၊ သိယာ န အရူပဓာတုပရိယာပနော။

ဆ ဝေဒနာ။ပ။ ဆ သညာ။ ဆ စေတနာ။ ဆ စိတ္တာ န အရူပဓာတု-
ပရိယာပနာ။ မနောဝိညာဏဓာတု သိယာ အရူပဓာတုပရိယာပနာ၊ သိယာ န
အရူပဓာတုပရိယာပနာ။

၄-ပရိယာပန္နာပရိယာပန္န

၁၀၀၅။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ပရိယာပန္နာ၊ ကတိ အပရိယာပန္နာ။ပ။ သတ္တန္ဒ စိတ္တာနံ ကတိ ပရိယာပန္နာ၊ ကတိ အပရိယာပန္နာ။

၁၀၀၆။ ရူပက္ခန္ဓော ပရိယာပန္နော။ စတ္တာရော ခန္ဓာ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

ဒသာယတနာ ပရိယာပန္နာ။ ဒွေ အာယတနာ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

သောဠသ ဓာတုယော ပရိယာပန္နာ။ ဒွေ ဓာတုယော သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

ဒွေ သစ္စာ ပရိယာပန္နာ။ ဒွေ သစ္စာ အပရိယာပန္နာ။

ဒသိန္ဒြိယာ ပရိယာပန္နာ။ တိဏိန္ဒြိယာ အပရိယာပန္နာ။ နဝိန္ဒြိယာ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

တယော အကုသလဟေတူ ပရိယာပန္နာ။ ဆ ဟေတူ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

ကဗဠိကာရော အာဟာရော ပရိယာပန္နော။ တယော အာဟာရာ သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

ဆ ဖဿာ ပရိယာပန္နာ။ မနောဝိညာဏဓာတုသမ္ပယော သိယာ ပရိယာပန္နော၊ သိယာ အပရိယာပန္နော။

ဆ ဝေဒနာ။ပ။ ဆ သညာ။ ဆ စေတနာ။ ဆ စိတ္တာ ပရိယာပန္နာ။ မနော-ဝိညာဏဓာတု သိယာ ပရိယာပန္နာ၊ သိယာ အပရိယာပန္နာ။

၄-ဓမ္မဒဿနဝါရ

၁-ကာမဓာတု

၁၀၀၇။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကတိ ခန္ဓာ ပါတုဘဝန္တိ။ပ။ ကတိ စိတ္တာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ သဗ္ဗေသံ ပဉ္စက္ခန္ဓာ ပါတုဘဝန္တိ။ ကဿစိ ဧကာဒသာယတနာနိ ပါတုဘဝန္တိ၊ ကဿစိ ဒသာယတနာနိ ပါတုဘဝန္တိ။

ကဿစိ အပရာနိ ဒဿယတနာနိ ပါတုဘဝန္တိ၊ ကဿစိ နဝါယတနာနိ ပါတုဘဝန္တိ၊ ကဿစိ သတ္တယတနာနိ ပါတုဘဝန္တိ၊ ကဿစိ ဧကာဒသ ဓာတုယော ပါတုဘဝန္တိ၊ ကဿစိ ဒသ ဓာတုယော ပါတုဘဝန္တိ၊ ကဿစိ အပရာ ဒသ ဓာတုယော ပါတုဘဝန္တိ၊ ကဿစိ နဝ ဓာတုယော ပါတုဘဝန္တိ၊ ကဿစိ သတ္တ ဓာတုယော ပါတုဘဝန္တိ။ သဗ္ဗေသံ ဧကံ သစ္စံ ပါတုဘဝတိ။ ကဿစိ စုဒ္ဒသိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ အပရာနိ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ ဒွါဒသိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ နဝိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ အပရာနိ နဝိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ အပရာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ သတ္တိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ ပဉ္စိန္ဒြိယာနိ ပါတုဘဝန္တိ၊ ကဿစိ စတ္တာရိန္ဒြိယာနိ ပါတုဘဝန္တိ။ ကဿစိ တယော ဟေတု ပါတုဘဝန္တိ၊ ကဿစိ ဒွေ ဟေတု ပါတုဘဝန္တိ၊ ကဿစိ အဟေတုကာ ပါတုဘဝန္တိ။ သဗ္ဗေသံ စတ္တာရော အာဟာရာ ပါတုဘဝန္တိ။ သဗ္ဗေသံ ဧကော ဖဿော ပါတုဘဝတိ။ သဗ္ဗေသံ ဧကာ ဝေဒနာ။ ဧကာ သညာ။ ဧကာ စေတနာ။ ဧကံ စိတ္တံ ပါတုဘဝတိ။

၁၀၀၈။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ သဗ္ဗေသံ ကတမေ ပဉ္စက္ခန္ဓာ ပါတုဘဝန္တိ။ ရူပက္ခန္ဓော။ပ။ ဝိညာဏက္ခန္ဓော။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ သဗ္ဗေသံ ဣမေ ပဉ္စက္ခန္ဓာ ပါတုဘဝန္တိ။ (၁)

၁၀၀၉။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဧကာဒဿယတနာနိ ပါတုဘဝန္တိ။ ကာမာဝစရာနံ ဒေဝါနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒဿယတနာနိ ပါတုဘဝန္တိ စက္ခယတနံ ရူပါယတနံ သောတာယတနံ ဃာနာယတနံ ဂန္ဓာယတနံ ဇိဝှါယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ ဧကာဒဿယတနာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဒဿယတနာနိ ပါတုဘဝန္တိ။ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စန္ဓာနံ ဥပပတ္တိက္ခဏေ ဒဿယတနာနိ

ပါတုဘဝန္တိ ရူပါယတနံ သောတာယတနံ ဃာနာယတနံ ဂန္ဓာယတနံ
ဇီဝါယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာ-
ယတနံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ ဒဿာယတနာနိ
ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ အပရာနိ ဒဿာယတနာနိ ပါတု-
ဘဝန္တိ။ သြပပါတိကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိ-
ကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စဗဓိရာနံ ဥပပတ္တိက္ခဏေ ဒဿာ-
ယတနာနိ ပါတုဘဝန္တိ စက္ခာယတနံ ရူပါယတနံ ဃာနာယတနံ ဂန္ဓာယတနံ
ဇီဝါယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ
ဓမ္မာယတနံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ ဒဿာယတနာနိ
ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ နဝါယတနာနိ ပါတုဘဝန္တိ။
သြပပါတိကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိကာနံ
တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စဗဓိရာနံ ဥပပတ္တိက္ခဏေ နဝါယတနာနိ
ပါတုဘဝန္တိ ရူပါယတနံ ဃာနာယတနံ ဂန္ဓာယတနံ ဇီဝါယတနံ ရသာယတနံ
ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ။ ကာမဓာတုယာ
ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ နဝါယတနာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ သတ္တာယတနာနိ ပါတုဘဝန္တိ။
ဂဗ္ဘသေယျကာနံ သတ္တာနံ ဥပပတ္တိက္ခဏေ သတ္တာယတနာနိ ပါတုဘဝန္တိ
ရူပါယတနံ ဂန္ဓာယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ
မနာယတနံ ဓမ္မာယတနံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ
သတ္တာယတနာနိ ပါတုဘဝန္တိ။ (၂)

၁၀၁၀။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဧကာဒသ ဓာတုယော
ပါတုဘဝန္တိ။ ကာမာဝစရာနံ ဒေဝိနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ သြပပါတိ-
ကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိကာနံ တိရစ္ဆာနဂတာနံ၊
နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒသ ဓာတုယော ပါတု-
ဘဝန္တိ စက္ခုဓာတု ရူပဓာတု သောတဓာတု ဃာနဓာတု ဂန္ဓဓာတု ဇီဝိဓာတု
ရသဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။
ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာ ဧကာဒသ ဓာတုယော
ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဒသ ဓာတုယော ပါတုဘဝန္တိ။
 သြပပါတိကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စန္ဒာနံ ဥပပတ္တိက္ခဏေ ဒသ ဓာတုယော
 ပါတုဘဝန္တိ ရူပဓာတု သောတဓာတု ဃာနဓာတု ဂန္ဓဓာတု ဇီဝါဓာတု
 ရသဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။ ကာမ-
 ဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာ ဒသ ဓာတုယော ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ အပရာ ဒသ ဓာတုယော
 ပါတုဘဝန္တိ။ သြပပါတိကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိ-
 ကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စဗမိရာနံ ဥပပတ္တိက္ခဏေ ဒသ
 ဓာတုယော ပါတုဘဝန္တိ စက္ခုဓာတု ရူပဓာတု ဃာနဓာတု ဂန္ဓဓာတု ဇီဝါဓာတု
 ရသဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။
 ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာ ဒသ ဓာတုယော ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ နဝ ဓာတုယော ပါတုဘဝန္တိ။
 သြပပါတိကာနံ ပေတာနံ၊ သြပပါတိကာနံ အသုရာနံ၊ သြပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စန္ဒဗမိရာနံ ဥပပတ္တိက္ခဏေ နဝ ဓာတုယော
 ပါတုဘဝန္တိ ရူပဓာတု ဃာနဓာတု ဂန္ဓဓာတု ဇီဝါဓာတု ရသဓာတု
 ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။ ကာမဓာတုယာ
 ဥပပတ္တိက္ခဏေ ဧတေသံ ဣမာ နဝ ဓာတုယော ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ သတ္တ ဓာတုယော ပါတုဘဝန္တိ။
 ဂဗ္ဘသေယျကာနံ သတ္တာနံ ဥပပတ္တိက္ခဏေ သတ္တ ဓာတုယော ပါတုဘဝန္တိ
 ရူပဓာတု ဂန္ဓဓာတု ရသဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု မနောဝိညာဏ-
 ဓာတု ဓမ္မဓာတု။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာ သတ္တ
 ဓာတုယော ပါတုဘဝန္တိ။ (၃)

၁၀၁၁။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ သဗ္ဗေသံ ကတမံ ဧကံ သစ္စံ
 ပါတုဘဝတိ ဒုက္ခသစ္စံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ သဗ္ဗေသံ ဣဒံ ဧကံ
 သစ္စံ ပါတုဘဝတိ။ (၄)

၁၀၁၂။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ စုဒ္ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။
 ကာမာဝစရာနံ ဒေဝါနံ၊ သဟေတုကာနံ ဉာဏသမ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ
 စုဒ္ဒသိန္ဒြိယာနိ ပါတုဘဝန္တိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇီဝိန္ဒြိယံ

ကာယံန္ဓြိယံ မနိန္ဓြိယံ ဣတ္ထိန္ဓြိယံ ဝါ ပုရိသိန္ဓြိယံ ဝါ ဇီဝိတိန္ဓြိယံ သောမနသိန္ဓြိယံ
ဝါ ဥပေက္ခိန္ဓြိယံ ဝါ သဒ္ဓိန္ဓြိယံ ဝီရိယိန္ဓြိယံ သတိန္ဓြိယံ သမာဓိန္ဓြိယံ ပညိန္ဓြိယံ။
ကာမဓာတုယာ ဥပပတ္တိက္ခုဏေ ဧတေသံ ဣမာနိ စုဒ္ဓသိန္ဓြိယာနိ ပါတုဘဝန္တိ။

ကမ္မဓာတုယာ ဥပပတ္တိက္ခဏေ ကဿ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ။ ကမ္မာဝစရာနံ ဒေဝါနံ၊ သဟေတုကာနံ ဉာဏဝိပ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ဝါ ပုရိသိန္ဒြိယံ ဝါ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ။ ကမ္မဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ အပရာနိ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ။ ပဌမကပ္ပိကာနံ မနုဿာနံ၊ သဟေတုကာနံ ဉာဏသမ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ တေရသိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဒွါဒသိန္ဒြိယာနိ ပါတုဘဝန္တိ။ ပဌမကပ္ပိကာနံ မနုဿာနံ၊ သဟေတုကာနံ ဉာဏဝိပ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ ဒွါဒသိန္ဒြိယာနိ ပါတုဘဝန္တိ စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝှိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ ဒွါဒသိန္ဒြိယာနိ ပါတုဘဝန္တိ။

ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ ကဿ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။ ဂစ္ဆေယျကနံ သတ္တာနံ၊ သဟေတုကနံ ဉာဏသမ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ဝါ ပုရိသိန္ဒြိယံ ဝါ ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ သဒ္ဓိန္ဒြိယံ ဝိရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ။ ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။

ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ ကဿ နဝိန္ဒိယာနိ ပါတုဘဝန္တိ။ ဂစ္ဆေယျကနံ သတ္တာနံ၊ သဟေတုကနံ ဉာဏဝိပ္ပယုတ္တာနံ ဥပပတ္တိက္ခဏေ

နဝိန္ဒိယာနိ ပါတုဘဝန္တိ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ဝါ ပုရိသိန္ဒြိယံ ဝါ
ဇီဝိတိန္ဒြိယံ သောမနသိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ
သတိန္ဒြိယံ သမာဓိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ
နဝိန္ဒိယာနိ ပါတုဘဝန္တိ။

ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ ကဿ အပရာနိ နဝိန္ဒိယာနိ ပါတုဘဝန္တိ။
 ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ နဝိန္ဒိယာနိ
 ပါတုဘဝန္တိ စက္ခုန္တိယံ သောတိန္တိယံ ဃာနိန္တိယံ ဇိဝိန္တိယံ ကာယိန္တိယံ မနိန္တိယံ
 ဣတ္ထိန္တိယံ ဝါ ပုရိသိန္တိယံ ဝါ ဇီဝိတိန္တိယံ ဥပေက္ခိန္တိယံ။ ကမ္မဇာတုယာ
 ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ နဝိန္ဒိယာနိ ပါတုဘဝန္တိ။

ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ ကဿ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။
 ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စန္ဒာနံ ဥပပတ္တိက္ခဏေ အဋ္ဌိန္ဒြိယာနိ
 ပါတုဘဝန္တိ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ
 ဝါ ပုရိသိန္ဒြိယံ ဝါ ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ။ ကမ္မဇာတုယာ ဥပပတ္တိက္ခဏေ
 ဧတေသံ ဣမာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ အပရာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။
 ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇေဗ္ဗဓိရာနံ ဥပပတ္တိက္ခဏေ အဋ္ဌိန္ဒြိယာနိ
 ပါတုဘဝန္တိ စက္ခုန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ
 ဝါ ပုရိသိန္ဒြိယံ ဝါ ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ
 ဧတေသံ ဣမာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ သတ္တိန္ဒြိယာနိ ပါတုဘဝန္တိ။
 ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ
 တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ဇစ္စန္ဓဗဓိရာနံ ဥပပတ္တိက္ခဏေ သတ္တိန္ဒြိယာနိ
 ပါတုဘဝန္တိ ဃာနိန္ဒြိယံ ခိုဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ဝါ ပုရိသိန္ဒြိယံ
 ဝါ ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ဧတေသံ ဣမာနိ
 သတ္တိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ပဉ္စိန္ဒြိယာနိ ပါတုဘဝန္တိ။ ဂစ္ဆေယျကနံ သတ္တာနံ၊ အဟေတုကနံ ဌပေတွာ နပုံသကနံ ဥပပတ္တိက္ခဏေ

ပဉ္စိန္ဒြိယာနိ ပါတုဘဝန္တိ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ ဝါ ပုရိသိန္ဒြိယံ ဝါ
ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ဧတေသံ ဣမာနိ
ပဉ္စိန္ဒြိယာနိ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ကဿ စတ္တာရိန္ဒြိယာနိ ပါတုဘဝန္တိ။
ဂဗ္ဘသေယျကာနံ သတ္တာနံ၊ အဟေတုကာနံ၊ နပုံသကာနံ ဥပပတ္တိက္ခန္ဓေ
စတ္တာရိန္ဒြိယာနိ ပါတုဘဝန္တိ ကာယိန္ဒြိယံ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ။
ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ဧတေသံ ဣမာနိ စတ္တာရိန္ဒြိယာနိ ပါတု-
ဘဝန္တိ။ (၅)

၁၀၁၃။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ကဿ တယော ဟေတူ ပါတု-
ဘဝန္တိ။ ကာမာဝစရာနံ ဒေဝါနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ ဂဗ္ဘသေယျကာနံ
သတ္တာနံ၊ သဟေတုကာနံ ဉာဏသမ္ပယုတ္တာနံ ဥပပတ္တိက္ခန္ဓေ တယော ဟေတူ
ပါတုဘဝန္တိ အလောဘော ဝိပါကဟေတု အဒေါသော ဝိပါကဟေတု
အမောဟော ဝိပါကဟေတု။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ဧတေသံ ဣမေ
တယော ဟေတူ ပါတုဘဝန္တိ။

ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ ကဿ ဒွေ ဟေတူ ပါတုဘဝန္တိ။ ကာမာ-
ဝစရာနံ ဒေဝါနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ ဂဗ္ဘသေယျကာနံ သတ္တာနံ၊
သဟေတုကာနံ ဉာဏဝိပွယုတ္တာနံ ဥပပတ္တိက္ခန္ဓေ ဒွေ ဟေတူ ပါတုဘဝန္တိ
အလောဘော ဝိပါကဟေတု အဒေါသော ဝိပါကဟေတု။ ကာမဓာတုယာ
ဥပပတ္တိက္ခန္ဓေ ဧတေသံ ဣမေ ဒွေ ဟေတူ ပါတုဘဝန္တိ။ အဝသေသာနံ
သတ္တာနံ^၁ အဟေတုကာ ပါတုဘဝန္တိ။ (၆)

၁၀၁၄။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ သဗ္ဗေသံ ကတမေ စတ္တာရော
အာဟာရော ပါတုဘဝန္တိ။ ကဗဠိကာရော အာဟာရော ဖဿာဟာရော
မနောသဗ္ဗေတနာဟာရော ဝိညာဏာဟာရော။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ
သဗ္ဗေသံ ဣမေ စတ္တာရော အာဟာရော ပါတုဘဝန္တိ။ (၇)

ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ သဗ္ဗေသံ ကတမော ဧကော ဖဿော
ပါတုဘဝတိ။ မနောဝိညာဏဓာတုသမ္ပယော။ ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ
သဗ္ဗေသံ အယံ ဧကော ဖဿော ပါတုဘဝတိ။ (၈)

ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ သဗ္ဗေသံ ကတမာ ဧကာ ဝေဒနာ။
ဧကာ သညာ။ ဧကာ စေတနာ။ ဧကံ စိတ္တံ ပါတုဘဝန္တိ။ မနောဝိညာဏဓာတု။
ကာမဓာတုယာ ဥပပတ္တိက္ခန္ဓေ သဗ္ဗေသံ ဣဒံ ဧကံ စိတ္တံ ပါတုဘဝန္တိ။ (၁၂)

၂-ရူပဓာတု

၁၀၁၅။ ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတိ ခန္ဓာ ပါတုဘဝန္တိ။ပ။ ကတိ
စိတ္တာနိ ပါတုဘဝန္တိ။

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ဌပေတွာ အသညသတ္တာနံ ဒေဝါနံ ပဉ္စက္ခန္ဓာ
ပါတုဘဝန္တိ။ ပဉ္စာယတနာနိ ပါတုဘဝန္တိ။ ပဉ္စ ဓာတုယော ပါတုဘဝန္တိ။ ဧကံ
သစ္စံ ပါတုဘဝန္တိ။ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။ တယော ဟေတု ပါတုဘဝန္တိ။
တယော အာဟာရာ ပါတုဘဝန္တိ။ ဧကော ဖဿော ပါတုဘဝန္တိ။ ဧကာ
ဝေဒနာ။ ဧကာ သညာ။ ဧကာ စေတနာ။ ဧကံ စိတ္တံ ပါတုဘဝန္တိ။

၁၀၁၆။ ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမေ ပဉ္စက္ခန္ဓာ ပါတုဘဝန္တိ။
ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။
ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ဣမေ ပဉ္စက္ခန္ဓာ ပါတုဘဝန္တိ။ (၁)

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမာနိ ပဉ္စာယတနာနိ ပါတုဘဝန္တိ။
စက္ခာယတနံ ရူပါယတနံ သောတာယတနံ မနာယတနံ ဓမ္မာယတနံ။
ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ဣမာနိ ပဉ္စာယတနာနိ ပါတုဘဝန္တိ။ (၂)

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမာ ပဉ္စ ဓာတုယော ပါတုဘဝန္တိ။
စက္ခုဓာတု ရူပဓာတု သောတဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။
ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ဣမာ ပဉ္စ ဓာတုယော ပါတုဘဝန္တိ။ (၃)

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမံ ဧကံ သစ္စံ ပါတုဘဝန္တိ။ ဒုက္ခသစ္စံ။
ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ဣဒံ ဧကံ သစ္စံ ပါတုဘဝန္တိ။ (၄)

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမာနိ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။ စက္ခုန္ဒြိယံ
သောတိန္ဒြိယံ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ သောမနဿိန္ဒြိယံ ဝါ ဥပေက္ခိန္ဒြိယံ ဝါ
သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ။ ရူပဓာတုယာ
ဥပပတ္တိက္ခန္ဓေ ဣမာနိ ဒသိန္ဒြိယာနိ ပါတုဘဝန္တိ။ (၅)

ရူပဓာတုယာ ဥပပတ္တိက္ခန္ဓေ ကတမေ တယော ဟေတု ပါတုဘဝန္တိ။
အလောဘော ဝိပါကဟေတု အဒေါသော ဝိပါကဟေတု အမောဟော

ဝိပါကဟေတု။ ရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမေ တယော ဟေတု ပါတုဘဝန္တိ။ (၆)

ရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမေ တယော အာဟာရာ ပါတုဘဝန္တိ။ ဖဿာဟာရော မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော။ ရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမေ တယော အာဟာရာ ပါတုဘဝန္တိ။ (၇)

ရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမော ဧကော ဖဿော ပါတုဘဝတိ။ မနောဝိညာဏဓာတုသမ္ပဿော။ ရူပဓာတုယာ ဥပပတ္တိက္ခဏေ အယံ ဧကော ဖဿော ပါတုဘဝတိ။ (၈)

ရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမာ ဧကာ ဝေဒနာ။ ဧကာ သညာ။ ဧကာ စေတနာ။ ဧကံ စိတ္တံ ပါတုဘဝတိ။ မနောဝိညာဏဓာတု။ ရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣဒံ ဧကံ စိတ္တံ ပါတုဘဝတိ။ (၁၂)

၃-အသညသတ္တ

၁၀၁၇။ အသညသတ္တာနံ ဒေဝါနံ ဥပပတ္တိက္ခဏေ ကတိ ခန္ဓာ ပါတုဘဝန္တိ။ပ။ ကတိ စိတ္တာနိ ပါတုဘဝန္တိ။

အသညသတ္တာနံ ဒေဝါနံ ဥပပတ္တိက္ခဏေ ဧကော ခန္ဓော ပါတုဘဝတိ ရူပက္ခန္ဓော။ ဒွေ အာယတနာနိ ပါတုဘဝန္တိ ရူပါယတနံ ဓမ္မာယတနံ။ ဒွေ ဓာတုယော ပါတုဘဝန္တိ ရူပဓာတု ဓမ္မဓာတု။ ဧကံ သစ္စံ ပါတုဘဝတိ ဒုက္ခသစ္စံ။ ဧကိန္ဒြိယံ ပါတုဘဝတိ ရူပဇီဝိတိန္ဒြိယံ။ အသညသတ္တာ ဒေဝါ အဟေတုကာ အနာဟာရာ အဿကာ အဝေဒနကာ အသညကာ အစေတနကာ အစိတ္တကာ ပါတုဘဝန္တိ။

၄-အရူပဓာတု

၁၀၁၈။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတိ ခန္ဓာ ပါတုဘဝန္တိ။ပ။ ကတိ စိတ္တာနိ ပါတုဘဝန္တိ။

အရူပဓာတုယာ ဥပပတ္တိက္ခဏေ စတ္တာရော ခန္ဓာ ပါတုဘဝန္တိ၊ ဒွေ အာယတနာနိ ပါတုဘဝန္တိ၊ ဒွေ ဓာတုယော ပါတုဘဝန္တိ၊ ဧကံ သစ္စံ ပါတုဘဝတိ၊ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ တယော ဟေတု ပါတုဘဝန္တိ၊ တယော အာဟာရာ ပါတုဘဝန္တိ၊ ဧကော ဖဿော ပါတုဘဝတိ၊ ဧကာ ဝေဒနာ။ ဧကာ သညာ။ ဧကာ စေတနာ။ ဧကံ စိတ္တံ ပါတုဘဝတိ။

၁၀၁၉။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမေ စတ္တာရော ခန္ဓာ ပါတုဘဝန္တိ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမေ စတ္တာရော ခန္ဓာ ပါတုဘဝန္တိ။ (၁)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမာနိ ဒွေ အာယတနာနိ ပါတုဘဝန္တိ။ မနာယတနံ ဓမ္မာယတနံ။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမာနိ ဒွေ အာယတနာနိ ပါတုဘဝန္တိ။ (၂)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမာ ဒွေ ဓာတုယော ပါတုဘဝန္တိ။ မနောဝိညာဏဓာတု ဓမ္မဓာတု။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမာ ဒွေ ဓာတုယော ပါတုဘဝန္တိ။ (၃)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမံ ဧကံ သစ္စံ ပါတုဘဝတိ။ ဒုက္ခသစ္စံ။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣဒံ ဧကံ သစ္စံ ပါတုဘဝတိ။ (၄)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။ မနိန္ဒြိယံ ဇီဝိတိန္ဒြိယံ ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမာနိ အဋ္ဌိန္ဒြိယာနိ ပါတုဘဝန္တိ။ (၅)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမေ တယော ဟေတု ပါတုဘဝန္တိ။ အလောဘော ဝိပါကဟေတု အဒေါသော ဝိပါကဟေတု အမောဟော ဝိပါကဟေတု။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမေ တယော ဟေတု ပါတုဘဝန္တိ။ (၆)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမေ တယော အာဟာရာ ပါတုဘဝန္တိ။ ဖဿာဟာရော မနောသဉ္ဇေတနာဟာရော ဝိညာဏာဟာရော။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣမေ တယော အာဟာရာ ပါတုဘဝန္တိ။ (၇)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမော ဧကော ဖဿော ပါတုဘဝတိ။ မနောဝိညာဏဓာတုသမ္ပဿော။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ အယံ ဧကော ဖဿော ပါတုဘဝတိ။ (၈)

အရူပဓာတုယာ ဥပပတ္တိက္ခဏေ ကတမာ ဧကော ဝေဒနာ။ပ။ ဧကော သညာ။ ဧကော စေတနာ။ ဧကံ စိတ္တံ ပါတုဘဝတိ။ မနောဝိညာဏဓာတု။ အရူပဓာတုယာ ဥပပတ္တိက္ခဏေ ဣဒံ ဧကံ စိတ္တံ ပါတုဘဝတိ။ (၁၂)

၅-ဘူမန္တရဒဿနဝါရ

၁၀၂၀။ ကာမာဝစရာ ဓမ္မာ၊ န ကာမာဝစရာ ဓမ္မာ။ ရူပါဝစရာ ဓမ္မာ၊ န ရူပါဝစရာ ဓမ္မာ။ အရူပါဝစရာ ဓမ္မာ၊ န အရူပါဝစရာ ဓမ္မာ။ ပရိယာပနာ ဓမ္မာ၊ အပရိယာပနာ ဓမ္မာ။

ကတမေ ဓမ္မာ ကာမာဝစရာ၊ ဟေဋ္ဌတော အဝိစိနိရယံ ပရိယန္တံ ကရိတွာ ဥပရိတော ပရနိမ္မိတဝသဝတ္တိ ဒေဝေ အန္တောကရိတွာ ယံ ဧတသ္မိ အန္တရေ ဧတ္တာဝစရာ ဧတ္ထ ပရိယာပနာ ခန္တဓာတုအာယတနာ ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏံ။ ဣမေ ဓမ္မာ ကာမာဝစရာ။

ကတမေ ဓမ္မာ န ကာမာဝစရာ၊ ရူပါဝစရာ အရူပါဝစရာ အပရိယာပနာ၊ ဣမေ ဓမ္မာ န ကာမာဝစရာ။

ကတမေ ဓမ္မာ ရူပါဝစရာ၊ ဟေဋ္ဌတော ဗြဟ္မလောကံ ပရိယန္တံ ကရိတွာ ဥပရိတော အကနိဋ္ဌေ ဒေဝေ အန္တောကရိတွာ ယံ ဧတသ္မိ အန္တရေ ဧတ္တာဝစရာ ဧတ္ထ ပရိယာပနာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ ရူပါဝစရာ။

ကတမေ ဓမ္မာ န ရူပါဝစရာ၊ ကာမာဝစရာ အရူပါဝစရာ အပရိယာပနာ၊ ဣမေ ဓမ္မာ န ရူပါဝစရာ။

ကတမေ ဓမ္မာ အရူပါဝစရာ၊ ဟေဋ္ဌတော အာကာသာနဉ္စာယတနူပဂေ ဒေဝေ ပရိယန္တံ ကရိတွာ ဥပရိတော နေဝသညာနာသညာယတနူပဂေ ဒေဝေ အန္တောကရိတွာ ယံ ဧတသ္မိ အန္တရေ ဧတ္တာဝစရာ ဧတ္ထ ပရိယာပနာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ အရူပါဝစရာ။

ကတမေ ဓမ္မာ န အရူပါဝစရာ၊ ကာမာဝစရာ ရူပါဝစရာ အပရိယာပနာ၊ ဣမေ ဓမ္မာ န အရူပါဝစရာ။

ကတမေ ဓမ္မာ ပရိယာပနာ၊ သာသဝါ ကုသလာကုသလာဗျာကတာ ဓမ္မာ ကာမာဝစရာ ရူပါဝစရာ အရူပါဝစရာ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဓမ္မာ ပရိယာပနာ။

ကတမေ ဓမ္မာ အပရိယာပနာ၊ မဂ္ဂါ စ မဂ္ဂဖလာနိ စ အသင်္ခတာ စ ဓာတု၊ ဣမေ ဓမ္မာ အပရိယာပနာ။

၆-ဥပ္ပါဒကကမ္မအာယုပ္ပမာဏဝါရ

၁-ဥပ္ပါဒကကမ္မ

၁၀၂၁။ ဒေဝါတိ တယော ဒေဝါ သမ္မုတိဒေဝါ^၁ ဥပပတ္တိဒေဝါ ဝိသုဒ္ဓိ-
ဒေဝါ။

သမ္မုတိဒေဝါ နာမ ရာဇာနော ဒေဝိယော ကုမာရာ။

ဥပပတ္တိဒေဝါ နာမ စာတုမဟာရာဇိကော^၂ ဒေဝေ ဥပါဒါယ တဒုပရိ ဒေဝါ။

ဝိသုဒ္ဓိဒေဝါ နာမ အရဟန္တာ ဝုစ္စန္တိ။

ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ ကတ္တ ဥပပဇ္ဇန္တိ။
ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကဇ္ဈေ
ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ ဗြာဟ္မဏမဟာ-
သာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ ဂဟပတိမဟာသာလာနံ
သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ
ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ တာဝတိံသာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
အပ္ပေကဇ္ဈေ ယာမာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ တုသိတာနံ
ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ နိမ္မာနရတီနံ ဒေဝါနံ သဟဗျတံ
ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ ပရနိမ္မိတဝသဝတ္တိနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။

၂-အာယုပ္ပမာဏ

၁၀၂၂။ မနုဿာနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ဝဿသတံ အပ္ပံ ဝါ
ဘိယျော^၃။ (၁)

၁၀၂၃။ စာတုမဟာရာဇိကာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယာနိ
မာနုသကာနိ ပညာသ ဝဿာနိ စာတုမဟာရာဇိကာနံ ဒေဝါနံ ဧသော
ဧကော ရတ္တိန္ဒြိယေါ^၄၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန
မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ ပဉ္စ
ဝဿသတာနိ စာတုမဟာရာဇိကာနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ
ဂဏနာယ ကိတ္တကံ ဟောတိ၊ နဂုတိ ဝဿသတသဟဿာနိ။ (၂)

၁-သမ္မုတိဒေဝါ (သျှာ)

၂-စာတုမဟာရာဇိကော (သီ၊သျှာ)

၃-အပ္ပံ ဝါ ဘိယျော ဝါ (သျှာ၊က) ဒီ ၂-၃-ပိဋ္ဌေပိ။

၄-ရတ္တိဒိဝေါ (က) အံ ၁-၂၁၃-ပိဋ္ဌေပိ။

တာဝတိံသာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယံ မာနသကံ ဝဿသတံ တာဝတိံသာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒြိယေါ၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗံ ဝဿသဟဿံ တာဝတိံသာနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ ဂဏနာယ ကိတ္တကံ ဟောတိ၊ တိဿော စ ဝဿကောဋီယော သဋ္ဌိ စ ဝဿသတသဟဿာနိ။ (၃)

ယာမာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယာနိ မာနသကာနိ ဒွေ ဝဿသတာနိ ယာမာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒြိယေါ၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ ဒွေ ဝဿသဟဿာနိ ယာမာနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ ဂဏနာယ ကိတ္တကံ ဟောတိ၊ စုဒ္ဒသဉ္စ ဝဿကောဋီယော စတ္တာရိသဉ္စ ဝဿသတသဟဿာနိ။ (၄)

တုသိတာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယာနိ မာနသကာနိ စတ္တာရိ ဝဿသတာနိ တုသိတာနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒြိယေါ၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ စတ္တာရိ ဝဿသဟဿာနိ တုသိတာနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ ဂဏနာယ ကိတ္တကံ ဟောတိ၊ သတ္တပညာသ ဝဿကောဋီယော သဋ္ဌိ စ ဝဿသတသဟဿာနိ။ (၅)

နိမ္မာနရတီနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယာနိ မာနသကာနိ အဋ္ဌ ဝဿသတာနိ နိမ္မာနရတီနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒြိယေါ၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ အဋ္ဌ ဝဿသဟဿာနိ နိမ္မာနရတီနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ ဂဏနာယ ကိတ္တကံ ဟောတိ၊ ဒွေ ဝဿကောဋီသတာနိ တိံသဉ္စ ဝဿကောဋီယော စတ္တာရိသဉ္စ ဝဿသတသဟဿာနိ။ (၆)

ပရနိမ္မိတဝသဝတ္တိနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ယာနိ မာနသကာနိ သောဠသ ဝဿသတာနိ ပရနိမ္မိတဝသဝတ္တိနံ ဒေဝါနံ ဧသော ဧကော ရတ္တိန္ဒြိယေါ၊ တာယ ရတ္တိယာ တိံသ ရတ္တိယော မာသော၊ တေန မာသေန ဒွါဒသမာသိယော သံဝစ္ဆရော၊ တေန သံဝစ္ဆရေန ဒိဗ္ဗာနိ သောဠသ ဝဿသဟဿာနိ ပရနိမ္မိတဝသဝတ္တိနံ ဒေဝါနံ အာယုပ္ပမာဏံ၊ မနုဿာနံ ဂဏနာယ

ကိတ္တကံ ဟောတိ၊ နဝ စ ဝဿကောဋ္ဌိသတာနိ ဧကဝိသဉ္စ ဝဿကောဋ္ဌိယော
သဋ္ဌိ စ ဝဿသတသဟဿာနီတိ။ (၇)

ဆ ဧတေ^၁ ကာမာဝစရာ၊ သဗ္ဗကာမသမိဒ္ဓိနော။
သဗ္ဗေသံ ဧကသင်္ခါတော၊ အာယု ဘဝတိ ကိတ္တကော။
ဒွါဒသ ကောဋ္ဌိသတံ တေသံ၊ အဋ္ဌဝိသဉ္စ ကောဋ္ဌိယော။
ပညာသ သတသဟဿာနိ၊ ဝဿဂ္ဂေန ပကာသိတာတိ။

၁၀၂၄။ ပဌမံ ဈာနံ ပရိတ္တံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ပဌမံ ဈာနံ ပရိတ္တံ
ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ
အာယုပ္ပမာဏံ၊ ကပ္ပဿ တတိယော ဘာဂေါ။ (၈)

ပဌမံ ဈာနံ မဇ္ဈိမံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ပဌမံ ဈာနံ မဇ္ဈိမံ
ဘာဝေတွာ ဗြဟ္မပုရောဟိတာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ
အာယုပ္ပမာဏံ၊ ဥပဗုဒ္ဓကပ္ပေါ။ (၉)

ပဌမံ ဈာနံ ပဏီတံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ပဌမံ ဈာနံ ပဏီတံ
ဘာဝေတွာ မဟာဗြဟ္မာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ
အာယုပ္ပမာဏံ၊ ကပ္ပေါ^၂။ (၁၀)

၁၀၂၅။ ဒုတိယံ ဈာနံ ပရိတ္တံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ဒုတိယံ ဈာနံ
ပရိတ္တံ ဘာဝေတွာ ပရိတ္တာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ
ကိတ္တကံ အာယုပ္ပမာဏံ၊ ဒွေ ကပ္ပေါ။ (၁၁)

ဒုတိယံ ဈာနံ မဇ္ဈိမံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ဒုတိယံ ဈာနံ မဇ္ဈိမံ
ဘာဝေတွာ အပ္ပမာဏာဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ
အာယုပ္ပမာဏံ၊ စတ္တာရော ကပ္ပေါ။ (၁၂)

ဒုတိယံ ဈာနံ ပဏီတံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ ဒုတိယံ ဈာနံ
ပဏီတံ ဘာဝေတွာ အဘဿရာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ
ကိတ္တကံ အာယုပ္ပမာဏံ၊ အဋ္ဌ ကပ္ပေါ။ (၁၃)

၁၀၂၆။ တတိယံ ဈာနံ ပရိတ္တံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ တတိယံ ဈာနံ
ပရိတ္တံ ဘာဝေတွာ ပရိတ္တသုဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ
အာယုပ္ပမာဏံ၊ သောဠသ ကပ္ပေါ။ (၁၄)

တတိယံ ဈာနံ မဇ္ဈိမံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ တတိယံ ဈာနံ မဇ္ဈိမံ ဘာဝေတွာ အပ္ပမာဏသုဘာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ အာယုပ္ပမာဏံ၊ ဗာတ္တိသ ကပ္ပေါ။ (၁၅)

တတိယံ ဈာနံ ပဏီတံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ၊ တတိယံ ဈာနံ ပဏီတံ ဘာဝေတွာ သုဘကိဏှာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ တေသံ ကိတ္တကံ အာယုပ္ပမာဏံ၊ စတုသဋ္ဌိ ကပ္ပေါ။ (၁၆)

၁၀၂၇။ စတုတ္ထံ ဈာနံ ဘာဝေတွာ အာရမ္မဏနာနတ္တတာ၊ မနသိကာရ-
နာနတ္တတာ၊ ဆန္ဒနာနတ္တတာ၊ ပဏိဓိနာနတ္တတာ၊ အဓိမောက္ခနာနတ္တတာ၊
အဘိနိဟာရနာနတ္တတာ၊ ပညာနာနတ္တတာ အပ္ပေကဇ္ဈေ အသညသတ္တာနံ
ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ ဝေဟပ္ပလာနံ ဒေဝါနံ သဟဗျတံ
ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ အဝိဟာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ
အတပ္ပါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ သုဒဿာနံ ဒေဝါနံ
သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ သုဒဿိနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊
အပ္ပေကဇ္ဈေ အကနိဋ္ဌာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ အပ္ပေကဇ္ဈေ အာကာ-
သာနဉ္စာယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ ဝိညာဏဉ္စာ-
ယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ အာကိဉ္စညာယတနူပ-
ဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ၊ အပ္ပေကဇ္ဈေ နေဝသညာနာသညာ-
ယတနူပဂါနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။

အသညသတ္တာနဉ္စ ဝေဟပ္ပလာနဉ္စ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊
ပဉ္စကပ္ပသတာနိ။ (၁၇-၁၈)

အဝိဟာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ကပ္ပသဟဿံ။ (၁၉)

အတပ္ပါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ဒွေ ကပ္ပသဟဿာနိ။ (၂၀)

သုဒဿာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ စတ္တာရိ ကပ္ပသဟဿာနိ။ (၂၁)

သုဒဿိနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ အဋ္ဌ ကပ္ပသဟဿာနိ။ (၂၂)

အကနိဋ္ဌာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ သောဠသ ကပ္ပသဟ-
ဿာနိ။ (၂၃)

၁၀၂၈။ အာကာသာနဉ္စာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊
ဝိသတိ ကပ္ပသဟဿာနိ။ (၂၄)

ဝိညာဏဉ္စာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ စတ္တာရီသကပ္ပသဟဿာနိ။ (၂၅)

အာကိဉ္စညာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ သဋ္ဌိ ကပ္ပသဟဿာနိ။ (၂၆)

နေဝသညာနာသညာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ စတုရာသီတိ ကပ္ပသဟဿာနီတိ။ (၂၇)

၁၀၂၉။ ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံဂတာ။
ဘဝဂ္ဂတမ္ပိ^၁ သမ္ပတ္တာ၊ ပုနာဂစ္ဆန္တိ^၂ ဒုဂ္ဂတိ။

တာဝ ဒီဃာယုကာ သတ္တာ၊ စဝန္တိ အာယုသင်္ခယာ။
နတ္ထိ ကောစိ ဘဝေါ နိစ္စော၊ ဣတိ ဝုတ္တံ မဟေသိနာ။

တသ္မာ ဟိ ဓီရာ နိပကာ၊ နိပုဏာ အတ္တစိန္တကာ။
ဧရာမရဏမောက္ခာယ၊ ဘာဝေန္တိ မဂ္ဂမုတ္တမံ။

ဘာဝယိတွာ သုစိ^၁ မဂ္ဂံ၊ နိဗ္ဗာနောဂဂေါမိနံ။
သဗ္ဗာသဝေ ပရိညာယ၊ ပရိနိဗ္ဗန္တိ အနာသဝါတိ။

၇-အဘိညေယျာဒိဝါရ

၁၀၃၀။ ပဉ္စန္ဒံ ခန္ဓာနံ ကတိ အဘိညေယျာ၊ ကတိ ပရိညေယျာ၊ ကတိ ပဟာတဗ္ဗာ၊ ကတိ ဘာဝေတဗ္ဗာ၊ ကတိ သစ္စိကာတဗ္ဗာ၊ ကတိ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ အဘိညေယျာ၊ ကတိ ပရိညေယျာ၊ ကတိ ပဟာတဗ္ဗာ၊ ကတိ ဘာဝေတဗ္ဗာ၊ ကတိ သစ္စိကာတဗ္ဗာ၊ ကတိ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။

၁၀၃၁။ ရူပက္ခန္ဓော အဘိညေယျော ပရိညေယျော၊ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ စတ္တာရော ခန္ဓာ အဘိညေယျော ပရိညေယျော၊ သိယာ ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗော။ (၁)

ဒဿာယတနာ အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ ဒွေ အာယတနာ အဘိညေယျာ ပရိညေယျာ၊ သိယာ ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ (၂)

သောဠသ ဓာတုယော အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ ဒွေ ဓာတုယော အဘိညေယျာ ပရိညေယျာ၊ သိယာ ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ (၃)

သမုဒယသစ္စံ အဘိညေယျံ ပရိညေယျံ၊ ပဟာတဗ္ဗံ၊ န ဘာဝေတဗ္ဗံ န သစ္စိကာတဗ္ဗံ။ မဂ္ဂသစ္စံ အဘိညေယျံ ပရိညေယျံ၊ န ပဟာတဗ္ဗံ၊ ဘာဝေတဗ္ဗံ၊ န သစ္စိကာတဗ္ဗံ။ နိရောဓသစ္စံ အဘိညေယျံ ပရိညေယျံ၊ န ပဟာတဗ္ဗံ န ဘာဝေတဗ္ဗံ၊ သစ္စိကာတဗ္ဗံ။ ဒုက္ခသစ္စံ အဘိညေယျံ ပရိညေယျံ၊ သိယာ ပဟာတဗ္ဗံ၊ န ဘာဝေတဗ္ဗံ န သစ္စိကာတဗ္ဗံ၊ သိယာ န ပဟာတဗ္ဗံ။ (၄)

နဝိန္ဒြိယာ အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ ဒေါမနသိန္ဒြိယံ အဘိညေယျံ ပရိညေယျံ၊ ပဟာတဗ္ဗံ၊ န ဘာဝေတဗ္ဗံ န သစ္စိကာတဗ္ဗံ။ အနညာတညဿာမီတိန္ဒြိယံ အဘိညေယျံ ပရိညေယျံ၊ န ပဟာတဗ္ဗံ၊ ဘာဝေတဗ္ဗံ၊ န သစ္စိကာတဗ္ဗံ။ အညိန္ဒြိယံ အဘိညေယျံ ပရိညေယျံ၊ န ပဟာတဗ္ဗံ၊ သိယာ ဘာဝေတဗ္ဗံ၊ သိယာ သစ္စိကာတဗ္ဗံ။ အညာတာဝိန္ဒြိယံ အဘိညေယျံ ပရိညေယျံ၊ န ပဟာတဗ္ဗံ န ဘာဝေတဗ္ဗံ၊ သစ္စိကာတဗ္ဗံ။ တိဏိန္ဒြိယာ အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န ဘာဝေတဗ္ဗာ၊ သစ္စိကာတဗ္ဗာ။ ဆ ဣန္ဒြိယာ အဘိညေယျာ ပရိညေယျာ၊ သိယာ ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ (၅)

တယော အကုသလဟေတု အဘိညေယျာ ပရိညေယျာ ပဟာတဗ္ဗာ၊ န ဘာဝေတဗ္ဗာ န သစ္စိကာတဗ္ဗာ။ တယော ကုသလဟေတု အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ၊ သိယာ ဘာဝေတဗ္ဗာ၊ န သစ္စိကာတဗ္ဗာ၊ သိယာ န ဘာဝေတဗ္ဗာ။ တယော အဗျာကတဟေတု အဘိညေယျာ ပရိညေယျာ၊ န ပဟာတဗ္ဗာ န ဘာဝေတဗ္ဗာ၊ သိယာ သစ္စိကာတဗ္ဗာ၊ သိယာ န သစ္စိကာတဗ္ဗာ။ (၆)

ကဗဠိကာရော အာဟာရော အဘိညေယျော ပရိညေယျော၊ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ တယော အာဟာရော အဘိညေယျော ပရိညေယျော၊ သိယာ ပဟာတဗ္ဗော၊ သိယာ ဘာဝေတဗ္ဗော၊ သိယာ သစ္စိကာတဗ္ဗော၊ သိယာ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ (၇)

ဆ ဖဿာ အဘိညေယျော ပရိညေယျော၊ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ မနောဝိညာဏဓာတုသမ္ပဿော အဘိညေယျော ပရိညေယျော၊ သိယာ ပဟာတဗ္ဗော၊ သိယာ ဘာဝေတဗ္ဗော၊ သိယာ သစ္စိကာတဗ္ဗော၊ သိယာ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ (၈)

ဆ ဝေဒနာ။ပ။ ဆ သညာ။ ဆ စေတနာ။ ဆ စိတ္တာ အဘိညေယျော ပရိညေယျော၊ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ မနောဝိညာဏဓာတု အဘိညေယျော ပရိညေယျော၊ သိယာ ပဟာတဗ္ဗော၊ သိယာ ဘာဝေတဗ္ဗော၊ သိယာ သစ္စိကာတဗ္ဗော၊ သိယာ န ပဟာတဗ္ဗော န ဘာဝေတဗ္ဗော န သစ္စိကာတဗ္ဗော။ (၁၂)

၈ - သာရမ္မဏာနာရမ္မဏဝါရ

၁၀၃၂။ ပဉ္စန္ဒ ခန္ဓာနံ ကတိ သာရမ္မဏာ၊ ကတိ အနာရမ္မဏာ။ပ။ သတ္တန္ဒ စိတ္တာနံ ကတိ သာရမ္မဏာ၊ ကတိ အနာရမ္မဏာ။

၁၀၃၃။ ရူပက္ခန္ဓော အနာရမ္မဏော။ စတ္တာရော ခန္ဓာ သာရမ္မဏာ။ (၁)

ဒသာယတနာ အနာရမ္မဏာ။ မနာယတနံ သာရမ္မဏံ။ ဓမ္မာယတနံ သိယာ သာရမ္မဏံ၊ သိယာ အနာရမ္မဏံ။ (၂)

ဒသ ဓာတုယော အနာရမ္မဏာ။ သတ္တ ဓာတုယော သာရမ္မဏာ။ ဓမ္မဓာတု သိယာ သာရမ္မဏာ၊ သိယာ အနာရမ္မဏာ။ (၃)

ဒွေ သစ္စာ သာရမ္မဏာ။ နိရောဓသစ္စံ အနာရမ္မဏံ။ ဒုက္ခသစ္စံ သိယာ သာရမ္မဏံ၊ သိယာ အနာရမ္မဏံ။ (၄)

သတ္တိန္ဒြိယာ အနာရမ္မဏာ။ စုဒ္ဓသိန္ဒြိယာ သာရမ္မဏာ။ ဇီဝိတိန္ဒြိယံ သိယာ သာရမ္မဏံ၊ သိယာ အနာရမ္မဏံ။ နဝ ဟေတု သာရမ္မဏာ။ ကဗဠိကာရော အာဟာရော အနာရမ္မဏော။ တယော အာဟာရော သာရမ္မဏာ။ သတ္တ ဖဿာ၊ သတ္တ ဝေဒနာ၊ သတ္တ သညာ၊ သတ္တ စေတနာ၊ သတ္တ စိတ္တာ သာရမ္မဏာ။ (၁၂)

၁၀၃၄။ ပဉ္စန္ဒ ခန္ဓာနံ ကတိ သာရမ္ပဏာရမ္ပဏာ။ ကတိ အနာရမ္ပဏာ-
ရမ္ပဏာ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ သာရမ္ပဏာရမ္ပဏာ၊ ကတိ အနာရမ္ပဏာ-
ရမ္ပဏာ။

၁၀၃၅။ ဂူပက္ခန္ဓော အနာရမ္ပဏော။ စတ္တာရော ခန္ဓာ သိယာ သာရမ္ပဏာ-
ရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ။ (၁)

ဒသာယတနာ အနာရမ္ပဏာ။ မနာယတနံ သိယာ သာရမ္ပဏာရမ္ပဏံ၊
သိယာ အနာရမ္ပဏာရမ္ပဏံ။ ဓမ္မာယတနံ သိယာ သာရမ္ပဏာရမ္ပဏံ၊ သိယာ
အနာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏံ။ (၂)

ဒသ ဓာတုယော အနာရမ္ပဏာ။ ဆ ဓာတုယော အနာရမ္ပဏာရမ္ပဏာ။
မနောဝိညာဏဓာတု သိယာ သာရမ္ပဏာရမ္ပဏာ သိယာ အနာရမ္ပဏာရမ္ပဏာ။
ဓမ္မဓာတု သိယာ သာရမ္ပဏာရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ၊ သိယာ
အနာရမ္ပဏာ။ (၃)

နိရောဓသစ္စံ အနာရမ္ပဏံ။ မဂ္ဂသစ္စံ အနာရမ္ပဏာရမ္ပဏံ။ သမုဒယသစ္စံ
သိယာ သာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏာရမ္ပဏံ။ ဒုက္ခသစ္စံ သိယာ
သာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏံ။ (၄)

သတ္တိန္ဒြိယာ အနာရမ္ပဏာ။ ပဉ္စိန္ဒြိယာ အနာရမ္ပဏာရမ္ပဏာ။ နဝိန္ဒြိယာ
သိယာ သာရမ္ပဏာရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ။ ဇီဝိတိန္ဒြိယံ သိယာ
သာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏာရမ္ပဏံ၊ သိယာ အနာရမ္ပဏံ။ (၅)

နဝ ဟေတု သိယာ သာရမ္ပဏာရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ။
ကဗဠိကာရော အာဟာရော အနာရမ္ပဏော။ တယော အာဟာရာ သိယာ
သာရမ္ပဏာရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ။ ဆ ဖဿာ အနာရမ္ပဏာ-
ရမ္ပဏာ။ မနောဝိညာဏဓာတုသမ္ပယော သိယာ သာရမ္ပဏာရမ္ပဏော၊
သိယာ အနာရမ္ပဏာရမ္ပဏော။ ဆ ဝေဒနာ၊ ဆ သညာ၊ ဆ စေတနာ၊ ဆ
စိတ္တာ အနာရမ္ပဏာရမ္ပဏာ။ မနောဝိညာဏဓာတု သိယာ သာရမ္ပဏာ-
ရမ္ပဏာ၊ သိယာ အနာရမ္ပဏာရမ္ပဏာ။ (၁၂)

၉-ဒိဋ္ဌသုတာဒိဓဿနဝါရ

၁၀၃၆။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ဒိဋ္ဌာ၊ ကတိ သုတာ၊ ကတိ မုတာ၊ ကတိ
ဝိညာတာ။ ကတိ န ဒိဋ္ဌာ န သုတာ န မုတာ န ဝိညာတာ။ပ။ သတ္တန္တံ စိတ္တာနံ

ကတိ ဒိဋ္ဌာ၊ ကတိ သုတာ၊ ကတိ မုတာ၊ ကတိ ဝိညာတာ။ ကတိ န ဒိဋ္ဌာ န သုတာ န မုတာ န ဝိညာတာ။

၁၀၃၇။ ရူပက္ခန္ဓော သိယာ ဒိဋ္ဌော၊ သိယာ သုတော၊ သိယာ မုတော၊ သိယာ ဝိညာတော။ သိယာ န ဒိဋ္ဌော န သုတော န မုတော ဝိညာတော။ စတ္တာရော ခန္ဓာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။

ရူပါယတနံ ဒိဋ္ဌံ န သုတံ န မုတံ ဝိညာတံ။ သဒ္ဓါယတနံ န ဒိဋ္ဌံ သုတံ န မုတံ ဝိညာတံ။ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ န ဒိဋ္ဌံ န သုတံ မုတံ ဝိညာတံ။ သတ္တာယတနာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။

ရူပဓာတု ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ သဒ္ဓဓာတု န ဒိဋ္ဌာ သုတာ န မုတာ ဝိညာတာ။ ဂန္ဓဓာတု၊ ရသဓာတု၊ ဖောဋ္ဌဗ္ဗဓာတု န ဒိဋ္ဌာ န သုတာ မုတာ ဝိညာတာ။ တေရသ ဓာတုယော န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။

တိဏိ သစ္စာနိ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ ဒုက္ခသစ္စံ သိယာ ဒိဋ္ဌံ၊ သိယာ သုတံ၊ သိယာ မုတံ၊ သိယာ ဝိညာတံ၊ သိယာ န ဒိဋ္ဌံ န သုတံ န မုတံ ဝိညာတံ။

ဗာဝိသတိန္ဒြိယာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ နဝ ဟေတု န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ စတ္တာရော အာဟာရာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ သတ္တ ဖဿာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။ သတ္တ ဝေဒနာ၊ သတ္တ သညာ၊ သတ္တ စေတနာ၊ သတ္တ စိတ္တာ န ဒိဋ္ဌာ န သုတာ န မုတာ ဝိညာတာ။

၁၀-တိကာဒိဿနဝါရ

၁-ကုသလတ္တိက

၁၀၃၈။ ပဉ္စန္ဒံ ခန္ဓာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။ ပ။ သတ္တန္ဒံ စိတ္တာနံ ကတိ ကုသလာ၊ ကတိ အကုသလာ၊ ကတိ အဗျာကတာ။

ရူပက္ခန္ဓော အဗျာကတော။ စတ္တာရော ခန္ဓာ သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။ ဒသာယတနာ အဗျာကတာ။ ဒွါယတနာ သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။ သောဠသ

ဓာတုယော အဗျာကတာ။ ဒွေ ဓာတုယော သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။ သမုဒယသစ္စံ အကုသလံ။ မဂ္ဂသစ္စံ ကုသလံ။ နိရောဓသစ္စံ အဗျာကတံ။ ဒုက္ခသစ္စံ သိယာ ကုသလံ၊ သိယာ အကုသလံ၊ သိယာ အဗျာကတံ။

ဒသိန္ဒြိယာ အဗျာကတာ။ ဒေါမနသိန္ဒြိယံ အကုသလံ။ အနညာတညဿာဓိ-
တိန္ဒြိယံ ကုသလံ။ စတ္တာရိန္ဒြိယာ သိယာ ကုသလာ၊ သိယာ အဗျာကတာ။ ဆ
ဣန္ဒြိယာ သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။

တယော ကုသလဟေတူ ကုသလာ။ တယော အကုသလဟေတူ အကုသလာ။
တယော အဗျာကတဟေတူ အဗျာကတာ။ ကဗဠိကာရော အာဟာရော
အဗျာကတော။ တယော အာဟာရာ သိယာ ကုသလာ၊ သိယာ အကုသလာ၊
သိယာ အဗျာကတာ။ ဆ ဖဿာ အဗျာကတာ။ မနောဝိညာဏဓာတု-
သမ္ပဿော သိယာ ကုသလော၊ သိယာ အကုသလော၊ သိယာ အဗျာကတော။
ဆ ဝေဒနာ၊ ဆ သညာ၊ ဆ စေတနာ၊ ဆ စိတ္တာ အဗျာကတာ။ မနော-
ဝိညာဏဓာတု သိယာ ကုသလာ၊ သိယာ အကုသလာ၊ သိယာ အဗျာကတာ။

၂-ဝေဒနာတ္ထိက

၁၀၃၉။ ပဉ္စန္ဒံ ခန္ဓာနံ ကတိ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ ကတိ
ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ ကတိ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တာ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ ကတိ
ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ၊ ကတိ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။

ဒွေ ခန္ဓာ န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ “ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။
တယော ခန္ဓာ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တာ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ။ (၁)

ဒဿယတနာ န ဝတ္တဗ္ဗာ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ “ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တာ”တိပိ။ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ”တိပိ။
မနာယတနံ သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တံ၊ သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ။ ဓမ္မာယတနံ
သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တံ၊
သိယာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တံ၊ သိယာ န ဝတ္တဗ္ဗံ “သုခါယ

ဒေါသော အကုသလဟေတု ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော။ သတ္တ
ဟေတု သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော၊ မောဟော အကုသလဟေတု သိယာ သုခါယ ဝေဒနာယ
သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ အဒုက္ခ-
မသုခါယ ဝေဒနာယ သမ္ပယုတ္တော။ (၆)

ကဗဠိကာရော အာဟာရော န ဝတ္တဗ္ဗော “သုခါယ ဝေဒနာယ
သမ္ပယုတ္တော”တိပိ၊ “ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော”တိပိ၊ “အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော”တိပိ။ တယော အာဟာရော သိယာ သုခါယ ဝေဒနာယ
သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော။ (၇)

ပဉ္စ ဖဿာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ ကာယဝိညာဏ-
ဓာတုသမ္ပဿော သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တော။ မနောဝိညာဏဓာတုသမ္ပဿော သိယာ သုခါယ
ဝေဒနာယ သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ
အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။ (၈)

သတ္တ ဝေဒနာ န ဝတ္တဗ္ဗော “သုခါယ ဝေဒနာယ သမ္ပယုတ္တော”တိပိ၊ “ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တော”တိပိ၊ “အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော”တိပိ။
ပဉ္စ သညာ၊ ပဉ္စ စေတနာ၊ ပဉ္စ စိတ္တာ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တော။
ကာယဝိညာဏဓာတု သိယာ သုခါယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တော။ မနောဝိညာဏဓာတု သိယာ သုခါယ ဝေဒနာယ
သမ္ပယုတ္တော၊ သိယာ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တော၊ သိယာ အဒုက္ခမသုခါယ
ဝေဒနာယ သမ္ပယုတ္တော။ (၁၂)

၃-ဝိပါကတ္ထိက

၁၀၄၀။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ဝိပါကာ၊ ကတိ ဝိပါကဓမ္မဓမ္မာ၊ ကတိ
နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မာ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ ဝိပါကာ ကတိ ဝိပါက-
ဓမ္မဓမ္မာ၊ ကတိ နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မာ။

ရူပက္ခန္ဓော နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မော။ စတ္တာရော ခန္ဓာ သိယာ
ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝ ဝိပါက န ဝိပါကဓမ္မဓမ္မာ။ (၁)

ဒဿာယတနာ နေဝရိပါကနရိပါကဓမ္မဓမ္မာ၊ ဒွါယတနာ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝ ရိပါကနရိပါကဓမ္မဓမ္မာ။ (၂)

ဒသ ဓာတုယော နေဝရိပါကနရိပါကဓမ္မဓမ္မာ။ ပဉ္စ ဓာတုယော ဝိပါကာ။ မနောဓာတု သိယာ ဝိပါကာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ ဒွေ ဓာတုယော သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ (၃)

ဒွေ သစ္စာ ဝိပါကဓမ္မဓမ္မာ။ နိရောဓသစ္စံ နေဝရိပါကနရိပါကဓမ္မဓမ္မံ။ ဒုက္ခသစ္စံ သိယာ ဝိပါကံ၊ သိယာ ဝိပါကဓမ္မဓမ္မံ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မံ။ (၄)

သတ္တိန္ဒြိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ တိဏိန္ဒြိယာ ဝိပါကာ။ ဒွိန္ဒြိယာ ဝိပါကဓမ္မဓမ္မာ။ အညိန္ဒြိယံ သိယာ ဝိပါကံ၊ သိယာ ဝိပါကဓမ္မဓမ္မံ။ နရိန္ဒြိယာ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ (၅)

ဆ ဟေတု ဝိပါကဓမ္မဓမ္မာ။ တယော အဗျာကတဟေတု သိယာ ဝိပါကာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ (၆)

ကဗဠိကာရော အာဟာရော နေဝရိပါကနရိပါကဓမ္မဓမ္မာ။ တယော အာဟာရာ သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ ပဉ္စ ဖဿာ ဝိပါကာ။ မနောဓာတုသမ္ပသော သိယာ ဝိပါကာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ မနောဝိညာဏဓာတုသမ္ပသော သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ ပဉ္စ ဝေဒနာ၊ ပဉ္စ သညာ၊ ပဉ္စ စေတနာ၊ ပဉ္စ စိတ္တာ ဝိပါကာ။ မနောဓာတု သိယာ ဝိပါကာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ မနောဝိညာဏဓာတု သိယာ ဝိပါကာ၊ သိယာ ဝိပါကဓမ္မဓမ္မာ၊ သိယာ နေဝရိပါကနရိပါကဓမ္မဓမ္မာ။ (၁၂)

၄-ဥပါဒိန္နတ္ထိက

၁၀၄၁။ ပဉ္စန္ဒံ ခန္ဓာနံ ကတိ ဥပါဒိန္နုပါဒါနိယာ၊ ကတိ အနုပါဒိန္နုပါဒါနိယာ၊ ကတိ အနုပါဒိန္နုအနုပါဒါနိယာ။ ပ။ သတ္တန္ဒံ စိတ္တာနံ ကတိ ဥပါဒိန္နုပါဒါနိယာ၊ ကတိ အနုပါဒိန္နုပါဒါနိယာ၊ ကတိ အနုပါဒိန္နုအနုပါဒါနိယာ။

ရူပက္ခန္ဓော သိယာ ဥပါဒိန္နုပါဒါနိယော၊ သိယာ အနုပါဒိန္နုပါဒါနိယော။ စတ္တာရော ခန္ဓာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၁)

ပဉ္စာယတနာ ဥပါဒိန္နုပါဒါနိယာ။ သဒ္ဓါယတနံ အနုပါဒိန္နုပါဒါနိယံ။ စတ္တာရော အာယတနာ သိယာ ဥပါဒိန္နုပါဒါနိယာ သိယာ အနုပါဒိန္နုပါဒါနိယာ။ ဒွါယတနာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၂)

ဒသ ဓာတုယော ဥပါဒိန္နုပါဒါနိယာ။ သဒ္ဓဓာတု အနုပါဒိန္နုပါဒါနိယာ။ ပဉ္စ ဓာတုယော သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ။ ဒွေ ဓာတုယော သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၃)

သမုဒယသစ္စံ အနုပါဒိန္နုပါဒါနိယံ။ ဒွေ သစ္စာ အနုပါဒိန္နုအနုပါဒါနိယာ။ ဒုက္ခသစ္စံ သိယာ ဥပါဒိန္နုပါဒါနိယံ၊ သိယာ အနုပါဒိန္နုပါဒါနိယံ။ (၄)

နဝိန္ဒြိယာ ဥပါဒိန္နုပါဒါနိယာ။ ဒေါမနသိန္ဒြိယံ အနုပါဒိန္နုပါဒါနိယံ။ တိဏိန္ဒြိယာ အနုပါဒိန္နုအနုပါဒါနိယာ။ နဝိန္ဒြိယာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ တယော အကုသလဟေတု အနုပါဒိန္နုပါဒါနိယာ။ တယော ကုသလဟေတု သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ တယော အဗျာကတဟေတု သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၅)

ကဗဠိကာရော အာဟာရော သိယာ ဥပါဒိန္နုပါဒါနိယော၊ သိယာ အနုပါဒိန္နုပါဒါနိယော။ တယော အာဟာရာ သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၆)

ပဉ္စ ဖဿာ ဥပါဒိန္နုပါဒါနိယာ။ မနောဓာတုသမ္ပဿော သိယာ ဥပါဒိန္နုပါဒါနိယော၊ သိယာ အနုပါဒိန္နုပါဒါနိယော။ မနောဝိညာဏဓာတုသမ္ပဿော သိယာ ဥပါဒိန္နုပါဒါနိယော၊ သိယာ အနုပါဒိန္နုပါဒါနိယော၊ သိယာ အနုပါဒိန္နုအနုပါဒါနိယော။ ပဉ္စ ဝေဒနာ၊ ပဉ္စ သညာ၊ ပဉ္စ စေတနာ၊ ပဉ္စ စိတ္တာ ဥပါဒိန္နုပါဒါနိယာ။ မနောဓာတု သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ။ မနောဝိညာဏဓာတု သိယာ ဥပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုပါဒါနိယာ၊ သိယာ အနုပါဒိန္နုအနုပါဒါနိယာ။ (၁၂)

၅ - ဝိတက္ကတ္တိက

၁၀၄၂။ ပဉ္စနံ ခန္ဓာနံ ကတိ သဝိတက္ကသဝိစာရာ၊ ကတိ အဝိတက္ကသဝိစာရ-
မတ္တာ၊ ကတိ အဝိတက္ကအဝိစာရာ။ ပ။ သတ္တနံ စိတ္တာနံ ကတိ သဝိတက္ကသဝိစာရာ၊
ကတိ အဝိတက္ကသဝိစာရမတ္တာ၊ ကတိ အဝိတက္ကအဝိစာရာ။

ရူပက္ခန္ဓော အဝိတက္ကအဝိစာရာ။ တယော ခန္ဓာ သိယာ သဝိတက္ကသဝိစာရာ၊
သိယာ အဝိတက္ကသဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ သင်္ခါရက္ခန္ဓော
သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရမတ္တာ၊ သိယာ
အဝိတက္ကအဝိစာရာ၊ သိယာ န ဝတ္တဗ္ဗော “သဝိတက္ကသဝိစာရာ”တိပိ၊
“အဝိတက္ကသဝိစာရမတ္တာ”တိပိ၊ “အဝိတက္ကအဝိစာရာ”တိပိ။ (၁)

ဒသာယတနာ အဝိတက္ကအဝိစာရာ။ မနာယတနံ သိယာ သဝိတက္ကသဝိစာရံ၊
သိယာ အဝိတက္ကသဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ။ ဓမ္မာယတနံ သိယာ
သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကသဝိစာရမတ္တံ၊ သိယာ အဝိတက္ကအဝိစာရံ၊
သိယာ န ဝတ္တဗ္ဗံ “သဝိတက္ကသဝိစာရ”န္တိပိ၊ “အဝိတက္ကသဝိစာရမတ္တ”န္တိပိ၊
“အဝိတက္ကအဝိစာရ”န္တိပိ။ (၂)

ပန္နရသ ဓာတုယော အဝိတက္ကအဝိစာရာ။ မနောဓာတု သဝိတက္ကသဝိစာရာ။
မနောဝိညာဏဓာတု သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရမတ္တာ၊
သိယာ အဝိတက္ကအဝိစာရာ။ ဓမ္မဓာတု သိယာ သဝိတက္ကသဝိစာရာ၊ သိယာ
အဝိတက္ကသဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ၊ သိယာ န ဝတ္တဗ္ဗော
“သဝိတက္ကသဝိစာရာ”တိပိ၊ “အဝိတက္ကသဝိစာရမတ္တာ”တိပိ၊ “အဝိတက္က-
အဝိစာရာ”တိပိ။ (၃)

သမုဒယသစ္စံ သဝိတက္ကသဝိစာရံ။ နိရောဓသစ္စံ အဝိတက္ကအဝိစာရံ။ မဂ္ဂသစ္စံ
သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကသဝိစာရမတ္တံ၊ သိယာ အဝိတက္က-
အဝိစာရံ။ ဒုက္ခသစ္စံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကသဝိစာရမတ္တံ၊
သိယာ အဝိတက္ကအဝိစာရံ၊ သိယာ န ဝတ္တဗ္ဗံ “သဝိတက္ကသဝိစာရ”န္တိပိ၊
“အဝိတက္ကသဝိစာရမတ္တ”န္တိပိ၊ “အဝိတက္ကအဝိစာရ”န္တိပိ။ (၄)

နဝိန္ဒိယာ အဝိတက္ကအဝိစာရာ။ ဒေါမနသိန္ဒိယံ သဝိတက္ကသဝိစာရံ။
ဥပေက္ခိန္ဒိယံ သိယာ သဝိတက္ကသဝိစာရံ၊ သိယာ အဝိတက္ကအဝိစာရံ။
ဧကာဒသိန္ဒိယာ သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကသဝိစာရမတ္တာ၊
သိယာ အဝိတက္ကအဝိစာရာ။ (၅)

တယော အကုသလဟေတု သဝိတက္ကသဝိစာရာ။ ဆ ဟေတု သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ ကဗဠိကာရော အာဟာရော အဝိတက္ကအဝိစာရာ။ တယော အာဟာရ သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္က-အဝိစာရာ။ ပဉ္စ ဖဿာ အဝိတက္ကအဝိစာရာ။ မနောဓာတုသမ္ပဿော သဝိတက္က-သဝိစာရာ။ မနောဝိညာဏဓာတုသမ္ပဿော သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ ပဉ္စ ဝေဒနာ၊ ပဉ္စ သညာ၊ ပဉ္စ စေတနာ၊ ပဉ္စ စိတ္တာ အဝိတက္ကအဝိစာရာ။ မနောဓာတု သဝိတက္ကသဝိစာရာ။ မနောဝိညာဏဓာတု သိယာ သဝိတက္ကသဝိစာရာ၊ သိယာ အဝိတက္ကဝိစာရမတ္တာ၊ သိယာ အဝိတက္ကအဝိစာရာ။ (၁၂)

၁ - ရူပဒုက

၁၀၄၃။ ပဉ္စန္ဒ ခန္ဓာနံ ကတိ ရူပါ၊ ကတိ အရူပါ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ ရူပါ၊ ကတိ အရူပါ။

ရူပက္ခန္ဓော ရူပံ၊ စတ္တာရော ခန္ဓာ အရူပါ။ ဒဿာယတနာ ရူပါ။ မနာယတနံ အရူပံ။ ဓမ္မာယတနံ သိယာ ရူပံ၊ သိယာ အရူပံ။ ဒသ ဓာတုယော ရူပါ။ သတ္တ ဓာတုယော အရူပါ။ ဓမ္မဓာတု သိယာ ရူပါ၊ သိယာ အရူပါ။ တိဏိ သစ္စာနိ အရူပါ။ ဒုက္ခသစ္စံ သိယာ ရူပံ၊ သိယာ အရူပံ။ သတ္တိန္ဒြိယာ ရူပါ။ စုဒ္ဒသိန္ဒြိယာ အရူပါ။ ဇီဝိတိန္ဒြိယံ သိယာ ရူပံ၊ သိယာ အရူပံ။ နဝ ဟေတု အရူပါ။ ကဗဠိကာရော အာဟာရော ရူပံ။ တယော အာဟာရ အရူပါ။ သတ္တ ဖဿာ အရူပါ။ သတ္တ ဝေဒနာ၊ သတ္တ သညာ၊ သတ္တ စေတနာ၊ သတ္တ စိတ္တာ အရူပါ။

၂ - လောကီယဒုက

၁၀၄၄။ ပဉ္စန္ဒ ခန္ဓာနံ ကတိ လောကီယာ၊ ကတိ လောကုတ္တရာ။ ဒွါဒသန္တံ အာယတနာနံ ကတိ လောကီယာ၊ ကတိ လောကုတ္တရာ။ အဋ္ဌာရသန္တံ ဓာတူနံ ကတိ လောကီယာ၊ ကတိ လောကုတ္တရာ။ စတုန္တံ သစ္စာနံ ကတိ လောကီယာ၊ ကတိ လောကုတ္တရာ။ပ။ သတ္တန္တံ စိတ္တာနံ ကတိ လောကီယာ၊ ကတိ လောကုတ္တရာ။

ရူပက္ခန္ဓော လောကီယော။ စတ္တာရော ခန္ဓာ သိယာ လောကီယာ၊ သိယာ လောကုတ္တရာ။ ဒဿာယတနာ လောကီယာ။ ဒွေ အာယတနာ သိယာ

ဝိဘင်္ဂပါဠိယာ
လက္ခိတဗ္ဗပဒါနံ အနုက္ကမဏိကာ

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
[အ]		[အ]	
အကုသလဝါရ	၃၁၁	အယောနိသော	၃၈၇
အကုသလာ	၁၇၁	အရတိ	၃၆၅
အက္ခန္တိ	၃၇၄	အရဟန္တာ	၃၄၉
အဂေါစရော	၂၅၅	အရူပဓာတုပရိယာပန္နာ	၄၂၅
အဋ္ဌ အသညီဝါဒါ	၄၀၃	အရူပဓာတုယာ	၄၂၁
အဋ္ဌ ကိလေသဝတ္ထုနိ	၃၉၉	အရူပါဝစရဝိပါက	၂၇၉
အဋ္ဌ ကုသိတဝတ္ထုနိ	၄၀၀	အဝိဇ္ဇာ	၁၄၂
အဋ္ဌ ပုရိသဒေါသာ	၄၀၂	အဝိဇ္ဇာဓာတု	၈၇
အဋ္ဌာရသ တဏှာဝိစရိတာနိ	၄၀၆	အဝိဇ္ဇာပစ္စယာ	၁၄၂-၁၄၅
အဋ္ဌာရသ ဓာတုယော	၈၉	အဝိဇ္ဇာမူလကကုသလာ	၁၉၁
အဋ္ဌာနမေတံ	၃၄၉	အဝိဟိံသာဓာတု	၈၉
အဏုမတ္တာ	၂၅၆	အသဘာဂဝုတ္တိ	၃၆၅
အတ္တဝါဒုပါဒါနံ	၃၈၉	အသ္မိမာနော	၃၇၀
အတိမာနော	၃၆၉	အသာခလျံ	၃၇၄
အတြိစ္ဆတာ	၃၆၄	အသံဝရော	၃၈၆
အဓိမာနော	၃၇၀		
အနာစာရော	၂၅၅	[အာ]	
အနုသယော	၃၅၃	အာကာသဓာတု	၈၆
အပ္ပဋိသန္တာရော	၃၇၄	အာဒိနဝါ	၃၉၃
အပ္ပနိဂ္ဂေါသံ	၂၆၁	အာနေဉ္ဇာဘိသင်္ခါရော	၁၄၂
အပ္ပသဒ္ဓံ	၂၆၁	အာပေါဓာတု	၈၄
အပါယကောသလ္လံ	၃၃၈	အာယကောသလ္လံ	၃၃၈
အဗျာကတာ	၁၈၁	အာယုပ္ပမာဏံ	၄၃၇
အဗျာပါဒဓာတု	၈၉	အာသယော	၃၅၃
အဘိညေယျာဒိဝါရ	၄၄၁	အာသဝါနံ ခယံ	၃၅၈
အမတ္တညုတာ	၃၇၅		

၄၅၆

ဝိဘင်္ဂပါဠိယာ

ပဒါနက္ခမော	ပိဋကော်	ပဒါနက္ခမော	ပိဋကော်
[ဣ]		[က]	
ဣဿာ	၃၇၂	ကုမ္မဂ္ဂသေဝနာ	၃၈၈
[ဥ]		ကုသလမူလကဝိပါက	၁၉၄
ဥပနာဟော	၃၇၁	ကုသလတ္တိက	၄၄၅
ဥပါဒါနံ	၁၄၃	ကုသလာ	၁၇၅
ဥပါယာသော	၁၄၅	ကုဟနာ	၃၆၅
ဥပေက္ခာဓာတု	၈၇	ကောဓော	၃၇၁
ဥပေက္ခာသဟဂတာ	၃၂၇	ကောသဇ္ဇံ	၃၈၆
[ဇ]		[ဇ]	
ဧကကနိဒ္ဒေသ	၃၃၁	ဂန္ဓာယတနံ	၇၂
ဧကကမာတိကာ	၃၂၃	ဂေါစရော	၂၅၆
[ဩ]		[ဃ]	
ဩဃနိယာ ပညာ	၃၂၄	ဃာနာယတနံ	၇၀
ဩမာနော	၃၆၉	[ဇ]	
[က]		စက္ကာယတနံ	၆၉
ကတမာ ဥပေက္ခာ	၂၈၈	စက္ခုဓာတု	၈၉
ကတမာ ကရုဏာ	၂၈၆	စက္ခုဝိညာဏဓာတု	၈၉
ကတမာ မုဒိတာ	၂၈၇	စတသော အပ္ပမညာယော	၂၈၉-၂၉၆
ကတမာ မေတ္တာ	၂၈၄	စတသော ပဋိပဒါ	၃၄၄
ကတိ သာရမ္ပဏာ	၄၄၃	စတသော ပဋိသမ္ဘိဒါ	၃၀၇-၉
ကမ္မဿကတဉာဏံ	၃၄၁	စတ္တာရိ အရိယသစ္စာနိ	၁၀၄-၁၁၈
ကာမဓာတု	၈၈	စတ္တာရိ ဈာနာနိ	၂၇၄
ကာမဓာတုပရိယာပနာ	၄၂၃	စတ္တာရော အာသဝါ	၃၈၈
ကာမဓာတုယာ	၄၁၇	စတ္တာရော ဣဒ္ဓိပါဒါ	၂၂၅-၂၃၃
ကာမာ	၂၆၆	စတ္တာရော သတိပဋ္ဌာနာ	၂၀၀-၂၁၀
ကာယာယတနံ	၇၀	စတ္တာရော သမ္ပပ္ပဓာနာ	၂၁၆-၉
ကာယာနုပဿနာ	၂၀၀	စရိတံ	၃၅၃
ကိတ္တကံ အာယုပ္ပမာဏံ	၄၃၉	စိတ္တာနုပဿနာ	၂၀၄
ကုက္ကုဇံ	၂၆၄		

လက္ခဏာတစ်ခုပါ အနုတ္တမဏိကာ

၄၅၇

ပဒါနုတ္တမာ	ပိဋကော်	ပဒါနုတ္တမာ	ပိဋကော်
[ခ]		[က]	
စိတ္တိဒ္ဓိပါဒ	၂၂၇	တိဏ္ဍဝိစိကိစ္ဆော	၂၆၅
စိန္တာမယာ	၃၃၇	တိန္တိဏံ	၃၆၄
စုတူပပါတံ	၃၅၇	တိတ္တာယတနာနိ	၃၈၂
[ဆ]		တိဿော ပဋိသမ္ဘိဒါ	၃၁၂-၇
ဆ အဂါရဝါ	၃၉၅	တုသိတာနံ	၄၃၈
ဆ ဂေဟသိတာနိ	၃၉၆	တေဇောဓာတု	၈၅
ဆ ဒိဋ္ဌိယော	၃၉၆	[င]	
ဆ ဒေါမနသုပဝိစာရာ	၃၉၅	ထမ္ဘော	၃၆၃
ဆ ဓာတုယော	၈၄	ထိနံ	၂၆၃
ဆန္တိဒ္ဓိပါဒ	၂၂၅	[ခ]	
ဆ ပရိဟာနိယာ	၃၉၅	ဒသ အကုသလကမ္မပဏာ	၄၀၅
ဆ ဝိရောဓဝတ္ထုနိ	၃၉၄	ဒသ အာဃာတဝတ္ထုနိ	၄၀၅
ဆ ဝိဝါဒမူလာနိ	၃၉၄	ဒသ မိစ္ဆတ္တာ	၄၀၅
[ဇ]		ဒသ ဝတ္ထုကာ	၄၀၅
ဇရာမရဏံ	၁၄၄	ဒသ သံယောဇနာနိ	၄၀၅
ဇာတိ	၁၄၄-၃၅၉	ဒါနမယာ	၃၃၇
ဇိဝှိယတနံ	၇၀	ဒါနံ ဒတွာ	၄၃၇
[ဈ]		ဒိဋ္ဌိဝိပတ္တိ	၃၇၅
ဈာယီ	၃၅၅	ဒိဋ္ဌုပါဒါနံ	၃၈၉
[ည]		ဒုကနိဒ္ဒေသာဒိ	၃၃၄
ညဏဝတ္ထုနိ	၃၄၇	ဒုကမာတိကာဒိ	၃၂၄
[တ]		ဒုက္ခဓာတု	၈၇
တဏှာ	၁၄၃	ဒုက္ခနိရောဓဂါမိနိ	၁၁၀
တဏှာဝိစရိတာနိ	၃၆၂	ဒုက္ခနိရောဓံ	၁၀၈
တယော ဒေဝါ	၄၃၇	ဒုက္ခသမုဒယံ	၁၀၆
တိကနိဒ္ဒေသာဒိ	၃၃၇	ဒုက္ခံ	၁၄၄
တိကမာတိကာဒိ	၃၂၅	ဒုက္ခံ အရိယသစ္စံ	၁၀၄
တိက္ခိန္ဒြိယာ	၃၅၄	ဒုဝိညာပယာ	၃၅၅

ပဒါနက္ခမော	ပိဋကော်	ပဒါနက္ခမော	ပိဋကော်
[ခ]		[ဝ]	
ဒေါမနဿဓာတု	၈၇	ပဉ္စ သိက္ခာပဒါနိ	၂၉၉-၃၀၄
ဒေါမနဿံ	၁၄၅	ပဉ္စောရမ္ဘာဂိယာနိ	၃၆၁
ဒေါဝစဿတာ	၃၇၃	ပထဝီဓာတု	၈၄
ဒေါသော	၃၇၆	ပဒေါသော	၂၆၂
ဒွါဒသာယတနာနိ	၆၉-၇၄	ပမာဒေါ	၃၆၃
[ဓ]		ပရနိမ္မိတဝသဝတ္တိနံ	၄၃၈
ဓမ္မာနုပဿနာ	၂၀၆	ပရိဒေဝေါ	၁၄၄
ဓမ္မာယတနံ	၇၃	ပဠာသော	၃၇၂
[န]		ပါတိမောက္ခသံဝရသံဝုတော	၂၅၃
နဝ အာဃာတဝတ္ထုနိ	၄၀၃	ပါတိမောက္ခံ	၂၅၄
နဝ ဣဉ္စိတာနိ	၄၀၄	ပါဝိစ္ဆတာ	၃၆၄
နဝ တဏှာမူလကာ	၄၀၄	ပီတိသဟဂတာ	၃၂၅
နဝ မညိတာနိ	၄၀၄	ပုဗ္ဗေနိဝါသာနုဿတိ	၃၅၇
နဝဝိဓာ မာနာ	၄၀၄	[ဖ]	
နဝုတိဝဿသတသဟဿာနိ	၄၃၇	ဖဿော	၁၄၃
နာမရူပံ	၁၄၂	ဖောဋ္ဌဗ္ဗာယတနံ	၇၃
နိဇ္ဇိဂီသနတာ	၃၆၆	[ဗ]	
နိဗ္ဗေသိကတာ	၃၆၆	ဗာဝိသတိန္ဒြိယာနိ	၁၂၈
နိမ္မာနရတိနံ	၄၃၈	ဗောဓိပက္ခိကာ	၂၅၈
နေက္ခမ္မဓာတု	၈၈	ဗျာပါဒဓာတု	၈၈
နေမိတ္တိကတာ	၃၆၆	ဗျာပါဒေါ	၂၆၂
နေဝသညိနာသညိဝါဒါ	၄၀၃	[ဘ]	
[ပ]		ဘဝတဏှာ	၃၇၂
ပဉ္စက္ခန္ဓာ	၁	ဘိက္ခု	၂၅၄
ပဉ္စဂီကော	၃၄၆	ဘောဇနေ အမတ္တညုတာ	၂၅၇
ပဉ္စ စေတောဓိလာ	၃၉၁		
ပဉ္စ ဉာဏိကော	၃၄၇		
ပဉ္စ သလ္လာ	၃၉၁		

လက္ခဏာပဌာန အနုတ္တမဏိကာ

၄၅၉

ပဒါနုတ္တမော	ပိဋကော်	ပဒါနုတ္တမော	ပိဋကော်
[မ]		[လ]	
မစ္ဆရိယာနိ	၃၈၆	လောကော	၂၆၁
မဒေါ	၃၆၃	လောဘော	၃၇၆
မနောဝိညာဏဓာတု	၉၂		
မဟာရက္ခော	၃၅၄	[ဝ]	
မဟိစ္ဆတာ	၃၆၄	ဝနပတ္တိ	၂၆၀
မာနာတိမာနော	၃၆၉	ဝါယောဓာတု	၈၆
မာနော	၃၆၆	ဝိဂတထိနမိဒ္ဓေါ	၂၆၃
မာယာ	၃၇၂	ဝိစာရော	၂၆၆
မိစ္ဆာမာနော	၃၇၀	ဝိဇ္ဇိတာ	၃၆၅
မိဒ္ဓံ	၂၆၃	ဝိညာဏက္ခန္ဓော	၁၀-၄၉
မုဋ္ဌဿတ္တံ	၃၇၅	ဝိညာဏဓာတု	၈၇
မုဒိန္ဒြိယာ	၃၅၄	ဝိညာဏံ	၁၄၂
မောဟော	၃၇၇	ဝိတက္ခော	၂၆၆
[ယ]		ဝိပါကဝါရ	၃၁၂
ယာမာနံ	၄၃၈	ဝိပါကတ္တိကာဒိ	၄၄၈
[ခ]		ဝိဝိတ္တံ	၂၆၀
ရသာယတနံ	၇၃	ဝိဟိံသဓာတု	၈၈
ရက္ခမူလံ	၂၆၀	ဝိမံသိဒ္ဓိပါဒ	၂၂၈
ရူပက္ခန္ဓော	၁-၁၃	ဝိရိယိဒ္ဓိပါဒ	၂၂၆
ရူပဓာတု	၈၉	ဝေဒနာ	၁၄၃
ရူပဓာတုယာ	၄၁၉	ဝေဒနာက္ခန္ဓော	၃-၁၅
ရူပဓာတုပရိယာပန္နာ	၄၂၄	ဝေဒနာတိက	၄၄၆
ရူပါယတနံ	၇၂	ဝေဒနာနုပဿနာ	၂၀၂
ရူပါရူပါဝစရကြိယာ	၂၈၀		
ရူပါဝစရဝိပါကာ	၂၇၈	[ဆ]	
[လ]		သက္ကာယဒိဋ္ဌိ	၃၇၉
လပနာ	၃၆၆	သင်္ခါရက္ခန္ဓော	၇-၃၇
လောကုတ္တရကုသလ	၂၇၆	သင်္ခါရာ	၁၄၂
လောကုတ္တရဝိပါက	၂၇၉	သစ္စာနုလောမိကံ	၃၄၁

၄၆၀

ဝိဘင်္ဂပါဠိယာ

ပဒါနုတ္တမော

ပိဋကော်

ပဒါနုတ္တမော

ပိဋကော်

[သ]

[သ]

သညာက္ခန္ဓော

၅-၂၆

သီလမယာ

၃၃၇

သတ္တ ပရိယုဋ္ဌာနာနိ

၃၉၇

သီလဝိပတ္တိ

၃၇၅

သတ္တ အသဒ္ဓမ္မာ

၃၉၇

သီလဗ္ဗတုပါဒါနံ

၃၈၉

သတ္တ ဒုစ္စရိတာနိ

၃၉၇

သုခဓာတု

၈၇

သတ္တ ဗောဇ္ဈင်္ဂါ

၂၃၆

သုတမယာ

၃၃၇

သတ္တ သံယောဇနာနိ

၃၉၇

သေနာသနံ

၂၆၀

သတ္တာနုသယာ

၃၉၇

သောကော

၁၄၄

သဒ္ဓါယတနံ

၇၂

သောတာယတနံ

၇၀

သမ္ပဇေ

၂၅၉

သံကိလေသိကာပညာ

၃၂၄

သမုဒယသစ္စံ

၁၁၉

သဠာယတနံ

၁၄၃

[ဗ]

သာရဗ္ဗော

၃၆၄

ဟာနဘာဂိနီ

၃၄၃

ဝိဘင်္ဂပါဠိယာ

နာနာပါဌာ

ပဌမော မူလပါဌော၊ သီ.... သီဟဌပေါတ္တကံ၊ သျာ.... သျာမပေါတ္တကံ၊
ကံ.... ကမ္မောဇပေါတ္တကံ၊ ဣ.... ဣဂီလိသပေါတ္တကံ၊ က.... ကေသုစိမရမ္မ-
ပေါတ္တကေသု ဒိဿမာနပါဌော၊ က-သီ.... ကေသုစိ သီဟဌပေါတ္တကေသု
ဒိဿမာနပါဌော၊ ဌ.... အဌကထာ။

ဝိဘင်္ဂပါဠိယာ

နာနာပါဌာ

ပိဋကံ

[အ]

အဂ္ဂဟိတတ္ထံ = ပဂ္ဂဟိတတ္ထံ (သီ၊က) အဘိ ၁-၂၂၆-ပိဋ္ဌေပိ။	၃၇၂
အဌပနာ = အာဌပနာ (က)	၃၆၅
အဋ္ဌိမိဉ္ဇံ = အဋ္ဌိမိဉ္ဇာ (သီ)	၈၄-၂၀၀
အနဒ္ဒါ။ပ။ ယိတတ္ထံ = အနာဒါ။ပ။ အနာဒါယိတတ္ထံ (သျာ)	၃၈၅
အနဝကာရိ = အနဝကာရီ (သီ၊ က)	၄၀၆
အနေကဓာတု နာနာဓာတု လောကံ = အနေကဓာတု နာနာဓာတု လောကံ (သျာ) မ ၁-၁၀၀-ပိဋ္ဌေပိ။	၃၂၉
အပ္ပဋ္ဌိသန္တာရော = အပ္ပဋ္ဌိသန္တာရော (က)	၃၇၄
အပရိယောဂါဟဏာ = အပရိယောဂါဟနာ (သီ၊ သျာ၊ က)	၁၇၄
အပ္ပံ ဝါ ဘိယျော = အပ္ပံ ဝါ ဘိယျော ဝါ (သျာ၊ က) ဒီ ၂-၃-ပိဋ္ဌေပိ။	၄၃၇
အဗ္ဘညံသု = အဗ္ဘညိံသု (သျာ) ဧဝမုပရိပိ။	၃၄၂
အဗျာပဇ္ဇေန = အဗျာပဇ္ဈေန (သီ၊ သျာ)	၂၈၄
အဗျာပဇ္ဇော = အဗျာပဇ္ဈော (သီ၊ သျာ)	၂၈၅
အဝကာရိ = အဝကာရီ (သီ)	၄၁၂
အဝသေသာနံ သတ္တာနံ = အဝသေသာ သတ္တာ (?)	၄၃၂
အသုရောပေါ = အသုလောပေါ (သျာ)	၁၇၃

နာနာပါဌာ

ပိဋကံ

[အ]

အာယူဟနီ = အာယူဟိနီ (က)

၃၇၆

အာသဝေါ = အာသဝါ (သီ) ဓာတုဝိဘင်္ဂ ပန ပါဠိနာနတ္ထံ နတ္ထိ။

၃၂၁

အာသီသနာ အာသီသိတတ္ထံ = အာသီသနာ အာသီသိတတ္ထံ
(သီ၊ သျာ)

၃၇၆

[ဥ]

ဥဋ္ဌပေတိ သမုဋ္ဌပေတိ = ဥဋ္ဌာပေတိ သမုဋ္ဌာပေတိ (သျာ)

၂၁၆

ဥနုတိ ဥနုမော = ဥဏ္ဍတိ ဥဏ္ဍာမော (သျာ၊ က)

အဘိ ၁-၂၂၅-ပိဋ္ဌေပိ။

၃၆၃

[ဇ]

ဇဝံဒိဋ္ဌိ = ဇဝံဒိဋ္ဌိ (သျာ)

၃၉၃

[ဩ]

ဩဒဂျံ = ဩဒဂုံ (သီ) အဘိ ၁-၁၈-ပိဋ္ဌေပိ။

၂၃၉

[က]

ကက္ကရတာ ကက္ကရိယံ = ကက္ကဋတာ ကက္ကဋိယံ (သျာ)

၃၇၂

ကဋ္ဌိ = ကိဋ္ဌိ (သီ၊ က)

၃၂၃

ကဋ္ဌလံ = ကထလံ (က)

၈၄

ကဋ္ဌိနတာ = ကထိနတာ (သျာ၊ က) အဘိ ၁-၂၆၀-ပိဋ္ဌေပိ။

၃၇၄

ကတမေ တယော ကိဉ္ဇနာ = ကတမာနိ။ပ။ ကိဉ္ဇနာနိ (?)

ဒီ ၃-၁၈၂-ပိဋ္ဌေပိ။

၃၈၂

ကတမော အတာပေါ = ကတမံ အတာပံ (သဗ္ဗတ္ထ)

၂၀၁

ကပေါ = ဧကော ကပေါ (သျာ)

၄၃၉

ကဗဠိကာရာဟာရော = ကဗဠိကာရော အာဟာရော

(သီ၊ သျာ)

၄၁၆

ကဗဠိကာရော = ကဗဠိကာရော (သီ၊ သျာ)

၂

ကဿစိ = ကေစိ (သျာ)

၄၂၇

ကာမဘဝေါ = တတ္ထ။ပ။ ကာမဘဝေါ (သဗ္ဗတ္ထ)

၃၈၁

နာနာပါဌာ

ပိဋကံ

[က]

ကာယပဿဒ္ဓိ = ကာယပုဿဒ္ဓိ (သျှာ၊ က)	၂၃၇
ကာလကိရိယာ = ကာလံကိရိယာ (က)	၁၄၄
ကုမ္ဘိလဘယံ = ကုမ္ဘိရဘယံ၊ ကုမ္ဘိဠဘယံ (?)	၃၉၁
ကောဠာသယာ = ကောဠသယာ (သီ၊ သျှာ)	၈၆

[ဇ]

ဂဏနာနုပုဗ္ဗတာ = ဂဏနာနုပုဗ္ဗတော (သျှာ) ဧဝမုပရိပိ။	၂၆၇
ဂိလာနာ ဝုဠိတော = ဂိလာနဝုဠိတော (သဒ္ဒနီတိ)	၄၀၁

[ခ]

စက္ကဝတ္တိ = စက္ကဝတ္တိ (သီ၊ သျှာ)	၃၄၉
စက္ခု = စက္ခု (သီ၊ သျှာ၊ က) အဘိ ၁-၁၅၇-ပိဋေပိ။	၆၉
စတုတ္ထံ = စတုတ္ထိ (သီ)	၂၈၄
စာတုမဟာဘူတိကော = စာတုမ္မဟာဘူတိကော (သီ၊ သျှာ)	၃၉၈
စာတုမဟာရာဇိကေ = စာတုမ္မဟာရာဇိကေ (သီ၊ သျှာ)	၄၃၇
စိတ္တပဿဒ္ဓိ = စိတ္တပုဿဒ္ဓိ (သျှာ၊ က)	၂၃၇
စိတ္တဿေကဂ္ဂတံ = စိတ္တဿ ဧကဂ္ဂတံ (သီ၊ သျှာ)	၂၂၅
စေတသော စ လီနတ္တံ = စေတသော လီနတ္တံ (သျှာ)	၃၅၉
စေတသောဝိနိဗန္ဓာ = စေတသောဝိနိဗန္ဓါ (က)	၃၆၁
စောဒကံယေဝ = စောဒကဿေဝ (သျှာ) အံ ၃-၃၅-ပိဋေပိ။	၄၀၂
စောဒိယမာနော = စောဒိယမာနော (သီ၊ သျှာ) အံ ၃-၃၄-ပိဋေပိ။	၄၀၂

[ဆ]

ဆ ဧတေ = ဆပိ တေ (သျှာ)	၄၃၉
ဆန္ဒိကတာ = ဆန္ဒိကတာ (သျှာ)	၂၁၆
ဆ ဗောဇ္ဈင်္ဂါ ဟေတုသမ္ပယုတ္တာ = ဆ ဗောဇ္ဈင်္ဂါ န ဟေတု သဟေတုကာ ဟေတုသမ္ပယုတ္တာ (သျှာ)	၂၄၂

နာနာပါဌာ

ပိဋကံ

[ဇ]

တိရစ္ဆာနယောနိဂါမိ”တိ = တိရစ္ဆာနဂါမိနီတိ (သျှာ)

ဧဝမုပရိပိ။ အဋ္ဌကထာ ဩလောကေတဗ္ဗာ။

၃၅၂

[ဇ]

ထိနမိဒ္ဓံ = ထိနမိဒ္ဓံ (သီ၊ သျှာ)

၂၀၆

ထိနံ = ထိနံ (သီ၊ သျှာ)

၂၆၃

ထိယနာ ထိယိတတ္တံ = ထိယနာ ထိယိတတ္တံ (သီ၊ သျှာ)

၂၆၃

[ခ]

ဒုက္ခနိရောဓံ = ဒုက္ခနိရောဓော (သျှာ)

၁၀၄

ဒုက္ခသမုဒယံ = ဒုက္ခသမုဒယော (သျှာ)

၁၀၄

ဒုဿနာ ဒုဿိတတ္တံ = ဒုဿနာ ဒုဿိတတ္တံ (သျှာ)

၂၆၂

ဒွိဓာပထော = ဒွေဓာပထော (သီ၊ သျှာ)

၁၇၄

[န]

နိဇိဂီသနထာ = နိဇိဂီသနတာ (သီ) ဇိဂီသနတာ (သျှာ)

၃၅၉

နိရယဂါမိ”တိ = နိရယဂါမိနီတိ (သျှာ)

၃၅၂

နော ဥပါဒါ = နုပါဒါ (သီ၊ က)

၁၃

နာရု = နဟာရု (သီ)

၈၄-၂၀၀

[ပ]

ပညပေန္တိ = ပညာပေန္တိ (သီ၊ သျှာ)

၂၇၀

ပဋိစ္စသမုပ္ပါဒဝိဘင်္ဂီ = ပစ္စယာကာရဝိဘင်္ဂီ (သီ၊ သျှာ)

၁၉၉

ပဋိဘာနပဋိသမ္ဘိဒါ = ပဋိဘာဏပဋိသမ္ဘိဒါ (သျှာ)

ဧဝမုပရိပိ။

၃၀၇

ပထဝီကသိဏံ = ပဌဝီကသိဏံ (သီ၊ သျှာ)

၁၇၈

ပထဝီဓာတု = ပဌဝီဓာတု (သီ၊ သျှာ) ဧဝမုပရိပိ။

၈၄

ပရပုဂ္ဂလံ = ပရံ ပုဂ္ဂလံ (သျှာ)

၄၀၇

ပရိဇ္ဈာယနာ = ပရိနိဇ္ဈာယနာ (ဌ)

၁၀၄

ပရိယေ = ပရိစ္ဆေ (သဗ္ဗတ္ထ) ဒီ ၃-၁၈၈-ပိဋေပိ။

၃၂၇

နာနာပါဌာ

၄၆၅

နာနာပါဌာ

ပိဋက

[ဗ]

ပလာလဂ္ဂို = သကလိကဂ္ဂို (သဗ္ဗတ္ထ)	၈၅
ပဠာသာယနာ = ပလာသာယနာ ပလာသာယိတတ္တံ (သျှာ)	၃၇၂
ပဠာသော = ပလာသော (သီ၊ သျှာ)	၃၅၉
ပါဒေ ပါဒံ = ပါဒေန ပါဒံ (သျှာ)	၂၅၈
ပီတကံ လောဟိတကံ = ပီတံ လောဟိတံ (သီ)	၇၂
ပုနာဂစ္ဆန္တိ = ပုန ဂစ္ဆန္တိ (သျှာ)	၄၄၁
ပေါနောဘဝိကာ = ပေါနောဗ္ဘဝိကာ (သျှာ၊ က)	၁၀၆

[ဗ]

ဗိဗ္ဗောဟနမ္ပိ = ဗိဗ္ဗောဟနမ္ပိ (သျှာ၊ က)	၂၆၀

[ဘ]

ဘဝဂ္ဂတမ္ပိ = ဘဝဂ္ဂံ ဝါပိ (သျှာ)	၄၄၁
ဘဝရာဂေါ = တတ္ထ။ပ။ ဘဝရာဂေါ (သဗ္ဗတ္ထ)	၃၈၁
ဘိသနကာနမေတံ = ဘိသနကာနမေတံ (သီ၊ သျှာ)	၂၆၀

[မ]

မက္ခာယနာ မက္ခာယိတ္တံ = မက္ခိယနာ မက္ခိယိတတ္တံ (သီ၊ က)	၃၇၁
မဇ္ဈိဋ္ဌကံ = မဇ္ဈေဋ္ဌကံ (သီ၊ သျှာ)	၇၂
မနုဿရာဟသေယျကံ = မနုဿရာဟသေယျကံ (သီ၊ သျှာ)	၂၅၃
မနောဝိညာဏဓာတု အတ္ထိ ကုသလော = မနောဝိညာဏဓာတု အတ္ထိ ကုသလာ (သျှာ) ဧဝံ အကုသလာဗျာကတေသုပိ။	၄၉
မနောဝိညာဏဓာတု အတ္ထိ ကုသလံ = မနောဝိညာဏဓာတု အတ္ထိ ကုသလာ (သျှာ)	၄၉
မုဂ္ဂသုပျတာယ = မုဂ္ဂသုပ္ပတာယ (သီ)	၂၅၅
မုဒိင်္ဂသဒ္ဓေါ = မုတိင်္ဂသဒ္ဓေါ (သီ)	၇၂

[ရ]

ရတ္တိန္ဒြိဝေါ = ရတ္တိဒိဝေါ (က) အံ ၁-၂၁၃-ပိဋေပိ။	၄၃၇
ရူပါ = ရူပံ (သျှာ)	၈၈

[လ]

လမ္ပိကံ = လပိလကံ (သီ) လမ္ပိကံ (က-သီ)	၇၃
လာလပေါ။ပ။ လာလပိတတ္တံ = လာလပေါ။ပ။ လာလပိတတ္တံ (သျှာ)	၁၀၅
လောဟိတင်္ဂော = လောဟိတင်္ဂေါ (သျှာ၊ က) လောဟိတင်္ဂော (?)	၈၄

နာနာပါဌာ

ပိဋကံ

[ဝ]

ဝိဇ္ဇာဌာနေန = ဝိဇ္ဇာဌာနေန (သျှာ)	၃၆၆
ဝိပတ္တိယေဝ = ဝိပတ္တိယေဝ (သီ၊ သျှာ)	၃၅၅
ဝိပရိယာသဂ္ဂါဟော = ဝိပရိယေသဂ္ဂါဟော (ဗဟူသု)	၁၅၁
ဝိပရိယာသာ = ဝိပရိယေသာ (သီ၊ သျှာ၊ က)	၃၆၁
ဝိသဋ္ဌာ = ဝိသဒါ (သီ၊ က) အဘိ ၁-၂၂၉-ပိဋေပိ။	၃၇၆
ဝိရိယသမ္မောဇ္ဈင်္ဂ = ဝိရိယသမ္မောဇ္ဈင်္ဂ (သီ၊ သျှာ)	၂၀၇
ဝိရိယာရမ္ဘော = ဝိရိယာရမ္ဘော (သီ၊ သျှာ)	၁၁၃
ဝိရိယိန္ဒြိယံ = ဝိရိယိန္ဒြိယံ (သီ၊ သျှာ)	၁၂၈
ဝေရမဏိ = ဝေရမဏိ (က)	၁၁၃

[သ]

သင်္ချံ = သင်္ခံ (သီ)	၂၂၅
သဉ္ဇေတယိတတ္ထံ = ဇေတယိတတ္ထံ (သီ၊ က)	၁၅၀
သဇ္ဈံ = သဇ္ဈု (သျှာ)	၈၄
သန္တဝေါ = သန္တဝေါ (က)	၃၇၆
သဗ္ဗတ္ထဂါမိနိ ပဋိပဒံ = သဗ္ဗတ္ထဂါမိနိပဋိပဒံ (သီ)	၃၂၉
သမ္ပတ္တိယေဝ = သမ္ပတ္တိယေဝ (သီ၊ သျှာ)	၃၅၅
သမ္ပဂ္ဂတာ = သမဂ္ဂတာ (က)	၄၀၆
သမိဉ္ဇိတေ = သမိဉ္ဇိတေ (သီ၊ သျှာ)	၂၅၃
သမ္ပတိဉာဏံ = သမ္ပတိဉာဏံ (သျှာ) ဒီ ၃-၁၈၈-ပိဋေပိ။	၃၂၇
သမ္ပတိဒေဝါ = သမ္ပတိဒေဝါ (သျှာ)	၄၃၇
သာပတ္တိကောဝ = အာပတ္တိကောဝ (က) အံ ၃-၃၆-ပိဋေပိ။	၄၀၂
သိနေဟော သိနေဟဂတံ = သေဟော သေဟဂတံ (သျှာ)	၈၄
သုရိယမဏ္ဍလဿ = သုရိယမဏ္ဍလဿ (သီ၊ သျှာ၊ ကံ)	၇၂

[ဗ]

ဟရိ ဟရိဝဏ္ဏံ = ဟရိဝဏ္ဏံ (သီ)	၇၂

အဘိဓမ္မာပိဋကေ ဝိဘင်္ဂိယောဏ္ဏကေ

ဂါထာသုခိ

ပထမပါဒ	ပိဋကံ
[အ]	
အဘိညာ ဒွေ သာရမ္ပဏာ	၄၅၃
[ဥ]	
ဥက္ခိတ္တာ ပုညတေဇေန	၄၄၁
[ဆ]	
ဆ ဇတေ ကာမာဝစရာ	၄၃၉
[တ]	
တသ္မာ ဟိ မီရာ နိပကာ	၄၄၁
တာဝ ဒီဃာယုကာ သတ္တာ	၄၄၁
[ဒ]	
ဒွါဒသကောဠိသတံ တေသံ	၄၃၉
[ဘ]	
ဘာဝယိတွာ သုစိ မဂ္ဂံ	၄၄၁

ပ-မ-သ-စ-အဘိ-၂/၀၀-၀၀-၂၀၁၅ (၁၀၀၀+၂၀၀) ရွှေ-ကွန်။

လောကီယာ၊ သိယာ လောကုတ္တရာ။ သောဠသ ဓာတုယော လောကီယာ။ ဒွေ
ဓာတုယော သိယာ လောကီယာ၊ သိယာ လောကုတ္တရာ။ ဒွေ သစ္စာ လောကီယာ၊
ဒွေ သစ္စာ လောကုတ္တရာ။

ဒသိန္ဒြိယာ လောကီယာ၊ တိဏိန္ဒြိယာ လောကုတ္တရာ။ နဝိန္ဒြိယာ သိယာ
လောကီယာ၊ သိယာ လောကုတ္တရာ။ တယော အကုသလဟေတု လောကီယာ။
ဆ ဟေတု သိယာ လောကီယာ၊ သိယာ လောကုတ္တရာ။ ကဗဠိကာရော
အာဟာရော လောကီယော။ တယော အာဟာရ သိယာ လောကီယာ၊
သိယာ လောကုတ္တရာ။ ဆ ဖဿာ လောကီယာ။ မနောဝိညာဏဓာတုသမ္ပဿော
သိယာ လောကီယော၊ သိယာ လောကုတ္တရာ။ ဆ ဝေဒနာ လောကီယာ။
မနောဝိညာဏဓာတုသမ္ပဿော ဝေဒနာ သိယာ လောကီယာ၊ သိယာ
လောကုတ္တရာ။ ဆ သညာ လောကီယာ။ မနောဝိညာဏဓာတုသမ္ပဿော
သညာ သိယာ လောကီယာ၊ သိယာ လောကုတ္တရာ။ ဆ စေတနာ လောကီယာ။
မနောဝိညာဏဓာတုသမ္ပဿော စေတနာ သိယာ လောကီယာ၊ သိယာ
လောကုတ္တရာ။ ဆ စိတ္တာ လောကီယာ၊ မနောဝိညာဏဓာတု သိယာ
လောကီယာ၊ သိယာ လောကုတ္တရာတိ။

အဘိညာ ဒွေ သာရမ္ပဏာ၊ ဒိဋ္ဌာ ကုသလဝေဒနာ။
ဝိပါကာ စ ဥပါဒိန္နာ၊ ဝိတက္ကံ ရူပလောကီယာတိ။

ဓမ္မဟဒယဝိဘင်္ဂေါ နိဋ္ဌိတော။

ဝိဘင်္ဂပကရဏံ နိဋ္ဌိတံ။

